

ပြည်တော်ဝင်

ဓမ္မပဒဝတ္ထုတော်

ကထိယတွဲ

(မြန်မာဘာသာ + ကရင်ဘာသာ)

မြိုင်ကြီးငူဆရာတော်
ရေးသားပြုစုသည်



သာသနာရေးဦးစီးဌာနမှထုတ်ဝေသည်

သာသနာနှစ်

၂၅၄၇

ကောဇာနှစ်

၁၃၆၅

ခရစ်နှစ်

၂၀၀၄

ပြည်တော်ဝင်
ဓမ္မပဒဝတ္ထုတော်

တတိယတွဲ
(မြန်မာဘာသာ+ကရင်ဘာသာ)




မြိုင်ကြီးငူဆရာတော်
ရေးသားပြုစုသည်

သာသနာနှစ်
၂၅၄၇

ကောဇာနှစ်
၁၃၆၅

ခရစ်နှစ်
၂၀၀၄



ပြည်ထောင်စုပညာရေးနှင့် ဖွံ့ဖြိုးရေး ဝန်ကြီးရုံး

(ဒီကော့ဒီအေ) တပ်ဖွဲ့ဝင်များနှင့် ပြည်တော်ဝင် မိသားစုများ ကောင်းမှု

ပုံနှိပ်ခြင်း

အုပ်ရေ - ၁၀၀၀

တန်ဖိုး - ဓမ္မဒါန

၂၀၀၄ ခုနှစ်၊ ဖေဖော်ဝါရီလ

ရန်ကုန်မြို့၊ ကမ္ဘာအေးသာသနာရေးဝန်ကြီးဌာန၊

သာသနာရေးဦးစီးဌာနညွှန်ကြားရေးမှူး

ဦးညွန့်မောင် (မှတ်ပုံတင်အမှတ်-၅၂၄/၀၂၄၀၅) ကထုတ်ဝေ၍

သာသနာရေးဦးစီးဌာနအတွက်

ဦးရှိန်ဘီး (၀၆၇၅၉)

ဝင်းလိုက်မိတ်ပုံနှိပ်တိုက်၊

ပင်မရေတပ် စက်မှုလက်မှုတပ်အနီး၊ သန်လျက်စွန်း၊

အောက်ပုဇွန်တောင်၊ ရန်ကုန်မြို့၊ ပုံနှိပ်သည်။

ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (တတိယတွဲ)

မာတိကာ

အမှတ်စဉ်	အကြောင်းအရာ	စာမျက်နှာ
က	ကျမ်းဦးနိဒါန်း	ဈ
၄	ပုပ္ဖဝဂ်	၁
၁	မြေကြီးအကြောင်းပြောဆိုသောရဟန်းငါးရာဝတ္ထု	၁
	ပစ္စုပ္ပန်ဖြစ်စဉ်	၁
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၂
၂	တံလှုပ်ကိုကမ္မဋ္ဌာန်းစွသောရဟန်းဝတ္ထု	၄
	ပစ္စုပ္ပန်ဖြစ်စဉ်	၄
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၅
၃	ဝိဇ္ဇုဠာဘမင်းသားဝတ္ထု	၆
	ပစ္စုပ္ပန်ဖြစ်စဉ်	၆
	သံဃာတစ်ထောင်ဆွမ်းကျွေးခြင်း	၈
	အကျွမ်းမဝင်ရန်အင်္ဂါ ၉-ပါး	၁၁
	အကျွမ်းဝင်ရန် အင်္ဂါ ၉-ပါး	၁၁
	အတိတ်ဖြစ်ရပ်	၁၂
	ပစ္စုပ္ပန်ဖြစ်စဉ်အဆက်	၁၆
	အတိတ်ဖြစ်ရပ်	၂၁
	ပစ္စုပ္ပန်ဖြစ်စဉ်အဆက်	၂၃
	ဗန္ဓုလနှင့်မလ္လိကာတို့အကြောင်း	၂၄
	သာကီဝင်မင်းတို့ပျက်စီးခြင်း	၃၁
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၃၆

ဃ	ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော်	(၁-ယမက
အမှတ်စဉ်	အကြောင်းအရာ	စာမျက်နှာ
၄	ပတိပူဇိကာဒါယိကာမဝတ္ထု	၃၇
	ပစ္စုပ္ပန်ဖြစ်စဉ်	၃၇
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၄၂
၅	မစ္ဆရိယသုဋ္ဌေးဝတ္ထု	၄၃
	ပစ္စုပ္ပန်ဖြစ်စဉ်	၄၃
	အရှင်မောဂ္ဂလာန်မထေရ်မုန့်အလှူခံကြွခြင်း	၄၆
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၅၁
	အတိတ်ဖြစ်ရပ်	၅၂
၆	ပါဝေယျကအာဇီဝကဝတ္ထု	၅၉
	ပစ္စုပ္ပန်ဖြစ်စဉ်	၅၉
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၆၂
၇	ဆတ္တပါဏိဝတ္ထု	၆၃
	ပစ္စုပ္ပန်ဖြစ်စဉ်	၆၃
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၆၈
၈	ဝိသာခါဝတ္ထု	၆၉
	ပစ္စုပ္ပန်ဖြစ်စဉ်	၆၉
	မိန်းမတို့၏ကောင်းခြင်းငါးပါး	၇၃
	ပြေး၍မသွားသင့်သူလေးဦး	၇၆
	ဝိသာခါ၏လက်ထပ်မင်္ဂလာပွဲ	၇၉
	ဝိသာခါအားဆုံးမလိုက်သောစကားဆယ်ခွန်း	၈၃
	စကားဆယ်ခွန်းဖြေရှင်းချက်	၈၉
	မိဂါရသုဋ္ဌေးကြီးသောတာပန်တည်ခြင်း	၉၃
	သားသမီးနှစ်ဆယ်၊ မြေးလေးရာ၊ မြစ်ရှစ်ထောင်	၉၆
	ဝိသာခါ အားကိုစမ်းသပ်ခြင်း	၉၇
	ပုဗ္ဗာရုံကျောင်းတော်ဆောက်လုပ်လှူဒါန်းခြင်း	၉၈
	ဝိသာခါဥဒါန်းကျူးရင့်ခြင်း	၁၀၄

၀၆)	မာတိကာ	ဆ
အမှတ်စဉ်	အကြောင်းအရာ	စာမျက်နှာ
၆	ဘဒ္ဒဝဂ္ဂီရဟန်းသုံးဆယ်ဝတ္ထု	၁၆၇
	ပစ္စုပ္ပန်ဖြစ်စဉ်	၁၆၇
	အတိတ်ဖြစ်ရပ်	၁၆၈
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၁၆၉
၇	သုပ္ပဗုဒ္ဓလူနဝတ္ထု	၁၇၀
	ပစ္စုပ္ပန်ဖြစ်စဉ်	၁၇၀
	အတိတ်ဖြစ်ရပ်	၁၇၃
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၁၇၄
၈	လယ်သမားတစ်ဦးဝတ္ထု	၁၇၅
	ပစ္စုပ္ပန်ဖြစ်စဉ်	၁၇၅
	ခိုးမှုဖြင့်သေဒဏ်ပေးခံရခြင်း	၁၇၆
	ဘုရားရှင်ထံလျှောက်တင်ခြင်း	၁၇၇
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၁၇၈
၉	သုမနုပန်းသည်ဝတ္ထု	၁၇၉
	ပစ္စုပ္ပန်ဝတ္ထု	၁၇၉
	စိတ်ထားမကောင်းသောမယား	၁၈၂
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၁၈၆
၁၀	ဥပ္ပလဝဏ်ထေရီမဝတ္ထု	၁၈၇
	အတိတ်ဖြစ်ရပ်	၁၈၇
	ပစ္စုပ္ပန်ဖြစ်စဉ်	၁၈၈
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၁၈၉
	ဖြစ်စဉ်နိဂုံး	၁၉၀
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၁၉၁
	ရဟန်းမိန်းမတို့အတွက်ကာကွယ်ရန်အစီအစဉ်	၁၉၁

ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော်

(၁-ယမက

အမှတ်စဉ်

အကြောင်းအရာ

စာမျက်နှာ

၁၁

ဓမ္မကမထေရ်ဝတ္ထု

၁၉၃

အတိတ်ဖြစ်ရပ်

၁၉၃

ပစ္စုပ္ပန်ဖြစ်စဉ်

၁၉၆

ဇမ္ဗူကန္တထုတ်ခံရခြင်း

၁၉၇

ဇမ္ဗူကအားလူတို့ပူဇော်ခြင်း

၁၉၈

မြတ်စွာဘုရားသခင်ကြွတော်မူလာခြင်း

၁၉၉

မြတ်စွာဘုရားအားနတ်ဗြဟ္မာတို့လာရောက်ပူဇော်ခြင်း

၂၀၀

လူတို့၏သံသယကို ဇမ္ဗူကဖြေရှင်းခြင်း

၂၀၂

အနှစ်ချုပ်ဓမ္မဒေသနာတော်


၂၀၃

အထူးအမှာ


၂၀၄

ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် တတိယတွဲ
မာတိကာပြီး၏။





မြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တသုဇန




မြိုင်ကြီးငူဆရာတော်ကျမ်းပြုနေပုံ

“မြိုင်ကြီးငူဆရာတော်ပြုစုသော ကျမ်းစာအုပ်များ”

- ၁။ ဗုဒ္ဓဩဝါဒအမြုတေ (ကရင်ဘာသာ)
- ၂။ ဗရိတ်ကြီး ၁၁သုတ် (ကရင်ဘာသာ)
- ၃။ ဓမ္မစကြာဘာသာပြန် (မြန်မာ+ကရင်)
- ၄။ အနတ္တလက္ခဏသုတ်ဘာသာပြန် (မြန်မာ+ကရင်)
- ၅။ မဟာသမယသုတ်ဘာသာပြန် (မြန်မာ+ကရင်)
- ၆။ သမ္မာပရိဗ္ဗာဇနိယာဒိ ၆-သုတ်တွဲဘာသာပြန်
(မြန်မာ+ကရင်)
- ၇။ ပရိတ်ကြီး ၁၁-သုတ် ဒုတိယအကြိမ် (မြန်မာ+ကရင်)
- ၈။ ဓမ္မစကြာအမေးအဖြေ (မြန်မာ+ကရင်)
- ၉။ မင်္ဂလသုတ်အမေးအဖြေ (မြန်မာ+ကရင်)
- ၁၀။ မဟာသတိပဋ္ဌာနသုတ်ဘာသာပြန် (ကရင်+မြန်မာ)
- ၁၁။ မြိုင်ကြီးငူဝတ်ရွတ်စဉ်နှင့် မဟာသတိပဋ္ဌာန် ဓမ္မလင်္ကာ
ဓမ္မဒါနဆောင်ပုဒ်များ (မြန်မာ+ကရင်)
- ၁၂။ ပြည်တော်ဝင်ဓမ္မပဒဝတ္ထုတော် (မြန်မာ+ကရင်) ပထမတွဲ
- ၁၃။ ပြည်တော်ဝင်ဓမ္မပဒဝတ္ထုတော် (မြန်မာ+ကရင်) ဒုတိယတွဲ
- ၁၄။ ပြည်တော်ဝင်ဓမ္မပဒဝတ္ထုတော် (မြန်မာ+ကရင်) တတိယတွဲ
ဆက်လက်ထွက်ရှိမည့် မြိုင်ကြီးငူဆရာတော် ရေးသားပြုစုသော
ကျမ်းစာအုပ်များ
ပြည်တော်ဝင်ဓမ္မပဒဝတ္ထုတော် (မြန်မာ+ကရင်)
စတုတ္ထ-တွဲ မှ ဒသမ-တွဲ ထိ

“မြိုင်ကြီးငူဆရာတော် မြန်မာဘာသာမှ ကရင်ဘာသာသို့ ပြန်ဆိုရေးသားသော အခြားစာအုပ်များ”

- ၁။ ဘွေတ်လံယ်ယို. ကလီယ်ဂံယ်ဒို တသ်လဲယ်ဂေသ်ကျိုယ်.
- ၂။ လဲယ်မဇ္ဈိမဒေသ အဂေသ်.
- ၃။ ခုတ်မုသ်ပးယ်ထီကျိုတရာဒို.
- ၄။ ကေယ်ဒွဲတ်ကပံယ်ကစသ်.



မြတ်နိုးစွာ အလှူ ပါဝင်လှူဒါန်းကြ

ဆရာတော်သည် ဓာတုစေတီတော် (၈၆) ဆူ တည်ထားသည်။ ယခုတဖန် (ဓမ္မစေတီတော်)တည်နေပြန်သည်။ (၁၈) ဆူ တည်ပြီး ဆက်လက်တည်ဆဲ၊ သို့ဖြစ်ပါ၍ ဓမ္မဒါနကုသိုလ် နည်း/များ မဆို ကုသိုလ်ပြု ပါဝင်လှူဒါန်းပေးကြစေလိုသည်။

မြိုင်ကြီးငူဆရာတော်

ဦးသုဇန

နာယကဆရာတော်

နန်းဦးဘေးမဲ့တောရကျောင်း

မြိုင်ကြီးငူ အထူးဒေသ

ကရင်ပြည်နယ်

ဆက်သွယ်လှူဒါန်းရန်ဌာန

ဖြူဖွေးလင်းအေးစာပေ

ဦးလှအောင် + ဒေါ်ခင်သစ်သစ်လွင်

ကူးဆိပ်လမ်း၊ ဘားအံမြို့။

☎ - ၀၃၅-၂၁၉၈၇

ကျမ်းဦး နိဒါန်း

မြိုင်ကြီးငူ အထူးဒေသရှိ ပြည်တော်ဝင် ကရင်အမျိုးသားများသည် ဗုဒ္ဓစာပေနှင့် အလှမ်းကွာခဲ့ကြသည်။ မိရိုးဖလာ ဗုဒ္ဓဘာသာဝင် အဆင့် မျှသာ ရှိကြသည်။ ဗုဒ္ဓစာပေများကို အခြေခံမှအစ လေ့လာသိရှိနိုင်စေရန် ကျမ်းစာများကို အလုပ်တာဝန် များပြားစွာကြားမှ မြန်မာ + ကရင် နှစ်ဘာသာဖြင့် ရေးသားပြုစုခဲ့သည်။ တစ်နည်းဆိုသော် ပြည်တော်ဝင် ကရင်အမျိုးသားတို့၏ နှလုံးအိမ်မှာ ဗုဒ္ဓစာပေများကို တည်နေ ကိန်းဝပ် စေခြင်းဖြင့် ဓမ္မစေတီ တည်ထားသမှု ပြုခဲ့သည်မှာ ဓမ္မစေတီ (၁၂)ဆူထိ ရှိခဲ့ပြီးဖြစ်သည်။

ယခုတစ်ဖန် ထိုထိုသူသူ မည်သူအားမဆို လောကုတ်-လောကီ အလီလီ ကျေးဇူးများသော ဓမ္မပဒဝတ္ထုတော်ကိုပြုစုရန် ဆန္ဒရှိလာခဲ့သည်။ ဓမ္မပဒဝတ္ထုတော်နှင့်ပတ်သက်၍ ကျမ်းပြုဆရာတော် အသီးသီးတို့ ပြုစုတော်မူခဲ့သော ကျမ်းစာအသီးသီးတို့ ရှိခဲ့ကြသည်။ သာသနာရေး ဝန်ကြီးဌာန သာသနာရေးဦးစီးဌာနကလည်း ဓမ္မပဒ အဋ္ဌကထာ မြန်မာ ပြန်ဟူ၍ ပြုစုထုတ်ဝေခဲ့ပြီးဖြစ်သည်။ ၎င်းပြင် ခေတ်စာရေးဆရာ တို့ကလည်း ဓမ္မပဒကို အတိုချုံး၍ ရေးသားပြုစုကြပြီးဖြစ်သည်။ ထို့တွင် ကျမ်းပြုဆရာတော် အသီးသီးတို့ပြုစုခဲ့သော ကျမ်းစာများနှင့် သာသနာ ရေး ဦးစီးဌာနထုတ် ကျမ်းစာများမှာ အလွန်မှကျယ်ဝန်းလှသည့် အပြင် ဝေါဟာရစကား ပရိယာယ်ကြွယ်ကြွယ် သုံးထားသဖြင့် တဲ့တိုးပြောမှ

သိသော ကရင်အမျိုးသားအများစုအတွက် အဆင့်မြင့်လွန်းနေသည်။ ခေတ်စာရေးဆရာတို့ ရေးသားပြုစုသော ဓမ္မပဒဆိုပြန်လျှင်လည်း အကျဉ်းချုံးလွန်းထားသဖြင့် သိမှတ်ဖွယ်တို့ကို ပြည့်ပြည့်စုံစုံမသိနိုင် ဖြစ်ရ ပြန်ပါသည်။ ပြည်တော်ဝင်များအတွက် ဓမ္မပဒဝတ္ထုတော်ကို ရေးသား ပြုစုမည် ရည်ရွယ်သည်နှင့် အဘိဓမ္မာဒေသနာတော် ဟောကြားတော် မူသည့်အဖြစ်ကို သတိရမိသည်။

အဘိဓမ္မာဒေသနာတော်ကို မြတ်စွာဘုရားသခင် ကိုယ်တော်မြတ် သည် နတ်ဗြဟ္မာအပေါင်းအား အလွန်ကျယ်ဝန်းသော ဝိတ္ထာရနယ (အကျယ်နည်း) ဖြင့် ဟောကြားတော်မူခဲ့ပါသည်။ အရှင်သာရိပုတ္တရာ မထေရ်မြတ်အား အလွန်ကျဉ်းလွန်းသော သင်္ခေပနယ (အကျဉ်းနည်း) ဖြင့် ဟောကြားတော်မူခဲ့ပါသည်။ အရှင်သာရိပုတ္တရာမထေရ်သည် မိမိ၏ တပည့်ရဟန်းတို့အား မကျယ်လွန်း မကျဉ်းလွန်းသော နာတိဝိတ္ထာရနာတိ သင်္ခေပနယ (မကျယ် မကျဉ်းနည်း)ဖြင့် ဟောကြားတော်မူခဲ့ပါသည်။

ယင်းသို့ သတိရမိသည့်အလျောက် ပြည်တော်ဝင်များအတွက် ဓမ္မပဒဝတ္ထုတော်ကို မကျယ်မကျဉ်းနည်းဖြင့် ရေးသားပြုစုမှ သင့်ပေ မည်ဟု အကြံရသဖြင့် ဆရာအဆူဆူတို့ပြုစုခဲ့သော ဓမ္မပဒကျမ်းစာ အဆူဆူတို့ကို လေ့လာဖတ်ရှုကာ ပြည်တော်ဝင် ကရင်အမျိုးသားတို့နှင့် သင့်လျော်အောင် ခေတ်ရေးနည်း အပြင်အဆင်တို့ဖြင့် ရေးသားပြုစု သွားမည်ဖြစ်ပါသည်။ ယင်းသို့ ရေးသားပြုစုရာတွင်လည်း ပြည်တော်ဝင်များအတွင်း မြန်မာစာ ဖတ်တတ်သူ၊ ကရင်စာဖတ်တတ်သူဟူ၍ ကွဲပြားလျက်ရှိပြန်ရာ မြန်မာ ဘာသာ၊ ကရင်ဘာသာနှစ်မျိုးလုံးဖြင့် ရေးသားပြုစုသွားမည်ဖြစ်ပါသည်။ ကရင်ဘာသာဖြင့် ရေးသားပြုစုရခြင်း အခြားရည်ရွယ်ချက်တစ်ခု ရှိပါသေးသည်။ ယင်းမှာ-

တစ်နေ့မှာဖြစ်သည်။

အထက်မြန်မာပြည်သို့ ခရီးတစ်ခုသွားခိုက် ဆွမ်းချိန်နီးသဖြင့် လမ်းအနီး ကျောင်းတစ်ခုသို့ ဝင်ရောက်၍ ဆွမ်းဘုဉ်းပေးစဉ် ထိုကျောင်း ဆရာတော်နှင့် စကားပြောဆိုရာမှာ အကြောင်းဆိုက်သဖြင့် စာပေ အကြောင်းပြောဆိုကြရာတွင် ထိုဆရာတော်က “ဗုဒ္ဓဘာသာ ကရင်စာပေ

ဆိုတာ ရှိပါသလား" ဟု အထင်သေးစွာ အမေးပြုခဲ့သည်။ မသိ၍မေးခြင်း ဖြစ်၍ အပြစ်ကားမဆိုလိုပါ။ များစွာသောသူတို့ ထင်ထားတတ်ကြသည်မှာ ကရင်လူမျိုးဆိုလျှင် ခရစ်ယာန်ဘာသာဝင်ချည်းဖြစ်၍ ခရစ်ယာန် ကရင် စာပေကိုသာ တတ်ကြသည်ဟု။

အမှန်မှာ ကရင်လူမျိုးသည် မျိုးနွယ်စုအားဖြင့် စကောကရင်၊ ပိုးကရင် ဟူ၍ လူမျိုးစုကြီးနှစ်မျိုးရှိသည်။ နှစ်မျိုးစလုံးမှာပင် စကောကရင်စာပေ၊ ပိုးကရင်စာပေဟူ၍ ရှေးပဝေသဏီကတည်းက ရှိနှင့်ပြီးဖြစ်သည်။ တိုင်းတစ်ပါးသားတို့၏ လက်အောက်သို့ ကျရောက်ခဲ့စဉ်က အနှိမ်ခံ အပယ်ခံစာပေအဖြစ် ပစ်ပယ်ခံခဲ့ရသည်။ ခရစ်ယာန်ကရင်စာပေ တီထွင်ကာ အသုံးပြုစေခဲ့သည်။ နှစ်တစ်ရာကျော်နှစ်ရာနီးပါး ပစ်ပယ်ခြင်း ခံရသဖြင့် နှောင်းလူတို့သည် ကရင်လူမျိုးဆိုလျှင် ခရစ်ယာန်ဘာသာဝင် ချည်းဟု လည်းကောင်း၊ ကရင်စာသည်လည်း ခရစ်ယာန်ကရင်စာဟု လည်းကောင်း သာမန်မျှသာ မှတ်ယူထားကြသည်ချည်းဖြစ်သည်။ ထို့ကြောင့် ထိုဆရာတော်အား အပြစ်မဆိုသာပါ။

ဖော်ပြပါအတိုင်း ကရင်လူမျိုးများမှာလည်း စာပေအသီးသီး ရှိကြသည်သာဖြစ်သည်။ စကောဗုဒ္ဓဘာသာ ကရင်လူမျိုးများမှာ များသော အားဖြင့် တောတောင်တွင်းမှာသာ အေးချမ်းစွာနေလေ့ရှိကြသူများ ဖြစ်သည်။ သူတို့၏ စာပေကို အများကမသိဟု ဆိုသည်မှာလည်း အပြစ်ဟု မဆိုသာပြန်ပေ။

ယခုမူ ထိုဗုဒ္ဓဘာသာ ကရင်လူမျိုးများသည် မြိုင်ကြီးငူ အထူးဒေသမှာ ပြည်တော်ဝင်များအဖြစ် စုစည်းရောက်ရှိနေပြီဖြစ်သဖြင့် ဗုဒ္ဓဘာသာ ကရင် စာပေကို သင်တန်းတစ်ရပ်အနေဖြင့် မပြတ်ပို့ချ သင်ပေးနေသည်နှင့်အတူ ဗုဒ္ဓတရားတော်များကိုပါ တစ်ပြိုင်တည်း လေ့လာသိရှိနိုင်စေရန် ဗုဒ္ဓ စာပေ များကို မြန်မာဘာသာ၊ ကရင်ဘာသာတို့ဖြင့် ပြုစုရေးသားနေခြင်းဖြစ်သည်။

မြိုင်ကြီးငူဆရာတော်ဟူ၍ ဖြစ်ထွန်းလာသော ယနေ့ အချိန်အခါဝယ် လုပ်နိုင်၊ ကိုင်နိုင်၊ လုပ်ခွင့်ကိုင်ခွင့်ရှိတုန်း ပြည်ထောင်စု မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ ကရင်စာပေဟူ၍ ယခင်ကတည်းကရှိခဲ့ပြီး ယခုတိုင်လည်း ရှိဆဲ၊ နောင်လည်း ရှိနေမည်သာဟူသော ကရင်စာပေသမိုင်း မှတ်တိုင်

တစ်တိုင် စိုက်ထူထားလိုခြင်းလည်းဖြစ်ပါသည်။ သို့ဖြစ်၍ ပြုစုပြီး ပြုစုဆဲ ပြုစုလတ္တံ့သော ကျမ်းစာများကို မြန်မာဘာသာ၊ ကရင်ဘာသာဖြင့် ရေးသားပြုစုခြင်းဖြစ်ပေသည်ဟူ၍ စကားအလျဉ်းသင့်သဖြင့် ကျမ်းဦး နိဒါန်း အမှာစကား ရေးသားလိုက်ရပေသည်။

“ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော်ကြီး”ကို ပြုစုရာတွင် အဂ္ဂမဟာ ပဏ္ဍိတ အရှင်စန္ဒိမာ၏ ဓမ္မပဒဝတ္ထုတော်ကြီးနှင့် သာသနာရေးဦးစီးဌာန ထုတ် ဓမ္မပဒ အဋ္ဌကထာ မြန်မာပြန်ကျမ်းတို့ကို အဓိကမှီငြမ်းပြုစုလျက် အခြားကျမ်းပြုဆရာတော်များ၊ စာရေးဆရာများ၏ ဓမ္မပဒစာအုပ်များကို လေ့လာဖတ်ရှု၍ ရေးသားပြုစုပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

ဘဒ္ဒန္တ သုဇန
မြိုင်ကြီးငူဆရာတော်
မြိုင်ကြီးငူအထူးဒေသ

ကျမ်းကိုးစာရင်း

- | | |
|----------------------------------|------------------------------------|
| ၁။ သင်္ဂဇာဆရာတော်၏ | ဓမ္မပဒပါဠိတော်နိဿယ |
| ၂။ အရှင်စန္ဒိမာ၏ | ဓမ္မပဒဝတ္ထုတော်ကြီးငါးတွဲ |
| ၃။ သာသနာရေးဦးစီးဌာနထုတ် | ဓမ္မပဒအဋ္ဌကထာမြန်မာပြန်ကျမ်းငါးတွဲ |
| ၄။ ဦးမြင့်ဆွေ(မဟာဝိဇ္ဇာ-လန်ဒန်)၏ | ဓမ္မပဒ |
| ၅။ မာဏဝ၏ | ဓမ္မပဒဝတ္ထုတော်များ |
| ၆။ သံသရာခရီးသည်တစ်ဦး၏ | ကလေးတို့အတွက် ဓမ္မပဒ |

ဗြည့်တော်ဝင် ဓမ္မပဒဝတ္ထုတော်

(တတိယတွဲ)

(မြန်မာဘာသာ)

နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၄။ ပုပ္ဖဝဂ်

(၁)

၁။ မြေကြီးအကြောင်းပြောဆိုသော ရဟန်းငါးရာဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် မြေကြီးစကားပြောဆိုကြကုန်သော ရဟန်းငါးရာတို့ကိုအကြောင်းပြု၍ “ကော ဣမံ ပထဝီ ဝိစေဿတိ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

တစ်နေ့မှာ ဖြစ်သည်။

ရဟန်းငါးရာသည် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်နှင့်အတူ ဒေသစာရီလှည့်လည်ခဲ့ပြီး ဇေတဝန်ကျောင်းတော်သို့ ပြန်ရောက်လာခဲ့ကြသည်။ ကျောင်းရောက်၍ ညချမ်းအခါမှာ တရားသဘင်၌ စည်းဝေးထိုင်နေကြပြီး မိမိတို့သွားရောက်ခဲ့ရာ အရပ်ဒေသနှင့် ပတ်သက်၍ -

“ငါ့ရှင်တို့ - ဤမည်သောရွာမှ ဤမည်သောရွာသို့ သွားသောလမ်းသည် ပြေပြစ်ညီညွတ်သည်။ ဤမည်သောလမ်းကား မညီညွတ်။ ရွံ့ညွန်ပေါများသည်။ ဤမည်သောလမ်းမှာ ကျောက်စရစ်ပေါများသည်။ မည်းနက်သော မြေရှိသည်။ နီသောမြေရှိသည်... ” စသည်ဖြင့် မြေစကားကို ပြောကြားနေကြသည်။ထိုအခိုက် မြတ်စွာဘုရားသခင် ကြွတော်မူလာ၍ -

“ချစ်သားရဟန်းတို့-ယခု ငါဘုရားသခင်ကြွလာတော်မူသောအခါမှာ အဘယ်စကားကို ပြောကြားနေကြသနည်း” မေးတော်မူသည်။

“ဘုန်းတော်ကြီးတော်မူလှသောမြတ်စွာဘုရား-တပည့်တော်တို့သည် လှည့်လည်သွားလာခဲ့သော ရွာတို့မှာတွေ့ခဲ့ရသည့် မြေကြီးနှင့်ပတ်သက်သော စကားတို့ကို ပြောကြားနေကြပါသည်ဘုရား”

“ချစ်သားရဟန်းတို့ -ချစ်သားတို့ ပြောသော မြေကြီးသည် ပြင်ပဖြစ်သော မြေကြီးမည်ပေသည်။ ချစ်သားတို့သည် အတွင်းအဇ္ဈတ္တသန္တာန်၌ ဖြစ်သော မြေကြီးကို စိစစ်ခြင်းငှာသင့်လှပေသည်” မိန့်တော်မူပြီး အောက်ပါ ဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

၁။ ကော ဣမံ ပထဝီ ဝိစေဿတိ၊
 ယမလောကဉ္စ ဣမံ သဒေဝကံ၊
 ကော ဓမ္မပဒံ သုဒေသိတံ၊
 ကုသလော ပုပ္ဖမိဝ ပစေဿတိ။ ။

မြန်မာပြန်။ ။ ဤခန္ဓာကိုယ်တည်းဟူသော မြေကြီးကိုလည်းကောင်း၊ ယမမင်းနိုင်ငံ (အပါယ်လေးဘုံ)ကို လည်းကောင်း၊ နတ်ဗြဟ္မာဘုံနှင့်တကွသော ဤလူ့ဘုံကိုလည်းကောင်း အဘယ်သူသည် ဉာဏ်မျက်စိဖြင့် စိစစ်ရွေးချယ်နိုင်မည်နည်း။ လိမ္မာကျွမ်းကျင်သော ပန်းသည်သည် ပန်းအများကို လှရာရာ ကောင်းမကောင်း ရွေးချယ်သကဲ့သို့ ကောင်းစွာ ဟောကြားအပ်သော တရားအစုကို အဘယ်သူ စိစစ်ရွေးချယ် နိုင်မည်နည်း။

၂။ သေခေါ် ပထဝီ ဝိစေဿတိ၊
ယမလောကဉ္စ သဒေဝကံ၊
သေခေါ် ဓမ္မပဒံ သုဒေသိတံ၊
ကုသလော ပုပ္ဖမိဝ ပစေဿတိ။ ။

မြန်မာပြန်။ ။ ဤခန္ဓာကိုယ်တည်းဟူသော မြေကြီးကိုလည်းကောင်း၊
ယမမင်းနိုင်ငံ (အပါယ်လေးဘုံ)ကိုလည်းကောင်း၊ နတ်
ဗြဟ္မာဘုံနှင့်တကွသော ဤလူ့ဘုံကို လည်းကောင်း
အရိယာဖြစ်သော သေက္ခပုဂ္ဂိုလ် ခုနစ်ယောက်တို့သည်
ဉာဏ်ဖြင့် ရွေးချယ်စိစစ်နိုင်ပေလတ္တံ့။ ။ လိမ္မာ ကျွမ်းကျင်
သော ပန်းသည်သည် ပန်းအများကို လှရာရာ ကောင်း
မကောင်း ရွေးချယ်သကဲ့သို့ ကောင်းစွာဟောကြား
အပ်သော တရားအစုကိုအရိယာဖြစ်သော သေက္ခပုဂ္ဂိုလ်
ခုနစ်ယောက်တို့သည် ဉာဏ်ဖြင့် ရွေးချယ် စိစစ်နိုင်ပေ
လတ္တံ့။

ဤဓမ္မဒေသနာတော်အဆုံးမှာ ရဟန်းငါးရာတို့သည် ပဋိသမ္ဘိဒါနှင့်
တကွ ရဟန္တာ ဖြစ်ကြလေသည်။ ရောက်လာကုန်သော ပရိသတ်အားလည်း
အကျိုးရှိသော တရားဟောခြင်း ဖြစ်လေသည်။

မြေကြီးအကြောင်း ပြောဆိုသော ရဟန်းငါးရာဝတ္ထုပြီး၏။



(၂)

တံလုပ်ကိုကမ္မဋ္ဌာန်းရှုသော ရဟန်းဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး စံနေတော်မူစဉ် တံလုပ်ကို ကမ္မဋ္ဌာန်းရှုသော ရဟန်းတစ်ပါးကို အကြောင်းပြု၍ “ဖေဏူပမံ ကာယမိမံ ဝိဒိတွာ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

မထင်ရှားသော ရဟန်းတစ်ပါးသည် မြတ်စွာဘုရားသခင်ကိုယ်တော် မြတ်ထံမှာ ကမ္မဋ္ဌာန်းကို သင်ယူ၍ “ရဟန်းတရား ကြိုးစားအားထုတ်မည်” အတွေးဖြင့် တောသို့ ဝင်ခဲ့သည်။ တောသို့ရောက်လျှင် ထက်သန်စိတ်ထား ဖြင့် ကြိုးစားအားထုတ်ပါသော်လည်း အရဟတ္တဖိုလ်သို့ ရောက်ဖို့ရန် မစွမ်းနိုင်သဖြင့် “မြတ်စွာဘုရားသခင်အား အထူးပြု၍ ကမ္မဋ္ဌာန်းကို ဟောစေဦးအံ့” ကြံစည်၍ လာခဲ့ရာ လမ်းခရီးအကြားမှာ တံလုပ်ကိုမြင်၍ -

“နွေအခါ ဖြစ်ပေါ်လေ့ရှိသော တံလုပ်သည် အဝေးမှာရှိစဉ် အဆင်း သဏ္ဌာန်အမျိုးမျိုးကို ထင်စေသည်။ အနီးသို့ရောက်လျှင် မထင်မမြင်တော့ချေ။ ဤခန္ဓာကိုယ်သည်လည်း ဖြစ်တတ်ပျက်တတ်သော အနက်သဘောကြောင့် တွေ့မြင်ရသောတံလုပ်နှင့်တူသော သဘော ှိပေသည်” ဟု တံလုပ်ကို ကမ္မဋ္ဌာန်းပွားများလျက် လာခဲ့ရာ ပင်ပန်းသဖြင့် အစိရဝတီမြစ်မှာ

ရေချိုး၍ ရေစီးပြင်းထန်သော မြစ်ကမ်းနားမှာထိုင်နေသည်။ ရေစီးအဟုန်ကြောင့် ဆူပွက်ထလာသော ရေမြှုပ်စိုင်းတို့ကိုကြည့်ကာ-

“ဤခန္ဓာကိုယ်သည် ဖြစ်ပြီးလျှင် ပျက်တတ်သော သဘောမျိုးရှိသောကြောင့် ရေမြှုပ်စိုင်းနှင့်တူသော သဘောရှိပေသည်”ဟူသော အာရုံကိုယူမိသည်။ ထိုအခါ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ဇေတဝန်ကျောင်းတော်မှ ဂန္ဓကုဋိတိုက်မှာ သီတင်းသုံးတော်မူလျက်က ထိုမထေရ်ကို မြင်တော်မူ၍-

“ချစ်သားရဟန်း-ဤအတူသာလျှင် ဤသို့သဘောရှိသော ခန္ဓာကိုယ်သည် ရေမြှုပ်စိုင်းကဲ့သို့လည်းကောင်း၊ တံလုပ်ကဲ့သို့လည်းကောင်း ဖြစ်ပြီးလျှင် ပျက်တတ်သော သဘောရှိသည်သာလျှင်တည်း” ဟု မိန့်တော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ် ဓမ္မဒေသနာတော်

ဖေဏူပမံ ကာယမိမံ ဝိဒိတွာ၊
မရိစိဓမ္မံ အဘိသမ္မုဓာနော။
ဆေတွာန မာရဿ ပပုပ္ဖကာနိ၊
အဒဿနံ မစ္စုရာဇဿ ဂစ္ဆေ။ ။

မြန်မာပြန်။ ။ ဤခန္ဓာကိုယ်သည် ပျက်လွယ်တတ်သော ရေမြှုပ်နှင့်တူ၏ဟုသိရှိပြီး၊ အရိပ်အယောင်မျှသာ ဖြစ်သည့် တံလုပ်နှင့်တူ၏ဟု ဉာဏ်ဖြင့် ထိုးထွင်း သိမြင်သောသူသည် ကိလေသာမာရ်နတ်၏ ပန်းနှင့်တူ သည့် လောကီအာရုံဝဋ်ဒုက္ခမျိုးစုံကို ဖြတ် တောက်ပြီး သေမင်းမမြင်ရာ နိဗ္ဗာန်သို့ ရောက်ပေ ရာသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ တံလုပ်ကို ကမ္မဋ္ဌာန်းရှုသော ရဟန်းသည် ပဋိသမ္ဘိဒါနှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်၍ ရွှေအဆင်းနှင့်တူသော အဆင်းရှိသည့် မြတ်စွာဘုရားသခင်ကိုယ်တော်ကို ချီးမွမ်းရှိခိုးပြီး မိမိနေရာကျောင်းသို့ ပြန်လေသည်။

တံလုပ်ကို ကမ္မဋ္ဌာန်းရှုသောရဟန်း ဝတ္ထုပြီး၏။



(၃)

ဝိဋ္ဌဇ္ဈာ မင်းသားဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး စံနေတော်မူစဉ် ကြီးစွာသော ရေစီးအဟုန်မှာ မျောပါနစ်မွန်း၍ သေကြရသော ဝိဋ္ဌဇ္ဈာမင်းသားနှင့် စစ်သည်အပေါင်းကို အကြောင်းပြု၍ “ပုပ္ဖာနိဟေဝ ပစိနန္တံ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်
(မင်းသားကြီးသုံးယောက်)

သာဝတ္ထိပြည်မှ မဟာကောသလမင်းကြီး၏သား ပသေနဒီ၊ ဝေသာလီပြည်မှ လိစ္ဆဝီမင်း၏သား မဟာလိ၊ ကုသိနာရုံပြည်မှ မလ္လာမင်း၏သား ဗန္ဓုလ - ဤမင်းသားသုံးယောက်တို့သည် အတတ်ပညာသင်ယူရန် တက္ကသိုလ်ပြည်သို့ သွားကြရာ မြို့ပြင်ဇရပ်တစ်ခုမှာ ပေါင်းဆုံမိကြသည်။ တစ်ယောက်ကိုတစ်ယောက် မေးမြန်းမိတ်ဆက်ကြသဖြင့် သုံးဦးသား မိတ်ဆွေသူငယ်ချင်း ဖြစ်သွားကြသည်။ ဒီသာပါမောက္ခဆရာထံ၌ အတတ်ပညာသင်ယူရာမှာလည်း အတူတူသာ သင်ယူကြရာ မကြာမီမှာပင် တတ်မြောက်ကြသည်။

အတတ်ပညာသင်ယူပြည့်စုံပြီးနောက် မိမိတို့ တိုင်းပြည်အသီးသီးသို့ ပြန်လာကြသည်။ ပသေနဒီမင်းသားသည် ခမည်းတော် မဟာ

ကောသလမင်းကြီးအား သင်ယူခဲ့သော အတတ်ပညာကိုပြသလျှင် ခမည်းတော်က သဘောကျတော်မူသဖြင့် မင်းအဖြစ် အဘိသိက်သွန်းတော်မူသည်။

မဟာလိမင်းသားသည် လိစ္ဆဝိမင်းတို့အား အတတ်ပညာကို ပြသရာမှာ ကြိုးစားအားထုတ်မှုလွန်ကဲသဖြင့် မဟာလိမင်းသား၏မျက်စိနှစ်ဖက်စလုံး ပေါက်ကွဲပျက်စီးခဲ့သည်။ လိစ္ဆဝိမင်းတို့က-

“ဆရာအဖြစ်က အံ့ဩစရာဖြစ်သည်။ မျက်စိကန်းခဲ့ရသည်။ ဆရာမျက်စိကန်းသော်လည်း ငါတို့တစ်တွေ ဆရာကို စွန့်ပစ်မထားဘဲ ပြုစုလုပ်ကျွေးကြမည်” စည်းဝေးတိုင်ပင်ပြောဆိုကြပြီး အခွန်တစ်သိန်းထွက်သော တံခါးတစ်ခုပေးကြသည်။ မဟာလိမင်းသားသည် ထိုတံခါးကို အမှီပြု၍ အသက်မွေးကာ လိစ္ဆဝိမင်းသားတို့ကို အတတ်ပညာသင်ပေးလျက်နေလေသည်။

ဗန္ဓုလမင်းသား အတတ်ပညာပြရန်အတွက် မလ္လာမင်းတို့က အတောင်ခြောက်ဆယ်စီရှိသော ဝါးတို့ကိုယူ၍ အလယ်မှာ သံချောင်းတို့ကို ထည့်သွင်းထားသည့် ဝါးအစည်းခြောက်ဆယ်ကို ထောင်ထားပြီး ဗန္ဓုလမင်းသားအား ခုတ်ပိုင်းစေသည်။ ဗန္ဓုလမင်းသားသည် အတောင်ရှစ်ဆယ်မျှလောက် ကောင်းကင်သို့ ခုန်တက်၍ သန်လျက်ဖြင့် ခုတ်ပိုင်းဖြတ်သွားသည်။ နောက်ဆုံးဝါးစည်းကို ခုတ်ပိုင်းဖြတ်စဉ် “ချင်၊ ချင်၊ ချင်ချင်” ဟူသောအသံကို ကြားရသဖြင့် “ဤအသံ-ဘာအသံနည်း” မေးရာ ဝါးစည်းတို့အတွင်းမှာ သံချောင်းများ ထည့်သွင်းထားသည့်အဖြစ်ကို ကြားသိလျှင် ဗန္ဓုလမင်းသားသည်-

“ငါ့ဆွေမျိုးများသည် ငါ့ကိုတစ်ယောက်မျှ ချစ်ခင်ကြသူမရှိ၍ ဤအကြောင်းကို မပြောကြခြင်း ဖြစ်သည်။ အကယ်၍ သံချောင်းထည့်သွင်းစေသော အဖြစ်ကို သိထားရလျှင် အသံမထွက်စေဘဲ ပိုင်းဖြတ်နိုင်ရာသည်” ဆိုပြီးလျှင် မိခင်ဖခင်တို့အား -

“မိခင်ဖခင်တို့ - ကျွန်တော်မျိုးသည် ထိုလူအားလုံးကိုသတ်၍ မင်းလုပ်မည်” ပြောသည်။

“ချစ်သား - မင်းစဉ်မင်းဆက် မည်သည်ကို ဤသို့ပြုလုပ်ရန် မသင့်ပါ”

“မိခင်ဖခင်တို့ - ထိုသို့ဖြစ်လျှင် ကျွန်တော်မျိုးသည် ဤမှာမနေလိုပြီ။ မိတ်ဆွေ ပသေနဒီမင်းသားထံ သွားတော့မည်” ဆို၍ သာဝတ္ထိပြည်သို့ လာခဲ့သည်။ ပသေနဒီကောသလမင်းသည် ဗန္ဓုလမင်းသား လာသော အဖြစ်ကိုသိလျှင် ကြိုဆိုခေါ်ငင်ပြီး စစ်သူကြီးအရာ၌ ထားပေသည်။ ဗန္ဓုလမင်းသားသည် မိခင်ဖခင်တို့ကိုခေါ်ယူပြီး သာဝတ္ထိပြည်မှာ နေလေသည်။

သံဃာတစ်ထောင် ဆွမ်းကျွေးခြင်း

တစ်နေ့မှာ ဖြစ်သည်။

ပသေနဒီကောသလမင်းသည် ပြာသာဒ်ပေါ်မှနေ၍ လမ်းမကို ကြည့်နေသည်။ မဟာအနာထပိဏ်သူဌေးအိမ်၊ စူဠအနာထပိဏ်သူဌေးအိမ်၊ ဝိသာခါဒါယိကာမအိမ်၊ သုပ္ပဝါသာ ဒါယိကာမအိမ်တို့ကို ဆွမ်းအလို့ငှာ ကြွကုန်သည့် အထောင်မက များစွာသော ရဟန်းတော်တို့ကို မြင်၍ -

“ဤအရှင်မြတ်တို့သည် အဘယ်အရပ်သို့ ကြွတော်မူကြသနည်း” ဟု အမတ်တို့ကို မေးတော်မူသည်။

“အရှင်းမင်းမြတ် - မဟာအနာထပိဏ်သူဌေးအိမ်မှာ နေ့တိုင်း နှစ်ထောင်မျှလောက်သော ရဟန်းတော်တို့ ကြွသွားတော်မူသည်။ စူဠအနာထပိဏ်သူဌေးအိမ်၊ ဝိသာခါဒါယိကာမအိမ်၊ သုပ္ပဝါသာဒါယိကာမအိမ်တို့ကိုလည်း ငါးရာငါးရာစီသော ရဟန်းတို့ ကြွသွားတော်မူကြပါသည်။ ထိုအိမ်တို့မှာ နိစ္စဘတ်ဆွမ်းအလှူကို ပြုစုလုပ်ကျွေးသောကြောင့် ကြွသွားတော်မူကြပါသည်။” လျှောက်ကြလျှင် မိမိသည်လည်း ရဟန်းသံဃာတော် အပေါင်းကို ဆွမ်းလုပ်ကျွေးလိုသဖြင့် ကျောင်းတော်သို့ သွားရောက်ကာ ရဟန်းတစ်ထောင်နှင့်အတူ မြတ်စွာဘုရားသခင်အား ပင့်ဖိတ်ပြီး ခုနစ်ရက် ပတ်လုံး မိမိကိုယ်တိုင် ဆွမ်းလုပ်ကျွေးသည်။ ခုနစ်ရက်မြောက်နေ့မှာ မြတ်စွာဘုရားသခင်အား ရှိခိုးပြီးလျှင် -

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား - ရှင်တော်မြတ် ဘုရားသည် ရဟန်းငါးရာနှင့်အတူ ဒကာတော်ဆွမ်းကို အမြဲမပြတ် အလှူခံယူတော်မူပါဘုရား” လျှောက်ထားသည်။

“ဒကာတော်မင်းကြီး - ဘုရားရှင်တို့ မည်သည်ကား နေရာတစ်ခု တည်းမှာ အမြဲဆွမ်းကို မခံယူကုန်၊ လူများစွာတို့သည် ဘုရားရှင်တို့၏ ကြွတော်မူခြင်းကို တောင့်တကြပေသည်”

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား - သို့ဖြစ်ပါလျှင်- ရဟန်းတစ်ပါးပါးကို အမြဲစေလွှတ်တော်မူပါဘုရား” လျှောက်ထားသဖြင့် မြတ်စွာဘုရားသခင်သည် အရှင်အာနန္ဒာမထေရ်အား တာဝန်ပေးတော်မူ သည်။

အရှင်အာနန္ဒာမထေရ်သည် ရဟန်းသံဃာတော်များကို ဦးဆောင်၍ ကြွသွားသည်ရှိသော် မင်းကြီးကိုယ်တော်တိုင် သပိတ်တော်ကိုယူ၍ ခုနစ် ရက်တိုင်တိုင် ပြုစုလုပ်ကျွေးသည်။ ရှစ်ရက်မြောက်နေ့မှာ မေ့လျော့နေ သည်။ မင်းနန်းတော်မည်သည် တာဝန်ချထားမစေခိုင်းလျှင် ပြုလုပ်ခွင့် မရှိ သဖြင့် သံဃာတော်များ ကြွလာသော်လည်း နေရာခင်းခြင်း စသည်ကိုမျှ မပြုကြချေ။ ရဟန်းတို့က-

“သည်လိုပုံစံမျိုးဖြင့် ဤနေရာမှာမနေလို” ဆို၍ တခြားသို့ ဖယ်ရှောင်သွားကြသည်။ မင်းကြီးလည်း နှစ်ရက်သုံးရက်လုံး မေ့နေသည်။ သုံးရက်မြောက်သောနေ့မှာ အရှင်အာနန္ဒာတစ်ပါးတည်းသာ ကျန်သည်။ အရှင်အာနန္ဒာမထေရ်ကား ဘုန်းကံကြီးမားသော ပါရမီရှင်ဖြစ်၍ ဒါယကာ တို့၏ ကြည်ညိုခြင်း သဒ္ဓါတရားကို စောင့်ရှောက်လိုသောအားဖြင့် အများ နည်းတူ မသွားမူဘဲ ကျန်ရစ်လေသည်။ လူတို့က အရှင်အာနန္ဒာမထေရ် တစ်ပါးကိုသာ ဆွမ်းလုပ်ကျွေးပြုစုကြသည်။

[မှတ်ဖွယ်။ ။ အရှင်သာရိပုတ္တရာမထေရ်၊ အရှင်မောဂ္ဂလာန် မထေရ် ဟူသော အဂ္ဂသာဝကနှစ်ပါးသည်လည်းကောင်း၊ ရဟန်း မိန်းမတို့တွင် ခေမာ၊ ဥပ္ပလဝဏ် ဟူသော အဂ္ဂသာ ဝိကာမ နှစ်ပါးသည်လည်းကောင်း၊ ဥပါ သကာ တို့တွင် စိတ္တသူကြွယ်၊ ဟတ္ထာဠဝကဟူသော ဥပါသကာ နှစ်ယောက်သည်လည်းကောင်း၊ ဥပါသိကာမတို့တွင် ဝေဠုကဏ္ဍရွာ၌နေသော နန္ဒမာတာနှင့် ခုဇုတ္တရာ

ဟူသော ဥပါသိကာမ နှစ်ယောက်သည် လည်းကောင်း၊
ဤရှစ်ဦးသောသူတို့ကို အစပြု၍ ဧတဒဂ်ဘွဲ့ထူး
ဂုဏ်ထူးသို့ ရောက်တော်မူကြကုန်သော တပည့်သာဝက
တို့သည် ပါရမီဆယ်ပါးကို ဖြည့်ကျင့်ဆည်းပူးခဲ့သဖြင့်
ဘုန်းကံ ကြီးမားကြသည်။ ဆုတောင်းပြည့်ကြသည်။
အရှင် အာနန္ဒာမထေရ်မှာ ကမ္ဘာတစ်သိန်းကာလပတ်လုံး
ပါရမီဖြည့်ခဲ့ပြီး ဆုတောင်းနှင့် ပြည့်စုံသောကြောင့်
ကြီးမားသော ဘုန်းကံရှိပေသည်။ ထို့ကြောင့် ဒါယကာ
တို့၏ သဒ္ဓါတရားကို ငဲ့မျှော်စောင့်ရှောက် လိုသော
ကြောင့် ကျန်ရစ်သတည်း။

အရှင်အာနန္ဒာမထေရ် ဆွမ်းဘုဉ်းပေးပြီး၍ ပြန်ကြွသွားပြီးသော
အခါမှ ကောသလမင်းကြီးသတိရ၍ ဆွမ်းလုပ်ကျွေးရာသို့လာလျှင် ထားမြဲ
တိုင်းသော ခဲဖွယ်ဘောဇဉ်တို့ကိုမြင်၍ -

“အရှင်မြတ်တို့ ကြွမလာတော်မူကြသလော” မေးတော်မူသည်။

“အရှင်မင်းမြတ် - အရှင်အာနန္ဒာမထေရ်တစ်ပါးတည်းသာ ကြွလာ
တော်မူပါသည်” လျှောက်တင်သည်ကို ကြားသဖြင့် -

“သက်သက်မဲ့ ငါ့ဥစ္စာတို့ ပျက်စီးခြင်းကို ပြုလေဘိသည်” ဟု ရဟန်း
တို့ကို အမျက်ထွက်၍ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ထံသို့ သွား
ရောက်ပြီး -

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား - တပည့်တော်တို့
သည် ရဟန်းငါးရာတို့အတွက် ဆွမ်းကိုပြုပြင်စီရင်၍ ထားပါသည်။ အရှင်
အာနန္ဒာမထေရ် တစ်ပါးသာ ကြွတော်မူလာပါသည်။ စီရင်ထားသော
ဆွမ်းတို့သည် ထားမြဲတိုင်းသာ ကျန်ရှိပါသည်။ ရဟန်းငါးရာတို့သည်
တပည့်တော်၏ နန်းတော်မှာ ဆွမ်းဘုဉ်းပေးရန် ဘာကြောင့် အသိအမှတ်
မပြုကြပါသနည်းဘုရား” လျှောက်ကြားသည်။ မြတ်စွာဘုရားသခင်
ကိုယ်တော်မြတ်သည် ရဟန်းတို့အား အပြစ်မဆိုမူ၍ -

“ဒကာတော်မင်းမြတ် - ငါ့တပည့်သာဝကတို့သည် အသင်မင်းကြီး
နှင့် ကျွမ်းဝင်ရင်းနှီးခြင်း မရှိသဖြင့် မကြွလာကုန်သည် ဖြစ်ပေလိမ့်မည်”

ဟု မိန့်တော်မူပြီး ဒါယကာတို့ထံ မသွားရောက်သင့်သော အကြောင်းကို လည်းကောင်း၊ သွားရောက်သင့်သော အကြောင်းကိုလည်းကောင်း ဟောပြောတော်မူလို၍ ရဟန်းတို့ကို ခေါ်စေတော်မူပြီးလျှင် ဤသို့ ဟော ကြားတော်မူလေသည်။

အကျမ်းမဝင်ရန် အင်္ဂါ ၉-ပါး

“ငါ၏ချစ်သား ရဟန်းများတို့ - အင်္ဂါ ၉-ပါးနှင့် ပြည့်စုံသော ဒါယကာတို့အိမ်သို့ အဖန်တလဲလဲ မသွားသင့်။ ထိုင်နေခြင်းငှာလည်း မသင့်၊ အဘယ် ၉-ပါးတို့နည်းဟူမူ -

- ၁။ နှစ်လိုခြင်းဖြင့်ထ၍ ခရီးဦးမကြိုဆိုကုန်။
- ၂။ နှစ်သက်ခြင်းဖြင့် ရိုသေစွာ မရှိခိုးကုန်။
- ၃။ နှစ်သက်ခြင်းဖြင့် နေရာမပေးကုန်။
- ၄။ ထင်ရှားရှိသော လှူဖွယ်ပစ္စည်းကို ဝှက်ထားကြသည်။
- ၅။ အများလှူသင့်ပါလျက် အနည်းကိုသာ ပေးလှူသည်။
- ၆။ မွန်မြတ်သည်ကို ပေးလှူသင့်လျက် အညံ့ကိုသာ ပေးလှူသည်။
- ၇။ ပေးလှူပြန်လျှင်လည်း မရိုမသေ ပေးလှူသည်။
- ၈။ တရားနာယူရန် မချဉ်းကပ်ကြကုန်။
- ၉။ တရားကို ရိုသေစွာ မနာယူကြကုန်။

ချစ်သားရဟန်းတို့ - ဤအင်္ဂါ ၉-ပါးနှင့်ပြည့်စုံသော ဒါယကာတို့ အိမ်သို့ အဖန်တလဲလဲ မသွားသင့်၊ သွားပြီးလျှင်လည်း ထိုင်နေခြင်းငှာ မသင့်။

အကျမ်းဝင်ရန် အင်္ဂါ ၉-ပါး

“ချစ်သား ရဟန်းများတို့ - အင်္ဂါ ၉-ပါးနှင့် ပြည့်စုံသော ဒါယကာတို့ အိမ်သို့ အဖန်တလဲလဲ သွားခြင်းငှာ သင့်လျော်ပေသည်။ ထိုင်နေခြင်းငှာ လည်း သင့်ပေသည်။ အဘယ် ၉-ပါးတို့နည်းဟူမူ -

- ၁။ ဝမ်းပန်းတသာ ခရီးဦးမကြိုဆိုသည်။
- ၂။ ကြည်ညိုစွာ ရှိခိုးကြသည်။

- ၃။ မြတ်နိုးစွာ နေရာပေးကြသည်။
- ၄။ ထင်ရှားရှိသော လှူဖွယ်ပစ္စည်းကို ဝှက်မထားကြကုန်။
- ၅။ များများလှူသင့်လျှင် များများပေးလှူကြသည်။
- ၆။ မွန်မွန်မြတ်မြတ် လှူသင့်လျှင် မွန်မွန်မြတ်မြတ် ပေးလှူကြသည်။
- ၇။ ရိုသေကောင်းမွန်စွာ ပေးလှူကြသည်။
- ၈။ တရားနာရန် ချဉ်းကပ်ထိုင်နေကြသည်။
- ၉။ ဟောသောတရားကို ကောင်းမွန်စွာ နာယူကြသည်။

ချစ်သားရဟန်းတို့ - ဤအင်္ဂါ ၉-ပါးနှင့်ပြည့်စုံသော ဒါယကာတို့ အိမ်သို့သာ အဖန်တလဲလဲ သွားခြင်းငှာ သင့်လျော်ပေသည်။ ချဉ်းကပ်ထိုင် နေခြင်းငှာ သင့်ပေသည်။”

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ဤတရားဒေသနာတော် ကို ဟောကြားတော်မူပြီးမှ-

“ဒကာတော်မင်းကြီး - ငါဘုရား၏ တပည့်သာဝကတို့သည် ဒကာ တော်မင်းကြီးထံမှာ ချစ်ကျွမ်းဝင်ခြင်းကို မရကုန်သောကြောင့် မကြွလာ ကုန်သည်သာ ဖြစ်ပေလိမ့်မည်။ ဒကာတော်မင်းကြီး - ရှေးပညာရှိတို့ သည်လည်း အကျွမ်းမဝင်သောနေရာမှာ ရိုသေကောင်းမွန်စွာ လုပ်ကျွေး ပြုစုပါသော်လည်း သေမည့်လောက် ရောဂါဝေဒနာဖြစ်လာသောအခါ အကျွမ်းဝင်သောဌာနသို့သာ သွားကြပေသည် ဒကာတော်မင်းကြီး”ဟု မိန့်တော်မူသည်။

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား - အဘယ်အခါတုံးက ဖြစ်ခဲ့ပါသနည်းဘုရား” မေးလျှောက်သဖြင့် အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်းဟောပြတော်မူလေသည်။



အတိတ်ဖြစ်ရပ်

(ကေသဝရသေ့ ဇာတ်တော်)

ရှေးလွန်လေပြီးသောအခါက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ် မင်းကြီး စိုးစံနေစဉ် ကေသဝမည်သောမင်းကြီးတစ်ပါးသည် မင်းအဖြစ်ကို စွန့်၍

ရဟန်းပြုခဲ့သည်။ ထိုမင်း၏ မင်းချင်းယောက်ျားငါးရာတို့သည်လည်း မင်းကြီးနောက်သို့ လိုက်၍ ရသေ့ပြုကြသည်။ ထိုအနက်မှာ မင်းဖြစ်စဉ်က ဆံမုတ်ဆိတ်ကို ပြုပြင်ပေးသော ကပ္ပကဆတ္တာသည်လည်း ပါဝင်ပြီး ကေသဝရသေ့ကြီး၏ လက်ရင်းတပည့်အဖြစ်ဖြင့် နေထိုင်သည်။ ကေသဝရသေ့ကြီးသည် ရသေ့ပရိသတ်နှင့်အတူ ရှစ်လလုံးလုံး ဟိမဝန္တာမှာနေပြီး မိုးလများမှာ ချဉ်ဆားမှီဝဲရန် ဗာရာဏသီပြည်သို့ လာခဲ့ကြသည်။ မြို့တွင်းသို့ ဆွမ်းခံကြွဝင်ရာ ဗြဟ္မဒတ်မင်းကြီးသည် ကေသဝရသေ့ကြီးကိုမြင်လျှင် ကြည်ညိုသဖြင့် မိုးလေးလပတ်လုံး မိမိထံမှာ နေဖို့ရန် တောင်းပန်၍ ဥယျာဉ်အတွင်းမှာ နေစေသည်။ နံနက်တစ်ကြိမ် ညနေတစ်ကြိမ်ဖြင့် တစ်နေ့မှာ နှစ်ကြိမ် ရသေ့တို့ထံ သွားရောက်ဆည်းကပ်သည်။

နောက်ပါတပည့်ရသေ့တို့သည် နှစ်ရက်သုံးရက်နေပြီးသည်နှင့် ဆင်သံ၊ မြင်းသံ စသည်တို့ ဆူညံသည်ဖြစ်၍ ငြီးငွေ့ကုန်သဖြင့် ကေသဝရသေ့ကြီးအား -

“ဆရာ - အကျွန်ုပ်တို့ ငြီးငွေ့နေပါပြီ၊ သွားကြပါစို့”

“အမောင်တို့ - ဘယ်ကိုသွားမည်နည်း”

“ဆရာ - ဟိမဝန္တာသို့ သွားကြပါမည်”

“အမောင်တို့ - မင်းကြီးသည် ငါတို့ရောက်လာသောနေ့က မိုးလေးလပတ်လုံး ဤမှာနေဖို့ တောင်းပန်ခဲ့သည်ကို ငါဝန်ခံခဲ့ပြီးပြီ။ သင်တို့ဘယ်ကို သွားကုန်အံ့နည်း”

“ဆရာ - ဆရာသည် အကျွန်ုပ်တို့အား မပြောကြားဘဲ ဝန်ခံခဲ့ပါသည်။ ဆရာသာနေပါ။ အကျွန်ုပ်တို့ မနေနိုင်ပါ။ ဤနေရာမှ မနီးမဝေး ဆရာသတင်းကို ကြားကောင်းသောအရပ်မှာ နေကြပါမည်” ဆိုကာ ရှိခိုး၍ ထွက်သွားကြသည်။ ကေသဝရသေ့ကြီးနှင့်လက်ရင်းတပည့် ကပ္ပကရသေ့သာ ကျန်သည်။ မင်းကြီးရောက်လာသော် ရသေ့တို့ကို မမြင်၍ -

“ရှင်ရသေ့တို့ ဘယ်မှာပါနည်း” မေးလျှောက်သည်။

“ဒကာတော်မင်းကြီး - ရသေ့တို့သည် ငြီးငွေ့ကြကုန်သဖြင့် ဟိမဝန္တာသို့ ပြန်သွားကြသည်”ဟု ပြောပြသည်။ လက်ရင်းတပည့် ကပ္ပကသည်လည်း မကြာမီမှာပင် ငြီးငွေ့၍ ဆရာရသေ့ အတန်တန်တောင်းပန်နေသည့်

ကြားမှ ထွက်ခွာသွားပြန်သည်။ ကပ္ပကရသေ့သည် ရှေးဦးသွားနှင့်သော ရသေ့တို့နှင့်အတူ ဆရာသတင်းကို နားစွင့်နေသည်။ ကျန်ရစ်ခဲ့သော ဆရာ ရသေ့ကြီးသည် တပည့်တို့ကို အောက်မေ့သောကြောင့် လွမ်းနာကျသော ရောဂါဖြစ်လေသည်။ မင်းကြီးက ဆေးသမားတို့ဖြင့် ကုသပါသော်လည်း ရောဂါမပျောက်ဘဲ ရှိနေသည်။ ထိုအခါ ကေသဝရသေ့ကြီးက-

“ဒကာတော်မင်းကြီး - ငါ့ရောဂါကို ပျောက်စေလိုပါသလော”

“အရှင်မင်းမြတ် - ဖြစ်နိုင်လျှင် ယခုပင် အရှင်မြတ်ရောဂါကို ပျောက် စေချင်ပါသည်”

“ဒကာတော်မင်းကြီး - ငါ့ရောဂါကို ပျောက်စေလိုလျှင် ငါ့တပည့်တို့ ထံသို့ ပို့ဆောင်ပါလော့”

“ကောင်းပါပြီ” ဆို၍ ကေသဝရသေ့ကြီးကို ညောင်စောင်းပေါ်မှာ အိပ်စေပြီး နာရဒ စသော အမတ်လေးယောက်တို့ကို-

“ဆရာရသေ့၏ သတင်းစကားကို ကြားသိအောင်ပြု၍ ငါ့ထံ သတင်း စကားပို့ခဲ့ပါ” မှာကြားကာ ပို့ဆောင်စေသည်။

ရှေးဦးစွာ ကပ္ပကရသေ့၏ ကျောင်းသင်္ခမ်းသို့ ရောက်ရှိသည်။ ရသေ့ များသည် ဆရာရသေ့ ရောက်လာသောအဖြစ်ကို ကြားလျှင် စုဝေးရောက် လာကြပြီး ရေပူရေအေး ကမ်းလှမ်းကာ သစ်သီးကြီးငယ်ဖြင့် ကျွေးမွေးပြုစု ကြသည်။ ထိုခဏမှာပင် ကေသဝရသေ့ကြီး၏ လွမ်းနာကျရောဂါ ပျောက် ကင်းလေသည်။ နှစ်ရက်သုံးရက်မျှဖြင့်ပင် ရှေးကကဲ့သို့ ကျန်းမာလာပြီး အသားအရေ စိုပြည်လာခဲ့သည်။ ထိုအခါ နာရဒအမတ်က မေး လျှောက်သည်။

“အရှင်ဆရာရသေ့ - အလိုရှိသည်ကို ပေးစွမ်းနိုင်သော ဘုရင် မင်းမြတ်ကို စွန့်ပယ်ပြီး အဘယ်အကြောင်းကြောင့် တောမှာရှိသော ကပ္ပကကျောင်းသင်္ခမ်းမှာသာ ပျော်ပါဘိသနည်း”

“နာရဒအမတ် - ငါ့တပည့်ကျောင်းသင်္ခမ်းသည် လူသံသူသံ မရှိ သည့် တောအရပ်မှာ ရှိသဖြင့် တိတ်ဆိတ်ငြိမ်သက်ပြီး မွေ့လျော်ပျော်ဖွယ် ရာ ကောင်းပေသည်။ သာယာစိမ်းစိုသော သစ်ပင်တို့ဖြင့် ဝိုင်းရံထားသည်။ ငါ့တပည့်ကပ္ပက၏ ချေငံသာယာစွာ ပြောဆိုအပ်သော စကားတို့သည်

သည်းအိမ်နှလုံးကို ယူကျုံးဆွဲငင်သောအလား အလွန်မွေ့လျော်ကြည်နူး ဖွယ် ဖြစ်ပါပေသည် နာရဒအမတ်”

“အရှင်ဆရာရသေ့ - မြို့ပေါ်မှာနေစဉ်က ကောင်းမွန်သောသားပြွမ်း ထမင်းကို သုံးဆောင်စားသောက်ရပါသည်။ ဆားမျှမပါသော တောမှာ ဖြစ်သည့် ဆန်ကြမ်းထမင်းနှင့် သစ်သီးကြီးငယ်ကိုသာ မျှတစားသောက် ရသော ဤတောအရပ်မှာ အဘယ်ကြောင့် နှစ်သက်မွေ့လျော်နေနိုင်ပါ သနည်း”

“နာရဒအမတ် - ကောင်းသောအစားအစာပဲဖြစ်ဖြစ်၊ မကောင်း သော အစားအစာပဲဖြစ်ဖြစ်၊ နည်းသောအစားအစာပဲဖြစ်ဖြစ်၊ များသော အစားအစာပဲဖြစ်ဖြစ် မည်သည့်အစားအစာမှာမဆို မတွန့်မတို မငြိုငြင် သော မျက်နှာဖြင့် အကျွမ်းတဝင် စားသောက်ရခြင်းသည် လွန်ကဲသော အရသာ မည်ပါပေသည် နာရဒအမတ်”

နာရဒအမတ်သည် ဆရာရသေ့ ပြောဆိုတိုင်းသော စကားအလုံးစုံကို ဗြဟ္မဒတ်မင်းကြီးအား ပြန်ကြားလျှောက်ထားလေသည်။

မြတ်စွာဘုရားသခင်သည် ဤသို့ အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်း ဟောပြတော်မူပြီးနောက်-

“ဒကာတော်မင်းကြီး - ထိုစဉ်က ဗြဟ္မဒတ်မင်းသည် ယခုအခါမှာ အရှင်မောဂ္ဂလာန်ထေရ် ဖြစ်လာသည်။ ထိုစဉ်က နာရဒအမတ်သည် ယခု အခါမှာ အရှင်သာရိပုတ္တရာထေရ် ဖြစ်လာသည်။ ထိုစဉ်က ကပ္ပက ရသေ့သည် ယခုအခါမှာ အရှင်အာနန္ဒာထေရ်ဖြစ်လာသည်။ ထိုစဉ်က ဆရာဖြစ်သော ကေသဝရသေ့သည် ယခုအခါမှာ ငါဘုရား ဖြစ်တော်မူ လာပေသည်” ဟု ဇာတ်တော်ကို ပေါင်းပြတော်မူပြီးနောက် -

“ဒကာတော်မင်းကြီး - ဤနည်းဖြင့် ရှေးရှေးသော ပညာရှိတို့သည် လည်း သေလုမြောပါး ရောဂါခံစားရသည့်အခါ ချစ်ကျွမ်းဝင်သော အရပ် ဌာနသို့သာ သွားကြဖူးလေပြီ။ ဒကာတော်မင်းကြီး - ငါဘုရား၏ သားတော် ဖြစ်ကုန်သော ရဟန်းတို့သည်လည်း သင်မင်းကြီးထံမှာ ချစ်ကျွမ်းဝင်ခြင်းကို မရကြလေဟန် လက္ခဏာထင်ပေသည်” ဟု မိန့်တော်မူလေသည်။



ပစ္စုပ္ပန်ဖြစ်စဉ်အဆက်

(သာကီဝင်မင်းသမီးနှင့် အမျိုးဆက်ခြင်း)

ပသေနဒီ ကောသလမင်းကြီးက-

“ငါသည် ရဟန်းသံဃာတော်များနှင့်အတူ အကျွမ်းတဝင် ဆက်ဆံခြင်းငှာ သင့်ပေသည်။ မည်သို့ ပြုရမည်နည်း။ မြတ်စွာဘုရားသခင်၏ ဆွေတော်မျိုးတော်ဖြစ်သော သတို့သမီးငယ်တစ်ယောက်ကို ငါနန်းတော်မှာ ယူဆောင်ထားဖို့သင့်သည်။ ယင်းသို့ ယူဆောင်ထားသဖြင့် ရဟန်းသာမဏေတို့သည် ‘ဤမင်းကြီးသည် ငါတို့ဖခင်ဖြစ်တော်မူသော မြတ်စွာဘုရားသခင်၏ ဆွေတော်မျိုးတော်ပေတည်း’ ဟု ငါ့ထံသို့ ရဲရဲဝံ့ဝံ့ မပြတ် ကြွရောက်ကြမည်” ဟု ကြံစည်၍ သာကီဝင်မင်းတို့ထံ -

“ငါ့အား သတို့သမီးငယ်တစ်ယောက်ကို ပေးဆက်လာပါ” ဟု တမန်သည်တို့ကို စေလွှတ်ပြောကြားခိုင်းသည်။ စေလွှတ်သောအခါမှာ-

“အဘယ်မည်သော သာကီဝင်မင်း၏ သမီးပေးနည်းဟု မေးမြန်းပြီး အမှန်တကယ်သိအောင် ပြုပြီးမှ ပြန်လာခဲ့ကြလော့” ဟု မှာထားလိုက်သည်။

တမန်သည်တို့က ကပ္ပိလဝတ်ပြည်သို့ သွားရောက်ကြပြီး အကြောင်းစုံပြောကြားကာ သတို့သမီးတောင်းဆိုကြသည်။ သာကီဝင်မင်းတို့က ထိုကိစ္စအတွက် စည်းဝေးတိုင်ပင်ကြသည်။

“တိုင်းတစ်ပါးမင်းတို့က ဆွေရင်းမျိုးသက်ဆက်လိုသောအကြောင်းဖြင့် တောင်းဆိုလာသည့်အရေးကို မပေးခဲ့လျှင် အမျက်ဒေါသထွက်ပြီး ရန်ငြိုးဖွဲ့ကာ ငါတို့အမျိုးကို ဖျက်ဆီးပေမည်။ ငါတို့ အမျိုးနှင့်တူသော အမျိုးလည်း မရှိပြီ။ ငါတို့အမျိုးကို အမျိုးတစ်ပါးနှင့်ဆက်ဆံခြင်းငှာလည်း မတတ်ကောင်း၊ မည်သို့ ပြုကြမည်နည်း” တိုင်ပင်ကြရာ မဟာနာမ်မင်းကြီးက-

“ငါ့အိမ်က ကျွန်မမှာ ဝါသဘာဝတ္တိယာမည်သော သတို့သမီးငယ်တစ်ယောက်ရှိသည်။ အဆင်းကြွယ်ဝလှစွာနှင့်ပြည့်စုံသည်။ ထိုသတို့သမီးငယ်ကို ပေးကုန်အံ့” ပြောလျှင် အားလုံးသဘောတူညီ၍ လာရောက်သော တမန်တို့ကို ပြောလိုက်သည်။

“ကောင်းပြီ၊ ကောသလမင်းကြီးအား သမီးကညာ ဆက်သပါမည်”
တမန်တို့က ပြန်မေးသည်။

“မည်သူ၏ သမီးပါနည်း”

“မြတ်စွာဘုရား ဘထွေးတော်သား မဟာနာမ်မည်သော သာကီဝင်
မင်း၏ သမီး ဝါသဘခတ္တိယာ အမည်ရှိသော မင်းသမီးဖြစ်ပါသည်”

တမန်တို့ပြန်သွားပြီး မင်းကြီးအား လျှောက်တင်ကြသည်။
ကောသလ မင်းကြီးက-

“ယင်းသို့ဖြစ်လျှင် ကောင်းလှပေပြီ။ လျှင်မြန်စွာ ဆောင်ယူခဲ့ကြကုန်
လော့။ သို့သော် မင်းတို့ မည်သည်ကား မာယာတတ်လှသည်။ ကျွန်မ
သမီးကိုသော်လည်း မင်းသမီးဟု စေလွှတ်တတ်ကြသည်။ ဖခင်ဖြစ်သော
မင်းကြီးနှင့်အတူ ပွဲတော်အုပ်တစ်ခုတည်းမှာ ထမင်းအတူစားပါမှ ဆောင်
ယူခဲ့ကြလေ” အမှာစကား ပြောကြားလိုက်သည်။ တမန်တို့လည်း ကပ္ပိလ
ဝတ်ပြည်သို့ တစ်ဖန်သွားရောက်၍-

“အရှင်မင်းကြီး - အရှင်မင်းကြီးနှင့်အတူတကွ ပွဲတော်အုပ်တစ်ခု
တည်းမှာ ပွဲတော်တည်မှသာလျှင် ကောသလမင်းကြီးက အလိုရှိပါသည်”
လျှောက်တင်ကြသည်။

“ကောင်းလှပါပြီ အမောင်တို့” ဆိုကာ မဟာနာမ်မင်းကြီးသည်
ဝါသဘခတ္တိယာကို တန်ဆာဆင်စေ၍ ခေါ်ဆောင်ပြီးလျှင် တမန်တို့
ရှေ့တွင် ပွဲတော်အုပ်တစ်ခုတည်းမှာ အတူတကွ သုံးဆောင်သကဲ့သို့ပြု၍
ဝါသဘ ခတ္တိယာအား တမန်တို့အတူ ဆောင်နှင်းပေးအပ်လိုက်သည်။

တမန်တို့သည် သာဝတ္ထိပြည်သို့ ပြန်သွားကြပြီး အကြောင်းအလုံးစုံ
ကို ကောသလမင်းကြီးအား လျှောက်ထားတင်ပြလျှင် မင်းကြီးသည်
သဘောကျနှစ်သက်၍ ဝါသဘခတ္တိယာမင်းသမီးကို မိန်းမအခြွေအရံငါးရာ
ပေး၍ မိဖုရားကြီးအရာ၌ ထားလေသည်။

ထို့နောက် ဝါသဘခတ္တိယာမိဖုရားသည် မကြာမြင့်မီမှာပင် ရွှေ
အဆင်းနှင့်တူသော သားတစ်ယောက်ကို ဖွားမြင်သည်။ သားတော်ကို
အမည်မှည့်ပေးရန် ဘိုးတော် မဟာနာမ်မင်းကြီးထံသို့ သတင်းစကား
ပို့လိုက်သည်။

“သာကီဝင်မင်းသမီးဖြစ်သော ခတ္တိယာမင်းသမီးသည် သားရတနာ ဖွားမြင်ပါသည်။ ထိုသားတော်ကို အမည်မှည့်ပေးပါ”

ထိုသတင်းစကားကို ယူဆောင်သွားသော အမတ်ကြီးသည် နား အနည်းငယ် ထိုင်းနေသည်။ ထိုအမတ်ကြီး သွားရောက်၍ ဘိုးတော် မဟာနာမ်မင်းကြီးအား လျှောက်ထားလျှင် မဟာနာမ်မင်းကြီးက-

“ဝါသဘခတ္တိယာသည် သားကို မဖွားမြင်ရသေးမီသော်မှ လူအားလုံး ၏ စိတ်ကို သိမ်းကျုံးဆွဲငင်နိုင်စွမ်းရှိသည်။ ယခုသားယောက်ျားလေး ဖွား ပါပြီဆိုလျှင် ကောသလမင်းကြီးအား အလွန်ချစ်ကျွမ်းဝင်ခြင်း (ဝလ္လဘ) ဖြစ်ပေမည်” ဟူသောစကားကို ပြောဆိုသည်။ ထိုစကားကို နားထိုင်းသော အမတ်ကြီးက (ဝလ္လဘ)ဟု ပြောသည်ကို (ဝိဋ္ဌဇ္ဈဘ)ဟု နားကြားမှားပြီး “ဝိဋ္ဌဇ္ဈဘ” ဟု အမည်ပေးလိုက်သည် မှတ်ယူလျက် သာဝတ္ထိပြည်သို့ ပြန် လာကာ “ဝိဋ္ဌဇ္ဈဘ” ဟု အမည်ပေးလိုက်ကြောင်း လျှောက်တင်သည်တွင် ကောသလမင်းကြီးက-

“ရှေးမျိုးနွယ်စဉ်ဆက်တို့၏ အမည်ပင် ဖြစ်ပေလိမ့်မည်” အောက်မေ့ ၍ “ဝိဋ္ဌဇ္ဈဘ”ဟူသော အမည်ကို ပေးလေသည်။ ထို့နောက် ကောသလ မင်းကြီးက “မြတ်စွာဘုရားသခင်အား ချစ်မြတ်နိုးခြင်း ဖြစ်စေမည်” ရည်ရွယ် ၍ ဝိဋ္ဌဇ္ဈဘအား ငယ်ရွယ်စဉ်ကပင် စစ်သူကြီးအရာကို ပေးသနားတော် မူသည်။

ဝိဋ္ဌဇ္ဈဘမင်းသား ခုနစ်နှစ်အရွယ်ရောက်သောအခါ အခြားမင်းသား တို့အား မယ်တော်၊ ဘွားတော်တို့က ဆင်ရုပ်မြင်းရုပ်စသော ကစားစရာ လက်ဆောင်များပေးလာကြသည်မြင်၍ - မယ်တော်ထံ ချဉ်းကပ်ပြီး-

“မယ်တော်- အခြားသော မင်းသားတို့အား မယ်တော် ဘွားတော် စသော အမျိုးတို့က ကစားစရာလက်ဆောင်ပစ္စည်းများ ပို့လာကြသည်။ သားတော်ထံသို့ မည်သူကမှ လက်ဆောင်မပို့လာပါ။ ဘာကြောင့်ပါလဲ မယ်တော်။ မယ်တော်မှာ အမိအဖ မရှိပါသလော”

“ချစ်သား- သင်၏ အဘိုးအဘွားဖြစ်ကုန်သော သာကီဝင်မင်းတို့ သည် အဝေးမှာ နေကြသဖြင့် လက်ဆောင်မပို့ကြခြင်း ဖြစ်သည်”ဟု ပြောဆို ဖျောင်းဖျလှည့်ပတ်ထားသည်။ သို့ဖြင့် တစ်ဆယ့်ခြောက်နှစ်သို့ ရောက်လာ ပြန်သည့်အခါ-

“မယ်တော်၏အဆွေအမျိုးတို့ကို ကြည့်ရှုဖူးမြော်လိုပါသည်”ဟု ဆိုလာပြန်သည်။

“ချစ်သား- ထိုကိုသွားသဖြင့် အဘယ်အကျိုးရှိမည်နည်း။ မသွားချင် ပါနှင့်ချစ်သား” တားမြစ်သော်လည်း အကြိမ်ကြိမ်တောင်းပန်သဖြင့် မတား သာတော့ဘဲ ခွင့်ပြုလိုက်ရတော့သည်။

ဝိဇ္ဇနာမင်းသားသည် ခမည်းတော်မင်းကြီးအာ ရှိခိုးလျှောက်ကြား ၍ အခြံအရံများစွာဖြင့် သာဝတ္ထိပြည်မှ ထွက်ခဲ့သည်။ ဝါသဘခတ္တိယာ မိဖုရားသည် ရှေးဦးကပင်ကြိုနှင့်၍-

“ကျွန်တော်မသည် ဤအရပ်မှာ ချမ်းသာစွာ နေပါမည်။ ယခုရောက် လာသော ကျွန်တော်မ၏သားတော် ဝိဇ္ဇနာအား အရှင်တို့၏ ဇာတိမာန် ကို မပြကြပါကုန်လင့်”ဟု အလျင်အမြန်စာပို့စေလိုက်သည်။ သာကီဝင် မင်းတို့သည် ဝိဇ္ဇနာလာသည်ကိုသိလျှင်-

“ငါတို့သည် သူ့ကိုမရှိခိုးနိုင်”ဆိုပြီး ဝိဇ္ဇနာအောက် ငယ်ရွယ်ကုန် သော မင်းသားငယ်တို့ကို တောရွာဇနပုဒ်သို့ ပို့ထားနှင့်ကြသည်။

ဝိဇ္ဇနာမင်းသားက ကပ္ပိလဝတ်သို့ ရောက်လာသော် သာကီဝင်မင်း တို့က မင်းကွန်းမှာ စုဝေးကြသည်။ ဝိဇ္ဇနာမင်းသားလည်း မင်းကွန်းသို့ သွားရောက်တွေ့ဆုံသည်။

“ချစ်သား-ဤသူကား သင်ချစ်သား၏ဘွားတော်တည်း။ ဤသူကား သင်ချစ်သား၏ ဦးရီးတော်တည်း။ ဤသူကား သင်ချစ်သား၏ နောင်တော် တည်း.. ” စသဖြင့် ပြောဆိုရှိခိုးစေသည်။ တစ်စုံတစ်ယောက်သောသူမျှ မိမိအား ရှိခိုးသည်ကို မမြင်သဖြင့်-

“အသို့နည်း၊ ကျွန်တော်မျိုးကို ရှိခိုးထိုက်သူမရှိသလော”မေးသည်။

“ချစ်သား - သင့်ညီတော်မင်းသားငယ်တို့သည် တောရွာဇနပုဒ်သို့ အလည်သွားနေကြသည် ” ပြောဆိုပြီး ဝိဇ္ဇနာအား ကြီးကျယ်စွာ ဧည့်ခံ ပူဇော်ကြသည်။ ဝိဇ္ဇနာသည် နှစ်ရက်သုံးရက်မျှနေပြီး သာဝတ္ထိသို့ ပြန် လာခဲ့သည်။

ဝိဇ္ဇနာမင်းသား ပြန်သွားလျှင် ကျွန်မတစ်ယောက်သည် မင်းကွန်း မှာ ဝိဇ္ဇနာမင်းသား ထိုင်ခဲ့သောနေရာကို “ဤနေရာကား ဝါသဘခတ္တိယာ

ကျွန်မသားထိုင်သော နေရာတည်း” ဟု ဆဲရေးရေရွတ်၍ နို့ရည်ဖြင့် ဆေးကြောနေသည်။ မင်းချင်းတစ်ယောက်သည် မိမိလက်နက် မေ့လျော့ ကျန်ခဲ့သည်ကို ပြန်လာယူသည်ရှိသော် ထိုဆဲရေးရေရွတ်သံကို ကြား၍ မေးလျှင် -

“ဝါသဘခတ္တိယာသည် မဟာနာမ်မင်းကြီးကို အစွဲပြု၍ ကျွန်မဝမ်းမှ ဖွားမြင်လာသူ ဖြစ်သည်” ဟုသိ၍ အဖော်တို့အား ပြောပြသည်။

“ဝါသဘခတ္တိယာသည် ကျွန်မသမီးဖြစ်သတဲ့” ဟူသော အုတ်အုတ် ကျက်ကျက် စကားသံထွက်ပေါ်လာသည်။ ဝိဋ္ဌဇ္ဈဘမင်းသားကြားလျှင်-

“ဤသာကီဝင်မင်းတို့သည် ငါထိုင်သောနေရာကို နို့ရည်ဖြင့် ဆေးကြောသည်ကား ဆေးကြောစေနှင့်ဦး၊ ငါမင်းဖြစ်ခဲ့သော် သင်တို့၏ လည်ချောင်းသွေးဖြင့် ငါထိုင်သောနေရာကို ဆေးကြောမည်” အငြိုးထားကြံစည်လေသည်။

သာဝတ္ထိပြည်သို့ ပြန်ရောက်၍ အမတ်တို့က အကြောင်းစုံ လျှောက်ထား၍ သိလျှင် ကောသလမင်းကြီးက-

“ငါ့အား ကျွန်မ၏သမီးကို ပေးလေဘိသည်” ဟု သာကီဝင်မင်းတို့ကို အမျက်ထွက်၍ ဝါသဘခတ္တိယာနှင့် သားတော် ဝိဋ္ဌဇ္ဈဘတို့အား ပေးအပ်သော ရာထူးအဆောင်အယောင်ကို ရုပ်သိမ်းလိုက်သည်။ နှစ်ရက်သုံးရက် လွန်မြောက်သောနေ့မှာ မြတ်စွာဘုရားသခင်သည် နန်းတော်သို့ ကြွလာတော်မူသည်ရှိသော် မင်းကြီးက မြတ်စွာဘုရားသခင်ထံ ချဉ်းကပ်ရှိခိုးပြီး-

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား - ရှင်တော်ဘုရား၏ ဆွေတော်မျိုးတော်တို့သည် ဒကာတော်အား ကျွန်မသမီးကို ပေးလေဘိသည်။ ထို့ကြောင့် ဒကာတော်သည် သူတို့သားအမိကို ရာထူးမှ ဖယ်ချထားပြီး ကျွန်ဖြစ်သူတို့ ရသင့်ရထိုက်သည်ကိုသာ ပေးထားပါသည်ဘုရား” လျှောက်ကြားသည်။

“ဒကာတော်မင်းကြီး - သာကီဝင်မင်းသားတို့ ပြုအပ်သောအမှုသည် မသင့်မြတ်မလျော်ကန်ချေ။ မြင့်မြတ်သော အမျိုးအနွယ်ရှိသော မင်းကြီးအား မြင့်မြတ်သော မျိုးနွယ်တူ သတို့သမီးကိုသာ ဆောင် နှင်းသင့်

ပေသည်။ ဒကာတော်မင်းကြီး - ငါဘုရား တရားစကားပြောဆိုဆုံးမ
 တော်မူမည်။ ကောင်းစွာနာယူဘိလော့။ ဝါသဘခတ္တိယာသည် ခတ္တိယ
 စင်စစ်ဖြစ်သော သင်မင်း၏နန်းတော်မှ အဘိသိက်သွန်းခြင်းကို ရပေသည်။
 ဝိဇ္ဇေယျာသည်လည်း ခတ္တိယစင်စစ်ဖြစ်သော သင်မင်းကြီးကို အစွဲပြု၍
 ဖြစ်ပေသည်။ ဒကာတော်မင်းကြီး- အမိမျိုးဟူသည်ကား အဓိကမဟုတ်။
 အဖ၏မျိုးနွယ်သည်သာ ပဓာန ဖြစ်ပေသည်။ ရှေးတုန်းအခါ ပညာရှိ
 တို့သည် ထင်းခွေသုဆင်းရဲမကို အဂ္ဂမဟေသိ မိဖုရားကြီးအရာ ကောင်းစွာ
 ပေးသနားတော်မူဖူးပြီ။ ထိုမိဖုရားမှ ဖွားမြင်လာသောသားသည်လည်း
 ဗာရာဏသီပြည်ကြီးမှာ ဘုန်းမီးနေလတောက်ပသော ကဋ္ဌဝါဟနမင်း
 ဖြစ်ဖူးလေပြီ”ဟု မိန့်တော်မူပြီး အတိတ်ဇာတ်ကြောင်းအနေဖြင့် ကဋ္ဌ
 ဝါဟနဇာတ်တော်ကို ဟောကြားတော်မူလေသည်။



အတိတ်ဖြစ်ရပ်
 (ကဋ္ဌဝါဟန ဇာတ်တော်)

ရှေးလွန်လေပြီးသောအခါက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းစိုးစံ
 အုပ်ချုပ်မင်းလုပ်နေသည်။ တစ်နေ့မှာ ဗြဟ္မဒတ်မင်းကြီးသည် ဥယျာဉ်ကစား
 ထွက်တော်မူရာ သီချင်းဆို၍ ထင်းခွေနေသော သူဆင်းရဲမတစ်ယောက်
 ကို တွေ့မြင်၍ စုံမက်နှစ်သက်သဖြင့် ပေါင်းဖော်သမှု ပြုလေသည်။

ထိုအခိုက် ဘုရားအလောင်းတော်သည် ထိုထင်းခွေသည်မ၏ ဝမ်းမှာ
 ပဋိသန္ဓေနေလာသည်။ ဘုန်းကံကြီးမားသူတို့ ပဋိသန္ဓေနေလာလျှင် ထင်ရှား
 သိသာသော သဘောရှိရကား ထင်းခွေသည်မသည် မိမိမှာ ကိုယ်ဝန်
 ရှိသောအဖြစ်ကိုသိ၍ မင်းကြီးအား-

“အရှင်မင်းမြတ် - ကျွန်တော်မမှာ ကိုယ်ဝန်ရှိခဲ့ပါပြီ”ဟု လျှောက်တင်
 သည်။ မင်းကြီးက ဝတ်ဆင်ထားသော လက်စွပ်တော်ကိုချွတ်၍ ပေးသနား
 တော်မူပြီး-

“အသင်နှမတော်အား သမီးဖွားပါမူ ဤလက်စွပ်ကို ရောင်းချ၍
 အသက်မွေးသမှုပြုပါလေ။ သားတော်ဖွားပါမူ ဤလက်စွပ်နှင့်အတူ
 ငါမင်းကြီးထံ လာခဲ့ပါ” မှာထားပြောဆိုပြီး ပြန်သွားသည်။

ဓမ္မစာအုပ်တော်ကြီးတိုက်
 အာသနာတော်ထဲမှ ရုပ်နှစ်ပွားရေးဦးစီးဌာန
 ထမ္မာအေး၊ ရန်ကုန်။

ထင်းခွေသည်မသည် နေ့လစေ့လတ်သော် ဘုရားအလောင်းတော် သားတော်လေးကို ဖွားမြင်သည်။ သားငယ်လေးပြေးလွှားဆော့ကစားတတ်သောအရွယ်သို့ ရောက်လျှင် ကစားဖော်တို့က “အဖမဲ့သား” ဟု ဆိုကြသဖြင့် မိခင်ကိုမေးသည်။

“မိခင် - အကျွန်ုပ်၏ဖခင်သည် မည်သူပါနည်း”

“ချစ်သား - ဗြဟ္မဒတ်မင်းကြီးသည် သင်ချစ်သား၏ဖခင်ဖြစ်ပေသည်”

“မိခင် - သက်သေအထောက်အထားပြစရာ ရှိပါသလော”

“ချစ်သား - သင့်ဖခင်သည် ဤလက်စွပ်တော်ကို ချွတ်ပေးခဲ့ပြီး ‘သမီးမွေးခဲ့လျှင် ဤလက်စွပ်တော်ကို ရောင်းချ၍ အသက်မွေးပါ။ သားယောက်ျားလေးဖွားခဲ့သော် ဤလက်စွပ်နှင့်အတူ သူ့ထံလာခဲ့ပါ’ မှာထားပြီး ကြွတော်မူခဲ့သည် သင်ချစ်သား”

“မိခင် - သို့ပါလျက် အဘယ့်ကြောင့် အကျွန်ုပ်ကို ခမည်းတော်ထံ မပို့ပါသနည်း”

ထင်းခွေသည်မသည် သားငယ်ကို ဆောင်ယူ၍ နန်းတော်တံခါးသို့ သွားကာ မင်းကြီးအား ကြားလျှောက်စေသည်။ မင်းကြီးက အမိန့်တော်ဖြင့် ခေါ်တော်မူသဖြင့် ထင်းခွေသည်မ သားအမိ နန်းတွင်းသို့ဝင်၍ ရှိခိုးဦးတင်ပြီး -

“အရှင်မင်းမြတ် - ဤသူငယ်ကား အရှင်မင်းမြတ်၏ သားတော်ပင်ဖြစ်ပါသည်” လျှောက်တင်သည်။ မင်းကြီးက အမှန်စင်စစ် သိသော်လည်း ပရိသတ်အလယ်မှာ ရှက်ဖွယ်ရှိသည်ထင်၍ “ငါ့သားတော်မဟုတ်” ဟု ငြင်းဆိုသည်။ ထင်းခွေသည်မက လက်စွပ်တော်ကိုထုတ်ပြ၍ -

“အရှင်မင်းမြတ် - ဤလက်စွပ်တော်သည် အရှင်မင်းမြတ်၏ လက်စွပ်တော်ပင်မဟုတ်ပါလော” လျှောက်တင်သည်။

“ငါ့လက်စွပ်တော် မဟုတ်ပါ”

“အရှင်မင်းမြတ် - ယခုအခါမှာ သစ္စာပြုခြင်းမှတစ်ပါး ကျွန်တော်မမှာ အားကိုးရာ မရှိတော့ပါ။ ဤသားတော်သည် အရှင်မင်းမြတ်ကို အစွဲပြု၍ မွေးလာသော သားဖြစ်ပါမူ ကောင်းကင်မှာ တည်နေပါစေ။ အကယ်၍ မဟုတ်ခဲ့ပါမူ မြေပေါ်ကျ၍သေပါစေ” ဟု သစ္စာပြုပြီးလျှင် ဘုရား

အလောင်းတော် သားငယ်၏ခြေတို့ကိုကိုင်၍ အပေါ်သို့ ပစ်မြှောက်လိုက်သည်။ ဘုရားအလောင်းတော်သည် ကောင်းကင်မှာ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူလျက် ခမည်းတော်မင်းကြီးအား ဤသို့ ပြောကြားလေသည်။

“ဖခင်မင်းကြီး - အကျွန်ုပ်သည် သင်မင်းကြီး၏ သားတော်ပါတည်း။ အရှင်မင်းမြတ်သည် သားဖြစ်သော အကျွန်ုပ်ကို မွေးမြူပါလော့။ လူတို့ အရှင်ဖြစ်တော်မူသော သင်မင်းမြတ်သည် သွေးသားမတော်စပ်သူကိုပင် သင့်လျော်သလို ပေးကမ်းကျွေးမွေးပြုပါသေးသည်။ အဘယ်ကြောင့် မိမိ၏သားဖြစ်သော အကျွန်ုပ်ကို မကျွေးမွေး မမွေးမြူလိုရပါသနည်း”

မင်းကြီးသည် ဘုရားအလောင်း သားတော်၏စကားကို ကြားနာရ၍ -

“ချစ်သား-လာလှည့် ”ဟု လက်ဖြန့်တော်မူသည်။ တစ်ထောင်မျှ လောက်သော အမတ်တို့ကလည်း “ငါသာမွေးမြူမည်။ ငါသာ မွေးမြူမည်” ဟု ဆိုကာ လက်ကို အသီးသီး ဆန့်တန်းဖြန့်ကြသည်။ ဘုရားလောင်းသည် မင်းကြီး၏ လက်ပေါ်သို့သာ သက်ဆင်း၍ ရင်ခွင်မှာ ထိုင်နေသည်။ မင်းကြီးသည် သားတော်ကို အိမ်ရှေ့မင်းအဖြစ်ကိုပေး၍ မယ်တော်ကို မြတ်သော မိဖုရားကြီးအဖြစ် မြှောက်စားပေးသနားတော်မူသည်။ ခမည်းတော် ကွယ်လွန်လျှင် ဘုရားလောင်းသည် ကဋ္ဌဝါဟန မင်းအမည်ဖြင့် တရားသဖြင့် မင်းပြုပြီး ကံအားလျော်စွာ လားလေသည်။



ပစ္စုပ္ပန်ဖြစ်စဉ်အဆက်

မြတ်စွာဘုရားသခင်သည် အတိတ်ဇာတ်ကြောင်း ပြန်ပြောင်းဟောကြားတော်မူပြီးနောက် -

“ဒကာတော်မင်းကြီး - ထိုစဉ်က ထင်းခွေသည်မသည် ယခုအခါ မဟာမာယာဒေဝီ မိဖုရားကြီး ဖြစ်လာသည်။ ထိုစဉ်က ဗြဟ္မဒတ်မင်းကြီးသည် ယခုအခါ သုဒ္ဓေါဒနမင်းကြီး ဖြစ်လာသည်။ ထိုစဉ်က ကဋ္ဌဝါဟန မင်းသည် ယခုအခါ ငါဘုရား ဖြစ်လာလေသည်”ဟု ဇာတ်တော်ကို ပေါင်းပြတော်မူပြီးနောက် -

“ဒကာတော်မင်းကြီး - ရှေးပညာရှိတို့သည် ထင်းခွေဆင်းရဲသူမအား မြတ်သောမိဖုရားအဖြစ်ကို ပေးခဲ့သေးသည်။ ထင်းခွေသည်မ၏ဝမ်းမှ ဖွားလာသော မင်းသားသည်လည်း ကဋ္ဌဝါဟန မည်သောမင်း ဖြစ်ခဲ့ဖူးလေပြီ” ဟု မိန့်တော်မူသည်။

ပသေနဒီကောသလမင်းကြီးသည် မြတ်စွာဘုရားသခင်ဟောကြားတော်မူအပ်သော တရားတော်ကို ကြားနာရ၍ “အမိ၏အမျိုးသည် အဓိကမဟုတ်၊ အဖ၏မျိုးနွယ်သာ ပဓာနဖြစ်ပေသည်” ဟု နှစ်သက်သဘောကျသည် ဖြစ်၍ ဝါသဘခတ္တိယာအား မိဖုရားကြီးအဖြစ်လည်းကောင်း၊ သားတော်ဝိဋ္ဌဇ္ဈဘအား ရှေးယခင်ပေးမြဲတိုင်းသော စစ်သူကြီးရာထူးအဆောင်အယောင်တို့ကိုလည်းကောင်း ပြန်လည်ပေးသနားတော်မူလေသည်။



ဗန္ဓုလနှင့် မလ္လိကာတို့အကြောင်း

ဗန္ဓုလစစ်သူကြီးမှာ ကုသိနာရုံပြည်မှ မလ္လာမင်း၏သမီး မလ္လိကာမည်သော မယားရှိသည်။ မလ္လိကာသည် ကာလကြာမြင့်သော်လည်း သားသမီးတစ်ယောက်မှ မဖွားမြင်သဖြင့် ဗန္ဓုလစစ်သူကြီးက-

“ချစ်နွယ်မ - သင်သည် မိဘအိမ်သို့သာ ပြန်သွားပါလော့” ဟု နှင်လွှတ်သည်။ မလ္လိကာသည်-

“မြတ်စွာဘုရားသခင်အား ရှိခိုးဖူးမြင်ပြီးမှ သွားမည်” စဉ်းစား၍ ဇေတဝန်ကျောင်းတော်သို့ ဝင်ပြီးသော် မြတ်စွာဘုရားသခင်အား ကြည်လင်မြတ်နိုး ရှိခိုး၍နေသည်။ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က-

“အဘယ်သို့ သွားမည်နည်း” မေးတော်မူသည်။

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား- တပည့်တော်မ၏ အရှင်လင်ဖြစ်သော ဗန္ဓုလစစ်သူကြီးက တပည့်တော်မကို မိခင်ဖခင်တို့ အိမ်သို့ ပြန်စေလိုက်ပါသည်ဘုရား”

“အဘယ်ကြောင့် အိမ်သို့ ပြန်လွှတ်ရသနည်း”

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား - တပည့်တော်မသည် သားသမီးတစ်ယောက်မှ မမွေးဖွားသဖြင့် လောကမှာ အသရေမဲ့သော အမြဲမဆိုပြီး အိမ်မှနှင်လွှတ်လိုက်ပါသည်ဘုရား”

“ဒါယိကာမ မလ္လိကာ - သားသမီးမရ အမြဲမဆိုပြီး မိဘအိမ်သို့ ပြန်ရန် အကြောင်းမရှိ။ မိမိနေထိုင်ရာ အိမ်သို့သာ ပြန်သွားလေလော့” မိန့်တော်မူသည်။ မလ္လိကာသည် နှစ်သက်ရွှင်လန်းစွာဖြင့် မြတ်စွာဘုရား သခင်အား ရှိခိုးပြီး အိမ်သို့ ပြန်လာခဲ့သည်။ ဗန္ဓုလစစ်သူကြီးက-

“အဘယ်ကြောင့် ပြန်လာသနည်း” မေးသည်။

“မြတ်စွာဘုရားသခင်က ပြန်သွားပါ မိန့်တော်မူသဖြင့် ပြန်လာခဲ့ပါသည်” ဆိုလျှင် ဗန္ဓုလစစ်သူကြီးက “မြတ်စွာဘုရားသခင်သည် အကြောင်းဖြစ်အင်ကို သိမြင်တော်မူခြင်း ဖြစ်ပေလိမ့်မည်” စိတ်ကူး၍-

“ချစ်နွမ သို့ဖြစ်လျှင် ကောင်းမွန်စွာ နေလေတော့” ဆိုသည်။

ထို့နောက် မလ္လိကာသည် မကြာသောကာလမှာပင် ကိုယ်ဝန်ရ၍ ချင်ခြင်းဖြစ်သောကြောင့် ဗန္ဓုလစစ်သူကြီးအား -

“ချစ်လင် - ကျွန်တော်မမှာ ချင်ခြင်း ဖြစ်ပါသည်” ပြောပြသည်။

“ချစ်နွမ - အဘယ်ကဲ့သို့သော ချင်ခြင်း ဖြစ်သနည်း”

“အိုချစ်လင် - ဝေသာလီပြည်ကြီးက လိစ္ဆဝီမင်းတို့၏ အဘိသိက် သွန်းရာ မင်္ဂလာရေကန်သို့ ဆင်း၍ ရေချိုးကာ ရေကိုသောက်လိုသော ချင်ခြင်း ဖြစ်ပါသည်”

“ကောင်းပြီ ချစ်နွမ - ဘာမှစိုးရိမ်ကြောင့်ကြမဖြစ်ပါနှင့်၊ ချင်ခြင်း ပြေစေရမည်” နှစ်သိမ့်စေပြီး ဗိုလ်တစ်ထောင်တင် လေးကိုယူ၍ မလ္လိကာကို ရထားပေါ်တင်ကာ သာဝတ္ထိပြည်မှ ထွက်ခဲ့သည်။ မဟာလိစ္ဆဝီမင်းသား နေသော တံခါးဖြင့် ဝေသာလီပြည်တွင်းသို့ ဝင်ခဲ့သည်။ မဟာလိအိမ်နေရာ သည် တံခါးအနီးမှာရှိသဖြင့် ရထားသံကို ကြားကာမျှဖြင့် “ဤအသံကား ဗန္ဓုလစစ်သူကြီး ရထားသံ ဖြစ်သည်။ လိစ္ဆဝီမင်းတို့အား ဘေးအန္တရာယ် ကျရောက်တော့မည်” ဆိုသည်။

လိစ္ဆဝီမင်းတို့သည် ရေကန်ကို အစောင့်အရှောက်တင်းကျပ်စွာဖြင့် ထိန်းသိမ်းထားသည်။ အပေါ်မှာ သံကွန်ရက်ဖြင့် ဖုံးအုပ်ထားသည်။ ငှက်

များသော်မှ မဝင်နိုင်ဖြစ်သည်။ ဗန္ဓုလစစ်သူကြီးသည် ရေကန်သို့ရောက်လျှင် အစောင့်တို့ကို သန်လျက်ဖြင့် ပုတ်ခတ်ထွက်ပြေးစေပြီး သံကွန်ရက်ကို ဖြတ်ကာ ရေကန်တွင်းသို့ မလ္လိကာကို ဆင်းစေ၍ သောက်စေ ချိုးစေသည်။ ပြီးလျှင် မိမိကိုယ်တိုင် ရေချိုးကာ မလ္လိကာကို ရထားပေါ်တင်၍ လာလမ်းအတိုင်း ပြန်လာခဲ့သည်။

အစောင့်တို့သည် လိစ္ဆဝီမင်းတို့အား လျှောက်ကြားလျှင် လိစ္ဆဝီမင်းတို့ အမျက်ဒေါသထွက်ပြီး စစ်ရထားငါးရာပေါ်တက်စီး၍ လိုက်ကြသည်။ ထိုအကြောင်းကို မဟာလိကြားသိလျှင် -

“သင်တို့ လိုက်သွားလို့ ဗန္ဓုလရထားဘီး ပုံတောင်းထိ မြေသို့နှစ်ဝင်သည်ကို တွေ့လျှင် ပြန်လာခဲ့ကြပါ။ မပြန်လာဘဲ ဆက်တိုက်လျှင်လည်း ရှေ့မှာ မိုးကြိုးထစ်ချွန်းသံကဲ့သို့ကြားလျှင် ကြားသောအရပ်မှ ပြန်ခဲ့ကြပါ။ ထိုအရပ်မှ မပြန်ခဲ့လျှင် သင်တို့ရထားဦးမှာ အပေါက်ကို မြင်ကြရမည်။ ယင်းသို့ မြင်သော်မှ မပြန်ခဲ့သေးလျှင် သင်တို့ရထားများကို ရှေ့နောက်စဉ်ပြီး မသွားကြနှင့်” မှာထားလိုက်သည်။

လိစ္ဆဝီတို့သည် မဟာလိအမှာစကားကို မနာယူဘဲ ဗန္ဓုလစစ်သူကြီးကို လျင်မြန်စွာ လိုက်ကြသည်။ ယင်းသို့ လိုက်လာသည်ကို မလ္လိကာ မြင်လျှင်-

“ချစ်လင် - နောက်မှာ ရထားတွေ လိုက်လာကြသည်” ပြောကြားသည်။

“ချစ်နမ - ရထားတွေအားလုံး တစ်စီးတည်းကဲ့သို့ မြင်ရသောအခါ ငါ့အားပြောပါ” မှာထားပြောကြားရင်း ရထားကို မောင်းမြမောင်းနေသည်။ သို့ဖြင့် လမ်းဖြောင့်တစ်နေရာမှာ ရထားအားလုံးကို ရှေ့မှကြည့်လျှင် တစ်စီးတည်းအဖြစ် မြင်ရလျှင် မလ္လိကာက-

“ချစ်လင် - ရထားတွေအားလုံးကို တစ်စီးတည်းအဖြစ် မြင်ရပါပြီ” ဆိုသော်-

“ချစ်နမ - သို့ဖြစ်လျှင် ဤကြိုးကို ခဏကိုင်ထားပါ” ဟု ကြိုးကိုပေး၍ ရထားပေါ်မှာပင် ဗိုလ်တစ်ထောင်တင်လေးကို တင်သည်။ ရထားဘီးသည်

ပုံတောင်းတိုင်အောင် မြေသို့ နစ်ဝင်သွားသည်။ လိစ္ဆဝီတို့သည် ထိုကို မြင်သော်လည်း ပြန်မလှည့်ဘဲ လိုက်မြဲလိုက်ကြသည်။ ဗန္ဓုလသည် လေးညို့ကို အတန်ငယ် ပုတ်ခတ်လိုက်သည်။ မိုးခြိမ်းသံကဲ့သို့ အသံထွက်လာသည်။ လိစ္ဆဝီတို့ လိုက်လာမြဲပင် ဖြစ်သည်။ ဗန္ဓုလသည် မြားတစ်စင်းကို ပစ်လွှတ်လိုက်သည်။ မြားသည် ရထားဦးငါးရာလုံးကို ဖောက်ထွင်း၍ မြေကြီးထဲသို့ ဝင်သွားသည်။

လိစ္ဆဝီမင်းသားတို့သည် မိမိတို့ကိုယ်တိုင် မြားဖောက်ထွင်းသွားသည့်အဖြစ်ကို မသိသောကြောင့်-

“အချင်းဗန္ဓုလ - ရပ်ဦးလော့၊ အချင်းဗန္ဓုလ ရပ်ဦးလော့” ဆိုကာ ဆက်လိုက်မြဲ ဆက်လိုက်ကြသည်။ ဗန္ဓုလသည် ရထားမောင်းနေရင်းမှ-

“သင်တို့သည် သေလွန်ခဲ့ကြပြီ။ သေပြီး သူတို့နှင့် ငါစစ်တိုက်ဖွယ် မရှိပြီ” ဟစ်အော်ပြောဆိုသည်။

“သေပြီးသူတို့သည် ငါတို့လိုမဟုတ်၊ ငါတို့မသေကြ”

“သင်တို့ကိုယ်မှာ ခိုင်မြဲစွာ ဖွဲ့ချည်ဝတ်ဆင်ထားသည်တို့ကို ဖြေချွတ်ကြည့်ပါ” ဆို၍ လိစ္ဆဝီမင်းတို့ ဖြေချွတ်သည့်ခဏမှာပင်သေ၍ လဲကျလေသည်။ ဗန္ဓုလစစ်သူကြီးက-

“သင်တို့အားလုံး ထိုသဘောရှိကြသည်ချည်းသာ ဖြစ်သည်။ အိမ်အမြန်ပြန်သွားပြီး လုပ်စရာရှိသည်ကိုလုပ်၍ သားမယားတို့အား မှာစရာရှိသည်ကို မှာကြားပြီးမှ ဝတ်ဆင်ထားသည်တို့ကို ဖြေချွတ်ကုန်လော့” ပြောဆိုရင်း ရထားမောင်းသွားလေတော့သည်။ လိစ္ဆဝီမင်းသားတို့လည်း ထိုအခြင်းအရာဖြင့်လျှင် အားလုံးသေဆုံးကြလေသည်။

ထိုမှ နောက်ပိုင်းတွင် မလ္လိကာသည် တစ်ဆယ့်ခြောက်ကြိမ်တိုင်တိုင် အမြွှာဖြစ်သောသားတို့ကို ဖွားမြင်သည်။ သားချည်းသုံးဆယ့်နှစ်ယောက် ဖြစ်သည်။ သားအားလုံးရဲရင့်ကြသည်။ အားအစွမ်းနှင့် ပြည့်စုံကြသည် ချည်း ဖြစ်သည်။ အတတ်ပညာတို့ကိုလည်း အဆုံးစွန်တတ်မြောက်ကြသည်။ သားတစ်ယောက်စီမှာ အခြံအရံယောက်ျား တစ်ထောင်စီရှိကြသည်။ ဖခင်ဗန္ဓုလစစ်သူကြီးနှင့်အတူ နန်းတော်သို့ ခစားရန် သွားကြလျှင် မင်းရင်ပြင်တစ်ခုလုံး သူတို့လူတွေနှင့်ချည်း ပြည့်နေတတ်သည်။

တစ်နေ့မှာ ဖြစ်သည်။

တရားဆုံးဖြတ်သော အမတ်တို့က တံစိုးလက်ဆောင်စား၍ မမှန်မကန် ဆုံးဖြတ်ခြင်းခံရသော ပစ္စည်းရှင်တို့သည် ဗန္ဓုလစစ်သူကြီးလာသည်ကို မြင်ကြလျှင် ဟစ်အော်တိုင်တန်းကြသည်။ ဗန္ဓုလသည် တရားဆုံးဖြတ်ရာသို့သွားပြီး အမှုကို ပြန်လည်စစ်ဆေး၍ အမှုမှန်ဖြစ်အောင် ဆုံးဖြတ်ပေးလိုက်သည်။ လူများစွာတို့က ဝမ်းမြောက်ဝမ်းသာ အော်ဟစ်၍ ကောင်းခိုးပေးကြသည်။ ကောသလမင်းကြီးသည် ထိုအသံကိုကြား၍ မေးမြန်းသော် အကြောင်းစုံလျှောက်ထားသဖြင့် သိတော်မူလျှင် တရားဆုံးဖြတ်သော အမတ်တို့ကို ရာထူးမှချ၍ ဗန္ဓုလစစ်သူကြီးကိုသာလျှင် တရားဆုံးဖြတ်စေသည်။ ထိုမှစ၍ ဗန္ဓုလစစ်သူကြီးသည်သာ တရားကို ဆုံးဖြတ်လေတော့သည်။

ထိုသို့ ဗန္ဓုလစစ်သူကြီးကသာ တရားဆုံးဖြတ်သောကြောင့် ရှေးက တရားဆုံးဖြတ်ကြသော အမတ်တို့သည် တံစိုးလက်ဆောင် မရကုန်တော့သဖြင့်-

“ဗန္ဓုလစစ်သူကြီးသည် မင်းလုပ်ရန် ရည်ရွယ်နေသည်”ဟု မင်းကြီးအား ကုန်းချောစကားပြောကြား လျှောက်တင်ကြသည်။ မင်းကြီးသည် ယုံကြည်၍ မိမိအတွက် စိုးရိမ်ပူပန်သောကြောင့် -

“သင်းတို့ကို ဤအရပ်မှာသာ သတ်ခဲ့လျှင် ငါ့ကိုကဲ့ရဲ့ရှုတ်ချကြမည်” တွေးတောပြီး မင်းချင်းယောက်ျားတို့အား ပစ္စန္တရစ်ကို ဆူပူလှုပ်ရှားစေပြီး ဗန္ဓုလ စစ်သူကြီးကို ခေါ်၍ -

“ပစ္စန္တရစ်အရပ်သည် ဆူပူသောင်းကျန်းနေသည်။ သင်သည် သင်၏ သားများနှင့်အတူ သွားရောက်နှိမ်နင်းလေ”ဟု စေလွှတ်လိုက်သည်။ ထိုမှ တစ်ဖန် သူတို့နှင့်အတူ လိုက်ပါသွားကြမည့် တစ်ပါးသော သူတို့အနက် စွမ်းနိုင်မည့်စစ်သည်တော်တို့ကို -

“ဗန္ဓုလစစ်သူကြီးနှင့် သားသုံးဆယ့်နှစ်ယောက်တို့၏ဦးခေါင်းကို ဖြတ်ခဲ့ပါ” ဟု တီးတိုး မှာကြားလိုက်သည်။

ပစ္စန္တရစ်သည် ဗန္ဓုလစစ်သူကြီး ရောက်သွားခါမျှ၌ပင်လျှင် ငြိမ်သက်အေးချမ်းသွားသည်။ ပစ္စန္တရစ်အရပ်ကို စနစ်တကျ ဖွဲ့စည်းစီမံပေးခဲ့ပြီး ပြန်ခဲ့ရာ မြို့နှင့် မဝေးကွာလောက်သောအရပ်မှာ ဗန္ဓုလစစ်သူကြီးနှင့် သားသုံးဆယ့် နှစ်ယောက်ကို ခေါင်းဖြတ်သတ်လိုက်ကြသည်။

ထိုနေ့မှာပင် မလ္လိကာသည် အရှင်သာရိပုတ္တရာမထေရ် အမှူး ရှိသော ရဟန်းငါးရာကို ဆွမ်းလုပ်ကျွေးရန် ပင့်ဖိတ်ထားသည်။ ထိုနေ့ မိုးလင်းခါမျှ၌ပင်လျှင် “လင်ဖြစ်သူနှင့်သားဖြစ်သူတို့၏ ဦးခေါင်းကို ဖြတ်ခဲ့လေပြီ” ဟူသော စာချွန်လွှာ ရောက်လာသည်။ မလ္လိကာသည် မည်သည့် စကားမျှမဆိုမူ၍ စာချွန်လွှာကို ရင်ကြားမှာထည့်သွင်းလျက် ရဟန်း သံဃာတော်တို့ကို ဆွမ်းလုပ်ကျွေးနေသည်။ ဆွမ်းလုပ်ကျွေးပြီး၍ အလုပ် သမားတို့သည် ပစ္စည်းကို သိမ်းဆည်းနေစဉ် ထောပတ်အိုးတစ်လုံးသည် မထေရ်မြတ်တို့ရှေ့မှာ မတော်တဆ ကွဲကျသည်။ အရှင်သာရိပုတ္တရာ မထေရ်မြတ်က-

“ဒါယိကာမ - ကွဲပျက်တတ်သော သဘောသည် ကွဲပျက်တတ်သည် ချည်းဖြစ်သည်။ မည်သို့မှ စိုးရိမ်ပူဆွေးမှု မဖြစ်သင့်ပေ” ဟု ဆုံးမ ပြောကြားတော် မူသည်။ ထိုအခါမှ မလ္လိကာသည် ရင်ခွင်ကြားမှ စာချွန်လွှာ ကို ဆွဲထုတ်၍-

“အရှင်မြတ်ဘုရား - တပည့်တော်မ၏ လင်ဖြစ်သော ဗန္ဓုလ စစ်သူကြီးနှင့် သားသုံးဆယ့်နှစ်ယောက်တို့၏ ဦးခေါင်းကို ဖြတ်ခဲ့လေပြီ - ဟူသော စာချွန်လွှာကို စောစောကပင် ရရှိထားခဲ့ပါသည်။ တပည့်တော်မ သည် ထိုအကြောင်းကို ကြားသိထားရသော်လည်း ပူဆွေး ငိုကြွေးခြင်း မရှိပါ။ ဤထောပတ်အိုးကလေးကွဲရုံမျှဖြင့် တပည့်တော်မအား အဘယ်မှာ ကြံစည် စိုးရိမ်စိတ်ဖြစ်ပါမည်နည်းဘုရား” လျှောက်ကြားလေလျှင် အရှင်သာရိပုတ္တရာ မထေရ်မြတ်က သင့်လျော်သော တရားစကားကို ဟောကြားတော်မူပြီး ကျောင်းတော်သို့ ကြွတော်မူလေသည်။

မလ္လိကာသည် ချွေးမသုံးဆယ့်နှစ်ယောက်ကို ခေါ်စေ၍-

“ချစ်သမီးတို့ - သင်တို့၏ ငယ်ချစ်လင်တို့သည် အပြစ်မရှိပါ သော်လည်း ရှေးသံသရာက ပြုခဲ့သောကံ၏ ပြုပြင်စီမံရာကို ခံရသော သတ္တဝါမျိုးဖြစ်၍ မငြင်းသာ မရှောင်သာ ခံစားရကုန်ပြီ။ သင်ချစ်သမီး တို့သည် ငါတို့၏ လင်များ အသတ်ခံရလေခြင်း ဟူ၍ မစိုးရိမ်၊ မပူဆွေး၊ မငိုကြွေးကြပါနှင့်၊ ကျေးဇူးရှင် ပသေနဒီကောသလမင်းကြီးအပေါ်မှာလည်း ‘ငါတို့လင်များအပြစ်မရှိပါဘဲလျက် သူတစ်ပါးကုန်းချောစကားကို ယုံကြည် ၍ သတ်ဖြတ်ရက်ပေသည်’ ဟုလည်း စိတ်ထဲက မပြစ်မှားကြပါ ကုန်လင့်” ဖျောင်းဖျဆုံးမစကားဆိုသည်။ ထိုစကားကို မင်းချင်းလုလင်တို့ ကြားသိ၍

မင်းကြီးအား လျှောက်တင်သည်တွင် ကောသလ မင်းကြီးသည် သတိသံဝေဂရပြီး မလ္လိကာနေအိမ်သို့ ကိုယ်တိုင်တော်ကြွရောက်လျက် မလ္လိကာနှင့် ချွေးမသုံးဆယ့်နှစ်ယောက်တို့ကို သည်းခံစကား ပြောကြားကာ မလ္လိကာအား ဆုမြတ်ပေးသနားတော်မူသည်။ မလ္လိကာက-

“အရှင်မင်းမြတ် - အရှင်မင်းမြတ်သည် ပေးသနားတော်မူသောဆုကို ယူပြီးပြီဟု မှတ်ယူတော်မူပါဘုရား” လျှောက်တင်သည်။ မင်းကြီးပြန်သွားသော် သေသူတို့အား ရည်စူး၍ ပြုအပ်သော အလှူကို ပြုလုပ်ပြီး မင်းကြီးထံသို့ သွားရောက်ရှိခိုးကာ

“အရှင်မင်းမြတ်- အရှင်မင်းမြတ်တို့သည် ကျွန်တော်မအား အစဉ်သနားသဖြင့် ဆုမြတ်ကို ပေးသနားတော်မူပါသည်။ တခြားသောဆုကို ကျွန်တော်မ မတောင်းလိုပါ။ ကျွန်တော်မနှင့် ချွေးမသုံးဆယ့်နှစ်ယောက်ကို မိမိတို့၏ မိဘအိမ်သို့ ပြန်ရန်ခွင့်ကိုသာ ပေးသနားတော်မူပါ” ခွင့်တောင်းလျှောက်ထားသည်တွင် မင်းကြီးက ခွင့်ပြုတော်မူသဖြင့် ချွေးမသုံးဆယ့်နှစ်ယောက်ကို အသီးသီးသော မိဘအိမ်တို့သို့ ပြန်စေလိုက်ပြီး မိမိသည်လည်း ကုသိနာရုံပြည်ရှိ မိဘတို့ထံ ပြန်လာခဲ့လေတော့သည်။

ပသေနဒီကောသလမင်းကြီးသည် ဗန္ဓုလစစ်သူကြီး၏တူဖြစ်သော ဒီယကာရာယနအား စစ်သူကြီးအရာပေးတော်မူသည်။ ယင်းစစ်သူကြီးက-

“ဤမင်းကြီးသည် ငါ့ဦးရီးတော်ကို အပြစ်မရှိဘဲ ကွပ်မျက်သတ်ဖြတ်သူတည်း” ဟု ကြံစည်အောက်မေ့လျက် အခွင့်သာမည့်အခါကို ရှာကြံ၍ နေလေသည်။ မင်းကြီးသည် ဗန္ဓုလစစ်သူကြီးကို သတ်ပြီးသော ကာလမှစ၍ စိတ်ချမ်းမြေ့မှုကိုမရ။ မင်းစည်းစိမ်ကိုလည်း မခံစားနိုင် ဖြစ်နေသည်။

ထိုစဉ်ကာလမှာ မြတ်စွာဘုရားသခင်သည် သာကီဝင်မင်းသားတို့၏ ပိုင်နက်အတွင်း မေဒါဠုပ နိဇ္ဇုရွာမှာ သီတင်းသုံး စံနေတော်မူခိုက် ဖြစ်သည်။ ပသေနဒီကောသလမင်းကြီးသည် မြတ်စွာဘုရားသီတင်း သုံးတော်မူသော အရပ်သို့ သွားရောက်၍ ကျောင်းတော်နှင့်မနီးမဝေးမှာ သစ်ခက်တဲနန်းတော်လုပ်လျက်နေပြီး နောက်ပါအခြံအရံနှင့်အတူ “မြတ်စွာဘုရားသခင်အား ဖူးမြင်အံ့” ဟု ကျောင်းတော်သို့ဝင်ခဲ့သည်။ မင်းမြောက်တန်ဆာငါးပါးကို ဒီယကာရာယန စစ်သူကြီးအား ပေးအပ်၍၊ မင်းကြီးတစ်ဦးတည်းဘုရားရှင်ထံတော်သို့ ဝင်ခဲ့သည်။ မင်းကြီး ဘုရားရှင်ထံတော်သို့ ဝင်လျှင် ဒီယကာရာယန စစ်သူကြီးသည် မင်းမြောက်တန်ဆာငါးပါးကို

ယူ၍ ဝိဇ္ဇနာမင်းသားကို မင်းမြှောက်လိုက်သည်။ ထို့နောက် မြင်းတစ်ကောင်နှင့် မောင်းမငယ်တစ်ဦးကိုသာထား၍ သာဝတ္ထိပြည်သို့ ပြန်သွားလေသည်။

မြတ်စွာဘုရားသခင်ထံတော်မှ မင်းကြီးပြန်ထွက်လာလျှင် စစ်သည်အပေါင်းကို မမြင်သဖြင့် မေးမြန်းရာ မောင်းမငယ်က အကြောင်းစုံတင်ပြလျှောက်ထားသည်။ မင်းကြီးက-

“ငါသည် တူတော်ဖြစ်သော အဇာတသတ်မင်းနှင့်အတူ သာဝတ္ထိပြည်သို့သွားပြီး ဝိဇ္ဇနာကို ဖမ်းယူအံ့”ကြံ၍ ရာဇဂြိုဟ်ပြည်သို့ သွားရာ ညနေစောင်း မြို့တံခါးပိတ်ပြီးသောအခါမှ ရောက်၍ မြို့ပြင်ဇရပ်တစ်ခုပေါ်မှာ နားနေအိပ်စက်ရသည်။ ထိုသို့အိပ်စက်စဉ် လေပူနေပူဒဏ် ခရီးပန်းသောဒဏ်တို့ကြောင့် ထိုည၌ပင် ဇရပ်ပေါ်မှာ နတ်ရွာစံလေသည်။ မိုးလင်းလတ်သော်-

“ကောသလတိုင်းကြီးရှင် ဘုရင်ရာဇာသည် ဤအရပ်ဒေသမှာ ကိုးကွယ်ရာမဲ့ သေရလေပြီတကား”ဟူသော မောင်းမငယ်၏ ငိုသံကို ကြားကုန်၍ အဇာတသတ်မင်းကြီးအား လျှောက်တင်ကြသည်။ အဇာတသတ်မင်းကြီးလည်း ဆောလျင်စွာ လာလတ်၍ ဦးရီးတော်အလောင်းကို ကြီးစွာသော ပူဇော်သက္ကာရဖြင့် ပူဇော်သဂြိုဟ်တော်မူလေသည်။



သာကီဝင်မင်းတို့ ပျက်စီးခြင်း

ဝိဇ္ဇနာသည် မင်းဖြစ်ပြီးသော် ရှေးဖြစ်ဟောင်းကို ပြန်ပြောင်းအောက်မေ့ပြီး “သာကီဝင်မင်းအားလုံးကို သတ်မည်” ဟု များစွာသော စစ်သည်ဗိုလ်ထုနှင့် ချီတက်လာခဲ့သည်။

ထိုနေ့မှာ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် မိုးသောက်ယံကာလ လောကကို ကြည့်ရှုတော်မူလျှင် ဆွေတော်မျိုးတော်အပေါင်း၏ ပျက်စီးမည်ကို မြင်တော်မူသောကြောင့် “ဆွေတော်မျိုးတော်တို့အား ခိုးမြင့်ခြင်းကို ပြုခြင်းငှာ သင့်ပေသည်” ကြံတော်မူ၍ ညနေစောင်းမှာ ကပ္ပိလဝတ်ပြည်၏အနီး ကျိုးတိုးကျဲတဲသောအရိပ်ရှိသော သစ်ပင်တစ်ပင်ရင်းမှာ

သီတင်းသုံးထိုင်နေတော်မူသည်။ မနီးမဝေးရှိ ဝိဇ္ဇဇူဘမင်း၏ နိုင်ငံပိုက်နက် အတွင်းမှာ အခက်အလက်အရှက်တို့ဖြင့် စည်ကားဝေသာပြီး အေးမြသော အရိပ်ရှိသည့် ပညောင်ပင်ကြီးတစ်ပင်ရှိသည်။ ဝိဇ္ဇဇူဘမင်းသားသည် ခရီးစဉ်အတိုင်းလာခဲ့ရာ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်အား မြင်လေ လျှင် ချဉ်းကပ်ရှိခိုး၍ -

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား - ဤကဲ့သို့ ပူပြင်း သော အခါသမယမှာ ရှင်တော်မြတ်ဘုရားသည် ကျိုးတိုးကျဲတဲအရိပ် ရှိသော ဤသစ်ပင်အောက်မှာ အဘယ့်ကြောင့် သီတင်းသုံးတော်မူပါ သနည်း။ ထူထဲအေးမြသော အရိပ်ရှိသည့် ပညောင်ပင်ကြီးအောက်မှာ အဘယ့်ကြောင့် သီတင်းသုံးတော်မူပါသနည်း ဘုရား” လျှောက်ထားရာ -

“ဒကာတော်မင်းကြီး - ရှိပါစေတော့၊ ဆွေမျိုးတို့၏အရိပ် မည်သည် ကား အလွန်အေးချမ်းလှပေသည်” မိန့်တော်မူလျှင် -

“ဆွေမျိုးတို့အား စောင့်ရှောက်ခြင်းငှာ မြတ်စွာဘုရားကြွလာတော်မူ သည် ဖြစ်ပေလိမ့်မည်” ဟု တွေးမြင်သိရှိသည်ဖြစ်၍ နောက်ကြောင်း ပြန် လှည့်ခဲ့သည်။ မြတ်စွာဘုရားသခင်လည်း ဇေတဝန်ကျောင်းတော်သို့ ပြန်ကြွ တော်မူလာသည်။ ဝိဇ္ဇဇူဘမင်းသည် သာကီဝင်မင်းတို့၏ အပြစ်ကို ပြန် လည်အောက်မေ့၍ နောက်ထပ်နှစ်ကြိမ်တိုင်တိုင် စစ်သည်ဗိုလ်ထုနှင့် ချီ တက်လာသည်။ နှစ်ကြိမ်စလုံး ထိုနေရာမှာပင် မြတ်စွာဘုရားသခင်နှင့် ဆုံမိ၍ နောက်ကြောင်းပြန်ခဲ့ရသည်။

လေးကြိမ်မြောက်သွားသောအခါတွင်ကား မြတ်စွာဘုရားသခင် သည် သာကီဝင်မင်းတို့၏ ရှေးကပြုခဲ့ဖူးသော မကောင်းမှုကံကို ကြည့်တော် မူသည်ရှိသော် ထိုသာကီဝင်မင်းတို့သည် တစ်နေ့မှာ မြစ်ထဲသို့ ငါးအဆိပ် ဆေးခတ်ခဲ့သော အဖြစ်ကိုမြင်၍ မကောင်းမှုကံ၏ ပြင်းထန်ဝန်လေးသော သဘောရှိသဖြင့် မတားမြစ်စကောင်းသောကြောင့် လေးကြိမ်မြောက်သော အခါတွင် မြတ်စွာဘုရားသခင် ကြွတော်မူတော့ချေ။

ဝိဇ္ဇဇူဘမင်းသည် စစ်သည်ဗိုလ်ထုများပြားစွာနှင့် ကပ္ပိလဝတ် ပြည်သို့ ချီတက်လာခဲ့သည်။ မြတ်စွာဘုရားသခင်၏ ဆွေတော်မျိုးတော် ဖြစ်ကုန်သော သာကီဝင်မင်းတို့သည် မိမိအသက်သာ အသေခံ၍

သူတစ်ပါး အသက်ကို မသတ်ကြသော အလေ့သဘော ရှိသည်ဖြစ်၍ စည်းဝေး တိုင်ပင်ကြသည်။

“ငါတို့သည် ကောင်းစွာ သင်ကြားတတ်မြောက်ပြီးသော လေး အတက်ကိုယ်စီ ရှိကြသည်။ ယင်းသို့ ရှိပါသော်လည်း သူတစ်ပါးအသက် ကို သတ်ခြင်းငှာ မသင့်။ ငါတို့တတ်ထားသော လေးအတတ်ပညာကိုပြ၍ ရန်သူတို့ကို ထွက်ပြေးစေမည်” တိုင်ပင်ကြပြီး စစ်တိုက်ဖို့ ထွက်ခဲ့သည်။ ဝိဋ္ဌဇ္ဈာစစ်သည်တို့ကို လေးတို့ဖြင့် မထိအောင် ခြိမ်းခြောက်ပစ်ခတ်သည်။ မြားတို့သည် ဝိဋ္ဌဇ္ဈာစစ်သည် ဗိုလ်ထုတို့၏ အကြားအကြားတို့ဖြင့်သာ သွားကုန်သည်။ ဤသို့လေးဖြင့်ပစ်သည်ကို ဝိဋ္ဌဇ္ဈာမြင်လျှင်-

“အို! အချင်းတို့ - သာကီဝင်မင်းတို့သည် သတ္တဝါတို့ကို မသတ်ပုတ် မညှဉ်းဆဲဟု ဆိုကြသည် မဟုတ်ပါလော?။ ယခု အဘယ့်ကြောင့် ငါ စစ်သည်တို့ကို လေးမြားတို့ဖြင့် ပစ်ရသနည်း” မေးသဖြင့် စစ်သည် တစ်ယောက်က-

“အရှင်မင်းမြတ် - ပြန်လည်ရှုစားတော်မူပါလော့၊ တစ်ယောက်သော စစ်သည်ကိုသော်မှ မြားထိမှန်ခြင်း မရှိပါ”

“အချင်းတို့ - သာကီဝင်ဟု ဆိုသူတိုင်းကို သတ်ဖြတ်ကြလော့၊ ငါ့ဘိုး တော် မဟာနာမ်မင်းကြီးထံမှာ ရှိကုန်သော သူတို့ကိုကား အသက်ချမ်းသာ ပေးကုန်လော့” အမိန့်ပေးလေသည်။ စစ်သည်တို့က တော့သမျှသာကီဝင် တို့ကို လိုက်လံသတ်ဖြတ်ကြသည်။ သာကီဝင်မျိုးဆွေတို့သည် မှီခို အားထားစရာ ခိုးကိုးစရာတစ်စုံတစ်ခုမျှ မမြင်ကုန်၍ အချို့သာကီဝင် တို့သည် မြက်ပင်ကို ကိုင်ဆွဲပြီးနေကြသည်။ အချို့က ကျူပင်ကို ကိုင်ဆွဲပြီး နေကြသည်။

“သင်တို့ သာကီဝင်ဟုတ်သလော၊ မဟုတ်သလော” မေးလျှင် မြက်ကို ကိုင်ဆွဲပြီးနေသူတို့က “ငါတို့သည် တိဏ(မြက်ပင်)”ဟု လည်း ကောင်း၊ ကျူပင်ကို ကိုင်ဆွဲပြီးနေသူတို့က “ငါတို့သည် နဠ (ကျူပင်)”ဟု လည်းကောင်း ဆိုကြသည်။ နောင်သောအခါ တိဏသာကီဝင်၊ နဠ သာကီဝင် အဖြစ်ခေါ်ကြသည်။

ဘိုးတော်မဟာနာမ်မင်းကြီးထံမှာ တည်ရှိနေသော သူတို့ကိုထား၍ ကျန်သော သာကီဝင်တို့ကို နို့စို့ရွယ်မျှမကျန် အားလုံးသတ်ဖြတ်လျက် ထိုသာကီဝင်တို့၏ လည်ချောင်းသွေးဖြင့် ယခင်မိမိထိုင်ခဲ့သောနေရာကို ဆေးကြောစေသည်။ ဤသို့သောနည်းဖြင့် သာကီဝင်မင်းတို့၏ အဆက် အနွယ်သည် ဝိဋ္ဌဇ္ဈဘဘေးရန်ကြောင့် မျိုးဆက်ပြတ်ခြင်းသို့ ရောက်ရလေ တော့သည်။

ဝိဋ္ဌဇ္ဈဘမင်းသည် ဘိုးတော်မဟာနာမ်မင်းကြီးကို ခေါ်ဆောင်ပြီး ပြန်လာရာ နံနက်စာစားချိန်သို့ ရောက်၍ ပွဲတော်အုပ်ယူလာသောအခါ ဝိဋ္ဌဇ္ဈဘမင်းက-

“ငါသည် ဘိုးတော်နှင့်အတူ ပွဲတော်တည်မည်”ဆိုကာ ဘိုးတော် မဟာနာမ်မင်းကြီးကို ခေါ်စေသည်။ သာကီဝင်မင်းတို့မည်သည် မိမိ အသက်ကို စွန့်ရငြားသော်လည်း ကျွန်မသားနှင့်အတူ ပွဲတော်တည်လေ့ မရှိပေ။ ထို့ကြောင့် မဟာနာမ်မင်းကြီးသည် ရေပြည့်သော ရေအိုင်တစ်ခုကို ကြည့်၍ -

“ချစ်သား- ဘိုးတော်သည် ပင်ပန်းနွမ်းနယ်လေသည်။ ရေသုံးသပ်ဦး မည်”ဆိုရာ-

“ကောင်းပါပြီ၊ ဘိုးတော် - ရေသုံးသပ်တော်မူပါဦး”

မဟာနာမ်မင်းကြီး စဉ်းစားသည်။

“... ငါ့မြေးတော်သည် ပွဲတော်အုပ်တစ်ခုတည်းမှာ အတူမစားလျှင် ဒေါသထွက်ပြီး ငါ့ကိုသတ်ပေလိမ့်မည်။ သူတစ်ပါးအသတ်ကို ခံရသည် ထက် မိမိအလိုလို သေခြင်းက မြတ်သေးသည်... ” စဉ်းစားပြီး ဆံပင်ကို ဖြေ၍ ဆံပင်အဖျားကိုချည်ပြီး ခြေမကို သွင်းလျက် ရေအိုင်တွင်းသို့ ခုန် ဆင်းလိုက်သည်။

[ထိုရောအခါ မဟာနာမ်မင်းကြီး၏ ဂုဏ်တန်ခိုးတော်ကြောင့် နဂါး ပြည်မှာ ပူလောင်သဖြင့် နဂါးမင်းက ဆင်ခြင်လျှင် ထိုအကြောင်းကို သိမြင်၍ လျင်မြန်စွာလာရောက်ပြီး မဟာနာမ်မင်းကြီးကို နဂါးပြည်သို့ ယူဆောင်သွားလေသည်။]

ဝိဇ္ဇနာမင်းက “ငါ့ဘိုးတော် ယခုပင် လာလိမ့်မည်”အထင်ဖြင့် စောင့်မျှော်နေသော်လည်း အလွန်ကြာမြင့်သည်အထိ မလာနိုင်သဖြင့် ရေအိုင်မှာ သွားရှာကြည့်သည်။ မတွေ့ဘဲရှိရာ “ငါ့ဘိုးတော်သည် တခြား အရပ်သို့ ထွက်သွားခြင်း ဖြစ်ပေလိမ့်မည်” ဆိုကာ ထွက်ခွာလာခဲ့သည်။ ထိုညအဖို့မှာ အစီရဝတီမြစ်သို့ ရောက်ပြီး သစ်ခက်တဲနန်းယာယီ ဆောက် နေသည်။ အချို့က မြစ်ကမ်းပေါ်မှာအိပ်၍ အချို့က မြစ်တွင်းသဲပြင်မှာ အိပ်ကြသည်။ လူတို့အိပ်ပျော်လောက်သည်တွင် ထိုခဏမှာ မြစ်ညာတွင် မိုးကြီးသည်ထန်စွာ ရွာသွန်းသည်။ မြစ်ရေသည် အရှိန်ပြင်းစွာ စီးလာပြီး နောက် ဝိဇ္ဇနာမင်းသားနှင့် စစ်သည်အားလုံးကို သယ်ဆောင်ပြီး သမုဒ္ဒရာ တွင်းသို့ မျောပါသွားစေသည်။

ထိုအခါ ရဟန်းများစွာတို့က-

“သာကီဝင်မင်းအပေါင်းတို့ သေဆုံးရခြင်းကား မသေသင့်ဘဲ သေကြရခြင်းဖြစ်သည်။ ဝိဇ္ဇနာမင်းသည်လည်း မပြောပလောက်သော ဤအပြစ်ကလေးမျှနှင့် သာကီဝင်တို့ကို သတ်ဖြတ်ခြင်းသည် သင့်လျော် သည် မဟုတ်ချေ” ဟူ၍ ပြောဆိုကြသည်။ မြတ်စွာဘုရားသခင်သည် ထိုရဟန်းတို့ စကားကို ကြားသိတော်မူလျှင်-

“ချစ်သားရဟန်းတို့ - ယခု ပစ္စုပ္ပန်ကိုယ်၏ အဖြစ်မှာ သာကီဝင်မင်း တို့ သေခြင်းကား မသင့်လျော်သည်ကား မှန်ပေသည်။ လွန်လေပြီးသော ရှေးဘဝက ပြုခဲ့ကြသော အကုသိုလ်အကျိုးဆက်၏ အစွမ်းအားဖြင့် သင့် လျော်သော အကျိုးကို ခံစားရသည်သာတည်း” မိန့်တော်မူသည်။

“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား - သာကီဝင်မင်းတို့သည် ရှေးဘဝက အဘယ်သို့ မကောင်းမှုကို ပြုဖူးခဲ့ကြပါသနည်းဘုရား”

“ချစ်သားရဟန်းတို့ - ဤသာကီဝင်အားလုံးတို့သည် ရှေးဘဝတစ်ခု မှာတုန်းက အားလုံးစိတ်တူကိုယ်မျှရှိကြပြီး မြစ်တစ်ခုမှာ ငါးအဆိပ်ဆေးကို ထည့်ခတ်ခဲ့ဖူးကြပေသည်” ဟု မိန့်တော်မူလေသည်။

နောက်တစ်နေ့ မိုးလင်းသို့ရောက်သောအခါ ရဟန်းများစွာတို့က တရားသဘင်မှာ စုဝေးကြပြီး -

“ငါ့ရှင်တို့ - ဝိဇ္ဇနာမင်းသည် ဤမျှလောက်သော သာကီဝင်မင်းတို့ကို စိတ်တိုင်းကျ သတ်ဖြတ်ပြီး လာခဲ့ရာ မိမိ၏စိတ်နှလုံး နှစ်သက်ဝမ်းမြောက် မှု မပြီးဆုံးမီ စစ်သည်ဗိုလ်ထုနှင့်အတူ မဟာသမုဒ္ဒရာတွင်းသို့ မျောပါသွား

ရပြီး ငါးလိပ်တို့အစာဖြစ်ရလေသည်”ဟူသောစကားကို ပြောဆိုနေကြစဉ် မြတ်စွာဘုရားသခင် ကြွတော်မူလာ၍ -

“အဘယ်စကားဖြင့် စည်းဝေးပြောဆိုနေကြသနည်း” မေးတော်မူလျှင် “ဤစကားပါ”ဟု လျှောက်ထားကြလေသော်-

“ချစ်သားရဟန်းတို့ - သတ္တဝါတို့အား စိတ်နှလုံးနှစ်သက်မှု ဝမ်းမြောက်မှု မပြီးဆုံးမိသာလျှင် သေမင်းသည် အိပ်ပျော်နေသော လူမိုက်ရွာကို လွှမ်းမိုးဖိစီးတိုက်ယူသွားသော ကြီးစွာသော ရေအလျဉ်ကဲ့သို့ အသက်ကို ပယ်ဖျက်ဖြတ်တောက်ပြီး အပါယ်လေးပါးတည်းဟူသော သမုဒ္ဒရာမှာ မျောပါနစ်မွန်း ငုပ်လျှိုးစေသည်” ဟု မိန့်တော်မူပြီး အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

ပုပ္ဖာနိဟေဝ ပစိနန္တံ၊

ဗျာသတ္တမနသံ နရံ။

သုတ္တံဂါမံ မဟောယောဝ၊

မစ္စု အာဒါယ ဂစ္ဆတိ။ ။

မြန်မာပြန်။ ။ ပန်းတို့ကို ကောင်းနိုးရာရာ ရွေးချယ်သူကဲ့သို့ ကာမဂုဏ်ကို ကောင်းနိုးရာရာ ရွေးချယ်ပြီး ရောက်ပြီးရောက်ဆဲ ကာမဂုဏ် အာရုံငါးပါးကို လိုက်စားလျက် လွန်စွာကပ်ငြိသော စိတ်ရှိသော ရဟန်း ရှင်လူသတ္တဝါကို ကြီးစွာသော ရေအလျဉ်သည် အိပ်ပျော်နေသူကို ယူဆောင် သွားဘိသကဲ့သို့ ရှင်သေမင်းသည် ယူဆောင်၍ သွားလေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ များစွာသောသူတို့ သောတာပန်စသည် ဖြစ်ကြသည်။ လူအပေါင်းအားလည်း အကျိုးရှိသော ဓမ္မဒေသနာတော် ဖြစ်လေသည်။

ဝိရုဇျာဘမင်းသားဝတ္ထု ပြီး၏။



(၄)

ပတိပူဇိကာ ဒါယိကာမ ဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး စံနေတော်မူစဉ် ပတိပူဇိကာ ဒါယိကာမကို အကြောင်းပြု၍ “ပုပ္ဖာနိဟေဝ ပစိနန္တံ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

တာဝတိံသာနတ်ပြည်မှာ မာလာဘာရီမည်သော နတ်သားသည် နတ်သမီးတစ်ထောင် ခြံရံပြီး ပန်းဥယျာဉ်တွင်းသို့ ဝင်ခဲ့သည်။ နတ်သမီးငါးရာတို့က သစ်ပင်ပေါ်တက်၍ ပန်းတို့ကို ခူးဆွတ်ခြွေချကြသည်။ ကျန် နတ်သမီးငါးရာမှာ ကျလာသော ပန်းတို့ကို ကောက်ယူ၍ ပန်းကုံးသီနေကြသည်။ ထိုအခိုက် သစ်ပင်ပေါ်မှ နတ်သမီးတစ်ဦးသည် နတ်သက်ကြွစုတေ၍ သာဝတ္ထိပြည်၌ အမျိုးတစ်ဦးအိမ်မှာ ပဋိသန္ဓေနေပြီး ဖွားမြင်လာသည်ရှိသော် ဇာတိဿရဉာဏ် (ရှေးဘဝကို အောက်မေ့သိရှိနိုင်သောဉာဏ်)ကို ရသဖြင့် ဘဝဟောင်းက ဖြစ်အင်ကို ပြန်လည်သိရှိပြီး မိမိ၏ အရှင်ဖြစ်ခဲ့သော မာလာဘာရီ နတ်သားထံမှာ ပြန်ဖြစ်လိုသောစိတ်ထားအမြဲ ဖြစ်နေသည်။ အတော်အတန် ကြီးပြင်းလာပြီး ရတနာသုံးပါးကို ဆည်းကပ်၍ ပူဇော်လှူဒါန်းလေတိုင်းမှာလည်း -

“ဤကောင်းမှုကံကြောင့် နောက်ဘဝဝယ် မာလာဘာရီ နတ်သမီး
ထံမှာသာ ဖြစ်ရပါလိုကြောင်း” ဆုတောင်းလေသည်။

ထိုအမျိုးသမီးငယ်သည် အသက်တစ်ဆယ့်ခြောက်နှစ်အရွယ်သို့
ရောက်သောအခါ အမျိုးသားတစ်ဦးနှင့်အိမ်ထောင်ကျ၍ လင့်အိမ်သို့
လိုက်သွားရသည်။ လင့်အိမ်မှာ အလှူဒါန အမျိုးမျိုးကို ပြုလေတိုင်း-

“ယခု ပြုလုပ်အားထုတ်ရသော ဤကုသိုလ်ကောင်းမှုသည်
ဤဘဝ မှ စုတေခဲ့သည်ရှိသော် အတိတ်ဘဝက ကျင်လည်ဖြစ်ခဲ့ဖူးသော
မာလာ ဘာရီနတ်သား၏ အထံတော်မှာသာလျှင် ဖြစ်ပါရခြင်း အကျိုးငှာ
အထောက်အပံ့ဖြစ်ပါစေသတည်း” ဟူ၍ချည်း ဆုတောင်းလေသည်။
ထိုအခါ ရဟန်းတို့က-

“ဤဒါယိကာမသည် ကုသိုလ်ကောင်းမှုပြုလေတိုင်းမှာ ရှေးဘဝက
လင်ကိုသာ တောင့်တလေသည်” ဆိုကာ ထိုအခါမှစ၍ “ပတိပုဇိကာ” ဟု
ခေါ်ဆိုကြသည်။ ထိုပတိပုဇိကာသည် အမြဲမပြတ်ဆွမ်းစားဇရပ်ကို ရှင်းလင်း
သုတ်သင်ခြင်း၊ သံဃာတော်တို့အတွက် သောက်ရေသုံးရေ တည်ထား
ခြင်း၊ နေရာခင်းထားခြင်းအမှုကို ပြုလေ့ရှိသည်။ တစ်ပါးသူတို့က-

“ချစ်သမီး - ဤမျှလောက်သော ပစ္စည်းဝတ္ထုတို့ကို သံဃာတော်တို့
အား ခွဲခြားဝေဖန်၍ လှူဒါန်းစီရင်ပါ” စေခိုင်းလျှင်လည်း ကောင်းမွန်စွာ
ပြုပြင်စီမံ၍ ပေးလှူသည်။ ဤသို့ဖြင့် ပတိပုဇိကာသည် သွားသွားလာလာ
တို့မှာ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း ကုသိုလ်ချည်း ဖြစ်လေသည်။ ထိုပတိ
ပုဇိကာအား သားလေးယောက် ဖွားမြင်ခဲ့သည်။

သို့ဖြင့်နေလာရာ တစ်နေ့မှာ ပတိပုဇိကာသည် လှူဖွယ်ဝတ္ထုအစုစုကို
ပြုစုလှူဒါန်းပူဇော်လျက် တရားတော်ကို နာယူပြီး သိက္ခာသီလကို စောင့်
ထိန်းနေခဲ့သည်။ ထိုနေ့ကုန်၍ ညချမ်းချိန်မှာ ပတိပုဇိကာသည် ရောဂါ
တစ်ခုဖြင့် ကွယ်လွန်ခဲ့ရှာသည်။ ထိုသို့ သေလွန်ပြီးနောက် ယခင်ဘဝ
ဟောင်းက အရှင်လင်ဖြစ်ခဲ့သော မာလာဘာရီနတ်သားထံမှာပင် နတ်သမီး
သွားဖြစ်သည်။ မာလာဘာရီနတ်သားသည် လူ့ပြည်မှ စုတေ၍ ပြန်ဖြစ်လာ
သော နတ်သမီးကို မြင်၍-မေးသည်။

“အသင့်ကို စောစောက ငါမမြင်မိပါ၊ အဘယ်ကို သွားသနည်း”

“အရှင်နတ်သား- ကျွန်တော်မသည် စုတေပြောင်း၍ သေလွန်သွားပါသည်”

“အသင်နတ်သမီး- အဘယ်စကားကို ပြောလိုက်ပါသနည်း”

“အရှင်နတ်သား- ကျွန်တော်မ သေလွန်ကြောင်းကို ပြောပါသည်”

“သေလွန်သည်ဖြစ်ပါက သင်နတ်သမီးသည် အဘယ်အရပ်မှာ ဖြစ်ရပေသနည်း”

“အရှင်နတ်သား- လူ့ဘုံမှ သာဝတ္ထိမြို့က အမျိုးတစ်ဦးအိမ်မှာ ဖြစ်ရပါသည်”

“ထိုလူ့ဘုံမှာ ဘယ်လောက်ကြာကြာ နေခဲ့ရသနည်း”

“အရှင်နတ်သား- ကျွန်တော်မသည် လူ့ပြည်မှာ ပဋိသန္ဓေဆယ်လ နေပြီး ဖွားမြင်ခဲ့ရသည်။ အသက်တစ်ဆယ့်ခြောက်နှစ်မှာ အိမ်ထောင်ကျပြီး သားလေးယောက် မွေးဖွားခဲ့ရသည်။ ကျွန်တော်မသည် အလှူဒါန ကောင်းမှုကုသိုလ် ပြုလုပ်လေတိုင်း အရှင်နတ်သားထံမှာသာ ပြန်ဖြစ်ရပါစေကြောင်း ဆုတောင်းခဲ့၍ ထိုလူ့ဘဝမှ စုတေခဲ့ပြီး ယခုအရှင်နတ်သားထံမှာ ဖြစ်လာရပါသည်”

“အသင်နတ်သမီး - လူတို့သည် အသက်မည်မျှ ရှည်ကြသနည်း”

“အရှင်နတ်သား - လူတို့သည် အနှစ်တစ်ရာမျှလောက် အသက်ရှည်ကြပါသည်”

“သင်နတ်သမီး - ဤမျှလောက် နှစ်တစ်ရာ အသက်ရှည်ကြသော လူတို့သည် မေ့လျော့ခြင်းဖြင့် အချိန်ကို ကုန်စေကြသလော။ သို့မဟုတ် ဒါနစသော ကုသိုလ်ကောင်းမှုကို ပြုစုအားထုတ်၍ ကုန်လွယ်ကြစေသလော”

“အရှင်နတ်သား - အသို့ မိန့်တော်မူပါသနည်း၊ လူ့ပြည်မှာ လူတို့သည် နှစ်အသင်္ချေ မရေမတွက်နိုင်အောင် အသက်ရှည်ပြီး နေကြရသကဲ့သို့၊ မအိုမသေဘဲ နေရဘိသကဲ့သို့ အမြဲတမ်း မေ့လျော့နေကြပါသည်”
ထိုစကားကို ကြားရလျှင် မာလာဘာရီနတ်သားအား ထိတ်လန့်သော သံဝေဂဉာဏ် ဖြစ်ပေါ်လာသည်။

“အနှစ်တစ်ရာလောက်သော အသက်ရှည်ကုန်သောလူတို့သည် မေ့မေ့လျော့လျော့ ပေါ့ပေါ့တန်တန်ဖြင့် အိပ်ပျော်၍သာ နေကြသည် ဖြစ်လျှင် အဘယ်သောကာလမှ ဆင်းရဲအပေါင်းမှ လွတ်မြောက်နိုင်ပါအံ့နည်း” ဟူ၍ သံဝေဂဉာဏ် ဖြစ်ပေါ်လာသည်။

မြတ်ဗုဒ္ဓ။ ။ လူတို့အနှစ်တစ်ရာသည် တာဝတိံသာ နတ်တို့အား တစ်နေ့တစ်ညမျှသာ ဖြစ်သည်။ ထိုနေ့ည အရေအတွက် ဖြင့် ရက်သုံးဆယ်သည် တာဝတိံသာနတ်တို့အား တစ်လ။ ထိုလဖြင့် ဆယ်နှစ်လသည် တာဝတိံသာနတ်တို့အား တစ်နှစ်ဖြစ်သည်။ ထိုနှစ်ဖြင့် တာဝတိံသာနတ်တို့အား အနှစ်တစ်ထောင် အပိုင်းအခြား ပမာဏရှိသည်။ လူတို့ နှစ်အရေအတွက်အားဖြင့်မူ နှစ်ပေါင်း သုံးကုဋေ ခြောက်သန်းရှိသည်။ ထို့ကြောင့် ပတိပုဇိကာ၏ လူ့ပြည် မှာ လာ၍ဖြစ်ခြင်းသည် တစ်နေ့တစ်ရက်ကိုမျှ မလွန်ချေ။ တစ်ခဏမျှသာ ဖြစ်သည်။

နောက်နေ့မှာ ရဟန်းများ ရွာတွင်းသို့ ဆွမ်းခံဝင်ကြလျှင် ဆွမ်းစား ဇရပ်မှာ မရှင်းလင်းခြင်း၊ သောက်သုံးရေ မတည်ထားခြင်း၊ နေရာမခင်းထား ခြင်းတို့ကို မြင်၍ - “ပတိပုဇိကာ ဒါယိကာမ အဘယ်သွားသနည်း” မေးကြသည်။

“အရှင်ဘုရားတို့ - အရှင်မြတ်တို့သည် ပတိပုဇိကာကို အဘယ်မှာမြင် ရနိုင်ပါမည်နည်း။ ယမန်နေ့က အရှင်ဘုရားတို့ ဆွမ်းဘုဉ်းပေးပြီး၍ ကြွတော် မူသော် ညချမ်းကာလမှာ ထိုပတိပုဇိကာ ဒါယိကာမ ကွယ်လွန်ခဲ့ပါသည် ဘုရား”

ထိုစကားကိုကြားလျှင် ပုထုဇဉ်ရဟန်းတို့သည် ပတိပုဇိကာဒါယိ ကာမ၏ ကျေးဇူးများသည့်အဖြစ်ကို အောက်မေ့၍ မျက်ရည်မဆည်နိုင် ဖြစ်ကြသည်။ အာသဝေါကုန်ခန်းပြီးသော ရဟန္တာအရှင်မြတ်တို့ကား ဓမ္မ သံဝေဂ ဖြစ်တော်မူကြသည်။ ရဟန်းတို့သည် ဆွမ်းကိစ္စပြီးစီး၍ ကျောင်းသို့

ပြန်ကြွကြပြီး မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်အား လျှောက်တင်ကြသည်။

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား - ပတိပူဇိကာ ဒါယိကာမသည် တက်ကြွရွှင်လန်းသော ဝီရိယဖြင့် များစွာသော ကုသိုလ်ကောင်းမှုကို ပြုလုပ်လေတိုင်း မိမိ၏ အရှင်လင်ကိုသာ အမြဲမပြတ် တောင့်တပြီး ပြုလုပ်လေ့ ရှိပါသည်။ ထိုဒါယိကာမ ကွယ်လွန်သွားသော ယခုအခါမှာ အဘယ်အရပ်၌ ဖြစ်ပါသနည်းဘုရား”

“ချစ်သားရဟန်းတို့ - ထိုဒါယိကာမသည် မိမိအရှင်လင်၏ ထံမှောက်သို့သာ ပြန်ရောက်သောအားဖြင့် ထင်ရှားဖြစ်ရပေသည်”

“ရှင်တော်မြတ်ဘုရား - သူ၏ အရှင်လင်ထံမှာ မရှိပါဘုရား”

“ချစ်သားရဟန်းတို့ - ထိုဒါယိကာမသည် ယခုဘဝမှာ ရှိသော အရှင်လင်ကို တောင့်တသည်မဟုတ်၊ ရှေးဘဝဟောင်းက တာဝတိံသာနတ်ပြည်မှ အရှင်လင်ဟောင်း မာလာဘာရီနတ်သားအတွက် ပန်းခူနေရာမှ စုတေခဲသောကြောင့် ထိုနတ်သားထံမှာ ပြန်လည်ဖြစ်လိုသော ဆန္ဒရှိသည့်အတိုင်း ထိုနတ်သားထံမှာ တစ်ဖန်ပြန်၍ ဖြစ်ပေသည်”

“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား - ဤသို့ မိန့်တော်မူတိုင်းပင် ဖြစ်ပါသလော ဘုရား”

“ချစ်သားရဟန်းတို့ - ဟုတ်မှန်ပေသည်”

“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား - လူတို့၏ အသက်ကား အလွန်နည်းပါးလှပါသည်ဘုရား၊ နံနက်စောစောကပင် တပည့်တော်တို့ကို ပြုစုလုပ်ကျွေးပြီး ညအခါမှာ သေလွန်ရချေသည်ဘုရား”

“ဟုတ်ပေသည်။ ချစ်သားရဟန်းတို့-သတ္တဝါတို့ အသက်သည် အလွန်နည်းပါးလှချေသည်။ ယင်းသို့နည်းလှသော အသက်ရှိခြင်းကြောင့် ဤသတ္တဝါတို့သည် ဝတ္ထုအာရုံကာမဂုဏ်တို့ဖြင့်လည်းကောင်း၊ ကိလေသာအာရုံကာမဂုဏ်တို့ဖြင့်လည်းကောင်း မရောင့်ရဲမတင်းတိမ်ဘဲသာလျှင် ကိုးဆယ့်ခြောက်ဖြာ များစွာသော စစ်သည်ဗိုလ်ပါရှိသော သေမင်းမိုက်သည် မိမိအလိုနိုင်ငံသို့ လိုက်ပါစေလျက် အော်ဟစ်မြည်တမ်းငိုကြွေးစဉ်

ဖမ်းယူ၍ သွားလေတော့သည်" မိန့်တော်မူပြီး အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

ပုပ္ဖာနိဟေဝ ပစိနန္တံ၊

ဗျာသတ္တမာနသံ နရံ။

အတိတ္ထံယေဝ ကာမေသု၊

အန္တကော ကုရုတေ ဝသံ။ ။

မြန်မာပြန်။ ။ ပန်းတို့ကို ကောင်းနိုးရာရာ ဆွတ်ယူသကဲ့သို့ ကာမဂုဏ်ငါးပါးကို ကောင်းနိုးရာရာ ရွေးချယ်ပြီး မရှိတောင့်တ-ရှိကြောင့်ကြလျက် ကပ်ငြိသော စိတ်ရှိသော ဝတ္ထုကိလေသာ နှစ်ဖြာကာမတို့၌ တင်းတိမ်ရောင့်ရဲခြင်း မရှိသော သတ္တဝါကို သေမင်း မိုက်သည် မိမိအလိုသို့ လိုက်စေလေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ များစွာသောလူတို့ သောတာပန်စသည် ဖြစ်ကြသည်။ ဓမ္မဒေသနာသည်လည်း လူအပေါင်းအား အကျိုးရှိသော ဒေသနာ ဖြစ်လေသည်။

ပတိပုဇိကာ ဒါယိကာမဝတ္ထု ပြီး၏။



(၅)

မစ္ဆရိယသူဌေး ဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် မစ္ဆရိယသူဌေးကို အကြောင်းပြု၍ “ယထာပိ ဘမရော ပုပ္ဖံ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။ အကြောင်းအရာ ဖြစ်ရပ်ကား ရာဇဂြိုဟ်ပြည်တွင် ဖြစ်သည်။

ပစ္စုပ္ပန်ဖြစ်စဉ်

ကပ်စေးနဲ့သောသူဌေး

ရာဇဂြိုဟ်ပြည်မှ မနီးမဝေးသောအရပ်မှာ သက္ကာရနိဂုံးရွာတစ်ရွာ ရှိသည်။ ထိုရွာမှာ ကုဋေရှစ်ဆယ်ကြွယ်ဝသော မစ္ဆရိယသူဌေးဆိုသူ ရှိသည်။ ထိုသူဌေးသည် မြက်ဖျားမှာတင်နေသော ရေပေါက်ပမာဏရှိသည့် ဆီကို မိမိလည်း မစားသုံး။ သူတစ်ပါးကိုလည်း မပေး။ ပစ္စည်းကုန်မည်စိုး၍ ရသမျှပစ္စည်းကို သိမ်းဆည်း၍ချည်းထားသည်။ ထိုပစ္စည်းတို့ကို သားသမီးတို့သည်လည်းကောင်း၊ ရဟန်းပုဏ္ဏားတို့သည်လည်းကောင်း မည်သူမျှ မသုံးဆောင်ကြရ။ ဘီလူးစောင့်သော ဥစ္စာကဲ့သို့ ဖြစ်နေသည်။

တစ်နေ့သောနံနက် မိုးသောက်ယံမှာ မြတ်စွာဘုရားသခင်ကိုယ်တော် မြတ်သည် မဟာကရုဏာသမာပတ်ဖြင့် လောကကို ကြည့်တော်မူလေလျှင် သာဝတ္ထိပြည်မှ ၄၅-ယူဇနာဝေးကွာသောအရပ်မှာ နေထိုင်သည့် မစ္ဆရိယ

သူဌေးလင်မယား၏ သောတာပတ္တိဖိုလ် ရခြင်း၏အကြောင်းကို မြင်တော်မူသည်။

ထိုသို့ မြတ်စွာဘုရားသခင် မကြည့်ရှုမီ ရှေ့နေမှာ မစ္ဆရိယသူဌေးသည် ရာဇဂြိုဟ်ပြည်သို့ သွားရောက်၍ မင်းကြီးအား ခစားပြီးပြန်လာစဉ် မုန့်လုပ်သော ဇရပ်တစ်ခုမှာ လူများစွာတို့က အိုးကင်းမုန့်(မုန့်ပျစ်သလက်)စားနေသည်ကိုမြင်၍ စားချင်သောဆန္ဒဖြစ်ပြီး အိမ်သို့ ပြန်လာကာ စဉ်းစားသည်။

“ငါသည် မုန့်အိုးကင်းကို စားချင်သည်ပြောခဲ့လျှင် လူတွေလည်း ငါကဲ့သို့ စားချင်ကြမည်။ ၎င်းတို့လည်း စားချင်၍ စားသောက်ခဲ့လျှင် ငါ့နှမ်း၊ ဆန်၊ ထောပတ်၊တင်လဲ စသည်တို့ ကုန်ခန်းခြင်းသို့ ရောက်ပေတော့မည်။ ငါသည် မည်သူ့ကိုမျှ မပြောကြားဘဲ နေတော့မည်” စဉ်းစားပြီး အလွန် စားလိုခြင်းကို အောင့်အည်းသည်းခံနေသည်။ အချိန်နှင့်အမျှ ဆန္ဒကို ချုပ်တည်းထားရသဖြင့် ကိုယ်အရေအဆင်း နွမ်းဖျော့လာသည်။ ကွမ်းရွက် ကျောကဲ့သို့ အကြောပြိုင်းပြိုင်း ထလာသည်။ မစ္ဆရိယသူဌေးသည် နောက်ဆုံး စားချင်ခြင်းကို သည်းမခံနိုင်တော့သဖြင့် တိုက်ခန်းထဲဝင်၍ ညောင်စောင်းပေါ်မှာ ဘယ်စောင်းညှာလူးလျက် ခေါင်းမြီးခြုံကာ အိပ်နေသည်။ ဤမျှလောက် ဒုက္ခဆင်းရဲသို့ ရောက်နေသော်လည်း ပစ္စည်းကုန်မှာ စိုး၍ မည်သူ့ကိုမျှ ထုတ်မပြောဘဲ နေလေသည်။

ထိုအခါ သူဌေးကတော်က မစ္ဆရိယသူဌေးထံ ချဉ်းကပ်၍ ကျောကုန်းကို ဆုပ်နယ်ပေးပြီး မေးသည်။

“အရှင် - အရှင့်အား အဘယ်သို့သော မချမ်းမသာ ရောဂါ ဖြစ်သနည်း”

“ချစ်န့မ - ငါ့အား မည်သည့်ရောဂါမှ ဖြစ်ခြင်းမရှိပါ”

“အရှင့်အား ပြည့်ရှင်မင်းကြီးက အမျက်ထွက်ပါသလော”

“ပြည့်ရှင်မင်းကြီးက ငါ့အား အမျက်မထွက်ပါ”

“အိမ်သားတွေထဲမှ တစ်ယောက်ယောက်က အရှင့်ကို မနှစ်သက်ဖွယ် အမှုတစ်ခုကို ပြုမိပါသလော”

“မပြုမိပါ ရှင်မ”

“ဤသို့မှ မဟုတ်လျှင် အရှင်သည် ပစ္စည်းတစ်စုံတစ်ရာကို လိုချင် တပ်မက်လေပါသလော”

ဤသို့မေးသည်ရှိသော် ပစ္စည်းကုန်မှာစိုး၍ မည်သည့်စကားကိုမှ မပြော၊ တိတ်တဆိတ်သာ နေလေသည်။ သူဌေးကတော်က-

“အရှင်သည် ပစ္စည်းတစ်ခုခုကို တပ်မက်လိုချင်နေလျှင် ကျွန်တော်မ အား မပြော၍ အသူ့ကို ပြောမည်နည်း” အတန်တန်ပြောမှ-

“ချစ်နမ - ငါ မုန့်အိုးကင်းကို စားချင်နေသည်”

“အရှင် - အသို့နည်း၊ အသင်သည် ဆင်းရဲသူလော၊ မြို့ရွာအားလုံးရှိ လူတွေစားသောက်အောင် မုန့်လုပ်ပါမည်”

“ချစ်နမ - ထိုမြို့သူရွာသားတွေက သင့်မုန့်ကိုစားပြီး သူတို့အလုပ် သူတို့ လုပ်ကြမည်။ သူတို့ကို ကျွေးသဖြင့် အဘယ်အကျိုးရှိမည်နည်း”

“သို့ဆိုလျှင် - သည်လမ်းမှာ ရှိသောသူတို့အတွက်သာ လုပ်ပါမည်”

“ချစ်နမ - ငါသည် သင့်ကို ပစ္စည်းဥစ္စာ ရှိမှန်းသိပါသည်”ဟူ၍ ငေါ့ စကားဆိုသည်။

“သို့မှမဟုတ်လျှင် ဤအိမ်သားများ စားသောက်ရုံ လုပ်ပါမည်”

“ချစ်နမ - သင်လောဘကြီးမှန်း ငါသိပါသည်”ဟု ငေါ့ပြန်သည်။

“သားသမီးများ စားလောက်ရုံသာ လုပ်ပါမည်”

“ချစ်နမ - သားသမီးတွေဖြင့် အဘယ်အကျိုးရှိမည်နည်း” ပယ်ပြန် သည်။

“သို့ဆိုလျှင်ဖြင့် အရှင်နှင့် ကျွန်တော်မ နှစ်ယောက်စာသာ လုပ်ပါ တော့မည်”

“ချစ်နမ - သင်ကား ဘာအတွက်ကြောင့် စားချင်ရသနည်း”

“သည်လောက်ရှိမှဖြင့် အရှင်တစ်ယောက်စားလောက်ရုံသာ လုပ်ပါတော့မည်အရှင်”

“ချစ်နမ - ဤနေရာမှာ မုန့်လုပ်လျှင် တွေ့မြင်ကြသူတွေ စားချင် ကြမည်။ ဆန်ကောင်းကောင်းကို ဖယ်၊ ဆန်ကျိုးဆန်ကွဲနှင့် မီးဖိုငယ်-အိုး ကင်းငယ်ကိုယူ၊ နို့၊ ထောပတ်၊ ပျားရည်၊ တင်လဲ နည်းနည်းကို သယ်ယူပြီး ဘုံခုနစ်ဆင့်မှာ မုန့်ချက်လုပ်ပါ။ အဲသည်ပေါ်မှာ ငါတစ်ယောက်တည်း စားမည်”

“ကောင်းပါပြီ အရှင်”

သူဌေးကတော်သည် ယူသင့်ယူထိုက်သော ပစ္စည်းတို့ကို ယူစေပြီး ဘုံခုနစ်ဆင့်ပေါ်သို့ ပို့စေကာ ကျွန်မတို့ကို ပြန်လွှတ်လိုက်သည်။ မစ္ဆရိယသူဌေးသည် ပထမဘုံဆင့်ကစ၍ တံခါးတို့ကို မင်းတုပ်ကြီးငယ်ဖြင့် ပိတ်ထားလိုက်သည်။ ဘုံခုနစ်ဆင့်မှာလည်း တံခါးတို့ကို လုံခြုံစွာပိတ်၍ ပြတင်းတစ်ပေါက် တည်းသာ ဖွင့်ထားသည်။ သူဌေးကတော်သည် ထိုပြာသာဒ်ပေါ်မှာပင် မုန့်အိုးကင်းကို ချက်လုပ်လေသည်။



အရှင်မောဂ္ဂလာန်မထေရ် မုန့်အလှူခံကြခြင်း

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ထိုနေ့နံနက် စောစောကပင် အရှင်မောဂ္ဂလာန်မထေရ်ကို ခေါ်တော်မူ၍ -

“ချစ်သားမောဂ္ဂလာန် - ရာဇဂြိုဟ်ပြည်၏အနီး သက္ကာရနိဂုံးရွာမှာ မစ္ဆရိယသူဌေးသည် မုန့်အိုးကင်းစားမည်ဆိုကာ သူတစ်ပါးတို့မြင်မှာ စိုးကြောက်သောကြောင့် ဘုံခုနစ်ဆင့်ပြာသာဒ်ပေါ်မှာ မုန့်အိုးကင်း ချက်လုပ်နေသည်။ သင်ချစ်သားသည် ထိုကိုသွားရောက်ပြီး သူဌေးကို လောဘအဆိပ်မရှိအောင် ဆုံးမပြီး လင်မယားနှစ်ယောက်စလုံးကိုလည်းကောင်း၊ မုန့်တို့ကိုလည်းကောင်း၊ မုန့်လုပ်မည့် နို့၊ ထောပတ်၊ တင်လဲ စသည်တို့ကိုလည်းကောင်း ယူဆောင်စေပြီး မိမိအစွမ်းဖြင့် ငါဘုရားကျောင်းတော်သို့ ခေါ်ဆောင်ခဲ့လော့။ ယနေ့ ငါဘုရားသည် ရဟန်းငါးရာနှင့်အတူ ကျောင်းတော်မှာ သီတင်းသုံးပြီး မုန့်တို့ဖြင့်သာလျှင် ဆွမ်းစားခြင်းကိစ္စကို ပြုတော်မူမည်” မိန့်တော်မူသည်။

အရှင်မောဂ္ဂလာန်မထေရ်သည် ထိုခဏမှာပင် တန်ခိုးတော်ဖြင့် နိဂုံးသို့ ကြွတော်မူသည်။ မစ္ဆရိယသူဌေး၏ ပြာသာဒ်တံခါးအပြင်ဘက်ကောင်းကင်ပြင်မှာ မတ်တတ်ရပ် သီတင်းသုံးတော်မူသည်။ သူဌေးသည် မထေရ်မြတ်ကိုမြင်လျှင် စိတ်လှုပ်ရှားသွားသည်။

“ငါသည် သူတစ်ပါးအား ပေးရမှာစိုး၍ သည်အပေါ်သို့တိုင် လာခဲ့သည်။ သည်ရဟန်းက ကောင်းကင်ခရီးဖြင့်လာ၍ ပြတင်းတံခါး၌ ရပ်လာချေသည်” ဟု ဒေါသထွက်၍ -

“အရှင်ရဟန်း-သင်သည် ကောင်းကင်ပြင်မှာ မတ်တတ်ရပ်နေသော်လည်း ဘာကိုမှရမည်မဟုတ်။ ရပ်နေရုံမက စင်္ကြံပင် သွားပြသော်လည်း ဘာကိုမျှ ရနိုင်မည်မဟုတ်ပါ” ဆိုသည်။ မထေရ်မြတ်က လူးလာခေါက်တုံ့ စင်္ကြံ သွားခြင်း ပြုတော်မူသည်။

“အရှင်ရဟန်း - သင်သည် လူးလာခေါက်တုံ့ သွားပြနေသည်ကို မဆိုထားဘိ၊ ကောင်းကင်ပြင်မှာ ထိုင်ပြသော်လည်း တစ်ခုမှ ရမည် မဟုတ်ပါ”

မထေရ်မြတ်က ကောင်းကင်ပြင်မှာ ထိုင်လျက် သီတင်းသုံးတော်မူသည်။

“အရှင်ရဟန်း - ကောင်းကင်ပြင်မှာ ထိုင်နေရုံသာမက ဤလေသာတံခါးခုံမှာ လာရပ်သော်လည်း ဘာကိုမျှ ရလိမ့်မည် မဟုတ်ပါ”

မထေရ်မြတ်က လေသာတံခါးခုံမှာ ရပ်တည်လာသည်။

“အရှင်ရဟန်း - တံခါးခုံမှာ ရပ်တည်ရုံမက အခိုးအငွေ့ကို လွှတ်ငြားသော်လည်း ဘာကိုမျှ ရနိုင်မည်မဟုတ်ပါ”

မထေရ်မြတ်က အခိုးအငွေ့ကို လွှတ်တော်မူသည်။ ပြာသာဒ်ဆောင်တစ်ခုလုံး အခိုးအငွေ့များဖြင့် ပြည့်သွားသည်။ မစ္ဆရိယသုဋ္ဌေး၏ မျက်စိသည် အပ်ဖြင့် ထိုးဆွခံရသကဲ့သို့ နာကျင်လာသည်။ သူဌေးသည် အိမ်ကို မီးလောင်မှာစိုးသဖြင့်-

“... အိမ်ကို မီးလောင်အောင်ပြုငြားသော်လည်း ဘာကိုမျှ ရနိုင်မည် မဟုတ်ပါ” ဟု မဆိုဝံ့တော့ဘဲ-

“... ဤရဟန်းသည် တစ်ခုခုကို မရလျှင် မသွားဘဲ ရှိလိမ့်မည်။ မုန့်တစ်ခုကို ပေးစေအံ့” ဟု စဉ်းစားပြီး-

“ချစ်နမ - မုန့်ငယ်ငယ်တစ်ခုကို အမြန်ချက်လုပ်ကာ ထိုရဟန်းအား ပေးပြီး လွှတ်လိုက်ပါလော့” ဆိုသည်။

သူဌေးကတော်သည် မုန့်ညက်အနည်းငယ်ကို အိုးကင်းမှာ ထည့်သည်။ မုန့်ကြီးဖြစ်၍ အိုးကင်းတစ်ခုလုံး ပြည့်သွားသည်။

“ချစ်နမ - သင်သည် မုန့်ညက်များစွာ ထည့်သဖြင့် ဤသို့ ဖြစ်ရသည်” ဆိုပြီး မိမိကိုယ်တိုင် ယောက်မဖျားကလေးဖြင့် မုန့်ညက်အနည်းငယ်မျှကို

တို့ယူပြီး အိုးကင်းမှာ ထည့်လိုက်သည်။ မုန့်သည် ရှေးကထက်ပို၍ ကြီးနေပြန်သည်။ ဤသို့သောနည်းဖြင့် ကျက်လေတိုင်းမှာ ရှေးကထက်ကြီး၍ နေသောကြောင့် ငြီးငွေ့လာပြီး -

“ချစ်နမ - ဤရဟန်းအား မုန့်တစ်ခု လှူဒါန်းလိုက်ပါလော့” ဆိုသည်။ သူဌေးကတော်က မုန့်ထည့်သောခြင်းမှ မုန့်တစ်ယှက်ကို ယူလိုက်သည်။ မုန့်အားလုံး တစ်ခုနှင့်တစ်ခု ကပ်ငြိနေကြသည်။

“အရှင် - မုန့်အားလုံး တစ်ဆက်တည်း ကပ်ငြိနေကြသည်။ မုန့်တစ်ယှက်ကို သီးခြားခွဲထုတ်၍ မရပါ”

မစ္ဆရိယသူဌေးက “ငါယူပြမည်” ဆို၍ ခွာသော်လည်း ခွာယူ၍ မရသဖြင့် သူဌေးလင်မယားနှစ်ဦး တစ်ဖက်စီ ဆွဲခွာကြသည်။ ခွာမရဖြစ်နေသည်။ ထိုသို့ မုန့်ကို ဆွဲခွာနေစဉ်မှာပင် ချွေးများ ထွက်လာပြီး မုန့်စားချင်စိတ်လည်း ကုန်ခန်းသွားတော့သည်။

“ချစ်နမ - ငါသည် မုန့်တို့ကို မစားလိုပြီ၊ ခြင်းတောင်းနှင့်အတူသာလျှင် ထိုရဟန်းအား ပေးလှူလိုက်ပါလော့”

သူဌေးကတော်သည် မုန့်တောင်းကိုယူ၍ အရှင်မောဂ္ဂလာန် မထေရ်မြတ်ထံ ချဉ်းကပ်လာသည်။ မထေရ်မြတ်က သူဌေးလင်မယားနှစ်ဦးအား တရားစကားပြောကြားဆုံးမတော်မူသည်။ ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးနှင့် အလှူဒါန၏အကျိုးကို ထင်ရှားစွာ ဟောပြောတော်မူသည်။ သူဌေးလင်မယားသည် ကြည်ညိုသဒ္ဓါဖြစ်လာသဖြင့်-

“ဘုန်းတော်ကြီးတော်မူသော အရှင်မြတ်ဘုရား - ဤပလ္လင်ထက်သို့ ကြွရောက်သီတင်းသုံးတော်မူပြီး မုန့်တို့ကို ဘုဉ်းပေးတော်မူပါဘုရား” လျှောက်လေသည်။

“သူဌေးကြီး - မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် မုန့်တို့ကို ဘုဉ်းပေးတော်မူမည်ဟု သံဃာတော်များနှင့်အတူ ကျောင်းတော်မှာ သီတင်းသုံးနေတော်မူသည်။ သင်တို့ လှူဒါန်းလိုပါလျှင် သူဌေးကတော်အား မုန့်တို့ကိုလည်းကောင်း၊ မုန့်လုပ်မည့်ပစ္စည်းတို့ကိုလည်းကောင်း ယူစေလော့၊ သင်တို့ကို မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ထံ ဆောင်ယူသွားမည်”

ယူစေလော့၊ သင်တို့ကို မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ထံ ဆောင်ယူသွားမည်”

“အရှင်ဘုရား - မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ယခုအခါ အဘယ်မှာ သီတင်းသုံး၍ နေတော်မူပါသနည်းဘုရား”

“ဒါယကာသုဋ္ဌေးကြီး-သက္ကာရနိဂုံးမှ လေးဆယ့်ငါးယူဇနာ ဝေးကွာသော ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေပေသည်”

“အရှင်မြတ်ဘုရား - ဆွမ်းဘုဉ်းပေးချိန်အမိ ဤမျှဝေးကွာသော အရပ်သို့ မည်သို့သွားရပါမည်နည်းဘုရား”

“ဒါယကာသုဋ္ဌေးကြီး - သင်တို့အလိုရှိလျှင် ငါသည် သင်တို့ကို ဆောင်ယူမည်။ သင်တို့၏ လှေကားဦးသည် ရှိရင်းအရပ်မှာသာ ရှိနေပြီး လှေကားအဆုံးသည် ဇေတဝန်ကျောင်းတော်၏ တံခါးမုခ်ဝမှာ ဖြစ်စေမည်။ အောက်သို့ ဆင်းကာမျှဖြင့် သင်တို့ ဇေတဝန်ကျောင်းတော်သို့ ရောက်အောင် ငါဆောင်ယူမည်”

“ကောင်းလှပါပြီဘုရား”

မထေရ်မြတ်သည် အဓိဋ္ဌာန်ပြုတော်မူလျှင် ထိုအတိုင်း ဖြစ်လာသည်။ မထေရ်မြတ်သည် သုဋ္ဌေးလင်မယားနှစ်ဦးကို ခေါ်ဆောင်၍ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ထံ ချဉ်းကပ်လျှောက်ထားသည်။ မြတ်စွာဘုရားသခင်သည် သံဃာတော်များနှင့်အတူ ဆွမ်းစားဇရပ်သို့ ကြွတော်မူ၍ ခင်းထားအပ်သော နေရာမှာ သီတင်းသုံးတော်မူသည်။ သုဋ္ဌေးကတော်သည် မြတ်စွာဘုရားသခင်၏ သပိတ်တော်မှာ မုန့်တို့ကို လောင်းလှူသည်။ မြတ်စွာဘုရားသခင်က မျှတရုံမျှသာ ခံယူသည်။ ဤသို့သောနည်းဖြင့် ငါးရာကုန်သော ရဟန်းတို့ကလည်း မျှလောက်ရုံသာ ခံယူကြသည်။ မစ္ဆရိယသုဋ္ဌေးကလည်း နို့၊ ထောပတ်၊ တင်လဲ စသည်တို့ကို ပေးလှူပြန်ရာမှာလည်း မကုန်နိုင်သည်သာ ဖြစ်သည်။

မြတ်စွာဘုရားသခင်နှင့် သံဃာတော်တို့ ဆွမ်းကိစ္စပြီးဆုံးလျှင် သုဋ္ဌေးလင်မယားသည် အလိုရှိတိုင်း မုန့်ကို စားသုံးကြသည်။ မုန့်တို့ကား မကုန်နိုင်ဖြစ်နေသည်။ ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးကုန်သော အခြားရဟန်းတို့ကိုလည်းကောင်း၊ စာကြွင်းစားတို့ကိုလည်းကောင်း ပေးကမ်း

လှူဒါန်းသော်လည်း ကုန်ခန်းခြင်း မရှိသဖြင့် မြတ်စွာဘုရားသခင်ကိုယ် တော်မြတ်ထံ ချဉ်းကပ်လျှောက်ထားရာ-

“ဇေတဝန်ကျောင်းတော်၏တံခါးမုခ်အနီးမှာ စွန့်ပစ်ကြကုန်လော့” ဟု မိန့်တော်မူသည်။ သူဌေးလင်မယားသည် ပိုလွန်နေသောမုန့်တို့ကို တံခါး အနီး ချိုင့်တစ်ခုမှာ စွန့်ပစ်ကြသည်။ ယနေ့တိုင်အောင် ထိုနေရာကို (ကပလ္လပူဝ) မုန့်အိုးကင်းချိုင့်ဝှမ်း ဟု အမည်ထင်ရှားလေသည်။

သူဌေးလင်မယားသည် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ထံသို့ ချဉ်းကပ်၍ တင့်အပ်လျှောက်ပတ်သောအရပ်မှာ ရှိခိုးနေလျှင် မြတ်စွာ ဘုရားသခင်က အနုမောဒနာ ပြုတော်မူသည်။ အနုမောဒနာ ဒေသနာ တော်အဆုံးမှာ လင်မယားနှစ်ဦးစလုံး သောတာပတ္တိဖိုလ်၌ တည်လေ သည်။ ထို့နောက် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်အား ရှိခိုး၍ ကျောင်းတံခါးဝ၌ရှိသော လှေကားသို့တက်၍ မိမိတို့ ပြာသာဒ်ထက်မှာ သာလျှင် တည်ကြလေသည်။ ထိုနေ့မှစ၍ မစ္ဆရိယသူဌေးသည် ကုဋေ ရှစ်ဆယ်မျှသော ပစ္စည်းဥစ္စာတို့ကို မြတ်စွာဘုရားသာသနာတော်မှာ စွန့်ကြ လှူဒါန်းလေသည်။

နောက်တစ်နေ့ ညနေချမ်းမှာ တရားသဘင်တွင် ရဟန်းများစွာတို့ စည်းဝေးကြကာ-

“ငါ့ရှင်တို့ - အရှင်မောဂ္ဂလာန်မထေရ်မြတ်၏ တန်ခိုးအာနုဘော်ကို ကြည့်ကြပါကုန်လော့၊ သဒ္ဓါတရား၊ စီးပွားဥစ္စာတို့ကို ထိခိုက်ပျက်စီးခြင်း မရှိစေဘဲ မစ္ဆရိယ လောဘ အညစ်အကြေးကို မရှိအောင်ပြု၍ မုန့်တို့ကို ယူစေပြီး ဇေတဝန်ကျောင်းတော်သို့ ဆောင်၍ မြတ်စွာဘုရားသခင်ကိုယ် တော်မြတ်၏ ရှေ့မှောက်တော်မှာ ရောက်အောင်ပြုလျက် သောတာ ပတ္တိဖိုလ်၌ တည်စေလေသည်။ အရှင်မောဂ္ဂလာန်၏ တန်ခိုးအာနုဘော် ကား အံ့ဩဖွယ်ရှိပါပေစွတကား” ဟု ချီးကျူးစကား ပြောဆိုနေကြသည်။

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ထိုရဟန်းတို့စကားကို ဒိဗ္ဗသောတ အဘိညာဉ်ဖြင့် ကြားသိတော်မူ၍ တရားသဘင်သို့ ကြွရောက် တော်မူလာပြီး-

“အဘယ်စကားဖြင့် စည်းဝေးနေကြသနည်း” မေးတော်မူရာ ရဟန်း တို့က “ဤမည်သော အကြောင်းပါ” ဟု လျှောက်ထားလေလျှင်-

အမျိုးစည်းဝိမ်ရိပ်ငြိမ်ချမ်းသာကို မညစ်မနွမ်း မပျက်စီးစေ၍ ပန်းဝတ်ရည်ကို စုပ်ယူသော ပိတုန်းကဲ့သို့ ချဉ်းကပ်၍ ဘုရားဂုဏ်ကျေးဇူးအထွေထွေကို သိစေကပ်၏။ ထိုရဟန်းသည် ငါ၏သားဖြစ်သောမောဂ္ဂလာန်နှင့်အလားတူ ဖြစ်ပေရာသည်” ဟု အရှင်မောဂ္ဂလာန်မထေရ်မြတ်အား ခိုးမွမ်းတော်မူပြီး အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

ယထာပိ ဘမရော ပုပ္ဖံ၊

ဝဏ္ဏဂန္ဓ မဟေဋ္ဌယံ။

ပလေတိ ရသမာဒါယ၊

ဧဝံ ဂါမေ မုနီ စရေ။ ။

မြန်မာပြန်။ ပျားပိတုန်းတို့သည် ပန်းပွင့်ကိုလည်းကောင်း၊ ပန်း၏ အဆင်းကိုလည်းကောင်း မပျက်စီးစေမှုဘဲ ဝတ်ရည် အရသာကို စုပ်ယူ၍ အလိုရှိရာကို ပျံသွားသကဲ့သို့ ထို့အတူ ရွာ၌ ရဟန်းသည် သဒ္ဓါပန်းကို လည်း ကောင်း၊ အဆင်းအနံ့ကိုလည်းကောင်း မပျက်စီးစေဘဲ ပစ္စည်း လေးပါးအရသာကို ခံယူ၍ ကျင့်ပေရာသတည်း။

ဤဓမ္မဒေသနာတော်အဆုံးမှာ များစွာသောသူတို့ သောတာ ပတ္တိ ဖိုလ် စသည်သို့ ရောက်ကြလေသည်။ မြတ်စွာဘုရားသခင်ကိုယ်တော် မြတ်သည် ဤဓမ္မဒေသနာတော်ကို ဟောကြားတော်မူပြီးနောက် ထို့ထက် အလွန်လည်း အရှင်မောဂ္ဂလာန်မထေရ်မြတ်၏ ဂုဏ်ကျေးဇူးကို ပြတော် မူခြင်းငှာ-

“ချစ်သားရဟန်းတို့ - ငါ့သားတော်ဖြစ်သော မောဂ္ဂလာန်သည် ယခုအခါ၌သာလျှင် မစ္ဆရိယသူဌေးကို ဆုံးမအပ်သည်မဟုတ်သေး။ ရှေး အတိတ်ဘဝကာလ၌လည်း ထိုမစ္ဆရိယသူဌေးကို ဆုံးမ၍ ကံ၊ကံ၏အကျိုး နှင့်စပ်သည်ကို သိစေဖူးသည်သာတည်း” မိန့်တော်မူ၍ အတိတ် ဇာတ်ကြောင်းကို ပြန်ပြောင်းဟောကြားတော်မူလေသည်။



အတိတ်ဖြစ်ရပ်
ဣန္ဒြိယ ဇာတ်တော်

ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး ဖိုးစံ အုပ်ချုပ်မင်းလုပ်နေသည်။ ထိုမြို့တွင် ကုဋေရှစ်ဆယ်ကြွယ်ဝသော ဣန္ဒြိယ သူဌေးဆိုသူ ရှိသည်။ ထိုဣန္ဒြိယသူဌေးသည် ခြေလည်းခွင်နေသည်။ လက်လည်းကောက်နေသည်။ မျက်စိလည်း စွေနေသည်။ အလှူခံပုဂ္ဂိုလ် တို့ကိုမကြည်ညို ဝန်တိုပိတ်ပင်လေ့ရှိသည်။ အလှူခံတို့အား မြက်ဖျားမျှ လောက်လည်း ပေးလှူဖူးသည်မရှိ။ မိမိလည်း မသုံးဆောင် မခံစား။ မယား သားသမီးနှင့် ဆွေမျိုးတို့အားလည်း မသုံးဆောင်စေ။ ဣန္ဒြိယသူဌေးအိမ် သည် ဘီလူးစောင့်သော ရေကန်ကဲ့သို့ ဖြစ်နေသည်။ ထိုသူဌေး၏ မိဘ ဘိုးဘွားဆွေမျိုးတို့ကား အစဉ်အဆက် ပေးကမ်းလှူဒါန်းလေ့ ရှိခဲ့သည်။ ဣန္ဒြိယသူဌေးသည် ဖခင်ကွယ်လွန်သောအခါမှစ၍ သူဌေးရာထူးကို ရ သည်နှင့် အလှူမဏ္ဍပ်တို့ကို မီးရှို့ဖျက်ဆီးပစ်ကာ လာသမျှ အလှူခံတို့ကို ရိုက်ပုတ်နှင်ထုတ်စေသည်။

ဣန္ဒြိယသူဌေးသည် တစ်နေ့မှာ မင်းကြီးထံ ခစားပြီး အပြန်လမ်းခရီး မှာ ခရီးသွားတစ်ယောက် အရက်သောက်နေသည်ကိုမြင်လျှင် အရက် သောက်ချင်စိတ် ဖြစ်လာသည်။

“ငါအရက်သောက်ခဲ့သော် လူများသည်လည်း သောက်ချင်ကြမည်။ ထိုသို့ သောက်ကြလျှင် ငါ့ပစ္စည်းများစွာ ကုန်ခန်းပေလိမ့်မည်” စဉ်းစား၍ အရက်သောက်လိုခြင်းကို အောင့်အည်းသည်းခံလျက်သာနေသည်။ ကြာလာသောအခါ အောင့်အည်းသည်းမခံနိုင်တော့သဖြင့် မစားနိုင် မသောက်နိုင်ဖြစ်ပြီး ကိုယ်အရေအဆင်း ဖျော့တော့နွမ်းနယ်ကာ ခန္ဓာကိုယ် သည် အကြောပြိုင်းပြိုင်း ထလာသည်။ တစ်နေ့မှာ အိပ်ရာတိုက်ခန်းတွင်းသို့ ဝင်ပြီး ခေါင်းမြီးခြုံကာ အိပ်နေသည်။ သူဌေးကတော် လာရောက်၍ ရှေးက ပြဆိုခဲ့သည့်အတိုင်း ပြောဆိုပြီး အရှင့်တစ်ယောက်တည်းသောက်လောက်ရုံ အရက်ကို စီရင်ပေးလိုက်သည်။ ဣန္ဒြိယသူဌေးက-

“အိမ်မှာ သောက်လျှင် မြင်ကြသူတွေလည်း သောက်ချင်ကြလိမ့် မည်” ဖိုးသဖြင့် မြို့ပြင်သို့ထွက်ပြီး မြစ်ဆိပ်သို့သွားရာ လမ်းဘေးတစ်နေရာရှိ ချုံတစ်ချုံထဲသို့ဝင်၍ တစ်ယောက်တည်း အရက်သောက်နေသည်။

ဣန္ဒြိယသုဋ္ဌေးကြီး၏ ဖခင်သည် ရှေးလူဖြစ်စဉ်အခါက ကောင်းမှု ကုသိုလ်များစွာ ပြုလုပ်ခဲ့ခြင်းကြောင့် တာဝတိံသာနတ်ပြည်မှာ သိကြားမင်း ဖြစ်နေသည်။ သိကြားမင်းသည် ဣန္ဒြိယသုဋ္ဌေး အရက်သောက်နေသော အခါမှ သတိရ၍ -

“ငါ့အလှူမဏ္ဍပ် ရှိသေးသလော၊ မရှိတော့ပြီလော” ဆင်ခြင် လေသော် သားဖြစ်သူက မီးရှို့ဖျက်ဆီးလိုက်သည်ကို လည်းကောင်း၊ အလှူခံတို့ကို ရိုက်ပုတ်နှင်ထုတ်သည်ကိုလည်းကောင်း၊ တစ်ယောက်တည်း ချုံထဲဝင်၍ အရက်သောက်နေသည်ကိုလည်းကောင်း သိရှိပြီး-

“... ငါသည် လူ့ပြည်သို့ဆင်း၍ သားဖြစ်သူကို ခြိမ်းခြောက်လျက် ကံ-ကံ၏ အကျိုးနှင့်စပ်သည်ကို ဆုံးမသွန်သင်ပြသပြီး ကုသိုလ်ကောင်းမှု ပြုလုပ်စေကာ နတ်ပြည်သို့ ရောက်စေမည်...” ကြံ၍ လူ့ပြည်သို့ ဆင်း လာခဲ့သည်။ ဣန္ဒြိယသုဋ္ဌေး ပုံစံအတိုင်း ခွင်သောခြေ၊ ကောက်သောလက်၊ စွေစောင်းသောမျက်စိ စသည်ဖြင့် အလုံးစုံတူအောင် ဖန်ဆင်း၍ မြို့တွင်းသို့ ဝင်ကာ နန်းတော်တံခါးဝမှာ ရပ်တန့်လျက် ဣန္ဒြိယသုဋ္ဌေး လာသော အဖြစ်ကို မင်းကြီးအား ကြားလျှောက်စေသည်။ အခွင့်ရသည်နှင့်ဝင်ခဲ့ပြီး သော် မင်းကြီးကို ရှိခိုးသည်။

“သုဋ္ဌေးကြီး- အချိန်အခါမဟုတ်ပါလျက် အဘယ်အတွက်ကြောင့် နန်းတော်သို့ ဝင်လာရသနည်း”

“ဘုန်းတော်ကြီးတော်မူသော အရှင်မင်းမြတ် - အချိန်အခါ မဟုတ် ဘဲ ဝင်လာသည်ကား မှန်ပါသည်။ ကျွန်တော်မျိုး၏အိမ်မှာ ကုဋေရှစ်ဆယ် မက များပြားသော ပစ္စည်းဥစ္စာတို့ ရှိပါသည်။ ထိုပစ္စည်းဥစ္စာတို့ကို အရှင် မင်းမြတ် သိမ်းပိုက်ဆောင်ယူတော်မူပါ”

“သုဋ္ဌေးကြီး - ငါသည် သင့်ပစ္စည်းကို အလိုမရှိချေ။ ငါ့ပစ္စည်းဥစ္စာ သည် သင့်ထက်များစွာ ရှိပေသည်”

“အရှင်မင်းမြတ် - အကယ်၍ အရှင်မင်းမြတ်သည် ကျွန်တော်မျိုး၏ ပစ္စည်းဥစ္စာတို့ကို အလိုမရှိခဲ့လျှင် ကျွန်တော်မျိုးသည် ထိုပစ္စည်းဥစ္စာတို့ကို ထုတ်၍ အလှူကြီးပေးလှူလိုပါသည်”

“သူဌေးကြီး - ကောင်းပြီ၊ ပေးလှူလော့”

သိကြားမင်းသည် မင်းကြီးကို ရှိခိုး၍ ထွက်ခဲ့ပြီး ကုလိသသူဌေး အိမ်သို့ လာခဲ့သည်။ အိမ်ရှိ လူအားလုံး ဝိုင်းအံ့လာကြသည်။ မည်သူ တစ်ဦးတစ်ယောက်မှ ကုလိသမဟုတ်ဟု မသိကြချေ။ သိကြားမင်းသည် အိမ်တံခါးမှာ ရပ်နေပြီး တံခါးစောင့်ကို-

“ငါမှတစ်ပါး ငါနှင့်ပုံသဏ္ဌာန်တူသော လူတစ်ယောက်လာ၍ ‘ဤအိမ်သည် ငါ့အိမ်’ဟု ပြောဆိုပြီး ဝင်လာလျှင် သူ့ကျောကုန်းကို ဝါးခြမ်းစိတ်ဖြင့် ရိုက်နှက်၍ နှင်ထုတ်လိုက်ပါ” မှာထားပြီး အိမ်တွင်းသို့ ဝင်ကာ မြတ်သောနေရာမှာ ထိုင်နေပြီးမှ သူဌေးကတော်ကိုခေါ်၍ ပြုံးရွှင်သော အမူအရာဖြင့်-

“ချစ်နမ - ငါတို့သည် အလှူဒါန ပေးလှူကြပါစို့” ဟု ဆိုသည်။ သူဌေးကတော်နှင့် သားသမီးမှစ၍ အိမ်သားအားလုံး အံ့အားသင့်သွားကြသည်။

“သူဌေးကြီးသည် ဤမျှသော ကာလပတ်လုံး ပေးလှူမည်ဟု စိတ်အကြံတစ်ခါမျှ မဖြစ်ဖူးလေခဲ့။ ပြောလည်း မပြောဖူးခဲ့။ ယနေ့မှ ထူးထူးခြားခြား အရက်သောက်ရ၍ စိတ်နှလုံးနူးညံ့ပျော့ပျောင်းပြီး လှူလိုသော သဘောရှိသည် ဖြစ်ပေလိမ့်မည်” ဟု ကြံစည်ပြောဆိုကြသည်။ ထို့နောက် သူဌေးကတော်က -

“အရှင် - အရှင်အလိုရှိတိုင်း ပေးလှူပါလော့” ဆိုသည်။

“သို့ဖြစ်လျှင် ရွှေငွေရတနာမှစ၍ စပါးဆန်ရေ၊ သက်ရှိသက်မဲ့ ပစ္စည်းဥစ္စာတို့ကို အလိုရှိကုန်သော သူတို့သည် ကုလိသသူဌေးအိမ်မှာ သွားယူကြကုန်လော့ - စည်းတီးပြီး မြို့ကို လှည့်လည်စေပါ ချစ်နမ”

သူဌေးကတော်သည် သိကြားမင်းဆိုတိုင်း ပြုလေသည်။ လူများသည် တောင်း၊ အိတ် စသည်လက်စွဲကုန်လျက် ကုလိသသူဌေးအိမ်သို့ ရောက်လာကြသည်။ သိကြားမင်းသည် ရတနာဘဏ်တိုက်တို့ကိုလည်းကောင်း၊ စပါးကျိုကြတို့ကိုလည်းကောင်း ဖွင့်စေ၍ -

“သင်တို့အား ငါပေးကမ်းလှူဒါန်းသည်။ အလိုရှိသလောက် ယူငင်သွားကြပါ” ဆိုသည်။ လူများက တောင်း၊ အိတ်စသည်ဖြင့်ထည့်၍ ယူဆောင်သွားကြသည်။

တောသားတစ်ယောက်သည် ကုလ္လိသသုဒ္ဓေး၏ နွားတို့ကို ကုလ္လိသသုဒ္ဓေး၏ လှည်းမှာတပ်၍ လှည်းကို ရတနာ ခုနစ်ပါးပြည့်စေလျက် မြို့မှ မောင်းထွက်ခဲ့သည်။ ကုလ္လိသသုဒ္ဓေးအရက်သောက်နေသော ချုံအနီး ရောက်လျှင်-

“အရှင်ကုလ္လိသသုဒ္ဓေးကြီး - အသင့်ကို အမှီပြု၍ ငါသည် အသက် ထက်ဆုံး အလုပ်မလုပ်ရဘဲ အသက်မွေးရပေတော့မည်။ ဤနွားနှင့်လှည်း လည်း သင့်ပစ္စည်းပင် ဖြစ်သည်။ လှည်းပေါ်မှာ တင်ထားသော ရတနာ ပစ္စည်းများသည်လည်း သင့်ပစ္စည်းများပင် ဖြစ်သည်။ ငါ့မိဘပေးသော ပစ္စည်းမဟုတ်ကုန်။ အရှင်သုဒ္ဓေးကြီးကို အမှီပြု၍ ရပါပေသည်။ အရှင် ကုလ္လိသ သုဒ္ဓေးကြီး သက်တော်ရာကျော်ရှည်ပါစေသတည်း” အော်ဟစ် ပြောဆိုကာ လှည်းမောင်းသွားသည်။ ချုံထဲမှာ အရက်သောက်နေသော ကုလ္လိသ သုဒ္ဓေးသည် ထိုအသံကိုကြား၍ ထိတ်လန့်ကြောက်ရွံ့လျက်-

“ . . ဤသူသည် ငါ့ပစ္စည်းကိုယူ၍ ဤသို့ သဘောရှိသော ကျေးဇူး စကားကို အော်ဟစ်ပြောဆိုသွားသည်မှာ မင်းကြီးက ငါ့ပစ္စည်းဥစ္စာများကို ယူပြီး ပေးလိုက်လေသလော . . ” စဉ်းစား၍ ချုံမှ ထွက်ကြည့်လျှင် နွားလှည်းတို့ကို မြင်၍ မှတ်မိသဖြင့်-

“ဟယ်ကျွန်ယုတ် - ဤလှည်းနွားတို့သည် ငါ့ဥစ္စာတို့တည်း” ဟု နွား ကြီးတို့ကို ဆွဲကိုင်ဟန့်တားသည်။ တောသားသည် လှည်းပေါ်မှဆင်းပြီး-

“ဟယ် ကျွန်ယုတ် - ကုလ္လိသ သုဒ္ဓေးကြီးသည် မြို့သူမြို့သား အားလုံး ကို အလှူကြီးပေးနေသည်။ ဤပစ္စည်းတို့ကို ထိုအလှူမှ ငါရလာခဲ့သည်။ သင်အသို့ ဖြစ်သနည်း” ဆိုကာ လျင်စွာပြေးလာပြီး လည်ကုပ်ကို ကိုင်၍ တွန်းပစ်လိုက်ပြီး လှည်းကို ဆက်မောင်းသွားသည်။

ကုလ္လိသသုဒ္ဓေးသည် လဲနေရာမှ လူးလဲထပြီး မြေမှုန့်တို့ကို ဖုတ်ဖက် ခါ၍ ပြေးသွားပြီး လှည်းကို ကိုင်ပြန်သည်။ တောသားသည် လှည်းပေါ်မှ ဆင်းလာပြီး ကုလ္လိသသုဒ္ဓေး၏ ဆံပင်ကို ဆွဲကိုင်၍ အကြိမ်ကြိမ်ထုထောင်း ပြီး လည်ပင်းကိုကိုင်ကာ လာရာလမ်းအတိုင်း လွင့်ပစ်၍ သွားမြဲဆက်သွား သည်။ ကုလ္လိသသုဒ္ဓေးသည် ထိုသို့ထုထောင်းခံရသဖြင့် အရက်မူးပြေသွား ကာ ကြောက်ကြောက်ရွံ့ရွံ့ဖြင့် အိမ်ပြန်လာသည်။ ပစ္စည်းဥစ္စာအသီးသီးကို ဆောင်ယူနေသူတို့ကိုမြင်၍-

“အချင်းတို့- ဘာလုပ်ကြသနည်း၊ မင်းကြီးသည် ငါ့ဥစ္စာတို့ကို လုယက်စေသလော” ပြောဆိုရွေရွတ်၍ ပစ္စည်းယူသူတို့ကို ဟန့်တား ကိုင်ငင်သည်။ လူများက ထောင်းထုပုတ်ခတ်သဖြင့် လဲကျပြန်သည်။ ဣလ္လိသသည် အိမ်တွင်းသို့ဝင်ရန် ကြိုးစားသည်။ တံခါးစောင့်က-

“ဟယ် ကျွန်ယုတ် - အဘယ်ကိုဝင်မည်နည်း” ဆိုကာ ဝါးခြမ်းစိတ်ဖြင့် ရိုက်ထုတ်ပြန်သည်။ ဣလ္လိသသူဌေးသည် -

“ယခုအခါ ငါ့မှာ ပြည့်ရှင်မင်းကြီးကိုထား၍ အခြားကိုးကွယ်ရာ မရှိပြီ” စဉ်းစား၍ မင်းကြီးထံသို့ လျင်မြန်စွာ သွားရောက်ပြီး -

“အရှင်မင်းကြီး - အရှင်မင်းကြီးတို့သည် ကျွန်တော်မျိုး၏ အိမ်ကို လုယက်ဖျက်ဆီးစေပါသလော” မေးလျှောက်သည်။

“သူဌေးကြီး - ငါလုယက်စေသည်မဟုတ်။ အသင်သည်သာလျှင် ငါ့ထံလာရောက်ပြီး ‘အရှင်မင်းကြီး- ကျွန်တော်မျိုး၏ပစ္စည်းကို ယူတော်မူပါကုန်။ အကယ်၍ မယူလျှင် ကျွန်တော်မျိုး၏ဥစ္စာကို အလှူပေးအံ့’ဟု လျှောက်ထားပြီး မြို့ကို စည်လည်စေကာ ပေးလှူသည်မဟုတ်ပါလော”

“အရှင်မင်းကြီး - ကျွန်တော်မျိုးသည် အရှင်မင်းမြတ် ထံမှောက်သို့ လာရောက် လျှောက်ထားရသည်မဟုတ်ပါ။ ကျွန်တော်မျိုးသည် ပစ္စည်းဥစ္စာမှာ အလွန်တွန့်တို နှမြောစေးနွဲသည်ကို အရှင်မင်းကြီးတို့ မသိပါကုန်သလော၊ ကျွန်တော်မျိုးသည် မြက်ဖျားမှာကပ်ငြိသော ဆီပေါက်ကလေးမျှသော်လည်း သူတစ်ပါးအား မပေးမကမ်းနိုင်ပါ။ အရှင်မင်းကြီး အလှူပေးလှူသော သူကိုခေါ်၍ သိအောင်စုံစမ်းတော်မူပါ”

မင်းကြီးသည် သိကြားမင်းကို ခေါ်စေ၍ လာရောက်ထိုင်နေလျှင် မည်သူက ဣလ္လိသသူဌေးဟု မသိနိုင်။ အမတ်၊စစ်သူကြီးစသည်တို့ကလည်း မသိနိုင်ကြကုန်။

“ငါတို့သည် သင်တို့ကို ခွဲခြား၍ မသိနိုင်ကြကုန်။ သင့်ကို သိသူတစ်စုံတစ်ယောက်မျှ မရှိပါသလော”

“ကျွန်တော်မျိုး၏ သူဌေးကတော် သိပါမည်”ဆို၍ သူဌေးကတော်ကို ခေါ်၍ မေးမြန်းသည်။ သူဌေးကတော်သည် သိကြားမင်းအနီးမှာ ကပ်ထိုင်၍-

“ဤသူသည်သာ ကျွန်တော်မ၏ အရှင်လင် ကုလိသုဋ္ဌေးပါ” ဆိုသည်။ သားသမီး၊ ကျွန်အမှုလုပ်တို့ကိုခေါ်၍ မေးရာမှာလည်း ရှေးနည်းတူဆို၍ သိကြားမင်းအနားမှာသာ ဝိုင်းရံ၍ ထိုင်နေကြသည်။ ကုလိသုဋ္ဌေး စဉ်းစားသည်။

“ငါ့ဦးခေါင်းမှာ ဆံပင်ဖြင့် ဖုံးနေသော မဲ့တစ်လုံးရှိသည်။ ထိုမဲ့ကို ဆတ္တာသည်တစ်ယောက်သာ သိသည်။ သူ့ကို ခေါ်မေးလျှင် သိလိမ့်မည်” စဉ်းစား၍ -

“အရှင်မင်းကြီး - အကျွန်ုပ်၏ ဆတ္တာသည်ကို ခေါ်၍ မေးပါလော့၊ သူသိပါလိမ့်မည်” လျှောက်ထားသည်။ ထိုစဉ်အခါက ဘုရားအလောင်းတော်သည် ကုလိသုဋ္ဌေး၏ဆတ္တာသည် ဖြစ်နေသည်။ မင်းကြီးသည် ဆတ္တာသည်ကိုခေါ်၍ -

“သင်သည် ကုလိသုဋ္ဌေးကို သိပါမည်လော”

“အရှင်မင်းကြီး - ဦးခေါင်းကို ကြည့်ရပါမူ သိကောင်းပါမည်”

“သို့ဆိုလျှင် - ထိုသူနှစ်ယောက်တို့၏ ဦးခေါင်းကို ကြည့်ရှုလော့”

ထိုခဏ၌ သိကြားမင်းသည် ဦးခေါင်းမှာ မဲ့ကို ဖန်ဆင်းထားနှင့်သည်။ ဘုရားလောင်းဆတ္တာသည်သည် နှစ်ယောက်တို့၏ ဦးခေါင်းကို ကြည့်ရှုရာ မဲ့အသီးသီးကိုမြင်၍ -

“အရှင်မင်းကြီး - နှစ်ယောက်စလုံးပင် ခြေခွင်ကြသည်။ လက်ကောက်နေကြသည်။ မျက်စိစွေနေကြသည်။ ဦးခေါင်းကိုယ်စီမှာ မဲ့အသီးသီးလည်း ရှိနေကြပါသည်။ ထို့ကြောင့် အကျွန်ုပ်သည် မည်သူသည် ကုလိသုဋ္ဌေး ဖြစ်သည်ဟူ၍ မသိနိုင်ပါ” ဟု လျှောက်ထားသည်။

လျှောက်တင်သံကို ကြားရလျှင် ကုလိသုဋ္ဌေးသည် တုန်လှုပ်ချောက်ချားသဖြင့် ပစ္စည်းဥစ္စာ၌ စိုးရိမ်ကြောင့်ကြရကား သတိလစ်၍ လဲကျသွားတော့သည်။ ထိုအခါမှ သိကြားမင်းသည် -

“အရှင်မင်းကြီး - ငါကား သိကြားမင်းဖြစ်သည်” ဆိုကာ ကောင်းကင်မှာ ရပ်တည်ပြီး ကုလိသုဋ္ဌေးမျက်နှာကို ရေစင်သွန်းလောင်းသည်။ ကုလိသုဋ္ဌေး သတိရ၍ ထထိုင်ပြီး သိကြားမင်းကို ရှိခိုးနေသည်။ သိကြားမင်းက -

“အဆင်ကုလိသု - ဤပစ္စည်းဥစ္စာအားလုံးသည် သင့်ပစ္စည်းမဟုတ်။ ငါ့ပစ္စည်းသာ ဖြစ်သည်။ ဘာကြောင့်ဆိုသော် ငါသည် သင်၏ဖခင်ဖြစ်

သည်။ သင်ကား ငါ၏သားတည်း။ ငါသည် ဒါနစသော ကုသိုလ်ကောင်းမှုကို ပြုစုအားထုတ်ခဲ့သောကြောင့် သိကြားနတ်မင်း အဖြစ်သို့ ရောက်ခဲ့သည်။ သင်ကား မိဘမျိုးရိုးစဉ်ဆက် ဓလေ့ထုံးတမ်းကို ဖျက်ဆီးဖြတ်တောက်ပြီး မသဒ္ဓါ မကြည်ညိုဝန်တုံငြူပြီး အလှူမဏ္ဍပ်ကို မီးရှို့ပစ်ခဲ့သည်။ အလှူခံတို့ကို နှင်ထုတ်ခဲ့သည်။ ပစ္စည်းဥစ္စာကို မိမိနှင့်အတူ မယားသားသမီးတို့ကိုလည်း မသုံးဆောင်စေ။ ဘီလူးစောင့်သော ရေကန်ကဲ့သို့ ဖြစ်နေသည်။ ယနေ့မှစ၍ ငါပြုလုပ်ခဲ့သော အလှူမဏ္ဍပ်ကို ယခင်ကအတိုင်း ပြန်လည်ပြုလုပ်ပြီး လှူဒါန်းပေးကမ်းပါ။ အကယ်၍ မလှူဒါန်းမပေးကမ်းခဲ့လျှင် ပစ္စည်းဥစ္စာအားလုံးကို ကွယ်ပျောက်စေပြီး သင့်ကိုလည်း ဝရဇိန်လက်နက်ဖြင့် ဦးခေါင်းဖြတ်ကာ အသက်ကုန်စေမည်” ခြိမ်းခြောက်ပြောဆိုသည်။

ဣလ္လိသသူဌေးသည် သေဘေးမှ ကြောက်ရွံ့ထိတ်လန့်သောကြောင့် “ယနေ့မှစ၍ လှူဒါန်းပေးကမ်းပါတော့မည်” ဝန်ခံသည်။ သိကြားမင်းသည် ဣလ္လိသသူဌေး၏ဝန်ခံမှုကို ရပြီးသော် ကောင်းကင်မှာ ရပ်တည်ပြီး “သီလစသည်ကို စောင့်ထိန်းလေလော့” စသည်ဖြင့် တရားဓမ္မ ပြောဆိုဆုံးမ၍ တာဝတိံသာ နတ်ပြည်သို့ ပြန်သွားလေသည်။ ဣလ္လိသသူဌေးသည် ဒါနစသော ကုသိုလ်ကောင်းမှု ပြုလုပ်၍ သေလွန်သော် နတ်ပြည်မှာ ဖြစ်ရလေသည်။

မြတ်စွာဘုရားသခင်သည် ဤသို့ အတိတ်ဇာတ်ကြောင်း ပြန်ပြောင်းဟောပြတော်မူပြီးနောက်-

“ချစ်သားရဟန်းတို့-

ထိုစဉ်က ဣလ္လိသသူဌေးသည် ယခုအခါ မစ္ဆရိယသူဌေးဖြစ်လာသည်။ ထိုစဉ်က သိကြားမင်းသည် ယခုအခါ ငါဘုရား၏သားတော် ရှင်မောဂ္ဂလာန်ဖြစ်လာသည်။ ထိုစဉ်က ပြည့်ရှင်မင်းသည် ယခုအခါ ငါဘုရား၏ ညီတော် အာနန္ဒာ ဖြစ်လာသည်။ ထိုစဉ်က ဆတ္တာသည်သည် ယခုအခါ ငါဘုရား ဖြစ်တော်မူလာသည်” ဟူ၍ ဇာတ်တော်ကို ပေါင်း၍ ပြတော်မူလေသည်။

မစ္ဆရိယ သူဌေးဝတ္ထု ပြီး၏။



(၆)

ပါဝေယျက အာဇီဝက ဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် ကုဿာမစ္ဆရိယနှောင့်ယှက်သော ပါဝေယျက မည်သော အာဇီဝက တက္ကတွန်းကို အကြောင်းပြု၍ “န ပရေသံ ဝိလောမာနီ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော် မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

သာဝတ္ထိပြည်မှာ သူကြွယ်မတစ်ဦးသည် ပါဝေယျက အာဇီဝက တက္ကတွန်းကို သားရင်းသဖွယ် ချစ်ခင်တွယ်တာသည်ဖြစ်၍ သားအရာမှာ ထားလျက် များစွာသောပစ္စည်းတို့ဖြင့် ခိုးမြှောက်ကျွေးမွေးသည်။ သူကြွယ်မ ၏ အိမ်နီးနားချင်းတို့သည် မြတ်စွာဘုရား ဟောကြားဆုံးမသော ဒေသနာ ကို နာခံမှတ်သား၍ အိမ်သို့ ပြန်လာပြီး-

“မြတ်စွာဘုရားသခင်၏ တရားတော်သည် အံ့ဩဖွယ် ရှိပါပေစွ တကား” ဟု အမျိုးမျိုးအဖုံဖုံသောနည်းဖြင့် မြတ်စွာဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြသည်။ သူကြွယ်မသည် လူများ၏ ချီးမွမ်းသံကို ကြားသိရသော် ကျောင်းတော်သို့ သွားရောက်၍ တရားတော်ကို နာယူ လိုသောဆန္ဒ ဖြစ်လာသည်။ “ထိုအကြောင်းကို အာဇီဝကအား ပန်ကြား ပြောဆိုပြီးမှ သွားအံ့. . ”ဟု ကြံ၍-

“အရှင်-ကျွန်တော်မသည် မြတ်စွာဘုရားသခင်ထံ တရားနာသွားချင်ပါသည်” ပြောဆိုသည်။ အာဇီဝက -က

“မိခင်-မသွားလေလင့်” တားမြစ်သည်။ အကြိမ်ကြိမ်တောင်းပန်ငြားသော်လည်း တားမြစ်မြဲတားမြစ်လေလျှင် သူကြွယ်မက-

“ဤအာဇီဝကသည် ငါ့အားကျောင်းတော်သို့သွား၍ တရားနာခွင့်ကို မပေး။ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကိုပင့်ဖိတ်၍ အိမ်မှာပင် တရားတော်ကို နာယူမည်”ကြံ၍ ညနေစောင်းမှာ သားငယ်ကိုခေါ်၍-

“ချစ်သား - သွားတဲ့ချေ။ နက်ဖြန်အလို့ငှာ မြတ်စွာဘုရားသခင်အား ပင့်ဖိတ်ပေးပါ” စေလွှတ်လိုက်သည်။

သားငယ်သည် ရှေးဦးစွာ အာဇီဝကတက္ကတွန်း၏ နေရာသို့ သွားရောက်ပြီး ရှိခိုးနေသည်။ အာဇီဝက - က မေးသည်။

“သင် - ဘယ်ကိုသွားမည်နည်း”

“မိခင်စကားဖြင့် မြတ်စွာဘုရားသခင်အား ပင့်ဖိတ်ဖို့သွားမည်”

“ထို ရှင်ကြီး ဂေါတမထံ မသွားလေလင့်”

“အရှင်-ဤသို့ မပြုသင့်ပါ။ မိခင်အား ကြောက်လှပါသည်။ခိုင်းသည့် အတိုင်း သွားရမည်သာ”

“မသွားလေလင့်၊ ထိုရှင်ကြီးဂေါတမအတွက် ပူဇော်သက္ကာရကို ငါတို့ နှစ်ယောက် စားသောက်ကြမည်”

“အရှင်-မသင့်တော်ပါ။ မိခင်သည် အကျွန်ုပ်အား အမျက်ဒေါသ ထွက်လိမ့်မည်”

“သို့ဖြစ်လျှင် သွားတော့သွားပါချေ။ ပင့်ဖိတ်ပြီး အကျွန်ုပ်တို့အိမ် ဘယ်အရပ်၊ ဘယ်လမ်းမှာ ရှိသည်။ ဘယ်လိုသွားရသည်ဟု မပြောကြားခဲ့နှင့်။ တစ်ခုခုကို အောက်မေ့သဖြင့် မေ့သွားသလိုပြု၍ လာခဲ့လော့”

သားငယ်သည် အာဇီဝကဆိုသောအတိုင်း ပင့်ဖိတ်ပြန်လာခဲ့သည်။ အာဇီဝကထံ ရောက်လျှင်-

“အသို့နည်း၊ သင်သည် ငါ့မှာထားသောအတိုင်း ပြုခဲ့သလော” မေးသဖြင့်-

“အရှင်မှာသောအတိုင်း အားလုံးပင် ပြုခဲ့ပါသည်” ဖြေရာ-

“ကောင်းလှချေသည်။ ရှင်ကြီးဂေါတမအတွက် ပြုလုပ်သော ပူဇော်သက္ကာရကို ငါတို့နှစ်ယောက် စားကြရတော့မည်” ဆိုသည်။

နောက်နေ့မိုးလင်းလျှင် အာဇီဝကသည် စောစောကပင် အိမ်သို့လာခဲ့ပြီး မိမိအတွက် ခင်းထားသော နောက်ခန်းနေရာမှာ ထိုင်နေသည်။ အိမ်နီးနားချင်းတို့က လာရောက်၍ မြတ်စွာဘုရားသခင်အတွက် နေရာကို လာရောက်ပြင်ဆင် ခင်းကျင်းပေးကြသည်။ မြတ်စွာဘုရားသခင်သည် ခရီးလမ်း ညွှန်ကြားသူမရှိပါဘဲလျက် ဆိုက်ဆိုက်မြိုက်မြိုက်ပင် သူကြွယ်မ၏ အိမ်တံခါးဝသို့ ကြွရောက်တော်မူလာခဲ့သည်။

[မှတ်ဖွယ်။ ။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် ဘုရားအဖြစ်သို့ ရောက်တော်မူသောနေ့ကပင်လျှင် ဤလမ်းကား ငရဲသို့သွားသောလမ်း၊ ဤလမ်းကား တိရစ္ဆာန်မျိုးသို့ သွားသောလမ်း၊ ဤလမ်းကား ပြိတ္တာဘုံသို့ သွားသောလမ်း၊ ဤလမ်းကား လူ့ဘုံသို့ သွားသောလမ်း၊ ဤလမ်းကား နတ်ဗြဟ္မာဘုံသို့ သွားသောလမ်း၊ ဤလမ်းကား နိဗ္ဗာန်သို့သွားသော လမ်း-ဟူ၍ ခွဲခြား သိတော်မူပြီး ဖြစ်သည်။ မြို့ရွာလမ်းကိုကား ပြောဆိုဖွယ်ရာ မရှိတော့ပေ။ ထို့ကြောင့် လမ်းညွှန်မရှိသော်လည်း ကြွရောက်တော်မူနိုင်ခဲ့ခြင်း ဖြစ်သည်။]

သူကြွယ်မသည် အိမ်မှထွက်၍ မြတ်စွာဘုရားသခင်အား ထိခြင်း ငါးပါးဖြင့် ရှိခိုး၍ အိမ်တွင်းသို့ ပင့်ဆောင်ကာ သီတင်းသုံးနေစေပြီး အလှူရေစက်သွန်းချ၍ မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် ပြုစုလုပ်ကျွေးသည်။ ဆွမ်းကိစ္စပြီးနောက် မြတ်စွာဘုရားသခင်သည် အနုမောဒနာတရားဟောကြားတော်မူသည်။ သူကြွယ်မက “သာဓု-သာဓု” ဟု ကောင်းချီးပေးလျက် တရားတော်ကို နာယူသည်။ အာဇီဝကသည် သူကြွယ်မ၏ သာဓုခေါ်သံကို ကြားလျှင် တည်တံ့ခြင်းငှာ မစွမ်းနိုင်သည်ဖြစ်၍ -

“ဤသူကြွယ်မကြီးသည် ငါ့အား ကြည်ညိုလှူဒါန်းပေးကမ်းတော့မည် မဟုတ်. . ”ဟု စိုးရိမ်လှသဖြင့် အခန်းတွင်းမှ ထွက်ပြီး-

“ဟယ် - သူယုတ်မာမကြီး ပျက်စီးလေလော့” စသည်ဖြင့် များစွာသော အခြင်းအရာဖြင့် သူကြွယ်မကိုလည်းကောင်း၊ မြတ်စွာဘုရားသခင်အားလည်း ကောင်းဆဲရေးရေရွတ်၍ ထွက်ပြေးသွားသည်။

သူကြွယ်မသည် ထိုအာဇီဝက၏ ဆဲရေးသံဖြင့် ရှက်သည်ဖြစ်၍ စိတ်ပျံ့လွင့်ကာ ဒေသနာတော်သို့ အစဉ်လျှောက်သော ဉာဏ်ကိုဖြစ်စေခြင်းငှာ မစွမ်းနိုင်ဖြစ်နေသည်။ ထိုအခါ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က-

“ဒါယိကာမကြီး - အသို့နည်း၊ စိတ်ကို ဒေသနာတော်သို့ အစဉ်လျှောက်၍ တည်တံ့စေခြင်းငှာ မစွမ်းနိုင်သလော” မေးတော်မူသည်။

“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား - ထိုအာဇီဝက၏ စကားဖြင့် တပည့်တော်မ၏စိတ်သည် အာရုံတစ်ပါးသို့ ပြေးသွားပြီး မတည်မငြိမ် ဖြစ်နေရပါသည်ဘုရား”

“ဒါယိကာမကြီး - ဤသို့ ဆန့်ကျင်ဘက်ဖြစ်သောသူ၏ ပြောဆိုဆဲရေးအပ်သော စကားမည်သည်ကို မဆင်ခြင်၊ မအောက်မေ့အပ်၊ ထိုစကားကို နှလုံးမသွင်းမှု၍ ကုသိုလ်ကောင်းမှု ပြုပြီး၊ မပြုရသေးဟူ၍ မိမိကိုယ်ကိုသာ ဆင်ခြင်ကြည့်ရှုအပ်ပေသည်” မိန့်တော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

န ပရေသံ ဝိလောမာနိ၊

န ပရေသံ ကတာကတံ။

အတ္တနောဝ အဝေက္ခေယျ၊

ကတာနိ အကတာနိစ။ ။

မြန်မာပြန်။ ။ သူတစ်ပါးတို့၏ မလျော်သောအမှုကို မရှုမဆင် ခြင်ရာ။ သူတစ်ပါးတို့ ကောင်းမှုမကောင်းမှုပြုမပြုကို မရှုမဆင်ခြင်ရာ၊ မိမိပြုပြီးသော ကောင်းမှုကုသိုလ်၊ မပြုရသေးသော ကောင်းမှု ကုသိုလ်ကိုသာ ကြံတွေး ဆင်ခြင်ရာ၏။

ဤဓမ္မဒေသနာတော်အဆုံးမှာ ထိုသူကြွယ်မသည် သောတာပတ္တိဖိုလ်၌ တည်လေသည်။ တရားဒေသနာတော်သည်လည်း လူအပေါင်းအား အကျိုးရှိသော ဒေသနာ ဖြစ်လေသည်။

ပါဝေယျက အာဇီဝကဝတ္ထု ပြီး၏။



ဆတ္တပါဏိ ဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် ဆတ္တပါဏိ ဥပါသကာကို အကြောင်းပြု၍ “ယထာပိ ရုစိရံ ပုပ္ဖံ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

သာဝတ္ထိပြည်မှာ ပိဋကတ်သုံးပုံဆောင်နိုင်သော ဆတ္တပါဏိ မည်သော အနာဂါမ် ဥပါသကာ တစ်ဦးရှိသည်။ ထိုဆတ္တပါဏိသည် တစ်နေ့မှာ နံနက်စောစောကပင် ဥပုသ်သီလစောင့်သုံးသည်ဖြစ်၍ မြတ်စွာဘုရားသခင်အား ဆည်းကပ်ခြင်းငှာ သွားရောက်ပြီး ရိုသေစွာ ရှိခိုးလျက် တရားနာကြားကာ ထိုင်နေသည်။

[မှတ်ဖွယ်။ ။ အနာဂါမ်ဖြစ်ကုန်သော အရိယာ သာဝကတို့မှာ ခံယူဆောက်တည်အပ်သော ဥပုသ်မည်သည် မရှိတော့ပြီ။ မဂ်သို့ ရောက်သည်နှင့် တစ်ပြိုက်နက်သာလျှင် ဗြဟ္မစရိယာဟူသော သိက္ခာပုဒ်သည်လည်းကောင်း၊ တစ်ထပ်သာ စားခြင်းသည်လည်းကောင်း ကျင့်သုံးပြီး ဖြစ်တော့သည်။ အနာဂါမ် ပုဂ္ဂိုလ်တို့သည် ပကတိအားဖြင့်

ညစာမစား၊ နံနက် အစာစားခြင်းဟု ဆိုအပ်သော တစ်ထပ်သာ စားလေ့ရှိသည်။ မြဟ္မစရိယသိက္ခာပုဒ်တော် ကိုလည်း ကျင့်သုံးပြီး ဖြစ်သည်။ ဤသည်ကို ရည်ရွယ်၍ ဥပုသ်သီလ စောင့်သုံးသည်ဟု ဆိုပါသည်။

ယင်းသို့ တရားနာကြားထိုင်နေစဉ် ပသေနဒီကောသလမင်းကြီး သည် ဘုရားရှင်အား ဖူးမြော်ရန် လာရောက်သည်။ ဆတ္တပါဏိသည် ရှေး ရှုလာသော မင်းကြီးကိုမြင်၍ -

“... ငါသည် နေရာမှ ထသွားရမည်လား? သို့မဟုတ် မထဘဲ နေရ မည်လား-” ကြံ၍ ဆက်စဉ်းစားသည်။

“... ငါသည် မင်းအပေါင်းတို့ထက် မြတ်သောမင်းဖြစ်တော်မူသော မြတ်စွာဘုရားထံတော်မှနေလျက် တစ်စိတ်တစ်ဒေသကိုသာ အစိုးရသော ပဒေသရာဇ်မင်း လာသည်မြင်၍ မထသွားသင့်။ မထသွားသော ငါ့ကို မင်းကြီး အမျက်ထွက်ကောင်းထွက်မည်။ ထွက်မူလည်း ထွက်စေတော့ ငါမထပြီ။ မင်းကြီးကို မြင်၍ ထသွားခဲ့လျှင် မင်းကြီးကိုတော့ အလေးပြုရာ ရောက်မည်။ ဆရာဖြစ်သော မြတ်စွာဘုရားအား မလေးစားရာ ရောက်ချေ တော့မည်။ ထို့ကြောင့် မထဘဲ နေတော့မည်. . . ” စိတ်ကူး၍ ဆက်လက် ထိုင်နေသည်။

[မှတ်ဖွယ်။ ။ ပညာရှိသောသူတို့မည်သည်ကား အလေးအမြတ် ပြုအပ်သော ဆရာတို့အထံမှာ ထိုင်နေလျက် မထမ ဖယ်ရှောင်သောသူကို မြင်သော်လည်း အမျက်မထွက် ကုန်။]

ကောသလမင်းကြီးကား ပညာနည်းသည်ဖြစ်၍ မထ,မဖယ်ရှောင် သော ဆတ္တပါဏိကို မြင်၍ အမျက်ထွက်လျက်နှင့် မြတ်စွာဘုရား သခင်အား ရှိခိုးပြီး သင့်တော်ရာမှာ ထိုင်နေသည်။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က မင်းကြီး အမျက်ထွက်သည်ကို သိတော်မူ၍ -

“ဒကာတော်မင်းကြီး - ဤဆတ္တပါဏိသည် ပညာရှိသည်။ သိမြင် အပ်ပြီးသော တရားရှိသည်။ ပိဋကတ်သုံးပုံကို ဆောင်နိုင်သည်။ အကျိုး ဟုတ်သည်မဟုတ်သည်၌ လိမ္မာပါပေသည်” ဟု ဆတ္တပါဏိ၏ ဂုဏ်ကျေးဇူး ကို မိန့်ဆိုတော်မူသည်။ မင်းကြီးသည် ထိုဂုဏ်ကျေးဇူးစကားကို ကြားနာ ရစဉ်မှာပင် စိတ်သည် နူးညံ့ခြင်း ဖြစ်လေသည်။

ထို့နောက် တစ်နေ့သောအခါမှာ ကောသလမင်းကြီးသည် အထက် နန်းပြာသာဒ်မှာ နေတော်မူစဉ် ဆတ္တပါဏိသည် ထမင်းစားပြီး၍ ထီးဆောင်းကာ ဖိနပ်စီးလျက် မင်းရင်ပြင်မှာ ဖြတ်သွားသည်ကို မြင်သဖြင့် ခေါ်စေတော်မူသည်။ ဆတ္တပါဏိသည် ထီးဖိနပ်ကို ချဖယ်ထားပြီး မင်းကြီးထံ ချဉ်းကပ်ရှိခိုးနေသည်။

“အချင်း ဥပါသကာ- သင့်ထီးဖိနပ်ကို အဘယ့်ကြောင့် စွန့်ထားခဲ့ ပါသနည်း”

“အရှင်မင်းမြတ် ခေါ်တော်မူသည်ကို ကြားသိသောကြောင့် စွန့်ထား ၍ လာခဲ့ပါသည်”

“ယနေ့မှ သင်သည် ငါ့ကိုပြည့်ရှင်မင်းအဖြစ်ကို သိသလော”

“အရှင်မင်းမြတ် - ကျွန်တော်မျိုးသည် အမြဲတမ်းလည်း အရှင်မင်း မြတ်ကို ပြည့်ရှင်မင်းကြီးအဖြစ် သိနေပါသည်”

“ငါ၏ မင်းအဖြစ်ကို သိသည်ဆိုလျှင် တစ်နေ့တုန်းအခါက သင်သည် မြတ်စွာဘုရားသခင်ထံတော်မှာ ထိုင်နေစဉ်က ငါ့ကိုမြင်ပါလျက်နှင့် အဘယ့်ကြောင့် ထသွားရှောင်ဖယ်၍ မသွားသနည်း”

“အရှင်မင်းကြီး - မင်းတကာတို့ထက် မြတ်တော်မူသော မြတ်စွာ ဘုရားသခင်အထံတော်မှာ နေပါလျက် တစ်နိုင်ငံ တစ်ဒေသကို အစိုးရ သော ပဒေသရာဇ်မင်းကို မြင်၍ ဖယ်ရှောင်ထသွားပါလျှင် မြတ်စွာဘုရား သခင် ကိုယ်တော်မြတ်အား မရိုမသေ ဖြစ်ခဲ့ရာသည်။ ထို့ကြောင့် မထသွား မဖယ်ရှောင်ခဲ့ရခြင်း ဖြစ်ပါသည် အရှင်မင်းကြီး-”

“အို-အချင်းဥပါသကာ- သင်လျှောက်တင်သော အတိုင်းပဲ ရှိပါစေ တော့၊ ဤစကားကို ဤတွင်ပဲ ရပ်ထားပေဦး။ သင်သည် ပစ္စုပ္ပန်တမလွန် နှစ်တန်သော အကျိုးကို သိကျွမ်းလိမ္မာသည်။ ပိဋကတ်သုံးပုံကို ဆောင်နိုင် စွမ်းပေသည်ဟု သိရသည်။ သင်သည် ငါ့နန်းတော်မှာ မြတ်စွာဘုရား ဟောကြားတော်မူသောတရားကို သင်ကြားပေးပါ”

“အရှင်မင်းကြီး - မစွမ်းနိုင်ပါ”

“အဘယ့်ကြောင့်နည်း ဥပါသကာ”

“အရှင်မင်းကြီး - မင်းအိမ်နန်းတော် မည်သည်ကား အန္တရာယ်များ လှပါသည်။ နန်းတော်တွင်းမှာ ကောင်းသူ မကောင်းသူအားဖြင့် များစွာ ထွေးယှက်လျက်ရှိသဖြင့် အလွန်ဝန်လေးလှပါသည်”

“အချင်းဥပါသကာ - သင်သည် ဤသို့ကြောက်ရွံ့ပစ်ပယ်သော စကားကို မပြောပါနှင့်။ တစ်နေ့တုန်းက ငါ့ကိုမြင်၍ မထမိသောကြောင့် ကြောက်ရွံ့တွေးတောခြင်း မဖြစ်ပါနှင့်”

“အရှင်မင်းမြတ် - လူတို့သွားလာ လှည့်လည်ပါလျှင် အန္တရာယ်ရှိ တတ်ပါသည်။ ရဟန်းတော်တစ်ပါးပါးကို ပင့်ဖိတ်ပြီး သင်ကြားစေပါ အရှင်မင်းမြတ်”

“ကောင်းပြီ ဥပါသကာ - သင်သွားလော့”

ဆတ္တပါဏိ ဥပါသကာကို လွှတ်လိုက်ပြီးနောက် မင်းကြီးသည် မြတ်စွာသခင်ကိုယ်တော်မြတ်ထံသို့ သွားရောက်ချဉ်းကပ်ပြီး -

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား - မလ္လိကာမိဖုရားနှင့် ဝါသဘခတ္တိယာမိဖုရားတို့သည် မြတ်စွာဘုရားသခင်၏ တရားတော်ကို သင်ယူလိုကြပါသည်။ ရှင်တော်မြတ်ဘုရားသည် ရဟန်းငါးရာနှင့်အတူ ဒကာတော်၏ နန်းတော်သို့ အမြဲကြွတော်မူ၍ ထိုမိဖုရားတို့အား တရားတော်ကို သင်ကြားပေးတော်မူပါဘုရား” လျှောက်ကြသည်။

“ဒကာတော်မင်းကြီး - ဘုရားရှင်တို့ မည်သည်ကား အမြဲမပြတ် တစ်နေရာတည်းသို့ သွားအပ်သည် မည်သည်မရှိ”

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား - သို့ဖြစ်ပါလျှင် သင့်လျော်သော ရဟန်းတစ်ပါးပါးကို စေလွှတ်ပေးသနားတော်မူပါ အရှင်ဘုရား” တောင်းပန်သဖြင့် မြတ်စွာဘုရားသခင်သည် အရှင်အာနန္ဒာမထေရ်ကို တာဝန်ချထားတော်မူသည်။ အရှင်အာနန္ဒာမထေရ်သည် အမြဲမပြတ် နန်းတော်သို့ ကြွသွားတော်မူ၍ မိဖုရားတို့အား ပို့ချသင်ကြားပေးသည်။ မိဖုရားနှစ်ဦးတွင် မလ္လိကာမိဖုရားသည် တရားတော်ကို ရိုသေစွာ နာခံသင်ယူသည်။ ကောင်းစွာသင်ယူပြီး ရွတ်အံသရဇ္ဈာယ်သဖြင့် ပါဠိတော်ကို ကောင်းစွာရလေသည်။ ဝါသဘခတ္တိယာမိဖုရားကား တရားတော်ကိုလည်း ရိုသေစွာ မသင်ယူ။ ရွတ်အံသရဇ္ဈာယ်ခြင်းကိုလည်း မပြုသဖြင့် ပါဠိတော်ကို မရ ဖြစ်လေသည်။

တစ်နေ့မှာ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် အရှင်အာနန္ဒာ မထေရ်မြတ်ကို မေးတော်မူသည်။

“ချစ်သား အာနန္ဒာ-အသိနည်း၊ ဒကာတော်မ မိဖုရားတို့သည် တရားတော်ကို သင်ယူကြပါကုန်သလော”

“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ရိုသေကောင်းမွန်စွာ သင်ယူကြပါသည်ဘုရား”

“ချစ်သားအာနန္ဒာ- အဘယ်မိဖုရားသည် ကောင်းစွာသင်ယူသနည်း”

“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား - မလ္လိကာ မိဖုရားသည် တရားတော်ကို ရိုသေစွာ သင်ယူပါသည်။ ကောင်းမွန်စွာ ရွတ်အံသရဇ္ဈာယ်ပါသည်။ ပါဠိတော်ကိုလည်း ရအောင် စွမ်းဆောင်နိုင်ပါသည်ဘုရား။ ရှင်တော်မြတ်ဘုရား၏ ဆွေးတော်မျိုးတော်၏သမီးဖြစ်သော ဝါသဘခတ္တိယာ မိဖုရားသည် တရားတော်ကို ရိုသေကောင်းမွန်စွာ နာခံသင်ယူခြင်းလည်း မပြု။ ရွတ်အံသရဇ္ဈာယ်ခြင်းလည်း မရှိသဖြင့် ပါဠိတော်ကို ရအောင် မစွမ်းဆောင်နိုင်ပါဘုရား”

“ချစ်သားအာနန္ဒာ-ငါဘုရားဟောကြားတော်မူသော တရားတော်မည်သည် ရိုသေကောင်းမွန်စွာ မနာယူ၊ မရွတ်အံ၊ မမှီဝဲသောသူအား အဆင်းနှင့်သာ ပြည့်စုံ၍ အနံ့မရှိသော ပန်းကဲ့သို့ အကျိုးမရှိ ဖြစ်ပေသည်။ ရိုသေကောင်းမွန်စွာ နာယူခြင်း စသည်ကို ပြုသောသူအား ကြီးကျယ်ပြန့်ပြော များမြတ်သော အကျိုးရှိပေသည်”ဟု မိန့်တော်မူပြီး အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

၁။ ယထာပိ ရုစိရံ ပုပ္ဖံ၊
ဝဏ္ဏဝန္တံ အဂန္တကံ။
ဧဝံ သုဘာသိတာ ဝါစာ၊
အဖလာ ဟောတိ အကုဗ္ဗတော။ ။

မြန်မာပြန်။ ။ အဆင်းသာရှိ၍ အနံ့မရှိသော ပန်းသည် အကျိုးမရှိ
သကဲ့သို့ ကောင်းစွာဟောကြားတော်မူအပ်သော ဘုရား
စကားသည် ရှိသေ့ကိုင်း ညွတ်ခြင်းကိုမပြုသောသူအား
နိဗ္ဗာန်မဂ်ဖိုလ်ရရန် အကျိုးမရှိပေ။

၂။ ယထာပိ ရုစိရံ ပုပ္ဖံ၊
ဝဏ္ဏဝန္တံ သဂန္တကံ။
ဧဝံ သုဘာသိတာ ဝါစာ၊
သဖလာ ဟောတိ ကုဗ္ဗတော။ ။

မြန်မာပြန်။ ။ အဆင်းလည်းရှိ- အနံ့လည်းရှိသောပန်းသည် အကျိုး
ရှိသကဲ့သို့ ကောင်းစွာဟောကြားအပ်သော ဘုရား
စကားတော်သည် ရှိသေ့ကိုင်းညွတ်ခြင်းကို ပြုသော
သူအား မဂ်ဖိုလ်နိဗ္ဗာန်ရစေရန် အကျိုးရှိပေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ များစွာသောသူတို့ သောတာ
ပတ္တိဖိုလ် စသည်သို့ ရောက်ကြလေသည်။ ဓမ္မဒေသနာတော်သည်လည်း
လူအပေါင်းအား အကျိုးရှိသော ဓမ္မဒေသနာ ဖြစ်လေသည်။

(၈)

ဝိသာခါ ဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် ဝိသာခါဒါယိကာမကြီးကို အကြောင်းပြု၍ “ယထာပိ ပုပ္ဖရာသိမှာ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

ဝိသာခါသည် အင်္ဂတိုင်း ဘဒ္ဒိယမြို့မှ မေဏ္ဍကသူဌေးကြီး၏သား ဓနုဉ္ဇယသူဌေးနှင့် သူဌေးကတော်သူမနဒေဝီတို့၏ သမီးဖြစ်သည်။ ခုနစ်နှစ်သမီးအရွယ်အရောက်မှာ မြတ်စွာဘုရားသခင်သည် သေလပုဏ္ဏားစသည်တို့၏ ကျွတ်ထိုက်သောအဖြစ်ကို မြင်တော်မူ၍ ရဟန်းသံဃာအပေါင်းခြံရံလျက် ဒေသစာရီ လှည့်လည်ရင်း ဘဒ္ဒိယမြို့သို့ ရောက်ရှိတော်မူလာသည်။

ထိုစဉ်အခါမှာ မေဏ္ဍကသူဌေးကြီးသည် ရှေးအတိတ်ဘဝက ဆုထူးပန်ခဲ့သဖြင့် ဘုန်းကံကြီးမားသောသူ ငါးဦးတို့၏ အကြီးအမှူးဖြစ်၍ သူဌေးကြီးအရာမှာ တည်နေသည်။ [ဘုန်းကံကြီးသူ ငါးဦးမှာ

၁။ မေဏ္ဍကသူဌေးကြီး

၂။ ၎င်းသူဌေးကတော် စန္ဒပဒုမာ

၃။ ၎င်း၏သား ဓနုဥယသုဌေး
 ၄။ ဓနုဥယ၏ မယား သုမနဒေဝီ
 ၅။ မေဏ္ဍကသုဌေးကြီး၏ ကျွန်ပုဏ္ဏား - ဤငါးဦး ဖြစ်သည်။
 ဗိမ္ဗိသာရမင်းကြီး၏ တိုင်းနိုင်ငံအတွင်းဝယ် ဤမေဏ္ဍကသုဌေးကြီး
 တစ်ဦးသာမဟုတ်။ အတိုင်းမသိ စည်းစိမ်ချမ်းသာရှိသော သုဌေးကြီးငါးဦး
 ရှိသည်။ ၎င်းတို့မှာ-

၁။ ဇောတိကသုဌေးကြီး

၂။ ဇဋ္ဌိလသုဌေးကြီး

၃။ မေဏ္ဍကသုဌေးကြီး

၄။ ပုဏ္ဏသုဌေးကြီး

၅။ ကာကဝလ္လိယသုဌေးကြီး . . . တို့ဖြစ်သည်။

မေဏ္ဍကသုဌေးကြီးသည် မြတ်စွာဘုရားသခင် ဘဒ္ဒိယမြို့သို့ ကြွ
 ရောက်တော်မူလာသည်ကို ကြားသိ၍ သားဖြစ်သူ ဓနုဥယ၏သမီး ဝိသာခါ
 ကို ခေါ်၍ -

“ . . . ချစ်မြေး - သင်ချစ်မြေးသည်လည်းကောင်း၊ ငါတို့သည်
 လည်းကောင်း မင်္ဂလာဖြစ်ပါလတ္တံ့၊ အသင်ချစ်မြေးသည် အခြံအရံ သတို့
 သမီးငယ် ငါးရာနှင့်အတူ မြတ်စွာဘုရားအား ခရီးဦးကြိုဆိုပါလော့”
 စေလွှတ်သည်။

ဝိသာခါသည် ဘိုးတော်သုဌေးကြီး ပြောဆိုသည့်အတိုင်း ပြုသည်။
 အကြောင်းဟုတ်သည်မဟုတ်သည်၌ ပညာအဆင်ခြင်နှင့်ပြည့်စုံသော
 ကြောင့် ရထားဖြင့် သွားသင့်သောအရပ်မျှသာသွား၍ ရထားမှဆင်းကာ
 ခြေကျင်လာခဲ့သည်။ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ထံရောက်၍
 ရှိခိုးလျက်နေသည်။ ဝိသာခါ၏ ရှေးဘဝက ဖြည့်ကျင့်ဆည်းပူးအပ်သော
 ကောင်းမှုအထူးရှိသည်ဖြစ်၍ မြတ်စွာဘုရားသခင်တရားဟောကြားတော်
 မူလေသော် တရားဒေသနာတော်အဆုံးမှာ ဝိသာခါသည် အခြံအရံ
 သတို့သမီးငါးရာနှင့်အတူ သောတာပတ္တိဖိုလ်၌ တည်လေသည်။ မေဏ္ဍက
 သုဌေးကြီးလည်း မြတ်စွာဘုရားသခင်ထံ ချဉ်းကပ်ပြီး တရားနာရလျှင်
 သောတာပတ္တိဖိုလ်၌ တည်လေသည်။ ထို့နောက် နောက်နေ့မှစ၍

လခွဲတိုင်တိုင် မြတ်စွာဘုရားအမှူးရှိသော သံဃာတော်တို့ကို အလှူကြီး ပေးလှူသည်။ မြတ်စွာဘုရားသခင်သည် ဘဒ္ဒိယမြို့မှာ မွေ့လျော်သမျှ ကာလပတ်လုံး သီတင်းသုံး၍ ကြွတော်မူသည်။

ထိုစဉ်ကာလမှာ ရာဇဂြိုဟ်ပြည်ရှင် ဗိမ္ဗိသာရမင်းကြီးအား ကောသလ မင်းကြီးသည် သူ၏နှမတော် ဝေဒေဟီကို ဆောင်နှင်းလက်ထပ်ပေးထား သဖြင့် မင်းနှစ်ပါးသည် ယောက်ဖတော်များ ဖြစ်ကြသည်။ တစ်နေ့မှာ ကောသလမင်းကြီး စဉ်းစားသည်။

“... ငါ့ယောက်ဖတော် ဗိမ္ဗိသာရမင်းကြီး၏ တိုင်းနိုင်ငံတော်အတွင်း မှာ အတိုင်းမသိ ပစ္စည်းဥစ္စာကြွယ်ဝသော သူဌေးကြီး ငါးဦးရှိသည်။ ငါတိုင်း နိုင်ငံအတွင်းမှာ ထိုမျှလောက်ကြွယ်ဝသော သူဌေးတစ်ဦးမျှ မရှိချေ။ ငါသည် ယောက်ဖတော် ဗိမ္ဗိသာရမင်းကြီးထံသွားပြီး သူဌေးကြီးတစ်ဦးဦးကို တောင်းယူရလျှင် ကောင်းမည်... ” စဉ်းစားပြီး ရာဇဂြိုဟ်ပြည်သို့ လာခဲ့ သည်။ ဗိမ္ဗိသာရမင်းကြီးက-

“အရှင်မင်းကြီး - အဘယ်အကြောင်းကြောင့် ကြွလာတော်မူပါ သနည်း” မေးလျှင်-

“အသင် ယောက်ဖတော်၏ တိုင်းနိုင်ငံအတွင်းမှာ သူဌေးကြီးငါးဦး အထင်အရှား ရှိနေကြသည်။ ထိုငါးဦးအနက်မှ တစ်ဦးဦးကို တောင်းယူရန် လာခဲ့သည်။ သူဌေးကြီးတစ်ဦးဦးကို ထည့်ပေးလိုက်ပါလော့” ဆိုသည်။

“အရှင်မင်းကြီး - ထိုသူဌေးကြီးတို့သည် ကြီးကျယ်ပြန့်ပြော များမြတ် သော ဘုန်းကံရှိသူတို့ ဖြစ်ကြသည်။ ငါသည် သူတို့ကို ရွှေ့ပြောင်းခြင်းငှာ မစွမ်းနိုင်ပါ”

“ယောက်ဖတော်မင်းကြီး- ငါသည် သူဌေးကြီးတစ်ဦးဦးကိုမှ မရလျှင် ငါတိုင်းပြည် ငါမပြန်ပြီ”

ဗိမ္ဗိသာရမင်းကြီးသည် အမတ်တို့နှင့် တိုင်ပင်တော်မူ၍-

“အရှင်မင်းကြီး - ဇောတိကစသော သူဌေးတို့ကို ရွှေ့ပြောင်းခြင်း မည်သည်မှာ မဟာပထဝီမြေကြီးကို ရွှေ့ပြောင်းရသကဲ့သို့ မဖြစ်နိုင်သော သဘောရှိသည်။ မေဏ္ဍက သူဌေးကြီး၏သား ဓနုဉ္ဇယသူဌေးငယ်တော့ ရှိသည်။ သူနှင့်ပြောဆိုတိုင်ပင်ပြီးမှ အသင်မင်းကြီးအား ပြန်ကြားပြောဆို နိုင်တော့မည်” ဆိုပြီးလျှင် ဓနုဉ္ဇယသူဌေးငယ်ကို ခေါ်စေ၍-

“အမောင်-သာဝတ္ထိပြည်ရှင် ဘုရင်ကောသလမင်းကြီးသည် ပစ္စည်း ဥစ္စာကြွယ်ဝချမ်းသာသော သူဌေးတစ်ဦးကို ခေါ်ငင်ယူဆောင်လို၍ လာသည်ဟု ပြောဆိုလာသည်။ အမောင်သည် ထိုကောသလမင်းကြီးနှင့်အတူ သာဝတ္ထိပြည်သို့ လိုက်သွားပါလော့” အမိန့်ချလိုက်သည်။

“အရှင်မင်းမြတ် - အရှင်မင်းမြတ်တို့က လိုက်စေလိုသော ဆန္ဒတော်ကြောင့် စေလွှတ်ပါသည်ဆိုလျှင် ကျွန်တော်မျိုး လိုက်သွားပါမည်”

“အမောင် - သို့ဖြစ်လျှင် သွားဖို့အတွက် ပြင်ဆင်ပါလော့”ဟု မိန့်ဆိုသဖြင့် ဓနုဇ္ဈယသူဌေးသည် အိမ်သို့ ပြန်သွားပြီး ပြုလုပ်ထိုက်သည်တို့ကို ပြုပြင်လေသည်။ ဗိမ္ဗိသာရမင်းကြီးသည် ဓနုဇ္ဈယသူဌေးကို ကြီးစွာသော ချီးမြှင့်ပူဇော်ခြင်းကိုပြု၍ ကောသလမင်းကြီးနှင့်အတူ ထည့်လိုက်သည်။

ကောသလမင်းကြီးသည် ဓနုဇ္ဈယသူဌေးကို ယူ၍ သာဝတ္ထိပြည်သို့ လာခဲ့ရာ လမ်းခရီးမှာ တစ်ညမျှအိပ်ပြီး တစ်ဖန်ဆက်လာသည်ရှိသော် ချမ်းသာအေးမြသော တစ်နေရာသို့ရောက်၍ နားနေတည်းခိုသည်။ သည်တွင် ဓနုဇ္ဈယသူဌေးက-

“အရှင်မင်းမြတ် - ဤနေရာသည် မည်သူ၏ တိုင်းနိုင်ငံတော်အတွင်း ကျပါသနည်း” မေးလျှောက်သည်။

“ငါ၏ တိုင်းနိုင်ငံတော်အတွင်း ဖြစ်ပေသည်”

“အရှင်မင်းမြတ် - ဤနေရာမှ သာဝတ္ထိပြည်သည် အဘယ်မျှလောက် ဝေးကွာပါသနည်း”

“သူဌေးကြီး - ခုနစ်ယူဇနာမျှ ဝေးကွာပေသည်”

“အရှင်မင်းမြတ် - မြို့တွင်းဆိုသည်မှာ နေရာကျဉ်းကျပ်ပါသည်။ ကျွန်တော်မျိုး၏ အခြံအရံအလုပ်သမားတို့ကား အလွန်များပြားပါသည်။ အရှင်မင်းမြတ်သည် အကယ်၍ သဘောတူသည်ဆိုပါလျှင် ကျွန်တော်မျိုးသည် ဤနေရာမှာပင် နေလိုပါသည်”

“ကောင်းပြီ နေလော့”ဟု ဝန်ခံပြီး ထိုအရပ်မှာပင် မြို့ကို တည်ထောင် ပြုပြင်စီရင်၍ ဓနုဇ္ဈယသူဌေးကြီးအား ပေးအပ်ဆောင်နှင်းတော်မူပြီး သာဝတ္ထိပြည်သို့ ကြွတော်မူသည်။ ထိုအရပ်ဒေသမှာ မိမိနေထိုင်ခြင်းငှာ တောင်းပန် လျှောက်ကြား၍ ယူအပ်သောကြောင့် ဓနုဇ္ဈယသူဌေးကြီး နေထိုင်သော ထိုမြို့သည် “သာကေတမြို့”ဟု တွင်လေသည်။



သာဝတ္ထိပြည်ကြီးမှာ မိဂါရသူဌေး၏သား ပုညဝမုနသည် အရွယ်
ရောက်နေပြီဖြစ်သည်။ အမိအဖတို့က-

“ချစ်သား- သင်နှစ်သက်သော အမျိုးအနွယ်ရှိသည့်အမျိုးသမီး
တစ်ယောက်ကို ရှာဖွေကြည့်ရှုပါ” ဆိုကြသည်။

“မိခင်ဖခင်တို့ - သားသည် အိမ်ထောင်မပြုလိုပါ”

“ချစ်သား - ဤသို့မပြုလင့်၊ သားမရှိသော အမျိုးသည် စည်းစိမ်
ချမ်းသာ ပျက်စီးတတ်သည်။ ဤသို့ မပြုလင့်။ အမျိုးသမီးတစ်ယောက်
ယောက်ကို ရှာဖွေကြည့်ရှုပါ” အကြိမ်ကြိမ် တောင်းပန်တိုက်တွန်းလျှင်-

“မိခင် ဖခင်တို့ - ကောင်းခြင်းငါးပါးနှင့် ပြည့်စုံသော သတို့သမီးကို
ရရှိသော် မိခင်ဖခင်တို့စကားကို လိုက်နာပါမည်”

“ချစ်သား - ကောင်းခြင်းငါးပါးဟူသည် အဘယ်နည်း”

မိန်းမတို့၏ကောင်းခြင်းငါးပါး

“မိခင်ဖခင်တို့ - ကောင်းခြင်းငါးပါးဟူသည်မှာ ၁။ ဆံပင်၏ ကောင်း
ခြင်း၊ ၂။ အသား၏ကောင်းခြင်း၊ ၃။ အရိုး၏ကောင်းခြင်း၊ ၄။ အရေ၏
ကောင်းခြင်း၊ ၅။ အရွယ်၏ကောင်းခြင်းတို့ ဖြစ်ကြသည်။ ထိုငါးပါးအနက်-
၁။ ဆံပင်၏ကောင်းခြင်းဟူသည်။ ။ ဘုန်းကံရှိသောမိန်းမ၏ ဆံပင်သည်
ဥဒေါင်းမြီးစည်းကို စည်းနှောင်ထား
သည်နှင့် တူပါသည်။ ဖြေ၍ချလိုက်လျှင် ခြေဖနောင့်ထိ ဆံဖျားရောက်ပြီးမှ
ကော့ညွတ်သောဆံဖျား ရှိသည်။ ဤကား ဆံပင်၏ ကောင်းခြင်း ဖြစ်ပါ
သည်။

၂။ အသား၏ကောင်းခြင်းဟူသည်။ ။ နှုတ်ခမ်းသည် ပကတိအားဖြင့်
ဆေးမဆိုးဘဲ ကျီးအာသီးမှည့်ကဲ့သို့
နီမြန်းပါသည်။ ကောင်းစွာ စေ့ပိတ်၍ နှုတ်ခမ်းနှစ်လွှာ ထိကပ်နေသည်။
ဤကားအသား၏ ကောင်းခြင်း ဖြစ်ပါသည်။

၃။ အရိုး၏ကောင်းခြင်းဟူသည်။ ။ သွားတို့သည် မခေါ၊ မပေါ၊ မစိပ်
မကျဲ၊ ရွဲကို စီထားသကဲ့သို့ ရှိပါ
သည်။ တောင်းစွာ တိုက်ထားအပ်သော ပုလဲသွယ်ကဲ့သို့ သန့်ရှင်း
ဖြူစင်ပါသည်။ အရိုးအဆစ်တို့ သည်လည်း မခေါ၊ မကုန်း၊ မကောက်၊

မကွေး ပြေပြစ်ညီညွတ် ခြင်း ရှိပါသည်။ ဤကား အရိုး၏ ကောင်းခြင်း ဖြစ်ပါသည်။

၄။ အရေ၏ကောင်းခြင်းဟူသည်။ ။ ညှိသောအဆင်းရှိသော မိန်းမအား ညှိသောအဆင်းရှိလျက် မတွန့် မလိပ်သော ကိုယ်ရေ ရှိသည်။ ချောမွေ့ပြေပြစ်သည်။ ကြာညိုပန်း ဆိုင်းနှင့်တူသော အဆင်းရှိသည်။ ရွှေသောအဆင်းရှိသော မိန်းမအား မဟာလှေကားပွင့် အဆင်းကဲ့သို့ ဝင်းဝင်းတောက်ပသော အဆင်း ရှိသည်။ ဤကား အရေ၏ ကောင်းခြင်း ဖြစ်ပါသည်။

၅။ အရွယ်၏ကောင်းခြင်းဟူသည်။ ။ ဆယ်ကြိမ်တိုင်အောင် သားသမီး ဖွားရငြားသော်လည်း တစ်ကြိမ် သားဖွားသောသူကဲ့သို့ အရေအဆင်း ယုတ်လျော့ပျက်စီးခြင်း မရှိပါ။ ဤကား အရွယ်၏ကောင်းခြင်း ဖြစ်ပါသည် မိခင်ဖခင်တို့”

မိခင်ဖခင်တို့သည် ပုဏ္ဏားရှစ်ယောက်တို့ကို ဖိတ်မန်ပြီး ကျွေးမွေးပြုစု ကာ-

“ဆရာပုဏ္ဏားတို့ - လောကမှာ ကောင်းခြင်းငါးဖြာနှင့် ပြည့်စုံသော မိန်းမတို့ မည်သည် ရှိပါကုန်သလော” မေးကြသည်။

“ဪ- သူဌေးမင်းတို့ -ကောင်းခြင်းငါးဖြာနှင့် ပြည့်စုံသော မိန်းမ တို့မည်သည် ရှိကြပါသည်”

“သို့ဖြစ်ပါလျှင် ကောင်းခြင်းငါးပါးနှင့်ပြည့်စုံသော သတို့သမီးငယ်ကို ရှာဖွေခြင်းငှာ အသင်ဆရာတို့ သွားကြပါကုန်လော့”ဟု မှာကြားကာ များစွာ သောပစ္စည်းဥစ္စာကို ပေးပြီးမှ-

“ဆရာပုဏ္ဏားတို့-အကယ်၍ တွေ့ခဲ့ရပြီး ပြန်လာသောအခါမှာလည်း ပေးကမ်းဖွယ်ကို ငါတို့ထပ်မံ ပေးပါဦးမည်။ ပြုစုပါဦးမည်။ သွားတဲ့ပြီး ကောင်းခြင်းငါးဖြာနှင့် ပြည့်စုံသော သတို့သမီးကို တွေ့မြင်ကြပါလျှင် ထိုသတို့သမီးပန်ဆင်ဖို့အတွက် ဤရွှေပန်းကိုလည်း ပေးကြပါလော့”ဆို၍ အဖိုးတစ်သိန်းထိုက်သော ရွှေပန်းခိုင်ကိုပေး၍ စေလွှတ်လိုက်သည်။

ပုဏ္ဏားတို့သည် မြို့ကြီးများသို့ သွားရောက်ရှာဖွေကြပါကုန်သော် လည်း တစ်ယောက်မျှ မတွေ့ရဘဲ ပြန်လာခဲ့ကြရာ “ဝိဝဋ္ဌနက္ခတ်ပွဲ”နှင့် ဆုံသောနေ့မှာ သာကေတမြို့သို့ ရောက်လာကြသည်။ သာကေတမြို့မှာ

တစ်နှစ်တစ်ကြိမ် ဝိဝဋ္ဌနက္ခတ်ပွဲ ကျင်းပလေ့ရှိသည်။ ဝိဝဋ္ဌနက္ခတ်ပွဲဟူသည် အပြင်ထွက်လေ့ မရှိသော အမျိုးသမီးတို့ပင် အခြံအရံနှင့်တကွ အိမ်မှ ထွက်၍ မြစ်ဆိပ်သို့ ခြေကျင်သွားကြရသည်။ ထိုနေ့မှာ မင်း၊ ပုဏ္ဏား၊ သူဌေး၊ သူကြွယ်စသူတို့၏ သားတို့သည်လည်း မိမိတို့နှင့်တူမျှသော အမျိုးအနွယ် ရှိသော အမျိုးသမီးတို့ကို စိစစ်ရွေးချယ်ကာ ပန်းကုံးစွပ်၍ ရွေးကောက်ကြ ရန် လမ်းခရီးမှာ အသင့်စောင့်စားငံ့မျှော်နေကြသည်။ ပုဏ္ဏားတို့သည်လည်း မြစ်ဆိပ်အနီး ဇရပ်တစ်ခုမှာ တက်ရောက်တည်းခိုနေကြသည်။

ထိုစဉ်အခါမှာ ဝိသာခါသည် တစ်ဆယ့်ခြောက်နှစ်အရွယ် ရောက် နေပြီး ဖြစ်သည်။ ဝတ်စားဆင်ယင်၍ အခြံအရံငါးရာနှင့်အတူ မြစ်ဆိပ် သို့ ရေချိုးဆင်းလာသည်။ ပုဏ္ဏားတို့ တည်းခိုသော ဇရပ်အနီးသို့ အရောက် တွင် မမျှော်လင့်ဘဲ မိုးကြီး သည်းထန်စွာ ရွာချသည်။ အခြံအရံအမျိုးသမီး တို့သည် မြန်စွာပြေးသွားကြပြီး ဇရပ်တွင်းသို့ ခိုဝင်ကြသည်။ ပုဏ္ဏားတို့က ပြေးလာသောအမျိုးသမီးတို့ကို ကြည့်ရှုရာ ကောင်းခြင်းငါးဖြာနှင့် ပြည့်စုံသူ ကို တစ်ယောက်မျှ မမြင်ရကုန်။ ဝိသာခါသည် မိုးကြီးရွာချသော်လည်း လျင်မြန်စွာ မပြေးသွားဘဲ ရိုးရိုးသွားခြင်းဖြင့်ပင်သွား၍ ဇရပ်သို့ ဝင်လာ သည်။ ဝတ်စားထားသမျှ အားလုံးမိုးစိုကုန်သည်။ ပုဏ္ဏားတို့သည် ဝိသာခါ ၏ ကောင်းခြင်းလေးဖြာနှင့် ပြည့်စုံသည်ကို မြင်ရပြီး သွားတို့ကို ကြည့်မြင်လို သောကြောင့် -

“ဤသတို့သမီးငယ်ကား ပျင်းရိထိုင်းမှိုင်းသော သဘောရှိဟန်တူ သည်။ ထိုသတို့သမီး၏ လင်ဖြစ်သူသည် ပအုံးရည်မျှကိုလည်း ရပေလိမ့် မည်မဟုတ်ပေတကား” ဟု အချင်းချင်း ပြောဆိုကြသည်။ ထိုစကားကို ဝိသာခါက ကြား၍ -

“အသင်တို့- အဘယ်ကို ပြောဆိုနေကြသနည်း” မေးသည်။

“ချစ်သမီး - အသင့်ကို ပြောခြင်း ဖြစ်သည်”

“ဘုကြောင့် ပြောဆိုကြပါသနည်း”

“ချစ်သမီး - သင့်အဖော်မိန်းမတို့သည် ဝတ်စားထားသော အဝတ် တို့ကို မိုးမစိုစေမူ၍ လျင်မြန်စွာ ဇရပ်သို့ ပြေးဝင်လာကြသည်။ သင်မူကား လျင်မြန်စွာ လာခြင်းမရှိ။ ဝတ်စားထားသည်တို့ကို မိုးစိုစေသဖြင့်သာ လာခဲ့ သည်။ ထို့ကြောင့် ငါတို့ ပြောကြပေသည်”

“ဖခင်တို့ - ဤစကားမျိုးကို မဆိုကြပါကုန်လင့်၊ ကျွန်တော်မသည် ထိုမိန်းမတို့ထက် ကြီးမားသော ခွန်အား၊ လျင်မြန်သော စွမ်းပကား ရှိပါသည်။ တစ်စုံတစ်ခုသော အကြောင်းကိုသိ၍ လျင်မြန်သော အဟုန်ဖြင့် မပြေးမလွှားမူဘဲ နှေးနှေးသာ လာရပါသည်”

“ချစ်သမီး - အကြောင်းအဘယ်သို့ ရှိပါသနည်း”

“ဖခင်တို့ - လောကမှာ လျင်မြန်စွာ ပြေးသွားသဖြင့် မတင့်တယ်သူ လေးဦးရှိပါသည်။ ဤသည်ကို သိသော အကြောင်းလည်း တစ်ပါး၊ အကြောင်း တစ်ပါးလည်း ရှိပါသေးသည်။ ဤသို့သော အကြောင်းတို့ကို ကောင်းစွာ သိရှိသဖြင့် လျင်မြန်စွာ ပြေးမသွားဘဲ နှေးနှေးသာ သွားရခြင်း ဖြစ်ပါသည်။

“ချစ်သမီး - လျင်မြန်စွာ သွားသဖြင့် မတင့်တယ်သူလေးဦးတို့မှာ မည်သူတို့ပါနည်း”

ပြေး၍ မသွားသင့်သူလေးဦး

“ဖခင်တို့ -

၁။ အဘိသိက်သွန်းအပ်ပြီးသောမင်းသည် အလုံးစုံရှိသော မင်း မြောက်တန်ဆာဖြင့် ဝတ်စားဆင်ယင်ပြီးသောအခါ ခါးတောင်း ကျိုက်၍ မင်းရင်ပြင်မှာ ပြေးသွားသော် မတင့်တယ်ပါ။ ဤမင်းကား သူဆင်းရဲယောက်ျားကဲ့သို့ ပြေးသွားလေဘိသည်ဟု ကဲ့ရဲ့ခြင်း ခံရတတ်ပါသည်။ ဖြည်းဖြည်းသာသာသွားသော်မှ တင့်တယ် ပါသည်။

၂။ ပြည့်ရှင်မင်းကြီး၏ မင်္ဂလာဆင်တော်သည် တန်ဆာဆင်ပြီးလျှင် လျင်မြန်စွာသွားခြင်းသည် မတင့်တယ်ပါ။ ဆင်ယဉ်တို့၏ တင့်တယ် စံပယ်ခြင်းဖြင့် သွားသော်မှ တင့်တယ်ပါသည်။

၃။ ရဟန်းတော်အရှင်မြတ်သည်လည်း လျင်မြန်စွာ သွားသည်ရှိသော် မတင့်တယ်ပါ။ ဤရဟန်းကား လူကဲ့သို့ ပြေးသွားဘိသည်ဟု ကဲ့ရဲ့ခံရတတ်ပါသည်။ ပကတိငြိမ်သက်စွာ သွားပါမှ တင့်တယ် ပါသည်။

၄။ မိန်းမတို့မည်သည်လည်း လျင်မြန်စွာ သွားလာခြင်းဖြင့် တင့်တယ်ခြင်း မဖြစ်ပါကုန်။ ဤမိန်းမကား ယောက်ျားကဲ့သို့ ပြေးသွားဘိသည်ဟု ကဲ့ရဲ့ခြင်း ခံရတတ်ပါသည်။ ဖြည်းဖြည်းသာသာ သွားခြင်းဖြင့်သာ တင့်တယ်ပါသ ဖခင်တို့”

“ချစ်သမီး - အသင်က သည့်ပြင်အကြောင်းတစ်ပါးလည်း ရှိပါသည်ဟု ပြောသည်မှာ ထိုအကြောင်းကား အဘယ်ပါနည်း”

“ဖခင်တို့ - အမိအဖတို့မည်သည် မိမိတို့၏ သမီးကို အင်္ဂါကြီးငယ် လှပတင့်တယ် ရှုချင့်စဖွယ် ဖြစ်အောင် မွေးမြူခဲ့ကြသည်။ သမီးကို မိဘတို့ မွေးမြူခြင်းကား ရောင်းစားခြင်းငှာ ဝယ်ယူထားသော ပစ္စည်းနှင့် တူပါသည်။ လင်ဖြစ်သူ၏ အိမ်သို့ ပို့ခြင်းငှာ မွေးမြူကြပါသည်။ လျင်စွာပြေးသွားမိ၍ အဝတ်စွန်းစကို နင်းမိ၍လည်းကောင်း၊ မြေကြီးမှာ ချော်၍လည်းကောင်း လဲခဲ့ပါသော် လက်ခြေအင်္ဂါတို့ ကျိုးပျက်ခဲ့လျှင် အမိအဖတို့ စိတ်နှလုံး ညှိုးနွမ်းပူပန်ခြင်း ဖြစ်ကြမည်။ ကျွန်တော်မ၏ ဤအဝတ်တို့ကို မိုးစိုသဖြင့် တစ်စုံတစ်ရာပျက်စီးဖို့ မရှိ၊ တစ်ချိန်မှာ ခြောက်သွေ့မည်ဧကန် ဖြစ်သည်။ ဤသို့သော အကြောင်းကို သိမြင်သောကြောင့် ပြေးသွားခြင်းကို မပြုပါ ဖခင်တို့-”

ပုဏ္ဏားတို့သည် ဝိသာခါစကားပြောသောအခါ သွား၏ပြည့်စုံခြင်းကို မြင်ကြရ၍ အရိုး၏ကောင်းခြင်းအင်္ဂါတစ်ပါးနှင့်လည်း ပြည့်စုံပြီး ဖြစ်သောကြောင့်-

“ချစ်သမီး - ဤရွှေပန်းခိုင်သည် သင်ချစ်သမီးအားသာ သင့်လျော်ထိုက်တန်ပေသည်” ပြောဆိုပြီး ယူလာသော ရွှေပန်းခိုင်ကို ဝိသာခါအား ပေးအပ်ကြသည်။

“ဖခင်တို့-ဖခင်တို့သည် ဘယ်မြို့ဘယ်ရွာက လာခဲ့ကြပါသနည်း”

“ချစ်သမီး-ငါတို့သည် သာဝတ္ထိပြည်မှ လာခဲ့ကြပါသည်”

“ဖခင်တို့၏ သူဌေးကြီးသည် အဘယ်အမည်ရှိပါသနည်း”

“မိဂါရသူဌေးကြီး မည်ပါသည်”

“အရှင်သူဌေးကြီး၏ သားကား အဘယ်အမည်ရှိပါသနည်း”

“ပုညဝဇ္ဇန - မည်ပါသည်”

ဝိသာခါက - “ငါတို့နှင့်တူမျှသော အမျိုးတော်ဖြစ်ပေသည်”ဟု ရွှေ ပန်းခိုင်ကို လက်ခံယူပန်ဆင်ပြီး-

“ကျွန်တော်မတို့အတွက် ရထားလွှတ်လိုက်ပါလော့”ဟု ဖခင်ဓနုဥယ သူဌေးကြီးထံသို့ အမှာစကား စေလွှတ်ပြောကြားစေသည်။

ဖခင်ဓနုဥယသူဌေးကြီးသည် သမီးမှာကြားလိုက်သောစကားဖြင့် ရထားတို့ကို ပို့လွှတ်လိုက်သည်။ ဝိသာခါသည် အခြံအရံနှင့်အတူ ရထား စီး၍ ပြန်လာခဲ့သည်။ ပုဏ္ဏားတို့လည်း အတူလိုက်ပါလာကြသည်။ အိမ်သို့ ရောက်လျှင် ပုဏ္ဏားတို့ကို ဓနုဥယသူဌေးကြီးက မေးသည်။

“အဘယ်အရပ်မှ လာခဲ့ကြသနည်း”

“သူဌေးကြီး- အကျွန်ုပ်တို့သည် သာဝတ္ထိပြည်မှ လာခဲ့ပါသည်”

“သင်တို့၏ သူဌေးကား အဘယ်အမည်ရှိသနည်း”

“မိဂါရသူဌေး မည်ပါသည်”

“သူဌေးသားကား အဘယ်အမည်ရှိသနည်း”

“ပုညဝဗ္ဗန သတို့သားမည်ပါသည်”

“သင်တို့ သူဌေးမှာ ပစ္စည်းဥစ္စာ မည်မျှချမ်းသာကြွယ်ဝသနည်း”

“ကုဋေလေးဆယ်မျှ ချမ်းသာပါသည်”

“ကုဋေလေးဆယ်သော ဥစ္စာသည်ကား ငါတို့ပစ္စည်းနှင့် ထောက်ဆ ချင့်တွက်လျှင် တစ်ခြင်ရှေးမျှလောက်သာ ရှိချေသည်။ သို့သော် ငါ့သမီး သဘောတူပြီးသောအခါမှစ၍ တခြားအကြောင်းပြောသဖြင့် အဘယ် အကျိုးရှိတော့အံ့နည်း”

ဓနုဥယသူဌေးကြီးသည် ပုဏ္ဏားတို့အား ပူဇော်သမှုပြု၍ နှစ်ရက် သုံးရက်နေစေပြီး ပြန်လွှတ်လိုက်သည်။

သာဝတ္ထိပြည်သို့ ပြန်ရောက်ကြလျှင် မိဂါရသူဌေးကြီးက ပုဏ္ဏား တို့ကို မေးသည်။

“ငါတို့ စေလွှတ်ရှာဖွေစေအပ်သော သတို့သမီးကို ရခဲ့သလော”

“ရခဲ့ပါသည် သူဌေးကြီး”

“အဘယ်သူ၏ သမီးပေနည်း”

“ဓနုဥယသူဌေးကြီး၏သမီး ဖြစ်ပါသည်”

“ကြီးကျယ်မြင့်မြတ်သော သူဌေးမျိုး၏ သမီးကို ငါတို့ရအပ်ပေပြီ၊ လျင်မြန်စွာ ဆောင်ယူရမည်” တိုင်ပင်၍ ကောသလမင်းကြီးအား ကြားလျှောက်သည်။ မင်းကြီးက-

“ဤသူဌေးကြီးကို ငါသည် ဗိမ္ဗိသာရမင်းကြီးထံမှ တောင်းယူခဲ့ပြီး သာကေတမြို့မှာ နေစေခဲ့သည်။ ဤသူဌေးကြီးကို ကောင်းစွာ ချီးမြှင့် ထောက်ပံ့သင့်သည်။ ငါသည်လည်း ထိုအရပ်သို့ လိုက်မည်” မိန့်တော်မူသည်။

“ကောင်းလှပါပြီ အရှင်မင်းမြတ်” ဟု မိဂါရသူဌေးကြီးက လျှောက်ထားပြီး ဓနုဇ္ဈယသူဌေးကြီးထံသို့ သတင်းစကားမှာကြားလိုက်သည်။

“ငါတို့လာသည်ရှိသော် ဘုရင်မင်းမြတ်သည်လည်း ကြွလာတော်မူပါလိမ့်မည်။ မင်းကြီး၏ စစ်သည်ဗိုလ်ပါသည် အလွန်တရာများပြားသည်။ ဤမျှလောက်သော လူများအတွက် ကျွေးမွေးပေးကမ်းမှုကိစ္စ အလုံးစုံကို အကုန်ပြုခြင်းငှာ စွမ်းနိုင်ပါမည်လော။ မစွမ်းနိုင်ဘဲပင် ရှိပါမည်လော” ဟု သတင်းစကား မှာကြားလိုက်သည်။ ဓနုဇ္ဈယသူဌေးကြီးက-

“ဆယ်ပါးသောမင်းတို့သည် စစ်သည်ဗိုလ်ပါအခြံအရံများစွာ တို့နှင့်အတူ လာချင်သပဆိုလည်း လာပါစေ။ ငါ့အား အနည်းငယ်မျှ ကြောင့်ကြပူပန်ခြင်း မရှိပါ” ဟု ပြန်ကြားလိုက်သည်။



ဝိသာခါ၏ လက်ထပ်မင်္ဂလာပွဲ

မိဂါရသူဌေးကြီးသည် ဘုရင်ကောသလမင်းကြီးနှင့်အတူ လာလတ်၍ ယူဇနာခွဲလောက်ရှိသောအရပ်မှာ တန့်နားလျက် မိမိတို့လာသော သတင်းစကားကို ပို့လိုက်သည်။ ဓနုဇ္ဈယသူဌေးကြီးသည် လက်ဆောင်ပဏ္ဏာများကို ပို့စေပြီး သမီးဖြစ်သူဝိသာခါနှင့် တိုင်ပင်သည်။

“ချစ်သမီး - သင်၏ ယောက္ခမဖြစ်သော မိဂါရသူဌေးသည် ကောသလမင်းကြီးနှင့်အတူ လာနေကြပြီ။ သူတို့ကို အဆင်ပြေအောင် မည်သို့ပြုစုရမည်နည်း” ဆိုလျှင် ဝိသာခါသည် ကမ္ဘာတစ်သိန်းကာလပတ်လုံး ပန်ဆင်ဆုတောင်းခြင်း ရှိသဖြင့် အားလုံးကို အဆင်ပြေအောင် စီစဉ်ဆောင်ရွက်ပေးလိုက်သည်။

ထိုနေ့မှာပင် ဓနုဇ္ဈယသူဌေးကြီးသည် ရွှေပန်းထိမ်သည်ငါးရာတို့ကို ခေါ်စေ၍ -

“ငါ့သမီးဆင်ယင်ဖို့ရန် မဟာလတာ တန်ဆာတို့ကို ပြုလုပ်ကြပါ” ဟူ၍ နီမြန်းသော ရွှေစင်နိက္ခတစ်ထောင်၊ ရွှေစင်နှင့်လိုက်ဖက်သော ရတနာ ပစ္စည်းတို့ကို ပေးလိုက်သည်။ ကောသလမင်းကြီးသည် သာကေတမြို့သို့ ရောက်၍ နှစ်ရက်သုံးရက်ရှိလျှင် ဓနုဇ္ဈယသူဌေးကြီးထံသို့ တမန်စေလွှတ် ပြောကြားစေသည်။

“သူဌေးကြီး-ငါတို့မှာ စစ်သည်ဗိုလ်ပါ များပြားသည်။ သင်သည် ကြာရှည်လေးမြင့်စွာ လုပ်ကျွေးပြုစုခြင်းငှာ မစွမ်းနိုင် ဖြစ်ပေလိမ့်မည်။ ယခု အခါ သတို့သမီးငယ်ကို ထိမ်းမြားလက်ထပ်ပေးခြင်းဖြင့် သွားမည့်အချိန် အခါကို သိပါလော့. . . ”

“အရှင်မင်းမြတ် - ယခုအခါသည်ကား မိုးလအခါ ဖြစ်နေပါသည်။ ပြန်ကြွဖို့ရန် မသင့်သေးပါ။ အရှင်မင်းမြတ်၏ စစ်သည်ဗိုလ်ထုကို ကျွေးမွေးပေးကမ်းသောအရာမှာ ကျွန်တော်မျိုး၏ တာဝန်သာ ဖြစ်ပါစေ။ သွားသင့်သည်ကို အချိန်ရောက်လျှင် လျှောက်တင်ပါမည် အရှင်မင်းမြတ်။ ထိုအခါမှ ကြွတော်မူပါ” ဟု ပြန်၍ လျှောက်ကြားစေလိုက်သည်။

ထိုနေ့မှစ၍ သာကေတတစ်မြို့လုံး ပွဲလမ်းသဘင်ကျင်းပသကဲ့သို့ ဖြစ်နေသည်။ ဤသို့ဖြင့် သုံးလလွန်မြောက်သော်လည်း မဟာလတာ တန်ဆာ လုပ်၍မပြီးသေးချေ။ အမှုဆောင်ရွက်ကြကုန်သော သူတို့သည် သူဌေးကြီးထံ ချဉ်းကပ်၍ -

“အရှင်သူဌေးကြီး - အကျွန်ုပ်တို့အား တစ်ပါးသော မရှိသောအရာ သည် မရှိပါ။ စစ်သည်အပေါင်းအား ကျွေးမွေးရန် ချက်ပြုတ်ရာမှာ ထင်း များမလောက်မင ဖြစ်နေပါသည်။

“အမောင်တို့ သွားကြချေ။ မြို့တွင်းမှာရှိသည့် ဟောင်းနွမ်းသော ဆင် တင်းကုပ်၊ မြင်းတင်းကုပ်တို့ကိုလည်းကောင်း၊ အိမ်အိုအိမ်ဆွေးတို့ကို လည်းကောင်း ဖျက်ဆီးယူဆောင်ပြီး ထင်းအဖြစ် ချက်ပြုတ်ကြကုန်လော့”

သူဌေးကြီးဆိုတိုင်း ချက်ပြုတ်လုပ်ကိုင်ကြရာ လခွဲလွန်မြောက်ပြန် လျှင် ထင်းမလောက်ပါဟု ပြောကြားလာပြန်သည်ရှိသော် အဝတ်တိုက်

တို့ကို ဖွင့်လှစ်စေပြီး ကြမ်းတမ်းသော အဝတ်တို့ကိုကျစ်ကာ ဆီမှာစိမ်စေ၍ ထင်းအစားထိုး ချက်ပြုတ်စေသည်။ ဤသို့ဖြင့် လေးလတာကာလလွန် မြောက်ခဲ့သည်။ မဟာလတာတန်ဆာလည်း ပြီးဆုံးခြင်းသို့ ရောက်သည်။ ထိုမဟာလတာ တန်ဆာသည် ကိုးကုဋေတန်ဖိုးထိုက်သည်။ လက်ခံချည်း တစ်သိန်း ပေးရသည်။

[မှတ်ဖွယ်။ ။ အဘယ်ကုသိုလ်အကျိုးဆက်ဖြင့် ဝိသာခါသည် ဤမဟာ လတာတန်ဆာကို ဆင်မြန်း သုံးဆောင်ရသနည်းဟူမူ ဝိသာခါသည် ကဿပဘုရားရှင် ပွင့်တော်မူသော အခါ၌ နှစ်သောင်းမျှလောက်ကုန်သော ရဟန်းတို့အား သင်္ကန်း အတွက် အဝတ်ပုဆိုးတို့ကို ပေးလှူခဲ့သည်။ ထိုသင်္ကန်း ဒါန၏အကျိုးဆက်ဖြင့် ဤမဟာ လတာတန်ဆာ အထူးကို ဆင်ယင်ခြင်းငှာ ရအပ်ပေသည်။ ထိုစကား မှန်၏။ သင်္ကန်းပေးလှူခြင်းသည် မာတုဂါမတို့အား မဟာလတာတန်ဆာအထူးကို ဆင်မြန်းသုံးဆောင်ခြင်း ဖြင့် အထွတ်အထိပ်သို့ရောက်အပ်ပေသည်။ ယောက်ျား တို့ အဖို့ကား တန်ခိုးဖြင့်ပြီးသော သပိတ်သင်္ကန်းကို ဆင်မြန်းသုံးဆောင်ခြင်းဖြင့် အထွတ်အထိပ်သို့ ရောက်ရ ပေသည်။]

ဓနုဉ္ဇယသူဌေးကြီးသည် လေးလတို့ဖြင့် သမီးဖြစ်သူ ဝိသာခါဝတ်ဆင် ရန် မဟာလတာ တန်ဆာကို ပြုလုပ်ပေးပြီးမှ တစ်ဖန်သမီးငယ်အား ပေးကမ်းချီးမြှင့်သောအားဖြင့် အသုံးအဆောင်ပစ္စည်းတို့ကို ပေးလိုက် လိုသည်ဖြစ်၍ -

အသပြာဖြင့် ပြည့်သော လှည်းငါးရာ၊
ရွှေခွက်ဖြင့် ပြည့်သော လှည်းငါးရာ၊
ငွေခွက်ဖြင့် ပြည့်သော လှည်းငါးရာ၊
သလွဲခွက်ဖြင့် ပြည့်သော လှည်းငါးရာ၊
ပိုးပုဆိုးဖြင့် ပြည့်သော လှည်းငါးရာ၊
ထောပတ်ဖြင့် ပြည့်သော လှည်းငါးရာ၊

ဆီဖြင့် ပြည့်သော လှည်းငါးရာ၊

သလေးဆန်ဖြင့် ပြည့်သော လှည်းငါးရာ၊

ထွန်သွားထွန်တံဖြင့် ပြည့်သော လှည်းငါးရာ

အားဖြင့် များစွာသော အသုံးအဆောင်ပစ္စည်းတို့ကို ပေးအပ်လိုက်သည်။

ဓနုဗ္ဗယသူဌေးကြီးသည် ဤမျှလောက်သော ပစ္စည်းဥစ္စာတို့ကို ပေးလိုက်ခြင်းသည် သမီး ဝိသာခါရောက်လေရာအရပ်မှာ လိုအပ်သောပစ္စည်းကို သူတစ်ပါးထံမှာ ချေးငှားဖို့ မလိုစေရန် ဖြစ်သည်။ ထို့ပြင်လည်း ရထားတစ်စီးတစ်စီးမှာ တန်ဆာဆင်ထားသည့် သုံးယောက်၊ သုံးယောက်ကုန်သော ကျွန်မတို့ကို တင်ထားသော ရထားငါးရာကိုပါ ပေးလိုက်ပြန်သည်။ ဤကျွန်မတစ်ထောင့်ငါးရာ ပေးလိုက်ခြင်းမှာ သမီးဖြစ်သူ ဝိသာခါ၏ အခြံအရံ အလုပ်အကျွေးအလို့ငှာ ဖြစ်သည်။

ထို့နောက် ဓနုဗ္ဗယသူဌေးကြီးသည် “နွားတို့ကို ပေးလိုက်ဦးအံ့” စဉ်းစား၍ အလုပ်သမားတို့ကိုခေါ်ပြီး အလျားအားဖြင့် သုံးဂါဝုတ်၊ အနံအားဖြင့် တစ်ဥသဘရှိ ကျောချင်းထိကုန်သော နွားတို့ကို ပေးလိုက်သည်။ ထိုမျှသော နွားတို့ဖြင့် တော်လောက်ပြီဟု နွားခြံတံခါးကို ပိတ်ထားစေသော်လည်း ဝိသာခါ၏ ရှေးကောင်းမှု အကျိုးဆက်ဖြင့် ခွန်းအားကြီးသော နွားလားဥသဘခြောက်သောင်း၊ နွားပိုက်ခြောက်သောင်းတို့သည် ခြံကိုခုန်ကျော်၍ လိုက်သွားကြပြန်သည်။

မှတ်ဖွယ်။ ။ ခြံတံခါးပိတ်၍ တားမြစ်ထားသော်လည်း နွားတို့ ခုန်ထွက်၍လိုက်ခြင်းသည် ဝိသာခါ၏ ရှေးကောင်းမှု၏ အကျိုးဆက်ဖြစ်သည်။ ဝိသာခါသည် ကဿပ မြတ်စွာဘုရားလက်ထက်တော်အခါက ကိကီ မင်းကြီး၏ သမီးတော် ခုနစ်ယောက်တွင် အထွေးဆုံး “သံဃဒါသီ” မည်သော မင်းသမီးဖြစ်ခဲ့သည်။ သံဃာတော်နှစ်သောင်းတို့အား နွားနို့အရသာငါးပါးကို ပေးလှူဆက်ကပ်ရာဝယ် သံဃာတော်တို့က သပိတ်ကို ပိတ်၍ တားမြစ်သော်လည်း “အရှင်ဘုရားတို့-ဤအရာကား ကောင်းမြတ်ချို့မြန်လှပါသည်။ ဤအရာကား နှစ်သက်မြတ်နိုးဖွယ် ကောင်းပါ

သည် အလှူခံပါဦး၊ ဘုဉ်းပေး သုံးဆောင်တော်မူပါဦး”ဟု
ထပ်ကာထပ်ကာ လှူဒါန်းခဲ့သော ကောင်းမှု၏ အကျိုး
ဆက်ဖြင့် ခြံတံခါးပိတ်၍ တားမြစ်ထားပါသော်လည်း
နွားတို့က ခြံခုန်၍ ပြေးလိုက်ကြခြင်း ဖြစ်သည်။

ဤမျှလောက်သော ပစ္စည်းဥစ္စာတို့ကို ပေးအပ်ပြီးသော် မိခင်ဖြစ်
သော သူဌေးကတော် သုမနဒေဝီ-က

“အရှင်သူဌေးမင်း - အရှင်တို့သည် ကျွန်တော်မ၏ သမီးငယ်အား
ပေးစရာပစ္စည်းများကို ပေးအပ်ပြီးပါပြီ။ အမှုကြီး အမှုငယ်ကို လုပ်ဆောင်
မည့် ကျွန်ယောက်ျား ကျွန်မိန်းမတို့ကို မစီရင်မဆောင်ရွက်ရသေးသည်မှာ
အကြောင်းအသို့ ရှိပါသနည်း”

“ရှင်မ- သမီးကို မေတ္တာသက်ဝင်သူ၊ မသက်ဝင်သူကို သိလိုသော
ကြောင့်သာ ဤကိစ္စတစ်ခုကို မဆောင်ရွက်သေးဘဲ ချန်ထားခဲ့သည်။ မလိုက်
လိုသူကိုလည်း အတင်းမလိုက်စေလိုပါ။ ငါ့သမီးသွားသောအခါမှ လိုက်လို
သူတွေက လိုက်သွားကြပါစေ။ မလိုက်လိုသူတွေ နေရစ်ကြပါစေဟု
ပြောဆိုတော့မည်။ ထို့ကြောင့် ဤကိစ္စကို မဆောင်ရွက်ဘဲ ချန်ထားခဲ့သည်”



ဝိသာခါအား ဆုံးမလိုက်သော စကားဆယ်ခွန်း

ထို့နောက် ဓနုဉ္ဇယသူဌေးကြီးသည် “နက်ဖြန်ခါ ငါ့သမီးသည် လင့်
အိမ်သို့ လိုက်သွားရပေတော့မည်” စဉ်းစားကာ တိုက်ခန်းတွင်းသို့ ဝင်၍
ထိုင်နေပြီး သမီး ဝိသာခါကို ခေါ်လျက် အနားမှာထိုင်စေကာ ဆုံးမစကား
ပြောကြားသည်။ မိဂါရသူဌေးကြီးသည်လည်း ကပ်လျက် အခြားတိုက်
ခန်းတစ်ခုမှာ နေလျက် ဓနုဉ္ဇယသူဌေးကြီး၏ ဆုံးမစကားကို နားထောင်နေ
သည်။

“ချစ်သမီး ဝိသာခါ- ယောက္ခမအိမ်သို့ လိုက်ပါနေထိုင်ရသော
ချွေးမတို့သည် ----

၁။ အတွင်းမီးကို အပြင်သို့ မထုတ်အပ်။

၂။ အပြင်မီးကို အတွင်းသို့ မသွင်းအပ်။

၃။ ပေးသူအားသာ ပေးအပ်၏။

၄။ မပေးသူအား မပေးအပ်။

၅။ ပေးပေး - မပေးပေး ပေးအပ်၏။

၆။ ချမ်းသာစွာ နေထိုင်အပ်၏။

၇။ ချမ်းသာစွာ စားသောက်အပ်၏။

၈။ ချမ်းသာစွာ အိပ်အပ်၏။

၉။ မီးကို လုပ်ကျွေးအပ်၏။

၁၀။ အိမ်တွင်းနတ်ကို ရိုသေညွတ်ကျိုး ရှိခိုးအပ်၏။ . .

ဟူသော ဆုံးမဩဝါဒကိုပေး၍ နောက်တစ်နေ့မှာ စစ်သည်ဗိုလ်ပါ အားလုံးကို စည်းဝေးစေပြီး မင်းကြီး၏ စစ်တပ်အလယ်မှာ ဥစ္စာကြွယ်ဝ ကုန်သော သူဌေးကြီးရှစ်ယောက်တို့ကို ခေါ်ယူကာ မိမိကိုယ်စား အရာ ဌာနမှာ ထားလျက်-

“ရောက်ရာအရပ်ဒေသဌာနမှာ ငါ့သမီးအား ဆုံးမဖွယ်သော အပြစ် ရှိခဲ့လျှင် သင်တို့သည် ကြည့်ရှုပြုပြင်ဆုံးမပေးကြပါ” ဟု ပြောဆိုအပ်နှံပြီး ကိုးကုဋေတန်သော မဟာလတာတန်ဆာကို သမီးအား ဝတ်ဆင်စေ၍ သမီးရေချိုးဆပ်ပြာမှုန့်အတွက် ငါးဆယ့်လေးကုဋေသော ဥစ္စာတို့ကို ပေးအပ်၍ ရထားယာဉ်ပေါ်သို့ တင်ပေးလိုက်သည်။

ထို့နောက် မိမိပိုင်ရွာကြီး တစ်ဆယ့်လေးရွာမှ နေသူများကို “ဝိသာခါ နှင့်အတူ လိုက်သွားလိုသူတွေ လိုက်သွားပါ” ဟု စည်လေသည်။ စည်သံ ကြားရသူအားလုံး ထွက်လိုက်ကြသည်။ ဓနုဇ္ဈယသူဌေးကြီးသည် ကောသလမင်းကြီးနှင့် မိဂါရသူဌေးကြီးအား ပူဇော်သမှုပြုပြီး အနည်းငယ် လိုက်ပို့ကာ သမီးဖြစ်သူ ဝိသာခါကို ထိုသူတို့နှင့် အတူ ထည့်ပေးလိုက် သည်။ မိဂါရသူဌေးကြီးသည် အားလုံး၏နောက်မှ ယာဉ်တစ်စီးဖြင့် လိုက် သွားရာ များစွာသော လူအုပ်ကြီးကို မြင်၍ -

“ဤလူတို့သည် အဘယ်သူတို့ပေနည်း” မေးသည်။

“အရှင်သူဌေးမင်း - အရှင်သူဌေးမင်း၏ ချွေးမအတွက် အမှုလုပ် ဖြစ်ကုန်သော ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့ ဖြစ်ကြပါသည်”

“ဤမျှများပြားသော သူတို့ကို အဘယ်သူ ကျွေးမွေးနိုင်ပါမည်နည်း၊
ထိုသူတို့ကို ရိုက်ပုတ်ထွက်ပြေးစေပါ” ဆိုရာ ဝိသာခါက-

“သင်တို့ မတားမြစ်ကြကုန်နှင့်၊ ဤလူအပေါင်းသည်ပင် လူအပေါင်း
အား အစားအစာပေးကျွေးခြင်းကိုပါမည်” ဆိုသော်လည်း မိဂါရ
သူဌေးကြီးက-

“ချစ်သမီး-ငါတို့အား ဤမျှများပြားသော လူအပေါင်းဖြင့် အလိုမရှိ။
ဤမျှသောလူတို့ကို မည်သူကျွေးမွေးထားနိုင်မည်နည်း” ဆို၍ ရိုက်နှက်ပုတ်
ခတ်ထွက်ပြေးစေသည်။ လူအနည်းငယ်သာ ကြွင်းကျန်တော့လျှင်-

“ငါတို့အား ဤမျှလောက်ဖြင့် သင့်တော်လောက်ပေပြီ” ဆိုကာ
လူအနည်းငယ်ကိုသာ ယူသွားလေသည်။

သာဝတ္ထိမြို့သို့ရောက်လျှင် ဝိသာခါ စဉ်းစားသည်။

“လုံခြုံသော ယာဉ်ရထားမှာစီး၍ မြို့တွင်းသို့ဝင်လျှင် မဟာလတာ
တန်ဆာ၏ဂုဏ်ထူး မထင်မရှား ဖြစ်ပေလိမ့်မည်” ဆင်ခြင်မိ၍ ဝိသာခါ
သည် မြို့သူမြို့သားတို့အား မိမိကိုယ်ကို ပြသလျက် ရထားရိုးရိုးပေါ်မှာ
စီးလျက် မြို့တွင်းသို့ ဝင်လေသည်။ မြို့သူမြို့သားတို့သည် ဝိသာခါနှင့်
သူမ၏ စည်းစိမ်ချမ်းသာကို ရင်သပ်ရှုမောအံ့ဩစွာ ငေးမောကြည့်ရှုခိုးမွမ်း
ပြောဆိုကြသည်။ ထိုသို့ ပြောဆိုနေစဉ်မှာပင် မိဂါရသူဌေးကြီးအိမ်သို့
ရောက်လေသည်။ အိမ်ရောက်ပြီးနောက်မှာ သာဝတ္ထိမြို့သူမြို့သားတို့က-

“ဓနုဗ္ဗယသူဌေးကြီးသည် မိမိတို့မြို့သို့ လိုက်ပါသွားသော ငါတို့အား
ကြီးစွာသော ပူဇော်သမှု ပြုဖူးပေသည်” ဟု မိမိတို့စွမ်းအားရှိသည့်
အလျောက် လက်ဆောင်ပဏ္ဏာများကို ပေးပို့ကြသည်။ ဝိသာခါသည်
ပို့လာသော လက်ဆောင်ပဏ္ဏာတို့ကို အစားထိုးလက်ဆောင်ဖြင့်-

“ဤပစ္စည်းကို ငါ့မိခင်အား၊ ဤပစ္စည်းကို ငါ့ဖခင်အား၊ ဤပစ္စည်းကို
ငါ့ဦးရီးအားပေးပါ. . .” စသည်ဖြင့် အရွယ်အားလျော်စွာ ချစ်နှစ်သက်
ဖွယ်သော စကားကို ပြောဆို၍ လက်ဆောင်တုံ့ပြန်ပေးသည်။ သို့ဖြင့်
မြို့သူမြို့သားတို့သည် ဆွေမျိုးဉာတိကဲ့သို့ ဖြစ်လာကြသည်။

ဝိသာခါသည် အိမ်သို့ရောက်သောညမှာပင် အာဇာနည်မြင်းငယ်
တစ်ကောင် ဖွားမြင်သည်။ ဝိသာခါသည် ကျွန်မနှင့်အတူ မီးရှူးတိုင်ယူစေပြီး
မြင်းဇောင်းသို့ သွားရောက်၍ မြင်းမကို ရေနွေးဖြင့် ဆေးကြောပေးပြီး ဆီဖြင့်
လိမ်းကျံပေးကာ မိမိနေရာသို့ ပြန်လာသည်။

မိဂါရသူဌေးကြီးသည် မိမိသားကို ထိမ်းမြားလက်ထပ်ပေးပြီးသော် သာဝတ္ထိမြို့တော်မှာ အမြဲသီတင်းသုံးတော်မူသော မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်အား သတိမမူမိဘဲ မိမိကြည်ညိုကိုးကွယ်သော အစေလက တက္ကတွန်း (အဝတ်မဝတ်သော တိတ္ထိ) တို့ကိုသာ သတိရ အောက်မေ့၍ -

“ငါသည် အရှင်ကောင်းတို့အား ပူဇော်သမှု ပြုရပေဦးမည်”ဟု ကြံစည်၍ တစ်နေ့မှာ ရေမရောသော နို့ထမင်းကို များပြားစွာ ချက်စေပြီး မိမိကိုးကွယ်သော အစေလကတက္ကတွန်း ငါးရာကို ပင့်ဖိတ်ကာ ဆွမ်းကျွေး သမှု ပြုလေသည်။ ဝိသာခါကိုလည်း---

“ငါ့ချွေးမသည် ရဟန္တာပုဂ္ဂိုလ်တို့ကို ရှိခိုးပူဇော်ရန် လာခဲ့ပါ”ဟု ခေါ်ခိုင်းလိုက်သည်။ သောတာပန်ဖြစ်ပြီးသော ဝိသာခါသည် “ရဟန္တာ”ဟူ သော အသံကြားသည်နှင့် နှစ်သက်ရွှင်လန်းသောစိတ်ရှိသည်ဖြစ်၍ ဆွမ်း လုပ်ကျွေးရာသို့ အမြန်လာခဲ့လျှင် အဝတ်မဝတ်သော တက္ကတွန်းတို့ကို မြင်၍ -

“အရှက်အကြောက် (ဟိရိ-ဩတ္တပ္ပ)မရှိကုန်သောသူတို့သည် ရဟန္တာ မဖြစ်နိုင်ကုန်။ ငါ့ယောက္ခမသည် ဘာကြောင့် ငါ့ကိုခေါ်ဘိသနည်း၊ စက်ဆုပ် ရွံရှာဖွယ်ရှိပေစွ၊ စက်ဆုပ်ရွံရှာဖွယ် ရှိပေစွ” ဟု ကဲ့ရဲ့ရှုတ်ချ၍ မိမိနေရာသို့ ပြန်သွားသည်။ တက္ကတွန်းတို့သည် ဝိသာခါကိုမြင်ကာမျှနှင့် သူဌေးကြီးကို ကဲ့ရဲ့ရှုတ်ချ၍ -

“ဒါယိကာသူဌေးကြီး-သင်သည် တခြားသော အမျိုးကောင်း သမီးကို မရနိုင်ပြီလော။ ရဟန်းဂေါတမတပည့်မဖြစ်သော သူယုတ်မာမကို အဘယ်ကြောင့် ဤအိမ်သို့ ဆောင်ယူထားပါသနည်း၊ ပြန်၍ နှင်ထုတ် လိုက်ပါ” ဆိုကြသည်။

“သည်စကားမျှဖြင့် ကြီးကျယ်ပြန့်ပြောသော စည်းစိမ်ရှိသော အမျိုး သမီးကို နှင်ထုတ်ခြင်းငှာ မသင့်လျော်ချေ”ဟု စဉ်းစား၍ -

“အရှင်ဘုရားတို့ - အသက်ငယ်ရွယ်ကုန်သော သူတို့သည်ကား သိသိ၊ မသိသိ ပြုတတ်ပြောတတ်ကြပါသည်။ အရှင်တို့သည် တိတ် တဆိတ် သည်းခံတော်မူကြပါ”ဟု တောင်းပန်လျှောက်ထားပြီး တက္ကတွန်း တို့ကို ပြန်လွှတ်လိုက်သည်။

ထို့နောက် မိဂါရသူဌေးကြီးသည် မြတ်သောနေရာမှ ထိုင်လျက် ရွှေခွက်မှာ ထည့်ထားသည့် ရေမရောသော နို့ထမင်းကို သုံးဆောင်စားသောက်နေသည်။ ဝိသာခါက ယောက္ခမအား ယပ်ခတ်ပေးနေသည်။ ထိုစဉ်မှာ ဆွမ်းခံမထေရ်တစ်ပါးသည် ဆွမ်းခံလှည့်လည်ရင်း မိဂါရသူဌေးကြီး အိမ်ရှေ့မှာ ရပ်လာသည်။ ယပ်ခတ်ပေးနေသော ဝိသာခါမြင်၍-

“ငါယောက္ခမအား မပြောကြားသင့်။ မထေရ်ကို မြင်လောက်သော အခြင်းအရာကိုပြုမှ သင့်တော်မည်. . ” စဉ်းစားကာ ထသွားပြီး မနီးမဝေးမှာ ရပ်နေသည်။ မိဂါရသူဌေးကြီးသည် မထေရ်ကိုမြင်ပါလျက် မသိကျိုးကျွန်ပြု၍ မျက်နှာအောက်ချကာ စားမြဲစားနေသည်။ ထိုအခါ ဝိသာခါက-

“ငါယောက္ခမသည် မထေရ်ကိုမြင်ပါလျက် ကောင်းမှုကို မပြုလေ” ဟုသိ၍-

“အရှင် ဘုရားကန်တော့ပါသေး၏ဘုရား၊ တပည့်တော်မ၏ ယောက္ခမသည် အဟောင်းကိုသာ စားသောက်နေပါသည်ဘုရား”ဟု လျှောက်လိုက်သည်။ မိဂါရသူဌေးကြီးသည် ဝိသာခါက တက္ကတွန်းတို့ကို ပြောဆိုစဉ်က သည်းခံနိုင်ကြသော်လည်း မိမိအား ‘အဟောင်းကိုသာ စားသောက်ပါသည်’ ဆိုသောအခါမှာ စားဆဲကို ရပ်တန့်၍-

“ဤသူယုတ်မာမကို အိမ်မှနှင်ထုတ်လိုက်ကြကုန်လော့၊ ဤသူယုတ် မာမသည် ငါ့ကို မစင်စားသည်ဟု ပြောလေဘိသည်”ဟု ဆိုလေသည်။ ထိုအခါမှာ အနီးအပါးမှာ ရှိနေသော အမှုလုပ်တို့သည် ဝိသာခါ၏ အမှုလုပ်သူတို့သာ ဖြစ်၍ ဝိသာခါကို လက်ဖျားနှင့်သော်မှ မထိဝံ့ကြ။ နှုတ်ဖြင့်လည်း မပြောဝံ့ကြချေ။ ဝိသာခါသည် မိဂါရသူဌေး၏ စကားကို ကြား၍-

“ဖခင် - ကျွန်တော်မသည် ဤမျှသောစကားကို ပြောမိကာမျှဖြင့် ဤအိမ်မှ မထွက်သွားနိုင်ပါ။ ကျွန်တော်မသည် ရေချိုးဆိပ်မှ ခေါ်ယူလာသော ကျွန်မကဲ့သို့ အညတရ သာမည မဟုတ်ပါ။ မိဘထင်ရှားရှိသူ ဖြစ်ပါသည်။ ကျွန်တော်မ၏ ဖခင်သည် အရှင်သူဌေးကြီးထံမှာ အပ်နှံစဉ်က သူဌေးကြီးရှစ်ယောက်ကိုခေါ်၍ “ငါ့သမီးမှာ အပြစ်ရှိခဲ့လျှင် အသင်တို့ ကြည့်ရှုစီရင်ဆုံးဖြတ်ကြရန်” ဆိုပြီး ကျွန်တော်မကို အရှင်သူဌေးကြီးတို့၏

လက်သို့ ထည့်ပေးလိုက်ပါသည်။ ထိုသူဌေးကြီးရှစ်ယောက်ကိုခေါ်ပြီး ကျွန်တော်မမှာ အပြစ်ရှိမရှိ ရှင်းလင်းတော်မူပါဦး” ဆိုသည်။ မိဂါရ သူဌေးကြီးက

“ဝိသာခါသည် သင့်လျော်သောစကားကို ဆိုပေသည်” အောက်မေ့ ၍ သူဌေးကြီးရှစ်ယောက်ကို ခေါ်ဆောင်စေပြီး အိမ်သို့ရောက်လျှင် သင့် တင့်သော နေရာမှာ ထိုင်နေစေပြီးနောက် မိဂါရသူဌေးကြီးက ဤသို့တိုင် တန်း ပြောဆိုသည်။

“အချင်းသူဌေးမင်းတို့ - ဤသူငယ်မသည် ရွှေခွက်မှာထည့်ထား သော ရေမရောသည့်နို့ထမင်းကို စားသောက်နေသောငါ့ကို ‘မစင်ကို သုံး ဆောင်စားသောက်သည်’ဟု ဆိုလေဘိသည်။ ဤဆိုစကားကြောင့် ဤသူငယ်မကို ဤအိမ်မှ နှင်ထုတ်တော့မည်”

သူဌေးကြီးရှစ်ယောက်တို့က-

“ချစ်သမီး-သင်သည် ဤသို့ပြောဆိုသည် မှန်ပေသလော”

“ဖခင်တို့ - ကျွန်တော်မသည် ဤသဘောမျိုး ပြောဆိုခြင်း မဟုတ်ပါ။ ဆွမ်းခံလာသော မထေရ်တစ်ပါးသည် အိမ်တံခါးဝမှာ ဆွမ်းရပ်လာသည် ရှိသော် ကျွန်တော်မယောက္ခမသည် နို့ထမင်းကို သုံးဆောင်စားသောက် နေပါလျက် လှူဒါန်းဖို့ရာ အနည်းငယ်မျှ သတိမရသောကြောင့် ‘ငါ၏ ယောက္ခမသည်ကား ပစ္စုပ္ပန်ကိုယ်၏အဖြစ်၌ ကုသိုလ်ကောင်းမှုကို မပြု။ ရှေးရှေးဘဝက ပြုစုလှူဒါန်းခဲ့သော အဟောင်းဖြစ်သော ကုသိုလ်ကောင်းမှု ကိုသာ သုံးဆောင်စားသောက်လေသည်-’ဟု ကြံမိ၍ ‘အရှင်ဘုရား ကန်တော့ပါသေး၏ဘုရား၊ သည်းခံတော်မူပါဦး၊ တပည့်တော်မ၏ ယောက္ခမသည် အဟောင်းကိုသာ စားသောက်ပါသည်’ဟု ပြောဆိုမိပါ သည်။ ဤသို့ ပြောဆိုမိရာမှာ ကျွန်တော်မအား အဘယ်အပြစ်ရှိပါ သနည်း”

သူဌေးကြီးတို့က-

“အရှင်သူဌေးမင်း - ငါတို့သမီးအား အပြစ်တစ်စုံတစ်ရာ မရှိချေ။ ငါတို့သမီးသည် သင့်လျော်သော စကားကို ဆိုသည်သာဖြစ်သည်။ အဘယ်ကြောင့် အသင်ဒေါသထွက်ရသနည်း” ဆိုကြသည်။

“အရှင်သူဌေးမင်းတို့ - ဤစကားသည် အပြစ်မရှိဆိုပါလျှင် ရှိစေဦးတော့၊ ဤဝိသာခါသည် တစ်နေ့ညသန်းခေါင်ယံမှာ ကျွန်မိန်းမ ကျွန်ယောက်ျားတို့ဖြင့် အိမ်၏အနောက်သို့ ဆင်းသွားပါသည်။ ညဉ့်နက်သန်းခေါင် ဤသို့ ဆင်းသွားခြင်းသည် ဝိသာခါ၏အပြစ်မဟုတ်လော”

“ချစ်သမီး ဝိသာခါ-မိဂါရသူဌေးကြီး ပြောဆိုတိုင်းပင်မှန်ပါသလော’

“ဖခင်တို့ - ကျွန်တော်မသည် တခြားကိစ္စပြုဖွယ်ရှိသောကြောင့် ဆင်းသွားသည် မဟုတ်ပါ။ ထိုညမှာ အာဇာနည်မြင်းမသည် သားဖွားခဲ့သည်။ ထိုသို့သားဖွားသည်ကို အသိအမှတ်မပြုဘဲ မနေသင့်-ဟု စိတ်ကူး၍ မီးရှူးမီးတိုင် ကိုင်ဆောင်စေပြီး ကျွန်မတို့နှင့်အတူ သွားရောက်၍ သားဖွားသောမြင်းမကို စောင့်ရှောက်သုတ်သင် ပြုစုမိပါသည် ဖခင်တို့”

သူဌေးကြီးတို့က-

“အရှင်သူဌေးမင်း - ငါတို့၏သမီးသည် သင့်အိမ်မှာ ကျွန်အမှုတို့ မလုပ်နိုင်သော အမှုကို ပြုပေသည်တကား။ ဤသည်ကို အရှင်သူဌေးမင်းက အပြစ်ဟု မှတ်ထင်ပါသလော” မေးသည်။

“အရှင်သူဌေးမင်းတို့ - ဤကိစ္စမှာလည်း ဝိသာခါ၏ အပြစ်မဟုတ်ပါမူ ရှိပါစေဦးတော့။ ဝိသာခါ၏အဖ ဓနုဇ္ဈယသူဌေးကြီးသည် ဤအိမ်သို့ လာခါနီးမှာ ဝိသာခါကို ဖုံးကွယ်ရာမှာခေါ်ပြီး စကားဆယ်ခွန်း ဆုံးမလိုက်သည်။ ထိုဆုံးမစကားကို ငါမသိ နားမလည်ပါ။ ထိုဆုံးမစကားကို ရှင်းပါစေဦး။ ဓနုဇ္ဈယသူဌေးကြီးက ‘(၁)အတွင်းမီးကို အပြင်သို့ မထုတ်အပ်’ဟု ဆုံးမသည်။ အသို့နည်း၊ ငါသည် အိမ်နီးနားချင်း ဖြစ်ကုန်သောသူတို့အား မီးကိုမပေးဘဲ နေရမည်လော။ နေကောနေနိုင်ပါမည်လော”

စကားဆယ်ခွန်းဖြေရှင်းချက်

သူဌေးကြီးတို့က-

“ချစ်သမီး - ဤသို့ ပြောဆိုတိုင်းပင် မှန်ပါသလော” မေးကြသည်။

“ဖခင်တို့ - ကျွန်တော်မ၏ဖခင်သည် ဤသို့သောမီးကို ရည်ညွှန်းပြောဆိုသည် မဟုတ်ပါ။ ‘ချစ်သမီး-ယောက္ခမချစ်လင်တို့၏ ကျေးဇူးမဲ့ ဖြစ်သော အပြစ်ကိုမြင်၍ အပြင်အိမ်မှာ မပြောမဆိုပါလေလင့်။ ဤသို့

ယောက္ခမချစ်လင်တို့၏အပြစ်ကို ပြောဆိုခြင်းနှင့်တူသော ပူလောင်သော မီးသည် လောကမှာမရှိ’ ဟု ဆိုလိုပါသည် ဖခင်တို့”ဟု ဖြေဆိုလျှင် မိဂါရ သူဌေးကြီးက-

“အရှင်သူဌေးမင်းတို့ - ထိုစကားသည် ထိုအတိုင်းပင် မှန်သည်ရှိစေ ဦးတော့၊ ‘(၂)ပြင်ပမှမီးကို အိမ်တွင်းသို့ မသွင်းရ’ဟူသောစကားကို မှာထား လိုက်သည်မှာ ငါတို့သည် အိမ်တွင်းမှာ မီးမရှိခဲ့လျှင် အပြင်မှမီးကို အိမ် တွင်းသို့ မဆောင်သွင်းဘဲ မနေနိုင်ပါ” ဆိုပြန်သည်။

“ချစ်သမီး-ဤသို့ ပြောဆိုတိုင်းပင် မှန်သလော”ဟု သူဌေးကြီး ရှစ်ဦး တို့က မေးကြပြန်သည်။

“ဖခင်တို့ - ကျွန်တော်မ၏ဖခင်သည် ဤသို့သောမီးကို ရည်ညွှန်း ပြောဆိုသည် မဟုတ်ပါ။ အိမ်နီးချင်းတို့သည် ယောက္ခမချစ်လင်တို့၏ အကျိုးကျေးဇူးမဲ့ကို ပြောဆိုကြသည်ရှိသော် ထိုသူတို့ ပြောဆိုသောစကား ကို ဆောင်ယူ၍ ဤမည်သောသူတို့သည် အသင်တို့၏ကျေးဇူးမဲ့စကားကို ပြောဆိုကြပါသည်ဟု တစ်ဖန်ပြန်ပြောကြားခြင်းကို မပြုပါလင့်။ ဤသို့ ပြော ဆိုသော မီးနှင့်တူသော မီးမည်သည်မရှိ-ဟု ဆိုလိုပါသည် ဖခင်တို့”

“အရှင်သူဌေးမင်းတို့- ဤစကားသည်လည်း အပြစ်မရှိဟု ဆိုလျှင် ထားဘိလေဦး၊ နေဉ္စယသူဌေးကြီးက-

၃။ ပေးသူအားသာ ပေးအပ်၏။

၄။ မပေးသူအား မပေးအပ်။

၅။ ပေးပေး-မပေးပေး ပေးအပ်၏။

၆။ ချမ်းသာစွာ နေထိုင်အပ်၏။

၇။ ချမ်းသာစွာ စားသောက်အပ်၏။

၈။ ချမ်းသာစွာ အိပ်အပ်၏။

၉။ မီးကို လုပ်ကျွေးအပ်၏။

၁၀။ အိမ်တွင်းနတ်ကို ရှိခိုးအပ်၏--

ဟူသော ဆုံးမစကားသည် အဘယ်ကို ပြောဆိုလေဘိသနည်း။ လိုရင်း အဓိပ္ပာယ်ကို ငါမသိပါလေ”

- “အိုဖခင်တို့ - ၎င်းစကားများမှာလည်း အပြစ်တစ်စုံတစ်ရာမရှိပါ။
- ၃။ ပေးသူအားသာပေးအပ်၏ ဟူသည်မှာ။ ။ မိမိ၏ပစ္စည်းကို အလိုရှိ၍ တောင်းသောအခါမှာ ပြန်ပေးသောသူအားသာ ပေးအပ်၏ဟု ရည်ညွှန်း ပြောဆိုဆုံးမလိုက်ပါသည်။
- ၄။ မပေးသူအားမပေးအပ်ဟူသည်မှာ။ ။ မိမိပစ္စည်းကို အလိုရှိ၍ပြန်လည်တောင်းဆိုသည့်အခါ ပြန်၍မပေးသူအားသာ နောက်ထပ် မပေးအပ် ဟုရည်ညွှန်းဆုံးမလိုက်ပါသည်။
- ၅။ ပေးပေး-မပေးပေး ပေးအပ်၏ဟူသည်မှာ။ ။ ဆင်းရဲကုန်သော ဆွေမျိုးတို့သည်လည်းကောင်း၊ မိတ်ဆွေတို့သည်လည်းကောင်း ပြန်လည်ပေးကမ်းစွမ်းနိုင်သည်လည်းရှိသည်၊ မစွမ်းနိုင်သည်လည်းရှိသည်။ ထိုသူတို့အား တတ်အားသလောက် ချီးမြှောက် ပေးကမ်းအပ်၏ဟူ၍ ရည်ညွှန်းဆုံးမလိုက်ပါသည်။
- ၆။ ကောင်းစွာနေထိုင်အပ်၏ဟူသည်မှာ။ ။ ယောက္ခမ ချစ်လင် တို့ကို မြင်၍ ထရမည့်နေရာမှာ ထိုင်နေခြင်းငှာ မသင့်လျော်သည်ကို ရည်ညွှန်းဆုံးမလိုက်ပါသည်။
- ၇။ ချမ်းသာစွာစားသောက်အပ်၏-ဟူသည်မှာ။ ။ ယောက္ခမ မိဘ အရှင်လင်တို့ထက်ရှေးဦးစားမူ၍ ထိုသူတို့အား ရှေးဦးစွာ ပြုစုလုပ်ကျွေးပြီး သူတို့အားပြည့်စုံလုံလောက်စွာရအပ် မရအပ်သည်ကိုသိပြီး နောက်မှ စားသောက်ခြင်းကို ပြုရမည်ကို ရည်ညွှန်း ဆုံးမလိုက်ပါသည်။
- ၈။ ချမ်းသာစွာအိပ်အပ်၏ဟူသည်မှာ။ ။ ယောက္ခမမိဘအရှင်လင်တို့ထက် ရှေးဦးစွာမအိပ်မူ၍ သူတို့အား ပြုအပ်သော သင့်လျော် သည့် ဝတ်ကြီးဝတ်ငယ်ကိုပြုပြီးနောက်မှ အိပ်ရမည်ကို ရည်ညွှန်းဆုံးမလိုက်ပါသည်။
- ၉။ မီးကိုလုပ်ကျွေးအပ်၏ဟူသည်မှာ။ ။ အရှင်လင် မိခင် ဖခင်တို့ကို မီးပုံကြီးကဲ့သို့လည်းကောင်း၊ အဆိပ်ပြင်းသော နဂါးမင်းကဲ့သို့

လည်းကောင်း ရှိသေကြောက်ရွံ့လျက် ပြုစုကြည့်ရှုရမည်ကို ရည်ညွှန်း ဆုံးမလိုက်ပါသည်။

၁၀။ အိမ်တွင်းနတ်ကို ရှိသေစွာရှိခိုးအပ်၏ဟူသည်မှာ။ ။အရှင်လင်၏ မိဘနှစ်ပါးကိုလည်းကောင်း၊ အရှင်လင်ကိုလည်းကောင်း နတ်ကဲ့သို့ သဘောထား၍ ရှိသေတုံ့ဝပ်သမှုပြုရမည်ကို ရည်ညွှန်းပြောဆို ဆုံးမလိုက်ပါသည် - ဖခင်တို့---”

ဝိသာခါသည်ဖော်ပြပါအတိုင်းအကျယ်အားဖြင့် ဖြေကြားပြောဆိုသောအခါ မိဂါရသူဌေးကြီးသည် ဘာတစ်ခုမျှ ခွန်းတုံ့ပြန်စရာမရှိတော့သဖြင့် မျက်နှာကိုအောက်သို့ ငုံ့ထားလေသည်။ သူဌေးကြီး ရှစ်ဦးတို့က မေးကြသည်။

“အရှင်သူဌေးမင်း- ငါတို့သမီး ဝိသာခါမှာ အခြားတစ်ပါးသော အပြစ်ဟူသည် ရှိသေးသလော”

“မရှိပါပြီ”

“ထိုသို့မရှိပါဘဲလျက် အကြောင်းမဟုတ်သည်ကို အကြောင်းလုပ်ပြီး အပြစ်မရှိသော ငါတို့သမီးကို အဘယ့်ကြောင့် အိမ်မှနှင်ထုတ်လေဘိသနည်း” ပြောဆိုကြသည်။ ဝိသာခါက-

“ဖခင်တို့- ကျွန်တော်မသည် ယောက္ခမနှင့်ထုတ်ရုံမျှဖြင့် မသွားသင့်သဖြင့် မသွားခဲ့ပါ။ ကျွန်တော်မ၏ဖခင်သည် ကျွန်တော်မအား ဤအိမ်သို့ ထည့်လိုက်စဉ်က ကျွန်တော်မ၏အပြစ်ကြီးငယ်ကို ကြည့်ရှုစီမံရန် ဖခင်တို့ထံမှာ အပ်နှံခဲ့ပါသည်။ ယခု အရှင်ဖခင်တို့သည်လည်း ကျွန်တော်မမှာ အပြစ်အနည်းငယ်မျှမရှိသည်ကို သိပြီးပါပြီ။ ယခုအခါမှသာ ကျွန်တော်မ သွားဖို့သင့်ပါပြီ။ ကျွန်တော်မ ဤအိမ်မှ သွားပါတော့မည်” ဆို၍ ယာဉ်ရထားကို ပြင်ဆင်ခိုင်းသည်။

မိဂါရသူဌေးသည် သူဌေးကြီးရှစ်ဦးတို့နှင့် တိုင်ပင်ပြောဆိုပြီးနောက်-

“ချစ်သမီး- ငါသည် မသိသောကြောင့် ပြောဆိုမိလေသည်။ ငါ့အား- သည်းခံပါ ချစ်သမီး” ဟူ၍ တောင်းပန်သည်။

“ဖခင်တို့- ကျွန်တော်မသည် အရှင်ဖခင်တို့ သည်းခံစေအပ်သည်ကို ကျွန်တော်မသည်းခံပါသည်။ သို့သော် ကျွန်တော်မသည် မြတ်စွာဘုရား

သာသနာတော်မှာ မတုန်မလှုပ် သက်ဝင်ကြည်ညိုလေးမြတ်သော သတို့သမီးတစ်ဦး ဖြစ်ပါသည်။ ကျွန်တော်မသည် ရဟန်းသံဃာတော်များ နှင့်ကင်းကွာ၍ မနေနိုင်ပါ။ ကျွန်တော်မသဘောအတိုင်း ရဟန်းသံဃာတော်တို့ကို ပြုစုလုပ်ကျွေးခွင့်ရပါမူ ဤအိမ်မှာနေပါမည်”

“ချစ်သမီး- သင့်သဘောအတိုင်း ရဟန်းသံဃာတော်များကို ပြုစုလုပ်ကျွေးပါလော့” ဟု မိဂါရသူဌေးကြီးက ခွင့်ပေးသည်။



မိဂါရသူဌေးကြီး သောတာပန်တည်ခြင်း

ဝိသာခါသည် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်အား ပင့်ဖိတ်စေ၍ နံနက်မိုးလင်းသောအခါမှာ ဘုရားအမှူးရှိသော သံဃာတော်တို့ကို အိမ်ပေါ်သို့ ပင့်ဆောင်ပြီး ဆွမ်းပြုစုလှူဒါန်းသည်။ အစေလကတက္ကတွန်းတို့သည် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ် မိဂါရသူဌေးကြီးအိမ်သို့ ကြွတော်မူသည့်အဖြစ်ကို ကြား၍ သွားရောက်ကြပြီး အိမ်သို့ လှည့်ပတ်၍ ထိုင်နေကြသည်။ ဝိသာခါသည် အလှူရေစက်ပေးဆက်၍ အလုံးစုံကို ပြုပြင်စီရင်ပြီးလျှင်-

“ကျွန်တော်မ၏ ယောက္ခမသည် ကြွလာ၍ မြတ်စွာဘုရားသခင်အား ပြုစုလုပ်ကျွေးပါလော့” စေလွှတ် ပြောကြားစေသည်။ သွားဖို့ပြင်နေသော မိဂါရသူဌေးကြီးကို တက္ကတွန်းတို့က-

“သူဌေးကြီး-သင်သည် ရှင်ကြီးဂေါတမထံ မသွားနှင့်” တားမြစ်ကြသည်။ သူဌေးကြီးက-

“ငါ၏ ချွေးမသည်သာ သူ့သဘောရှိတိုင်း လုပ်ကျွေးလှူဒါန်းပါလေ” စကား ပြန်လိုက်သည်။ ဝိသာခါသည် ဆွမ်းကျွေးလှူဒါန်းပြီးသော်-

“ကျွန်တော်မ၏ ယောက္ခမသည် တရားတော်ကို လာရောက် နာကြားတော်မူပါလော့” ဆိုလာပြန်သည်။ သူဌေးကြီးက တက္ကတွန်းတို့ကို-

“အရှင်တို့- ယခုအခါ မသွားဘဲနေလျှင် မသင့်မလျော် ဖြစ်လိမ့်မည်။ တရားမနာသော်လည်း သွားရုံမျှဖြင့် သွားဖို့တော့သင့်ပါသည်” ပြောလျှင် တက္ကတွန်းတို့က-

“ဒါယကာသူဌေးကြီး- ရဟန်းဂေါတမထံသွားပြီး တရားနာလျှင် ကန့်လန့်ကာအပြင်ဘက်မှနေပြီး နာပါ” ဟုမှာလိုက်ကြသည်။ သို့ဖြစ်၍ မိဂါရသူဌေးကြီးမရောက်လာမီ နေမည့်နေရာကို ကန့်လန့်ကာဖြင့် ကာရံထားကြသည်။ သူဌေးကြီးသည် သွားရောက်၍ ကန့်လန့်ကာအပြင်ဘက်မှာ ထိုင်နေသည်။ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က-

“အသင်သည် ကန့်လန့်ကာအပြင်ဘက်မှာ နေသည်ဖြစ်ဖြစ်၊ တိုက်နံရံခြားမှာ နေသည်ဖြစ်ဖြစ်၊ စကြဝဠာတစ်ပါးမှာ နေသည်ဖြစ်ဖြစ် ငါသည် သစ္စာလေးပါးမြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်ပြီးသော ဘုရားစင်စစ် ဖြစ်ပေသည်။ ငါဟောကြားသော တရားတော်ကို မကြားဘဲနေခြင်းငှာ မတတ်ကောင်းချေ” ဟုမိန့်တော်မူပြီး တရားတော်ကို ဟောကြားတော်မူလေသည်။

[မှတ်ဖွယ်။ ။

မြတ်စွာဘုရားသခင်သည် တရားတော်ကို ဟောကြားတော်မူသည်ရှိသော် ရှေ့တည့်တည့်မှာ နေသည်ဖြစ်စေ၊ နောက်တည့်တည့်မှာ နေသည်ဖြစ်စေ၊ စကြဝဠာအထောင်လွန်မြောက်၍ တည်နေသည်ဖြစ်စေ၊ အကနိဋ္ဌဗြဟ္မာပြည်မှာ နေသည်ဖြစ်စေ မြတ်စွာဘုရား သည် ငါ့ကိုကြည့်ပြီး-ငါ့ကိုသာ ရည်ရွယ်၍ တရား ဟောကြားတော်မူပေသည်တကား-ဟု ပြောဆိုကြရကုန်သည်။ မြတ်စွာဘုရားသခင်သည် ထိုထိုသို့သော သူတို့ကို ကြည့်ရှု၍ ထိုထိုသူတို့နှင့်အတူတကွ စကားပြောဆိုဘိသကဲ့သို့ ဖြစ်သည်။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် လမင်းနှင့်တူသည်။ လမင်းသည် ကောင်းကင်ပေါ်မှာ တည်နေလျက် လူတိုင်းက “ငါ့ခေါင်းပေါ်တည့်တည့်မှာ လမင်းတည်ရှိနေသည်”ဟု ထင်မှတ်ကြသကဲ့သို့ဖြစ်သည်။ ထို့အတူ အမှတ်မထင်သောအရပ်မှာ တည်နေကုန်သော သူတို့အားရှေ့တူရှု၍ တည်နေဘိသကဲ့သို့ မှတ်ထင်ကြရသည်။

ဤသို့မှတ်ထင်ခြင်းသည် အဘယ်သို့သော
 ကောင်းမှုကံကြောင့်နည်းဟူမူ-ပါရမီတော်ကို ဖြည့်
 ကျင့်စဉ်က ဦးခေါင်းတော်ကိုဖြတ်၍ ပေးလှူခြင်း၊
 မျက်လုံးတော်ကိုထုတ်၍ ပေးလှူခြင်း၊ နှလုံးသားကို
 ထုတ်၍ ပေးလှူခြင်း၊ သားတော်လာလီနှင့် သမီးတော်
 ကဏ္ဍာဇိန်တို့နှင့်တူသော သားတော်သမီးတော်တို့ကို
 ပေးလှူခြင်း၊ မဒ္ဒိမိဖုရားနှင့်တူကုန်သော မယားတို့ကို
 စွန့်လွှတ်ပေးလှူခြင်းအားဖြင့် ဤသို့သော ကောင်းမှု
 ကုသိုလ်ကံ၏ အကျိုးဆက်အာနိသင်ဖြစ်လေသည်။

မိဂါရသူဌေးကြီးသည် မြတ်စွာဘုရားသခင်၏ တရားတော်ကို
 ကြားနာရ၍ ကန့်လန့်ကာ အပြင်ဘက်မှာနေလျက်က သောတာပတ္တိဖိုလ်
 ၌ တည်လေသည်။ မြဲမြံသော သဒ္ဓါတရားနှင့်ပြည့်စုံသဖြင့် သရဏဂုံသုံးပါး
 ၌ ယုံမှားသံသယကင်းရှင်းစွာ သက်ဝင်ကြည်ညိုခြင်း ဖြစ်လေတော့သည်။
 ထို့နောက် သူဌေးကြီးသည် ကန့်လန့်ကာကိုဖယ်၍ ဝိသာခါထံသွားပြီး
 ကလေးငယ် နို့စို့ဟန်ပြု၍ -

“ချစ်သမီး-ယနေ့မှစ၍ သင်သည် ငါ၏မိခင်ဖြစ်ပေတော့သည်”
 ဆိုကာ မိခင်အရာမှာ ထားလေသည်။ ထိုအခါမှစ၍ ဝိသာခါသည် မိဂါရ
 မာတာ (မိဂါရ၏အမေ) တွင်လေသည်။

[စကားချပ်။ ။ နောက်ကာလ၌ ဝိသာခါသည် သားကို ဖွားမြင်သည်
 ရှိသော် အဘိုးဖြစ်သော သူဌေးကြီး အမည်ကိုယူ၍
 “မိဂါရ”ဟုပင် အမည်မှည့်လေရာ ထို့ကြောင့်လည်း
 “မိဂါရမာတာ”ဟု တွင်လေသည်။]

မိဂါရသူဌေးကြီးသည် မြတ်စွာဘုရားသခင်ထံတော်သို့ ချဉ်းကပ်၍
 ခြေတော်ရင်းမှာ ဝပ်စင်းဦးချလျက် ခြေတော်တို့ကို လက်ဖြင့် ပွတ်သပ်လျက်
 ခံတွင်းဖြင့် နမ်းစုပ်ပြီးလျှင်-

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား-တပည့်တော်သည်
 မိဂါရဖြစ်ပါသည်ဘုရား” သုံးကြိမ်လျှောက်ထားပြီး-

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား-တပည့်တော်သည် ဤမျှလောက်သော ကာလပတ်လုံး ရတနာသုံးပါးမှာ ဆည်းကပ်လှူဒါန်း အပ်သော ကောင်းမှုကံ၏ အကျိုးအာနိသင် ကြီးကျယ်သည်ကို မသိပါ။ ယခုအခါမှာ တပည့်တော်၏ချွေးမကို အမှီပြု၍ သိရပါပြီ။ အပါယ်ဝင် ဆင်းရဲမှလည်း လွတ်မြောက်ရပေပြီ။ ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာ ဘုရား-တပည့်တော်၏အကျိုးစီးပွား အလို့ငှာ တပည့်တော်၏ ချွေးမသည် ဤအိမ်သို့ ရောက်လာရပါသည်ဘုရား” ဟု အားရဝမ်းသာ လျှောက်ကြား လေသည်။

ဝိသာခါသည် နောက်တစ်နေ့မှာလည်း မြတ်စွာဘုရားသခင်အား ပင့်ဖိတ်၍ ဆွမ်းပြုစုလှူဒါန်းသည်။ ထိုနေ့မှာ ယောက္ခမသူဌေးကတော်သည် သောတာပတ္တိဖိုလ်သို့ ရောက်လေသည်။ ထိုအခါကာလမှစ၍ မိဂါရသူဌေး ကြီး၏အိမ်သည် သာသနာတော်အား ဟင်းလင်းဖွင့်ထားသော တံခါးနှင့် တူပေလေတော့သည်။



သားသမီးနှစ်ဆယ်၊ မြေးလေးရာ၊ မြစ်ရှစ်ထောင်

ထိုမှနောက်ပိုင်းမှာ မိဂါရသူဌေးကြီး စဉ်းစားမိသည်။ “ငါ့ချွေးမသည် ငါ့အား အလွန်ကျေးဇူးများပေသည်။ ငါ့ချွေးမအား ချီးမြှောက်ခြင်းကို ပြုသင့်ပေသည်။ ငါ့ချွေးမမှာ ယခုရှိနေသော မဟာလတာတန်ဆာသည် ဝန်လေးသော သဘောရှိသည်။ အမြဲဝတ်ဆင်ရန် မစွမ်းနိုင်ဖြစ်ချေသည်။ နေ့နေ့ညည သွားသွားလာလာ အလွယ်တကူ ဝတ်ဆင်နိုင်သော တန်ဆာကို ပြုလုပ်ပေးရမည်. . ” စဉ်းစားပြီး အဖိုးတစ်သိန်းထိုက်သော တန်ဆာကို ပြုလုပ်စေသည်။ ပြုလုပ်ပြီးသော် ဘုရားအမှူးရှိသော သံဃာတော်တို့ကို ပင့်ဖိတ်၍ ဆွမ်းကျွေးမွေးပြုစုပြီးလျှင် ဝိသာခါကိုခေါ်၍ မြတ်စွာဘုရားသခင်၏ ရှေ့တော်မှောက်မှာပင် ထိုအဆင်တန်ဆာကို ဝတ်ဆင် ပေးလိုက်သည်။ မြတ်စွာဘုရားသခင်သည် အနုမောဒနာတရား ဟောကြားပြီး ကျောင်းတော်သို့ ပြန်ကြွတော်မူသည်။ ထိုအခါမှစ၍

ဝိသာခါသည် ဒါနစသော ကောင်းမှုတို့ကိုပြုလုပ်လျက် သာသနာ တော်ဝယ် ထင်ရှားသော ဥပါသိကာမတစ်ဦး ဖြစ်လာလေသည်။

ထိုဝိသာခါမှာ သားဆယ်ယောက်၊ သမီးဆယ်ယောက်အားဖြင့် သားသမီးနှစ်ဆယ်ရှိသည်။ ထိုသားသမီးတို့မှာလည်း တစ်ယောက် တစ်ယောက်စီမှာ သားဆယ်ယောက်စီ၊ သမီးဆယ်ယောက်စီ ဖွားမြင် ကြသည်။ (မြေးလေးရာတည်း)။ မြေးတစ်ယောက်တစ်ယောက်စီမှာလည်း သားဆယ်ယောက်စီ၊ သမီးဆယ်ယောက်စီ ဖွားမြင်ပြန်ရာ ဝိသာခါအား မြစ်ရှစ်ထောင်တို့ ဖြစ်လေသည်။

ဝိသာခါသည် အသက်တစ်ရာနှစ်ဆယ်ရှိသည်။ သို့မျှအသက် ရှည်သော်လည်း ဆံပင်တစ်ချောင်းသော်မျှ မဖြူလေ။ အိုမင်းရင့်ရော်ခြင်း မရှိ။ တစ်ဆယ့်ခြောက်နှစ်အရွယ်မျှသာ တည်နေသည်။ ဝိသာခါသည် သားမြေးဖြစ်တို့ ခြံရံလျက် ကျောင်းတော်သို့ သွားသည်ရှိသော် မြင်ရသူ တို့က “မည်သူသည် ဝိသာခါပါနည်း” ဟူ၍ ခွဲခြားမသိနိုင်လောက်အောင် အရွယ်တင်လေသည်။ ဝိသာခါ၏ လျောင်း၊ ထိုင်၊ ရပ်၊ သွား-ဣရိယာပုတ် လေးပါးစလုံးမှာ ကြည့်ရှုချင့်စဖွယ် တင့်တယ်လှပသည်ချည်း ဖြစ်သည်။

ဝိသာခါအားကို စမ်းသပ်ခြင်း

“ဝိသာခါသည် ဆင်ပြောင် ငါးစီးအားကို ဆောင်နိုင်သည်”ဟူသော စကားကို ကောသလမင်းကြီး ကြားသိ၍ စူးစမ်းကြည့်ရန် အကြံဖြစ်နေခဲ့ သည်။ တစ်နေ့မှာ ဝိသာခါသည် ကျောင်းတော်မှ တရားနာပြီး အပြန်တွင် ဆင်ကို ခရီးရင်ဆိုင်လွှတ်ပေးလိုက်သည်။ ဆင်သည် ဝိသာခါတို့ရှိရာသို့ ဦးတည်ပြေးလာသည်။ ရှေ့မှသွားသော အခြံအရံမိန်းမတို့ ပြန်ပြေးလာကြ သည်။

“အဘယ့်ကြောင့် ပြန်လာကြသနည်း”မေးသဖြင့်-

“အရှင်မ-မင်းကြီးက အရှင်မ၏ အားအစွမ်းကို စမ်းသပ်လိုသော ကြောင့် ဆင်ကို လွှတ်စေပါသည်” ဆိုလျှင် ဝိသာခါ စဉ်းစားသည်။

“ဤဆင်ကို ငါမည်သို့ ဖမ်းရမည်နည်း။ အကယ်၍ ငါသည် ဆင်ကို မြဲမြံစွာ ဖမ်းကိုင်ခဲ့လျှင် ဆင်သည် သေကျေပျက်စီးခြင်းသို့ ရောက်ပေရာ

သည်” စဉ်းစားပြီး ပြေးလာသောဆင်ကြီး၏နှာမောင်းကို လက်ညှိုး၊ လက်ခလယ်နှစ်ချောင်းဖြင့် အသာတို့၍ နောက်သို့တွန်းလိုက်သည်။ ဆင်သည် မင်းရင်ပြင်မှာ ဆောင့်ကြောင့်ထိုင်၍ လဲလေသည်။ တွေ့ရသူ လူအပေါင်းက ကောင်းချီးဩဘာပေးကြသည်။ ဝိသာခါနှင့်အခြံအရံတို့ ဘေးကင်းစွာဖြင့် အိမ်ပြန်လာခဲ့ကြသည်။

ပုဗ္ဗာရုံကျောင်းတော်ဆောက်လုပ်လှူဒါန်းခြင်း

သာဝတ္ထိပြည်မှာ မိဂါရမာတာမည်သော ဝိသာခါမှာ သားသမီး၊ မြေး၊ မြစ်-ရှစ်ထောင်လေးရာနှစ်ဆယ်ရှိသည်။ အားလုံးအနာရောဂါကင်းရှင်းကြသည်ချည်း ဖြစ်သည်။ တစ်ယောက်သောသူမျှလည်း ကွယ်လွန်သေပျက်ခြင်းဟူ၍ မရှိ။ အလွန်မင်္ဂလာရှိသော မိသားစုဟူ၍ သမုတ်ထားကြသည်။ သာဝတ္ထိပြည်သူပြည်သားတို့သည် မင်္ဂလာပွဲလမ်းသဘင် ကျင်းပသောအခါများမှာ ရှေးဦးစွာ ဝိသာခါကို ဖိတ်မန်၍ ကျွေးမွေးလေ့ရှိကြသည်။

တစ်နေ့သောအခါမှာ ဖြစ်သည်။

လူများစွာတို့သည် အဝတ်တန်ဆာဝတ်ဆင်ကြပြီး တရားနာရန် ကျောင်းတော်သို့ သွားကြသည်။ ဝိသာခါသည်လည်း ဖိတ်ကြားရာအရပ်မှပင် မဟာလတာတန်ဆာဝတ်ဆင်လျက် လူများနှင့်အတူ ကျောင်းတော်သို့ လိုက်ပါသွားသည်။ ကျောင်းတော်သို့ရောက်လျှင် မဟာလတာတန်ဆာကို ဖြေချွတ်၍ ထုပ်ပိုးကာ ကျွန်မအား ပေးထားခဲ့ပြီး မြတ်စွာဘုရားသခင်ထံ ချဉ်းကပ်တရားနာယူသည်။ တရားယူပြီး ထွက်လာခဲ့ရာ ပစ္စည်းသိမ်းခိုင်းထားသော ကျွန်မသည်လည်း တန်ဆာထုပ်ကို မေ့လျော့၍ လိုက်ထွက်လာခဲ့သည်။

(တရားတော်ကို ကြားနာပြီး၍ ပြန်သွားသော ပရိသတ်သည် ပစ္စည်းတစ်စုံတစ်ရာမေ့လျော့ကျန်နေခဲ့လျှင် ထိုပစ္စည်းကို အရှင်အာနန္ဒာမထေရ်ကယူ၍ သိမ်းဆည်းထားပေးလေ့ရှိသည်။)

ယနေ့မှာလည်း အရှင်အာနန္ဒာမထေရ်သည် ဝိသာခါတို့ မေ့လျော့ကျန်ရစ်ခဲ့သော မဟာလတာတန်ဆာကိုမြင်၍ မြတ်စွာဘုရားသခင်အား-

“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား-ဝိသာခါသည် မဟာလတာတန်ဆာကို မေ့လျော့သွားပါသည်ဘုရား” လျှောက်ကြားသည်။

“ချစ်သားအာနန္ဒာ-သင့်လျော်ရာတစ်နေရာရာမှာ ထားလေဘိလော့”
ဟု မိန့်တော်မူသဖြင့် အရှင်အာနန္ဒာသည် မဟာလတာတန်ဆာကို
ပင့်ချီယူမ၍ စောင်းတန်းနံရံမှာ တွဲလွဲဆွဲထားလိုက်သည်။ ဝိသာခါသည်
သုပ္ပိယာဒါယိကာမနှင့်အတူ အာဂန္တုဇဉ်သည် ရဟန်း၊ သူနာရဟန်း
စသည်တို့အား ပြုသင့်ပြုထိုက်သည်ကိုပြုရန် ကျောင်းတွင်းမှာ လှည့်လည်
ကြည့်ရှုသည်။

(ဝိသာခါနှင့် သုပ္ပိယာဒါယိကာမတို့သည် ကျောင်းတော်သို့
လာရောက်တိုင်းမှာ ထောပတ်၊ပျားရည် စသည်တို့ကို ကိုင်ဆောင်လျက်
လာလေ့ရှိကြသည်။ ထိုဒါယိကာမတို့၏ ထက်သန်သော သဒ္ဓါတရားကို
သိကြသဖြင့် ရဟန်းငယ်၊ သာမဏေငယ်တို့သည် ခွက်ငယ်တို့ကို လက်စွဲ
လျက် ချဉ်းကပ်ခံယူလေ့ရှိကြသည်။)

ယနေ့မှာလည်း ရဟန်းငယ် သာမဏေငယ်တို့ကို ကြည့်ရှုပေးကမ်း
လှူဒါန်းပြီးလျှင် အခြားတံခါးပေါက်ဖြင့် ကျောင်းဝင်းတွင်းမှ ထွက်လာခဲ့
သည်။ မဟာလတာတန်ဆာထုပ်ကို ယူထားစေသော ကျွန်မအား-

“မိခင်-တန်ဆာကို ယူခဲ့ပါ။ ဝတ်ဆင်မည်” ဆိုသည်။

“အရှင်မ - မေ့လျော့ခဲ့ပါသည်”

“မိခင် - သို့ဖြစ်လျှင် သွားပြန်ယူပါ။ သို့သော် ငါ၏တန်ဆာကို
အရှင်အာနန္ဒာမထေရ်မြတ် ပင့်ချီယူမ၍ တစ်နေရာရာမှာ ထားခဲ့ပြီဆိုလျှင်
မယူခဲ့နှင့်တော့။ အရှင်မြတ်အား ထိုပစ္စည်းကို ငါသည် စွန့်လွှတ်ပေးလှူပြီး
ဖြစ်သည်”

ဤစကားကို မှာထားလိုက်ခြင်းမှာ “မေ့လျော့ကျန်ရစ်သော ပစ္စည်း
များကို အရှင်အာနန္ဒာမထေရ် သိမ်းဆည်းထားပေးလေ့ရှိသည်” ကို
ဝိသာခါက သိထားပြီး ဖြစ်သောကြောင့်ဖြစ်သည်။ မေ့ကျန်ခဲ့သော
တန်ဆာကို လာပြန်ယူသော ကျွန်မသည် အရှင်အာနန္ဒာမထေရ်နှင့် ဆုံ
သည်တွင် -

“ဒါယိကာမ - အဘယ်ကြောင့် ပြန်လာရသနည်း” မေးသည်။

“အရှင်မ၏တန်ဆာကို တပည့်တော်မ မေ့လျော့သွားမိသောကြောင့်
ပြန်လာယူပါသည်ဘုရား”

“သွားတဲ့ဈေး။ ထိုပစ္စည်းကို ထိုမှာတွဲလွဲဆွဲထားသည်။ ယူသွားဈေး”
ဟု ပစ္စည်းထားသည့်နေရာကို ညွှန်ပြလိုက်သည်။

“အရှင်ဘုရား - အရှင်မထေရ်မြတ်၏လက်ဖြင့် ကိုင်တွယ်ပြီးသော
ပစ္စည်းကို အရှင်မြတ်အား စွန့်လှူပြီး ဖြစ်သည်။ မယူခဲ့နှင့်တော့-ဟု မှာကြား
လိုက်ပါသည်ဘုရား ” လျှောက်ထားပြီး လက်ချည်းပြန်လာခဲ့သည်။
ဝိသာခါကမေးသော် အကြောင်းစုံကို ပြောပြသည်တွင်-

“မိခင် - ကျွန်တော်မသည် အရှင်အာနန္ဒာမထေရ်မြတ်၏ လက်ဖြင့်
ထိကိုင်ပြီးသော ဤတန်ဆာကို မဝတ်ဆင်တော့ပြီ။ အရှင်မထေရ်မြတ်
အားသာ စွန့်လှူပြီး ဖြစ်ပါသည်။ သို့သော် ဤတန်ဆာကို အရှင်မြတ်
တို့သည် စောင့်ရှောက်ထိန်းသိမ်းရန် ခဲယဉ်းပေလိမ့်မည်။ ၎င်းကို ရောင်းချ
ပြီး အပ်သောပစ္စည်းကို ဆောင်နှင်းပါမည်။ သွားပြန်ယူပါ” ဆိုသဖြင့်
ကျွန်မက သွားရောက်ယူလာခဲ့သည်။

ဝိသာခါသည် မဟာလတာတန်ဆာကို ယာဉ်တစ်စီးပေါ်တင်၍
လှည့်လည်ရောင်းချပါသော်လည်း ဝယ်ယူနိုင်သူမရှိ ဖြစ်လေသည်။

[မှတ်ဖွယ်။ ။ ဇမ္ဗူဒိပ်မြေအပြင်ဝယ် မဟာလတာတန်ဆာကို ဝတ်ဆင်
နိုင်သူ သုံးဦးသာရှိသည်။

၁။ ဝိသာခါဒါယိကာမကြီး၊

၂။ ဗန္ဓုလစစ်သူကြီးကတော် မလ္လိကာ၊

၃။ ဗာရာဏသီသူဌေးသမီးတို့ ဖြစ်သည်။]

ဝိသာခါတို့ လိုက်ရောင်းသော မဟာလတာတန်ဆာကို ဝယ်ယူ
နိုင်သူမရှိသဖြင့် ဝိသာခါကပင် ကျသင့်သောတန်ဖိုးငွေ ကိုးကုဋေတစ်သိန်း
ပေး၍ ဝယ်ယူပြီး အသပြာငွေကို လှည်းဖြင့်တင်ဆောင်၍ ကျောင်းတော်သို့
ဆောင်ယူခဲ့သည်။ မြတ်စွာဘုရားသခင်ထံ ချဉ်းကပ် ရှိခိုး၍ -

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား - အရှင်အာနန္ဒာ
မထေရ်သည် တပည့်တော်မ၏ မဟာလတာတန်ဆာကို လက်တော်ဖြင့်
ထိကိုင်ပြီး ဖြစ်ပါသည်။ အရှင်မထေရ်မြတ်လက်ဖြင့် ထိကိုင်ပြီးသော
တန်ဆာကို တပည့်တော်မ ဝတ်ဆင်ရန် မသင့်တော်တော့ပါ။ ထိုတန်ဆာ

ကို အပ်သောပစ္စည်းဖြစ်ရန် လိုက်လံရောင်းချပါသော်လည်း ဝယ်ယူမည့်သူ မရှိသဖြင့် တပည့်တော်မကပင် ပြန်လည်ဝယ်ယူ၍ ထိုငွေအသပြာကို ယူ လာခဲ့ပါသည်။ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ပစ္စည်း လေးပါးတွင် အဘယ်ပစ္စည်းကို တပည့်တော်မ လှူဒါန်းရပါမည်နည်း ဘုရား” လျှောက်ကြားသည်။

“ဝိသာခါ - မြို့အရှေ့မျက်နှာတံခါးမှာ သံဃာတော်များ သီတင်း သုံးရန် ကျောင်းဆောက်ခြင်းငှာ သင့်လျော်ပေသည်”

ဝိသာခါသည် ကျောင်းတော်မှပြန်လာပြီး မြေကို ကိုးကုဋေဖြင့် ဝယ် ယူ၍ ကိုးကုဋေတန်သော ကျောင်းတော်ကို ဆောက်လုပ်ရန် စီစဉ်သည်။ ထိုသို့ စီစဉ်နေခိုက် တစ်နေ့သောအခါမှာ မြတ်စွာဘုရားသခင်သည် လောကကို ကြည့်တော်မူသော် ဘဒ္ဒိယမြို့မှ ဘဒ္ဒိယသူဌေးသား၏ ကျွတ် တမ်းဝင်မည့်အကြောင်းကို မြင်တော်မူ၍ အနာထပိဏ်သူဌေးကြီးအိမ်မှာ ဆွမ်းဘုဉ်းပေးပြီးလျှင် မြောက်ဘက်တံခါးသို့ ဦးတည်ကြွတော်မူသည်။-

မြတ်စွာဘုရားသခင် သည် ဝိသာခါအိမ်မှာ ဆွမ်းကိုခံယူပြီးသော် တောင်ဘက် တံခါးဖြင့် ထွက်ကြွတော်မူ၍ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူသည်။ အနာထပိဏ်သူဌေးအိမ်မှာ ဆွမ်းကိုခံယူပြီး အရှေ့တံခါးဖြင့် ထွက်ကြွလျှင် ပုဗ္ဗာရုံ ကျောင်းတော်၌ သီတင်းသုံးတော်မူသည်။ မြောက်ဘက် တံခါးဖြင့် ဦးတည်ထွက်ကြွလျှင် အရပ်ထဲပါးသို့ ဒေသစာရီကြွတော်မူမြဲ ဖြစ်တော်မူသည်ကို သိထားကြ ရသည်။

ထိုနေ့မှာ မြတ်စွာဘုရားသခင်သည် မြောက်ဘက်တံခါးသို့ ရှေးရှု ကြွတော်မူသည်ကို ဝိသာခါကြားသိလျှင် လျင်မြန်စွာလိုက်သွား၍ ရှိခိုးပြီး လျှောက်ထားသည်။

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား- ရှင်တော်မြတ်ဘုရား သည် ဒေသစာရီ ကြွမြန်းတော်မူလိုသည် ထင်ပါသည်ဘုရား”

“ဟုတ်ပေသည် ဝိသာခါ”

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား - တပည့်တော်မသည် ဤမျှလောက်သော ပစ္စည်းဥစ္စာကို စွန့်လွှတ်၍ ရှင်တော်မြတ်ဘုရားတို့ သီတင်းသုံးတော်မူရန် ကျောင်းတော်ကို ဆောက်လုပ်စီရင်နေပါသည်။ ပြန်လည်ဆုတ်နစ်တော်မူပါဘုရား”

“ဝိသာခါ - ငါဘုရားသည် မဆုတ်နစ်သော ကြွခြင်း ဖြစ်ပေသည်” ဟု မိန့်တော်မူလျှင် ‘ဤသို့ ကြွသွားတော်မူခြင်းသည် ကျွတ်ထိုက် သော ပုဂ္ဂိုလ်တစ်စုံတစ်ယောက်ကို မြင်သဖြင့် ကြွတော်မူခြင်း ဖြစ်ပေလိမ့် မည်’ဟု ဝိသာခါ စဉ်းစားမိသောကြောင့်-

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား - ထိုသို့ဖြစ်ပါလျှင် ကျောင်းဆောက်လုပ်ရာမှာ ပြုသင့် - မပြုသင့်၊ တော်သင့် - မတော်သင့် ကို ကြည့်ရှုစိစစ်တတ်သော အရှင်မြတ်တစ်ပါးကို တပည့်တော်မအား သနားကယ်မသောအားဖြင့် ဆုတ်နစ်ပြန်လည်စေတော်မူစေချင်ပါသည် ဘုရား” လျှောက်လေသည်။

“ဝိသာခါ - သင်နှစ်သက်သော ရဟန်း၏သပိတ်ကို ယူလေလော့” ဟု မြတ်စွာဘုရားသခင်က မိန့်တော်မူလေလျှင် ဝိသာခါသည် အရှင် အာနန္ဒာမထေရ်အား ကြည်ညိုမြတ်နိုးခြင်း ရှိသော်လည်း “အရှင် မောဂ္ဂလာန်မထေရ်သည် တန်ခိုးအာနုဘော်ကြီးသည်။ ဤအရှင်မြတ်ကို အမှီပြုရလျှင် ကိစ္စခပ်သိမ်း လျင်စွာပြီးပေလိမ့်မည်” ကြံမိသဖြင့် အရှင် မောဂ္ဂလာန်မထေရ်မြတ်၏ သပိတ်တော်ကို ယူလေသည်။ အရှင် မောဂ္ဂလာန်သည် မြတ်စွာဘုရားအား မော်ကြည့်သည်။

“ချစ်သားမောဂ္ဂလာန် - သင်၏တပည့် ရဟန်းငါးရာကိုယူ၍ ပြန်လည်ဆုတ်နစ်လေလော့” မိန့်တော်မူသဖြင့် ဆုတ်နစ်ပြန်လာရသည်။

အရှင်မောဂ္ဂလာန်မထေရ်မြတ်၏ တန်ခိုးတော်ကြောင့် ယူဇနာ ငါးဆယ်၊ ခြောက်ဆယ်ရှိသော အရပ်သို့ သစ်အလို့ငှာ၊ ကျောက်အလို့ငှာ သွားကြလျှင် နေ့ချင်းပင် ပြန်ရောက်ကြသည်။ လှည်းပေါ်သို့ သစ်၊ ကျောက် တို့ကို တင်ရာမှာလည်း ပင်ပန်းခြင်း မရှိကြ။ လှည်းဝင်ရိုးကျိုးခြင်း၊ ပျက်ခြင်း စသော ပျက်စီးမှုတစ်စုံတစ်ရာလည်း မရှိချေ။ မကြာမြင့်မီသော ကာလ အတွင်းမှာ ဘုံနှစ်ဆင့်ရှိသော ပြာသာဒ်ကျောင်းကြီးကို ဆောက်လုပ်ပြီးစီး သည်။ ဘုံတစ်ဆင့်စီမှာ အခန်းပေါင်း ငါးရာစီရှိသဖြင့် အခန်းပေါင်း တစ်ထောင်ရှိသော ပြာသာဒ်ကျောင်းကြီး ဖြစ်ပေသည်။

ပြာသာဒ်ကျောင်းကြီးတစ်ဆောင်တည်းဖြင့် မသင့်သေးဟု ကြံမိ၍ ပြာသာဒ်ငယ်ငါးရာ၊ ကျောင်းငယ်ငါးရာ၊ ဇရပ်ရှည်ငါးရာတို့ကိုလည်း ထိုပြာသာဒ်ကျောင်းဆောင်ကို ဝန်းရံ၍ ဆောက်လုပ်စေပြန်သည်။ ဤသို့ဖြင့် ဝိသာခါ၏ ပုဗ္ဗာရုံကျောင်းတော်ကြီးသည် ကိုးလတို့ဖြင့် တည်ဆောက်ပြီးစီး ခဲ့သည်။ မြတ်စွာဘုရားသခင်လည်း ကိုးလလုံးလုံး ဒေသစာရီလှည့်လည်ပြီး သာဝတ္ထိပြည်ဇေတဝန်ကျောင်းတော်သို့ ပြန်လည် ကြွရောက်တော်မူလာသည်။ ဝိသာခါသည် ဘုရားရှင်ကြွရောက်တော်မူ လာပြီကို ကြားသိ၍ သွားရောက်ခရီးဦး ကြိုဆိုကာ ပုဗ္ဗာရုံ ကျောင်းတော် သို့ ပင့်ဆောင်လာခဲ့ပြီး-

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား - မိုးလေးလပတ်လုံး ဤကျောင်းတော်မှာ သံဃာတော်များနှင့်အတူ သီတင်းသုံးတော်မူမည်ဟူ သော ပဋိညာဉ်ကို ပေးသနားတော်မူပါ။ တပည့်တော်မသည် ကျောင်း ပူဇော်ပွဲကို ပြုလုပ်လိုပါသည်ဘုရား” လျှောက်ထားရာ မြတ်စွာဘုရားသခင် က ဆိတ်ဆိတ်နေ၍ ဝန်ခံတော်မူသည်။

ဝိသာခါသည် ပုဗ္ဗာရုံကျောင်းတော်မှာ အစစအရာရာ လိုလေသေး မရှိအောင် ပြည့်စုံစွာ ခင်းကျင်းပြင်ဆင်ထားသည်။ ထိုအခိုက် ဝိသာခါ၏ မိတ်ဆွေဒါယိကာမတစ်ယောက်သည် အဖိုးတစ်သိန်းထိုက်သော ကမ္မလာ ကို ယူလာပြီး-

“အဆွေသူငယ်ချင်းမ - ငါသည် ဤကမ္မလာကို သင့်ကျောင်းမှာ မြေအခင်း ခင်းလိုပါသည်။ ခင်းဖို့ရာနေရာတစ်ခုကို ငါ့အားညွှန်ကြားပါ” ဆိုသည်။ ဝိသာခါက-

“အဆွေသူငယ်ချင်းမ - ခင်းဖို့ရာနေရာ မရှိပြီဆိုလျှင် ခွင့်မပေး လိုသောကြောင့် ပြောသည်ထင်လိမ့်မည်။ သင်သူငယ်ချင်းမသည်သာလျှင် လိုက်လံ ကြည့်ရှုပြီး လစ်လပ်သောနေရာမှာ ခင်းပါလော့” ဆိုသည်။

သူငယ်ချင်းမသည် ကမ္မလာကိုကိုင်၍ ခင်းရမည့်နေရာကိုရှာရာ တစ်နေရာကိုမျှ မမြင်သဖြင့် “. . ဤကျောင်းအလှူမှာ ငါ့အလှူကောင်းမှု မရှိဘဲ ဖြစ်ချေတော့မည်. . .” ဟု စိတ်မကောင်းခြင်းဖြစ်ပြီး တစ်နေရာမှာ ရပ်၍ ငိုကြွေးနေသည်။ ထိုကို အရှင်အာနန္ဒာမထေရ်က မြင်၍ “ဘာကြောင့် ငိုကြွေးသနည်း” မေးသဖြင့် အကြောင်းကို လျှောက်ထား လေလျှင်-

“ဒါယိကာမ - စိုးရိမ်ကြောင့်ကြမနေပါနှင့်၊ သင့်ကမ္မလာခင်းမည် နေရာကို ငါပြောကြားပေးမည်။ စောင်းတန်းခြေရင်း ခြေဆေးရာအရပ်မှာ ခင်းလော့၊ ရဟန်းတို့သည် ခြေဆေးပြီးလျှင် ရှေးဦးစွာ သင့်ကမ္မလာပေါ်မှာ ခြေသုတ်၍ ကျောင်းတွင်းသို့ ကြွဝင်ကြမည်။ သို့ဆိုလျှင် သင်သည် အကျိုး ကြီးသည် ဖြစ်လိမ့်မည်” ဟု မိန့်တော်မူသည်။ ထိုနေရာမှာ ဝိသာခါသည် မေ့၍ မခင်းမိခဲ့သောနေရာဖြစ်သည်။

ဝိသာခါသည် လေးလတို့ပတ်လုံး ဘုရားအမျိုးရှိသော သံဃာတော် တို့အား အလှူကြီးပေးလှူသည်။ နောက်ဆုံးနေ့မှာ သင်္ကန်းကို ပေးလှူ သည်။ ဝါအငယ်ဆုံးရဟန်းရသော သင်္ကန်းသည်ပင် အဖိုးတစ်သိန်းထိုက် သည်။ ထို့နောက် ရဟန်းတော်များ၏သပိတ်တို့ကို ပြည့်စေလျက် ဆေးပစ္စည်းကို ပေးလှူပြန်သည်။ လှူဖွယ်ဝတ္ထု အစုစု၏ တန်ဖိုးသည် ကိုးကုဋေရှိသည်။ ဤသို့အားဖြင့် ဝိသာခါသည် မြေတန်ဖိုး ကိုးကုဋေ၊ ကျောင်းဆောက်လှူမှု ကိုးကုဋေ၊ ကျောင်းပူဇော်ပွဲကိုးဋေ - အားဖြင့် နှစ်ဆယ့်ခုနစ်ကုဋေသော အသပြာတို့ကို သာသနာတော်မှာ စွန့်ကြဲ လှူဒါန်းလေသည်။

ဝိသာခါ ဥဒါန်းကျူးရင့်ခြင်း

ကျောင်းပူဇော်ပွဲပြီးဆုံးသောနေ့ ညချမ်းအခါမှာ ဝိသာခါသည် သားသမီး မြေးမြစ်အပေါင်းခြံရံလျက် ကျောင်းစဉ်လှည့်လည်ပြီး “ငါသည် ရှေးကတောင့်တကြံစည်ထားသော အရာအားလုံး ယခုအခါမှာ ပြီးပြည့်စုံ ခြင်းသို့ ရောက်ပေပြီ” ဟု ဝမ်းမြောက်ဝမ်းသာ သာယာကြည်နူးစွာဖြင့် ရင့်ကျူးသီဆိုလေသည်။

ကျောင်းအလှူ

ဘယ်အခါကာလ၊ သမယမှာ၊ ဗုဒ္ဓမြတ်စွာ၊ သံဃာကိန်းအောင်း၊ စံကျောင်းအလှူ၊ သည်အလှူကို၊ ကြည်ဖြူရွှင်လန်း၊ လှူဒါန်းရမည်၊ ကြံစည် စိတ်ကူး၊ အတွေးထူးသည်၊ ရွှင်မြူးခုခါ-ပြည့်ခဲ့လေပြီတကား။

ကျောင်းအသုံးအဆောင်အလှူ

ဘယ်အခါကာလ၊ သမယမှာ၊ တွင်းပသုံးဆောင်၊ ကျောင်းသုံးဆောင် ကို၊ ညွှန်းဆောင်ရွှင်လန်း၊ လှူဒါန်းရမည်၊ ရှေးကရည်သည့်၊ ကြံစည်စိတ်ကူး၊ အတွေးထူးသည်၊ ရွှင်မြူးခုခါ-ပြည့်ခဲ့လေပြီတကား။

ဆွမ်းအလှူ

ဘယ်အခါကာလ၊ သမယမှာ၊ ပိဏ္ဏမည်ဆန်း၊ သားပြွမ်းဆွမ်းကို၊
လှူဒါန်းရမည်၊ တွေးကြံစည်ခဲ့၊ ပြည့်ပြီခုခါ၊ ရင်မှာရွှင်လန်း၊ ပီတိဖျန်းသည်၊
နဂ္ဂပံးဆီထိ၊ ညွတ်ပောင်းဘိသို့၊ ရွှန်းအံကြည်နူးလေပြီတကား။

သင်္ကန်းအလှူ

ဘယ်အခါကာလ၊ သမယမှာ၊ အကြင်ငါသည်၊ များစွာသင်္ကန်း၊
ကြည်ရွှင်လန်း၍၊ လှူဒါန်းရမည်၊ ကြံစည်စိတ်ကူး၊ အတွေးထူးသည်၊ ရွှင်မြူ
ခုခါ၊ ပြည့်ခဲ့ပါပြီ၊ ဝမ်းသာကြည်နူး၊ ပီတိထူးဖြင့်၊ ရွှင်မြူမြေ့ချမ်း၊ ဖြိုးဝေလျှမ်း
သည်၊ ဖုံးလွှမ်းကိုယ်လုံးနဲ့တကား။

ဆေးပစ္စည်းအလှူ

ဘယ်အခါကာလ၊ သမယမှာ၊ ရှေးခါစိတ်ကူး၊ ဆီဦးထောပတ်၊ အရပ်
ရပ်မှီး၊ ဆေးပစ္စည်းကို၊ စုစည်းဘယ်ခါ၊ လှူရပါအံ့၊ စိတ်မှာကြံတွေး၊ ထို
အရေးလည်း၊ မနွေးခုခါ၊ လှူရပါပြီ၊ ဝမ်းသာကြည်နူး၊ ပီတိထူးဖြင့်၊ ရွှင်မြူ
သိမ့်သိမ့်၊ ရင်ဝယ်စိမ့်သည်၊ ဖိမ့်ဖိမ့်ပြည့်လျှမ်းလေပြီတကား။

ရဟန်းတော်များသည် ဝိသာခါဒါယိကာမ၏ ကျူးရင့်သီဆိုသံကို
ကြားကြရ၍ မြတ်စွာဘုရားအား လျှောက်ထားကြသည်။

“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား - တပည့်တော်တို့သည်
ဤမှာနေကြသည်မှာ ကြာပါပြီ၊ ဝိသာခါဒါယိကာမ သီချင်းဆိုသည်ကို
တစ်ခါမှမကြားဖူးပါ။ ယခုအခါ သားသမီးမြွေမြစ်အပေါင်းခြံရံလျက် သီချင်း
ဆို၍ ကျောင်းကို လှည့်လည်နေပါသည်။ ဝိသာခါသည် စိတ်မနဲ့သည်
ဖြစ်လေသလော သို့မဟုတ် ရူးသွပ်သည်ပင် ဖြစ်ပါလေသလော ဘုရား”

“ချစ်သားရဟန်းတို့ - ငါ့သမီးတော် ဝိသာခါသည် သီချင်းဆိုသည်
မဟုတ်၊ မိမိရည်မှန်းတောင့်တပန်ဆင်ထားခဲ့သော အရာအားလုံး
ပြီးပြည့်စုံပြီဟူ၍ အားရရွှင်လန်းနှစ်သက်ခြင်းဖြင့် ဝမ်းမြောက်ဝမ်းသာ
ဥဒါန်းကျူးရင့်ခြင်းသာ ဖြစ်ပေသည်”

“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား - ဘယ်အခါက
တောင့်တပန်ဆင်ခဲ့ပါသနည်းဘုရား”

“ချစ်သားရဟန်းတို့ - နာကြားလိုကြသလော”

“နာကြားလို့ ကြပါသည် ဘုရား” ဟု ရဟန်းတော်များက လျှောက်ကြား သဖြင့် မြတ်စွာဘုရားသခင်သည် အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်း ဟောကြားတော်မူလေသည်။



အတိတ်ဖြစ်ရပ် (ဝိသာခါ၏ရှေးဆုတောင်း)

“ချစ်သားရဟန်းတို့ -

ဤဘဒ္ဒကမ္ဘာမှ ပြန်၍ ရေသည်ရှိသော် လွန်ခဲ့သော ကမ္ဘာတစ်သိန်း ကာလက ပဒုမုတ္တရ မြတ်စွာဘုရားပွင့်တော်မူခဲ့သည်။ ထိုစဉ်အခါက လူတို့၏သက်တမ်းသည် အနှစ်တစ်သိန်းဖြစ်သည်။ ဖွားမြင်တော်မူသော နေရာကား ဟံသာဝတီမြို့ဖြစ်သည်။ ခမည်းတော်ကား သုနန္ဒမင်းကြီးဖြစ်၍ မယ်တော်မှာ သုဇာတာမိဖုရားကြီး ဖြစ်သည်။

ထိုပဒုမုတ္တရ မြတ်စွာဘုရားလက်ထက်တော်အခါမှာ မြတ်သော အလုပ်အကျွေးဖြစ်သော ဒါယိကာမတစ်ယောက်သည် မိခင်အရာမှာ တည်ပြီးလျှင် ဘုရားရှင်အား ပစ္စည်းလေးပါးဖြင့် ပြုစုလုပ်ကျွေးသည်။ နံနက်ညနေ မပျက်မကွက် တစ်နေ့လျှင် နှစ်ကြိမ်ဆည်းကပ်ခစားဖို့ သွားရောက်လေ့ရှိသည်။ အဖော်သူငယ်ချင်းမတစ်ယောက်သည်လည်း လိုက်ပါသွားလေ့ရှိသည်။ မိမိအဖော် သူငယ်ချင်းမ၏ ဘုရားရှင်တော်နှင့် ရင်းနှီးကျွမ်းဝင်စွာ ပြောဆို သည်ကိုမြင်၍ “အဘယ်သို့သော ကောင်းမှု ကုသိုလ်ကို ပြုခြင်းကြောင့် ဤသူသည်အကျွမ်းတဝင် ဖြစ်ရသနည်း” ဟု စဉ်းစား၍ မြတ်စွာဘုရားသခင်အား မေးလျှောက်သည်။

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား - ဤဥပါသိကာမ သည် အရှင်ဘုရားတို့အား အဘယ့်ကြောင့် အကျွမ်းဝင်ပါသနည်းဘုရား”

“ဥပါသိကာမ - ထိုဥပါသိကာမသည် မြတ်သောအလုပ်အကျွေး ဖြစ်ပေသည်”

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား - အဘယ်မည်သော ကုသိုလ်ကောင်းမှုကို အဘယ်မျှလောက်ကြာအောင် ဆည်းပူးအားထုတ် လျှင် မြတ်သောအလုပ်အကျွေးကို ရနိုင်ပါသနည်းဘုရား”

“ဥပါသိကာမ - ကမ္ဘာတစ်သိန်းမျှ ပါရမီဖြည့်ကျင့်က ရနိုင်ပေသည်”

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား-သို့ဖြစ်ပါလျှင် ရှင်တော်မြတ်ဘုရားသည် သံဃာတော်တစ်သိန်းနှင့်အတူ တပည့်တော်မ၏ ဆွမ်းကို အလှူခံတော်မူပါကုန်ဘုရား” လျှောက်ကြားပင့်ဖိတ်သည်။ မြတ်စွာဘုရားသခင်သည် ဆိတ်ဆိတ်နေသဖြင့် သည်းခံတော်မူသည်။ ထိုဥပါသိကာမသည် ခုနစ်ရက်ပတ်လုံး လှူဒါန်း၍ နောက်ဆုံးနေ့မှာ သင်္ကန်းတို့ကို ပေးလှူပြီးလျှင် -

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား - တပည့်တော်မသည် ဤကုသိုလ်ကောင်းမှု၏ အကျိုးကို လောကီစည်းစိမ်တစ်ခုခု ရပါစေကြောင်း တောင့်တရည်စူးခြင်း မရှိပါ။ ရှင်တော်မြတ်ဘုရားကဲ့သို့ နောင်ဘုရားရှင်တစ်ဆူထံတော်မှာ မိခင်အရာ၌တည်၍ မြတ်သော အလုပ်အကျွေးသာ ဖြစ်ရပါလိုသည်ဘုရား” ဆုတောင်းပန်ဆင်လေသည်။ မြတ်စွာဘုရားသခင်သည် ပန်ဆင်တောင့်တသောဆုအတိုင်း ပြည့်စုံမည်-မပြည့်စုံမည်ကို ဆင်ခြင်တော်မူလေသော် ပြည့်စုံမည့်အဖြစ်ကို မြင်တော်မူ၍ -

“ဥပါသိကာမ - လာမည့်ကမ္ဘာတစ်သိန်းအထက်မှာ ဂေါတမမည်သော မြတ်စွာဘုရားပွင့်တော်မူလိမ့်မည်။ ထိုအခါမှာ သင်သည် ဝိသာခါဟူသော အမည်ဖြင့် မြတ်သောအလုပ်အကျွေးဖြစ်၍ မိခင်အရာ၌တည်ပြီး ပစ္စည်းလေးပါးဖြင့် လုပ်ကျွေးရကုန်သော ဥပါသိကာမတို့တွင် အမြတ်ဆုံး ဖြစ်ပေလတ္တံ့” ဟု ဗျာဒိတ်စကား မိန့်တော်မူသည်။

ထိုဥပါသိကာမသည် မြတ်စွာဘုရားသခင် မိန့်တော်မူသော ဗျာဒိတ်စကားအတိုင်း နက်ဖြန်ခါမှာပင် ဖြစ်တော့မည်ကဲ့သို့ မှတ်ထင်လျက် ထိုဘဝမှာပင် ကောင်းမှုကုသိုလ်တို့ကို ပြုလုပ်ဆည်းပူး၍ သေလွန်သော် နတ်ပြည်၌ ဖြစ်ရသည်။ ဤသို့ လူ့ပြည်နတ်ပြည်ဖြင့်သာ ကျင်လည်ခဲ့ရပြီး၊ ကဿပမြတ်စွာဘုရားလက်ထက်တော်မှာလည်း ကိင်္ဂီမင်းကြီး၏ သမီးတော် ခုနစ်ယောက်အနက် အထွေးဆုံး သံဃဒါသီမင်းသမီးဖြစ်၍ ဒါနစသော ကုသိုလ်ကောင်းမှုကို ပြုစုအားထုတ်ကာ ကဿပမြတ်စွာဘုရားရှင်ထံတော်မှာလည်း ထိုဆုမျိုး ထပ်မံပန်ဆင်ခဲ့သေးသည်။ ထို့နောက် လူ့ပြည်နတ်ပြည်ကျင်လည်ခဲ့ပြီး ဤဘဝမှာ မေဏ္ဍကသူဌေးကြီး၏သား ဓနုဗ္ဗယသူဌေး၏သမီး ဖြစ်လာ၍ ယခုကဲ့သို့ ကောင်းမှုကုသိုလ်များစွာ ပြုစုအားထုတ်ခြင်း ဖြစ်ပေသည်။

ချစ်သားရဟန်းတို့-

ငါ၏ သမီးတော်ဝိသာခါသည် သီချင်းဆိုသည်မဟုတ်၊ တောင့်တပန်ဆင်ခဲ့သော ပတ္တနာဆု၏ ပြည့်စုံပြီးဆုံးသည့်အဖြစ်ကို မြင်သောကြောင့် ဥဒါန်းကျူးရင့်ခြင်းသာ ဖြစ်ပေသည်”ဟု အနုသန္ဓေစပ်တော်မူပြီးလျှင်-

“ချစ်သားရဟန်းတို့-

ဥပမာမည်သည်ကား - ကျွမ်းကျင်လိမ္မာသော ပန်းသည်သည် များစွာသောပန်းတို့ကို ကြီးစွာသော အစုပြု၍ အံ့ဩဖွယ်ဆန်းကြယ်သော ပန်းကုံးကို သီကုံးဘိသကဲ့သို့၊ ထို့အတူ ဝိသာခါသည်လည်း များစွာကုန်သော ကုသိုလ်ကောင်းမှုတို့ကို ပြုစုခြင်းငှာ စိတ်ညွတ်လေသည်”ဟု မိန့်တော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

ယထာပိ ပုပ္ဖရာသိမှာ၊

ကယိရာ မာလာဂုဏေဗဟူ။

ဧဝံ ဇာတေန မစ္စေန၊

ကတ္ထဗ္ဗံ ကုသလံ ဗဟုံ။ ။

မြန်မာပြန်။

။ပန်းအစုအပုံထဲမှ များစွာသော ပန်းကုံးတို့ကို လိမ္မာကျွမ်းကျင်သော ပန်းသည်သည် ပြုလေဘိသကဲ့သို့ ထို့အတူ မွေးဖွား၍ နစ်မျောသေတတ်သော သတ္တဝါတို့သည် ပစ္စည်းဥစ္စာ သဒ္ဓါပန်းအစုမှ များစွာသော ကုသိုလ်ပန်းကုံးကို ပြုလုပ်ပေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ များစွာသောသူတို့သည် သောတာပန်အစရှိသည်တို့ ဖြစ်ကြသည်။ ဓမ္မဒေသနာသည်လည်း လူအပေါင်းအား အကျိုးရှိသော ဒေသနာတော် ဖြစ်လေသည်။

ဝိသာခါ ဝတ္ထုပြီး၏။



(၉)

အရှင်အာနန္ဒာ၏နံ့သာအမေး ဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေစေ ၍မူစဉ် အရှင်အာနန္ဒာမထေရ်၏ မေးလျှောက် အပ်သော အမေးပုစ္ဆာကို ဖြေဆိုတော်မူခြင်းကို အကြောင်းပြု၍ “န ပုဗ္ဗဂန္ဓော ပဋိဝါ-တမေ တိ”အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

(အရှင်အာနန္ဒာမထေရ်၏အမေး)

တစ်နေ့သောညချမ်းမှာ အရှင်အာနန္ဒာမထေရ်မြတ်သည် ဆိတ်ငြိမ် ရာအရပ်သို့ကပ်၍ ကြံဆင်ခြင်တော်မူသည်။

“... မြတ်စွာဘုရားသခင်သည် အနှစ်အနံ့၊ အမြစ်အနံ့၊ အပွင့်အနံ့ ဟူ၍ အနံ့သုံးမျိုးကို ဟောကြားတော်မူသည်။ ထိုအနံ့တို့သည် လေ အောက်သို့သာ သင်းပျံ့ကြိုင်လှိုင်စေသည်။ လေတင်လေညာသို့ကား မွှေးကြိုင်သင်းပျံ့စေခြင်းငှာ မစွမ်းနိုင်။ လေအောက်လေညာ နှစ်ဖြာသော

အရပ်တို့သို့ သင်းပျံ့မွေးကြိုင်စေသော အနံ့ဟူသည် ရှိကောင်းပါသလော။ ဤအကြောင်းကို ငါမဆုံးဖြတ်နိုင်။ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကို လျှောက်ထားမေးမြန်းမည်. . . ” ကြံဆင်ခြင်၍ မြတ်စွာဘုရားသခင် ရှိတော်မူရာသို့ ချဉ်းကပ်လျှောက်ထားမေးမြန်းလေသည်။

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ထိုအမေးကို ဖြေဆိုတော် မူလိုသောကြောင့်-

“ချစ်သားအာနန္ဒာ- လေအောက်လေညာ နှစ်ဖြာသော အရပ်ကို သင်းပျံ့မွေးကြိုင်သော အနံ့ကား ထင်ရှားရှိပေသည်” မိန့်တော်မူသည်။

“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား - လေအောက်လေညာ နှစ်ဖြာသောအရပ်ကို သင်းပျံ့မွေးကြိုင်စေသော အနံ့ကား အဘယ်အနံ့ ပါနည်းဘုရား”

“ချစ်သားအာနန္ဒာ - မြို့ရွာနိဂုံး ဇနပုဒ်၌ နေကုန်သော ယောက်ျား မိန်းမတို့သည် ရတနာသုံးပါးကို ဆည်းကပ်ကြသည်။ ငါးပါးသီလကို ကျင့် သုံးဆောက်တည်ကြသည်။ ကောင်းသောအကျင့်သုစရိုက် ရှိကြသည်။ ဝန်တိုမစ္ဆရိယ ကင်းသောစိတ်ဖြင့် အိမ်ရာထောင်သော လူ့ဘောင်မှာ နေထိုင်ကြသည်။ စွန့်လွှတ်စွန့်ကြပေးကမ်းလေ့ ရှိသည်။ ခွဲခြမ်းဝေဖန်၍ ပေးကမ်းလှူဒါန်းခြင်း၌ မွေ့လျော်ကြသည်။

ချစ်သားအာနန္ဒာ - ထိုကဲ့သို့သော ရဟန်းပုဏ္ဏားတို့သည်လည်း ကောင်း၊ မြို့ရွာဇနပုဒ်နေသူတို့သည်လည်းကောင်း ရတနာသုံးပါးကို မှီဝဲ ဆည်းကပ်ခြင်းသို့ ရောက်ပေသည်။ ငါးပါးသီလကို ကျင့်သုံးဆောက်တည် ပေသည်။ အကျင့်ကောင်းရှိပေသည် စသဖြင့် ဂုဏ်ကျေးဇူးစကားကို များစွာ ချီးမွမ်းပြောဆိုကြသည်။ ထိုကဲ့သို့ သဘောရှိသောပုဂ္ဂိုလ်ကို တန်ခိုးကြီးသော နတ်အပေါင်းက ‘ဤမည်သော မြို့ရွာနိဂုံးဇနပုဒ်၌ နေသော ဤမည်သော သူသည် ရတနာသုံးပါးကို ဆည်းကပ်လေ့ ရှိသည်။ သီလအကျင့်နှင့် ပြည့် စုံပေသည်’ စသော ဂုဏ်ကျေးဇူးစကားကို ချီးမွမ်းပြောဆိုကြကုန်သည်။

ချစ်သားအာနန္ဒာ-

“ဤသို့ သဘောရှိသော သီလစောင့်သုံးခြင်း စသည်ဖြင့် ချီးမွမ်းခံရသော ရနံ့သည် လေအောက်လေညာ နှစ်ဖြာသော အရပ်သို့ ရောက်စေနိုင်ပေသည်” ဟု မိန့်တော်မူပြီး အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

- ၁။ န ပုပ္ဖဂန္ဓော ပဋိဝါတမေ တိ၊
 န စန္ဒနံ တဂရမလ္လိကာ ဝါ။
 သတဉ္စဂန္ဓော ပဋိဝါတမေ တိ၊
 သဗ္ဗာ ဒိသာ သပ္ပုရိသော ပဝါယတိ။ ။

မြန်မာပြန်။ ။ ပန်းရနံ့သည် လေညာသို့ မရောက်နိုင်။ စန္ဒကူးနံ့၊ တောင်ဇလပ် ပန်းနံ့၊ စံပယ်ကြက်ရုံးနံ့တို့သည် လေညာသို့ မရောက်နိုင်။ သီလရနံ့သည် လေညာသို့ ရောက်နိုင်ပေသည်။ သူတော်ကောင်းတို့၏ ရနံ့သည်ကား အရပ်အားလုံးသို့ ပျံ့နှံ့ သင်းလှိုင်ပေသည်။

- ၂။ စန္ဒနံ တဂရဝါပိ၊
 ဥပ္ပလံအထ ဝဿိကီ။
 ဧတေသံ ဂန္ဓဇာတာနံ၊
 သီလဂန္ဓော အနုတ္တရော။ ။

မြန်မာပြန်။ ။ စန္ဒကူး၊ တောင်ဇလပ်ပန်း၊ ကြာပန်း၊ မြတ်လေးပန်း၊ ကြက်ရုံးပန်းတို့ထက် သီလအနံ့က သာလွန်ထူးမြတ်ပေသည်။ စန္ဒကူးနံ့၊ တောင်ဇလပ်ပန်းနံ့၊ ကြာပန်းနံ့၊ မြတ်လေးပန်းနံ့၊ ကြက်ရုံးပန်းနံ့တို့ထက် သီတင်းသီလစောင့်သုံးခြင်း ရနံ့သည်ကား အတုမရှိသောအားဖြင့် လွန်ကဲထူးမြတ်ပေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ လူများစွာတို့သည် သောတာပတ္တိဖိုလ်စသည်တို့ ရောက်ကြလေသည်။ ဓမ္မဒေသနာသည်လည်း လူအပေါင်းအား အကျိုးရှိသော ဒေသနာ ဖြစ်လေသည်။

အရှင်အာနန္ဒာ၏နံ့သာအမေး ဝတ္ထုပြီး၏။



(၁၀)

အရှင်မဟာကဿပမထေရ်အား ဆွမ်းလှူခြင်းဝတ္ထု

မြတ်စွာဘုရားသခင်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် အရှင်မဟာကဿပမထေရ်မြတ်အား လှူဒါန်းသော ဆွမ်းဒါနကို အကြောင်းပြု၍ “အပ္ပမတ္တော အယံဂန္ဓော” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

တစ်နေ့သောအခါမှာ ဖြစ်သည်။

အရှင်မဟာကဿပမထေရ်မြတ်သည် နိရောဓသမာပတ် ခုနစ်ရက် ဝင်စားရာမှ ထမြောက်တော်မူ၍ ရာဇဂြိုဟ်မြို့တွင်းသို့ ဆွမ်းခံကြွတော်မူလာခဲ့သည်။ ထိုခဏမှာ သိကြားမင်း၏ အခြံအရံဖြစ်သော နတ်သမီးငါးရာတို့သည် “အရှင်မြတ်အား ဆွမ်းလှူကြမည်” ဟူ၍ ဆွမ်းအုပ်ငါးရာကို ယူကာ ဆင်းလာကြပြီး လမ်းခရီးအကြားမှာ ရပ်တန့်၍ -

“ဘုန်းတော်ကြီးတော်မူသော အရှင်ဘုရား- ဤနတ်ဘောဇဉ်ကို အလှူခံတော်မူပါဘုရား၊ တပည့်တော်မတို့အား လောကုတ်လောကီ နှစ်လီ အကျိုးကြီးအောင် ချီးမြှင့်တော်မူပါဘုရား” လျှောက်ထားကြသည်။

“အသင်နတ်သမီးတို့ - ဖယ်သွားရှောင်ရှားကြကုန်လော့၊ ငါသည် ဆင်းရဲသူတို့အား ချီးမြှင့်ခြင်းကို ပြုပေသည်”

“အရှင်ဘုရား - တပည့်တော်မတို့၏ အလှူသဒ္ဓါတရားကို မဖျက်ဆီးပါလင့်၊ အလှူခံတော်မူပါဘုရား” ဟု အကြိမ်ကြိမ်၊ ဘင်းပန်ကြသည်တွင် အရှင်မြတ်က ပယ်မြဲပယ်သော်လည်း နတ်သမီးတို့ မထွက်ခွာကြသေးသဖြင့်-

“အသင်တို့သည် မိမိ၏ပမာဏကို မသိကြ၊ ဖယ်ရှားကြကုန်လော့” မိန့်ဆိုကာ လက်ဖျစ်တီးတော်မူသည်။ ထိုအခါမှ နတ်သမီးတို့ ထိတ်လန့်တကြား ပြေးလွှားရှောင်တိမ်းပြီး သိကြားမင်းထံ ပြန်သွားကြသည်။ သိကြားမင်းက မေးသည်။

“သင်တို့ အဘယ်အရပ်သို့ သွားကြသနည်း”

“အရှင်သိကြားမင်း - နိရောဓသမာပတ်မှ ထတော်မူလာသော အရှင်မဟာကဿပမထေရ်မြတ်အား ဆွမ်းလှူခြင်းငှာ သွားပါသည်”

“သင်တို့ လှူခဲ့ရပါသလော”

“အရှင်သိကြားမင်း - မထေရ်မြတ်က ခံယူတော်မမူလိုခဲ့ပါ”

“မထေရ်မြတ်က အသို့မိန့်ဆိုသနည်း”

“ဆင်းရဲသူများအားသာ ချီးမြှင့်ခြင်းကို ပြုမည်ဟု မိန့်ဆိုပါသည်”

“အသင်တို့ - အဘယ်အသွင်ဖြင့် သွားကြသနည်း”

“နတ်သမီးအသွင်ဖြင့်သာ သွားကြပါသည် အရှင်သိကြားမင်း”

“သင်တို့ကဲ့သို့သော သဘောရှိသော သူတို့၏ ဆွမ်းကို မထေရ်မြတ်က အဘယ်မှာ အလှူခံယူမည်နည်း။ ငါသွားလှူပြမည်” ဆိုသည်။

သိကြားမင်းလင်မယားဆွမ်းလှူခြင်း

သိကြားမင်းသည် နတ်သမီးတို့အား ထိုသို့ ပြောဆိုပြီးသော် သုဇာတာကိုခေါ်၍ အိုမင်းကြီးရင့်သော တုန်ချည့်ချည့်သူအိုလင်မယားအသွင် ဖန်ဆင်းပြီး နတ်ပြည်မှ ဆင်းလာခဲ့သည်။ ရာဇဂြိုဟ်မြို့သို့ သွားရာလမ်းမှာ ရက်ကန်းသည်တို့နေရာအသွင် ဖန်ဆင်းလျက် သိကြားမင်းက ရက်ကန်းချည်ကို ဖြန့်နေသည်။ သုဇာတာအား ရက်ဖောက်လုံးနေစေသည်။

အရှင်မဟာကဿပမထေရ်မြတ်သည် “ဆင်းရဲသူတို့အား ချီးမြှောက်မည်” ဟု မြို့သို့ဦးတည်ကြွတော်မူရာ မြို့ပြင်မှာရှိသော ထိုရက်ကန်းသည်တို့နေရာကိုမြင်၍ ကြည့်ရှုတော်မူလေလျှင် သူအိုလင်မယားကို မြင်ရသည်။

“... ဤသူအိုလင်မယားသည် သက်ရှယ်ကြီးရင့်ပါသော်မှ အသက်မွေးခြင်းအမှုကို ပြုနေရသေးသည်။ ဤမြို့မှာ သူတို့ထက်ဆင်းရဲသူမရှိ ဖြစ်ပေလိမ့်မည်။ ထိုသူအိုလင်မယားထံမှာ တစ်မှုတ်မျှလောက်သော ဆွမ်းယာဂ၊ ဟင်းရွက်ပြုတ်ကိုသော်မျှလည်း ခံယူသုံးဆောင်၍ သူအိုလင်မယားကို ချီးမြှောက်အံ့... ”ဟု ကြံဆင်ခြင်တော်မူပြီး အိမ်တံခါးဝသို့ ရှေးရှုကြွတော်မူသည်။ သိကြားမင်းသည် မထေရ်မြတ်ကြွတော်မူလာသည်ကို မြင် ၍ သုဇာတာအား-

“ချစ်နမ - မထေရ်မြတ်သည် ဤလမ်းခရီးအတိုင်း ကြွတော်မူလာနေသည်။ သင်သည် မမြင်ဟန်ပြုနေပါ။ ငါတို့တစ်တွေ လှည့်ပတ်ပြီး ဆွမ်းလှူကြမည်” ဟု တီးတိုးပြောဆိုလိုက်သည်။

မထေရ်မြတ်သည် အစဉ်အတိုင်း ကြွတော်မူလာ၍ အိမ်တံခါးဝမှာ ရပ်တော်မူသည်။ သိကြားလင်မယားသည် မမြင်ကုန်သကဲ့သို့ အတန်ငယ် အချိန်ဆွဲပြီးမှ-

“ရှင်မ - ငါတို့ အိမ်တံခါးဝမှာ မထေရ်တစ်ပါးရပ်နေသလို ထင်သည်။ သွားကြည့်စမ်းပါ” ဆိုသည်။ သုဇာတာက-

“အရှင် - အရှင်တို့သည်သာ သွားရောက်ကြည့်ရှုပါလော့” ပြန်ပြောသည်။

သိကြားမင်းသည် တုန်ချည့်-တုန်ချည့်ဟန်ဖြင့် အိမ်မှထွက်၍ မထေရ်မြတ်အား ရှိခိုးပြီးသော် လက်နှစ်ဖက်ကို ဒူးပေါ်ထောက်လျက်-

“အဘယ်မထေရ် ဖြစ်ပါလေသနည်း၊ အဘယ်မထေရ် ဖြစ်ပါလေသနည်း” ညည်းတွားသကဲ့သို့ပြု၍ မတ်တတ်ရပ်ကာ “မျက်စိတို့သည် မှန်လှချေသည်” ဆိုပြီး နဖူးပေါ်လက်တင်ကာ၍ မော့ကြည့်ပြီး...

“ငါတို့၏အရှင်ဖြစ်တော်မူသော အရှင်မဟာကဿပမထေရ်သည် ငါတို့အိမ်သို့ ကြွတော်မူလာသည်မှာ ကြာမြင့်လှပေပြီ၊ ယခုကြွတော်မူလာသည်။ ရှင်မရေ- လှူဖွယ်တစ်စုံတစ်ခု ရှိပါသလော” ဟု သုဇာတာကို လှမ်းမေးသည်။ သုဇာတာသည် အတန်ငယ်မွေ့နှောက်ရှာဖွေဟန်ပြု၍-

“အရှင်-ရှိပါသည်” ဟု ပြန်ပြောလိုက်သည်။

“ဘုန်းတော်ကြီးတော်မူသောအရှင်ဘုရား - ကြမ်းတမ်းသည် မွန်မြတ်သည်ဟူ၍ ခွဲခြားမရေတွက်မူ၍ တပည့်တော်တို့အား ချီးမြှောက်တော်မူပါဘုရား” လျှောက်ထားသည်တွင် မထေရ်မြတ်က-

“ဤသူအိုလင်မယားသည် ဟင်းရွက်ပြုတ်ရည်ကိုဖြစ်ဖြစ်၊ ဖွဲနှင့် ရောသောဆန်ကွဲထမင်း၊ ပအံ့ရည်ဟင်းကိုပင်ဖြစ်ဖြစ် ပေးလှူပါစေ၊ ငါသည် ချီးမြှောက်ခြင်းကိုပြုမည်” ကြံတော်မူ၍ သပိတ်ကို ပေးလိုက်သည်။ သိကြားမင်းသည် သပိတ်တော်ကို အိမ်တွင်းသို့ ယူဆောင်လာပြီး ထမင်း စားဖွယ်ဘောဇဉ်တို့ကို ပြည့်စေ၍ မထေရ်မြတ်အား ဆက်ကပ်လိုက်သည်။ မထေရ်မြတ်၏လက်တော်သို့ ရောက်သောခဏမှာပင် သပိတ်တွင်းရှိ ဘောဇဉ်နံ့သည် ရာဇဂြိုဟ်တစ်မြို့လုံးကို ဖုံးလွှမ်းသွားသည်။ ထိုအခါ မထေရ်မြတ်က-

“ဤသူအိုကြီးမှာ ကံသည်ကား နည်းလှပေသည်။ သို့သော် ဆွမ်း သည်ကားမူ ကြီးမြတ်သူတို့ သုံးဆောင်ရာဖြစ်သည်။ သိကြားမင်း၏ ဘောဇဉ်နှင့်တူသည်။ အကြောင်းအသို့ ရှိသနည်း” ဆင်ခြင်သော် သိကြားမင်းအဖြစ်ကို သိတော်မူ၍-

“သိကြားမင်း - သင်သည် ဆင်းရဲသားတို့၏ စည်းစိမ်းချမ်းသာကို လုယက်ဖျက်ဆီးသဖြင့် ဝန်လေးသော အမှုကိုပြုဘိသည်။ ယနေ့ငါ့အား ဆွမ်းဒါနပေးလှူသော သူဆင်းရဲသည် စစ်သူကြီးအရာကိုသော်လည်းကောင်း၊ သူဌေးကြီးအရာကိုသော်လည်းကောင်း ရပေရာသည်”မိန့်တော် မူလျှင် သိကြားမင်းက လျှောက်ပြန်သည်။

“အရှင်ဘုရား - တပည့်တော်ထက် ဆင်းရဲသူ မရှိပါဘုရား”

“အသင်သိကြားမင်းသည် နတ်အပေါင်းကို အစိုးရသော သိကြားမင်း စည်းစိမ်ကို ခံစားနေရပါလျက် အဘယ့်ကြောင့် ဆင်းရဲရသနည်း”

“အရှင်ဘုရား - တပည့်တော်သည် နတ်တို့ကို အစိုးရသော သိကြားမင်းဖြစ်သည်ကား မှန်ပါသည်။ ဘုရားရှင်တော် မပွင့်ပေါ်မီကာလ သာသနာပအခါ၌ ပြုခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သိကြားမင်း အဖြစ်ကို ရခဲ့ပါသည်။ သာသနာတော်တွင်းမှာ ကုသိုလ်ကောင်းမှုပြုခဲ့ပြီး နတ်ဖြစ်လာသော စူဠရထနတ်၊ မဟာရထနတ်၊ အနေကဝဏ္ဏနတ်- ဤနတ်သုံးဦး တို့သည် တပည့်တော်၏အနီးအပါးမှာ ဖြစ်လာကြသည်။ ထိုနတ်တို့ သွားလာ သောအခါမှာ တပည့်တော်သည် တိုက်ခန်းတွင်းမှာ ပုန်းနေရပါသည်။ ထိုနတ်သားတို့၏ကိုယ်ရောင်သည် တပည့်တော်၏ ကိုယ်ရောင်ကို လွှမ်းမိုးသွားပါသည်။ အရှင်ဘုရား - တပည့်တော်ထက် ဆင်းရဲသူ အဘယ်မှာ ရှိပါတော့မည်နည်းဘုရား”

“ဒကာတော်သိကြားမင်း - ဤသို့ပင် ဖြစ်သော်လည်း ဤနေ့ ဤအခါမှစ၍ နောက်နောင်ဘယ်သောအခါမှ ဤသို့လှည့်ပတ်၍ လှူခြင်းကို မပြုပါနှင့်”

“အရှင်ဘုရား - အရှင်မြတ်တို့အား လှည့်ပတ်ပေးလှူခဲ့သော ဤအလှူသည် တပည့်တော်အား ကုသိုလ်ရပါသလော၊ သို့မဟုတ်မရဘဲ ရှိပါသလောဘုရား”

“ဒကာတော်သိကြားမင်း - ကုသိုလ်သော်ကား ရပေသည်”

“အရှင်ဘုရား - သို့ဖြစ်ပါလျှင် ကုသိုလ်ကောင်းမှုကို ပြုစုအားထုတ် ခြင်းသည် တပည့်တော်၏တာဝန်သာ ဖြစ်ပါသည်ဘုရား” လျှောက်ထား၍ မထေရ်မြတ်ကို ရှိခိုးပြီး သုဇာတာကိုခေါ်ကာ မထေရ်မြတ်အား လက်ယာ ရစ် လှည့်၍ ကောင်းကင်သို့ တက်ပြီးသော်-

“ငါလှူဒါန်းသောဒါနသည် အံ့ဩဖွယ်ရှိပေစွတကား၊ အလွန်ကောင်း မြတ်သော ဒါနကို ဓူတင် ၁၃ပါး ပဋိပတ်ကို မပြတ်ဖြည့်ကျင့်သော အရှင် မဟာကဿပမထေရ်မြတ်ထံမှာ ပြုခဲ့ရပေပြီတကား”ဟု သုံးကြိမ်တိုင်တိုင် ဥဒါန်းကျူးရင့်လျက် တာဝတိံသာ နတ်ပြည်သို့ ပြန်သွားလေသည်။

မြတ်စွာဘုရား ဥဒါန်းကျူးတော်မူခြင်း

မြတ်စွာဘုရားသခင်သည် ကျောင်းတော်မှာ သီတင်းသုံးတော်မူနေ လျက်ကပင် သိကြားမင်း၏ဥဒါန်းကျူးရင့်သံကို ကြားတော်မူ၍ ရဟန်းတို့ ကို ခေါ်စေတော်မူပြီး-

“ချစ်သားရဟန်းတို့ - ကြည့်ကြကုန်လော့၊ သိကြားမင်းသည် ဥဒါန်း ကျူးရင့်၍ ကောင်းကင်သို့ တက်သွားလေဘိသည်” မိန့်တော်မူသည်။

“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား - သိကြားမင်းသည် အဘယ်ကြောင့် ဥဒါန်းကျူးပါသနည်းဘုရား”

“ချစ်သားရဟန်းတို့ - သိကြားမင်းသည် ငါ့သားတော် ကဿပ မထေရ်အား လှည့်ပတ်၍ ဆွမ်းလှူပြီး ဝမ်းမြောက်ဝမ်းသာစွာ ဥဒါန်း ကျူးရင့်ခြင်း ဖြစ်ပေသည်”

“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား - ရှင်တော်မြတ်ဘုရား သည် အဘယ်ကြောင့် သိတော်မူပါသနည်းဘုရား”

“ချစ်သားရဟန်းတို့ - ငါ၏သားတော်နှင့်တူသော အိမ်စဉ်မပြတ် ဆွမ်းခံသည့် ပိဏ္ဍပါတ်ကပုဂ္ဂိုလ်ကို လူနတ်တို့သည် ချစ်မြတ်နိုးကုန်သည် သာလျှင်တည်း” ဟု မိန့်တော်မူပြီး ဥဒါန်းကျူးရင့်တော်မူသည်။

“သူတစ်ပါးတို့ကို မမွေးမမြူစေဘဲ မိမိကိုယ်ကို မိမိသာ မွေးမြူ သည်ဖြစ်၍ ဆွမ်းခံလှည့်လှည့်သည့် ကိလေသာ ငြိမ်းအေးပြီး ဖြစ်ကာ သတိတရားနှင့်ပြည့်စုံသော ရဟန်းကို တန်ခိုးကြီးကုန် သောနတ်တို့သည် သဒ္ဓါကြည်ညိုရှိသော ချစ်မြတ်နိုးကြပေ သည်။

မြတ်စွာဘုရားသခင်သည် ဤဥဒါန်းကို ကျူးရင့်တော်မူပြီး၍ -

“ချစ်သားရဟန်းတို့ - နတ်တို့ကို အစိုးရသော သိကြားမင်းသည် ငါဘုရား၏သားတော်ဖြစ်သော ကဿပ၏ သီလတည်းဟူသော အနံ့ ကြောင့် လာရောက်ပြီးလျှင် ဆွမ်းအလှူကို ကြည်ဖြူရွှင်လန်းလှူဒါန်းခြင်း ကို ပြုပေသည်” ဟု မိန့်တော်မူပြီး အောက်ပါဓမ္မဒေသနာတော်ကို ဟော ကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

အပ္ပမတ္တော အယံ ဂန္ဓော၊
ယွာယံ တဂရစန္ဒနံ။
ယော စ သီလဝတံ ဂန္ဓော၊
ဝါတိ ဒေဝေသု ဥတ္တမော။ ။

မြန်မာပြန်။ ။ တောင်ဇလပ်ပန်းနဲ့ စန္ဒကူးပန်းနဲ့သည် အနည်း ငယ်သာ အတိုင်းအရှည်ရှိသည်။ သီလရှိသူတို့၏ အနံ့ကား ထူးကဲလွန်မြတ်သည်။ နတ်ပြည် ဗြဟ္မာ့ ပြည်တိုင်အောင် ပျံ့နှံ့ကြိုင်လှိုင်လေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ လူများစွာတို့ သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေသည်။ ဓမ္မဒေသနာသည်လည်း လူအပေါင်း အား အကျိုးရှိသော ဒေသနာ ဖြစ်လေသည်။

အရှင်မဟာကဿပမထေရ်အား ဆွမ်းလှူခြင်း ဝတ္ထုပြီး၏။



(၁၁)

အရှင်ဂေါဓိကမထေရ်ဝတ္ထု

မြတ်စွာဘုရားသခင်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် အရှင်ဂေါဓိကမထေရ်၏ ပရိနိဗ္ဗာန်စံယူတော်မူသည်ကို အကြောင်းပြု၍ “တေသံ သမ္ပန္နသီလာနံ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

အရှင်ဂေါဓိကမထေရ်သည် ရာဇဂြိုဟ်ပြည်အနီး ဣသိဂိလိတောင်၏ နံပါးဖြစ်သော မျက်စဉ်းညှိရောင်တောက်ပြောင်သော ကျောက်ဖျာပေါ်မှာ သီတင်းသုံးတော်မူသည်။ မမေ့မလျော့ ပြင်းစွာအားထုတ်သဖြင့် သမာဓိစွာန်တရားသို့ ရောက်ပြီးမှ တစ်ပါးထီးတည်း လျောင်းအိပ်လျက် မထနိုင်သော ရောဂါဝေဒနာကြောင့် ရထားပြီးသော စွာန်မှ ရွှေ့လျော့ခဲ့ရသည်မှာ ခြောက်ကြိမ်တိုင် ရှိခဲ့သည်။ ခုနစ်ကြိမ်မြောက်မှာ စွာန်ကိုဖြစ်စေပြီး၍ -

“ငါသည် ခြောက်ကြိမ်တိုင်တိုင် စွာန်မှ ရွှေ့လျော့ခဲ့ရသည်။ စွာန်မှ ရွှေ့လျော့ပြီး ပကတိသောအားဖြင့် သေလွန်ခဲ့ပါလျှင် လားရာဂတိမြဲလိမ့်မည်မဟုတ်၊ ယခုခုနစ်ကြိမ်မြောက် စွာန်သို့ ရောက်သည့်အခါမှာ လက်နက်ဖြင့် မိမိကိုယ်သတ်၍ သေတော့မည်” ကြံပြီးလျှင် ဆံရိတ်သောဓားငယ်ကို ယူ၍ လည်ချောင်းကို လှီးဖြတ်ရန် ညောင်စောင်းမှာ လျောင်းအိပ်လိုက်သည်။

ထိုခဏ၌ ဝသဝတ္တိနတ်ပြည်မှာ စံနေသော မာရ်နတ်မင်းသည် အရှင် ဂေါဓိကမထေရ်၏ စိတ်အကြံတော်ကိုသိ၍ -

“ . . . ဤရဟန်းသည် ဓားလက်နက်ဖြင့် ဗိမိကိုယ်ကို သတ်ဖို့ အားထုတ် နေသည်။ ဤသို့ပြုသည်ရှိသော် အသက်၌ ငဲ့ကွက်တွယ်တာ ညှာတာခြင်း မရှိမူ၍ ဝိပဿနာတို့ကို ပွားများစေပြီး အရဟတ္တဖိုလ်သို့ ရောက်ပေမည်။ အကယ်၍ ငါသည် ထိုရဟန်းကို သွားရောက် တားမြစ်လျှင် မနာယူဘဲ ရှိလိမ့်မည်။ မြတ်စွာဘုရားသခင်အား တားမြစ် စေမည်. . . ” ကြံ၍ မာရ်နတ်သည် မထင်မရှားသောအသွင်ဖြင့် မြတ်စွာ ဘုရားထံ ချဉ်းကပ်လျှောက်ထားသည်။

“ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား - ရှင်တော်ဘုရား၏ ခြေတော်အစုံကို တပည့်တော် ရှိခိုးပါသည်ဘုရား။

- ရှင်တော်မြတ်ဘုရား၏ သားတော်ဖြစ်သော အရှင်ဂေါဓိကမထေရ် သည် သေခြင်းကို တောင့်တနေပါသည်။ ထိုကို ရှင်တော်မြတ်ဘုရား တား မြစ်တော်မူပါဘုရား။

- ရှင်တော်မြတ်ဘုရား- သာသနာတော်မှာ ဓမ္မလျော်ပျော်ပိုက်သော ဤသို့ သဘောရှိသောသာဝကသည် သေက္ခသာဖြစ်လျက် အရဟတ္တဖိုလ် ကို မရောက်သေးဘဲ သေလွန်ခြင်းကို မပြုသင့်ပါဘုရား။”

ထိုသို့ မာရ်နတ်က လျှောက်ကြားနေစဉ်မှာပင် အရှင်ဂေါဓိကသည် ဓားလက်နက်ဖြင့်လည်ချောင်းကို ဖြတ်ပြီး သမသီသိက ရဟန္တာဖြစ်၍ ပရိ နိဗ္ဗာန်စံဝင်ပြီး ဖြစ်လေသည်။

မြတ်စွာဘုရားသခင်သည် ဤသို့လျှောက်ထားလာသူကို မာရ်နတ် ဟု သိတော်မူ၍ -

“ဟယ် မာရ်နတ်ယုတ် - ပညာရှိတို့ မည်သည်ကား ဤသို့သဘောရှိ သည်ကို ပြုလုပ်တတ်ကုန်၏။ ကိလေသာနှင့် ထွေးယှက်ပြီး မိမိ၏အသက် တာရှည်နေခြင်းကို မတောင့်တကြကုန်။ ဘဝအသွယ်သွယ်မှာ မြွေတွယ်

“ဟယ် မာရ်နတ်ယုတ် - ပညာရှိတို့ မည်သည်ကား ဤသို့သဘောရှိ သည်ကို ပြုလုပ်တတ်ကုန်၏။ ကိလေသာနှင့် ထွေးယှက်ပြီး မိမိ၏အသက် တာရှည်နေခြင်းကို မတောင့်တကြကုန်။ ဘဝအသွယ်သွယ်မှာ မြွေတွယ်

ကျင်လည်စေတတ်သော အမြစ်နှင့်တကွသော တဏှာကို ပယ်ရှားဖြတ် တောက်သည်ဖြစ်၍ ငါ၏သားတော် ဂေါဓိကသည် ပရိနိဗ္ဗာန်ပြုလေပြီ”ဟု မိန့်တော်မူသည်။

ဤသို့ မိန့်တော်မူပြီး မြတ်စွာဘုရားသခင်သည် ရဟန်းများနှင့်အတူ အရှင်ဂေါဓိကမထေရ်ရှိရာသို့ ကြွတော်မူသည်။ ထိုခဏ၌ မာရ်နတ်သည် “အရှင်ဂေါဓိကမထေရ် အဘယ်အရပ်မှာ ပဋိသန္ဓေနေသနည်း”ကြံ၍ အနီး အငွေ့ကဲ့သို့ ဖန်ဆင်းကာ အရပ်မျက်နှာတို့သို့ ပြေးသွားလျက် မထေရ်မြတ် ၏ ဝိညာဉ်ကို လိုက်လံရှာဖွေနေသည်။ မြတ်စွာဘုရားသခင်သည် အနီး အငွေ့ကဲ့သို့ပြု၍ ရှာဖွေနေသော မာရ်နတ်သားကို ရဟန်းတို့အား ပြ၍-

“ချစ်သားရဟန်းတို့ - မာရ်နတ်သည် ဂေါဓိက၏ဝိညာဉ်ကို ရှာဖွေ နေပေသည်” ဟု မိန့်တော်မူသည်။

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား - အရှင်ဂေါဓိက မထေရ်၏ ဝိညာဉ်သည် အဘယ်အရပ်မှာ တည်နေပါသနည်းဘုရား”

“ချစ်သားရဟန်းတို့ - ဂေါဓိကမထေရ်သည် ပရိနိဗ္ဗာန်ပြုလေပြီ”

မာရ်နတ်သားသည် အရှင်ဂေါဓိကမထေရ်၏ ဝိညာဉ်တည်ရာကို မမြင်နိုင်သဖြင့် သတို့သားငယ်အသွင် ဖန်ဆင်း၍ စောင်းငယ်တစ်ခုကို ယူ ဆောင်လျက် မြတ်စွာဘုရားသခင်ထံ ချဉ်းကပ်ပြီး -

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား - အရပ်မျက်နှာ အားလုံးသို့ သွားရောက်၍ ရှာဖွေပါသော်လည်း အရှင်ဂေါဓိကမထေရ်၏ ဝိညာဉ်ကို မတွေ့ရပါ။ ထိုအရှင်ဂေါဓိကသည် အဘယ်အရပ်၌ ဖြစ်ပါ သနည်း”

“ဟယ် မာရ်နတ်ယုတ် - ဂေါဓိကမထေရ်သည် ပညာရှိသည်၊ ပညာ နှင့် ပြည့်စုံသည်။ ရပြီးသော ဈာန်ရှိသည်။ အခါခပ်သိမ်း ဈာန်၌မွေ့လျော် သည်။ ကြာမြင့်စွာသော နေ့ညပတ်လုံး အားထုတ်အပ်သော ဝီရိယရှိသည် ဖြစ်၍ မိမိ၏အသက်ပျက်စီးရမည်ကိုလည်း မငဲ့ညှာ မတောင့်တ။

ထိုသို့ လုံ့လပညာရှိသော ဂေါဓိကသည် သေမင်း၏ စစ်သည်ဗိုလ်ပါ များစွာကို အောင်မြင်၍ တပ်မက်မှုတဏှာကို ပယ်ရှားပစ်ခွာလျက် ဘဝ

သစ်သို့ မလားမရောက်ရတော့ဘဲ ပရိနိဗ္ဗာန်ပြုလေပြီ” မိန့်တော်မူသည် ရှိသော် မာရ်နတ်သားသည် စိတ်နှလုံးမသာယာစွာဖြင့် ထိုနေရာမှာပင် ကွယ်သွားလေသည်။ မြတ်စွာဘုရားသခင်က-

“ဟယ် မာရ်နတ်ယုတ် - အသင်သည် ဂေါဓိကမထေရ်၏ ဖြစ်ရာ အရပ်ကို အဘယ်မှာ ရှာဖွေ၍ မြင်နိုင်ပါအံ့နည်း။ သင်ကဲ့သို့သော နတ် သိကြားတစ်ထောင်လောက်သော်လည်း ဂေါဓိက၏ ဖြစ်ရာကို မြင်ခြင်းငှာ မစွမ်းနိုင်သည်သာတည်း” မိန့်တော်မူပြီး အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

တေသံ သီလသမ္ပန္နသီလာနံ၊
အပ္ပမာဒ ဝိဟာရိနံ။
သမ္ပဒညာ ဝိမုတ္တာနံ၊
မာရော မဂ္ဂံ နဝိန္ဒတိ။ ။

မြန်မာပြန်။ ။ သီလနှင့် ပြည့်စုံသည်ဖြစ်၍ သတိဖြင့် မပေါ့မလျော့ နေလေ့ရှိသော၊ ကောင်းစွာ သိအပ်ပြီး၍ ဝိမုတ္တိဖြင့် ပယ်ဖျက်လျက် ကိလေသာမှ လွတ်မြောက်ကုန်ပြီး သော သူတို့၏ လားရာခရီးကို မာရ်နတ်သည် မသိ၊ မမြင်၊ ရှာ၍ မရပေ။

ဤဓမ္မဒေသနာတော်အဆုံးမှာ များစွာသောသူတို့ သောတာ ပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေသည်။ ဓမ္မဒေသနာသည်လည်း လူအပေါင်းအား အကျိုးရှိသော ဒေသနာ ဖြစ်လေသည်။

အရှင်ဂေါဓိကမထေရ် ဝတ္ထုပြီး၏။



(၁၂)

သီရိဂုတ္တသုကြွယ်နှင့် ဂရဟဒိန္နသုကြွယ်ဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် တက္ကတွန်းတို့၏ တပည့်ဖြစ်သော ဂရဟဒိန္နကို အကြောင်းပြု၍ “ယထာ သင်္ကာရဓာနသ္မိ” အစရှိသော ဓမ္မဒေသနာတော် ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

(ကိုးကွယ်မှုမတူသော သူငယ်ချင်းနှစ်ယောက်)

သာဝတ္ထိပြည်ကြီးမှာ သီရိဂုတ္တသုကြွယ်နှင့် ဂရဟဒိန္နသုကြွယ်ဟူ၍ သူငယ်ချင်းနှစ်ယောက် ရှိသည်။ သီရိဂုတ္တသည် မြတ်စွာဘုရားသခင် ၏တပည့်သာဝကဖြစ်သည်။ ဂရဟဒိန္နကား နိဂဏ္ဌတက္ကတွန်းတို့၏ တပည့်ဖြစ်သည်။ ဂရဟဒိန္နကို ဆရာတက္ကတွန်းတို့က-

“ဒါယကာ-သင့်သူငယ်ချင်းကို အဘယ့်ကြောင့် ရဟန်းဂေါတမအား ကိုးကွယ်စေဘိသနည်း။ ရဟန်းဂေါတမအား ဆည်းကပ်သဖြင့် ဘာအကျိုးရှိ မည်နည်း၊ ငါတို့ကို မှီဝဲဆည်းကပ်သင့်သည်မဟုတ်လော။ ငါတို့ကိုလည်း ပေးကမ်းလှူဒါန်းသင့် သည်မဟုတ်လော၊ သင်သည် ‘ငါတို့အားမှီဝဲ ဆည်းကပ်လှူဒါန်းရန်’ အဘယ်ကြောင့်မပြောမဆိုဘိသနည်း” ဟုအစဉ် မပြတ် တိုက်တွန်း ပြောဆိုလေ့ရှိကြသည်။

ဂရဟဒိန္နသည် မိမိ၏ဆရာတက္ကတွန်းတို့၏စကားကိုနာခံ၍ သီရိဂုတ္တ နှင့်အတူသွား အတူလာသောအခါတို့မှာ-

“အဆွေသီရိဂုတ္တ-အသင်သည် ရဟန်းဂေါတမကို ဆည်းကပ်သဖြင့် အဘယ်အကျိုးရှိမည်နည်း၊ ငါ၏အရှင်မြတ်တို့ကိုလည်း ဆည်းကပ်သင့်ပါသည်။ ပေးကမ်းလှူဒါန်းသင့်ပါသည်မဟုတ်လား” ပြောဆိုလျှင် သီရိဂုတ္တသည် ဘာမှပြန်မပြောဘဲ များစွာသောနေ့တို့ပတ်လုံး ဆိတ်ဆိတ်သာ နေလေသည်။

တစ်နေ့မှာ သီရိဂုတ္တသည် ဂရဟဒိန္န၏စကားကို နားငြီးလှသဖြင့်-

“အဆွေဂရဟဒိန္န-သင်သည် ဤစကားကိုချည်း အမြဲပြောနေသည်။ သင့်ဆရာတို့သည် ဘာကိုသိကြသနည်း” မေးသည်။

“အဆွေသီရိဂုတ္တ-ဤသို့မပြောပါနှင့်။ ငါ၏ အရှင်တို့ကား မသိသော အရာမရှိ။ အားလုံးသိကြသည်။ ကာလသုံးပါး၌ဖြစ်သော ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှု၊ တို့ကိုလည်း သိပါသည်အဆွေ”

“အားလုံးကို တကယ်ပင်သိပါသလား”

“သိပါသည်အဆွေ”

“အဆွေဂရဟဒိန္န-သင်ပြောသည့်အတိုင်းဖြစ်ခဲ့လျှင် ဤမျှသောကာလပတ်လုံး ငါ့ကို ဤအကြောင်း ဘာကြောင့်မပြောကြားဘိသနည်း။ ယခု သင်ပြောသဖြင့်သိရပြီ။ ယနေ့စ၍ ငါသင်္ဃာ သင့်ဆရာတို့၏ အစွမ်းကိုသိခွင့်ရပေပြီ။ အဆွေဂရဟဒိန္န-သွားပါချေ။ သင့်ဆရာတို့ကို ငါ့စကားဖြင့် လျှောက်ကြားပင့်ဖိတ်ပေးပါ။ ငါလှူဒါန်းပါမည်” ဆိုလျှင် ဂရဟဒိန္နသည် တက္ကတွန်းတို့ထံသွား၍ ပင့်ဖိတ်သည်။

“အရှင်ဘုရားတို့-အကျွန်ုပ်၏ အဆွေ သီရိဂုတ္တသည် မနက်ဖြန် အတွက် အရှင်ဘုရားတို့ကို ပင့်ဖိတ်ခိုင်းလိုက်ပါသည်”

“သည်စကားကို သီရိဂုတ္တကိုယ်တိုင်ပြောသလော”

“မှန်ပါသည် အရှင်ဘုရားတို့” ဟုလျှောက်လျှင် တက္ကတွန်းတို့သည် နှစ်သက်ရွှင်လန်းသောစိတ် ရှိကုန်သည်ဖြစ်၍-

“ငါတို့၏ အလိုဆန္ဒ ပြီးဆုံးပေပြီ။ သီရိဂုတ္တသည် ငါတို့အား ကြည်ညိုသောအခါမှစ၍ အရာရာ ပြည့်စုံပြီးဖြစ်ပေတော့မည်” ဟု အားရဝမ်းသာ ပြောဆိုကြသည်။

နိဂဏ္ဌတက္ကတွန်းတို့ မစင်တွင်း၌ကျခြင်း

သီရိဂုတ္တ၏ အိမ်နေရာသည် ကြီးမားကျယ်ပြန့်သည်။ သီရိဂုတ္တသည် အိမ်နှစ်လုံးကြားမှာ တွင်းရှည်ကြီးကိုတူးစေ၍ မစင်ဖြင့် ဖြည့်ထားလိုက်သည်။ တွင်း၏ နှစ်ဖက်အစွန်းတို့မှာ သစ်ငုတ်တို့ကို စိုက်စေပြီး ကြိုးတို့ကို ချည်ထားစေသည်။ ရှေ့ခြေကို တွင်း၏ ရှေ့နှုတ်ခမ်းမှာ တည်စေလျက် နောက်ခြေကို ကြိုးတို့မှာထားစေပြီးလျှင် ထိုင်လိုက်သည်ရှိသော် မစင်တွင်းသို့ ဦးခေါင်းဇောက်ထိုးကျစေရန် စီစဉ်ထားသည်။ ထိုအပေါ်မှာ နေရာခင်းထားပြီး အောက်မှာရှိသောတွင်းကို မမြင်ရအောင် အဝတ်ဖြူတို့ဖြင့် ဖုံးလွှမ်းခင်းထားစေသည်။

ထို့နောက် အိုးစရည်းကြီးတို့ကို ဆေးကြောပြီး ငှက်ပျောရွက်တို့ဖြင့် လည်းကောင်း၊ အဝတ်တို့ဖြင့်လည်းကောင်း မျက်နှာဝကို ဖုံးပိတ်စည်းထားစေသည်။ အိုးအတွင်းမှာကား ဘာမှမရှိချေ။ အိုးတို့အပြင်ဘက်မှာမူ ထောပတ်၊ ပျား၊ တင်လဲ၊ ဆီ၊ မုန့်မှုန့်တို့ဖြင့် ကြွဖြန့် လိမ်းကျံပေရေ ထားစေသည်။

ဂရဟဒိန္နသည် နံနက်စောစောကပင် သီရိဂုတ္တ အိမ်သို့သွား၍-

“အရှင်တို့ကို ကျွေးမွေးရန် စီရင်ပြီးပြီလော” မေးသည်။

“စီရင်ထားပြီးပါပြီ”

“စီရင်ထားသည်မှာ အဘယ်မှာနည်း” မေးပြန်သဖြင့် ပြုပြင်စီမံထားသော အိုးတို့ကိုပြ၍-

“ဤမျှလောက်သော အိုးစရည်းတို့မှာ ထောပတ်၊ တင်လဲ၊ ဆီ၊ ပျား၊ မုန့်တို့ကို ပြည့်အောင်စီမံထားပါသည်။ နေရာတို့ကိုလည်း မြင်သည့်အတိုင်း ခင်းကျင်းပြင်ဆင်ထားပါသည်” ဆိုလျှင် ဂရဟဒိန္နလည်း သဘောကျ၍ ပြန်သွားသည်။

ထို့နောက် တက္ကတွန်းတို့ လာကြသည်။ သီရိဂုတ္တသည် အိမ်မှထွက်၍ ထိခြင်းငါးပါးဖြင့် ရှိခိုးပြီး လက်အုပ်ချီလျက် ကြံဆင်ခြင်သည်။

“အသင်တို့သည် အတိတ် အနာဂတ်စသည် အားလုံးကိုသိသည်ဟု သင်တို့၏ ဒါယကာက ပြောကြားထားသည်။ ထိုပြောသည့်အတိုင်း အလုံး

စုံကို သိသည်ဖြစ်ခဲ့လျှင် ငါ့အိမ်တွင်းသို့ မဝင်ကြလာပါကုန်နှင့်။ သင်တို့အား ကျွေးမွေးရန် ယာဂု-ထမင်း စသည် ဘာမှမရှိပါ။ သင်တို့သည် မသိသောကြောင့်သာ ဝင်သည်ဖြစ်ခဲ့လျှင် မစင်တွင်းသို့ကျစေခြင်းဖြင့် ဆုံးဖြတ်ခြင်းကို သိရပါမည်” ဟု ကြံဆင်ခြင်ပြီး အလုပ်သမားတို့အား-

“သင်တို့သည် တက္ကတွန်းတို့ ထိုင်သောအခါ နောက်ကနေပြီး ဖုံးထားသော အဝတ်တို့ကို ဖယ်လိုက်ကြပါ။ အဝတ်တို့ကို မစင်မပေစေနှင့်” ဟု တီးတိုးမှာကြားပြီးမှ တက္ကတွန်းတို့ကို-

“အရှင်တို့-ဤနေရာသို့ ကြွဝင်ကြပါ” ဟု ဆိုသဖြင့် တက္ကတွန်းတို့ ဝင်လာ၍ ထိုင်မည်ပြုလျှင် အလုပ်သမားတို့က-

“အရှင်တို့-ခဏနေပါဦး၊ တစ်ယောက်စီမထိုင်ကြပါနှင့်” တားမြစ်ကြသည်။

“ဘာကြောင့်နည်း”

“အရှင်တို့-တပည့်တော်တို့ အိမ်သို့ ဝင်ရောက်လာကုန်သော အရှင်တို့အား ပြုရသည့်ဝတ္တရားကို သိသဖြင့်ပြောခြင်းဖြစ်ပါသည်”

“သို့ဆိုလျှင် အသို့ပြုရမည်နည်း”

“အရှင်ဘုရားတို့-မိမိတို့ ရောက်သောနေရာမှာ ရပ်နေပြီး အားလုံးသောအရှင်တို့ စုံကာမှ တစ်ပြိုင်နက်တည်း ထိုင်ကြရပါမည်”

(ဤသို့ဆိုရခြင်းမှာ-ရှေးဦးသူတို့ထိုင်၍ မစင်တွင်းသို့ ကျသည်ကို မြင်လျှင် ကျန်သူတို့ ထွက်ပြေးကုန်မည်စိုးသောကြောင့် ဖြစ်သည်။)

တက္ကတွန်းတို့ အသီးသီးဝင်လာကြပြီး ထိုင်မည့်နေရာ အသီးသီးမှာ ရပ်နေကြသည်။ အလုပ်သမားတို့က-

“အရှင်ဘုရားတို့-တစ်ပြိုင်နက်တည်း ထိုင်ကြပါကုန်လော့” ဆိုပြီး တက္ကတွန်းတို့ ထိုင်မည်ပြုလျှင် ခင်းထားသော အဝတ်တို့ကို ဆွဲယူလိုက်သည်။ တက္ကတွန်းတို့ တစ်ပြိုင်နက်တည်း ထိုင်လိုက်သည်နှင့် ချည်နှောင်ထားသော ကြိုးတို့အပေါ်မှာ တင်ထားသောနေရာတို့ လျှောကျကုန်ပြီး တက္ကတွန်းတို့အားလုံး ဦးခေါင်းဇောက်ထိုး တွင်းထဲကျကုန်သည်။ သီရိဂုတ္တသည် တက္ကတွန်းတို့ မစင်တွင်းသို့ကျသွားလျှင် တံခါးကိုပိတ်စေ၍ တွင်းမှ တက်လာကုန်သော သူတို့ကို-

“သင်တို့သည် အတိတ်အနာဂတ်ပစ္စုပ္ပန်အားလုံးကို အလုံးစုံသိသည် ပြောဆို ဝန်ခံကြသည်။ ယခု ဘာကြောင့် မသိကုန်သနည်း” ပြောဆို၍ တုတ်တို့ဖြင့် ရိုက်နှက်စေပြီးမှ တံခါးဖွင့်ပေးလိုက်သည်။ တံခါးမှထွက်လာသော တက္ကတွန်းတို့ထွက်ပြေးရန်ကြိုးစားကြသည်။ သို့သော်ပြေးလမ်းမှာ ပျစ်ချွဲသောအရာတို့လိမ်းကျံထားသဖြင့်ချော်လဲကြပြန်သည်။ အလုပ်သမားတို့ကရိုက်နှက်ကြပြန်သည်။ စိတ်ရှိနှိပ်စက်ပြီးမှလွှတ်လိုက်သည်။ တက္ကတွန်းတို့သည် ငိုကြွေးမြည်တမ်းလျက် မိမိတို့ဒကာဖြစ်သော ဂရဟဒိန္နအိမ်သို့သွားကြသည်။

ဂရဟဒိန္နသည် ထိုအကြောင်းကိုသိလျှင် ဒေါသထွက်၍လက်သီးလက်မောင်းတန်းကာနန်းတော်သို့သွားရောက်ပြီး မင်းကြီးကို တိုင်ကြား၍ သီရိဂုတ္တအား အသပြာတစ်ထောင်ဒဏ်တပ်စေသည်။ မင်းကြီးသည် သီရိဂုတ္တကို ခေါ်စေ၍မေးမြန်းသည်။ “အရှင်မင်းကြီး-စူးစမ်းစိစစ်ဆင်ခြင်၍ ဒဏ်ထားတော်မူပါ။ စူးစမ်းမဆင်ခြင်ဘဲ ဒဏ်ထားတော်မမူပါနှင့်”

“အချင်းသူကြွယ်-အကြောင်းကိုဆိုလော့”

သီရိဂုတ္တသည် ဂရဟဒိန္နတိုက်တွန်းသည်မှစ၍ အလုံးစုံကိုလျှောက်ထားပြီး-

“အရှင်မင်းကြီး-ဂရဟဒိန္နစကားအတိုင်း ပြုခြင်းသာဖြစ်ပါသည်။ သူ့ဆရာသည် သူပြောသည့်အတိုင်း အလုံးစုံကိုသိသည်ဆိုလျှင် ယခုကဲ့သို့ ဖြစ်နိုင်စရာမရှိပါ။ ဤသို့ပြုရာမှာ ကျွန်တော်မျိုးအားဒဏ်ထားထိုက်မထိုက် ဆင်ခြင်တော်မူပါ”

“ဂရဟဒိန္န - သင်သည် သူလျှောက်ထားသည့်အတိုင်း ပြောဆိုခဲ့သလော”

“မှန်ပါသည် အရှင်မင်းကြီး”

“သင်သည် အသိအလိမ္မာဉာဏ်ပညာကင်းသောသူကိုဆရာဟုကိုးကွယ်ပြီး ငါတို့ဆရာသည်အကုန်သိ၏ဟုအဘယ့်ကြောင့်မြတ်စွာဘုရား၏ တပည့်အား ပြောကြားဘိသနည်း။ သင့်စကားအတိုင်းသာ သီရိဂုတ္တပြုခြင်း ဖြစ်သည်။ သို့ဖြစ်ရာ သင်လျှောက်ထားသောမင်းဒဏ်သည် သင့်အားသာ ကျရောက်ပေသည်။ သင်သာပေးဆောင်လေလော့” အမိန့်ချမှတ်ပြီး အသပြာတစ်ထောင်ပေးဆောင်စေသည်။

မီးပုံတွင်းမှ ပဒုမ္မာကြာပေါက်လာခြင်း

ဂရဟဒိန္နသည် သီရိဂုတ္တကို စိတ်ဆိုး၍ ဆယ့်ငါးရက်လုံးလုံးစကား မပြောဘဲနေပြီးမှစဉ်းစားသည်။ “ငါသည် ဤသို့မနေသင့်၊ သူ့ကိုရှေးကကဲ့ သို့ အကျွမ်းတဝင်ပြန်ဆက်ဆံပြီး သူ့ဆရာတို့ကိုလည်း တုံ့ပြန်လက်စား ချေခြင်းပြုသင့်သည်” စဉ်းစား၍ သီရိဂုတ္တနှင့်အတူစကားပြောသည်။

“အဆွေသီရိဂုတ္တ၊ ငြင်းခုံခိုက်ရန်ဆိုသည်မှာ ဆွေမျိုးသားချင်းများ လည်းဖြစ်တတ်ပါသေးသည်။ သင်ဘာကြောင့် ငါ့အားစကားမပြောဘဲနေ သနည်း”

“သင်မပြောသဖြင့် ငါမပြောခြင်းဖြစ်သည်။ သင်ပြောလျှင် ငါလည်း ပြောရန်ဝန်မလေးပါ”

ထိုမှစ၍ သူငယ်ချင်းနှစ်ဦး ယခင်ကအတိုင်းသွားအတူလာ အတူနေကြပြန်သည်။ အတန်ကြာလာပြီးသောတစ်နေ့မှာ သီရိဂုတ္တက ဂရဟဒိန္နကို မြတ်စွာဘုရားအား မိဝဲဆည်းကပ်ရန် ပြောသည်။

“အဆွေသီရိဂုတ္တ၊ သင့်ဆရာကဘာကိုသိသနည်း”

“အဆွေ-ငါတို့ဆရာမြတ်စွာဘုရားသည် အလုံးစုံကိုပင်သိသူဖြစ်ပါ သည်။ သတ္တဝါတို့၏စိတ်ကိုလည်းပိုင်းခြား၍ သိပါသည်”

“အဆွေ-သို့ဖြစ်လျှင်သွားပါချေ၊ မြတ်စွာဘုရားအား ပင့်ဖိတ်ပေးပါ။ ငါ ဆွမ်းလှူဒါန်းလိုပါသည်”

သီရိဂုတ္တသည် မြတ်စွာဘုရားသခင်ထံချဉ်းကပ်ရှိခိုး၍ -

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား-တပည့်တော်၏ အဆွေဂရဟဒိန္နသည် ရဟန်းငါးရာနှင့်အတူရှင်တော်မြတ်ဘုရားအား ဆွမ်း လုပ်ကျွေးလိုပါသည်ဟု တပည့်တော်အားပင့်ဖိတ်စေလိုက်ပါသည်။ နက်ဖြန်ခါ ဆွမ်းအလှူခံရန် ကြွတော်မူပါဘုရား။ တစ်ခုလျှောက်ထားပါမည် ဘုရား။ တပည့်တော်သည် ရှေ့တစ်နေ့တုန်းက ဂရဟဒိန္န၏ဆရာတို့ကို ဤသို့ဤပုံပြုလုပ်မိခဲ့ပါသည်။ ထိုကိုလက်စားချေလိုသောကြောင့် ပင့်ခိုင်း သည်ဟူ၍လည်း မပြောနိုင်ပါ။ စိတ်ရင်းစေတနာဖြူစင်စွာနှင့် ပင့်ဖိတ်သည် ဟူ၍လည်း မပြောနိုင်ပါဘုရား။ ထိုကို ရှင်တော်မြတ်ဘုရားသည် ဆင်ခြင်တော်မူ၍သင့်လျော်လျှင် သည်းခံတော်မူပါ။ မသင့်လျော်လျှင် ပယ်တော်မူပါဘုရား”

မြတ်စွာဘုရားသခင်သည် ဆင်ခြင်တော်မူလေလျှင် အကျိုးရှိသော စည်းဝေးတစ်ရပ်ဖြစ်မည်ကိုသိတော်မူသဖြင့် ဆိတ်ဆိတ်နေ၍ သည်းခံတော်မူသည်။

သီရိဂုတ္တသည်ပြန်လာပြီး ဂရဟဒိန္နအားအကြောင်းကြားလေသည်။ ဂရဟဒိန္နက “ယခုအခါ သင်းကိုလက်စားချေရတော့မည်” ကြံပြီး အိမ်နှစ်လုံးကြားမှာ တွင်းတူးစေ၍ လှည်းအစီး ရှစ်ဆယ်တိုက်မျှရှိသော ရှားမီးကျိုးခဲများကိုထည့်စေပြီး အပေါ်မှာသစ်သားကျိုးတိုးကျဲတဲခင်းကာ ဖျာများဖြင့်ဖုံးအုပ်ထားသည်။ ဤအပေါ်တက်နင်းသော် ကျိုးကျသွားစေရန် လည်း အားနွဲ့သောတုတ်တံတို့ကို ထောက်ထားသည်။ ထို့နောက် အိမ်နောက်ဘက်မှာသီရိဂုတ္တပြုလုပ်သည့်အတိုင်းအိုးစရည်းကြီးများ ပြင်ဆင်ထားသည်။ မိုးလင်းလျှင် “အသင့်ဖြစ်ပြီ”ဟု သီရိဂုတ္တထံ အကြောင်းကြားလိုက်သည်။ထိုနေ့မှာ လူအများလည်း စုဝေးရောက်လာကြသည်။

မြတ်စွာဘုရားသခင်သည် နောက်ပါရဟန်းငါးရာနှင့်အတူ ဂရဟဒိန္နအိမ်သို့ ကြွတော်မူလာသည်။ ဂရဟဒိန္နသည် အိမ်မှထွက်ပြီး ထိခြင်းငါးပါးဖြင့်ရှိခိုး၍ သီရိဂုတ္တကြံစည်သောအတိုင်းတွေးကြံပြီး ပင့်ဆောင်လာခဲ့သည်။ ရှေးဦးစွာ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်တစ်ပါးတည်း ကြွတော်မူသည်။မီးကျိုးတွင်းပေါ်ခြေတော်ဆန့်လှမ်းတော်မူလျှင် ခင်းထားသော ဖျာများကွယ်ပျောက်ပြီး မီးကျိုးစုကို ဖောက်ခွဲ၍ လှည်းဘီးပမာဏရှိသောပဒုမ္မာကြာပန်းတို့ ထပေါက်လာကြသည်။မြတ်စွာဘုရားသခင်သည် ကြာပွင့်တို့ အလယ်မှနင်း၍ကြွသွားတော်မူပြီး ခင်းထားသော နေရာမှာ ထိုင်တော်မူသည်။ နောက်ပါရဟန်းတို့လည်း ထို့အတူသာ ကြွသွား၍ ထိုင်နေကြသည်။ဂရဟဒိန္နတစ်ကိုယ်လုံးမီးဖြင့်မြှိုက်ထားသကဲ့သို့ ပူလောင်လာပြီး သီရိဂုတ္တထံ လျင်စွာပြေးသွားသည်။

“အဆွေ-ငါ့ကိုကယ်ပါဦး”

“ဘုကြောင့်နည်း အဆွေ”

ဂရဟဒိန္နက အကြောင်းစုံပြောပြပြီး-

“အဆွေ-ငါ့မှာဆွမ်းပြုစုလုပ်ကျွေးရန် ဘာမှလုပ်မထားရပါ ယခု မြတ်စွာဘုရားသခင်နှင့်ရဟန်းတော်များထိုင်တော်မူနေကြပြီ၊ ငါအသို့ ပြုရမည်နည်း”

“အဆွေပြောခဲ့သည်။အိုးစရည်းတွေထဲမှာ ယာဂု၊ ခဲဖွယ်တို့ကို စီရင် ထည့်ထားသည်မဟုတ်ပါလော”

“အဆွေ-ငါသည် လှည့်ဖြားလို၍ပြောမိခဲ့ခြင်းသာဖြစ်ပါသည်”

“အဆွေ-သင်ပြောသည့်အတိုင်းထားပါလော့။အခုသွားပါချေ။အိုး စရည်းတို့ကိုဖွင့်ကြည့်ပါလော့” ဆိုသဖြင့်လျင်မြန်စွာပြန်လာပြီးဖွင့်ကြည့်လျှင် ယခင်မိမိပြောထားသည့်အတိုင်း ယာဂုထမင်းဟင်းတို့ဖြင့်ပြည့်နေသည်ကို အံ့သြစွာတွေ့ရလေသော် ဂရဟဒိန္နလည်းနှစ်သက်ရွှင်လန်းစွာဖြင့် ဘုရား အမျိုးရှိသော သံဃာတော်အပေါင်းကိုဆွမ်းလုပ်ကျွေးပြုစုလေသည်။ ဆွမ်း ကိစ္စပြီးလတ်သော်မြတ်စွာဘုရားသခင်အားအနုမောဒနာပြုစေလိုသော ကြောင့်သပိတ်တော်ကိုယူလေသည်။ မြတ်စွာဘုရားသခင်သည်အနုမော ဒနာပြုလိုသောကြောင့်-

“သတ္တဝါတို့သည် ပညာမျက်စိမရှိကုန်သောကြောင့် ငါဘုရားတပည့် သာဝကတို့၏ ဂုဏ်ကျေးဇူးကိုမသိမမြင်ကြကုန်၊ တရားတော်၏ဂုဏ်ကျေး ဇူးကိုမသိမမြင်ကြကုန်။ ပညာမျက်စိမရှိကုန်သောသူတို့သည် သူကန်း မည်ကုန်၏။ ပညာရှိကုန်သောသူတို့သည် မျက်စိရှိသူမည်ကုန်၏” ဟု မိန့်တော်မူပြီးအောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

၁။ ယထာ သင်္ကာရဓာနသ္မိ၊
ဥဇ္ဈိတသ္မိ မဟာပထေ။
ပဒုမံ တတ္ထ ဇာယေထ၊
သုစိဂန္ဓံ မနောရမံ။ ။

မြန်မာပြန်။ ။ လမ်းမပေါ်၌ စွန့်ပစ်ထားသည့် အမှိုက်ပုံစုရာ အရပ်မှာ သင်းပျံ့မွှေးကြိုင်၍ နှစ်သက်စဖွယ်လှပ တင့်တယ်သော ပဒုမ္မာကြာပန်းသည် ပေါက်ရောက် သကဲ့သို့-

၂။ ဧဝံ သင်္ကရဘူတေသု၊
အန္ဓဘူတေ ပုထုဇ္ဇနေ။
အတိရောစတိ ပညာယ၊
သမ္မာသမ္ဗုဒ္ဓသာဝကော။ ။

မြန်မာပြန်။ ။ ဤအတူအမှိုက်ပုံနှင့်တူသည့် ပညာမျက်စိကန်းကုန် သော ပုထုဇဉ်လူမိုက်တို့အလယ်၌ ဗုဒ္ဓ၏တပည့် သာဝကသည် လွန်စွာတင့်တယ်လှပေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ ရှစ်သောင်းလေးထောင်ကုန်သော သတ္တဝါတို့အကျွတ်တရားရကြသည်။ သီရိဂုတ္တနှင့် ဂရဟဒိန္န သုကြွယ် နှစ်ဦးတို့လည်း သောတာပတ္တိဖိုလ်သို့ရောက်ကြသည်။ သူငယ်ချင်း နှစ်ယောက်တို့သည် မိမိတို့၏ပစ္စည်းဥစ္စာတို့ကို သာသနာတော်၌ စွန့်ကြဲ လှူဒါန်းကြလေသည်။

ထိုနေ့ညချမ်းအခါတရားသဘင်မှာ ရဟန်းတော်များကနံနက်ခင်းက ဖြစ်ရပ်ဖြစ်သော မီးပုံတွင်းမှပဒုမ္မာကြာပေါက်သောအဖြစ်ကို ပြောဆို နေကြစဉ် မြတ်စွာဘုရားသခင်ကြွတော်မူလာ၍ မေးတော်မူရာ ပြောဆို နေသောအကြောင်းကိုလျှောက်ထားလေလျှင်-

“ချစ်သားရဟန်းတို့-ယခုအခါဘုရားအဖြစ်သို့ရောက်တော်မူသော ငါ့အား မီးပုံတွင်းမှ ပဒုမ္မာကြာပေါက်လာသည်မှာ အံ့ဩဖွယ်မရှိသေး။ ပါရမီတော်နုစဉ် ရှေးအလောင်းတော်ဘဝကလည်း ရှားမီးခဲအစုကို ဖောက်ခွဲ၍ ပဒုမ္မာကြာပေါက်စေခဲ့ဖူးပြီ” မိန့်တော်မူသော် ရဟန်းတို့က-

“ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရား-အဘယ်အခါ ကာလ တုံးကပါနည်း၊တပည့်တော်တို့အားမိန့်ကြားတော်မူပါဘုရား”ဟုလျှောက်ထား တောင်းပန်ကြသဖြင့် အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်းဟောကြားတော် မူလေသည်။



အတိတ်ဖြစ်ရပ်

မီးပုံထဲမှပဒုမ္မာကြာပေါက်ခြင်း

ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီး မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် သူဌေးမျိုးမှာဖြစ်၍ မိဘများ ကွယ်လေလျှင် သူဌေးအရာကို ရရှိခဲ့သည်။ မြို့တံခါးလေးခု၊ မြို့လယ်၊ မိမိအိမ်ရှေ့အားဖြင့် နေရာခြောက်ခုတို့မှာ အလှူမဏ္ဍပ်ခြောက်ခုတို့ကို ဆောက်လုပ်၍ နေ့စဉ်စွန့်ကြဲလှူဒါန်းသည်။ သီတင်းသီလကို ကျင့်သုံး ဆောက်တည်၍နေသည်။

တစ်နေ့နံနက်မှာ ဘုရားလောင်းသူဌေးသည် စားကောင်း သောက်ဖွယ်များ တည်ခင်းထားသော ထမင်းပွဲမှာ စားအံ့ဟု ထိုင်နေသည်။ အရှင်ပစ္စေကဗုဒ္ဓါတစ်ဆူသည် နိရောဓသမာပတ်မှ ထတော်မူ၍ သူဌေးအိမ်တံခါးဝမှာ ဆွမ်းရပ်တော်မူလာသည်။ ဘုရားလောင်းသည် ထမင်းစားဆဲကို ရပ်တန့်၍ အလုပ်သမားတစ်ဦးအား အရှင်ပစ္စေကဗုဒ္ဓါ၏ သပိတ်တော်ကို ယူခဲ့ရန် စေခိုင်းလိုက်သည်။ ထိုခဏ၌ မာရ်နတ်သည် ရုတ်ခြည်းလာလတ်၍ -

“အရှင်ပစ္စေကဗုဒ္ဓါ၏ အသက်အန္တရယ်ကိုလည်း ပြုမည်။ သူဌေး၏ အလှူကိုလည်း ပျက်စေမည်” အကြံဖြင့် သူဌေးအိမ်နှင့် အရှင်ပစ္စေကဗုဒ္ဓါအကြားမှာ အတောင်ရှစ်ဆယ်ရှိသော မီးကျိုးခဲတွင်းကို ဖန်ဆင်းထားပြီး ကောင်းကင်ပေါ်မှ ရပ်ကြည့်နေသည်။ သပိတ်တော်သွားယူသော အလုပ်သမားသည် မီးကျိုးခဲတွင်းကိုမြင်၍ ကြောက်ရွံ့ပြန်ပြေးလာသည်။

“အဘယ်ကြောင့် ပြန်လာရသနည်း”

“အရှင်သူဌေးမင်း - အိမ်တံခါးဝမှာ မီးကျိုးတွင်း ရှိနေပါသည်” ဆိုသဖြင့် နောက်တစ်ယောက်ကို စေလွှတ်ပြန်သော်လည်း ရှေးနည်းတူ ပြန်ပြေးလာသည်။ ထိုအခါ ဘုရားအလောင်း စဉ်းစားသည်။

“... ဝသဝတ္တီနတ်ပြည်မှာနေသော မာရ်နတ်မင်းသည် ငါ့အလှူကို ဖျက်ဆီးရန်လာသည် ဖြစ်ပေလိမ့်မည်။ မာရ်နတ်အထောင်အသောင်း အသိန်း လာရောက်တားမြစ်သော်လည်း ငါ့အလှူကို အပျက်မခံ”ဟု စဉ်းစားပြီး ဆွမ်းခွက်ကိုယူ၍ အိမ်မှထွက်ခဲ့သည်။ မီးကျိုးတွင်းနားမှာ ရပ်လျက် ကောင်းကင်သို့ မော့ကြည့်ရာ မာရ်နတ်သားကို မြင်၍ မေးသည်။

“အသင် မည်သူနည်း”

“ငါကား မာရ်နတ်တည်း”

“ဤမီးကျိုးတွင်းကို အသင်ဖန်ဆင်းသလော”

“ဟုတ်သည်။ ငါသည်ပင် ဖန်ဆင်းထားသည်”

“ဘာကြောင့် ဖန်ဆင်းသနည်း”

“အရှင်ပစ္စေကဗုဒ္ဓါ၏ အသက်အန္တရယ်နှင့် သင်၏အလှူအန္တရယ်ကို ပြုရန် ဖန်ဆင်းထားသည်”

“သင်အန္တရာယ်ပြု၍ မည်သို့ပင်တားသော်လည်း ငါကားပေးလှူမည် သာ ဖြစ်သည်။ သည်နေရာမှာ အသင်နှင့်ငါ စွမ်းပကားသတ္တိ အဘယ် သူက ကြီးမားကြောင်း သိရပါလိမ့်မည်” ဆို၍ မီးကျီးတွင်းနားမှာရပ်လျက် အရှင်ပစ္စေကဗုဒ္ဓါအား-

“ရွှေဘုန်းတော်သခင်အရှင်ဘုရား - အလှုံ့ရဲရဲညီးသော မီးကျီးတွင်း သို့ ဦးဇောက်ပြောင်းပြန်တပည့်တော်ကျမူလည်း ကျပါစေတော့၊ အလှူမပေးခြင်းကို တပည့်တော်မပြုပါ။ အရှင်ဘုရားတို့သည် တပည့်တော် ၏ ဆွမ်းကို အလှူခံတော်မူပါဘုရား” လျှောက်ထားပြီး ဆွမ်းခွက်ကိုကိုင်၍ မီးကျီးပေါ် နင်းတက်သွားသည်။ ထိုခဏမှာ မီးကျီးတွင်းထဲမှ ပဒုမ္မာ ကြာပေါက်လာ၍ ဘုရားလောင်းခြေအောက်မှာ ခံလာသည်။ ဘုရား လောင်းသည် ပဒုမ္မာ ကြာထက်မှာ ရပ်လျက် အရှင်ပစ္စေက ဗုဒ္ဓါ၏ သပိတ် တော်၌ ဆွမ်းကို လောင်းလှူလေသည်။ အရှင်ပစ္စေကဗုဒ္ဓါသည် ဆွမ်းကို ခံယူပြီးသော် အနုမောဒနာပြု၍ ဟိမဝန္တာသို့ ပြန်ကြွတော်မူသည်။

မာရ်နတ်သားသည် စစ်ရှုံး၍ စိတ်မကောင်းစွာဖြင့် မိမိနတ်ပြည်သို့ ပြန်သွားလေသည်။ ဘုရားလောင်းသည် ပဒုမ္မာကြာချပ်ပေါ်မှာရပ်လျက်က စုဝေးရောက်လာသော လူအပေါင်းအား ကုသိုလ်ကောင်းမှု၏ အကျိုး တရားကို ဟောကြားပြီး အိမ်တွင်းသို့ ပြန်ဝင်သွားသည်။

“ချစ်သားရဟန်းတို့ - ယခုအခါ ဘုရားအဖြစ်သို့ ရောက်မှ ပဒုမ္မာ ကြာပန်းပေါက်ခြင်းသည် အံ့ဩဖွယ်မရှိသေး။ ရှေးအခါ ပါရမီနုစဉ်အခါက မီးကျီးစုတွင်းမှ ပဒုမ္မာကြာပေါက်လာသည်ကား သာ၍ပင် အံ့ဩဖွယ် ရှိပါ ပေသည်”ဟု အနုသန္ဓေစပ်တော်မူ၍ -

“ချစ်သားရဟန်းတို့-ထိုစဉ်က အရှင်ပစ္စေကဗုဒ္ဓါသည် ထိုဘဝမှာပင် ပရိနိဗ္ဗာန်ပြုတော်မူလေပြီ။ ထိုစဉ်က ဗာရာဏသီသူဌေးသည် ယခုအခါ ငါဘုရားဖြစ်တော်မူလာပေသည်” ဟု ဇာတ်တော်ကို ပေါင်း၍ ပြတော်မူ လေသည်။

သီရိဂုတ္တသုကြယ်နှင့် ဂရဟဒိန္နသုကြယ် ၀တ္ထုပြီး၏။



ပုပ္ဖဝဂ်

ပုပ္ဖ = ပန်းဥပမာတရား

ဝဂ် = အစုငယ် (ဝါ)အခန်း

ပုပ္ဖဝဂ် = ပန်းဥပမာတရားစုကို ပြဆိုသောအခန်း

ပန်းနှင့်တင်စားပြီး ဟောကြားထားသည့်တရားများ ပါဝင်သည်။
အဆင်းသာရှိ၍ အနံ့မရှိသော ပန်းကဲ့သို့ တရားဟောပြီး တရား
မကျင့်သောသူသည် အကျိုးမရှိ။

ပန်းကလေးများကဲ့သို့ တင့်တယ်လှပသည့် ကာမဂုဏ်အာရုံကို
လိုက်စားသူသည် ဆင်းရဲတွင်းသို့ အဖန်တလဲလဲ ကျရောက်တတ်ပေသည်။
... စသဖြင့် ပန်းနှင့်အတူပြု၍ ဟောကြားထားရာ တရားစုကို
ပြဆိုထားသည့် လေးခုမြောက်ဖြစ်သော ပုပ္ဖဝဂ်သည် ဤတွင်ပြီးဆုံးခြင်းသို့
ရောက်လေပြီ။

ပုပ္ဖဝဂ် ပြီး၏။



၅။ဗာလဝဂ်

(၁)

မထင်ရှားသောယောက်ျားဝတ္ထု
(ဒု-သ-န-သောအကြောင်း)

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် ပသေနဒီကောသလမင်းကြီးကိုလည်းကောင်း၊ မထင်ရှားသော ယောက်ျားတစ်ဦးကိုလည်းကောင်း အကြောင်းပြု၍ “ဒီဃာ ဇာဂရတော ရတ္တိ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

သူ့မယားကို လိုချင်သော ကောသလမင်း

သာဝတ္ထိပြည်ရှင် ဘုရင်ကောသလမင်းကြီးသည် ပွဲလမ်းသဘင် ကြံ့ကြိုက်သောတစ်နေ့မှာ ဆင်စီးပြီး မြို့ကိုလှည့်လည်ကြည့်ရှုသည်။ ထိုစဉ် မထင်ရှားသော ယောက်ျားတစ်ယောက်၏မယားသည် မိမိနေအိမ် ပြာသာဒ်ပေါ်မှနေ၍ ပြတင်းတံခါးမှ မင်းကြီးကို ကြည့်ရှုပြီး အခန်းထဲ ဝင်သွားသည်။ ထိုအမျိုးသမီးကို “လှစ်”ခနဲ မြင်လိုက်ရသော မင်းကြီးမှာ “လပြည့်ဝန်းကြီး တိမ်တိုက်ထဲ ဝင်သွားသကဲ့သို့” မှတ်ထင်လိုက်မိသည်။ မင်းကြီးသည် ထို အမျိုးသမီး၌ တပ်နှစ်သက်သော ရာဂစိတ်ဖြစ်၍ မြို့ကို

အမြန်လှည့်စေပြီး နန်းတော်သို့ ပြန်ခဲ့သည်။ ရောက်သည်နှင့် ကျွမ်းဝင် ရင်းနှီးသော အမတ်တစ်ယောက်အား မေးမြန်းသည်။

“အချင်းအမတ် - ငါသတိထားကြည့်ရှုမိသော ပြာသာဒ်တစ်ခုကို သင် မြင်သလော”

“မြင်ပါသည် အရှင်မင်းကြီး”

“၎င်းပြာသာဒ်ပေါ်မှာ အမျိုးသမီးတစ်ဦးကို မြင်သလော”

“အရှင်မင်းကြီး - ထိုပြာသာဒ်ပေါ်မှာ အဆင်းကြွန်အင်လက္ခဏာနှင့် ပြည့်စုံသော နှစ်သက်စဖွယ် မိန်းမငယ်တစ်ယောက်ကို မြင်ရပါသည်”

“အချင်းအမတ် - သင်သွားပြီး ထိုအမျိုးသမီးမှာ လင်ရှိ၊ မရှိ စုံစမ်း ချေလော့”

အမတ်သည် သွားရောက်စုံစမ်းရာ လင်ရှိကြောင်းသိ၍ ပြန်လာပြီး မင်းကြီးအား လျှောက်ကြားသည်။

“အချင်းအမတ် - သွားချေဦး၊ ထိုအမျိုးသမီး၏လင်ကို ငါ့ထံ ခေါ်ဆောင်ခဲ့လော့” အမတ်သည် သွားရောက်၍ ထိုအမျိုးသမီး၏ လင်ဖြစ်သူကို-

“အမောင် - သင့်ကို မင်းကြီးခေါ်တော်မူသည်။ လာလှည့်”ဟု ဆိုလျှင် လုလင်ယောက်ျားက-

“... မဟုတ်မှလွဲရော၊ ဤအန္တရာယ်သည် ငါ့မယားကြောင့်သာ ဖြစ်ရမည်။ ငါဟူသော အကြောင်းကြောင့်ကား မင်းကြီးခေါ်စရာမရှိ. .” စိတ်ကူးပြီး မင်းအာဏာကို မလွန်ဆန်သာသောကြောင့် လိုက်ပါ သွားရသည်။ နန်းတော်သို့ရောက်လျှင် မင်းကြီးက-

“အမောင်လုလင် - ယနေ့မှစ၍ သင်သည် ငါ့ထံမှာ အမှုထမ်းလော့” ဆိုသည်။

“အရှင်မင်းကြီး - ကျွန်တော်မျိုးသည် မင်းမှုထမ်းလိုပါ။ မိမိအလုပ် ကိုလုပ်၍ အရှင်မင်းကြီးအား အခွန်ဆက်သွင်းပါမည်။ အိမ်မှာသာ နေပါ ရစေ”

“သင် ဆက်သွင်းမည့်အခွန်ဖြင့် ငါအလိုမရှိ။ ယနေ့မှစ၍ ငါ့ထံမှာ မင်းမှုထမ်းလော့” ဆိုကာ ရာထူးချီးမြှင့်၍ လက်နက်ပါ ပေးထားလိုက်သည်။

(ယင်းသို့ ရာထူးပေးလိုက်ခြင်းမှာ ထိုလူလင်ကို ပြစ်ချက်ရှာသတ်ဖြတ်ပြီး သူ့မယားကို သိမ်းပိုက်လိုသောကြောင့်ဖြစ်သည်။)

လူလင်သည် သတိထား၍ မမေ့မလျော့ အမှုထမ်းရာ အပြစ်တစ်စုံတစ်ရာ ရှာမရ ဖြစ်လေသည်နှင့်အမျှ မင်းကြီးမှာ တဏှာအပူပြင်းစွာ နှိပ်စက်ခံနေရသည်။

“... မဖြစ်ပြီ၊ သင်းကို အပြစ်ရှာပြီး မင်းအာဏာထားမှ သင့်တော့မည်” ကြံ၍ ထိုလူလင်ကို ခေါ်ကာ-

“အမောင်လူလင် - ဤသာဝတ္ထိပြည်မှ တစ်ယူဇနာဝေးကွာသော အရပ်မှာ မြစ်တစ်ခု ရှိသည်။ ထိုမြစ်သို့ သွားရောက်ပြီး ကုမုဒြာကြာနှင့် အရုဏဝတီမြေညက်ကို ငါရေသုံးသပ်ချိန်အမီ ယူဆောင်လာရမည်။ အချိန်မီမရောက်လျှင် သင့်အား မင်းဒဏ်သင့်စေမည်” အမိန့်ချမှတ်သည်။ လူလင်က-

“... ငါသည် မင်းအာဏာကို မလွန်ဆန်နိုင်သဖြင့် မလွဲဧကန်သွားရချေတော့မည်။ ကုမုဒြာကြာနှင့်အတူ အရုဏဝတီမြေဆိုသည်ကား နဂါးတို့နေရာမှာသာ ရှိသည်။ ငါအသို့ရနိုင်ပါမည်နည်း... ” စဉ်းစားလျက် သေဘေးမှ ကြောက်ရွံ့သဖြင့် အိမ်သို့ အမြန်သွားပြီး -

“ချစ်နွမ - ထမင်းကျက်ပြီလော” မေးသည်။

“အရှင်-မကျက်သေးပါ။ မီးဖိုပေါ်မှာပင် ရှိပါသေးသည်”

လူလင်သည် ထမင်းကျက်သည့်တိုင်အောင် မစောင့်နိုင်တော့ဘဲ ရသမျှဟင်းနှင့်အတူ မကျက်သေးသဖြင့် စိုစွတ်နေသေးသော ထမင်းကို ခြင်းထဲမှာထည့်သိပ်ပြီး အပြေးအလွှား ခရီးထွက်ခဲ့သည်။ သွားရင်းမှာပင် ထမင်းကျက်နပ်သွားရသည်။

မြစ်နားသို့ရောက်လျှင် မိမိယူဆောင်လာသော ထမင်းကို အဦးခွဲခြားထားပြီး ထမင်းစားသောက်သည်။ တစ်ဆုပ်စာထမင်းကို ချန်ထားသည်။ ထိုစဉ် ခရီးသွားတစ်ယောက် ရောက်လာသည်။ အဦးချထားသော ထမင်းကို ပေးလှူလိုက်သည်။ ချန်ထားသော တစ်ဆုပ်စာထမင်းကိုလည်း ရေထဲသို့ ကြဲပက်ကာ ငါးတို့အတွက် လှူဒါန်းလိုက်သည်။ ထို့နောက် အသံကျယ်ကျယ်ဖြင့် -

“ဤမြစ်မှာ စောင့်ရှောက်၍နေကြကုန်သော နဂါးဂဠုန်စသော နတ်အပေါင်းတို့သည် အကျွန်ုပ်၏စကားကို နာတော်မူကြပါကုန်လော့။ ကောသလမင်းကြီးသည် အကျွန်ုပ်အား ကုမုဒြာကြာနှင့် အရုဏဝတီမြေညက်ကို ဆောင်ယူပေးဆက်ရမည်ဟု မင်းအာဏာဖြင့် စေလွှတ်ခဲ့ပါသည်။ အကျွန်ုပ်သည် ခရီးသွားဧည့်သည်အားလည်းကောင်း၊ ရေမှာရှိသော ငါးတို့အားလည်းကောင်း ထမင်းပေးလှူခြင်း ကောင်းမှုကို ပြုခဲ့ပါသည်။ ထိုကောင်းမှုအဖို့ကို အသင်တို့အား အမျှပေးဝေပါသည်။ အသင်တို့သည် အကျွန်ုပ်အား ကုမုဒြာကြာနှင့် အရုဏဝတီမြေညက်ကို ဆောင်ယူပေးသနားတော်မူကြပါကုန်လော့” သုံးကြိမ်တိုင်တိုင် ဟစ်အော်ပြောကြားသည်။

ထိုမြစ်မှာ စောင့်ရှောက်နေသော နဂါးမင်းသည် သူအိုယောင်ဖန်ဆင်းကာ ရောက်လာပြီး မေးမြန်း၍ အကြောင်းစုံသိသည်တွင် ကုမုဒြာကြာနှင့် အရုဏဝတီမြေညက်ကို ယူဆောင်၍ပေးလိုက်သည်။

မင်းကြီးအကောက်ကြံခြင်း

လုလင်သွားနေခိုက်မှာ မင်းကြီးစဉ်းစားသည်။

“... လူတို့သည် မန္တန်မန္တရားတတ်သူလည်း ရှိသည်။ တစ်စုံတစ်ခုသော အကြောင်းဖြင့် ထိုပစ္စည်းကို ရယူနိုင်ခဲ့လျှင် ငါ့အကြံမအောင်မြင်ဖြစ်ရချေမည်... ” စဉ်းစားပြီး မြို့တံခါးအားလုံးကို ပိတ်ထားစေလိုက်သည်။ လုလင်သည် ကုမုဒြာကြာနှင့် အရုဏဝတီမြေညက်ကို ယူဆောင်ပြီး မင်းကြီးရေသုံးသပ်ချိန်အမီ ရောက်လာသည်။ သို့သော် မြို့တံခါးက ပိတ်နှင့်နေပြီ။ တံခါးစောင့်ကိုခေါ်၍ တောင်းပန် ပြောဆိုသော်လည်း ဝင်ခွင့်မရ ဖြစ်ရရှာသည်။ သို့ဖြင့် တံခါးခုံအထက်မှာ မြေညက်စိုင်းခဲကိုတင်၊ ထိုအပေါ်မှ ကုမုဒြာကို စိုက်ထားပြီး-

“အို-မြို့သူမြို့သားအပေါင်းတို့- ငါသည် မင်းကြီးစေခိုင်းသော အတိုင်း ဤပစ္စည်းများကို အချိန်မီ ယူဆောင်လာနိုင်ပါသည်။ ထိုကို အသင်တို့ သိကြပါကုန်လော့၊ မင်းကြီးသည် အကြောင်းရှာ၍ ငါ့အား ဖျက်ဆီးလိုသဖြင့် မြို့တံခါးကို ပိတ်ထားစေခဲ့ပြီ... ” ဟု ဟစ်အော်ပြောဆိုပြီးမှ “ငါသည် အဘယ်သို့ သွားရမည်နည်း” စဉ်းစားလျှင် “ရဟန်းတို့သည် နူးညံ့သိမ်မွေ့

သော စိတ်နှလုံး ရှိကြသည်။ ကျောင်းမှာ သွားအိပ်တော့မည်” ခုံးဖြတ်လိုက်ပြီး ဇေတဝန် ကျောင်းတော်သို့ သွားလေသည်။

(မှတ်ချက်။ ။ သတ္တဝါတို့ မည်သည် ချမ်းသာစွာ နေရသောအခါတို့မှာ ရဟန်းတို့၏ ရှိသည်၏အဖြစ်ကို မသိမူ၍ ဆင်းရဲဒုက္ခရောက်သော အခါသာ ရဟန်းတို့ကျောင်းသို့သွားခြင်း ဖြစ်တတ်ကြပေသည်။)



ဒု-သ-န-သော အသံကို မင်းကြီးကြားရခြင်း

ထိုညမှာ ကောသလမင်းကြီးသည် မြင်ခဲ့ရသော အမျိုးသမီးကို အောက်မေ့၍ တဏှာရာဂဖြင့် ပူလောင်ရကား အိပ်မရဖြစ်နေသည်။ “... မိုးလင်းလျှင် ထိုလုလင်ကိုသတ်၍ သူ့မယားကို နန်းတော်သို့ အမြန် ဆောင်စေမည်” ဟူ၍ စဉ်းစားနေသည်။ ထိုအခိုက်မှာ ---

လောဟကုမ္ဘီဇရဲ (သံရည်ပူဇရဲမှာ) ကျခံနေရသော ငရဲသားလေးယောက်တို့သည် မီးဖိုပေါ်မှာတင်ထားသော ကျိုက်ကျိုက်ဆူနေသည့် အိုးထဲမှ ပြောင်းပြန်လန်သော ဆန်ကဲ့သို့ အောက်ထက် ပြောင်းပြန်လန်ပြီး နှစ်သုံးသောင်းလုံးလုံး အောက်သို့နှစ်မြုပ်၍ နှစ်သုံးသောင်းတို့ဖြင့် အပေါ်သို့ ဆန်တက်ပေါ်လာပြီး အိုးနှုတ်ခမ်းဝသို့ ရောက်လာသည်။ ငရဲသားလေးယောက်တို့သည် ငရဲအိုးသံရည်ပူထဲမှ ပေါ်လာသည်နှင့် ဦးခေါင်းထောင်၍ တစ်ဦးကိုတစ်ဦးကြည့်ပြီး ဂါထာတစ်ပုဒ်ကို ရွတ်ဆို ပြောလိုပါလျက် တစ်ဂါထာလုံးမရွတ်ဆိုနိုင်ဘဲ အစအကွရာတစ်လုံးကိုသာ ရွတ်ဆိုနိုင်ရုံဖြင့် သံရည်ပူအိုးထဲ ပြန်လည်နှစ်မြုပ်သွားကြသည်။ ၎င်းငရဲသားလေးယောက်တို့ ရွတ်ဆိုသော အသံလေးခုကိုကြားရ၍ ကောသလမင်းကြီးသည် စက်တော်ခေါ်၍ မပျော်နိုင် ရှိရပြန်သည်။

“... ယခုကြားရသောအသံသည် ငါ၏အသက်အန္တရာယ်လော။ မိဖုရားကြီး၏အသက်အန္တရာယ်လော (သို့မဟုတ်) ငါ့အား မင်းအဖြစ်မှ ကျစေမည်လော” ဟူ၍ တွေးတောပူပန်စိုးရွံ့ထိတ်လန့်လျက်နေသည်။

မိုးလင်းသော် ပုရောဟိတ်ပုဏ္ဏားကိုခေါ်စေ၍ ထိုအကြောင်းကို ပြောပြပြီး အန္တရာယ်တစ်စုံတစ်ရာ ပေါ်ပေါက်ခြင်းရှိမရှိ မေးမြန်းသည်။

ပုဏ္ဏားက-

“အရှင်မင်းကြီး - အဘယ်သို့ကြားရပါသနည်း” မေးလျှောက်သည်။

“ဆရာပုဏ္ဏား - ငါမင်းကြီးသည် ရှေးဦးစွာ ‘ဒု’ဟူသောအသံကို ကြားရသည်။ နောက်တော့ ‘သ’၊ ‘န’၊ ‘သော’ဟူသော အသံကို ကြားရသည်။ ဤအသံလေးခုတို့၏ ဖြစ်ပေါ်လာမည့်အကြောင်း နိမိတ်ကို စိစစ်ဆင်ခြင်ပြောပြပါလော့”

ပုရောဟိတ်ပုဏ္ဏားသည် အမှောင်ကြီးထဲ ရောက်သွားသကဲ့သို့ ဘာကိုမှ မသိမမြင်နိုင်ဖြစ်သော်လည်း “မသိပါလျှောက်ထားလျှင် ညံ့ရာ ကျမည်” စဉ်းစား၍ -

“အရှင်မင်းကြီး - ထိုအသံကြားရခြင်းသည် အရှင်မင်းကြီးအား အသက်အန္တရာယ်ကျရောက်အံ့သော နိမိတ်ဖြစ်ပါသည်”

“ဆရာပုဏ္ဏား - ထိုအန္တရာယ်ကို ပယ်ဖျောက်နိုင်မည်လော”

“ပယ်ဖျောက်နိုင်ပါသည် အရှင်မင်းကြီး”

“ထိုအန္တရာယ်ပယ်ပျောက်စေရန် အဘယ်အမှုကို ပြုရမည်နည်း”

“အရှင်မင်းကြီး- သဗ္ဗသတယဇ်ကြီးကို ပူဇော်ပသလျှင် ထိုအန္တရာယ် ပပျောက်ပါလိမ့်မည်”

“သဗ္ဗသတယဇ်၏ဟူသည် အဘယ်နည်း”

“အရှင်မင်းကြီး-ဆင်တစ်ရာ၊ မြင်းတစ်ရာ၊ နွားထီးတစ်ရာ၊ နွားမ တစ်ရာ၊ ဆိတ်တစ်ရာ၊ သိုးတစ်ရာ၊ မြည်းတစ်ရာ၊ အာဇာနည်မြင်းတစ်ရာ၊ ကြက်တစ်ရာ၊ ဝက်တစ်ရာ၊ လုလင်ပျိုတစ်ရာ၊ လုံမပျိုတစ်ရာ - အားဖြင့် အလုံးစုံတစ်ရာ၊ တစ်ရာစီသော သတ္တဝါတို့ကို ဖမ်းဆီး၍ ယဇ်ပူဇော်ခြင်း ဖြစ်ပါသည်။ ထိုယဇ်ကို ပူဇော်ပသလျှင် အရှင်မင်းကြီး၏အသက်အန္တရာယ် ပယ်ပျောက်ပါလိမ့်မည်”

ကောသလမင်းကြီးသည် မိမိအသက်ချမ်းသာရာရရေးအတွက် ပုရောဟိတ်ပုဏ္ဏား လျှောက်တင်သည့်အတိုင်း လုပ်ဆောင်စေသည်။ မင်းချင်းတို့သည် ပြောဆိုထားသော အရေအတွက်ထက်ပို၍ ဖမ်းဆီးကြ သဖြင့် အားလုံးငါးရာစီ ဖြစ်သွားသည်။ လူအများသည် မိမိတို့၏ သားသမီး ဆွေမျိုးတို့ကို ဖမ်းဆီးချုပ်နှောင်ယူဆောင်သွားသဖြင့် ဟစ်အော်ငိုကြွေး ကြရာ အုတ်အုတ်ကျက်ကျက် ဆူညံသံများ လျှံ၍ ထွက်ပေါ်လာသည်။

မလ္လိကာမိဖုရားကြီး၏အမြော်အမြင်

ထိုသို့ဟစ်အော်ငိုကြွေးသံကို မလ္လိကာမိဖုရားကြီးကြားလျှင် မင်းကြီးထံ သွားရောက်ပြီး မေးမြန်းလျှောက်တင်သည်။ မင်းကြီးက အကြောင်းစုံ ပြောပြသည်တွင် မလ္လိကာမိဖုရားကြီးက-

“အရှင်မင်းကြီး-အရှင်မင်းကြီးသည် အလွန်မိုက်မဲလေစွတကား၊ တစ်စိတ်ချက်ထမင်းကို နေ့တိုင်းစားသုံးသဖြင့် အစားကြီးသည်။ တိုင်းကြီး နှစ်တိုင်းကို အစိုးရသည်မှန်သော်လည်း သင်မင်းကြီးမှာ ဆင်ခြင်ဉာဏ် မရှိပါတကား”

“ချစ်နမ - အဘယ်ကြောင့် ဤသို့ ပြောဘိသနည်း”

“အရှင်မင်းကြီး - သူတစ်ပါးအသက်ကို သတ်ဖြတ်စတေးပြီးမှ မိမိ အသက်ချမ်းသာရသည့်အဖြစ်ကို မြင်ဖူး ကြားဖူးပါသလော။ ပုဏ္ဏားမိုက်၏ စကားကိုယုံပြီး အဘယ့်ကြောင့် လူအပေါင်း၊ သတ္တဝါအပေါင်း၏ အသက် ကို ဖျက်ဆီးဖို့ စီမံရသနည်း။ မနီးမဝေး ဇေတဝန်ကျောင်းတော်မှာ အတု မရှိသော မြတ်စွာဘုရားသခင် ရှိနေသည် မဟုတ်ပါလော။ ထိုမြတ်စွာ ဘုရားသခင်ထံ ချဉ်းကပ်လျှောက်ထားပြီး ဆုံးမတော်မူသည့်အတိုင်း ပြုကျင့် သင့်သည် မဟုတ်ပါလော” လျှောက်ထားသဖြင့် ကောသလမင်းကြီးသည် မလ္လိကာမိဖုရားနှင့်အတူ ဇေတဝန်ကျောင်းတော်သို့ လျင်မြန်စွာ လာခဲ့ကြ သည်။

“ဒကာတော်မင်းကြီး - မွန်းတည့်နေပူရှိန်အောက်မှာ အဘယ်အရပ် က လာခဲ့ကြသနည်း” မေးသော်လည်း မင်းကြီးမှာ သေဘေးကို တွေးတော ကြောက်ရွံ့လျက်ရှိသဖြင့် စကားမပြောနိုင်၍ မလ္လိကာမိဖုရားကြီးကသာ လျှောက်ထားသည်။

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား- ဒကာတော်မင်းကြီး သည် ကြောက်မက်ဖွယ်အသံကြီးလေးခုကို ကြားခဲ့ရပါသည်။ ထိုအသံ အကြောင်း ပုရောဟိတ်ပုဏ္ဏားအား မေးမြန်းရာ မင်းကြီးအသက်အန္တရာယ် ရှိလိမ့်မည်။ သဗ္ဗသတယဇ်ပူဇော်မှ အန္တရာယ်ပပျောက်မည်။ အသက် ချမ်းသာမည် အဟောရှိသဖြင့် မင်းကြီးက သတ္တဝါတို့ကို ဖမ်းဆီးစေပါ သည်။ သို့ဖြစ်၍ တပည့်တော်မသည် ဒကာတော်မင်းကြီးကို ရှင်တော်မြတ်

ဘုရား၏ ခြေတော်ရင်းသို့ ရောက်အောင် ခေါ်ဆောင်ခဲ့ရပါသည် ဘုရား”

“ဒကာတော်မင်းကြီး - မိဖုရားကြီး လျှောက်ကြားသည့်အတိုင်းပင် မှန်သလော”

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား - မှန်ပါသည်ဘုရား”

“ဒကာတော်မင်းကြီး - အဘယ်သို့သောအသံကို ကြားရသနည်း”
အမေးတော်ရှိသဖြင့် အလုံးစုံကို ပြန်ကြားလျှောက်ထားသည်။

“ဒကာတော်မင်းကြီး - မကြောက်ရွံ့လင့်၊ အသင်ဒကာတော်မင်းကြီး အား အန္တရာယ်တစ်စုံတစ်ရာ မရှိပါ။ မကောင်းမှုကို ပြုခဲ့ကုန်သောသူတို့ သည် မိမိ၏ဆင်းရဲဒုက္ခကို မခံမရပ်နိုင်သဖြင့် ပြောဆိုလိုသောကြောင့် ထွက် ပေါ်လာသောအသံတို့သာ ဖြစ်သည်။ ထိုအသံသည် သင်မင်းကြီးအား မည်သို့မှ အန္တရာယ်မဖြစ်စေနိုင်ပါ”

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား - အဘယ်မကောင်း မှုကို ပြုခဲ့ကြပါသနည်းဘုရား”

“ဒကာတော်မင်းကြီး - နာလော့”ဟု မိန့်တော်မူ၍ အတိတ်ဖြစ်ရပ်ကို ဟောပြောတော်မူလေသည်။



ဘုရားရှင်ဖြေဆိုတော်မူခြင်း
အတိတ်ဖြစ်ရပ်

ဒု-သ-န-သော သူဌေးသားလေးယောက်

ရှေးလွန်လေပြီးသောအခါက လူတို့နှစ်အနှစ်သောင်းသက်တမ်း ကာလဝယ် ကဿပမြတ်စွာဘုရား ပွင့်တော်မူခဲ့သည်။ နောက်ပါရဟန္တာ နှစ်သောင်းခြံရံလျက် ဒေသစာရီ လှည့်လည်ရင်း ဗာရာဏသီပြည်သို့ ရောက်တော်မူလာသည်။ လူများက စုဝေးတိုင်ပင်၍ ဆွမ်းလုပ်ကျွေး လှူဒါန်းကြသည်။

ထိုစဉ်က ဗာရာဏသီပြည်မှာ ကုဋေလေးဆယ်စီကြွယ်ဝသော သူဌေးသားလေးယောက် ရှိသည်။ ခင်မင်ချစ်ကျွမ်းသော သူငယ်ချင်းများ ဖြစ်ကြသဖြင့် အစစတိုင်ပင်လေ့ ရှိကြသည်။

“ငါတို့မှာ ပစ္စည်းဥစ္စာ များစွာရှိ ကြသည်။ အဘယ်ကဲ့သို့ပြုရမည် နည်း။ မြတ်စွာဘုရားသခင် ဒေသစာရီလှည့်လည်လာစဉ် အလှူဒါန ပြုလုပ်ကြပြီး သီတင်းသီလ ဆောက်တည်ကြလျှင် မကောင်းပါလော”

“မည်သူကမှ စကားတုံ့မပြန်ဘဲရှိသည်။ တစ်ယောက်က-

“ငါတို့တစ်တွေ ကောင်းပေ့ဆိုသော အရက်ကို သောက်စားပြီး သွား လာပျော်ပါးကြမည်” ဆိုသည်။

အခြားတစ်ယောက်က -

“နေ့တိုင်း ဝတ်ကောင်းစားလှ ဝတ်ဆင်ပြီး စားကောင်းသောက်ဖွယ် များကို ပျော်ပျော်ပါးပါး စားသောက်ကြမည်” ဆိုသည်။

ကျန်တစ်ယောက်က -

“နေ့တိုင်း ကောင်းပေ့ဆိုသော အစားအစာများကို ချက်စေပြီး အဝစားကြမည်” ဆိုသည်။

နောက်ဆုံးတစ်ယောက်က-

“သူငယ်ချင်းတို့ - တခြားတွေ တွေးမနေကြပါနှင့်။ ပစ္စည်းဥစ္စာ ပေးလျှင် မလိုချင်သော မိန်းမဆိုသည်မှာ မရှိ။ ပစ္စည်းဥစ္စာဖြင့် ပေးကမ်း ဖြားယောင်းပြီး သူတစ်ပါးမယားတွေနှင့် ပျော်ပါးကြခြင်းသာ အကောင်း ဆုံးဖြစ်သည်” ဆိုရာ သူငယ်ချင်းအားလုံးက သဘောတူကြပြီး ထိုအတိုင်း နှစ် နှစ်သောင်းလုံးလုံး ပစ္စည်းဖြင့်ဖြားယောင်းပြီး သူတစ်ပါးမယားတို့ကို လွန်ကျူးကြသည်။

သို့ဖြင့် သူဌေးသားလေးယောက်တို့သည် ကွယ်လွန်ပြီးနောက် အဝီစိ ငရဲမှာ ဘုရားတစ်ဆူ ပွင့်သည့်ကြားကာလလုံးလုံး ခံရပြီးမှ အဝီစိငရဲမှ လွတ် လာပြီးသော် လောဟကုမ္ဘိငရဲမှာ ခံရပြန်သည်။ အနှစ်သုံးသောင်း အောက်သို့ နစ်မြုပ်ပြီး အနှစ်သုံးသောင်းတို့ဖြင့် အပေါ်သို့ ဆန်တက်ကာ အိုးဝ မျက်နှာပြင်သို့ ရောက်လာသည်။ ထိုအခါ တစ်ဦးကိုတစ်ဦး မြင်ကြရပြီး အချင်းချင်း စကားပြောလိုသဖြင့် ပြောဖို့ရာ စကားအစအကွရာကို ရွတ် ဆိုမိကာမျှဖြင့် တစ်ဖန်ပြန်၍ အောက်သို့ နစ်မြုပ်သွားခြင်း ဖြစ်သည်။

“ဒကာတော်မင်းကြီး - သင်မင်းကြီးကြားရသော အသံကို လျှောက် တင်လော့”

မင်းကြီးက မိမိကြားခဲ့ရသော (ဒု-သ-န-သော)အသံလေးခုကို
လျှောက်တင်သည်။ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် အကွရာ
တစ်လုံးစီ၏ အဓိပ္ပာယ်ကို ဖွင့်ဆိုပြတော်မူသည်။

ဒု - ဒုဇ္ဈိဝိတ မဇ္ဈိဝိမ္မ၊
ယေ သန္တေ န ဒဒမ္ပသေ။
ဝိဇ္ဇာမာနေသု ဘောဂေသု၊
ဒီပံ နာကမ္ပ အတ္တနော။ ။

မြန်မာပြန်။ ။ အိုအဆွေတို့ - ငါတို့မှာ ပစ္စည်းဥစ္စာထင်ရှား ရှိပါလျက်
မပေးမလှူမိခဲ့လေကြ။ မှီခိုရာကျွန်း ကြီးသဖွယ်ဖြစ်သော
ကောင်းမှုကုသိုလ်ကို မပြု မိခဲ့လေကြ။ ထိုငါတို့သည်
ယခုအခါ မကောင်းသော အသက်ရှည်ခြင်းဖြင့်
အသက်ရှင်နေကြရပြီ။

(လိုရင်း။ ။မကောင်းသဖြင့်အသက်ရှင်နေကြရပြီ။)

သ - သဌိဝဿ သဟဿာနိ၊
ပရိပုဏ္ဏာနိ သဗ္ဗသော။
နိရယေ ပစ္စမာနာနံ၊
ကဒါ အန္တော ဘဝိဿတိ။ ။

မြန်မာပြန်။ ။ လောဟကုမ္ဘီငရဲမှာ ခံနေကြရသော ငါတို့အား
အနှစ်ခြောက်သောင်းပြည့်လေပြီ။ ဘယ်သော အခါမှ
ပြီးဆုံးပါမည်နည်း။

(လိုရင်း။ ။အနှစ်ခြောက်သောင်းခံခဲ့ရပြီ၊ ဘယ်တော့မှ
လွတ်မှန်းမသိ။)

န - နတ္ထိ အန္တော ကုတော အန္တော၊
န အန္တော ပဋိဒိဿတိ။
တဒါဟိ ပကတံ ပါပံ။
မမ တုယုဉ္စ မာရိသာ။ ။

မြန်မာပြန်။ ။ အိုသူငယ်ချင်းတို့ - သူဌေးသားဖြစ်စဉ်က ပြုမိ ခဲ့သော
အကုသိုလ်ကံသည် သင်နှင့်ငါတို့အား အဆုံးမရှိ။
အဆုံးမထင်နိုင်ပါတကား။

(လိုရင်း။ ။ ပြုခဲ့မိသော အကုသိုလ်ကံသည်
ဘယ်သောအခါမှ ဆုံးမည်မသိနိုင်။)

သော - သောဟံ နုနု က္ကတော ဂန္တော၊
ယော နိ လဒ္ဓါန မာနသီ။
ဝဒည သီလ သမ္ပန္နော၊
ကာဟာမိ ကုသလံ ဗဟံ။ ။

မြန်မာပြန်။ ။ ငါသည် သံရည်ပူအိုးမှ လွတ်မြောက်ပြီး အကယ်၍
လူ့ဘဝရောက်ခဲ့ရပါလျှင် ပညာရှိတို့၏ ဆုံးမစကားကို
နာယူပြီး သီလကို ပြည့်စုံစေကာ ကုသိုလ်ကိုသာ ပြုလုပ်ပါ
တော့မည်။

(လိုရင်း။ ။ ငါလွတ်မြောက်ခဲ့လျှင် ကောင်းကောင်း မွန်မွန်
ကုသိုလ်ပြု၍ နေထိုင်ပါတော့မည်။)

“ဒကာတော်မင်းကြီး - သင်မင်းကြီးကြားခဲ့ရသောအသံလေးခုမှာ
ဟောပြတော်မူခဲ့သည့်အတိုင်း ငရဲခံနေရသူ သူဌေးသားလေးဦးတို့၏
ညည်းတွားပြောဆိုသောအသံသာ ဖြစ်သည်။ ဒကာတော်မင်းကြီးအား
အန္တရာယ်တစ်စုံတစ်ရာ ငြိတွယ်ရန် မရှိချေ”

တရားတော်ကို ကြားနေရလျှင် ကောသလမင်းကြီးသည် မိမိအဖြစ်
ကို တွေးမိပြီး ကြောက်ရွံ့တုန်လှုပ်မိသည်။

“... သူတစ်ပါးမယားကို ပြစ်မှားကျူးလွန်ခြင်း အကုသိုလ်ကံကား
အလွန်ဝန်လေးစွတကား။ တစ်ဆူသော ဘုရားရှင်၏ အကြားကာလ
ပတ်လုံး အဝီစိငရဲမှာ ခံရပြီးမှ လောဟကုမ္ဘီငရဲမှာ အနှစ်ခြောက်သောင်း
တိုင်တိုင် ခံနေရငြားသော်လည်း လွတ်အံ့သော အခြင်းအရာ မရှိသေးချေ
တကား။ ငါသည် သူတစ်ပါးမယားမှာ ကြိုက်နှစ်သက်မှု တဏှာရာဂ
ဖြစ်မိသဖြင့် တစ်ညလုံး အိပ်မပျော်နိုင်ခဲ့။ ယနေ့မှစ၍ သူတစ်ပါးမယားမှာ
ပြစ်မှားသော စိတ်ကို မဖြစ်တော့ပြီ... ”ဟု ကြံပြီးနောက်-

“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား - တပည့်တော်သည် ယနေ့မှာ ညတာရှည်သည့်အဖြစ်ကို သိရပါသည်ဘုရား” ဟုလျှောက်သည်။

ထိုအချိန်တွင် ကျောင်းမှာ ညအိပ်သော မင်းမှုထမ်းသည် အနားမှာ ရှိနေသဖြင့် မင်းကြီးလျှောက်ထားသော စကားကိုကြားရလျှင် “. . . ငါ့အား အထောက်အထား ရပေပြီ” ကြံ၍ -

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား - ပြည့်ရှင်မင်းကြီးသည် ယနေ့ညမှာ ညတာရှည်သည်၏အဖြစ်ကို သိသကဲ့သို့ တပည့်တော်သည်လည်း ယမန်နေ့က တစ်ယူဇနာမျှလောက်သောခရီးကို သွားရောက်ခဲ့ရသည်ဖြစ်၍ တစ်ယူဇနာမျှလောက်သော ခရီးသည် ရှည်ဝေးသည်ဟု သိရပါသည်ဘုရား” လျှောက်တင်သည်။

“ဒါယကာတို့ - အချို့သူအား ညတာရှည်သည်။ အချို့သူအား တစ်ယူဇနာခရီးသည် ရှည်ဝေးလှသည်။ မိုက်မဲတွေဝေလှသော သတ္တဝါအား သံသရာသည် ရှည်ဝေးလှစွာ၏” ဟု မိန့်တော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်
ဒီယာ ဇာဂရတော ရတ္တိ၊
ဒီယံ သန္တဿ ယောဇနံ။
ဒီယော ဗာလာနံ သံသာရော၊
သဒ္ဓမ္မံ အဝိဇာနတံ။ ။

မြန်မာပြန်။ ။ အိပ်မပျော်နိုးကြားသူအား ညတာသည် ရှည်လျားသကဲ့သို့ ဖြစ်သည်။ ခရီးပန်သောသူအား တစ်ယူဇနာခရီးသည် ရှည်လျားသကဲ့သို့ ဖြစ်သည်။ သူတော်ကောင်းတရားကို ပညာမျက်စိဖြင့် မသိမမြင် ကုန်သောသူတို့အား သံသရာသည် အလွန်ရှည်လျား လှပေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ မင်းမှုထမ်းလုလင်သည် သောတာပတ္တိဖိုလ်သို့ ရောက်လေသည်။ အခြားများစွာသော သူတို့သည်လည်း သောတာပတ္တိဖိုလ်စသည်တို့သို့ ရောက်ကြလေသည်။



ဖြစ်စဉ်နိဂုံး

ကောသလမင်းကြီးသည် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်အား ရိုသေစွာရှိခိုးပြီး နန်းတော်သို့ ပြန်သွား၍ ဖမ်းဆီးထားသော သတ္တဝါတို့ကို လွှတ်စေသည်။ အချုပ်အနှောင်မှ လွတ်ကုန်သော မိန်းမယောက်ျားတို့သည် မိမိတို့ အိမ်သို့ ပြန်ရောက်ကြ၍ အကြောင်းစုံကို သိရလျှင်-

“အရှင်မလ္လိကာ မိဖုရားကြီး သက်တော်ရှည်ပါစေ။ အရှင်ကောင်းမဖြစ်တော်မူသော မလ္လိကာမိဖုရားကြီးကို အမှီပြု၍ ငါတို့အသက်ချမ်းသာရာရပေသည်” ဟူ၍ မလ္လိကာမိဖုရားကြီး၏ဂုဏ်ကျေးဇူးကို ပြောဆိုကြလေသည်။

ညချမ်းသောအခါ ရဟန်းတော်တို့သည် တရားသဘင်မှာ စည်းဝေးကုန်၍-

“ငါ့ရှင်တို့- မလ္လိကာ မိဖုရားကြီးသည် ပညာရှိပေစွ၊ အမြော်အမြင်ကြီးပေစွ၊ မိမိ၏ပညာကို အမှီပြု၍ သတ္တဝါများအား ဇီဝိတဒါနကို ပေးလေဘိသည်တကား” ချီးမွမ်းစကားပြောဆိုနေကြသည်။ ထိုစကားကို ဂန္ဓကုဋိတိုက်တော်မှာ သီတင်းသုံးတော်မူနေသော မြတ်စွာဘုရားသခင် သိတော်မူ၍ ထွက်ကြွတော်မူလာပြီး ခင်းထားသောနေရာ၌ထိုင်တော်မူကာ “အဘယ်စကားဖြင့် စည်းဝေးပြောဆိုနေကြသနည်း” အမေးတော်ရှိသဖြင့် “ဤမည်သော စကားပါ” ဟု လျှောက်ထားလေလျှင်-

“ချစ်သားရဟန်းတို့ - မလ္လိကာမိဖုရားသည် ယခုဘဝ၌သာ မိမိပညာကိုမှီ၍ လူအများအား ဇီဝိတဒါနကို ပေးသည်မဟုတ်သေး။ ရှေးဘဝတုန်းကလည်း ပေးခဲ့ဖူးသည်သာတည်း” ဟု မိန့်တော်မူ၍ အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်းဟောပြောတော်မူလေသည်။



အတိတ်ဖြစ်ရပ်

မလ္လိကာမိဖုရား၏ ရှေးအကြောင်း

ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီး၏ သားတော်တစ်ပါးသည် ညောင်ပင်တစ်ပင်ရင်းသို့ ချဉ်းကပ်၍ ညောင်စောင့်နတ်မင်းအား -

“အရှင်နတ်မင်း - ခမည်းတော်ကွယ်လွန်သည့်အခါ အကျွန်ုပ်သည် မင်းအဖြစ်ကိုရခဲ့ပါလျှင် တစ်ရာတစ်ပါးသော မင်းတို့ကို မိဖုရားနှင့်တကွ ဆောင်ယူခဲ့ပြီး ထိုမင်းမိဖုရားတို့၏ လည်ချောင်းသွေးဖြင့် အရှင်နတ်မင်း အား ပူဇော်သမှု ပြုပါမည်၊ အကျွန်ုပ်အား မင်းအဖြစ်သို့ရောက်အောင် ကြည့်ရှုစောင့်မတော်မူပါ” ဟု ဆုတောင်းလေသည်။ ခမည်းတော် ကွယ်လွန်လေသော် ထိုမင်းသား မင်းဖြစ်လာသည်။

“ညောင်စောင့်နတ်မင်း၏ တန်ခိုးတော်ကြောင့် မင်းဖြစ်ရသည်”ဟု အောက်မေ့မှတ်ထင်၍ နတ်မင်းကို ပူဇော်မည်ဆိုကာ စစ်သည်ဗိုလ်ပါ များစွာဖြင့် တစ်ရာတစ်ပါးသောမင်းတို့ကို မိဖုရားများနှင့်တကွ ဖမ်းယူလာ ခဲ့သည်။ အငယ်ဆုံးဖြစ်သော ဥဂ္ဂသေနမင်း၏ ဓမ္မဒိန္နာမည်သော မိဖုရား သည် ကိုယ်လေးလက်ဝန်ရှိသဖြင့် ခြွင်းချန်ထားခဲ့သည်။ ကျန်သောမင်း မိဖုရားတို့ကို သတ်အံ့ဟူ၍ ညောင်ပင်ရင်းသို့ ဆောင်ယူလာခဲ့သည်။ ညောင်စောင့်နတ်မင်းက -

“ဤမင်းသားကား ဤမျှလောက်သော မင်းအပေါင်းကို အောင် မြင်ခြင်းမှာ ငါ့ကိုအမှီပြု၍ ငါ့တန်ခိုးကြောင့် အောင်မြင်သည်မှတ်ထင်ပြီး ထိုမင်းတို့၏လည်ချောင်းသွေးဖြင့် ငါ့အားပူဇော်မည် လုပ်နေသည်။ ထို မင်းတို့ကို သတ်ခဲ့လျှင် ဇမ္ဗူဒိပ်ကျွန်းကြီးမှာ မင်းဆက်မင်းနွယ်ပြတ်ပေလိမ့် မည်။ ငါ့စံရာညောင်ပင်ရင်းသည်လည်း ညစ်ပတ်ပေရေ စက်ဆုပ်ဖွယ် ဖြစ် လိမ့်မည်။ သည်ကိစ္စကို ငါတားမြစ်နိုင်မည်လော” စဉ်းစားဆင်ခြင်သော် မစွမ်းနိုင်သည်ကိုသိ၍ အခြားသောနတ်မင်းတို့ထံ သွားရောက်ပြောဆိုပြီး အကူအညီတောင်းသည်။ မစွမ်းနိုင်ပါချည်းဆိုကြသဖြင့် နောက်ဆုံးမှာ သိကြားမင်းထံ ရောက်လာသည်။ သိကြားမင်းကလည်း မတားမြစ်နိုင်ဆို သည်။ သို့သော် ဖြစ်နိုင်သော နည်းလမ်းတစ်ခုကို ပေးလိုက်သည်။

“အချင်းနတ်သား - သင်သည် ပြန်သွားပြီး ထိုမင်းကြီးကြည့်မြင်နေ စဉ် ဝတ်ရုံနီကိုခြုံ၍ သင့်သစ်ပင်မှ ထွက်သွားမည့်ဟန်လုပ်ပြပါ။ မင်းကြီးက သင့်အား မထွက်သွားဖို့ တောင်းပန်မည်။ ထိုအခါ သင်က ‘အရှင်မင်းကြီး သင်သည် တစ်ရာတစ်ပါးသော မင်းမိဖုရားတို့၏ လည်ချောင်းသွေးဖြင့် ငါ့အားပူဇော်မည်ဟု ဝန်ခံထားခဲ့သည်။ ယခု ဥဂ္ဂသေနမင်း၏ မိဖုရားကို

ချန်ထားခဲ့သည်။ ငါသည် ထိုသို့သဘောရှိသော လိမ်ညာစကား ပြောဆိုသူ၏အပူဇော်ကို မခံယူလို’ ဟု ပြောပါလေ။ သို့ဖြစ်လျှင် ဓမ္မဒိန္နာမိဖုရားကို သွားခေါ်လာမည်။ ဓမ္မဒိန္နာရောက်လာလျှင် မင်းကြီးကို တရားဟော၍ လူအပေါင်းအား ဇီဝိတဒါန ပေးပေလိမ့်မည်” ဟူ၍ နည်းလမ်းညွှန်ကြားလိုက်သည်။

ညောင်စောင့်နတ်မင်းသည် ပြန်သွားပြီး သိကြာမင်း ညွှန်ကြားသည့် အတိုင်း ပြုလုပ်သည်။ ဗာရာဏသီမင်းကြီးက ဓမ္မဒိန္နာမိဖုရားကို သွားရောက် ခေါ်ဆောင်လာစေသည်။ ရောက်လျှင် ဓမ္မဒိန္နာသည် မင်းအားလုံးတို့အောက် အငယ်ဆုံးဖြစ်၍ အစွန်ဆုံးမှာထိုင်နေသော ဥဂ္ဂသေနမင်းကို ရှိခိုး၍ ထိုင်နေသည်။ မင်းကြီးက-

“... ငါသည် မင်းအားလုံးတို့၏ အကြီးအမှူးဖြစ်ပါလျက် ငါ့ကိုကား ရှိမခိုး၊ အငယ်ဆုံးဖြစ်သော သင်းလင်ကိုသာ ရှိခိုးလေသည်. . ” ဟူ၍ ဒေါသထွက်လေသည်။ ဓမ္မဒိန္နာက -

“အရှင်မင်းကြီး - အရှင်မင်းကြီးသည် ကျွန်တော်မတို့ကို ဖမ်းဆီးထားခဲ့သည်။ ကျွန်တော်မ၏အရှင်လင် ဥဂ္ဂသေနမင်းကား ကျွန်တော်မအား အစိုးရခြင်းနှင့်အတူ စည်းစိမ်ချမ်းသာအခြံအရံတို့ကို ပေးသနားတော်မူပေသည်။ ဤသို့ စည်းစိမ်ချမ်းသာကို ပေးသနားတော်မူသော အရှင်လင်ကို မရှိခိုးမှု၍ စည်းစိမ်ချမ်းသာအသက်ကို ဖျက်ဆီးသော အရှင်မင်းကြီးကို အသို့လျှင် ရှိခိုးနိုင်ပါမည်နည်း” လျှောက်တင်သည်။ ညောင်စောင့်နတ်မင်းက-

“ချစ်နွှမ - သင်ပြောသောစကားသည် ဖြောင့်မတ်လျော်ကန် သင့်မြတ်ပါပေသည်” ချီးမွမ်းပြောဆို၍ ဓမ္မဒိန္နာအား ပန်းတို့ဖြင့် ပူဇော်သည်။ မင်းကြီးက-

“အသင်မိဖုရား - ငါ့အား မရှိခိုးလိုမှု ရှိစေဦးတော့၊ ငါ့အား စည်းစိမ်ချမ်းသာကို ပေးတတ်သော တန်ခိုးကြီးသော ညောင်စောင့်နတ်မင်းကို အဘယ့်ကြောင့် မရှိခိုးပါသနည်း” ဆိုပြန်သည်။

“အရှင်မင်းကြီး - အရှင်မင်းကြီးသည် ရှေးဘဝက ကောင်းမှုကြောင့် မင်းအဖြစ်ကိုရခြင်း ဖြစ်သည်။ နတ်မင်းကယူပေး၍ ရသည်မဟုတ်ပါ”

လျှောက်တင်ပြန်လျှင် နတ်မင်းက သဘောကျ၍ ဒုတိယအကြိမ် ပန်းဖြင့် ပူဇော်ပြန်သည်။

“အရှင်မင်းကြီး - အရှင်မင်းကြီးက ဤညောင်စောင့်နတ်မင်းသည် ဤမျှလောက်သောမင်းတို့ကို ဖမ်းပေးသည်။ နတ်မင်း၏အာနုဘော်ကြောင့် အောင်နိုင်ပေသည်။ နတ်မင်း၏ တန်ခိုးအာနုဘော်ကြီးပါပေသည်ဟု ခိုးမွမ်း ပြောဆိုတော်မူပါသည်။ အရှင်မင်းကြီး ခိုးမွမ်းတော်မူသောအတိုင်း ဖြစ်ခဲ့လျှင် နတ်မင်းစံရာ ညောင်ပင်အထက် လက်ဝဲဘက်မှာ မီးလောင်ကျွမ်း ခဲ့သည်ကို အဘယ့်ကြောင့် ဤနတ်မင်းသည် ကြည့်၍ နေခဲ့သနည်း၊ မိမိ တန်ခိုး အာနုဘော်တော်ဖြင့် မီးကိုမငြိမ်းစေခဲ့ပါသနည်း” လျှောက်တင် ပြန်သော် နတ်မင်းသည် တတိယအကြိမ် ပန်းဖြင့်ပူဇော် ပြန်လေသည်။ ဓမ္မဒိန္နာသည် ထိုစကားကို ပြောစဉ်မှာ ငိုလည်းငိုကြွေးသည်။ ရယ်ရွှင်သမှု ကိုလည်း ပြုသည်။ မင်းကြီးက-

“အသင်မိဖုရား - အသို့နည်း၊ အသင့်အား စိတ်ဖောက်ပြန်စူးသွပ်သွား သလော” မေးတော်မူသည်။

“အရှင်မင်းကြီး - ဤသို့ အမိန့်တော်မရှိပါနှင့်၊ ကျွန်တော်မကဲ့သို့သော သတိပညာနှင့်ပြည့်စုံသူသည် မရှားသွပ်နိုင်ပါ”

“သို့ဖြစ်လျှင် အဘယ့်ကြောင့် ငိုငို - ရယ်ရယ် ပြုရပါသနည်း”

ငို, ရယ်ခြင်းအကြောင်း

“အရှင်မင်းကြီး - နာယူတော်မူပါ။ ကျွန်တော်မသည် ရှေးလွန်လေပြီး သောအခါမှာ အမျိုးသမီးတစ်ဦး ဖြစ်ခဲ့သည်။ အရွယ်ရောက်၍ အိမ်ထောင် ကျပြီး လင့်အိမ်သို့ လိုက်နေခဲ့ရသည်။ တစ်နေ့မှာ လင်ဖြစ်သူ၏ သူငယ် ချင်း ရောက်လာသည်။ ဧည့်သည်အတွက် စားစရာချက်ပြုတ်ရန် အိမ်ဖော်မ ကို ဈေးမှာသားငါးသွားဝယ်စေသည်။ ဘာမှမရခဲ့သဖြင့် အိမ်နောက်မှာ အိပ်နေသော သိုးတစ်ကောင်၏ ဦးခေါင်းကို ဖြတ်ပြီး ချက်ပြုတ်ကျွေးမွေး ခဲ့ရသည်။ ထိုသိုး၏ဦးခေါင်းကို ဖြတ်ခဲ့သောအကုသိုလ်ကြောင့် ငရဲမှာ ခံခဲ့ ရပြီး အကျိုး၏အကြွင်းအကျန်အစွမ်းဖြင့် သိုး၏အမွေးအရေအတွက်နှင့် အမျှ ဖြစ်ရာဘဝမှာ ဦးခေါင်းအဖြတ်ခံခဲ့ရသည်။ အရှင်မင်းကြီးသည် ဤမျှ လောက်သော မင်းအပေါင်းကို သတ်ခဲ့လျှင် အဘယ်အခါမှာ ဤသို့သော

ဆင်းရဲဒုက္ခမှ လွတ်ပေမည်နည်း-အောက်မေ့ဆင်ခြင်မိသောကြောင့် ငိုကြွေး
မိရပါသည် အရှင်မင်းကြီး”

“အသင်မိဖုရား - အဘယ်ကြောင့် ပြုံးရယ်ပါသနည်း”

“အရှင်မင်းကြီး - ကျွန်တော်မသည် ထိုဆင်းရဲမှ လွတ်မြောက်ခဲ့ရပေပြီ
ဟု ဝမ်းသာသောကြောင့် ပြုံးရယ်မိပါသည်”

ညောင်စောင့်နတ်မင်းသည် ရှေးနည်းတူ ပန်းဖြင့် ပူဇော် ပြန်လေ
သည်။ မင်းကြီးက-

“ဪ - ငါသည် ဝန်လေးသော အမှုကို ပြုမိလေစွတကား၊ ဓမ္မဒိန္နာ
သည် သိုးတစ်ကောင်သတ်မိခဲ့သောကြောင့် ငရဲခံရပြီး လွတ်လာပြန်သော်မှ
သိုးမွေးအရေအတွက်နှင့်အမျှ ခေါင်းဖြတ်ခံခဲ့ရသည်။ ငါသည် ဤမျှသော
မင်းတို့ကို သတ်မိခဲ့ပါက အဘယ်အခါမှာ ချမ်းသာခြင်းသို့ ရောက်နိုင်ပါ
မည်နည်း” ဆို၍ မင်းအားလုံးကို လွှတ်စေပြီးလျှင် မိမိထက်ကြီးကုန်သော
မင်းတို့ကို ရှိခိုးတောင်းပန်သည်။ ငယ်ရွယ်ကုန်သော မင်းတို့ကို လက်အုပ်
ချီလျက် အပြစ်ကို သည်းခံစေသည်။ ထို့နောက် မင်းတို့ကို တိုင်းပြည်
အသီးသီးသို့ ပြန်စေလိုက်သည်။

“ချစ်သားရဟန်းတို့ - ဤမျှလျှင် မလ္လိကာမိဖုရားသည် ရှေးအခါက
လည်း လူအပေါင်းအား ဇီဝိတဒါနကို ပေးခဲ့ဖူးသည်သာတည်း” ဟု
မိန့်တော်မူပြီးမှ-

“ထိုစဉ်က ဗာရာဏသီမင်းသည် ယခုအခါ ကောသလမင်းကြီး ဖြစ်
လာသည်။ ထိုစဉ်က ဓမ္မဒိန္နာသည် ယခုအခါ မလ္လိကာမိဖုရား ဖြစ်လာပေ
သည်။ ထိုစဉ်က ညောင်စောင့်နတ်မင်းသည် ယခုအခါ ငါဘုရားဖြစ်တော်
မူလာပေသည်”ဟု ဇာတ်တော်ကိုပေါင်း၍ပြတော်မူပြီး-

“ချစ်သား ရဟန်းတို့ - သူတစ်ပါးအသက်ကို သတ်ဖြတ်ခြင်းမည်သည်
ကား မပြုသင့်၊ မပြုအပ်သော အမှုပင်ဖြစ်သည်။ သူတစ်ပါးအသက်ကို
သတ်ခြင်းမည်သည်ကား ရှည်စွာသော နေ့ညပတ်လုံး စိုးရိမ်ပင်ပန်းရသည်
သာလျှင်တည်း။ ဤသို့ ဆင်းရဲငြိုငြင်ပင်ပန်းသော ဘဝဖြစ်ခြင်းကို သတ္တဝါ
တို့ သိရှိခဲ့ပါလျှင် တစ်ဦးကိုတစ်ဦး မသတ်ဖြတ်ကြပေရာ။ သတ္တဝါတို့ကို

သတ်ဖြတ်လေ့ရှိသူသည် ပစ္စုပ္ပန်သံသရာနှစ်ဖြာစလုံးမှာ အကြိမ်ကြိမ်
အခါခါ စိုးရိမ်ရသည်သာတည်း" တရားနိဂုံးအဆုံးသတ်တော်မူလေသည်။

ဤတရားဒေသနာတော်အဆုံးမှာလည်း များစွာသောသူတို့သည်
သောတာပတ္တိဖိုလ်စသည်တို့ကို ရောက်ကြလေသည်။

မထင်ရှားသောယောက်ျား ဝတ္ထုပြီး၏။



(၂)

အရှင်မဟာကဿပ၏တပည့်တစ်ဦးဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် အရှင်မဟာကဿပမထေရ်မြတ်၏ အတူနေ တပည့်တစ်ဦးကို အကြောင်းပြု၍ “စရဉ္ဇေ နာဓိဂစ္ဆေယျ”အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။ အကြောင်းအရာဖြစ်စဉ် ကား ရာဇဂြိုဟ်ပြည်မှာ ဖြစ်သည်။

ပစ္စုပ္ပန်ဖြစ်စဉ်
(တပည့်ရဟန်းငယ်နှစ်ပါး)

အရှင်မဟာကဿပမထေရ်မြတ်သည် ရာဇဂြိုဟ်ပြည်ကို အမှီပြု၍ ပိပ္ပလိလိဏ်ဂူ၌ တပည့်ရဟန်းငယ်နှစ်ပါးနှင့်အတူ သီတင်းသုံးနေတော်မူ သည်။

တပည့်နှစ်ဦးအနက် ပထမတစ်ဦးသည် ဝတ်ကြီးဝတ်ငယ်ကို ရိုသေ ကောင်းမွန်စွာ ပြုလေ့ရှိသည်။ အခြားတစ်ဦး ဒုတိယတပည့်ကမူ ဘာတစ်ခုမှ မပြုဘဲ ပထမတပည့်က မျက်သစ်တော်ရေး ဒန်ပူ စသည်ကို အသင့်ပြုပြင် ထားသည်သိ၍ မိမိပြုထားသကဲ့သို့ ဟန်ဆောင်လျက် အရှင်မြတ်ထံ သွားပြီး-

“အရှင်ဘုရား - မျက်သစ်တော်ရေ၊ ဒန်ပူကို တပည့်တော်ပြုပြင်ထားပြီးပါပြီ။ မျက်နှာသစ်တော်မူပါ။ ဒန်ပူသုံးဆောင်တော်မူပါဘုရား” လျှောက်ကြားလေ့ရှိသည်။

ရေချိုးသောအခါ၊ ခြေဆေးသောအခါတို့မှာလည်း ရှေးနည်းတူသာ သူတစ်ပါး ပြုပြင်ထားသည်ကို မိမိပြုပြင်စီရင်ထားသကဲ့သို့ ဟန်ဆောင်လျှောက်ထားလေ့ရှိသည်။ ပထမတပည့်ငယ် စဉ်းစားသည်။

“ . . . ဤသူသည် ငါလုပ်လေတိုင်းသောအမှုကို မိမိပြုသကဲ့သို့ လျှောက်ထား၍ ချည်း ပြုလေ့ရှိသည်။ ရှိစေတော့၊ အဖြစ်မှန်ကို ပေါ်လွင်ထင်ရှားစေမည်. . . ” ကြံပြီး ဒုတိယတပည့်အိပ်နေစဉ် ချိုးရေကို စီရင်ပြီး ရေချိုးခန်းနောက်မှာ ဝှက်ထားသည်။ မီးဖိုပေါ်မှာ ရေနွေးကျိုသော အိုးထဲ ရေတစ်ခွက်ထည့်ပြီး တင်ထားသည်။ အငွေ့တထောင်းထောင်း ထွက်နေစေသည်။ ဒုတိယတပည့်သည် အိပ်ရာမှ နိုးထ၍ မီးဖိုပေါ်မှာ အငွေ့တထောင်းထောင်းထနေသော ရေနွေးအိုးကိုမြင်လျှင် “ရေချိုးခန်းထဲမှာ ချိုးရေအဆင်သင့်လုပ်ထားပြီး” ထင်မှတ်လျက် မထေရ်မြတ်ထံ လျင်စွာ သွားပြီး-

“အရှင်ဘုရား - ချိုးရေအဆင်သင့်ဖြစ်နေပါပြီ၊ ရေသုံးသပ်တော်မူပါဘုရား” လျှောက်ထား၍ မထေရ်မြတ်နှင့်အတူ ရေချိုးခန်းတွင်းသို့ လိုက်ဝင်လာသည်။ အထဲသို့ ရောက်သော် ရေကိုမမြင်သဖြင့် မထေရ်မြတ်က-

“ငါ့ရှင် - ရေအဘယ်မှာနည်း” မေးတော်မူသည်။

ဒုတိယတပည့်ရဟန်းငယ်သည် မီးဖိုသို့သွား၍ အိုးထဲ ရေမှုတ်နှစ်၍ ခပ်လျှင် ရေမရှိဘဲ အချည်းအနှီးသောအဖြစ်ကို သိသွားပြီး-

“သည်ရဟန်း၏ ယုတ်မာပုံကို ကြည့်ကြပါတော့။ ရေမရှိဘဲ အိုးကို မီးဖိုပေါ်တင်ထားပြီး ဘယ်ကိုသွားနေသည်မသိ။ ငါကတော့ ရေချိုးခန်းထဲ ရေရှိသည် ထင်မှတ်ပြီး မထေရ်မြတ်ကို လျှောက်ထားပင့်ဆောင်လာခဲ့မိသည်” ကဲ့ရဲ့ရှုတ်ချမြည်တွန်ရေရွတ်၍ အိုးကိုယူကာ ရေခပ်ဖို့ ထွက်သွားသည်။

ထိုအခါမှ ပထမရဟန်းငယ်သည် ဝှက်ထားသောချိုးရေကိုယူဆောင် ဆက်ကပ်ပေးသည်။ မထေရ်မြတ်က-

“ဒုတိယရဟန်းငယ်သည် ချိုးရေကိုရေချိုးခန်းထဲမှာထားပြီးပါပြီ၊ ကြွရောက်ရေ သုံးသပ်တော်မူပါ-လျှောက်ထားပြီး ယခုအခါသူတစ်ပါးကိုကဲ့ရဲ့ ရှုတ်ချပြီး ရေခပ်သွားချေသည်။ အကြောင်းက အသို့ရှိသနည်း-ဆင်ခြင်လေသော် ပထမရဟန်းငယ်ပြုလုပ်ပြီးသော ဝတ်ကြီးဝတ်ငယ်ကို မိမိပြုသကဲ့သို့ ဟန်ဆောင်လှည့်ပတ်နေသည့်အဖြစ်ကို သိတော်မူ၍ ညချမ်းအခါမှာ မိမိထံ လာရောက်ဆည်းကပ်သော ဒုတိယတပည့်ရဟန်းငယ်ကို-

“ငါ့ရှင်-ရဟန်းမည်သည်ကားမိမိပြုလုပ်သောအမှုကိုသာပြုပါသည် ၊ ဟု-ပြောဆိုအပ်သည်။ မိမိမပြုသည်ကို ပြုသကဲ့သို့ဟန်ဆောင်လှည့်ပတ်မပြောဆိုသင့်။ ညနေတုန်းကချိုးရေအဆင်သင့်ရှိပါပြီ၊ ရေသုံးသပ်ရန် ကြွတော်မူပါ လျှောက်ကြားသဖြင့် ငါရေချိုးခန်းသို့ရောက်ခါမှ ရေအိုးကို ယူ၍ ရေသွားခပ်ချေသည်။ ရဟန်းမည်သည်ကား ဤသို့သဘောရှိသော လိမ်လည်လှည့်ဖြားမှုကိုမပြုသင့် ” ဟူ၍ ဆုံးမတော်မူသည်။ ဒုတိယရဟန်းငယ်သည်-

“မထေရ်အဖြစ်ကိုကြည့်ကြပါဦး။ ဘာမှမဟုတ်သော ရေကလေးကို အကြောင်းပြု၍ ငါ့ကိုဤသို့ပြောလေဘိသည်” ဟုစိတ်ဆိုး၍ နောက်နေ့မှာ မထေရ်မြတ်နှင့်အတူဆွမ်းခံမလိုက်တော့ချေ၊ မထေရ်မြတ်သည် ပထမရဟန်းငယ်နှင့်အတူသာ တခြားအရပ်သို့ဆွမ်းခံကြွတော်မူသည်။ ထိုသို့ ကြွတော်မူပြီးနောက်မှ ဒုတိယရဟန်းငယ်သည် မထေရ်မြတ်၏ ဒါယကာအိမ်သို့ ဆွမ်းခံကြွသွားသည်။ ဒါယကာတို့က မေးလျှောက်သည်-

“အရှင်ဘုရား-ဆရာမထေရ်မြတ်အဘယ်သို့ကြွတော်မူပါသနည်း”

“ဆရာမထေရ်မြတ်မကျန်းမမာသဖြင့် ကျောင်းမှာသာ သီတင်းသုံးနေပါသည်”

“အရှင်ဘုရား-အဘယ် အစာအာဟာရကိုရသင့်ပါသနည်း”

“ဤသို့သဘောရှိသောအာဟာရကိုပေးကုန်လော့” ဆိုကာ မိမိစားချင်သော အစားအစာကိုတောင်းလိုက်သည်။ ဒါယကာတို့ကပြောသည့်အတိုင်းစီမံပေးကြသည်။ ဒုတိယရဟန်းသည် ထိုဆွမ်းကိုယူဆောင်လာပြီး လမ်းမှာပင် စားသောက်၍ ကျောင်းသို့ပြန်လာခဲ့သည်။

ထိုနေ့မှာပင် မထေရ်မြတ်သည် ဆွမ်းခံကြွတော်မူရာမှ နူးညံ့သော သင်္ကန်းလျာအဝတ်ကို ရတော်မူ၍ မိမိနှင့်အတူလိုက်ပါလာသော ပထမ ရဟန်းငယ်အား ပေးသနားတော်မူသည်။ ပထမရဟန်းငယ်သည် ထိုအဝတ်ကို ချုပ်ဆိုး ဝတ်ရုံ သုံးဆောင်သည်။

အရှင်မဟာကဿပမထေရ်မြတ်သည် နောက်တစ်နေ့နံနက်မှာ မိမိ ဒါယကာအိမ်သို့ ဆွမ်းခံကြွတော်မူလျှင် ဒါယကာတို့က-

“အရှင်မြတ်ဘုရား - ယမန်နေ့က မကျန်းမမာဖြစ်တော်မူသည်ဟု အရှင်ဘုရားတပည့်က ပြောကြားသဖြင့် ဤမည်သော အာဟာရကို ပြုပြင် စီမံ၍ ပေးပို့လိုက်ပါသည်။ ထိုအာဟာရကို ဘုဉ်းပေးရသောကြောင့် ကျန်းမာလာသလောဘုရား” လျှောက်ကြလျှင် မထေရ်မြတ်က ဆိတ်ဆိတ်သာနေဘိသည်။ ကျောင်းသို့ ပြန်ရောက်၍ ညချမ်းမှာ ဆည်းကပ်လာသော ဒုတိယရဟန်းငယ်ကို-

“ငါ့ရှင် - အသင်သည် ယမန်နေ့က ဤမည်သောအမှုကို ပြုခဲ့သည့် မဟုတ်လော။ ငါ့ရှင် - ရဟန်းမည်သည်ကား ဤသို့မပြုအပ်။ ကိုယ်နှုတ်ဖြင့် တောင်းယူမစားသောက်အပ်”ဟု ပြောဆိုဆုံးမတော်မူသည်။

ဒုတိယရဟန်းငယ်သည် မထေရ်မြတ်ကို အမျက်ထွက်၍ “. . . ရှေးနေ့ တုန်းက ရေကိုအကြောင်းပြုပြီး ငါ့ကိုမုသာဝါဒပြောသည်ဟု ဆိုခဲ့သည်။ ယနေ့မှာလည်း သူ့ဒါယကာအိမ်မှ တစ်ဆုပ်စာလောက်မျှသော ဆွမ်းကို အကြောင်းပြု၍ မတောင်းစားအပ်ဟု ပြောပြန်သည်။ ဟိုတစ်နေ့တုန်းက ရလာသော သင်္ကန်းကိုလည်း ပထမရဟန်းငယ်အားသာ ပေးဘိသည်။ ငါ့အားမူမပေးဘိလေ။ မထေရ်အား ငါဘာလုပ်သင့်သည်ကို သိစေမည်” အငြိုးထားလေသည်။

နောက်တစ်နေ့မိုးလင်းသို့ရောက်လျှင် မထေရ်မြတ်ဆွမ်းခံကြွတော်မူ လေသော် ဒုတိယရဟန်းငယ်သည် ကျောင်းမှာနေရစ်၍ အသုံးအဆောင် အိုးခွက်တို့ကို ရိုက်ခွဲပြီး ကျောင်းကို မီးတင်ရှို့လိုက်သည်။ မီးမလောင်ဘဲ ကျန်ရစ်သောပစ္စည်းများကို ဆောက်ပုတ်ဖြင့် ထုချေပစ်လိုက်ပြီး ထွက်ပြေး သွားသည်။ များမကြာမီမှာ သေလွန်၍ အဝီစိငရဲမှာ သွားဖြစ်လေသည်။

လူအများက ထိုအဖြစ်ကို သိရှိကြပြီး တစ်ယောက်စကား တစ် ယောက်နားဖြင့် ပြောဆိုနေကြသည်။ ထို့နောက်ကာလမှာ ရာဇဂြိုဟ်ပြည်မှ

ရဟန်းတစ်ပါးသည် ဘုရားဖူးရန် သာဝတ္ထိပြည်ဇေတဝန်ကျောင်းတော်သို့ သွားရောက်ခဲ့သည်။ မြတ်စွာဘုရားသခင်က အရှင်မဟာကဿပ မထေရ်၏ သာကြောင်းမာကြောင်းကို မေးမြန်းတော်မူလေလျှင် ထိုအာဂန္တု ရဟန်းက မထေရ်မြတ်၏တပည့် ရဟန်းငယ်၏ ဖြစ်ကြောင်းကုန်စင်ကို လျှောက်တင်လေသည်။

“ချစ်သားရဟန်းတို့ - ထိုရဟန်းငယ်သည် ယခုအခါ၌သာ ဆုံးမသည် ကို အမျက်ထွက်သည် မဟုတ်သေး၊ ရှေး၌လည်း ထွက်ခဲ့ဖူးပြီ။ ယခုအခါ ၌သာ နေရာဖြစ်သော ကျောင်းကို ဖျက်ဆီးသည်မဟုတ်သေး၊ ရှေးအခါ ကလည်း နေရာကို ဖျက်ဆီးဖူးလေပြီ” မိန့်တော်မူ၍ အတိတ်ကို ဆောင်ပြတော်မူလေသည်။



အတိတ်ဖြစ်ရပ် ရဟန်းငယ်၏ရှေးအကြောင်း

ရှေးသရောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း မင်းပြုစဉ်က ဖြစ်သည်။ သီလိလဌာန်မျိုးဖြစ်သော ဌာန်တစ်ကောင်သည် အသိုက်ကို လုံခြုံစွာ ဆောက်လုပ်နေထိုင်သည်။ မိုးကြီးသည်ထန်စွာရွာသော တစ်နေ့မှာ မျောက်တစ်ကောင်သည် မိုးရေစိုသည်ဖြစ်၍ ခိုက်ခိုက်တုန်အောင်ချမ်းလျက် ထိုဌာန်သိုက်အနီးသို့ရောက်လာသည်။ သီလိလဌာန်က ထိုမျောက်ကို-

“အသင်မျောက် - သင်၏ ဦးခေါင်းခြေလက်တို့သည် လူတို့၏ ဦးခေါင်းခြေလက်အတိုင်း ဖြစ်ကြသည်။ သို့ဖြစ်ပါလျက် ဘာကြောင့် မိုးလေ လုံခြုံသော အသိုက်အမြုံတစ်ခုကိုမျှ မလုပ်ထားပါသနည်း” မေးသည်။

“အသင်ဌာန် - ငါ၏ဦးခေါင်းခြေလက်တို့သည် လူတို့၏ ဦးခေါင်း ခြေလက်အတိုင်း ဖြစ်သည်မှာ မှန်ပါသည်။ သို့သော် လေမိုးလုံခြုံရာ အသိုက်အမြုံကို ပြုတတ်သော အသိပညာအတတ်ပညာကား ငါ့မှာမရှိ။ ထို့ကြောင့် ငါ့မှာ အသိုက်အမြုံမရှိရခြင်း ဖြစ်သည်”

“အိုမျောက် - သင်သည် ယင်းသို့ အသိပညာ အတတ်ပညာမရှိဘဲ လျက် အဘယ့်ကြောင့် အိမ်ထောင်ပြုရပါသေးသနည်း။ ပျင်းရိပေါ့လော့၊ ဝေသာ မျောက်တို့အကျင့်ကို ပယ်ဖျောက်ပြီး လေမိုးကို ကာကွယ်နိုင်သော အသိုက်အမြုံတစ်ခုခုကို ပြုလုပ်နိုင်အောင် ကြိုးစားပါလော့”

မျောက်သည် ငှက်၏ဆိုဆုံးမစကားကို ကြားလျှင် စိတ်ဆိုးဒေါသ ထွက်၍ ငှက်သိုက်ကို ဆွဲဖျက်သည်။ သီဂီလငှက်သည် အခြားအပေါက်ဖြင့် ပျံထွက်သွားလေသည်။

မြတ်စွာဘုရားသခင်သည် ဤသို့ အတိတ်ကို ဆောင်တော်မူ၍ -

“ချစ်သားရဟန်း - ထိုစဉ်အခါက ငှက်သိုက်ကို ဖျက်ဆီးသော မျောက်သည် ယခုအခါ ကျောင်းကို မီးရှို့ဖျက်ဆီးသော ရဟန်းငယ်ဖြစ်လာ သည်။ ထိုစဉ်က သီဂီလငှက်သည် ငါ၏သားတော် ကဿပမထေရ် ဖြစ် လာသည်” ဟု ဇာတ်တော်ကို ပေါင်းပြတော်မူပြီးမှ -

“ချစ်သားရဟန်း - ငါ၏သားတော်ဖြစ်သော ကဿပမထေရ်အား ဤသို့ သဘောရှိသော လူမိုက်နှင့်ပေါင်းသင်းဆက်ဆံနေရသည်ထက် အဖော်မမှီး တစ်ပါးတည်းနေခြင်းက မြတ်ပေသည်” မိန့်တော်မူကာ အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

စရဉ္ဇေ နာဓိဂဗ္ဘေယျ၊

သေယျံ သဒိသမတ္တနော။

ဧကစရိယံ ဒဠ္ဋံ ကယိရာ၊

နတ္ထိ ဗာလေ သဟာယကာ။ ။

မြန်မာပြန်။ ။ တရားကျင့်သူသည် မိမိထက် သီလသမာဓိ စသည်ဖြင့် မြင့်မြတ်သူကိုလည်းကောင်း၊ မိမိနှင့် သီလ၊ သမာဓိ တူမျှသူကိုလည်းကောင်းမရခဲ့လျှင် တစ်ယောက်တည်း သာ ကျင့်ခြင်းကို စွဲစွဲမြဲမြဲ ပြုကျင့်ရာသည်။ လူမိုက်၌ အဆွေခင်ပွန်းအဖြစ် မရှိ ကောင်းပေ။

ဤဓမ္မဒေသနာတော်အဆုံးမှာ ရာဇဂြိုဟ်ပြည်မှ လာသော အာဂန္တုကရဟန်းသည် သောတာပတ္တိဖိုလ်သို့ ရောက်လေသည်။ အခြားလူများစွာတို့လည်း သောတာပတ္တိဖိုလ်စသည်တို့သို့ ရောက်ကြ သည်။ ဓမ္မဒေသနာသည်လည်း လူအပေါင်းအား အကျိုးရှိသော ဒေသနာ ဖြစ်လေသည်။

အရှင်မဟာကဿပ၏တပည့်တစ်ဦး ဝတ္ထုပြီး၏။



(၃)

အာနန္ဒာသူဌေးဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် ကပ်စေးနဲ့သော အာနန္ဒာသူဌေးကို အကြောင်းပြု၍ “ပုတ္တာမတ္ထိ ဓနမတ္ထိ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

ကပ်စေးနဲ့သော အာနန္ဒာသူဌေး

သာဝတ္ထိပြည်ကြီးမှာ ကုဋေလေးဆယ်ကြွယ်ဝသော အာနန္ဒာဆိုသူ သူဌေးတစ်ဦး ရှိသည်။ ပေးကမ်းလှူဒါန်းလေ့မရှိ။ အလွန်အလွန်ကပ်စေးနဲ့သော သဘောရှိသည်။ ထိုသူဌေးကြီးသည် ဆယ့်ငါးရက်တစ်ကြိမ် ဆွေမျိုးများကို စုဝေးစေပြီး ဆုံးမစကား ပြောကြားတတ်သည်။ မိမိ၏သားမူလ သီရိကိုကား တစ်နေ့မှာသုံးခါ ဆုံးမလမ်းညွှန်လေ့ ရှိသည်။

“ချစ်သား - ကုဋေလေးဆယ်သော ဥစ္စာကို များသည်မထင်ပါနှင့်။ မိမိမှာရှိသော ပစ္စည်းဥစ္စာကို သူတစ်ပါးအား မပေးမကမ်းရ။ ဥစ္စာသစ်ရအောင်သာ ဖြစ်စေရမည်။ တိုးပွားစေရမည်။ တစ်နေ့မှာ ငွေတစ်ကျပ်မျှ သုံးစွဲသော်လည်း မကြာခင် ကုန်ခန်းခြင်းသို့ ရောက်ပေလိမ့်မည်” ဟူ၍ ဆုံးမလေ့ ရှိသည်။

မြတ်စွာဘုရား ။ ဤနှင့်ပတ်သက်၍ အဋ္ဌကထာ ဆရာမိန့်မှာသည်ကား။

မျက်စဉ်းသည် တစ်နေ့ တစ်စက်ကျ ခတ်ရုံမျှဖြင့် ကုန်ခန်း

တတ်သော သဘောရှိသည်။ ခြံတို့သည် တစ်ကောင်စီက အနည်းငယ်မျှ ချီသယ်ယူဆောင်သောအားဖြင့် တောင်ပို့ကြီးကို ဖြစ်လာစေသည်။ ပျားတို့သည် တစ်ကောင်စီက အနည်းငယ်မျှ ဝတ်ရည်ကို ချီသယ်ယူဆောင်သော အားဖြင့် ကြီးစွာသော ပျားလပို့ကြီးကို ဖြစ်စေသကဲ့သို့ ပညာရှိသူသည် ပစ္စည်းဥစ္စာကို ဆည်းပူးအားထုတ်ပြုလုပ် အပ်လေသည်-ဟူ၍တည်း။

အာနန္ဒာသူဌေးကြီးသည် မြေမှာမြှုပ်ထားသော ရွှေအိုးကြီးငါးလုံးကို သားဖြစ်သူအား မပြောဘဲထားသည်။ ထိုသို့နေလာရာ အလွန်ကပ်စေးနွဲ့သော သူဌေးကြီးအာနန္ဒာ ကွယ်လွန်သည်ရှိသော် သာဝတ္ထိမြို့အနီးရှိ သူတောင်းစားရွာမှာ ပိန်လှသော သူတောင်းစားမဝမ်း၌ ပဋိသန္ဓေနေလေသည်။ အာနန္ဒာသူဌေးကြီး ကွယ်လွန်ကြောင်းကို ကောသလမင်းကြီး သိတော်မူလျှင် သားဖြစ်သူ မူလသီရိအား သူဌေးရာထူးပေးသနားတော်မူသည်။

ထိုရွာမှာ သူတောင်းစားတစ်ထောင်လောက် စုပေါင်းကာ အခစားပြု၍ နေထိုင်ကြသည်။ အာနန္ဒာသူဌေး ပဋိသန္ဓေနေလာသောနေ့မှစ၍ အခစားမလုပ်ကြရသဖြင့် မျှလောက်ရုံသော ထမင်းဟင်းကိုမျှ မရဖြစ်ကြသည်။ ထိုအခါ သူတောင်းစားတို့သည် စည်းဝေးတိုင်ပင်ကြပြီး နှစ်စုနှစ်သင်းဖွဲ့၍ သူယုတ်မာကို ရှာဖွေရာ နောက်ဆုံးမှာ အာနန္ဒာသူဌေး ပဋိသန္ဓေနေသော မိဘတို့ကို တွေ့ရသည်။

မိခင်ဖြစ်သူ သူတောင်းစားမကို “ဤသူကား သူယုတ်မာမတည်း” ဟု နှင်ထုတ်လိုက်ကြသည်။ သူတောင်းစားမသည် ကိုယ်ဝန်ကို လွယ်ထားလျက် မျှတရုံလောက်သော အစာကို မရတစ်ချက်-ရတစ်ချက်ဖြင့် ငြိုငြင်ခဲယဉ်းစွာ အသက်မွေးရပြီး ပင်ပန်းခြင်းကြီးစွာဖြင့် သားကို ဖွားမြင်ရရှာသည်။ ဖွားမြင်လာသော သားသည် လူပကတိကဲ့သို့ အသွင်အပြင်ပြေပြစ်ခြင်းမရှိ။ စေ့စောင်းကျိုးပဲ့လျက် မည်းနက်သော အသားအရေဖြင့် ဖုတ်ပြိတ္တာဘီလူးကဲ့သို့ အလွန်ပင်အရုပ်ဆိုး အကျည်းတန်လှသည်။ ယင်းသို့ပင် ဖြစ်သော်လည်း မိခင်ဖြစ်သူသည် သားငယ်ကို မစွန့်ပစ်ရက်ရှာပေ။ (ဤကား မိခင်တိုင်း၏မေတ္တာတည်း။ မွေးဖွားလာသော ရင်သွေးငယ်နူနဲ့ဝဲဝဲ၊ ကျိုးကျိုးကန်းကန်း အချစ်မပြယ်တတ်သော မိခင်တို့၏ အံ့မခန်းသော မေတ္တာစစ် ဖြစ်သည်။)

သူတောင်းစားမသည် သားငယ်ကို ပွေ့ပိုက်၍ တောင်းရမ်းလျှင် မည်သည့်အစားအစာကိုမျှ မရဘဲ ရှိတတ်သည်။ သားငယ်ကို တစ်နေရာမှာ ထားပြီး တောင်းသောအခါမှသာ မျှတလောက်ရုံရ၍ အသက်ရှင်နေရသည်။ ဤသို့သောနည်းဖြင့် ရှာဖွေကျွေးမွေး၍ သားငယ်သည် မိမိဘာသာ သွားလာနိုင်သော အရွယ်သို့ရောက်လျှင် မိခင်သည် ခွက်တစ်ခုကို သားငယ်၏လက်မှာကိုင်စေပြီး-

“ချစ်သား - သင့်ကိုအမှီပြု၍ ငါတို့သည် ထမင်းကိုမှ ဝအောင်မစားရမူ၍ ဆင်းရဲကြီးစွာ ရောက်ခဲ့ရသည်။ ဤအရွယ်ရောက်သောအခါမှာ မိခင်သည် သင့်ကို ရှာဖွေကျွေးမွေး မွေးမြူခြင်းငှာ မတတ်နိုင်တော့ပြီ။ ဤသာဝတ္ထိပြည်ကြီးမှာ ခိုကိုးရာမဲ့ကုန်သော သူတို့အား ပေးကမ်းလှူဒါန်းသောနေရာတို့ ရှိကြပါသည်။ ထိုအရပ်ငှာနတို့မှာ သင်ချစ်သား လှည့်ပတ်ဖွေရှာ တောင်းရမ်းစားသောက်ပါလော့” ဆိုကာ လွှတ်လိုက်သည်။

သူငယ်သည် အိမ်စဉ်အတိုင်း လှည့်လည်တောင်းခံလာခဲ့ရာ အာနန္ဒာသူဌေးကြီးဖြစ်စဉ် ရှေးဘဝက နေခဲ့ဖူးသော အိမ်သို့ရောက်လျှင် မိမိ၏ရှေးဘဝကို ပြန်၍ သိစွမ်းနိုင်သော ဇာတိဿရဉာဏ်ဖြစ်၍ မိမိအိမ်တွင်းသို့ ဝင်သွားသည်။ အိမ်တွင်းမှာ မူလသီရိ၏သားငယ် (သူ၏မြေး) များကို မြင်သောအခါ ဝမ်းနည်းကြေကွဲစွာ ရှိုက်ငိုမြည်တမ်းလေသည်။ အလုပ်သမားတို့က ကျက်သရေမဲ့လှစွာသော ထိုသူငယ်ကို မေ့မြောအောင် မောင်းမဲရိုက်နှက်၍ အမှိုက်ပုံမှာ စွန့်ပစ်ထားလိုက်ကြသည်။

ထိုစဉ်မှာ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် နောက်ပါရဟန်းများနှင့်အတူ မြို့တွင်းသို့ ဆွမ်းခံကြွဝင်သည်ရှိသော် ထိုအရပ်သို့ရောက်၍ အရှင်အာနန္ဒာကို ကြည့်တော်မူသည်။ အရှင်အာနန္ဒာက-

“အကြောင်းအသို့ပါနည်းဘုရား” လျှောက်လျှင် မြတ်စွာဘုရားသခင်က အကြောင်းအလုံးစုံကို မိန့်ကြားတော်မူပြီး မူလသီရိသူဌေးကို ခေါ်စေသည်။ လူအများလည်း စုဝေးလာကြသည်။ မြတ်စွာဘုရားသခင်က မူလသီရိကို မေးတော်မူသည် -

“အသင်သည် ဤသူငယ်ကို သိသလော”

“မသိပါဘုရား”

“ဤသူငယ်သည် သင့်ဖခင်ဖြစ်သော အာနန္ဒာသူဌေးကြီးပေတည်း” မိန့်တော်မူလျှင် မယုံကြည်သည်ကို သိတော်မူ၍ -

“မူလသီရိ - သင့်ဖခင်မြှုပ်နှံထားသော ရွှေအိုးကြီး ငါးလုံးကို သင့်အား ပြောကြားခဲ့ပါသလော”

“မပြောကြားခဲ့ပါဘုရား”

“သို့ဖြစ်လျှင် ဤသူငယ်အား ကောင်းစွာ ချောမော၍ မေးမြန်းပါလော့” မိန့်တော်မူပြီးလျှင် ကြွသွားတော်မူသည်။

မူလသီရိသည် မြတ်စွာဘုရားသခင် မိန့်တော်မူသည့်အတိုင်း မေးမြန်း၍ ရွှေအိုးကြီးများကို တူးဖော်ရရှိပြီးကာမှ ယုံကြည်မြတ်နိုးခြင်းရှိသဖြင့် မြတ်စွာဘုရားသခင်ထံ ချဉ်းကပ်၍ သရဏဂုံခံယူဆောက်တည်လေသည်။ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် မူလသီရိအား တရားဟောတော်မူလိုသောကြောင့် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

ပုတ္တာမတ္ထိ ဓနမတ္ထိ၊

ဣတိဗာလော ဝိဟညထိ။

အတ္တာဟိ အတ္တနော နတ္ထိ၊

ကုတော ပုတ္တော ကုတော ဓနံ။ ။

မြန်မာပြန်။ ။ လူမိုက်သည် “ငါ့မှာသားသမီးများ ရှိသည်။ ငါ့မှာ ပစ္စည်းဥစ္စာရှိသည်”ဟု (တဏှာစွဲဖြင့်) စိုးရိမ်ပူပန်၍ ညဉ့်ဆဲတတ်သည်။ အမှန်အားဖြင့် မိမိသည်ပင် မိမိအား စိုးပိုင်ခြင်းမရှိရကား ထိုသားသမီးများ၊ ပစ္စည်းဥစ္စာများသည် အဘယ်မှာ ရှိနိုင်အံ့နည်း။

ဤဓမ္မဒေသနာတော်အဆုံးမှာ ရှစ်သောင်းလေးထောင်ကုန်သော သတ္တဝါတို့ သစ္စာလေးပါးကို သိကြလေသည်။ ဓမ္မဒေသနာသည်လည်း လူအပေါင်းအား အကျိုးရှိသော ဒေသနာဖြစ်လေသည်။

အာနန္ဒာသူဌေး ဝတ္ထုပြီး၏။



(၄)

ခါးပိုက်နှိုက်နှစ်ဦးဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် သူတစ်ပါးပစ္စည်းဥစ္စာထုပ်ကို ခွဲဖျက်၍ ခိုးယူတတ်သော ခိုးသူ(ခါးပိုက်နှိုက်)နှစ်ယောက်ကို အကြောင်းပြု၍ “ဗာလော မညတိ ဗာလံ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

သာဝတ္ထိပြည်မှာ သူငယ်ချင်းခါးပိုက်နှိုက်နှစ်ယောက်သည် ကျောင်းတော်သို့ တရားနာသွားကုန်သောသူတို့နှင့် အတူရောနှော၍ လိုက်ပါသွားသည်။ တစ်ယောက်သည် ဟောတော်မူအပ်သော တရားတော်ကို ရှိသေ့စွာ နာယူ၍ သောတာပန်ဖြစ်သွားသည်။ ကျန်တစ်ယောက်မှာ ခိုးရန်အခွင့်အခါကိုကြည့်လျက် အခွင့်ရသည်နှင့် ငါးပဲမျှသောဥစ္စာကို ခိုးယူရရှိသည်။

ခိုးယူရရှိသော ခါးပိုက်နှိုက်သည် အိမ်ပြန်ရောက်သော် ထမင်း ဟင်းချက်ပြုတ်နိုင်သည်။ ကျန်တစ်ယောက်မှာ ဘာမှမချက်နိုင်ဖြစ်နေသည်။ ပစ္စည်းရရှိခဲ့သော ခါးပိုက်နှိုက်က တရားနာယူခဲ့သူ သူငယ်ချင်းအား-

“သင်သည် အလွန်ပညာရှိသောကြောင့် ယခုသင့်အိမ်မှာ ထမင်းသော်မှ မချက်နိုင်လေ” ပြက်ရယ် လှောင်ပြောင်စကားဆိုသည်။ တရားနာခဲ့ရသူက-

“... ဤသူသည် အလွန်မိုက်မဲသည်ဖြစ်ပါလျက် မိမိကိုယ်ကို ပညာရှိဟု အောက်မေ့မှတ်ထင်နေမိသည်...”ဟု စဉ်းစားမိ၍ ထိုအကြောင်းကို လျှောက်ထားမည်အတွေးဖြင့် ဆွေမျိုးများနှင့်အတူ ကျောင်းတော်သို့သွား၍ မြတ်စွာဘုရားသခင်အား လျှောက်ကြားသည်။ ထိုသူအား တရားဟောလိုသောကြောင့် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

ယော ဗာလော မညတိ ဗာလံ၊

ပဏ္ဍိတော ဝါပိ တေန သော၊

ဗာလောစ ပဏ္ဍိတမာနံ၊

သဝေ ဗာလောတိ ဝုစ္စတိ။ ။

မြန်မာပြန်။ ။ လူမိုက်သည် မိမိ၏မိုက်သည်၏အဖြစ်ကို သိသောကြောင့် ပညာရှိသော်လည်း ဖြစ်နိုင်သေး သည်။ မိမိကိုယ်ကို ပညာရှိဟုထင်နေသည့် လူမိုက်သည်ကား လူမိုက်စင်စစ် ဧကန်ဖြစ်ပေ သည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ ထိုသူ၏ ဆွေမျိုးများနှင့်အတူ လူအများတို့ သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေသည်။

ခါးပိုက်နှိုက်နှစ်ဦး ဝတ္ထုပြီး၏။



(၅)

အရှင်ဥဒါယိ ဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် အရှင်ဥဒါယိမထေရ်ကို အကြောင်းပြု၍ “ယာဝဇီဝမ္ဗိ စေ ဗာလော” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

အရှင်ဥဒါယိသည် မထေရ်ကြီးတို့ ကြွသွားတော်မူသည့်အခါ တရားဟောသောနေရာသို့ သွားရောက်၍ တရားဟောပလ္လင်ပေါ်မှာ ထိုင်နေလေ့ ရှိသည်။ တစ်နေ့မှာ ထိုသို့ထိုင်နေသော အရှင်ဥဒါယိကို ရပ်ဝေးမှ ရောက်လာခါစ အာဂန္တုဧည့်သည် ရဟန်းတို့မြင်သောအခါ-

“ . . ဤရဟန်းကား ပညာဗဟုသုတပြည့်စုံသူ ဖြစ်ပေသည်. . ” အောက်မေ့လျက် ခန္ဓာအာယတနစသည်နှင့် စပ်ဆိုင်သော အမေးပုစ္ဆာကို မေးလျှောက်ကြသည်။ အရှင်ဥဒါယိက ဘာမှမဖြေနိုင်။ ရဟန်းတို့က-

“ဤရဟန်းသည် မြတ်စွာဘုရားကိုယ်တော်မြတ်နှင့်အတူ ကျောင်းတိုက်တစ်ခုတည်းမှာ နေပါလျက် ခန္ဓာအာယတနမျှကိုသော်မှ မသိလေ” ဟု ကဲ့ရဲ့ကြပြီး ထိုအကြောင်းကို ဘုရားရှင်အား လျှောက်ကြားကြသည်။ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က ထိုအာဂန္တုရဟန်းတို့အား တရား

ဟောကြားတော်မူလိုသည်ဖြစ်၍ အောက်ပါဓမ္မဒေသနာတော်ကို
ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

ယာဝဇီဝမှိ စေ ဗာလော၊

ပဏ္ဍိတ ပယံ ရုပါသတိ။

န သော ဓမ္မံ ဝိဇာနာတိ၊

ဒဗ္ဗိ သူပရသံ ယထာ။ ။

မြန်မာပြန်။ ။

ဇွန်း၊ ယောက်မတို့သည် ဟင်းနှင့်အမြဲထိတွေ့နေရ
သော်လည်း ဟင်း၏အရသာကို မသိသကဲ့သို့ လူမိုက်
သည် ပညာရှိနှင့် အသက်ထက်ဆုံး ဆည်းကပ်
နေငြားသော်လည်း သုဂတိရောက်ကြောင်း တရား
မြတ်ကို မသိချေ။

ဤဓမ္မဒေသနာတော်အဆုံးမှာ အာဂန္တုက ဧည့်သည်ရဟန်းတို့
ရဟန္တာဖြစ်ကြလေသည်။

အရှင်ဥဒါယိ ဝတ္ထုပြီး၏။

*

*

*

(၆)

ဘဒ္ဒဝဂ္ဂီရဟန်းသုံးဆယ်ဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် ပါဝေယျကတိုင်းသား ရဟန်းသုံးဆယ်ကို အကြောင်းပြု၍ “မုဟုတ္တမပိ စေ ဝိညူ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပဇ္ဈပ္ပန်ဖြစ်စဉ်

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ဘုရားအဖြစ်သို့ ရောက်တော်မမူမီက သာဝတ္ထိပြည့်ရှင် ဘုရင်ကောသလမင်းကြီးနှင့် အဖေတူသား ညီတော်နောင်တော်မင်းသား သုံးဆယ်ရှိခဲ့သည်။ ဘဒ္ဒဝဂ္ဂီညီနောင်ဟု အမည်တွင်ခဲ့သည်။ ထိုမင်းသားညီနောင်သုံးဆယ်တို့သည် တစ်နေ့မှာ တိုင်ပင်ကြသည်။

“ငါတို့သည် လူ့ရွာတို့အလယ်မှာ ကာမဂုဏ်ပျော်ပါးခံစားခြင်းသည် ကဲ့ရဲ့ရှုတ်ချဖွယ် ဖြစ်သည်။ တောအရပ်သို့သွား၍ စိတ်ရှိတိုင်း ကာမဂုဏ်ကို ပျော်ပါးခံစားကြမည်” တိုင်ပင်ကြပြီး မိမိမယားတို့နှင့်အတူ ကပ္ပိသိကတောအုပ်သို့ လာခဲ့ကြသည်။ ညီနောင်သုံးဆယ်တို့အနက် အငယ်ဆုံးမင်းသားမှာ မယားမရှိသေးသဖြင့် ပြည့်တန်ဆာမတစ်ယောက်ကို မယားအဖြစ်ဌားလာခဲ့သည်။ ညီနောင်သုံးဆယ်တို့သည် ကာမဂုဏ်ကို စိတ်ရှိတိုင်း ပျော်ပါးခံစားကြပြီး အိပ်ပျော်မေ့လျော့နေစဉ် ပြည့်တန်ဆာမသည် မင်းသား

တို့၏ အဖိုးတန်ပစ္စည်းများကို ခိုးယူထွက်ပြေးသွားသည်။ အိပ်ရာမှနိုးလျှင် ညီနောင်သုံးဆယ်တို့သည် တောအုပ်အတွင်းမှာ ပြည့်တန်ဆာမကို လိုက် ရာကြသည်။

ထိုစဉ်ကာလမှာ မြတ်စွာဘုရားသခင်သည် ဘုရားအဖြစ်သို့ ရောက် တော်မူပြီး၍ မိဂဒါဝုန်တောမှာ ပထမဝါကပ်ဆိုပြီး ဥရုဝေလတောအုပ်ရှိ ရသေ့ညီနောင်ရှင်တစ်ထောင်အား ချေချွတ်ရန်အလာ ကပ္ပါသိက တောအုပ်တွင်းရှိ သစ်တစ်ပင်ရင်းမှာ သီတင်းသုံးတော်မူနေသည်။ ညီနောင် သုံးဆယ်တို့သည် ပြည့်တန်ဆာမကို လိုက်ရှာရင်း ဘုရားရှင်ထံမှောက်သို့ ဆိုက်ရောက်ခဲ့ကြသည်။ “မိန်းမငယ်တစ်ယောက်ကို တွေ့မိပါသလား” မေးမြန်းလျှောက်ထားရာမှအစပြု၍ မြတ်စွာဘုရားသခင်က တရားဟော ကြား ဆုံးသည်ရှိသော် အချို့ကသောတာပန်၊ အချို့က သကဒါဂါမိ၊ အချို့က အနာဂါမိအဖြစ်သို့ ရောက်ကြသည်။ ရှင်ရဟန်းအဖြစ်ကို တောင်း ပန်ကြလျှင် ဘုရားရှင်က - “ဧဟိဘိက္ခု” ခေါ်တော်မူ၍ ဧဟိဘိက္ခုရဟန်း များ ဖြစ်သွားကြသည်။

ရဟန်းအဖြစ်ကို ရောက်ပြီးသော် ဓူတင် ၁၃ပါး အကျင့်မြတ်ကို ကျင့် သုံးဆောက်တည်ကြသည်။ ကာလကြာမြင့်သော် ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးစံနေတော်မူပြီး နောက်တွင် ထိုဘဒ္ဒဝဂ္ဂီရဟန်းသုံးဆယ်သည် တိုင်းတစ်ပါးမှ ကြွလာပြီး ဘုရားရှင်အား ဖူးမြော် ကြသည်။ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က “အနမတဂ္ဂ” သုတ္တန် ဒေသနာကို ဟောကြားတော်မူသည်ရှိသော် ထိုရဟန်းသုံးဆယ်လုံး ရဟန္တာ အဖြစ်သို့ ရောက်ကြလေသည်။

အတိတ်ဖြစ်ရပ်

မင်းသားတို့၏ ရှေးအကြောင်း

ရဟန်းတော်တို့က-

“ဤဘဒ္ဒဝဂ္ဂီရဟန်းတို့သည် အံ့ဩဖွယ်ရှိပေစွ၊ တရားကိုလျင်မြန်စွာ ထိုးထွင်း၍ သိကြလေကုန်စွ” ဟူသော စကားကို တရားသဘင်မှာ ဖြစ်စေ ကြသည်ရှိသော် မြတ်စွာဘုရားသခင် ကြွတော်မူလာ၍-

“ချစ်သားရဟန်းတို့-

ဤဘဒ္ဒဝဂ္ဂီရဟန်းတို့သည် ယခုအခါ၌သာ တရားကို လျင်မြန်စွာ ထိုးထွင်း၍ သိကုန်သည်မဟုတ်သေး။ ရှေးလွန်လေပြီးသောကာလ အရက် သမားဘဝဖြစ်စဉ်တုန်းကလည်း “တုဏှိလဇာတ်”၌ မဟာတုဏှိလဝက်မင်း ၏တရားကို ကြားနာရသဖြင့် လျင်မြန်စွာ တရားကိုသိကြပြီး ငါးပါးသီလကို ဆောက်တည်ခဲ့ကြဖူးပြီ။ ထိုသို့သောအကြောင်း ဥပနိဿယရှိသောကြောင့် ယခုဘဝမှာ ခဏချင်းဖြင့် အရဟတ္တဖိုလ်သို့ ရောက်ကြရလေသည်” ဟု မိန့်တော်မူပြီး တရားဟောကြားတော်မူလိုသောကြောင့် အောက်ပါဓမ္မ ဒေသနာကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

မုဟုတ္တမပိ စေ ဝိည။

ပဏှိတံ ပယိရုပါသတိ။

ခိပ္ပံ ဓမ္မံ ဝိဇာနာတိ၊

ဇိဝှါ သူပရသံ ယထာ။ ။

မြန်မာပြန်။ ။ လျှာသည် ဟင်း၏အရသာကို လျင်မြန်စွာ သိသကဲ့သို့ ပညာရှိသူသည် မိမိထက် ပညာရှိသောသူကို မှီဝဲ ဆည်းကပ်ရသည်ရှိသော် နတ်ရွာ နိဗ္ဗာန် စသော သုဂတိ တရားကို လျင်မြန်စွာ သိရှိရပေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ များစွာသောရဟန်းတို့ ရဟန္တာ ဖြစ်ကြရလေသည်။

ဘဒ္ဒဝဂ္ဂီရဟန်းသုံးဆယ် ဝတ္ထုပြီး၏။



(၇)

သုပ္ပဗုဒ္ဓ လူနုဝတ္ထု

မြတ်စွာဘုရားသခင်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် သုပ္ပဗုဒ္ဓအမည်ရှိသော အနုတစ်ယောက်ကို အကြောင်းပြု၍ “စရန္တိ ဗာလာ ဒုဗ္ဗေဓာ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

ရာဇဂြိုဟ်ပြည်မှာ သုပ္ပဗုဒ္ဓမည်သော လူနုတစ်ယောက်ရှိသည်။ တစ်နေ့မှာ သုပ္ပဗုဒ္ဓသည် ဆာလောင်မွတ်သိပ်သဖြင့် အစားအစာ လိုက်လံ တောင်းရမ်းသော်လည်း မျှတရုံမျှမရ၍ ပြန်လှည့်လာရာ မြတ်စွာဘုရား သခင် တရားဟောရာနေရာသို့ ရောက်လာသည်။ လူများစွာကို မြင်တွေ့လျှင် စားစရာတစ်စုံတစ်ရာ ရလိမ့်မည်အတွေးဖြင့် လာခဲ့သည်။ မြတ်စွာဘုရားသခင်တရားဟောနေသည်ကိုသာ တွေ့ရသည်။

“ဪ... ငါသည် လူများက စားသောက်စရာ စီမံနေသည် ထင်မှတ်၍ လာခဲ့သည်။ စားစရာစီမံနေကြခြင်း မဟုတ်။ တရားနာကြခြင်းသာ ဖြစ်သည်။ သို့သော် ငါလည်း တရားနာကြည့်ဦးမည်. . .” တွေး၍ ပရိသတ် အစွန်မှာ ထိုင်၍ တရားနာသည်။

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် တရားဟောတော်မူနေလျက်က သုပ္ပဗုဒ္ဓ၏ ကျွတ်ထိုက်သောအဖြစ်ကို သိတော်မူ၍ ဒါနကထာ၊ သီလကထာ၊ သဂ္ဂကထာ-စသည်ဖြင့် ဒေသနာစဉ်ကို ဟောကြားတော်မူသည် ရှိသော် ဒေသနာတော်အဆုံးမှာ သုပ္ပဗုဒ္ဓသည် သောတာပန်ဖြစ်လေသည်။ သူသည် မိမိရအပ်သိအပ်သောတရားကို ဘုရားရှင်အား လျှောက်ကြားလိုပါသော်လည်း လူများပိတ်ကျပ်နေသဖြင့် မလျှောက်သာဖြစ်နေသည်။ မြတ်စွာဘုရားသခင် ကျောင်းတော်သို့ ပြန်ကြွသောအခါ လိုက်ပို့သောသူတို့ ပြန်ခါမှသာလျှင် လျှောက်ထားရန် ကျောင်းတော်သို့ လာခဲ့သည်။ ထိုအခါသိကြားမင်းက “သုပ္ပဗုဒ္ဓလူနာသည် မိမိရအပ်သိအပ်သောတရားဂုဏ်ကိုထင်ရှားပြလို၍ ဘုရားရှင်အား လျှောက်ထားရန် လာနေသည်။ ငါသည် သူ့ကို စုံစမ်းဦးအံ့-” ကြံပြီး လာရောက်ကာ ကောင်းကင်မှာ ရပ်လျက်-

“ဟယ်သုပ္ပဗုဒ္ဓ-သင်ကား လူ့လောကမှာအဆင်းရဲဆုံးသတ္တဝါဖြစ်သည်။ တောင်းခံစားသောက်ရသူ အထီးကျန်ဖြစ်သည်။ ငါသည် သင့်အား ပစ္စည်းဥစ္စာများစွာပေးမည်။ ဘုရားတရားသံဃာကို ဘုရားတရားသံဃာမဟုတ်။ ငါ့အား ဘုရားတရားသံဃာဖြင့်အကျိုးမရှိ-ဟုဆိုလေလော့” ပြောသည်။ သုပ္ပဗုဒ္ဓက ပြန်မေးသည်။

“အသင် မည်သူနည်း”

“ငါကား သိကြားမင်းဖြစ်သည်”

“အသင်သိကြားမင်း-အသင်သည်မိုက်မဲလှဘိသည်။ သင်သည် အရှက်လုံးဝမရှိသူပါတကား။ သင်ကဲ့သို့သော သိကြားမင်းနှင့် ငါစကားမပြောလို။ သင်က ငါ့ကိုဆင်းရဲသူအထီးကျန်သူဟုဆိုဘိသည်။ ငါသည် သင်ပြောသလို ဆင်းရဲသူ၊ အထီးကျန်သူမဟုတ်။ ငါသည် ပစ္စည်းဥစ္စာကြွယ်ဝသောလူချမ်းသာတစ်ဦးဖြစ်သည်” ဆိုပြီးမှ မိမိချမ်းသာသောပစ္စည်းကို ပြဆိုလိုသဖြင့်-

“အသင်သိကြားမင်း-သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟီရိ၊ ဩတ္တပ္ပ-ဟူသော သူတော်ကောင်းဥစ္စာခုနစ်ပါးရှိသောသူကို ဆင်းရဲသူမဟုတ်-ပညာရှိတို့က ဆိုကြသည်။ ငါ့မှာ ၎င်းဥစ္စာခုနစ်ပါးလုံးထင်ရှားရှိပေသည်။ ငါကား ဆင်းရဲသူ အထီးကျန်သူမဟုတ်ပေ” ဟုဆက်ပြောသည်။

သိကြားမင်းသည် သုပ္ပဗုဒ္ဓစကားကိုကြား၍ ဘုရားရှင်ကိုယ်တော် မြတ်ထံသို့အမြန်သွားရောက်ပြီး အကြောင်းစုံလျှောက်ထားသည်။

“ဒကာတော်သိကြားမင်း-အသင်ဒါယကာကဲ့သို့သော သိကြားမင်း အရာ၊ အထောင်၊ အသောင်း၊ အသိန်းတို့က ‘ဘုရားတရားသံဃာကို ဘုရားတရားသံဃာမဟုတ်ပါ’ ဟုဆိုစေခြင်းငှာ မစွမ်းနိုင်လတ္တံ့။” ဟု မြတ်စွာဘုရားသခင်မိန့်တော်မူလျှင် သိကြားမင်းလည်းထိုနေရာမှာပင် ကွယ်လေသည်။

သုပ္ပဗုဒ္ဓသည် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ထံသွားရောက်၍ ဝမ်းမြောက်ဝမ်းသာစကားပြောကြား၍ မိမိရအပ်သိအပ်သော တရားဂုဏ် တော်ကိုချီးကျူးလျှောက်ထားပြီး ပြန်လာခဲ့သည်။ လမ်းမှာ ထိုသုပ္ပဗုဒ္ဓကို သားငယ်ရှိသောနွားမက ဦးချိုဖြင့်ဝှေ့သတ်လိုက်လေသည်။

မြတ်စွာဘုရားသည် ။ ထိုနွားမသည် ပကတိနွားမ မဟုတ်ပေ။ ဘီလူးမ တစ်ကောင်သည် ပုတ္တုသတ်မင်း၊ ဒါရုစိ ပရိဗိုဇ်၊ တမ္ပဒါဌိက၊ သုပ္ပဗုဒ္ဓလူနု-ဤလေးယောက်တို့ကို ဘဝ တစ်ရာတစ်ရာစီမှာ သားငယ်ရှိသော နွားမယောင် ဆောင်၍သတ်လေသည်။ သတ်ရခြင်းမှာ-

ပြဆိုခဲ့သူလေးဦးသည် ဘဝတစ်ခုမှာတုန်းက သူဌေးသားလေးဦးဖြစ်ခဲ့ကြသည်။ သူတို့သည် ပြည့်တန်ဆာမတစ်ယောက်ကို အသပြာတစ်ထောင် ပေး၍ ငှားခဲ့ပြီး တောတွင်းမှာ တစ်နေ့လုံးပျော်ပါး ပြီးသော် ညနေစောင်းမှာ-

“ပြည့်တန်ဆာမကိုသတ်၍ ငွေကိုပြန်ယူကြမည်။ အဆင်တန်ဆာကိုလည်းယူကြမည်” ဟုတိုင်ပင် ကြသည်။ ထိုသို့တိုင်ပင်သံကိုပြည့်တန်ဆာမ ကြား၍-

ဤသူတို့သည် သနားညှာတာခြင်းမရှိကြ။ ငါနှင့် အတူတစ်နေ့လုံးပျော်ပါးပြီးမှ ငါ့ကိုသတ်ချင်ကြ သည်။ ဤမျှအနိုင်အထက်ပြုသူတို့ကိုသိစေမည်” ဟုကြံပြီး-

‘သင်းတို့သည် ငါ့ကိုသတ်ခဲ့သည်ရှိသော် ငါသည်
ဘီလူးမဖြစ်၍ သင်းတို့ကိုပြန်၍သတ်နိုင်ရပါစေ ”
ဆုတောင်းရင်း အသတ်ခံခဲ့ရသည်။ ထိုသူလေးဦး သည်
ဤမကောင်းမှု၏ အကျိုးဆက်အဖြစ် ဘီလူးမ
အသတ်ခံရခြင်း ဖြစ်သည်။

အတိတ်ဖြစ်ရပ် နုရခြင်းအကြောင်း

ရဟန်းတို့သည် သုပ္ပဗုဒ္ဓသေလွန်သည်ကိုကြားကြကုန်၍မြတ်စွာ
ဘုရားသခင်ကိုယ်တော်မြတ်ထံသို့ချဉ်းကပ်လျှောက်ထားကြသည်။

“ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရား-သုပ္ပဗုဒ္ဓသည်ရှင်တော်
မြတ်ဘုရားထံတော်မှအပြန် လမ်းမှာသားငယ်ရှိသောနွားမဝှေ့သဖြင့်
သေလွန်ခဲ့ပါသည်။ ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရား- သုပ္ပဗုဒ္ဓ
သည် အဘယ်မျှလောက်သော တရားထူးကိုရပါသနည်း။ ယခုသေလွန်
ရာမှာ အဘယ်ဂတိသို့ လားရောက်ရပါသနည်းဘုရား”

“ချစ်သားရဟန်းတို့-သုပ္ပဗုဒ္ဓသည် သောတာပတ္တိဟူသောတရားထူး
သို့ ရောက်၍ ယခုသေလွန်ရာမှာ တာဝတိံသာနတ်ပြည်မှာ ဖြစ်ပေသည်”

“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား - ဤကဲ့သို့သော
အကြောင်း ဥပနိဿယနှင့် ပြည့်စုံပါလျက် အဘယ်ကြောင့် လူနု ဖြစ်ရပါ
သနည်းဘုရား”

“ချစ်သားရဟန်းတို့ - သုပ္ပဗုဒ္ဓသည် ရှေးဘဝတစ်ခုက ဤရာဇဂြိုဟ်
မြို့မှာပင် သူဌေးသားတစ်ဦးဖြစ်ခဲ့ဖူးသည်။ တစ်နေ့မှာအခြံအရံတို့ဖြင့်
ပျော်ပွဲစားသွားရာမှာ လမ်းခရီးအကြား ဆွမ်းခံ ကြွဝင်တော်မူလာသော
တဂရသိခီပစ္စေကဗုဒ္ဓါ-အရှင်မြတ်ကိုတွေ့မြင်၍ - ‘ငါတို့သည် ချုပ်ရိုး
အစပ်စပ်ဖြင့် ဖာထေးချုပ်လုပ်ထားသောအဝတ်ကို ဝတ်ထားသည့်
ဤအထီးကျန် ဆင်းရဲသားကိုတွေ့ရခြင်းကား နိမိတ်မကောင်းချေ။
သူ့ကိုယ်မှာ ကုဋ္ဌနုနာ စွဲကပ်လေယောင်တကား”ဟု ဆဲဆိုရေရွတ်၍

တံတွေးဖြင့် ထွေးခဲ့သည်။ ထိုအကုသိုလ်ကံကြောင့် ငရဲကျခံရပြီးမှ အကျိုး၏ အကြွင်းအကျန်ဖြင့် ယခုဘဝမှာ ကုဋ္ဌနုနာ စွဲကပ်ခံရခြင်း ဖြစ်ပေသည် ” ဟု ဟောပြောပြီးလျှင်-

“ချစ်သားရဟန်းတို့-သတ္တဝါတို့သည် မိမိအားခါးစပ်သော အကျိုးကို ခံစားရစေတတ်သောမကောင်းမှုအကုသိုလ်ကံကို စီမံပြုလုပ် လျက် ကျင်လည်ကြလေသည်” ဟုအနုသန္ဓေကိုစပ်တော်မူ၍ အောက်ပါ ဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

စရန္တိ ဗာလာ ဒုမ္မေဓာ၊

အမိတ္တေနော အတ္တနာ။

ကရောန္တာ ပါပကံ ကမ္မံ၊

ယံ ဟောတိ ကဋျကပ္ပလံ။ ။

မြန်မာပြန်။ ။ ခါးစပ်သောအကျိုးရှိသောကံကို အားထုတ်ကုန်သော ပညာမဲ့လူမိုက်တို့သည် ရန်သူဖြစ်၍ဖြစ်သော ကိုယ် ရှိကုန်သည်ဖြစ်၍သာလျှင် ဤဘဝ ထိုဘဝမှာ လှည့်လည် ကြရလေသတည်း။

ဤဓမ္မဒေသနာတော်အဆုံးမှာ များစွာသောလူတို့ သောတာ ပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေသည်

သုပ္ပဗုဒ္ဓလူနုဝတ္ထုပြီး၏။



(၈)

လယ်သမားတစ်ဦးဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် လယ်သမားတစ်ဦးကို အကြောင်းပြု၍ “န တံ ကမ္မံ ကတံ သာဓု” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူ ပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ် (အပြင်းဆုံးအဆိပ်)

သာဝတ္ထိပြည်မှ မနီးမဝေးသော လယ်တစ်ကွက်မှာ လယ်သမား တစ်ဦး လယ်ထွန်နေသည်။ သူ့ခိုးတို့သည် ရေထုတ်ပြွန်မှတစ်ဆင့် မြို့တွင်းသို့ဝင်၍ သူဌေးတစ်ဦးအိမ်မှ ပစ္စည်းတို့ကိုဖောက်ထွင်းခိုးယူခဲ့ပြီး ရေထုတ်ပြွန်မှတစ်ဆင့် ပြန်ထွက်ခဲ့သည်။ သူ့ခိုးတစ်ယောက်သည် မိမိအဖော်တို့ကိုလှည့်ပတ်လိုသဖြင့် အသပြာတစ်ထောင်ထုပ်ကို မိမိ ပုဆိုးကြားမှာ ဝှက်၍ယူခဲ့သည်။ လယ်သမားလယ်ထွန်နေသော နေရာ အနီးမှာ ဖောက်ထွင်းယူခဲ့သော ပစ္စည်းများကိုခွဲဝေယူကြပြီး ထွက်ခွာ သွားကြသည်။ ထိုသို့ထွက်သွားရာမှာ ဝှက်ယူလာသော သူ့ခိုး သည် မိမိဝှက်ယူလာသော အသပြာထောင်ထုပ် ကျကျန်ရစ်သည်ကို မသိဘဲ ထွက်သွားသဖြင့် အသပြာထောင်ထုပ်ကျန်ရစ်နေခဲ့သည်။

မြတ်စွာဘုရားသခင်သည် ထိုနေနံနက်စောစောမှာ လောကကိုကြည့်တော်မူသည်ရှိသော် ထိုလယ်သမား၏ကျွတ်ထိုက်သောအဖြစ်ကို မြင်တော်မူ၍ အရှင်အာနန္ဒာမထေရ်နှင့်အတူ ထိုနေရာသို့ကြွတော်မူလာခဲ့သည်။ လယ်သမားသည် လယ်ထွန်နေရာမှ ဘုရားရှင်တော်ကြွတော်မူလာသည်ကိုမြင်၍လာရောက်ရှိခိုးပြီး လယ်ကိုဆက်လက်ထွန်ယက်နေသည်။ မြတ်စွာဘုရားသခင်သည် အသပြာထောင်ထုပ် ကျကျန်ရစ်ခဲ့သောနေရာသို့ ကြွတော်မူ၍ အသပြာထုပ်ကိုကြည့်တော်မူကာ-

“ချစ်သားအာနန္ဒာ- အလွန်ပြင်းထန်သောအဆိပ်ကိုမြင်၏လော”
“ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရား- မြင်ပါသည်ဘုရား”ဟု အရှင်အာနန္ဒာမထေရ်က လျှောက်ကြားသည်။ ထိုနောက် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် ဆက်လက်၍ ကြွသွားတော်မူသည်။

ခိုးမှုဖြင့်သေဒဏ်ပေးခံရခြင်း

လယ်သမားသည် ဘုရားရှင်ကိုယ်တော်မြတ်နှင့် အရှင်အာနန္ဒာမထေရ်တို့၏စကားကိုကြား၍-

“... ငါသည်အချိန်ရှိရှိ-မရှိရှိ ဤနေရာမှာသွားလာနေရသည်။သွားကြည့်ထားမှဖြစ်မည်။အဆိပ်ပြင်းသော မြွေတစ်ကောင်ကောင် ရှိနေသည်ထင်သည်... ”ကြံမိ၍ နှင်တံကိုကိုင်ပြီးထိုနေရာသို့လာခဲ့သည်။ မြွေကိုရှာအံ့ဟူ၍ ဟိုဟိုသည်သည်ကြည့်လျှင် အသပြာထုပ်ကိုမြင်၍-

“... ဤသည်ကိုရည်ညွှန်း၍ ရှင်တော်မြတ် မိန့်ဆိုတော်မူခြင်းဖြစ်ပေလိမ့်မည်... ”စဉ်းစားပြီး ယူ၍ပြန်လာကာ မိမိလယ်ထွန်ရာအနီးမှာ မြေမြှုပ်၍ လယ်ကိုဆက်ထွန်နေသည်။

မြို့တွင်းမှလူတို့သည် ခိုးသူတို့ကိုခြေရာခံ၍လိုက်ခဲ့ကြသည်။ပစ္စည်းခွဲဝေရာနေရာသို့ရောက်လာသည်။ ဆက်လက်၍လယ်သမား၏ခြေရာကို မြင်ပြန်လျှင် ဆက်လက်လိုက်လာကြရာ အသပြာထုပ်ကို မြေမြှုပ်ထားရာသို့ရောက်၍ တူးဖော်ယူငင်ပြီး-

“သင်သည် ပစ္စည်းခိုးယူခဲ့ပြီး ယခုမှ လယ်ထွန်နေသည့်ဟန်ပြုနေသည်” ဟု မောင်းမဲခြိမ်းခြောက်၍ မင်းကြီးထံ ယူဆောင်သွားကြသည်။

ပြစ်မှုထင်ရှားသည်ဆို၍ မင်းကြီးက သေဒဏ်ချမှတ်လိုက်သည်။ မင်းချင်း ယောက်ျားတို့လည်း လယ်သမားကို လက်ပြန်ကြိုးတုပ်၍ ကြိမ်လုံးဖြင့် ရိုက်နှက်ကာ သုသာန်သို့ ဆောင်ယူခဲ့ကြသည်။ လယ်သမားသည် မင်းချင်း တို့က ရိုက်သည်ရှိသော် ထွေထွေရာရာ မဆိုမူ၍ -

“ချစ်သားအာနန္ဒာ- အလွန်ပြင်းထန်သော အဆိပ်ကို မြင်၏လော” မေးတော်မူသောအခါ အရှင်အာနန္ဒာက “ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား- မြင်ပါသည် ဘုရား” ဟူသော စကားကိုသာ ဆိုမြည်လျက် လိုက်ပါသွားသည်။ မင်းချင်းတို့က-

“အသင်သည် မြတ်စွာဘုရားနှင့် အရှင်အာနန္ဒာကိုချည်း စကားထဲ မှာ ထည့်၍ ပြောနေသည်။ အကြောင်းအသို့ရှိသနည်း”

“မင်းချင်းတို့ - အသင်တို့သည် ငါ့အား မင်းကြီးကို ဖူးမြင်စေပါလျှင် ထိုအကြောင်းကို ပြောဆိုပါမည်” ဆိုသဖြင့် မင်းကြီးအား လျှောက်တင် လေသော် မင်းကြီးက လယ်သမားကို ခေါ်စေ၍ -

“အသင်သည် အဘယ့်ကြောင့် ဤသို့ ပြောဆိုဘိသနည်း” မေးတော် မူလျှင်-

“အရှင်မင်းကြီး - ကျွန်တော်မျိုးသည် ခိုးသူမဟုတ်ပါ. . ” စသဖြင့် ဖြစ်ကြောင်းကုန်စင်ကို ပြန်ကြားလျှောက်ထားသည်။ မင်းကြီးက အမတ် တို့အား--

“အချင်းအမတ်တို့- ဤသူသည် မြတ်စွာဘုရားသခင် ကိုယ်တော် မြတ်ကို သက်သေညွှန်ပြ ပြောဆိုဘိသည်။ သူ့ကို အပြစ်မတင်သင့်သေး။ မည်သို့ပြုလုပ်သင့်သည်ကို နောင်မှ သိစေမည်” မိန့်တော်မူသည်။

ဘုရားရှင်ထံ လျှောက်တင်ခြင်း

ညနေစောင်းရောက်သောအခါ မင်းကြီးသည် လယ်သမားကို ခေါ်၍ မြတ်စွာဘုရားသခင်ထံ သွားရောက်ပြီး-

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား- ရှင်တော်မြတ်ဘုရား သည် အရှင်အာနန္ဒာမထေရ်နှင့်အတူ ဤလယ်သမား၏ လယ်ထွန်ရာသို့ ကြွသွားတော်မူပါသလောဘုရား” မေးလျှောက်သည်။

“ဒကာတော်မင်းကြီး - ငါဘုရားကြွသွားတော်မူသည်မှာ မှန်ပေသည်”

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား - ထိုသို့ ကြွသွားတော်မူစဉ်က အဘယ်အရာဝတ္ထုကိုမြင်၍ အဘယ်စကားကို မိန့်ဆိုတော်မူခဲ့ ပါသနည်းဘုရား”

“ဒကာတော်မင်းကြီး - အသပြာထောင်ထုပ်ကိုမြင်၍ ‘ချစ်သား အာနန္ဒာ-အလွန်ပြင်းထန်သော အဆိပ်ကို မြင်၏လော’ဟု ငါဘုရား မိန့် ဆိုခဲ့ပေသည်”

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား - ဤလယ်သမား သည် ရှင်တော်မြတ်ဘုရားကဲ့သို့သော သိတော်မြင်တော်မူသောသူကို မညွှန်ပြနိုင်ခဲ့ပါလျှင် အသက်ရှင်ခွင့် ရနိုင်တော့မည်မဟုတ်ပါ။ ယခုသော် ကား ရှင်တော်မြတ်ဘုရား မိန့်ဆိုတော်မူခဲ့သော စကားကို ပြောဆိုသဖြင့် သာ အသက်ရှင်ခြင်းကို ရပါပေသည်ဘုရား”

“ဒကာတော်မင်းကြီး - မှန်လှပေသည်။ ငါဘုရားသည် ဤမျှသော စကားကို ပြောကြား၍ လာခဲ့ပေသည်။ ဒကာတော်မင်းကြီး - ပညာရှိတို့ မည်သည်ကား နောင်တတစ်ဖန် ပူပန်ရသော အမှုမျိုးကို မပြုကျင့်အပ်ပေ” မိန့်တော်မူပြီးလျှင် စကားစပ်၍ တရားဟောတော်မူလိုသောကြောင့် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

န တံ ကမ္မံ ကတံ သာဓု၊

ယံ ကတွာ အနုတပ္ပတိ။

ယဿ အဿုမုခါ ရောဒံ၊

ဝိပါကံ ပဋိသေဝတိ။

မြန်မာပြန်။ ။ မကောင်းမှုပြုပြီး နောင်တတစ်ဖန် ပူပန်ရခြင်း အမြဲစိုးရိမ်
ငိုကြွေးရခြင်းဟူသော အကျိုးခံစားရသည့် အကုသိုလ်ကံ
သည် မကောင်းချေ။

ဤဓမ္မဒေသနာတော်အဆုံးမှာ များစွာသောလူတို့ သောတာ ပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေသည်။

လယ်သမားတစ်ဦး ဝတ္ထုပြီး၏။



(၉)

သုမနပန်းသည်ဝတ္ထု

မြတ်စွာဘုရားသခင်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် သုမနပန်းသည်ကို အကြောင်းပြု၍ “တဉ္စ တမ္ဗ ကတံ သာဓု” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူ ပါသည်။

ပစ္စုပ္ပန်ဝတ္ထု

သုမနပန်းသည်သည် ရာဇဂြိုဟ်ပြည်ရှင် ဘုရင်ဗိမ္ဗိသာရမင်းကြီးအား နေ့စဉ်နံနက်တိုင်း ရှစ်ကွမ်းစားသော မုလေးပန်းတို့ဖြင့် ခစားဆက်သသဖြင့် ငွေရှစ်ကျပ်ကို ရနေခဲ့သည်။

တစ်နေ့မှာ သုမနပန်းသည်သည် မင်းကြီးအား ပန်းဆက်သရန် အလာတွင် နောက်ပါသံဃာအပေါင်းခြံရံကာ ရောင်ခြည်တော် ခြောက် သွယ်ကွန်မြူးစေလျက် မြို့တွင်းသို့ ဆွမ်းခံကြွဝင်တော်မူလာသော မြတ်စွာ ဘုရားသခင်အား ဖူးတွေ့ရလေသည်။

ကြားဖြတ်မှတ်ဖွယ်။ ။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် တစ်ခါတစ်ရံ အင်္ဂုလိမာလကို ဆုံးမတော် မူလို၍ သွားသောအခါကဲ့သို့ မထင်ရှားသော ဆွမ်းခံ ရဟန်းတစ်ပါးကဲ့သို့ ကြွတော်မူလေ

ရှိပါသည်။ တစ်ခါတစ်ရံ မှာကား မွေးရပ်မြေ
ဖြစ်သော ကပ္ပိလဝတ် မြို့တွင်းသို့ ကြွဝင်
တော်မူသကဲ့သို့ ရောင်ခြည်တော် ခြောက်
သွယ်ကို ကွန့်မြူးတင့်တယ် စံပယ်စေလျက်
ကြွသွားတော်မူလေ့ရှိသည်။ ။ ဤကား
မှတ်ဖွယ်တည်း။ |

ဤနေ့မှာ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ရောင်ခြည်
တော်ခြောက်သွယ်ကို ကွန့်မြူးစေလျက် တင့်တယ်စံပယ်ခြင်းဖြင့် ရာဇဂြိုဟ်
မြို့တွင်းသို့ ဆွမ်းခံကြွဝင်တော်မူလာခဲ့သည်။ သုမနပန်းသည်သည်
ရောင်ခြည်တော်ခြောက်သွယ်ဖြင့် တင့်တယ်သပ္ပာယ်လှသော မြတ်စွာ
ဘုရားသခင်ကိုယ်တော်မြတ်အား ဖူးတွေ့ရလျှင် ကြည်ညိုသဒ္ဓါစိတ်
ဖြစ်လာပြီး-

“... ရှင်တော်မြတ်ဘုရားအား အဘယ်ပစ္စည်းဖြင့် ပူဇော်ရမည်
နည်း” ကြံ၍ ဟိုဟိုသည်သည်ကြည့်ရာ အခြားသောအရာကို မမြင်သဖြင့်-

“... ငါ့မှာပါလာသော ဤမုလေးပန်းတို့ဖြင့် ပူဇော်မည်. . ” အကြံ
ဖြစ်ပြီး ဆက်၍ စဉ်းစားပြန်သည်မှာ-

“... ငါယူခဲ့သောပန်းတို့သည် ပြည့်ရှင်မင်းကြီးအား နေ့စဉ်ဆက်သ
ရသော ပန်းများဖြစ်သည်။ မင်းကြီးသည် ဤပန်းတို့ကို မရခဲ့လျှင် ငါ့ကို
ချုပ်နှောင်ကောင်း ချုပ်နှောင်မည်။ သတ်ချင်လည်း သတ်မည်။ တိုင်းပြည်
မှ နှင်ထုတ်ချင်လည်း နှင်ထုတ်ပေမည်. . ” စဉ်းစားမိပြန်သည်။ ထို့နောက်-

“... မင်းကြီးသည် ငါ့ကို ချုပ်နှောင်မှုလည်း ချုပ်နှောင်ပါစေ၊ သတ်
ချင်ကလည်း သတ်ပါစေ။ တိုင်းပြည်မှ နှင်ချင်လည်း နှင်ပါစေ။ ဤပန်း
များကို မင်းကြီးအား ဆက်သလျှင် စားလောက်ရုံမျှသော ငွေကိုသာ
ရမည်။ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်အား လှူဒါန်းပူဇော်ရပါမူ ဘဝ
များစွာ သံသရာမှာ စီးပွားချမ်းသာ များစွာ ဖြစ်ရပေလိမ့်မည်. . ” တွေး
တော၍ မိမိကိုယ်ကို မြတ်စွာဘုရားအား စွန့်လွှတ်၍ ပန်းတို့ဖြင့် ပူဇော်
လေသည်။

ပူဇော်ပုံမှာ။ ။ ရှေးဦးစွာ ပန်းနှစ်ဆုပ်ကို မြတ်စွာဘုရား ကိုယ်တော်မြတ်၏အထက်သို့ ပစ်မြှောက်လိုက်သည်။ ပန်းတို့သည် ကိုယ်တော်မြတ်၏ ဦးထိပ်ပေါ်မှာ မျက်နှာကြက်ကဲ့သို့ ဖြစ်၍ တည်နေလေသည်။ ထို့နောက် ပန်းနှစ်ဆုပ်ကို ကြွမြှောက်ပူဇော်သည်။ ထိုပန်းတို့သည် ဘုရားရှင်ကိုယ်တော်မြတ်၏ လက်ယာနံပါးမှာ ပန်းတိုင်ကြီးသဖွယ်အဖြစ် တည်နေသည်။ နောက်ပန်းနှစ်ဆုပ်ကို ကြွမြှောက်ပူဇော်ပြန်သည်။ ပန်းတို့သည် ဘုရားရှင်ကိုယ်တော်မြတ်၏ နောက်အဖို့မှာ တွဲရရွဲဆွဲ၍ တည်နေသည်။ နောက်နှစ်ဆုပ်ကို ကြွမြှောက်ပူဇော်ပြန်လျှင် လက်ဝဲနံပါးမှာ ပန်းတိုင်ကြီး သဖွယ် ဖြစ်၍တည်နေသည်။ ဤနည်းဖြင့် ရှစ်ကွမ်းစားသော ပန်းတို့ကို ကြွမြှောက်ပူဇော်လေသည်။

ပန်းတို့သည် မြတ်စွာဘုရားကိုယ်တော်မြတ်၏ ထက်၊ နောက်၊ ဝဲယာအားဖြင့် အရပ်လေးခုတို့မှာ ဝန်းရံ၍ ကြွတော်မူရာသို့ လိုက်ပါသွားကြသည်။ မုလေးပန်းတို့သည် အသိစိတ်မရှိသော်လည်း အသိစိတ်ရှိသကဲ့သို့ အောက်သို့မကျဘဲ တည်မြဲတိုင်းဖြင့် မြတ်စွာဘုရားကြွသွားတော်မူလျှင် သွားသည်။ ရပ်တည်တော်မူလျှင် ရပ်တည်နေကြသည်။

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်မှ ကွန်မြူးထွက်ပေါ်လာသော ရောင်ခြည်တော်တို့သည် ကိုယ်တော်မြတ်မှ ထွက်ထွက်ချင်း ဦးတည်ရာအရပ်သို့ မသွားကြသေးဘဲ ကိုယ်တော်မြတ်ဘုရားကို သုံးကြိမ်သုံးခါ လက်ယာရစ်လှည့်ပြီးကာမှ အရပ်မျက်နှာတို့သို့ ကွန်မြူးပြေးသွားကြသည်။ ရာဇဂြိုဟ်မြို့တစ်မြို့လုံး အုန်းအုန်းကျွက်ကျွက် တုန်လှုပ်ချောက်ချားသွားသည်။ လူတိုင်းကိုယ်စီ ဆွမ်းတော်ကို ကိုင်၍ ထွက်လာကြသည်။ မြတ်စွာဘုရားသည် သုမနပန်းသည်၏ဂုဏ်ကျေးဇူး ထင်ရှားဖြစ်စေရန် မြို့တွင်းလမ်းမကြီးအတိုင်း ကြွတော်မူသည်။ သုမနပန်းသည်သည် ပီတိဖြစ်စွာဖြင့် နောက်တော်သို့ အနည်းငယ်လိုက်သွားပြီး ဘာမှမပါသော လက်ချည်းဖြင့် အိမ်ပြန်လာခဲ့သည်။ အိမ်ရောက်လျှင် မယားဖြစ်သူက မေးသည်။

“ပန်းတွေ အဘယ်မှာနည်း”

“မြတ်စွာဘုရားအား လှူဒါန်းပူဇော်လိုက်ပြီ”

“ပန်းတွေကို ပူဇော်လိုက်လျှင် ပြည့်ရှင်မင်းကြီးအတွက် အသို့ပြုမည်နည်း”

“မင်းကြီးက ငါ့ကို သတ်မှုလည်း သတ်စေ။ တိုင်းပြည်မှ နှင်ထုတ်မှုလည်း နှင်ထုတ်ပါစေ။ ငါသည် အသက်ကိုစွန့်၍ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်အား ပူဇော်လှူဒါန်းခဲ့သည်။ ပန်းအားလုံး ရှစ်ဆုပ်ဖြစ်သည်။ ဤသို့ဤပုံ ဤသို့ဤနယ် အံ့ဖွယ်သရဲ ထူးခြားစွာ ဖြစ်ခဲ့သည်။ လူပေါင်း များစွာက အံ့ဩစွာ ကောင်းခိုးပေး၍ ကြွေးကြော်ကြသည်။ အသင်ချစ်နှမ-လူအများ၏ ကြွေးကြော်သံကိုမကြားသလော။ ထိုအသံသည် ငါပန်းပူဇော်ရာ၌ အံ့ဖွယ်သရဲဖြစ်၍ ထွက်ပေါ်လာသောအသံတို့ပင်ဖြစ်သည်။”

စိတ်ထားမကောင်းသော မယား

ထိုသို့ပြောလျှင် မယားဖြစ်သူသည် မိုက်မဲလှသဖြင့် ဤသို့သော အံ့ဖွယ်တန်ခိုးဖြစ်ပုံအခြင်းအရာကို ကြည်ညိုခြင်းမဖြစ်မူ၍ လင်ဖြစ်သူ သုမန ပန်းသည်ကို ဆဲရေးရေရွတ်လျက်-

“ပြည့်ရှင်မင်း မည်သည်ကား အာဏာရှင် ဖြစ်သည်။ တစ်ကြိမ် အမျက်ထွက်ကာမျှဖြင့် လက်ခြေကိုလည်း ဖြတ်တတ်သည်။ အသက်ကိုလည်း သတ်တတ်သည်။ အားလုံးကိုလည်း ပျက်စီးစေနိုင်သည်။ သင်ပြုလုပ်ခဲ့သော ထိုအမှုသည် ငါတို့အားလုံးပျက်စီးရတော့မည်” ဆိုမြည်ကာ သားငယ်တို့ကို ခေါ်၍ နန်းတော်သို့လာခဲ့ပြီး ဗိမ္ဗိသာရမင်းကြီးကို ရှိခိုးနေသည်။ မင်းကြီးက-

“ဘာကြောင့်လာသနည်း မိန်းမငယ်” မေးတော်မူသည်။

“အရှင်မင်းကြီး - ကျွန်တော်မသည် သုမနပန်းသည်၏မယား ဖြစ်ပါသည်။ ကျွန်တော်မ၏လင်သည် အရှင်မင်းကြီးအား ဆက်သမည့် ပန်းတို့ကို မြတ်စွာဘုရားသခင်အား ပူဇော်ပြီး အိမ်ပြန်လာခဲ့သည်။ ကျွန်တော်မက သူ့ကို ‘မင်းတို့ မည်သည် အာဏာရှင်ဖြစ်သည်။ တစ်ကြိမ် အမျက်ထွက်ကာမျှဖြင့် လက်ခြေကိုလည်း ဖြတ်တတ်သည်။ အသက်ကိုလည်း သတ်တတ်သည်။ အားလုံးကိုလည်း ပျက်စီးစေနိုင်သည်’ဟု ပြောဆိုရေရွတ်ခဲ့ပါသည်။ သူပြုလုပ်ခဲ့သောအမှုသည် ကျွန်တော်မတို့အားလည်း သက်ဆိုင်ပေရာသည် စိတ်ကူး၍ ခင်ပွန်းလင်ကို စွန့်ပစ်ပြီး ဤနန်းတော်သို့ လာခဲ့ပါသည်။ အရှင်မင်းကြီး- သူပြုလုပ်ခဲ့သောအမှုသည်

ကောင်းကောင်း၊ မကောင်းကောင်း သူ့အားသာ ဖြစ်ပါစေ၊ ကျွန်တော်မ သည် သူ့ကိုစွန့်ပစ်ခဲ့ပြီး ဖြစ်ကြောင်း အရှင်မင်းကြီးသိတော်မူပါလော့” လျှောက်တင်သည်။ ဗိမ္ဗိသာရမင်းကြီးသည် ဘုရားရှင်အား တွေ့စဉ်းဖူးရစဉ် ကပင် သောတာပတ္တိဖိုလ်သို့ ရောက်ပြီးဖြစ်၍ သဒ္ဓါတရားရှိပြီးသူ အရိယာ သာဝကဖြစ်သည့်အလျောက်-

“... ဪ - ဤမိန်းမငယ်သည် အလွန်မိုက်မဲလှသည်။ ဤသို့ သဘောရှိသော တန်ခိုးတော်၊ ဂုဏ်ကျေးဇူးတော်ကိုမှ နှစ်သက်ကြည်ညို ခြင်းကို မဖြစ်စေနိုင်ချေတကား” ဟု ကြံဆင်ခြင်တော်မူပြီး သုမနပန်း သည်အား အမျက်ထွက်သကဲ့သို့ ပြု၍-

“အသင်မိန်းမငယ်- အဘယ်ကို လျှောက်ကြားဘိသနည်း။ ငါ့အား ဆက်သမည့်ပန်းတို့ကို သုမနက ပူဇော်လှူဒါန်းလိုက်လေသလော” မေး တော်မူသည်။

“ဟုတ်မှန်ပါသည် အရှင်မင်းကြီး”

“အသင် မိန်းမငယ် - သင်သည် သင့်ခင်ပွန်းလင်ကို စွန့်ပစ်လိုက်ခြင်း သည် ကောင်းသောအမှုကို ပြုလိုက်ခြင်းဖြစ်သည်။ သင်းကို ပြုသင့်သော အမှုကို သိစေမည်” မိန့်ဆို၍ မိန်းမငယ်အား ပြန်လွှတ်လိုက်သည်။

ထို့နောက် ဗိမ္ဗိသာရမင်းကြီးသည် မြတ်စွာဘုရားသခင် ရှိတော်မူရာ သို့ သွားရောက်ရှိခဲ့ပြီး ဘုရားရှင်တော်မြတ်နှင့်အတူသာ လှည့်လည်သည်။ လူအများလည်း နောက်တော်မှ စုရုံးလိုက်ပါလာကြသည်။ မြတ်စွာဘုရား သခင်သည် ဗိမ္ဗိသာရမင်းကြီး၏ စိတ်နှလုံးကြည်လင်ခြင်းကို သိတော်မူ သဖြင့် လမ်းမကြီးအတိုင်း လှည့်လည်ပြီးသော် နန်းတော်တံခါးဝသို့ ကြွ တော်မူသည်။

မင်းကြီးက နန်းတော်အတွင်းသို့ ပင့်ဆောင်လိုသော်လည်း မြတ်စွာ ဘုရားသခင်ကိုယ်တော်မြတ်က မင်းရင်ပြင်မှာသာ သီတင်းသုံးတော်မူလို သည်ကို ပြတော်မူသဖြင့် ခဏချင်းမှာ မင်းချင်းတို့ကို မဏ္ဍပ်ဆောက်လုပ် စေသည်။ မဏ္ဍပ်အပြီးမှာ သံဃာများနှင့်အတူ မြတ်စွာဘုရားသခင် သီတင်း သုံးတော်မူသည်။ ထိုအချိန် သုမနပန်းသည် ပူဇော်လိုက်သော ပန်းဆိုင်းတို့ သည် ပူဇော်လိုက်စဉ်က ပုံစံအတိုင်းသာ တည်ရှိနေကြသည်။

[မှတ်ဖွယ်။ ။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် အဘယ်ကြောင့် နန်းတော်တွင်းသို့ မဝင်ရသနည်းဟူမူ “ ငါဘုရားသည် နန်းတော်တွင်းသို့ဝင်၍ သီတင်း သုံးခဲ့လျှင် လူအများသည် ဘုရားဖူးခွင့်ရမည်မဟုတ်၊ သုမနပန်းသည်၏ ဂုဏ်ကျေးဇူးလည်း ထင်ရှားလိမ့်မည်မဟုတ်။ မင်းရင်ပြင်မှာ သီတင်းသုံးခဲ့လျှင် လူအများလည်း ဖူးမြော်ရလိမ့်မည်။ သုမနပန်းသည်၏ ဂုဏ်ကျေးဇူးလည်း အထူးထင်ရှားလိမ့်မည်. . ” အကြံတော်ရှိသဖြင့် နန်းတော်တွင်းသို့ ကြွတော်မမူဘဲ မင်းရင်ပြင်မှာသာ သီတင်းသုံးတော်မူခြင်း ဖြစ်သည်။

ထိုစကားသည် ဂုဏ်ကျေးဇူးရှိသောသူတို့၏ ဂုဏ်ကျေးဇူးကို မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က သာလျှင် ထင်ရှားစွာ ပြုစွမ်းနိုင်သည်။ အခြားသော သူတို့ကား ဂုဏ်ကျေးဇူးရှိကုန်သော သူတို့၏ ဂုဏ်ကျေးဇူးကို ထုတ်ဖော်ပြောဆိုကြရာမှာ ဝန်တို လျှို့ဝှက်တတ်ကြသည်။ ငြူစူစောင်းမြောင်း တတ်ကြပေသည်-ဟု အဋ္ဌကထာဆရာ မိန့်ဆိုတော်မူပါသည်။]

ဗိမ္ဗိသာရမင်းကြီးသည် ဘုရားအမျိုးရှိသော သံဃာတော်တို့ကို မွန်မြတ်သော ခဲဖွယ်ဘောဇဉ်တို့ဖြင့် လုပ်ကျွေးလျှူဒါန်းသည်။ ဆွမ်းကိစ္စပြီးလျှင် မြတ်စွာဘုရားသခင်သည် အနုမောဒနာတရားဟောတော်မူပြီး ပန်းတို့ဖြင့် ခြံရံလျက်သာလျှင် ကျောင်းတော်သို့ ကြွတော်မူသည်။ မင်းကြီးသည် အနည်းငယ်လိုက်ပို့ပြီး နန်းတော်သို့ ပြန်လာကာ သုမနပန်းသည်ကို ခေါ်၍ မေးတော်မူသည်။

“သုမနပန်းသည် - ငါ့အား ဆက်သရန် ယူခဲ့သော ပန်းတို့ကို မည်ကဲ့သို့ အောက်မေ့မှတ်ထင် စိတ်ကူးပြီး မြတ်စွာဘုရားသခင်အား ပူဇော်လျှူဒါန်းဘိသနည်း”

“ဘုန်းတော်ကြီးတော်မူလှသော အရှင်မင်းမြတ် - ပြည့်ရှင်မင်းကြီးသည် ငါ့ကိုသတ်မူလည်းသတ်။ တိုင်းပြည်မှ နှင်ထုတ်မူလည်း နှင်ထုတ်စေတော့ ကြံ၍ အသက်ကို စွန့်ပြီး ဘုရားရှင်အား ပူဇော်လိုက်ပါသည်”

“သုမနပန်းသည် - သင်သည် ယောက်ျားကောင်းတစ်ယောက် ဖြစ်ပေသည်” မိန့်တော်မူ၍ -

ရှစ်ခု-ရှစ်ခုစီ အရေအတွက်ရှိသော ဆင်၊ မြင်း၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ အလုံးစုံတန်ဆာဆင်ပြီးသော သမီးကညာနှင့် အခွန်ကောင်းစွာ ထွက်သော ရွာကြီးရှစ်ရွာတို့ကို ချီးမြှင့်ပေးသနားတော်မူသည်။

ထိုအခါ အရှင်အာနန္ဒာမထေရ်က “. . . ယနေ့နံနက်မှစ၍ ကောင်းချီးပေးသံ၊ ကြွေးကြော်သံတို့ လျှံနေခဲ့သည်။ သုမနပန်းသည်အား အဘယ်မည်သော အကျိုးကို ရရှိခံစားရမည်နည်း” ဟု ကြံစည်ဆင်ခြင်၍ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်အား မေးလျှောက်သည်တွင် -

“ချစ်သား အာနန္ဒာ- သုမနပန်းသည်သည် ကုသိုလ်ကောင်းမှု အနည်းငယ်ကို ပြုသည်မထင်မှတ်လေနှင့်၊ သူသည် ငါဘုရားအား အသက်စွန့်လွှတ်၍ ပူဇော်လှူဒါန်းခြင်းကို ပြုသောကြောင့် ကမ္ဘာတစ်သိန်းကာလ ပတ်လုံး အပါယ်လေးဘုံသို့ မကျရောက်ရဘဲ လူ့ပြည်နတ်ပြည်မှာသာ ကျင်လည်ခံစားပြီး နောင်သောအခါမှာ သုမန-အမည်ရသည့် ပစ္စေကဗုဒ္ဓါ ဖြစ်ပေလိမ့်မည်” ဟု မိန့်ကြားတော်မူသည်။

မြတ်စွာဘုရားသခင်သည် ကျောင်းတော်သို့ ကြွတော်မူ၍ ဂန္ဓကုဋ်တိုက်တော်သို့ ဝင်သောအခါမှ မုလေးပန်းဆိုင်းတို့သည် တံခါးဝမှာ ကျကျန်ရစ်လေသည်။

ညချမ်းရောက်သောအခါ ရဟန်းများက တရားသဘင်မှာ စည်းဝေး၍ သုမနပန်းသည်အကြောင်းကို ပြောဆိုစည်းဝေးနေကြသည်။ မြတ်စွာဘုရားသခင်ကြွတော်မူလာ၍ “အဘယ်စကားဖြင့် စည်းဝေးနေကြသနည်း” မေးတော်မူလျှင် “ဤစကားပါ” ဟူ၍ လျှောက်ကြားသည်တွင် -

“ချစ်သား ရဟန်းတို့ - အမှုတစ်ခုကို ပြုလုပ်ရာမှာ နောင်တတစ်ဖန် ပူပန်ခြင်းမရှိဘဲ သတိရလေတိုင်းမှာ နှစ်သက်ဝမ်းသာခြင်းဖြစ်သော အမှုမျိုးကို ပြုလုပ်သင့်ပေသည်” ဟု မိန့်တော်မူပြီး အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

တဉ္စ ကမ္မံ ကတံ သာဓု၊
ယံ ကတွာ နာနုတပ္ပတိ။
ယဿ ပတိတော သုမနော၊
ဝိပါကံ ပဋိသေဝတိ။

မြန်မာပြန်။ ။ အကြင်အမှုကို ပြုလုပ်ပြီးသော် နောင်တတစ်ဖန်
စိုးရိမ်ပူပန်ခြင်းမရှိ။ အကြင်အမှု၏ ကောင်းကျိုး
ကိုလည်းပစ္စုပ္ပန်သံသရာနှစ်ဖြာမှာ ဝမ်းမြောက်စွာ
ခံယူရသည်။ ထိုအမှုမျိုးကို ပြုလုပ်ခြင်းသည်သာ
ကောင်းမြတ်လှပေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ ရှစ်သောင်းလေးထောင်သော
သတ္တဝါတို့ သစ္စာလေးပါးကို သိကြလေကုန်သည်။

သုမနပန်းသည် ဝတ္ထုပြီး၏။



(၁၀)

ဥပ္ပလဝဏ်ထေရီမ ဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် ဥပ္ပလဝဏ်ထေရီမကို အကြောင်းပြု၍ “မဇ္ဇဝါ မညတိ ဗာလော”အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော် မူပါသည်။

အတိတ်ဖြစ်ရပ်

ဤဘဒ္ဒကမ္ဘာမှ ပြန်၍ ရေတွက်လျှင် လွန်ခဲ့သော ကမ္ဘာတစ်သိန်း ကာလမှာ ပဒုမုတ္တရ မြတ်စွာဘုရား ပွင့်တော်မူခဲ့သည်။ ဥပ္ပလဝဏ်ထေရီမ အလောင်းသည် ထိုစဉ်က သဒ္ဓါတရားရှိသော အမျိုးသမီးတစ်ဦး ဖြစ်ခဲ့ သည်။ တစ်နေ့မှာ ပဒုမုတ္တရမြတ်စွာဘုရားက ထေရီမတစ်ပါးကို အဂ္ဂသာဝိ ကာမရာထူး ချီးမြှင့်သည်ကို ထိုအမျိုးသမီးတွေ့မြင်ရလျှင် မိမိသည်လည်း ထိုထေရီမကဲ့သို့ ဖြစ်ချင်ခဲ့သည်။ သို့ဖြစ်၍ ဘုရားအမျိုးရှိသော သံဃာတော် တို့အား အလှူကြီးပေးလှူ၍ ပဒုမုတ္တရမြတ်စွာဘုရား၏ ခြေတော်ရင်းမှာ ဝပ်စင်းရှိခိုးပြီး အဂ္ဂသာဝိကာမဆုကို တောင်းလေသည်။

ဘုရားရှင်တော်မြတ်က အနာဂတံသ အဘိညာဉ်ဖြင့် ကြည့်ရှုဆင်ခြင် တော်မူလျှင် ပြည့်စုံလတ္တံ့သော အကြောင်းကို မြင်တော်မူ၍ -

“လာမည့် ကမ္ဘာတစ်သိန်းကာလမှာ ပွင့်တော်မူလာမည့် ဂေါတမ ဘုရားရှင်လက်ထက်တော်အခါဝယ် အဂ္ဂသာဝိကာမ ဖြစ်ပေလတ္တံ့”ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူခဲ့သည်။

ထိုအမျိုးသမီးငယ်သည် ထိုဘဝမှ ကွယ်လွန်သော် လူ့ပြည်နတ်ပြည် ကျင်လည်ခံစားလာခဲ့ပြီးမှ ဂေါတမမြတ်စွာဘုရား ပွင့်တော်မူသောအခါမှာ နတ်ပြည်မှ စုတေခဲ့၍ သာဝတ္ထိပြည်ရှိ သူဌေးမျိုးမှာ ပဋိသန္ဓေနေလာသည်။ ဖွားမြင်သောအခါ ကြာညိုပန်းနှင့်တူသော အဆင်းရှိသောကြောင့် ဥပ္ပလဝဏ္ဏာဟု အမည်မှည့်ကြသည်။



ပစ္စုပ္ပန်ဖြစ်စဉ်

ဥပ္ပလဝဏ္ဏာသတို့သမီး အရွယ်ရောက်သောအခါမှာ မင်းမျိုးမတ် သူဌေးသူကြွယ်ဟူသမျှတို့က လက်ထပ်ထိမ်းမြားခွင့်ရရန် ဖခင်သူဌေးကြီး ထံမှာ တောင်းခံလာကြသည်။ သမီးက တစ်ယောက်တည်း၊ တောင်းလာ သူက အများဖြစ်သဖြင့် သူဌေးကြီး စဉ်းစားရတော့သည်။

“... ငါသည် သမီးတစ်ယောက်တည်းဖြင့် အားလုံးသော မင်းမျိုးမတ်၊ သူဌေးသူကြွယ်တို့၏ အလိုဆန္ဒကို ဖြည့်စွမ်းနိုင်မည်မဟုတ်။ တစ်မျိုးတစ်ဖုံ စီစဉ်မှ ဖြစ်တော့မည်” ကြံစည်ပြီး သမီးကိုခေါ်၍ -

“ချစ်သမီး - သင်သည် ရဟန်းပြုနိုင်ပါမည်လော” မေးလျှင် ဥပ္ပလဝဏ္ဏ သည် ကမ္ဘာတစ်သိန်းက ဆည်းပူးလာခဲ့သော ပါရမီထူးရှိသော ပုဂ္ဂိုလ်ဖြစ် သောကြောင့် ဖခင်က ရဟန်းပြုနိုင်ပါမည်လော မေးလာသည်တွင် ပီတိ ပြည့်လျှမ်းကာ ဝမ်းမြောက်ဝမ်းသာစွာဖြင့် “ပြုနိုင်ပါသည်ဖခင်” ဟု ပြော လေသည်။

ဖခင်သူဌေးကြီးသည် သမီးကို ရဟန်းမိန်းမကျောင်းသို့ ပို့ဆောင်ပြီး ရဟန်းပြုစေသည်။ ဥပ္ပလဝဏ္ဏာထေရီမဟု တွင်သည်။ ဥပ္ပလဝဏ္ဏထေရီမ သည် ရဟန်းပြုပြီး မကြာမီမှာပင် မိမိအလှည့်ကျသဖြင့် ဥပုသ်အိမ်၌ တံမြက် လှည်းခြင်း၊ ဆီမီးညှိထွန်းခြင်းအမှုကို ပြုရသည်။ ထိုစဉ်မှာ ထွန်းထားသော ဆီမီးကို ကြည့်ပြီး တေဇောကသိုဏ်း ရှုမှတ်၍ ဈာန်ဖြစ်လာသည်။ ထိုဈာန်ကို အခြေပြု၍ ဝိပဿနာရှုလေသော် ပဋိသန္ဓိဒါလေးပါး အဘိညာဉ်ခြောက်ပါးနှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်လေသည်။

ထိုစဉ်ကာလလောက်မှာ ရဟန်းမိန်းမတို့အား တောမှာနေခြင်းကို မတားမြစ်၊ မပညတ်ရသေးချေ။ ဥပ္ပလဝဏ်ထေရီမသည် သာဝတ္ထိပြည်အနီး တောအုပ်တစ်ခုတွင်းရှိ သင်္ခမ်းကျောင်းငယ်မှာ သီတင်းသုံးနေသည်။

တစ်နေ့မှာ ဖြစ်သည်။

ထေရီမသည် သာဝတ္ထိပြည်တွင်းသို့ ဆွမ်းခံဝင်ခဲ့သည်။ ထေရီမ လူ ဖြစ်စဉ် အပျိုဘဝက တစ်ဖက်သတ်ကြိုက်နေခဲ့သော နန္ဒလုလင်ဆိုသူသည် ထေရီမ မရှိခိုက် ကျောင်းတွင်းသို့ဝင်၍ ညောင်စောင်းအောက်မှာ ပုန်း နေနှင့်သည်။ ထေရီမသည် ဆွမ်းခံရာမှ ပြန်လာပြီး ကျောင်းတွင်းသို့ဝင်၍ ညောင်စောင်းပေါ်မှာ ထိုင်ကာမျှမှာပင် နန္ဒလုလင်သည် ထွက်ခဲ့ပြီး ထေရီမ ကို အဓမ္မပြုကျင့်ရန် ကြိုးစားသည်။ ထေရီမက အတန်တန်တောင်းပန် ပြောဆိုနေရင်း ကြားမှပင် နန္ဒလုလင်သည် အဓမ္မပြုကျင့်ကာ ကျောင်း ပေါ်မှ ဆင်းသွားသည်။ ဆင်းသွား၍ ထေရီမ၏မျက်ကွယ်ရာသို့ ရောက် ကာမျှမှာ နန္ဒလုလင်သည် မြေမျိုခံရပြီး အဝီစိငရဲ၌ ဖြစ်လေသည်။

ဥပ္ပလဝဏ်ထေရီမသည် “မိမိ ဤသို့ ပြုကျင့်ခံရကြောင်း” ကို သီတင်း သုံးဖော်ရဟန်းမိန်းမတို့အား ပြောကြားသည်။ ရဟန်းမိန်းမတို့က ရဟန်း တို့အား တစ်ဆင့်ပြောပြကြသည်။ ရဟန်းတို့က မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်အား လျှောက်ကြားကြသည်။ ထိုအကြောင်းကို ကြားသိ တော်မူလျှင် မြတ်စွာဘုရားသခင်သည် ရဟန်းတို့ကို ခေါ်တော်မူ၍ -

“ချစ်သားရဟန်းတို့ - ရဟန်း၊ ရဟန်းမိန်းမ၊ ဒါယကာ၊ ဒါယိကာမ အပေါင်းတို့တွင် အမှတ်မထင်သော လူမိုက်သည် မကောင်းမှုအကုသိုလ်ကံ ကို ပြုလုပ်သည်ရှိသော် ပျား၊ သကာ၊ တင်လဲကို စားသုံးရသကဲ့သို့ ကောင်းမြတ်သော အရသာကို စားသုံးရလေဘိသည် -ဟု ရွှင်လန်းဝမ်း မြောက်စွာဖြင့် မကြောက်မရွံ့ ပြုလေဘိသည်”ဟု စကားစပ်တော်မူ၍ အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

မရုဝါ မညတိ ဗာလော၊

ယာဝ ပါပံ နပစ္စတိ။

ယဒါ စ ပစ္စတိ ပါပံ၊

ဗာလော ဒုက္ခံ နိဂစ္ဆတိ။

မြန်မာပြန်။ ။ မကောင်းမှုသည် မကောင်းကျိုးကို မပေးသေးသရွေ့
လူမိုက်သည် မကောင်းမှုကို ပျားသကာကဲ့သို့ အောက်မေ့
မှတ်ထင်သည်။ အကျိုးပေးသောအခါတွင်ကား လူမိုက်
သည် ဆင်းရဲခြင်းသို့ ရောက်ရလေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ များစွာသောသူတို့ သောတာ
ပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေသည်။



ဖြစ်စဉ်နိဂုံး

ထိုသို့ဖြစ်ပျက်ခဲ့ပြီးနောက် အခါတစ်ပါးတွင် လူများစွာတို့က တရား
သဘင်မှာ အချင်းချင်း ပြောဆိုဝေဖန်နေကြသည်။

“အာသဝေါကင်းသော ရဟန္တာတို့သည်လည်း ကာမဂုဏ်ကို
နှစ်သက်ခုံမင်လိုချင်ခြင်း ရှိကြပါသလော။ ကာမဂုဏ်မှာ တပ်စွဲမှီဝဲကုန်သေး
သလော”

“သူတို့သည်လည်း သစ်ငုတ်ခြောက်မဟုတ်၊ သက်မဲ့တောင်ပို့လည်း
မဟုတ်။ စိုစွတ်သောအသားအရေ ရှိကြသည်ချည်းသာ ဖြစ်သည်။
ထို့ကြောင့် ရဟန္တာဆိုသူ ပုဂ္ဂိုလ်များသည် ကာမဂုဏ်ငါးပါးကို နှစ်သက်
ခုံမင်လိုချင်ခြင်း ရှိကြကုန်သည်သာတည်း၊ ကာမဂုဏ်ငါးပါးကို မှီဝဲခြင်း
ရှိကြကုန်သည်သာတည်း” ဟု ဝေဖန်ပြောဆိုနေကြသည်။

ထိုအခိုက် မြတ်စွာဘုရားသခင် ကြွတော်မူလာ၍ “အဘယ်စကား
ဖြင့် စည်းဝေးပြောဆိုနေကြသနည်း” အမေးတော်ရှိသဖြင့် ပြောဆိုကြသော
စကားကို လျှောက်ကြားလေလျှင်-

“ချစ်သားရဟန်းတို့ - အာသဝေါကင်းပြီးသော ရဟန္တာပုဂ္ဂိုလ်တို့သည်
ကာမဂုဏ်ကို ခုံမင်နှစ်သက်ခြင်း မရှိကြကုန်၊ ကာမဂုဏ်ကို မှီဝဲခြင်း မရှိ
ကြကုန်။

ချစ်သားရဟန်းတို့ - ကြာဖက်ကြာရွက်ပေါ်မှာ ရေမတင်သကဲ့သို့
လည်းကောင်း၊ ဆောက်ဖျားပေါ်မှာ မုန်ညင်းစေ့ မတင်နိုင်သကဲ့သို့

လည်းကောင်း၊ ထို့အတူသာလျှင် ရဟန္တာပုဂ္ဂိုလ်တို့၏စိတ်သည် ဝတ္ထုကာမ၊
ကိလေသာကာမဟူသော ကာမနှစ်ပါး၌ မကပ်ငြိသည်သာတည်း” ဟု မိန့်
တော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

ဝါရီ ပေါက္ခရပတ္တေ၊

အာရဂ္ဂေရိဝ သာသပေါ။

ယော န လိမ္မတိ ကာမေသု၊

တမဟံ ဗြူမိ ဗြာဟ္မဏံ။ ။

မြန်မာပြန်။ ။ ကြာမက်ပေါ်မှာ ရေမတင်သကဲ့သို့ လည်းကောင်း၊
ဆောက်ဖျားပေါ်မှာ မုန့်ညင်းစေ့ မတည်နိုင်သကဲ့သို့
လည်းကောင်း ငါးပါးသော ကာမဂုဏ်တို့မှ မလိမ်းကျံ
မကပ်ငြိသော ပုဂ္ဂိုလ်ကို မကောင်းမှုမှအပ ဗြူပြီးသူ
(ရဟန္တာ) ဟူ၍ ငါဘုရား ဟောကြားတော်မူသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ များစွာသောသူတို့ သောတာပန်
စသည် ဖြစ်ကြလေသည်။

ရဟန်းမိန်းမတို့အတွက် ကာကွယ်ရန်အစီအစဉ်

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ပသေနဒီကောသလ
မင်းကြီးကို ခေါ်တော်မူ၍ -

“ဒကာတော်မင်းကြီး - ငါဘုရား၏ သာသနာတော်မှာ သဒ္ဓါတရား
ထက်သန်အားကြီးကုန်သော အမျိုးကောင်းသားတို့ သာသနာတော်ထမ်း
ရဟန်းပြုကြသကဲ့သို့ အမျိုးကောင်းသမီးတို့သည်လည်း ဆွေမျိုးစည်းစိမ်
ချမ်းသာကို စွန့်ပစ်ဖယ်ရှားပြီး သာသနာတော်မှာ ရဟန်းပြုကြသည်။ တော
မှာ နေကြသည်။ ဤသို့ တောမှာ နေကြရာမှာ ရာဂဖြင့် တပ်စွန်းကုန်သော
လူမိုက်တို့သည် မထိမဲ့ပြင် ပြုကြသည်။ စော်ကားကြသည်။ မြတ်သော
အကျင့်၏ အန္တရာယ်ကို ပြုကြသည်။

ဒကာတော်မင်းကြီး - ထို့ကြောင့် ရဟန်းမိန်းမတို့၏ ကျောင်းကို မြို့ရွာအတွင်းမှာ ပြုလုပ်သင့်ပေသည်” မိန့်တော်မူလျှင် ကောသလ မင်းကြီးက “ကောင်းပါပြီဘုရား” ဟု ဝန်ခံတော်မူ၍ မြို့တွင်း နံပါး တစ်နေရာမှာ ဘိက္ခုနီမတို့အတွက် နေရာကျောင်းကို ဆောက်လုပ် စေသည်။

ထိုအခါမှစ၍ ရဟန်းမိန်းမတို့သည် မြို့ရွာအတွင်းမှာသာ နေကြရ ကုန်သည်။

ဥပ္ပလဝဏ်ထေရီမ ဝတ္ထုပြီး၏။



(၁၁)

ဇမ္ဗူကမထေရ် ဝတ္ထု

မြတ်စွာဘုရားသခင်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် ဇမ္ဗူကမည်သော အာဇီဝကတက္ကတွန်းကို အကြောင်းပြု၍ “မာသေ မာသေ ကုသဂ္ဂေန” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

အတိတ်ဖြစ်ရပ်

(ဇမ္ဗူက၏ ရှေးအကြောင်း)

ရှေးလွန်လေပြီးသောအခါ ကဿပမြတ်စွာဘုရားသခင် ပွင့်တော်မူစဉ် ကာလက ဖြစ်သည်။

ရွာတစ်ရွာမှာ သူကြွယ်တစ်ယောက်သည် ရဟန်းတစ်ပါးအား ကျောင်းဆောက်လှူဒါန်း၍ ကိုးကွယ်သည်။ ပစ္စည်းလေးပါးတို့ဖြင့်လည်း လုပ်ကျွေးပြုစုသည်။ ရဟန်းသည် ထိုကျောင်းဒကာ အိမ်မှာသာ အမြဲ ဆွမ်းဘုဉ်းပေးလေ့ ရှိသည်။

တစ်နေ့နံနက်မှာ ရဟန္တာတစ်ပါးသည် ရွာတွင်းသို့ ဆွမ်းခံကြွဝင်တော်မူခဲ့ရာ ထိုကျောင်းဒကာ အိမ်တံခါးဝသို့ ရောက်လာသည်။ ဒါယကာသည် ရဟန္တာအရှင်မြတ်၏ ဣရိယာပုတ်ကို ကြည်ညိုသဖြင့် အိမ်တွင်းသို့ပင့်၍ ဆွမ်းဆက်ကပ်သည်။ သင်္ကန်းချုပ်ရန်အတွက် အဝတ်ကိုလည်း ပေးလှူ

လိုက်သည်။ ၎င်းနောက် ရဟန္တာအရှင်မြတ်၏ ဆံတော်များ ရှည်နေသည်ကို မြင်သဖြင့်-

“အရှင်ဘုရား - အရှင်ဘုရား၏ ဆံတော်တို့သည် ရှည်နေကြပြီ။ ဆံတော်ရိတ်ပယ်ရန် ဆတ္တာသည်ကို တပည့်တော် လွှတ်လိုက်ပါမည်။ အရှင်ဘုရား လျောင်းစက်ရန်အတွက် ညောင်စောင်းကိုလည်း တပည့်တော် ယူလာခဲ့ပါမည်။ အရှင်ဘုရားသည် တပည့်တော်၏ ကျောင်းသို့ ကြွတော်မူနှင့်ပါဘုရား။”

ဒါယကာက အာဂန္တုဧည့်သည်ရဟန်းအား ယင်းသို့ ဂရုတစိုက် ပြုမူသည်ကို ကျောင်းနေရဟန်းမြင်လျှင် သဘောမကျနိုင်၊ ဝန်တိုစိတ်ထား ရှိသည်ဖြစ်၍ -

“... ဤဒါယကာသည် ခုမှမြင်တွေ့ရသော ဧည့်သည်ရဟန်းကို ဂရုတစိုက်ပြုစုသည်။ အမြဲလာနေသော ငါ့ကိုကား ဂရုမစိုက်လေ...” ဟုကြံ၍ ကျောင်းသို့ ပြန်သွားသည်။ ဧည့်သည်ရဟန်းလည်း အတူ လိုက်ပါသွားသည်။ ကျောင်းသို့ ရောက်လျှင် လှူလိုက်သော အဝတ်ကို ဧည့်သည် ရဟန်းက သင်္ကန်းချုပ်ဆိုး၍ ဝတ်ရုံသုံးဆောင်သည်။

ကျောင်းဒကာလည်း ညနေစောင်းမှာ ဆတ္တာသည်ကိုပါ ခေါ်လာ၍ မထေရ်မြတ်၏ ဆံတော်တို့ကို ရိတ်ပယ်စေပြီးလျှင် ယူလာသော ညောင်စောင်းကို ခင်းကျင်းပြင်ဆင်ပြီးသောအခါ-

“အရှင်ဘုရား - ဤညောင်စောင်းထက်မှာ သီတင်းသုံးတော်မူပါ ဘုရား” လျှောက်ထား၍ နက်ဖြန်ခါအတွက် အိမ်မှာ ဆွမ်းဘုဉ်းပေး ကြွရန်ကိုပါ ပင့်ဖိတ်ပြီး ပြန်သွားသည်။

ကျောင်းနေရဟန်းသည် ဒါယကာက ဧည့်သည်ရဟန်းအား ဂရုစိုက် ပြုမူသည်ကို သည်းမခံနိုင်သဖြင့် ဧည့်သည်ရဟန်းရှိရာသို့ သွားပြီး-

“ငါ့ရှင် ဧည့်သည်ရဟန်း- ငါ့ရှင်သည် ကျောင်းဒကာ၏ဆွမ်းကို စားခြင်းထက် မစင်ကိုစားခြင်းက ကောင်းသေးသည်။ သူခေါ်ခဲ့သော ဆတ္တာသည်ဖြင့် ဆံကို ရိတ်ပယ်ခြင်းထက် ထန်းစစ်ညှပ်ဖြင့် ဆွဲနုတ်ခြင်းက ကောင်းသေးသည်။ သူလှူသော အဝတ်သင်္ကန်းကို ဝတ်ရုံခြင်းထက် အဝတ်မဝတ်ဘဲနေခြင်းက ကောင်းသေးသည်။ သူယူခဲ့သော ညောင်

စောင်းမှာ အိပ်ခြင်းထက် မြေပြင်ပေါ်မှာ အိပ်ခြင်းက ကောင်းသေးသည်”ဟူ၍ လေးမျိုးသော အကြောင်းအရာတို့ဖြင့် ပြင်းပြင်းထန်ထန် ဆဲရေးရေရွတ်လေသည်။ ဧည့်သည်ဖြစ်သော ရဟန္တာမထေရ်မြတ်က-

“ . . . ဤသတ္တဝါမိုက်သည် ငါ့ကို အကြောင်းပြု၍ အကုသိုလ်ကြီးစွာ မပျက်စီးစေပါလင့်-”ဟု ဆင်ခြင်တွေးတောတော်မူ၍ ဒါယကာပင့်ဖိတ် လျှောက်ထားသည်ကို ငဲ့မနေတော့ဘဲ နံနက်စောစောကပင် ကြွသွားတော်မူလေသည်။

ကျောင်းနေရဟန်းသည် နံနက်စောစောကပင် ကျောင်းမှာ ပြုဖွယ် ကိစ္စဖြစ်သော ဝတ်ကြီးဝတ်ငယ်တို့ကို ပြုပြီး ဆွမ်းခံသွားချိန်အရောက်မှာ-

“ . . . ဧည့်သည်ရဟန်းသည် ယခုထိ အိပ်ပျော်နေသည်။ ခေါင်းလောင်းထိုး၍နှိုးမည်” အမှတ်ဖြင့် ခေါင်းလောင်းကို လက်သည်းဖြင့် ပုတ်ခတ်၍ ရွာတွင်းသို့ ဆွမ်းခံကြွသွားသည်။ အိမ်သို့ ရောက်လျှင် ကျောင်းဒကာက ဧည့်သည်ရဟန်းပါလာသည်ကို မမြင်သဖြင့်-

“အရှင်ဘုရား-မထေရ်မြတ် အဘယ်မှာနည်း” ဟု မေးသည်။

“ဒါယကာ - သင့်ဧည့်သည် ရဟန်းအကြောင်းကို မမေးစမ်းပါနှင့်၊ သင့်ဧည့်သည်ရဟန်းသည် ယမန်နေ့ညနေ သင်ဒါယကာ ကျောင်းမှ ပြန်သွားပြီးကတည်းက အိပ်ပျော်နေခဲ့သည်။ နံနက်စောစော ငါအိပ်ရာမှ ထ၍ တံမြက်လှည်းခြင်း သောက်သုံးရေထည့်ခြင်း စသည့်အသံတွေ ပြုပါသော်မှ မနိုး။ ခေါင်းလောင်းထိုး၍ အသံပြုသော်လည်း မသိလေ”ဟု ဆိုသည်။ ကျောင်းဒကာ ဆင်ခြင်ကြည့်သည်။

“ . . . ဤကဲ့သို့သော ဣရိယာပုထ်နှင့် ပြည့်စုံသော ငါ့အရှင်မထေရ်မြတ်ကား ဤမျှကြာအောင် မအိပ်နေပေရာ။ ဤရဟန်းသည် ဧည့်သည်ရဟန်းအပေါ် ငြိုငြင်သဖြင့် မနာလိုစိတ်ဖြင့် ပြောခြင်းသာ ဖြစ်ပေမည်. . . ” စဉ်းစားမိ၍ ကျောင်းနေရဟန်းကို ကောင်းမွန်စွာ ဆွမ်းလုပ်ကျွေးပြီးမှ “ဧည့်သည်ရဟန်းကို တွေ့ခဲ့ပါလျှင် လှူဒါန်းပေးပါရန်” လျှောက်ထားပြီး သပိတ်ထဲ ဆွမ်းကိုထည့်ပေးလိုက်သည်။ ကျောင်းနေရဟန်းသည် ဆွမ်းကို ယူလာခဲ့ပြီး-

“... ဤရဟန်းသည် ဤသို့သော ဆွမ်းကောင်းကို သုံးဆောင်စားသောက်ရလျှင် ဤကျောင်းမှ ခွာတော့မည်မဟုတ်. . ”ဟု တွေးကြံ၍ လမ်းခရီးအကြားမှာပင် ဆွမ်းတို့ကို သွန်ပစ်ခဲ့သည်။ ကျောင်းသို့ ရောက်ပြီးနောက် ဧည့်သည်ရဟန်းကို သွားရောက်ကြည့်ရှုသော် မတွေ့မမြင်ရဘဲ ရှိလေတော့သည်။

ဤသို့ ရဟန္တာအရှင်မြတ်အား ပြစ်မှားခဲ့သော အကုသိုလ်ကြောင့် နှစ်နှစ်သောင်းလုံးလုံး ကျင့်ကြံအားထုတ်ခဲ့သော ရဟန်းတရားက မကယ်စွမ်းနိုင်တော့ဘဲ ထိုရဟန်းသေလွန်သည်ရှိသော် အဝီစိငရဲကြီးမှာ ဘုရားတစ်ဆူကြားကာလပတ်လုံးခံရပြီးမှ ဂေါတမမြတ်စွာဘုရားပွင့်တော်မူလာသောအခါ ရာဇဂြိုဟ်ပြည်၌ သူဌေးတစ်ဦးအိမ်မှာ ဖြစ်လာလေသည်။

* * *

ပစ္စုပ္ပန်ဖြစ်စဉ်

ဇမ္ဗူက၏ ငယ်စဉ်ဘဝ

ဖွားမြင်လာသောအခါ ဇမ္ဗူကဟု အမည်ပေးကြသည်။ ဇမ္ဗူကသည် လမ်းလျှောက်၍ သွားလာနိုင်သောအခါမှစ၍ ထမင်းကိုမစား၊ မိမိကိုယ်မှ ယိုထွက်သော မစင်ကိုသာ စားသည်။ ငယ်သေးသဖြင့် မသိသောကြောင့် ဤကဲ့သို့ ပြုမူသည် ထင်မှတ်ကြသည်။ ကြီးလာသောအခါမှာလည်း မစင်ကိုသာ စားသည့်အပြင် အဝတ်ကိုလည်း မဝတ်ဘဲ မြေပြင်ပေါ်မှာသာ အိပ်လေသည်။

မှတ်ဖွယ်။ ။ ဇမ္ဗူက၏ ဤအပြုအမူသည် ယခင်က ရဟန္တာမထေရ် အရှင်မြတ်ကို မနာလိုစိတ်ဖြင့် ပြစ်မှား ပြောဆိုခဲ့သော အကုသိုလ်ကံ၏ဝဋ်ကြွေးပင် ဖြစ်သည်။

ထိုသို့သော ဇမ္ဗူကကို အမိအဖတို့က “... ဤသူငယ်သည် ငါတို့အမျိုးအား အရှက်ရစေသည်။ အာဇီဝကတက္ကတွန်းတို့နှင့်သာ သင့်လျော်ပေသည်. . ”စိတ်ကူး၍ အာဇီဝကတက္ကတွန်းတို့ထံ ပို့ဆောင်ပြီး ရှင်ပြုပေးကြသည်။ ရှင်ပြုရန် ဆံပင်ကို ရိတ်ပယ်ခြင်းမပြုဘဲ ထန်းစစ်ညှပ်ဖြင့် ဆွဲနုတ်ကြသည်။ (ဤသည်လည်း ထိုအကုသိုလ်ကံ၏ ဝဋ်ကြွေးသာ

ဖြစ်သည်။) ရှင်ပြုပြီးသောအခါ အမိအဖတို့က နက်ဖြန်ခါအတွက် ဆွမ်းပင့်
ဖိတ်၍ ပြန်သွားကြသည်။

မိုးလင်းသော် အာဇီဝကတို့က ဇမ္ဗူကကို “ငါ့ရှင် - လာလှည့်၊ ရွာတွင်း
သို့ ဆွမ်းစားသွားကြစို့” ခေါ်ကြလျှင်-

“အသင်တို့သာ သွားကြပါ။ ငါသည် ဤမှာသာ နေခဲ့မည်။ ရွာထဲသို့
မဝင်လိုပါ” ငြင်းပယ်သဖြင့် အကြိမ်ကြိမ်ခေါ်သော်လည်း မရသည့်အဆုံး
ချန်ထားခဲ့ကြသည်။ ဇမ္ဗူကသည် အဖော်အာဇီဝကတို့သွားလျှင် အိမ်သာသို့
သွားပြီး မစင်တွင်းသို့ ဆင်းကာ မစင်များကို အားရပါးရ စားလေသည်။
ရွာတွင်းသို့သွားသော အာဇီဝကတို့က ဇမ္ဗူကအတွက် ရွာတွင်းမှ ထမင်းများ
ကို ယူလာပေးကြသည်။

ဇမ္ဗူက နှင်ထုတ်ခံရခြင်း

ယူလာသော အစာအာဟာရကို အလိုမရှိကြောင်း၊ ငါ့အတွက်
အစာအာဟာရ ရပြီဖြစ်ကြောင်းပြောသဖြင့် “အဘယ်မှရသနည်း”
မေးလျှင် “ဤအရပ်မှာပင်ရသည်”ဟု ပြောသည်။ ဤသို့သောနည်းဖြင့်
သုံးရက်လွန် မြောက်ခဲ့ပြီး လေးရက်မြောက်သောနေ့တွင် အာဇီဝကတို့က
ဇမ္ဗူကကို စုံစမ်း စောင့်ကြည့်ရန် အာဇီဝက နှစ်ဦးကို ထားရစ်ခဲ့သည်။
ထားရစ်ခဲ့သူတို့သည် အာဇီဝကတို့နှင့်အတူ လိုက်သွားဟန်ပြု၍ ပြန်လာ
ကြပြီး ပုန်းအောင်းစောင့်ကြည့်နေကြသည်။ ဇမ္ဗူကသည် “အာဇီဝကတို့
သွားကုန်ကြပြီ” ဟူသော အမှတ်ဖြင့် ယခင်နေ့များကကဲ့သို့ အိမ်သာသို့
သွား၍ မစင်များကို စားလေသည်။ စောင့်ကြည့်နေသူတို့က ထိုအဖြစ်ကို
မြင်၍ ပြန်ပြောပြလျှင် အာဇီဝကတို့က-

“ဤအကြောင်းကို ရဟန်းဂေါတမ၏ တပည့်တို့ သိကုန်လျှင်
အာဇီဝကတို့သည် မစင်ကိုစားသောက်လေဘိသည်ဟု ကဲ့ရဲ့ကြမည်။ ဤ
ဇမ္ဗူကကို ငါတို့ထံမှာ မထားသင့်ချေ”ဟု ပြောဆိုတိုင်ပင်ကြပြီး နှင်ထုတ်
လိုက်ကြသည်။

ဇမ္ဗူကသည် အာဇီဝကတို့ထံမှ ထွက်ခဲ့ပြီး လူအများတို့ မစင်စွန့်ရာ အရပ်မှာ ရှိသည့် ကျောက်ဖျာစွန်းကို အမှီပြုနေထိုင်၍ ညအခါမှာ မစင်များကို စားသည်။ လူတို့ကိုယ်လက်သုတ်သင်ရန် လာသောအခါမှာ လက်တစ်ဖက်ဖြင့် ကျောက်ဖျာစွန်းကိုကိုင်၍ ခြေတစ်ဖက် ပင့်မြှောက်ထားပြီးမှ မျက်နှာကို အပေါ်သို့မော့ကာ ပါးစပ်ဟထားသည်။ ဤနည်းဖြင့် ဇမ္ဗူက နေထိုင်လေသည်။

ဇမ္ဗူကအား လူတို့ပူဇော်ခြင်း

ထိုသို့ ဇမ္ဗူက နေထိုင်ခြင်းကို လူတို့မြင်ကြလျှင် ချဉ်းကပ်ရှိခိုး၍ မေးမြန်းကြသည်။

“အရှင်မြတ်သည် အဘယ့်ကြောင့် ပါးစပ်ဖွင့်၍ နေပါသနည်း”

“ဒါယကာတို့ - ငါသည် လေကိုသာ စားသည်။ လေမှတစ်ပါး အခြားမစားပြီ”

“အဘယ်ကြောင့် ခြေတစ်ဖက်ဖြင့်သာ ရပ်နေပါသနည်း”

“ဒါယကာတို့ - ငါသည် မြတ်သောအကျင့်ရှိသည်။ ပြင်းထန်သော အကျင့်ရှိသည်။ ငါ့ခြေနှစ်ဖက်စလုံး နင်းလိုက်လျှင် မြေကြီးတုန်လှုပ်လိမ့်မည်။ ထို့ကြောင့် ခြေတစ်ဖက်ဖြင့်သာ ရပ်နေသည်။ ငါသည် နေ့နေ့ညည ဤကဲ့သို့ပင် နေသည်။ ထိုင်ခြင်းအိပ်ခြင်း မရှိပေ”

လူတို့သည် အပြောမျှဖြင့် ယုံကြည်ကြပြီး ဇမ္ဗူကကို အားထားကိုးကွယ်လာကြသည်။

“ဤမျှ အကျင့်ပြင်းထန်သောသူကို ရှေးက တစ်ခါမျှ မတွေ့ဖူးချေ” ဟု ချီးမွမ်းပြောဆိုကြပြီး အင်္ဂတိုင်း၊ မဂဇတိုင်းဟူသော တိုင်းကြီးနှစ်တိုင်းမှာ နေကြသူများ ကိုးကွယ်ကြသည်။ လတိုင်းမှာ ပူဇော်ပွဲကို စည်ကားစွာ ကျင်းပကြသည်။ ထောပတ်၊ တင်လဲ၊ ပျားသကာစသည်တို့ကို ပေးလှူပူဇော်ကြသည်။ ထိုကို ဇမ္ဗူက-က

“ငါသည် လေတည်းဟူသော အစာကိုသာ စားသည်။ အခြားအစာ ကို စားခဲ့လျှင် ငါ့အကျင့်ပျက်စီးလိမ့်မည်”ဟု ပယ်လိုက်သည်။

“အရှင်မြတ်တို့ကဲ့သို့သော အကျင့်ပြင်းထန်သော ပုဂ္ဂိုလ်တို့ သုံးဆောင်ပါလျှင် အကျွန်ုပ်တို့အား အကျိုးကြီးပါလိမ့်မည်။ သုံးဆောင်တော်မူပါ” အကြိမ်ကြိမ်တောင်းပန်သဖြင့် ထောပတ်တင်လဲ စသည်တို့ကို မြက်ဖျားဖြင့် တို့ယူ လျှာပေါ်တင်လိုက်ပြီး -

“သွားကြတော့၊ ဤမျှလောက်ဖြင့် သင်တို့အား အကျိုးစီးပွားဖြစ်ထွန်းလောက်ပြီ” ဟု ပြောဆိုလွှတ်လိုက်သည်။ ဇမ္ဗူကသည် ဤသို့သောနည်းဖြင့် ငါးဆယ့်ငါးနှစ်တို့ကာလပတ်လုံး အဝတ်မဝတ်ဘဲ မစင်ကိုစား၊ ဆံပင်ကို နုတ်ကာ မြေမှာ အိပ်၍နေခဲ့လေသည်။

မြတ်စွာဘုရားသခင် ကြွတော်မူလာခြင်း

တစ်နေ့သောမိုးသောက်ယံမှာ မြတ်စွာဘုရားသခင်သည် မဟာကရုဏာသမာပတ်ဖြင့် လောကကို ကြည့်တော်မူလျှင် ဇမ္ဗူက၏ ကျွတ်တမ်းဝင်မည့်အဖြစ်ကို မြင်တော်မူသည်။ အလင်းသို့ရောက်၍ ရာဇဂြိုဟ်မြို့တွင်းမှာ ဆွမ်းခံလှည့်လည်ပြီးသော် ဆွမ်းခံရာမှ ဖယ်ခွာခဲ့ပြီး အရှင်အာနန္ဒာမထေရ်ကို ခေါ်တော်မူ၍ မိန့်တော်မူသည်။

“ချစ်သားအာနန္ဒာ - ငါဘုရားသည် ဇမ္ဗူကအာဇီဝကထံ ကြွတော်မူမည်”

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား- အရှင်ဘုရားတို့သည် တစ်ပါးတည်းသာ ကြွတော်မူပါမည်လောဘုရား”

“မှန်ပေသည် အာနန္ဒာ၊ ငါဘုရားတစ်ပါးတည်းသာ ကြွသွားတော်မူမည်” မိန့်တော်မူပြီး ညချမ်းအခါမှာ မြတ်စွာဘုရားသခင်သည် ဇမ္ဗူကအာဇီဝကထံ ကြွတော်မူသည်။ နတ်တို့က မြတ်စွာဘုရားသခင် ကြွရောက်တော်မူလာမီ မိုးကြီးရွာစေ၍ ဇမ္ဗူကနေရာကို သန့်ရှင်းစေပြီးမှ ကျောက်ဖျာပေါ်မှာ ပန်းမိုးရွာချထားစေလိုက်သည်။ မြတ်စွာဘုရားသခင်သည် ကြွရောက်တော်မူလာပြီး-

“ဇမ္ဗူက” ဟု အသံပြုခေါ်တော်မူလိုက်သည်။

“ငါ့အမည်ကို မည်သူခေါ်သနည်း”

“ငါသည်ပင် ခေါ်သည် ဇမ္ဗူက”

“ရဟန်းကြီး - ဘာကြောင့် ငါ့ကို ခေါ်သနည်း”

“ဇမ္ဗူက-ယနေတစ်ည ဤနေရာမှာ တည်းခိုခွင့်ပြုပါ”

“ရဟန်းကြီး-ဤနေရာမှာ တည်းခိုနေထိုင်စရာ မရှိပါ”

“ဇမ္ဗူက-ဤသို့ မပြုပါလင့်၊ ရဟန်းမည်သည်ကား ရဟန်း အချင်းချင်းသာ ပေါင်းသင်းအပ်သည်။ လူတို့သည် လူအချင်းချင်း၊ သားကောင်တို့သည်လည်း သားကောင်အချင်းချင်းသာ ပေါင်းသင်းခြင်းကို အလိုရှိကြသည်။

“သင် - ရဟန်းလော”

“မှန်ပေသည်”

“ရဟန်းဖြစ်ခဲ့လျှင် အသုံးအဆောင်ပစ္စည်းတို့ အဘယ်မှာနည်း”

“ဪ! ဇမ္ဗူက - အသုံးအဆောင်တို့ကို ယူရသည်မှာ ပင်ပန်းသဖြင့် တစ်နေရာမှာထားပြီး သွားလာနေသည်။ အသို့နည်း၊ သင်သည်လည်း သင့် အသုံးအဆောင်ပစ္စည်းတို့ကို ယူငင်သွားလာပါသလော” မိန့်တော်မူလေ သော် ဇမ္ဗူက စိတ်ဆိုးသွားသည်။

“စိတ်မဆိုးပါနှင့်ဇမ္ဗူက၊ သင်မေး၍သာ ငါပြန်မေးရခြင်း ဖြစ်သည်။ ယနေ့ညအဖို့ ငါ့အား နေရာတစ်ခုပေးပါ”

“ရဟန်းကြီး - နေရာမရှိပါ”

“ဇမ္ဗူက-မလှမ်းမကမ်းမှာရှိသော တောင်ချိုင့်ဝှမ်းမှာ မည်သူ နေသနည်း”

“မည်သူမျှ မနေပါ”

“သို့ဖြစ်လျှင် ငါ့အား ထိုနေရာကို ပေးပါလော့”

“ရဟန်းကြီး - သင်သည်ပင် စိစစ်ကြည့်ရှု၍ နေပါလော့”ဟု ခွင့်ပြု သဖြင့် မြတ်စွာဘုရားသခင်သည် တောင်ချိုင့်ဝှမ်းကို ကြွရောက်ပြီး နိဿိဒိုက်ကို ခင်း၍ သီတင်းသုံးထိုင်တော်မူသည်။

မြတ်စွာဘုရားအား နတ်ဗြဟ္မာတို့ လာရောက်ပူဇော်ခြင်း

မြတ်စွာဘုရားသခင် သီတင်းသုံးထိုင်နေတော်မူသော ညဦးယံမှာ စတုမဟာရာဇ်နတ်မင်းကြီးလေးပါး ကိုယ်ရောင်ကိုယ်ဝါတောက်ပစွာနှင့် ရှင်တော်ဘုရားထံ ခစားရန် ရောက်လာကြသည်။ ဇမ္ဗူကသည် ထိုအလင်း ရောင်ကိုမြင်၍ “. . အဘယ်အရောင်ပေနည်း. . ”ဟု ကြံတွေးနေသည်။

၎င်းနောက်သန်းခေါင်ယံမှာ သိကြားမင်းနှင့် မိုးသောက်ယံမှာ ဗြဟ္မာမင်းတို့ ရောက်လာကြသည်။ ဇမ္ဗူကအဖို့ ထူးဆန်းစွာမြင်ရသော အရောင်တို့ကို ကြည့်၍ အံ့သြခြင်းကြီးစွာ ဖြစ်နေသည်။

မိုးလင်းသည်နှင့် ဇမ္ဗူကသည် မြတ်စွာဘုရားသခင်ထံ လာရောက်၍ ‘ညတုန်းက လာကြသူတွေမှာ မည်သူတွေဖြစ်ကြောင်း’ မေးမြန်းသည်။ ပထမလာသူက နတ်မင်းကြီးလေးယောက်၊ ဒုတိယလာသူက သိကြားမင်း၊ တတိယလာသူမှာ ဗြဟ္မာမင်းဖြစ်ကြောင်း မြတ်စွာဘုရားသခင်က ဖြေကြားတော်မူသည်။

“ရဟန်းကြီး-သင်သည် ထိုနတ်မင်း၊ သိကြားမင်း၊ ဗြဟ္မာမင်းတို့ထက် မြတ်ပေသလော”

“မှန်ပေသည် ဇမ္ဗူက၊ ငါသည် ထိုသူအားလုံးထက် မြတ်ပေသည်”

“ရဟန်းကြီး - သင်သည် အထူးအံ့သြခိုးကျူးဖွယ် ပုဂ္ဂိုလ်ကြီး ဖြစ်ပေသည်။ ငါးဆယ့်ငါးနှစ်လုံးလုံး ဤနေရာမှာနေသော ငါ့အား မည်သည့် နတ်သိကြားဗြဟ္မာမှ ငါ့ထံခစားခြင်းငှာ လာရောက်ကြခြင်းမရှိ။ ငါသည် ကာလကြာမြင့်စွာ လေကိုသာစားပြီး ရပ်လျက်သာလျှင် ကျင့်ကြံ အားထုတ်ခဲ့သည်။ ထိုမျှလောက် အားထုတ်သော်လည်း မည်သူတစ်ဦး တစ်ယောက်မျှ မလာစဖူးပါ”

“ဇမ္ဗူက-သင်သည် မသိမလိမ္မာသူ လူမိုက်တို့ကို လှည့်ပတ်၍ ရသဖြင့် ယခုငါဘုရားကိုလည်း လှည့်ပတ်နေချင်သေးသည်။ သင်သည် ငါးဆယ့် ငါးနှစ်လုံးလုံး မစင်ကိုစား၊ မြေမှာအိပ်ပြီး အဝတ်မဝတ်ဘဲ နေခဲ့သည် မဟုတ် တုံလော။ ထန်းစစ်ညှပ်ဖြင့် ဆံပင်တို့ကို နုတ်ခဲ့ရသည် မဟုတ်တုံလော။ ဤသို့ နေလာသည်ဖြစ်ပါလျက် လူအများကို လှည့်စားပြီး ‘ငါသည် လေကိုသာ စားသည်။ ခြေတစ်ဖက်ဖြင့်သာ ရပ်သည်၊ ထိုင်ခြင်း၊ အိပ်ခြင်း မရှိ’ ဟု ပြောဆိုဘိသည်။ ယခုလည်း ငါဘုရားအား လှည့်ပတ်လိုဘိပြန်သည်။

ဇမ္ဗူက-သင်သည် ရှေးဘဝဖြစ်စဉ်က ယုတ်မာသော အယူကိုမှီပြီး ဤမျှလောက်သော ကာလပတ်လုံး မစင်ကိုစားလျက် မြေမှာအိပ်ပြီး အဝတ်မဝတ်ဘဲနေကာ ဆံပင်ကို ထန်းစစ်ညှပ်ဖြင့် နုတ်ခဲ့ရပေသည်။ ယခုမှာ လည်း ယုတ်မာသောအယူကို ယူပြန်ဘိသည်”

“ရဟန်းကြီး-ငါသည် ရှေးရှေးဘဝက အဘယ်သို့သော မကောင်းမှုကို ပြုခဲ့ဖူးပါသနည်း”

အမေးရှိသဖြင့် မြတ်စွာဘုရားသခင်သည် ဇမ္ဗူက၏ ရှေးဘဝအတိတ် ဇာတ်ကြောင်းကို ဟောပြတော်မူသည်။ ထိုသို့ ဟောပြတော်မူနေစဉ်မှာပင် ဇမ္ဗူကသည် ထိတ်လန့်တုန်လှုပ်ပြီး ရှက်ကြောက်ခြင်းဖြစ်၍ ဆောင့်ကြောင့် ထိုင်ချလိုက်သည်။

ထိုအခါ မြတ်စွာဘုရားသခင်သည် ရေသနုပိတော်ကိုပစ်၍ ပေးသနားတော်မူသည်။ ဇမ္ဗူကသည် ရေသနုပိတော်ကိုဝတ်၍ ရိုသေစွာ ရှိခိုးပြီး တော်ရာမှာ ထိုင်နေသည်။ မြတ်စွာဘုရားသခင်သည် ဒေသနာစဉ်ကို ဟောကြားတော်မူရာ ဒေသနာအဆုံးမှာ ဇမ္ဗူကသည် ပဋိသမ္ဘိဒါလေးပါး၊ အဘိညာဉ်ခြောက်ပါးနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်လေသည်။ ရှင် ရဟန်းအဖြစ်ကို တောင်းပန်သဖြင့် ရှင်တော်မြတ်ဘုရားက ‘ဧဟိ ဘိက္ခု’ ခေါ်တော်မူသဖြင့် ဧဟိဘိက္ခု ရဟန်းအဖြစ်သို့ ရောက်ခဲ့လေသည်။

လူတို့၏ သံသယကို ဇမ္ဗူကဖြေရှင်းခြင်း

ထိုနေ့မှာ အင်္ဂတိုင်း၊မဂဓတိုင်း နှစ်တိုင်းမှာနေသော လူတို့သည် ဇမ္ဗူက အား ပူဇော်သောနေ့ဖြစ်၍ လာကြသောအခါ မြတ်စွာဘုရားသခင်နှင့် အရှင်ဇမ္ဗူက ထိုင်နေကြသည်ကိုမြင်၍ -

“... အသို့နည်း၊ ငါတို့အရှင်ကပင် တန်ခိုးကြီးသလော၊ သို့မဟုတ် ရဟန်းဂေါတမကပင် တန်ခိုးကြီးသလော။ ရဟန်းဂေါတမတန်ခိုးကြီးခဲ့လျှင် ငါတို့ အရှင်ဇမ္ဗူကသည် ရဟန်းဂေါတမထံ သွားခဲ့ရာသည်။ ယခုသော်ကား ငါတို့ အရှင်ဇမ္ဗူက တန်ခိုးကြီး၍သာ ရဟန်းဂေါတမလာခဲ့ရခြင်း ဖြစ်ပေ မည်... ”ဟု ကြံစည်ကြသည်။ ထိုအကြံကို မြတ်စွာဘုရားသခင် သိမြင် တော်မူ၍ -

“ဇမ္ဗူက-သင့်အလုပ်အကျွေး ဒါယကာ ဒါယိကာမများ၏ သံသယ ကို ဖယ်ရှားလေလော့”မိန့်တော်မူလျှင် ဇမ္ဗူကသည် စတုတ္ထဈာန်ကို ဝင်စား ၍ ထန်းပင်တစ်ဆင့်မျှ ကောင်းကင်သို့ ပျံတက်ပြီး-

“ဘုန်းတော်ကြီးတော်မူလှပါသော မြတ်စွာဘုရား - ရှင်တော်မြတ် ဘုရားသည် တပည့်တော်၏ ဆရာဖြစ်ပါသည်ဘုရား။ တပည့်တော်သည် အရှင်ဘုရား၏ တပည့်ဖြစ်ပါသည်ဘုရား”ဟု လျှောက်ကြားပြောဆိုပြီး

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်၏ ခြေတော်အစုံကို ဦးတိုက်ရှိခိုးလေသည်။ ဤသို့လျှင် ထန်းနှစ်ဆင့်၊ သုံးဆင့်-စသည်ဖြင့် ထန်းခုနစ်ဆင့်မျှ တိုင်အောင် ပျံတက်၍ “မိမိသည် ရှင်တော်မြတ်ဘုရား ၏ တပည့်သာဝက ဖြစ်ကြောင်း”ကို လျှောက်ထားသည်။ လူများသည် ထိုအခြင်းအရာကို မြင်၍ -

“မြတ်စွာဘုရားရှင်တို့ မည်သည် အလွန်အကြူး အထူးအံ့ဩဖွယ် ရှိပါပေစွတကား၊ မနှိုင်းယှဉ်နိုင်သော ဂုဏ်ကျေးဇူး အထူးရှိပါပေသည် တကား” ချီးမွမ်းကြသည်။ မြတ်စွာဘုရားသခင်သည် လူအပေါင်းအား တရားဟောတော်မူလိုသည်ဖြစ်၍ -

“ဤဇမ္ဗူကသည် ဤမျှသော ကာလပတ်လုံး သင်တို့ပူဇော်သော ထောပတ်၊ ပျား၊ တင်လဲတို့ကို မြက်ဖျားမျှဖြင့် တို့ယူ၍ လျှာပေါ်မှာတင်ပြီး ပြင်းထန်သော အကျင့်ကိုကျင့်အံ့ဟူ၍ ဤအရပ်မှာ နေခဲ့သည်။ ဤသို့ အားဖြင့် အနှစ်တစ်ရာကာလပတ်လုံး ပြင်းထန်သော အကျင့်တို့ ကျင့်စေကာမူ ယင်းအကျင့်သည် ယခုဇမ္ဗူက၌ရှိသည့် အကျင့်၏ တစ်ဆယ့်ခြောက် စိတ် စိတ်၍ တစ်စိတ်မျှကိုပင် မမီနိုင်ပေ၊ အဖိုးမထိုက်ပေ” စကားစပ်ကာ မိန့်တော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

မာသေ မာသေ ကုသဂ္ဂေန၊
ဗာလော ဘုဇ္ဇေယျ ဘောဇနံ။
န သော သင်္ခတဓမ္မာနံ၊
ကလံ အဂ္ဂတိ သောဠသီ။ ။

မြန်မာပြန်။ ။ လူမိုက်သည် လစဉ်လတိုင်း ဘောဇဉ်ကို သမန်းမြက်ဖျားဖြင့် အလွန်ခြိုးခြံစွာ စားစေကာမူ ထိုလူမိုက် သည် တရားကို ထိုးထွင်း၍သိသော အရိယာ ပုဂ္ဂိုလ်တို့၏ ဆယ့်ခြောက်စိတ်စိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်ပေ။

ဤဓမ္မဒေသနာတော်အဆုံးမှာ ရှစ်သောင်းလေးထောင်ကုန်သော သူတို့ သစ္စာလေးပါးကို သိမြင်ကြလေသည်။

ဇမ္ဗူကမထေရ် ဝတ္ထုပြီး၏။



အထူးအမှာ

ဗာလဝဂ်မှာ ဝတ္ထုအရေအတွက် ၁၅-ပုဒ် ရှိသည်။
စာမျက်နှာဒဲ့သဖြင့် ဤပြည်တော်ဝင်ဓမ္မပဒ တတိယတွဲ
မှာ (၁၁)ပုဒ်ကိုသာ ဖော်ပြလိုက်သည်။ ကျန်သော ဝတ္ထု
၄-ပုဒ်ကို စတုတ္ထတွဲမှာ ဆက်လက်ကြည့်ရှုကြပါ
လေကုန်။

ဤတွင်ရွှေ ဓမ္မပဒဝတ္ထုတော် တတိယတွဲအပြီးတည်း။

မြန်မာဘာသာစာပြီးရက်။

၁၃၆၂-ခုနှစ် ကဆုန်လဆန်း (၁)ရက်
(၃-၅-၂၀၀၀) နံနက် ၁:၃၀ နာရီ

ပြည်တော်ဝင်
ဓမ္မပဒဝတ္ထုတော်

တင်တီယဒ်တွဲ

မျယ်မယ်ဝယ်သယ် . ကညံပယ်သယ်



မြိုင်ကြီးငူဆရာတော်
ကွဲဒ်ပျူဒ်စူဒ်ဝဲလံယ်

သာသနာ-၂၅၄၇

ကောဇာ-၁၃၆၅

ခရစ်-၂၀၀၄

မြိုင်သာယာ.သံဒိုတ်ကစသ်.တေဆံပလ်ဝဲ.
ဗုဒ္ဓ...ကညံဖိုလေလ်ဒေဒ်ကဖှာထံတ်ကဒါကေယ်အဂံသ်
တသ်မယ်အာ.တခွဲဒ်ဝဲအကွာ
ဟီနေတသ်ဆးကတံသ်
ကွဲဒ်ဖှာထံတ်ကဒါကေယ်မေသ်ဝဲ.

ပြည်တော်ဝင်
ဓမ္မပဒဝတ္ထုတော်

တင်တီယဒ်တွဲ

ကညံပယ်သယ်

မြိုင်ကြီးဇုဆရာတော်
ကွဲဒ်ပျူဒ်စူဒ်ဝဲလံယ်

ကုသ်ဒိုတ်ထံပွယ်

မြိုင်သာယာ


သံဒိုတ်ကစသ် [ဗုတလဒ်ညသ်] လေလ်တလဒ်ညသ်

ဒေဒ်ကဗြာကပံယံထံတ်ကဒါကေယံအဝံသ်

တသ်မယံအာ။ တခံဒ်အကာ၊

ဆးကတံသ်ပုံပယ်။ ဟီနေကေယံဝီယံ။

ကွံဒ်ဗြာတလတ်လံယံကေယံဝဲဒတ်လံယံ။



မဲ့ယံကျီငှယ်သံကစသ်
ကွဲဒ်ပျဲဒ်စုဒ်လေလ်လဲသ်ကဒုဂံယံ

မယ်တီကယ်

ပနံတ်	မယ်တီကယ် (၄) ပုပ္ဖဝဂ်	လေလ်ပျဲဒ်နယ်
	လဲဒ်အူနီဒ်တာခံတ္တေဒ်	
၁	တဲဟံတ်ဒိုတ်ဂေသ်မေသ်ဝဲနဲသ်သံယဲသ်ကယယ်ဝိုင်ထူဒ်	၁
	ပျိုင်စိုဒ်ပယ်ကဲသဒ်	၁
	အနေဒ်ချိုင်မေဒ်တေယ်သနယ်တံယ်	၂
၂	ဘွေတ်ခဒ်နေတ်ဂူဒ်ကမထာမေသ်ဝဲ. နဲသ်သံဝိုင်ထူဒ်	၄
	ပျိုင်စိုဒ်ပယ်ကဲသဒ်	၄
	အနေဒ်ချိုင်မေဒ်တေယ်သနယ်တံယ်	၅
၃	(ဝိဋ္ဌေယျဘ) မေသာဝိုင်ထူဒ်	၆
	ပျိုင်စိုဒ်ပယ်ကဲသဒ်. မေသာကျီသးဂယ်	၆
	သံကမ္မးသ်တကထိုပျိုင်စိုဒ်မယ်ဘုတ်မေယ်ဒိုတ်	၈
	နံလ်ဒွဲတဂေယ်မေသ်ဝဲအေယ်ကယ် ၉ ပါ	၁၀
	နံလ်ဒွဲတဂေယ်ဝဲအေယ်ကယ် ၉ ပါ	၁၁
	အတေဒ်ဖျေဒ်ယဒ်(ကေသဝ)ယသေဒ်ဒေတ်တံယ်	၁၂
	ပျိုင်စိုဒ်ပယ်ကဲသဒ်အဆဲဒ်	၁၅
	ဒးဒ်သယ်ကီယ်ဝေယ်မေသ်မီဆဲဒ်အမျို	၁၅
	အတေဒ်ဖျေဒ်ယဒ် (ကနဝါဟန) ဒေတ်တံယ်	၂၀
	ပျိုင်စိုဒ်ပယ်ကဲသဒ်အဆဲဒ်	၂၃
	(ဗန္ဓုလနှင့် မလ္လိကာ) သေတ်အဂေသ်	၂၄
	(သာကီဝင်မင်း) သေတ်ဘတ်ဟဒ်ဂံယ်	၃၂
	အနေဒ်ချိုင်မေဒ်တေယ်သနယ်တံယ်	၃၆
၄	(ပတိပူဇိကာဒါယိကာမ) ဝိုင်ထူဒ်	၃၇
	ပျိုင်စိုဒ်ပယ်ကဲသဒ်	၃၇

(ဆ)

ပနံတ်	မယ်တီကယ်	လေလ်မဲ့ဒ်နယ်
	အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်	၄၁
၅	(မစ္ဆရိယ) သဲထီဝိဒ်ထူဒ်	၄၃
	ပျိဒ်ဝိဒ်ပယ်ကဲသဒ်. သဲထီဖါဝီဒီ	၄၃
	(အရှင်မောဂ္ဂလန်မထေရ်) ဟဲကြံသ်နေကိုတ်	၄၆
	အနေချိဒ်မေဒ်တေယ်သနယ်တံယ်	၅၀
	အတေဒ်ကဲသဒ် (ဣလ္လိသ) ဇဒ်တံယ်	၅၁
၆	(ပါဝေယျကအာဇိဝက) ဝိဒ်ထူဒ်	၅၉
	ပျိဒ်ဝိဒ်ပယ်ကဲသဒ်	၅၉
	အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်	၆၂
၇	(ဆတ္တပါဏိ) ဝိဒ်ထူဒ်	၆၃
	ပျိဒ်ဝိဒ်ပယ်ကဲသဒ်	၆၃
	အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်	၆၇
၈	(ဝိသာခါ) ဝိဒ်ထူဒ်	၆၈
	ပျိဒ်ဝိဒ်ပယ်ကဲသဒ်	၆၈
	ပေါလ်မုတ်သေတ်ဂေယ်မိယဲသ်ပါ	၇၂
	စိတ်လဲယ်တကြးဒ်ပွယ်လွီသ်ဂယ်	၇၅
	(ဝိသာခါ) တေဖုံသဒ်ပွဲ	၇၈
	သိုတ်သံဝဲ (ဝိသာခါ) တသ်တဲဆီဖူးတ်	၈၂
	တသ်တဲဆီဖူးတ်ဖျေယ်ရှေချဲဒ်	၈၇
	(မိဂါရသူဌေးကြီး) သောတယ်ပယ်တီယ်ဂေသ်ကျိယ်	၉၁
	ဖိုခွါဖိုမုတ်ဒီဆီ. လိယ်လွီသ်ကယယ်.လိယ်ဃောဒ်ကထို	၉၃
	စာသဒ်ကွသ် (ဝိသာခါ) ဂေသ်ပံသ်	၉၄
	တေမယ်ဘူတ် (ပုဗ္ဗာရုံ) ဖျသ်	၉
	တေမယ်ဘူတ်(ပုဗ္ဗာရုံ)ဖျသ်အဆဲဒ်	၉၇
	(ဝိသာခါ) အူဒ်တာကျူယေဒ်ဝဲ	၁၀၁
	အတေဒ်ဖျေဒ်ယဒ် (ဝိသာခါ) လုံညာဆူဒ်တံ	၁၁၃
	အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်	၁၀၅
၉	(အရှင်အာနန္ဒာ၏ နံ့သာအမေး) ဝိဒ်ထူဒ်	၁၀၆
	ပျိဒ်ဝိဒ်ပယ်ကဲသဒ် (အရှင်အာနန္ဒာမထေရ်၏ အမေး)	၁၀၆

မယ်တီကယ်

(၈)

ပနံတ်	မယ်တီကယ်	လေလ်မဲ့ဒ်နယ်
	အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်	၁၀၈
၁၀	(အရှင်မဟာကဿပမထေရ်) အိုတ်မယ်ဘူတ်မေယ်ဝိုဒ်ထူဒ်	၁၀၉
	ပျိုဒ်စိုဒ်ပယ်ကဲသဒ်	၁၀၉
	တမီအေဒ်မာဝယ်မယ်ဘူတ်မေယ်ခိုတ်	၁၁၀
	ကစသ်ယွယ်အူဒ်တာကျူယေဒ်ဝဲ	၁၁၃
	အနေချိုဒ်မေဒ်တေယ်သနယ်တံယ်	၁၁၄
၁၁	(အရှင်ဂေါဓိမထေရ်) ဝိုဒ်ထူဒ်	၁၁၅
	ပျိုဒ်စိုဒ်ပယ်ကဲသဒ်	၁၁၅
	အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်	၁၁၈
၁၂	(သီရိဂုတ္တ) သဲထီဒးဒ် (ဂရဟဒိန္န) သဲထီဝိုဒ်ထူဒ်	၁၁၉
	ပျိုဒ်စိုဒ်ပယ်ကဲသဒ်	၁၁၉
	ကိုကွဲဒ်မူဒ်တဒေဒ်သောဒ်တီယ်သကောဒ်ခီဂယ်	၁၁၉
	(နိဂဏ္ဌတက္ကတွန်း) လံယ်တဲလ်လုံတသ်ဟဒ်လံသ်ပူယ်	၁၂၁
	မေတ်အူပူယ်. တကံဖံဖှာထံတ်	၁၂၄
	အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်	၁၂၇
	အတေဒ်ဖျေဒ်ယဒ်. မေတ်အူပူယ်တကံဖံဖှာထံတ်	၁၂၈
	(၄) ပုပ္ဖဝဂ်	၁၃၁

(၅) ဗာလဝဂ်

၁	မီယ်တဖှာပေါလ်ခွါဝိုဒ်ထူဒ်. ဒု.သ.န.သော.အဂေသ်	၁၃၃
	ပျိုဒ်စိုဒ်ပယ်ကဲသဒ်. လိုတ်ပွယ်မာကောသလဒ်စံယ်ပယ်	၁၃၃
	စံယ်ပယ်ဃုကူတ်ထံတ်တသ်ကေတ်	၁၃၆
	ဒု.သ.န.သော.ကလုသ်စံယ်ပယ်ဟူဝဲ	၁၃၆
	(မလ္လိကာမိဖုရားကြီး) တသ်ထီတ်စို	၁၃၈
	ကစသ်ယွယ်ဖျေယ်ဆိုယ်ဝဲ. အတေဒ်ဖျေဒ်ယဒ်	၁၄၀
	ဒု.သ.န.သော. သဲထီဖိုခွါလွီသ်ဂယ်	၁၄၀
	အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်.	၁၄၄
	ကဲသဒ်နီဒ်ကို	၁၄၄
	အတေဒ်ဖျေဒ်ယဒ် (မလ္လိကာမိဖုရား) လုံညာဂေသ်ကျိုယ်	၁၄၅
	ဟံတ်.ဝီယ်နီယ်ထံတ်ဝဲဂေသ်ကျိုယ်	၁၄၉

(ဈ)

မယ်တီကယ်

ပနံတ်

မယ်တီကယ်

လေလ်မဲ့ဒ်နယ်

၂

(အရှင်မဟာကဿပ) ပွဲသ်တဂယ်ဝိဒ်ထူဒ်
ဟိဒ်ဝိဒ်ပယ်ကဲသ်. ပွဲသ်နဲသ်သံဖိဒိပါ
အတေဒ်ဖျေဒ်ယဒ်. နဲသ်သံဖိလုံညာဂေသ်ကျိယ်
အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်

၁၅၂

၁၅၂

၁၅၇

၁၅၈

၃

(အာနန္ဒာ)သဲထီဝိဒ်ထူဒ်
ဟိဒ်ဝိဒ်ပယ်ကဲသ်.ဝီဒိဝဲ (အာနန္ဒာ) သဲထီ
အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်

၁၆၀

၁၆၀

၁၆၃

၄

(ခါးဝိက်နိုက်) ဒီဂယ်ဝိဒ်ထူဒ်
ဟိဒ်ဝိဒ်ပယ်ကဲသ်
အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်

၁၆၅

၁၆၅

၁၆၆

၅

(အရှင်ဥဒါယိ) ဝိဒ်ထူဒ်
ဟိဒ်ဝိဒ်ပယ်ကဲသ်
အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်

၁၆၇

၁၆၇

၁၆၈

၆

(ဘဒ္ဒဝဂ္ဂိရဟန်းသုံးဆယ်) ဝိဒ်ထူဒ်
ဟိဒ်ဝိဒ်ပယ်ကဲသ်
မေသာသေတ်လုံညာဂေသ်ကျိယ်
အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်

၁၆၉

၁၆၉

၁၇၀

၁၇၁

၇

(သုပ္ပဗုဒ္ဓလူန) ဝိဒ်ထူဒ်
ဟိဒ်ဝိဒ်ပယ်ကဲသ်
အတေဒ်ဖျေဒ်ယဒ်.နယ်ဘတ်ဂေသ်ကျိယ်
အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်

၁၇၂

၁၇၂

၁၇၅

၁၇၆

၈

ဝေလ်ကစသ်တဂယ်ဝိဒ်ထူဒ်
ဟိဒ်ဝိဒ်ပယ်ကဲသ်. ဆူတ်ဒိတ်ဝဲတသိတ်တသ်စုတ်
ဟုတ်တသ်ယို. ဘတ်တူသ်သိသ်
ပတီရုံဒ်ထံတ်ယွယ်ကစသ်ဒိတ်
အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်

၁၇၇

၁၇၇

၁၇၈

၁၇၉

၁၈၁

၉

(သုမန) ဆာဖံကစသ်ဝိဒ်ထူဒ်
ဟိဒ်ဝိဒ်ပယ်ဝိဒ်ထူဒ်
အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်

၁၈၂

၁၈၂

၁၈၉

မယ်တီကယ်

(ည)

ပနံတ်	မယ်တီကယ်	လေလ်မဲ့ဒ်နယ်
၁၀	(ဥပ္ပလဝဏ်ထေရီမ) ဝိဒ်ထူဒ်	၁၉၀
	အတေဒ်ကဲသဒ်	၁၉၀
	ပျိဒ်ဝိဒ်ပယ်ကဲသဒ်	၁၉၁
	အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်	၁၉၃
	ကဲသဒ်ကတးသ်	၁၉၃
	သံခါမုတ်သေတ်ဂံသ်. တသ်ကယ်ကွယ်. ပလံသ်ရံသ်ကွယ်	၁၉၄
၁၁	(ဇေမ္မကမထေရ်) ဝိဒ်ထူဒ်	၁၉၆
	အတေဒ်ဖျေဒ်ယဒ် (ဇေမ္မက) လုံညာဂေသ်ကျိယ်	၁၉၆
	ပျိဒ်ဝိဒ်ပယ်ကဲသဒ် (ဇေမ္မက) နံသ်ဆေဒ်ခါ	၁၉၇
	(ဇေမ္မက) ဘူတ်တူသ်နံဟဒ်ဂေသ်	၂၀၀
	(ဇေမ္မက) ကညံဖုညာပူယ်ဇေယ်ဝဲ	၂၀၁
	ကစသ်ယွယ်ဟဲကညဒ်	၂၀၂
	နဒ်ပျယ်မယ်သေတ်. ဟဲပူယ်ဇေယ်ကစသ်ယွယ်	၂၀၃
	ကညံသေတ်သယ်သယဒ် (ဇေမ္မက) ဖျေယ်ရှေပျဒ်	၂၀၅
	အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်	၂၀၆
	လံယ်ဆံတသ်မယ်လောလ်ထွဲ	၂၀၇

(ဖဲ. ဗာလဝဂ်အီယ်.) ဝိဒ်ထူဒ်အိုတ်(၁၅)ဝိဒ်
 ငဲဒ်လေလ်မဲ့ဒ်နယ်ဃို (ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော်)
 တဒ်တီယဒ်တွဲ. ပွဲကတးသ်ဝဲဖဲအီယ်လံယ်.
 အိုတ်တံသ်ဝိဒ်ထူဒ်လွီသ်ဝိဒ်ဆဲဒ်ကွသ်ကေယ်လုံ
 စတိုတ္ထဒ်တွဲခဲကောလ်တကေယ်.
 ဖဲအီယ်. ပြည်တော်ဝင်ဓမ္မပဒဝတ္ထုတော်
 တဒ်တီယဒ်တွဲဝီယံကတးသ်လီလံယ်.

လဲၣ်အူနီၣ်တာခံၣ်ဇွဲၣ်.

(မြိုင်ကြီးငူအထူးဒေသ. ပြည်တော်ဝင်) ကညံဖိုကမူးသ်သေတ်တဖတ်နတ်. ဒးဒ် (ဗုဒ္ဓ)လေလ်လဲသ်အစးယ်ယီၣ်ဝဲဒတ်လံၣ်. မိုသ်လုပသ်လသ်(ဗုဒ္ဓဘာသာ) ပတံသ်အိုတ်ဝဲလံၣ်. (ဗုဒ္ဓ)လေလ်လဲသ်ဖုညာ.စဒ်လုံအချေယ်ခယ်မဒ်. လေတ်လယ်သီတ်ညာ နသ်ပးသ်ကေယ်ဝဲဂံသ်.လေလ်လဲသ်ဖုညာ.တသ်မယ်အာတခွဲဒ်ဝဲအကွာ. မျယ်မယ်ကညံ. ဒီပယ်သယ်ကွဲဒ်ထုံဒ်ဖှာဝဲဒတ်လံၣ်.

မေဘတ်တဲတမီၣ်ဒေါဒ် (ပြည်တော်ဝင်) ကညံဖိုကမူးသ်သေတ်တဖတ်.အသဒ်ဒွဲကိုပူၣ် (ဗုဒ္ဓ)လေလ်လဲသ်နုလ်ဒွဲအိုတ်ဂးသ်ကွးယ်ဂံသ်.ပလံသ်တေဆံနဲဝဲ (ဓမ္မစေတီတော်) နတ် (၁၃) ဆူယ်ထီဆဒ်ထံတ်ဘဒ်အိုတ်ဝဲဒတ်လီ.

အိယ်တဘျဲဒေါဒ်.နယ်နယ်ယယ်ယယ်. မတဂယ်ကောဒ်ဂယ်. လောကိုဒ်လောကီယ် ဒီမီၣ်ဘျဲဒ်ဒိုတ်မေသ်ဝဲ. (ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော်ပထမတွဲ) နတ်ကွဲဒ်ထုံဒ်ထံတ်ဝဲဒတ်လီ. ဆဲဒ်ကွဲဒ်ဒေါဒ်ဝဲ (တူတီယဒ်တွဲအိယ်လံၣ်).

(ဓမ္မပဒဝတ္ထုတော်)နတ်တရတ်သေတ်ကွဲဒ်ပလံဝဲအိုတ်. အမျိုမျိုအာမဒ်လံၣ်.လုံ (သာသနာရေးဦးစီးဌာန ဓမ္မပဒမြန်မာပြန်) ကွဲဒ်ထုံဒ်တလတ်ပလံအိုတ်ဝဲဒတ်လီ. ဝီယ်ဘျဲကွဲဒ်လေလ်တရတ်. တဖတ်သေတ်ဒေါဒ် (ဓမ္မပဒ) နတ်လုံအအိတ်ကွဲဒ်ပလံ ဝီယ်အိုတ်ဝဲဒတ်လီ. တနသ်ကေ. တရတ်သေတ်ကွဲဒ်ပလံလေလ်ဒးဒ် (သာသနာရေးဦးစီးဌာန) လေလ်တကွဲဒ်နတ်. လဲသ်ထံမဒ်တကဒ်. ဝေါဟယ်ရဒ် တသ်တဲ. ဘျဲဒ်ဘျဲဒ်သဒ်လံၣ်ဘးအာယို.

မေတဲတံတံ. လိုယ်လိုယ်မဒ်သီတ်ညာကေယ်မေသ်ဝဲ.ကညံဖိုကမူးသ်တကွဲဒ်အဂံသ်. ပတံသ်ထံဒိုတ်အိုတ်ဝဲလံၣ်. ဒေဒ်တရတ်တဖတ်ဒတ်ကွဲဒ်ဒေါဒ်ဝဲ(ဓမ္မပဒ)တကွဲဒ်အိတ်တလးဒေါဒ်ယို. ကြးဒ်သီတ်ညာတကွဲဒ်. တသီတ်ညာဘတ်ဝဲလးသ်လးသ်ကောဒ်မီၣ်ဒေါဒ်လံၣ်.

(ပြည်တော်ဝင်) ဂံသ်ပလံသ်ကွဲဒ် (ဓမ္မပဒ)ပညိတ်ဝဲဒေါဒ်လုံ(အဘိဓမ္မာ) ပူၣ်တကွဲဒ်ဟောပျဲဒ်သိုတ်လံၣ်နတ်ထံတ်ဘတ်ဝဲဒတ်လံၣ်. (အဘိဓမ္မာဒေသနာတော်)

ကစသ်ယွယ်နေတ်. နဒ်ဒးဒ်ပျယ်မယ်ဂံသ်ဖုညာ. လဲသ်ထံဝဲ (ဝိတ္ထာရနယ) လုံအလဲသ်ထံ
ကျောလ်ဟောဖှာနေဝဲလံယ်.

ဟောနေဝဲ (ရှင်သာရိပုတ္တရာမထေရ်) နေတ်အိတ်ကတးသ် (သင်္ခေပနယ)
ဟောပျဒ်နေဒေါဒ်ဝဲလံယ်. (အရှင်သာရိပုတ္တရာ) နေတ်နံသ်စသ်ပွဲသ်ဘံတ်. နဲသ်
သံအဂံသ်. ပလံသ်ဟောနေဝဲဒတ်. တအိတ်တလဲသ်. (နာတိဝိတ္ထာရနာတိသင်္ခေပနယ)
တဖုတ်တထံဟောဆံနေကေယ်ဝဲဒတ်လံယ်. ပလံသ်နတ်ဘတ်မေသ်ဒေဒ်နေတ်ယို. (ပြည်
တော်ဝင်) ဖုညာဂံသ်. တအိတ်တလဲသ်. တဖုတ်တထံ(ဓမ္မပဒ ဒုတိယဒ်တွဲ) ကွဲတ်ဖှာနေ
ဝဲဒတ်ခါအိယ်နေတ်တရတ်အဂယ်သေတ်ကွဲဒ်အိုတ်ပလံဝဲ. လေလ်ဒေါဒ်တကွဲဒ်. လေတ်
လယ်ဖဒ်ဝီယံ (ပြည်တော်ဝင်) ဒးဒ်ကညံဖိုမျိုတကွဲဒ်ဂံသ်. ဒးဒ်ခေဒ်တသ်ကွဲဒ်ပတံသ်.
ကွဲဒ်ဖှာနေဝဲဒတ်လံယ်.

မေသ်ဒေါဒ်ကွဲဒ်ဖှာဝဲနေတ်လုံ. (ပြည်တော်ဝင်) ဒွဲကိုပူယ်ကွာ. ဖဒ်မျယ်မယ်လေလ်
ဖဒ်ကညံလေလ်. သေခီမီယံလံယ်ဆံဒေါဒ်ဝဲယို. မျယ်မယ်. ကညံခီမီယံလးလ်
ကွဲဒ်ဖှာထုံဒ်ထံတ်နေဝဲလံယ်.

လုံကညံပယ်သယ်ကကွဲဒ်ဖှာနေတ်. တသ်ပညိုတ်အိုတ်ဝဲတမီယံလံယ်. တသ်ပညိုတ်
နေတ်မံယ်. တနီယံမုသ်ဒေါဒ်နေတ်မေသ်လံယ်. လုံကံသ်မျယ်မယ်ထဒ်ခံ. လဲယံခယီ
တမီယံအခါ. ဘိုဒ်လုံကပးမုသ်ထူတ်. ဘတ်ခါဝဲယို. လုံဘိုဒ်ကဒ်ဖျသ်တဖှုတ်အိုတ်. ဝတ်နုလ်
ကပးဝဲအခါ. တဲသကောဒ်တသ်ဒးဒ်. ဖျသ်သံခါနုသ်ပးဘတ်အတံယ်. တုယ်လုံလေလ်
လဲသ်ဂေသ်ကျိုယ်ဒေါဒ်. မေသ်ဝဲဖျသ်သံခါနုသ်ပးခံ.

တသ်လုံ (ဗုဒ္ဓဘာသာ) ကညံဖိုလေလ်လဲသ်နေတ်အိုတ်ဝဲဒတ်စေသ်ဇေယ်.

ဆိုမိုတ်ဆေဒ်တဒ်. စဒ်ဝဲဒတ်လံယ်. တသီတ်ညာဘတ်. စဒ်ဝဲဒတ်မေသ်ယို.

တပလ်ငယ်လုံတသ်ကမတ်. ပွယ်အာဂယ်သီတ်ညာဝဲဒတ်. ကယဲသ်လုံကညံမျို. မေသ်
ဝဲပွယ်ခရေဒ်ဖိုခဲလးသ်. ဆိုမိုတ်ယို. သေဝဲထဲခရေဒ်မျို. ကညံဖိုလေလ်လံယ်ဆိုမိုတ်ဘတ်ဝဲ.
မေနံသ်နံသ်. ကညံမျိုနေတ်. ပိုသ်. ကညံ. ဖလိုယ်ဖို. ရှယ်ဖို. ခီမျိုလးလ်လေလ်အိုတ်
ပလံဝဲ. လုံညာမိုသ်ပသ်ဖိုဖု. ဝိယ်ဃတ်ဒတ်ခါလီမေသ်လံယ်. ထီကံသ်ဒိုတ်အဂယ်. ဟဲနုလ်
ပးသ်ဆးဝဲဘွဲ. ဆံတ်လံယ်ဘးမယ်လံယ်မသ်. ထုံဒ်ဖှာတေဆံအသံကေယ်ဝဲ. ခရေဒ်ဖို
လေလ်နေတ်. အနိတ်တကယယ်ဘွဲတ်လီမေသ်ယို. ပွယ်လုံခီဖိုသတ်ဖုညာ. မေမေသ်
ကညံမျို. မေသ်ဝဲခရေဒ်ဖို. လေလ်နုသ်ကေ. ခရေဒ်ဖိုလေလ်လံယ်. သီတ်ညာမယ်
နတ်ဘတ်ဝဲ. ယိုနေတ်မံယ်. မေသ်ဝဲစဒ်တသ်ကစသ်. သံခါနုသ်ပးဆိုမိုတ်အး. ပလ်တသ်
ကမတ်တသေဝဲလံယ်. တဲပျဒ်အတးကညံမျိုနုသ်ကေ. တဂယ်ဒးဒ်လေလ်အိုတ်ဝဲမျိုမျို
မီယံမီယံလံယ်ကညံရှယ်ဖိုမျိုနေတ်. အိုတ်အာလုံ. ပွယ်ကစးသ်ကလိုကွာ. ခုတ်ကဘဒ်

သေဝဲမေသ်ယို. သုဝဲသေတ်လေလ်.ပွယ်အာဂယ်. တသိတ်ညာဝဲနတ်. တမေသ်တသ်
ကမတ်. အပျိဒ်အိုတ်တဲတသေဝဲလံယ်. ခါအိယ်မံယ်. မေသ်ဝဲကညံရှယ်ဖို (ဗုဒ္ဓဘာသာ
မိဉ်) ကမူးသ်တကွဒ်နတ်. လုံ (မြိုင်ကြီးငူအထူးဒေသ. ပြည်တော်ဝင်) ပတံသ်.
ပလံသ်တုယ်ဖိုတ်ဝဲလီမေသ်ယို. (ဗုဒ္ဓ) ကညံရှယ်ဖိုလေလ်လဲသ်. ဆးတတဲလ်ပိုဒ်ချဒ်.
မယ်လိုနဲဝဲဒတ်ဒးဒ် (ဗုဒ္ဓတရား)တသ်သိုတ်ဖုညာ. တဘုံယံသိတ်ညာနသ်ပးသ်ဘတ်
ကေယ်သောဒ်. (ဗုဒ္ဓ) လေလ်ဖုညာ. မျယ်မယ်ပယ်သယ်. ကညံရှယ်ဖိုပယ်သယ်.
ခီမိယ်ကွဒ်ထုံဒ်ဖှာနဲဝဲဒတ်လံယ်.

မြိုင်ကြီးငူဆရာတော်).ဟဲဖှာကပံယ်. ပွယ်သိတ်ညာအာဝဲ. ခါကနေသ်အိယ်မံယ်.
မယ်ကဲဖံတ်ကဲ. မယ်ခွေဒ်ဖံတ်ခွေဒ်ယသ်. နေသ်.အိုတ်ဝဲဒတ်ခါ (ပြည်ထောင်စု မြန်မာ
နိုင်ငံ) ဒွဲကိုအိုတ်ဝဲ(ဗုဒ္ဓဘာသာ)ကညံဖိုလေလ်လဲသ်.လုံညာခါလီအိုတ်ပလ်ဝဲ. ခါအိယ်
နသ်ကေ. အိုတ်ထံဘိုလီ. လုံခီနတ်ဒေါဒ်ဒေဒ်သောဒ်. သမဲတသ်ပနံတ်တတးတ်ဘောဒ်
ထံတ်ပလ်သောဒ်မေသ်ဝဲလံယ်.

ယိုနတ်မံယ်. ကွဒ်ဝီယ်. ကွဒ်ခါလေလ်ဖုညာ. မျယ်မယ်. ကညံ. ခီပယ်သယ်ကွဒ်ဖှာ
ထံတ်ဝဲ. တသ်တဲဘတ်အတံယ်.လဲင်အူနီင်တာခံတ်ထေင်. မယ်လောလ်ကွဒ်ဖှာထံတ်
ဘတ်မေသ် ဝဲဒတ်လံယ်. ကွဒ်ဝဲ (ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော်) ဒူတီယဒ်တွဲခါ
အိယ်နတ်ဟီနဲအဒို. (အဂ္ဂမဟာပဏ္ဍိတ. အရှင်စန္ဒိမာ. ဓမ္မပဒဝတ္ထုတော်ကြီး.
(သာသနာရေးဦးစီးဌာနထုတ် ဓမ္မပဒအဋ္ဌကထာ မြန်မာပြန်
ကျမ်း) ပလ်အဓိကဒ်လုံအဂယ်တရတ်ဒိုတ်ကစသ်ဖုညာ. ကွဒ်
လေလ်တရတ်သေတ် (ဓမ္မပဒ) လေလ်ဒေါဒ်တကွဒ် လေတ်
လယ်ဖဒ်လိုကွဒ်ဟီနဲယို.မဒ်တာပတံသ်. ကွဒ်နံတ်ပလ်
ထံဝဲလံယ်.

ဘဒ္ဒန္တ . သုဇန.

မြိုင်ကြီးငူဆရာတော်.

မြိုင်ကြီးငူအထူးဒေသ.

၂၆.၄.၂၀၀၀

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

(၁)

တဲဟံတ်ခိုတ်ဂေသ်မေသ်ဝဲ . နဲသ်သံယဲသ်ကယယ် . ဝိဒ်ထွဒ်

ကစသ်ယွယ်နေတ်. သယ်ဂူထွဒ်ကံသ်. စေယ်တဂိုယ်ဖျသ်ပူယ်. ဆိတ်နံယ်အိုတ်
ခုတ်ဒေဒ်ခါ. အကျုပျုဒ်ဝဲတဲဟံတ်ခိုတ်ဂေသ်မေသ်နဲသ်သံဖျညာဃို (ကောဏ္ဍမံ
ပထဝီဝိစေဿတိ) စဒ်ထံတ်မေဒ်တေယ်သနယ်တေယ်ဟောဖှာဝဲဒတ်လံယ်.

ပျိဒ်ခိုဒ်ပယ်ကဲသ်

တနီယ်မုသ်နေတ်မေသ်လံယ်.

နဲသ်သံယဲသ်ကယယ်နေတ်. တပူယ်ဃံဒးဒ်ကစသ်ယွယ်. ကညဒ်ဟဒ်လဲဒ်ဝဲ
တေယ်သတ်စယ်ရီယ်ဝီယ်. ဟာကေယ်တုယ်ဝဲလုံ. စေယ်တဂိုယ်ဖျသ်လံယ်. တုယ်
ဖျသ် ဝီယ်. မုသ်ဟာလံယ်ခါ. တရာသပေယ်. စီဝေတသ်လံသ်. ဆိတ်နံယ်အိုတ်
ဖျိတ်ဝီယ်. ပဒ်သဲဒ်ဒးဒ်နဲသ်စသ်သေတ်. လဲယ်ဘတ်ဝဲ. တသ်လံသ်တကွဒ်. နဲသ်
သံသေတ်ငုံ.

တဝံဝဲအီယ်ဒးဒ်. တဝံလုံနေတ်တဖူးတ်. လဲယ်ကွဲနေတ်. မုံသ်ဖှောဒ်ဘတ်
ဂံသ်ဘွေဂေယ်မဒ်. မေသ်ဝဲကွဲနေတ်. တမုံသ်တဖှောဒ်ကပေလ်အာမဒ်. မေသ်ကွဲဝဲ
နေတ်. လးသ်ဖျိဉ်အာ. ဟံတ်ခိုတ်သူ. ဟံတ်ခိုတ်ဂံယ်စဒ်ထံတ်. တဲဝဲဒတ်ဟံတ်ခိုတ်
ဂေသ်လံယ်.

မဲနေတ်ခါကစသ်ယွယ်. ဟဲကညဒဲ.

ဖိုအဲတ်နဲသ်သံသေတ်ငဲ့.

မဲဒတ်ယယ်ကစသ်ယွယ်. ဟဲကညဒဲခါ. သုတဲဝဲတသ်မဒုလဲတ်. စဒဲဒတ်.

ကူသ်ဒိုတ် ထံယွယ်ကစသ်ကွဲငဲ့.

လုံကစသ်ပွဲသ်သေတ်. လဲယ်တဝံဖုညာ. ပဒ်သဲဒ်ဒဲဒ်ဟံတ်ဒိုတ်ဂေသ်ကျိယ်.

ထီတ်ဘတ်ဝဲတကွဒ်. တဲအိုတ်သကောဒ်ဝဲဒတ်လံယ်ကစသ်.

ဖိုအဲတ်နဲသ်သံသေတ်ငဲ့.

ဖိုအဲတ်သေတ်တဲဝဲဟံတ်ဒိုတ်နေတ်မေသ်အခွဲအိုတ်. ဟံတ်ဒိုတ်မေသ်ဝဲလံယ်.

ဖိုအဲတ်သေတ်ငဲ့. လုံအဒွဲ (အဇ္ဈတ္တသဏ္ဌာန်) လိုယ်အိုတ်ဝဲ. ဟံတ်ဒိုတ်ကြဲဒ်
လုံစီဒ်စေဒ်ဂေသ်မေသ်ဝဲမံယ်. တဲဝီယ်. လုံဖဲလလ်မေဒ်တေသ်သနယ်တံယ်
ဟောဖှာဝဲလံယ်.

အနေဒ်ချီဒ်မေဒ်တေသ်သနယ်တံယ်

၁။ ကောဏ္ဍပံ ပထဝီံ ဝိစေဿတိ
ယမလောကဉ္စ ဣမံ သဒေဝကံ
ကောဓပ္ပပဒံ သုဒေသိတံ
ကုသလော ပုပ္ဖမိဝပစေဿတိ

အခံလုံပကညံ ... ရုံလ်ခယ်တယ်မေသ်ဝဲ. ဟံတ်ဒိုတ်အီယ်မေသ်ဂေသ်. ယမဒ်
လံသ်အဲယ်လွီသ်ကံသ်နေတ်မေသ်ဂေသ်. နဒ်ဗျယ်မယ်
တပူယ်သံဒဲဒ်ပကညံကံသ်ဖုညာမေသ်ဂေသ်. မတဂယ်
နေတ်. ဒဲဒ်ပံညာမဲလ်ဒီ. စီဒ်စေဒ်ရွေ့ချဲယ်ဝဲကကဲလဲတ်.
လီတ်မတ်ကျာကျေယ်လီယ်မေသ်ဝဲ. ဆာဖံကစသ်တဂယ်
နေတ်. ဖံဖုညာဂေသ်တဂေသ်ကွသ်ရွေ့နေဝဲကဲသောဒ်.
ဂေသ်ဝါဟောဖှာဝဲတရာဖုညာမတဂယ်စီဒ်စေဒ်ရွေ့ချဲယ်
ဝဲကကဲလဲတ်.

၂။ သေခေါ ပထဝီံ ဝိစေဿတိ
ယမလောကဉ္စ သဒေဝကံ
သေခေါ ဓမ္မ ပဒံ သုဒေသိတံ
ကုသလော ပုပ္ဖမိဝပစေဿတိ

အခံလုံပကညံ ... ရုံလ်ခယ်တယ်ကိုယ်. ဟံတ်ခိုတ်အိယ်မေသ်ဂေယ်. ယမဒ်
လံသ်အပဲယ်လွီသ်ကံသ်နေတ်မေတ်သဂယ်. နဒ်ပျယ်မယ်
ကံသ်တဘျံးဒ်ကညံကံသ်ဖုညာမေသ်ဂေယ်. အရီယယ်
မေသ်ဝဲ. သေတ်ခတ်ပိုတ်ကိုယ်. နွီဂယ်တကွဒ်နေတ်. ဒးဒ်
ပံညာမဲလ်ခို. စိဒ်ဆေယွေကွသ်ဝဲလံယ်. လီတ်မတ်ကျာ
ကျယ်ဝဲ. ဆာဖံကဝသ်နေတ်. ဖံအာမဒ်ဖုညာလုံဃီလဒ်
ဒိုတ်. ဂေယ်တဂေယ်. ယွေချယ်ဝဲသောဒ်. ဂေယ်ဝါဟောဖှာ
ဝဲတရာအစုဒ်ဖုညာ. အရီယယ်မေသ်ဝဲ. သေတ်ခတ်ပိုတ်
ကိုယ်နွီဂယ်နေတ်. ဒးဒ်ပံညာ ကွသ်စိဒ်ဆေယွေချယ်ကေယ်
ဝဲလံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘျံ. နဲသ်သံယဲသ်ကယယ်ဖုညာ
နေတ်. ဒးဒ် (ပဋိသမ္ဘိဒါ) တဘျံးကဲထံတ်ဝဲယဟာတယ်လံယ်. ဟဲတုယ်ဘတ်တံယ်.
ကမ္မးသ်ဖုညာနသ်ကေ. ကဲထံတ်ဝဲအဘျံးဒ်အိုတ်. ဟောတရာမေသ်ဝဲလံယ်.

တဲဟံတိခိုတ်ဂေသ်မေသ်ဝဲနဲသ်သံယဲသ်ကယယ် . ပိုဒ်ထူဒ်ဗီယံလီ



(၂)

ဘွတ်ခင်နုတ်ရှုဒ်ကမထာမေသ်ဝဲ. နဲသ်သံဝိုဒ်ထွဒ်

ကစသ်ယွယ်နတ်. သယ်ဂူထွဒ်ကံသ်. စေယ်တဝိုယ်ဖျသ်ပူယ်. ဆိတ်နံယ်
အိုတ်ခုတ်ဒေဒ်ဝဲခါ. အကျဲပျုဒ်ဝဲဘွတ်ခင်နုတ်. ရှုဒ်ကမထာနဲသ်သံတပါယို
(ဖေကျဲပပံကာယမိ ပံဝိဒိတွာ) စဒ်ထံတ်မေဒ်တေယ်သနယ်တေယ်ဟောဖှာ
ဝဲလံယ်.

ပျိဒ်ခိုဒ်ပယ်ကဲသ်

မိယ်တဖှာ. နဲသ်သံတပါနတ်. လုံကစသ်ယွယ်အိုတ်ဟိမယ်လိုနကမထာဝိယ်
ဆိုမိုတ်ဝဲကဝံသ်ကွဲသ်စးဒ်အာထိုဒ်တရာနံလ်ဝဲပွသ်ကွာလံယ်. တုယ်ပွသ်ကွာဘွံ.
သဒ်အိုတ်နုတ်ဝံသ်ကွဲဒ်စးဒ်ဂုယ်လံယ်. အာထိုဒ်နသ်ကေ. အရဟတ္တဒ်ဖိုလ်. တုယ်
နေသ်တညံဝဲယို. ကမးကစသ်ယွယ်. ဟောလံယ်ဆံနကမထာလုံသံတမိယ်ဆိုတ်
မိုတ်ဝိယ်. ဟာကေယ်ဝဲလုံကွဲ. ထိတ်ဝဲဘွတ်ခင်နုတ်. လုံတသ်ယံယ်ခါ. ဟဲကဲ
ထံတ်ဝဲဘွတ်ခင်နုတ်. ကွသ်ဖိုလုံယီယ်ခါ. အယံသ်ခင်ဖှာအမျိုအာဝဲ. တုယ်လုံ
ဘိုဒ်ဘွံ. တထိတ်ခင်ဖှာဝဲလးယ်.

မေသ်ဝဲ. ရုံလ်ခယ်တယ်ကိုယ်နသ်ကေ. ကဲထံတ်ဟဒ်ဂံယ်သေ. ဂေသ်ကျိုယ်
အိုတ်ယို. ဒေဒ်ဝဲဘွတ်သောဒ်. ဂေသ်ကျိုယ်အိုတ်ဝဲလံယ်.

ဘွတ်ခင်နုတ်. ကွသ်ရှုဒ်ကမထာဟဲဝဲဒတ်. ပေယ်ပါဝဲဒေါဒ်. လုသ်ဝဲထီလုံ
(အစိရဝတီ) ထီကျိုပူယ်ဝိယ်.

ထီယွယ်ဆုတ်ဝဲ. ထီကျိုနီယ်ဆိတ်နံယ်. အိုတ်ကွသ်ဝဲဒတ်. ထီယွယ်တဖှိုယိုဟဲဒို
ဖှောဒ်ခင်ထံတ်. ထီတဘွဲကိုတ်လိုတ်ကွသ်ဝဲ.

မေသ်ဝဲရုံလ်ခယ်တယ်. ကိုယ်အိယ်နုတ်. ကဲထံတ်ဟင်ဂံယ်ဂေသ်ကျိယ်အိုတ်
ဝဲဃို. ဒေဒ်ဝဲထီတဘွဲသောဒ်. ဂေသ်ကျိယ်အိုတ်လံယ်. ဒေဒ်နုတ်မံယ်. ဟိကေယ်
ဝဲအယ် ယိုယ်.

ကစသ်ယွယ်နုတ်. အိုတ်လုံစေယ်တဝိုယ်ဖျယ် (ဂနွကုဋိုတိုက်) ပူယ်ထီတ်ဝဲ
မထေရ်နုတ်.

ဖိုအဲတ်နဲသ်သံဇုံ. ဒေဒ်နုတ်သောဒ်. ဂေသ်ကျိယ်အိုတ်ဝဲ. ခယ်တယ်ကိုယ်
အိယ်. ဒေဒ်ထီတဘွဲကိုတ်လိုတ်သောဒ်မေသ်ဂေယ်. ဒေဒ်ဘွတ်ခင်သောဒ်မေသ်
ဂေယ်. ကဲထံတ်ဝီယ်. ဟင်ဂံယ်သေဝဲဂေသ်ကျိယ်အိုတ်လံယ်. တဲဝီယ်လုံဖဲလလ်
မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

အနုဒ်ချိုမေဒ်တေယ်သနယ်တံယ်

ဖေကုပပံကာယပိပံဝိဒိတွာ

မရိပိဓပွံ အဘိသမ္ပဇာနော

ဆေတွာန မာရဿ ပပုပ္ဖကာနိ

အဒဿနံ မဇ္ဈ ရာဿ ဂစ္ဆေ

အခဲလုံပကညံ ... မေသ်ရုံလ်ခယ်တယ်ကိုယ်အိယ်. ဟင်ဂံယ်ညံဝဲဒေဒ်ထီတဘွဲ
သောဒ်လံယ်သီတ်ညာဝီယ်. ဒေဒ်ကဒုမေသ်ဘွတ်ခင်အို
အိုတ်လံယ်. ဒေဒ်ပံညာ. သီတ်ညာထီတ်ဖှာဝဲပွယ်နုတ်.
ကီလေယ်သယ် (မာရ် တ်) သေတ်ဒေဒ်သောဒ်ဖဲမေသ်ဝဲ.
လောကီယ်အယ်ယိုယ်တတးသ်မျို. ခဲလးယ်ကောဒ်ဝီယ်. ဖျဒ်
တဲလ်ဝီယ်. သီပွသ်တထီတ်မေသ်ဝေသ်. နုတ်ဗယ်
လံသ်ကွဲ. တုယ်ဝဲဒတ်လံယ်.

မေသ်ဝဲ. မေဒ်တေယ်သနယ်တံယ်ကတးသ်ဘွဲ. ဘွတ်ခင်ကွသ်ရှုဒ်ကမထာ
မေသ် ဝဲနဲသ်သံနုတ်.ဒေဒ် (ပဋိသမ္ဘိဒါ) တဘွဲဃံကဲထံထ်ယဟာတယ်. ဒေဒ်ထူ
သောဒ်ဘံ. ယွယ်ကစသ်ကွဲ. နံသ်စသ်ကီသ်ဂံယ်ပကြးယ်ဘာလံယ်ဝီယ်. ကေယ်
ဝဲလုံ. နံသ်စသ် လံသ်ကွဲဖျယ်လံယ်.

ဘွတ်ခင်နုတ်.ရှုဒ်ကမထာမေသ်ဝဲ.နံသ်သံဝိုင်ထွန်.ဝီယ်လီ



(၃)

(ဝိသုဒ္ဓါ) မေသာဝိဒ်ထွန်

ကစသယွယ်နတ်. သယ်ဂူတ္တိဒ်ကံသ်. စေယ်တဂိုယ်ဗျသ်ပူယ်. ဆိတ်နံယ်အိုတ်
ဒေဒဲအခါ. အကျံပျုဒ်ဝဲ. လုံထီကစးသ်. တလုတ်ယွယ်လံယ်. ဖဒ်ဒိုတ်ကွာလံယ်ထွီ
ပတ်ယုံလဲဝဲဒတ်. (ဝိသုဒ္ဓါ) ဒးဒ်သုံဒ်ခဲလးသ်တကွဒ်ယို (ပုပ္ဖါနိဟေဝပစိနန္တံ)
စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်. ဟောဖှာဝဲဒတ်လံယ်.

ပျိဒ်ခိုဒ်ပယ်ကဲသ်.မေသာကျိသးဂယ်

လုံသယ်ဂူတ္တိဒ်ကံသ်နတ်. (မဟာကောသလမင်းကြီး) စံယ်ပယ်ဒိုတ်ဖိုခွါ
(ပသေနဒီ) လုံ. (ဝေသာလီ) ကံသ် (လိစ္ဆဝီ) စံယ်ပယ်ဖိုခွါ.မဟယ်လီတ်. လုံ
(ကုသိနာရုံ) ကံသ်မယ်လလ်မေဖိုခွါ (ဗန္ဓုလ) မေသဲဝဲမေသာသးဂယ်ကလဲယ်မယ်
လိုတသ်လုံ. တဲဒ်ကသိုလ်ကံသ်. လဲယ်ဝဲလုံဝေသ်ခူးတရောလ်တဖူးတ်ပူယ်. တိုနိုတ်
ဖှိတ်လောလ်သဒ်. တဂယ်ဒးဒ်တဂယ်. ကံတ်စဒ်မေဒ်ဆဲဒ်လောလ်သဒ်ဝီယ်.
သးဂယ်နတ်. ကဲထံတ်ဝဲ တီယ်သကောဒ်ဂိုယ်မံတ်လံယ်. လဲယ်မယ်လိုတသ်လုံ
(ဒိသာပါမောက္ခ) တရတ်အိုတ်နသ်ကေ. မယ်လိုဝဲဒေဒ်သောဒ်ယို. တယေလ်
တမံသ်သေဝဲဒတ်ဝီယ်ခဲလးသ်လံယ်. မယ်လိုတသ်ဝီယ်ဘွံ. လုံနံသ်စသ်တဂယ်.
ထီကံသ်အိုတ်. ဟာကေယ်ဝဲလံယ်. (ပသေနဒီမင်းသား) နေတ်မယ်လိုပလ်.
တသ်သေဘတ်ခဲလးလ်ဖုညာ. နဲတ်ပျုဒ်လံယ်ဝဲအပသ်. (မဟာကောသလမင်းကြီး)
အပသ်သပေါကျဒ်အဲတ်ဒေါဒ်ယို. ဝီဒ်သေဒ်သို. ဒုံဒ်ကဲထံတ်ဝဲစံယ်ပယ်လံယ်.

(မဟာလိမင်းသား) နေတ်နုတ်ပျဉ်လံယ်ဝဲ. အတသ်သေဘတ်. ကွဲဒ်စးဒ်မူဒ်ရဒ် အာဝဲဃို. မဲလ်ခွီခီတိုတ်. သဲတ်ဖဒ်ဟဒ်ဂံယ်ဝဲလံယ် (လိစ္ဆဝီ) စံယ်ပယ်သေတ်ခဲ.

တရတ်တသ်အိုတ်သဒ်. လံယ်အဒ်အံတမ့ဝဲဒိုတ်မဒ်. မဲလ်ခွီခီတိုတ်ဘတ်သဲတ် ဖဒ်ဟဒ်ဂံယ်. တရတ်မဲလ်ခွီဟဒ်ဂံယ်နသ်ကေ. ဝဲသေတ်တပလ်တံသ်တရတ်. ကကွသ်ပျုဒ်စုဒ်ဒံဒ်အံတ်ကေယ်ဝဲ. တဲတ်ပဒ်စီဝေလောလ်သဒ်ဝီယ်.

အခိုတ်ကလံသ်ထွဲဒ်. ကြယ်ပံဒ်တပံဒ်. ဟေတ်ဝဲဒတ်. မဟယ်လီတ်မေဿ နေတ်. ဒိုတ်နေလ်သဒ်ဒးဒ်ကြဲဒ်ပံဒ်အခို. လုသ်လံယ်အံတ်သဒ်မူ. မယ်လိုပျလ်ဝဲဒးဒ် (လိစ္ဆဝီ) သေတ်တသ်ကူတ်ပံညာလံယ်.

(ဗန္ဓုလမင်းသား) ကနုတ်ပျဉ်လံယ်. တသ်ကူတ်ပံညာဂံသ်. (မလ္လာမင်း) သေတ်ခဲ.

အပူသ်ဃုဆီအိုတ်ဝတ်. ဘိုတ်ကဒိုတ်ထံတ်ဝဲ. အခးတ်သဒ်တးနုလ်ဃလ်ဝဲ ဒးဒ်ထဒ်ဝီယ်ဝတ်ကဒိုတ်ဃုဆီ. ဘောဒ်ဆးထးတ်ဃလ်ဝဲလံယ်. ဘောဒ်ဆးတးတ်. ဝတ်ကဒိုတ်ဃုဆီဝီယ်မးဝဲ (ဗန္ဓုလမင်းသား) ဒံတ်ဝဲဒတ်လံယ်.

လုံခီကတးသ်ဝတ်တကဒိုတ်. ကွဲသံယ်ဝဲဘွဲ. သံတ်ချွေဒ်ချွေဒ်ချွေဒ်ချွေဒ်. ဟူဘတ်ဝဲဒတ်.

မဒုသံတ်တကွဒ်လဲတ်. စဒ်ဝဲ. လုံဝတ်ကဒိုတ်ကွာ. ထးနုလ်ဃလ်ထဒ်သီတ်ညာ ဝဲဘွဲ. (ဗန္ဓုလမင်းသား) နေတ်.

ယဆွယ်မိုဖုညာ. တဂယ်မဒ်အဲတ်ယယ်. တအိုတ်ဃို. တသ်ဂေသ်တကွဒ်. တတဲပျဉ်ယယ်. မေသ်ဝဲယယ်. မေသီတ်ညာလုံထးနုလ်ပလ်ထဒ်ဒေဒ်သောဒ် တသံတ်ကကွဲဒ်ပျဉ်တဲဝီယ်. တဲဝဲအမိုအပါ. မိုသေတ်ပါသေတ်ငဲ့. ယကမယ် သီပွယ်တကွဒ်ခဲလးသ်ဝီယ်ကကဲဝဲစံယ်ပယ်လံယ်တဲဝဲဒတ်.

မိုအဲတ်ငဲ့. တသ်လုံစံယ်ပယ်သေတ်. စေယ်ဆဲဒ်တကွဒ်. မယ်ဒေဒ်နေတ် တသေမံယ်.

မိုသေတ်ပါသေတ်ငဲ့. မေဒေဒ်နေတ်. ယဝဲဒတ်. ဖဲတသ်လံသ်အီယ်.

အိုတ်တမုံသ်လးယ်. လုံဝိုယ်မံတ်ခွါ (ပသေနဒီကောသလ) စံယ်ပယ်အိုတ် ကလဲယ် ဝဲလံယ်တဲဝီယ်.

လဲယ်ဝဲလုံ. သယ်ဝူထွီဒ်ကံသ်. (ပသေနဒီကောသလ) စံယ်ပယ်သီတ်ညာဝဲ (ဗန္ဓုလမင်းသား) ဟဲတဂးသ်ခေါဒ်. ကျိုယ်ဆိုယ်ဝဲဝီယ်. ဟေတ်ဝဲဒတ်စီဒ် သူယ်ကျီလံသ်လဒ်လံယ်.

(ဗန္ဓုလမင်းသား) နေတ်ကေယ်ကောဒ်နေအမိအပါဟဲအိုတ်ဝဲဖဲသယ်ဂူထွီဒ်ကံသ် ပူယ်နေတ်လံယ်.

သံကမ္မုးသ်တကထိုပျူဒ်စူဒ်မယ်ဘူတ်မေယ်ခိုတ်

တနီယ်မုသ်နေတ်မေသ်လံယ်.

(ပသေနဒီကောသလ) စံယ်ပယ်နေတ်. အိုတ်လုံပြဒ်သဒ်ပူယ်. ကွသ်လံယ်စိုဝဲကွဲ. မဟယ်အနယ်ထပေယ်.သဲထီဟိတ်. စူယ်လဒ်အနယ်ထပေယ်. သဲထီဟိတ်. ဝီသယ် ခယ်တကတ်မုတ်ဟိတ်. (သုပ္ပဝါသ) တကတ်မုတ်ဟိတ်. ကပးဆိုဂံသ်ပလံသ်ကညဒ်ဝဲ. တကထိုတကဒ်.အာမဒ်သံကမ္မုးသ်ဖုညာ. ထီတ်ဝဲဒတ်. သံကမ္မုးသ်တကွဒ်. အာမဒ်ကလဲယ်ကညဒ်ဖဲလဲတ်. စဒ်ဝဲအမဒ်သေတ်လံယ်. ကစသ်စံယ်ပယ်ဒိုတ်ဇုံ. မဟယ်အနယ်ထပေယ်. သဲထီဟိတ်နေတ်. ကောဒ်နီယ်ဒဲဒ်. သံကမ္မုးသ်ခိုတ်ထို. လဲယ်ကညဒ်ဝဲ. စူယ်လဒ်အနယ်ထပေယ်ဟိတ်. ဝီသယ်ခယ်တကတ်မုတ် (သုပ္ပဝါသ) တကတ်မုတ်. ဟိတ်သေတ်နသ်ကေ. တဟိတ်ယဲသ်ကယယ်. ကောဒ်နီယ်ဒဲဒ်ကညဒ်ဝဲဒတ်လံယ်.

မေသ်ဝဲဟိတ်တကွဒ် (နိစ္စဘတ်ဒါန) မယ်ဘူတ်မေယ်ခိုတ်ထံဘိုယိုကညဒ်ကပးဝဲဒတ်လံယ်.

စံယ်ပယ်. နံသ်စသ်နသ်ကေ. မိုတ်မယ်ဘူတ်ဘတ်သဒ်. မေယ်ခိုတ်ဃို.

လဲယ်ထံတ်လုံဖျသ်. သံကမ္မုးသ်တကထိုဒးဒ်ကစသ်ယွယ်. တမံသ်ပေဒ်ဝဲ. နွီသံထီဆဒ်. နံသ်စသ်ကိုယ်တဲယ်.ပျူဒ်စူဒ်မယ်ဘူတ်ဝဲ. နွီသံထံတ်ဘဒ်တနီယ်. ဘာလံယ်ဝဲ ကစသ်ယွယ်.

ကူသ်ခိုတ်ထံယွယ်ကစသ်ကွံဇုံ. ကစသ်ဒးဒ်. သံကမ္မုးသ်ယဲသ်ကယယ်.

ကောနီယ်တပျဲဒ်. ဆဲဒ်ကညဒ်အလူယ်ခယ်နေလသ်မေယ်ခိုတ်မံယ်ကစသ်.

တကတ်စံယ်ပယ်ခိုတ်ဇုံ. တသ်လုံကစသ်ယွယ်နေတ်.

လံသ်တလိုတ်ဃံ. မေယ်ခိုတ်ထံဘိုး တကြးဒ်တူသ်လောလိဝဲဘတ်. ပွယ်ဂယ်နသ်ကေ. အဲတ်ဒေါဒ်ဝဲ. ကစသ်ယွယ်. ကညဒ်လုံ. သုသေတ်အိုတ်စေသ်လံယ်.

ကူသ်ခိုတ်ယွယ်ကစသ်ကွံဇုံ. မေဒေဒ်နေတ်. ပုသ်လံယ်နေ. နဲသ်သံတပါပါထံဘိုမံယ်. ထဒ်ရှံဒ်ထံတ်ဝဲဃို.

ကစသ်ယွယ်နေတ်. ဟေတ်ဝဲ. (ရှင်အာနန္ဒာ) မူဒါပုသ်လံယ်ဝဲလံယ်.

(ရှင်အာနန္ဒာ) လဲယမဲလ်ညာ. ဒးဒ်သံကမ္မးသ်ကညဒ်ဝဲ.

စံယ်ပယ်ရဲသ်သဲ. နံသ်စသ်ကိုယ်တယ်. ဟီနေတဖျံသ်. နိသံထီဆဒ်. ပျုဒ်စူဒ် လိုဒ်ကျွဲဝဲ.

ယောဒ်သံထံတ်ဘဒ်တနီယ်. သာပေယံနံတ်သဒ်. တသ်လုံနုသ်ပြဒ်သဒ်ပူယ်မျို နေတ်. စံယ်ပယ်မေတဟေတ်ပလ်. တသ်ကလုသ်. မတဂယ်မဒ်. မယ်ခွေဒ် တအိုတ်ယို.

သံကမ္မးသ်သေတ်. ဟဲကညဒ်နသ်ကေ. မတဂယ်မဒ်. တကွသ်ဒါလံယ်နေ လံသ်ကွဲဘတ်လံယ်. နဲသ်သံဖုညာ. မယ်သဒ်ဒေဒ်အီယ်ဖဲတသ်လံသ်. အိုတ်ယုံလ် တမုံလ်. လဲယ်ကညဒ်ဝဲလုံ. တသ်လံသ်အဂယ်လံယ်. ဒီသံထီဆဒ်. သာပေယံနံတ် သဒ်. သးသံထံတ်ဘဒ်တနီယ်. အိုတ်တံသ်ဝဲ. (ရှင်အာနန္ဒာ)တပါလံယ်.

(အရှင်အာနန္ဒာမထေရ်) နေတ်ဘူတ်ကယ်ဒိုတ်အိုတ်. ပယ်ရမီယ်ကစသ်တဂယ် မေသ်ယို. စံဒ်ရှံဒ်ပလ်ဝဲ. တကတ်သေတ်. တသ်ကျီယ်ညိုယ်. သတယ်တရာနေတ်. ဒေဒ်နဲသ်သံအဂယ်သောဒ်. တလဲယ်ဝဲမေသ်လံယ်.

ကညံဖုညာ. ကွသ်ပျုဒ်စူဒ်မယ်ဘူတ်ကေယ်ဝဲ. (အရှင်အာနန္ဒာ) တပါလံယ်. တိုသ်နံတ်. အရှင်သာရိပုတ္တရာမထေရ်. အရှင်မဟာမောဂ္ဂလာန်မထေရ်. မေသ်ဝဲ အဂ္ဂသာဝကဒီပါမေသ်ဂေယ်ဂေယ်. လုံသံခါမုတ်ကွာ. (ခေမာ. ဥပ္ပလဝဏ်ထေရီ) မေသ်ဝဲ (အဂ္ဂသာဝိကာ) ဒီပါမေသ်ဂေယ်ဂေယ်.

အူပဒ်သီကယ်ကွာ. (ဝိတ္တ). သဲထီ (ဟတ္ထာဠဝက) မေသ်ဝဲအူပဒ်သီကယ်. ဒီဂယ်မေသ်ဂေယ်ဂေယ်. အူပဒ်သီကယ်မုတ်ကွာနေတ်. အိုတ် (ဝေဠုကဏ္ဍ) တဝံ (နန္ဒမာတာ) ဒးဒ် (ခုဇ္ဈတ္တရာ) အူပဒ်သီကယ်မုတ်. ဒီဂယ်နေတ်မေသ် ဂေယ်ဂေယ်.

မေသ်ယောဒ်ဂယ်. အစဒ်ပျုဒ်ဝဲသုသေတ်ဖုညာ. အေယ်တတဲဒ်ပွဲဒ်ထူ. ကူသ် ဘျုဒ်ထူလံယ်ဆံ. တူသ်နေသ်ပလ်မေသ်ဝဲ. ပွဲသ်သယ်ဝကဒ်တကွဒ်. ပယ်ရမီယ် ဆီပါဖျေဒ်ဆီပူပလ်ဝဲယို. ဘူတ်ကယ်ဒိုတ်ထံဝဲဒတ်လံယ်. ဆူဒ်တံလးပွဲယ်ဝဲဒတ် လံယ်.

(အာနန္ဒာမထေရ်) နေတ်ကဗယ်တကလံသ်. ကယ်လဒ်ပဒ်လို. ဖျေဒ်ဆီပူပယ် ရမီယ် ဆူဒ်တံကူလးဒးဒ်ပွဲယ်ဝဲဒတ်. ဘူတ်ကယ်ဒိုတ်ထံအိုတ်ပလ်ဝဲလံယ်. ယိုနေတ်

မံယံ. တကတ်သေတ်. သတယ်တရာ. ကွသင်္ဇနကွဒ်စံဒ်ရုံဒ်ဘတ်သဒ်ယို. အိုတ်
တံသ်ပလဲဝဲလံယံ.

(အရှင်အာနန္ဒာ) ကပးဝိယံကေယံတလးဘုံ.

(ကောသလ) စံယံပယ်နံတံထံတဘတ်ဝဲ. လုံပွယ်ကဒ်မေယံခိုတ်. တသ်ဘူတ်
လံသ်ဟဲဝဲ. ပလဲတံသ်ပလဲမေယံခိုတ်တကွဒ်. ထီတ်ဘတ်ဝဲ.

ကစသ်ဒိုတ်သေတ်. တဟဲကညဒ်ဝဲဒတ်ယယ်. စဒ်ဝဲဒတ်.

ကစသ်စံယံပယ်ခိုတ်ဇုံ. ဟဲကညဒ်ဝဲ (ရှင်အာနန္ဒာ) တပါလံယံရုံဒ်ပျဒ်ဟူဘတ်
ဝဲဘုံသဲဒ်သဲဒ်. ယတသ်ပျီဒ်စီ. ဟဒ်ဂံသ်ဂေသ်. မယ်မေသ်ဝဲလံယံ. သဒ်ထံတ
ဝဲနဲသ်သံတကွဒ်လဲယံထံတလုံ. ကစသ်ယွယ်အိုတ်ဝီယံ.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇုံ.

ကစသ်ပွဲသ်သေတ်နေတ်. သံကမ္မးသ်ယဲသ်ကယယ်ဂံသ်. ပလံသ်မယ်ပလဲဝဲ
မေယံခိုတ်လံယံ. မယ်ပလဲမေယံခိုတ်တကွဒ်. အိုတ်ထံဘိုဝဲဒေဒ်နေတ်လံယံ.

နဲသ်သံယဲသ်ကယယ်ဖုညာ. ကပးမေယံခိုတ်ဂံသ်. ဘတ်မဒုတဟဲကညဒ်.
သေတ်နံတဘတ်ဝဲလဲတ်. ပတီရုံဒ်ထံတဝဲလံယံ.

ကစသ်ယွယ်နေတ်. တပျေဒ်တေတ်ဘတ်သဒ်ဝဲ. နဲသ်သံဖုညာယို.

တကတ်စံယံပယ်ခိုတ်ဇုံ. ယပွဲသ်သယ်ဝကဒ်ဖုညာ. တဒုံဒ်ဒဲဒဲဒ်တကတ်စံယံ
ပယ်သေတ်ယို. တကညဒ်ဝဲကမေသ်လံယံတဲဝီယံ. လုံတကတ်သေတ်အိုတ်. လဲယံ
ဂေသ်မေသ်ဂေယံလဲယံကြးဒ်ဝဲဂေသ်မေသ်ဂေယံဂေယံကဟောပျဒ်. ဘတ်သဒ်
ဝဲယို. ကောဒ်ဖိုတ်ဝဲနဲသ်သံတကွဒ်ဝီယံဟောဖျဒ်ဝဲဒေဒ်အီယံလံယံ.

နံသ်ဒွဲတဂေယံမေသ်ဝဲအေယံကယ်.၉ ပါ

ယအဲတ်ဖိုခွါ. နဲသ်သံသေတ်ဇုံ. ဒဲဒ်အေယံကယ်.၉ပါ. ကူလးဒဲဒ်ပွဲယံဝဲ
တကတ်သေတ်ဟီတ်. ဆံဆံထံဘိုလဲယံဝဲတကြးဒ်. ဆီတ်နံယံအိုတ်ဝဲသေတ်
တကြးဒ်. မေသ်ဝဲမဒု. ၉ပါလဲတ်နေတ်.

၁။ သဒ်မုံလ်အဲတ်ဒေါဒ်. တဂဲယံဆးထးတ်. ကျီယံဆိုယံဝဲ.

၂။ ဒဲဒ်သဒ်အဲတ်ဒေါဒ်. ယိုဒ်ယံတ်ပဒ်ကာတဘာဝဲ.

၃။ သဒ်မုံလ်အဲတ်ဒေါဒ်ဝဲ. တဟေတ်လံသ်ကွဲ.

၄။ အိုတ်ပလဲဘူတ်ဘာပျီဒ်စီပလဲခူသူတ်ဃလဲဝဲ.

- ၅။ ကြွေးဒ်ဘူတ်အာသေတ်. တစဲဒ်ဖိုလံယ်မယ်ဘူတ်ဝဲ.
 ၆။ ကြွေးဒ်မယ်ဘူတ်လုံအဂေယ်ဝါ. မယ်ဘူတ်ဝဲလုံအညဒ်စာ.
 ၇။ တသ်ဘူတ်ဒေါဒ်တယိုဒ်ယံတ်ပဒ်ကာ. ဘူတ်ဘာလံယ်ဝဲ.
 ၈။ ကနတ်တရာဂံသ်. တပလံသ်သုဒ်ဘိုဒ်သံယ်သဒ်.
 ၉။ ယိုဒ်ယံတ်ပဒ်ကာ. တဒိုကနတ်ဝဲတရာ.
 ဖိုအဲတ်နဲသ်သံသေတ်ဇုံ. မေသ်ဝဲအေယ်ကယ်ကူလးကေယ်.၉ ပါ.
 တကတ်ဟိတ်ဖုညာ. ဆံဆံထံဘိုကြွေးဒ်လဲယ်ဝဲ. လဲယ်နသ်ကေ. ဆိတ်နံယ်
 တကြွေးဒ်မေသ်ဝဲလံယ်.

နွံလ်ဒွဲဂေယ်ဝဲအေယ်ကယ်.၉ပါ

- ဖိုအဲတ်နဲသ်သံသေတ်ဇုံ.
 ဒးဒ်အေယ်ကယ်.၉ပါ ကူလးဒးဒ်ပွဲယ်ဝဲ. တကတ်သေတ်ဟိတ်.
 ဆံဆံထံဘိုကြွေးဒ်လဲယ်ဝဲလံယ်. ဆိတ်နံယ်သေတ်ကြွေးဒ်ဝဲမေသ်လံယ်.
 မေသ်ဝဲမဒု.၉ပါနတ်လဲတ်.
 ၁။ သူတ်ဖွီသဒ်ညံကရံကျိယ်ဆိုယ်ဝဲ.
 ၂။ ကျိယ်ညိယ်ဘာလံယ်ကေယ်ဝဲ.
 ၃။ မျဒ်နိုအံသ်ဟေတ်ဆိုလံသ်ကွဲ.
 ၄။ အိုတ်ဖွာဘူတ်ဘာတပလံခူသူတ်ဝဲ.
 ၅။ မေကြွေးဒ်ဘူတ်အာ. ဘူတ်ဝဲလုံအာအာ.
 ၆။ မေကြွေးဒ်ဒးဒ်ဘူတ်မိုဒ်မျဒ်ဂေယ်ဝါ. ဘူတ်ဝဲမိုဒ်မျဒ်ဂေယ်ဝါ.
 ၇။ ယိုယ်သေယ်ဂေယ်ဝါ. ဘူတ်ဘာကေယ်ဝဲ.
 ၈။ ကနတ်တရာဂံသ်. ပလံသ်သုဒ်ဘိုဒ်သဒ်.
 ၉။ ဟောဖွာတရာ. ယိုဒ်ယံတ်ပဒ်ကာ. ဒိုကနတ်ကေယ်ဝဲ.
 ဖိုအဲတ်နဲသ်သံသေတ်ဇုံ.
 ဒးဒ်အေယ်ကယ်.၉ပါကူလးမေသ်ဝဲတကတ်ဟိတ်နတ်.
 ဆံဆံထံဘိုကြွေးဒ်လဲယ်ဝဲဒတ်လံယ်. သုဒ်ဘိုဒ်သဒ်. ဆိတ်နံယ်ကေယ်ကြွေးဒ်
 ဝဲလံယ်.
 ကစသ်ယွယ်နတ်. ဟောပျဒ်ဝဲတရာ. ဒေဒ်နတ်ဝီယ်ဘုံ.

တကတ်စံယ်ပယ်ဒိုတ်ဇုံ.

ယဉ်သယ်ဝကဒ်ဖုညာ. လုံတကတ်စံယ်ပယ်ဒိုတ်အိုတ်.

တသ်အဲတ်ကွီမုံသ်ပးယ်. ဒုံဒ်ဒဲတအိုတ်ဝဲဃို. တကညဒ်ဝဲသေတ်ကမေသ်လံယ်.

တကတ်စံယ်ပယ်ဒိုတ်ဇုံ.

လုံညာပံညာအိုတ်. ကစသ်ဒိုတ်သေတ်ဖုညာ. တဒုံဒ်ဒဲလံသ်ကွဲရဲသ်သဲပျုဒ်စူဒ်ဝဲ
ဂေယ်ဝါနသ်ကေ. လုံဘိုဒ်ကသီခါ. တသ်ဆာဟဲဖှာထံတ်ဝဲဘွံ.

လုံမုံသ်ပးယ်. ဒုံဒ်ဒဲလံသ်လဲယ်ကေယ်ဝဲဒတ်မံယ်. တကတ်စံယ်ပယ်ဒိုတ်ဇုံ.
တဲဝဲမံယ်. ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇုံ. ကဲထံတ်ဝဲဖဲ. လုံညာခါနေတ်ဒေဒ်လဲတ်
ရှံဒ်ထံတ်စဒ်ဝဲဃို. အတေဒ်ဇဒ်ကျဲဟောပျုဒ်တဲကဒါနေဝဲလံယ်.

အတေဒ်ပျေဒ်ယဒ် (ကေသဝ) ယသေဒ်ဇဒ်တံယ်

လုံညာခါ. ဒူပြသ်ကသီကံသ်. ပျယ်မတဒ်စံယ်ပယ်ဒိုတ်. ပးပြလ်ဒေဒ်ဝဲခါမီယ်
အိုတ်လုံ (ကေသဝ) စံယ်ပယ်ဒိုတ်တဂယ်နေတ်. တးယ်ကွေလ်ဝဲနုသ်ထံပြဒ်သဒ်.
ကဲဝဲယသေဒ်နဲသ်သံလံယ်.

စံယ်ပယ်ဒိုတ်. ပွဲသ်ဘံတ်ယဲသ်ကယယ်နသ်ကေ. ပျလ်ထွဲစံယ်ပယ်ဒိုတ်ကဲဝဲယ
သေဒ်ခဲလးသ်လံယ်. ဖဲနေတ်ကွာ. ကဲစံယ်ပယ်ခါ. လူယ်နေဒိုတ်ဆူတ်ခတ်ဆူတ်
ကစသ် (ကပ္ပကဆတ္တာသည) တဂယ်ပတ်ဝဲဒတ်လံယ်. အဝဲနေတ်. မေသ်ဝဲပွဲသ်
ဒိုတ်ဆးတ်အထေဒ် တဂယ်လံယ်.

(ကေသဝ) ယသေဒ်ဖဒ်ဒိုတ်နေတ်. ဒးဒ်ယသေဒ်ပရေဒ်သဒ်လွီသ်လာထီဆဒ်.
အိုတ်ဝဲလုံဟီမဒ်ဂိုယ်တယ်ဝီယ်. တသ်စူယ်ခါလာဘွံ. တသ်ဆီတ်အီသတ်. ကအံတ်
ဘတ်ကံသ်. ဟဲဝဲလုံဒူပြသ်ကသီကံသ်လံယ်.

နုလ်လံယ်ဝေသ်ပူယ်. ကြံသ်မေယ်ဒိုတ်ခါ.

ပျယ်မတဒ်စံယ်ပယ်ဒိုတ်နေတ်. ထီတ်ဘတ်ဝဲ(ကေသဝ) ယသေဒ်ဖဒ်ဒိုတ်.
ကျီယ်ညိုယ်ဝဲဃို. တသ်စူယ်ခါလွီသ်လာ. အိုတ်ဖဲနုသ်စသ်အိုတ်. ပတီရှံဒ်ဝီယ်ဘွံပွဲ
အိုတ်ဝဲလုံ. အူယေယ်ပူယ်နေတ်လံယ်.

ဂံယ်ခံတဘွံ. မုသ်ဟာတဘွံ. လဲယ်ဆီကဒ်သုံဒ်ဘိုဒ်လုံယသေဒ်အိုတ်လံယ်.
ဟဲပတ်ပွဲသ်ယသေဒ်ဖုညာ. အိုတ်ဒီသံသးသံ. ဒးဒ်ကသေတ်ကဆံကလုသ်သံတ်.
ဘတ်သုသေတ်. ကေလ်ဘတ်နသ်တမုံသ်လးယ်ဃို. တဲဝဲယသေဒ်ဖဒ်ဒိုတ်.

တရတ်ဇုံ. ဝဲသေတ်တသ်ကးတ်ထံတ်လီ. ပလဲယံဝဲဒတ်မံယံ.

နယ်သေတ်ဇုံ. ကလဲယံဝဲဖဲလဲတ်.

တရတ်ဇုံ. ပလဲယံဝဲလုံ. ဟီမဒ်ဝိုယ်တယ်မံယံ.

နယ်သေတ်ဇုံ. စံယံပယ်ဒိုတ်နတ်. ဝဲသေတ်တုယ်သံတနီယံ.

တသ်စူယံခါလွီသ်လာ. အိုတ်ဖဲအီယံ. ယေကညာဝဲနတ်. ယဒုတ်လံယံကမတ်
ဘတ်လီ.

သုသေတ်ကလဲယံကေယံဝဲဖဲလဲတ်.

တရတ်တတဲကူးပွယ်. တရတ်ဒုတ်လံယံသဒ်. တရတ်မံယံအိုတ်ဒတ်ဝဲလံယံ.
ဝဲသေတ်အိုတ်ဖဲအီယံတကဲ. ဖဲတဘိုဒ်တယီယံ. ဟူဘတ်တရတ်ပရးလံသ်ကွဲ.
ပကဃုအိုတ်ဝဲတဲဝီယံ. ဘာလံယံတရတ်ထွဲဒ်လဲယံဝဲဒတ်လံယံ.

(ကေသဝ) ယသေဒ်ဖဒ်ဒိုတ်ဒးဒ်. ပွဲသ်ဒိုတ်ဆးတ် (ကပ္ပက) ယသေဒ်လံတ်
အိုတ်တံသ်ကေယံဝဲ.

စံယံပယ်ဒိုတ်ဟဲတုယ်. ယသေဒ်ဖုညာတထီတ်လးယံဝဲ.

ယသေဒ်တကွဒ်. လဲယံကေယံလးလဲဖဲလဲတ်စဒ်ဝဲဒတ်.

တကတ်စံယံပယ်ဒိုတ်ဇုံ. ယသေဒ်ဖုညာ. တသ်ကးတ်ထံတ်ဃိုကေယံလုံဟီမဒ်
ဝိုယ်တယ်လးသ်လီတဲဝဲ.

ပွဲသ်ဒိုတ်ဆးတ် (ကပ္ပက) ယသေဒ်တဂယ်နသ်ကေ. တယေလ်တမံသ်.
တသ်ကးတ်တံတ်. တရတ်ယသေဒ်ယေကညာအဘွံအာနသ်ကေတနေသ်ထွဲဒ်
ထံတ်လဲယံဒေါဒ် ဝဲလံယံ.

(ကပ္ပက)ယသေဒ်နတ်. ဒးဒ်လဲယံလုံညာယသေဒ်တကွဒ်သေတ်. အိုတ်
တပူယံဃံ. ဒိုကနတ်ဝဲ. တရတ်ယသေဒ်ပရးနတ်လံယံ.

အိုတ်တံသ်ယသေဒ်ဖဒ်ဒိုတ်နတ်. သဒ်တယုသ်ဘတ်. အပွဲသ်ယသေဒ်
တဖတ်ဃိုတသ်သဒ်တယုသ်လံယံဒးဒ်. တသ်ဆာကဲထံတ်ဝဲလံယံ.

စံယံပယ်ဒိုတ်နတ်. ဒးဒ်တရတ်ဂေယံဝါဖုညာ. ဘံယာနသ်ကေ. ဘွာတသေ
ဝဲလးယံနတ်ဘွံ (ကေသဝ) ယသေဒ်ဖဒ်ဒိုတ်ခံ.

တကတ်စံယံပယ်ဒိုတ်ဇုံ. နအဲတ်ဒေါဒ်ယတသ်ဆာ. ဘွာဝဲလံတ်ဇေယံ.

ကစသ်ဒိုတ်ဇုံ. မေသေနတ်. ခါအီယံလံယံ. ကပွဲဘွာဘတ်သဒ်ကစသ်တသ်
ဆာမံယံကစသ်.

တကတ်စံယ်ပယ်ဒိုတ်. နမေအဲတ်ဒေါဒ်. ယတသ်ဆာဘွာနေတ်. ရှးယယ်လုံ
ယပွဲသ် ယသေဒ်တကွဒ်. အိုတ်နေတ်လံယ်.

ဂေယ်လီ. တဲဝီယ်မးဝဲမီနံယ်လုံခဒ်ဒိုတ် (နာရဒ) စဒ်ထံတ်အမဒ်လွီသ်ဂယ်.
တရတ်ယသေဒ်ပရး.မယ်ဒေဒ်အကွးဝီယ်. ဟာကေယ်ဟေတ်ရှး.ပရးလုံယ
အိုတ်. မယ်လောလ်ဝီယ်ပွဲရှးဝဲလံယ်.

လဲဒ်အူတုယ်ဝဲလုံ (ကပ္ပက) ယသေဒ်ဖျသ်လံယ်.

တရတ်ယသေဒ်တုယ်. ဟူဘတ်ဝဲဘွံ. ယသေဒ်ခဲလးလ်ဟဲတုယ်ဖိုတ်ဝဲ.

ထီကိုသ်ထီခုတ်. သေတ်သတ်ဒိုတ်ဆေဒ်. ပျုဒ်စူဒ်ဒုံဒ်အံတ်ဝဲ.

တပနလ်ဖို. ယသေဒ်ဖဒ်ဒိုတ်. တသ်သဒ်တယုသ်လံယ်ဒးဒ်တသ်ဆာ.
ဘွာဝဲလံယ်ဒီသံသးသံဘွံ. ဒေဒ်ဝဲအတးလံသ်. ဆူတ်ခွဲဝဲဖေဒ်ညတ်အိုတ်
ထံတ်ဝဲ.နေတ်ဘွံ (နာရဒ) အမဒ်သေတ်ရှံဒ်ဝဲ.

တရတ်ယသေဒ်ငုံ. လုံလိုတ်တးဟေတ်ကဲမေသ်ဝဲ. စံယ်ပယ်နေတ်ပလ်တံသ်
ဝီယ်. ဘတ်မဒုလုံပွသ်ကွာ. (ကပ္ပက) ယသေဒ်ဖျသ်အိုတ်မုံလ်ဝဲဒတ်လဲတ်. (နာရဒ)
အမဒ်ငုံ. ယပွဲသ်ဖျသ်နေတ်. ကညံနယ်ယယ်. ကလုသ်တသံတ်. အလံသ်ဘွေတ်
ညံတ်မေသ်ဝဲ. တသ်ခဲကွာယို. သဒ်မုံသ်ပးသ်ရှီဝဲလံယ်. သယ်ယယ်ဖှာလာက
တြတ်. သေတ်ထုတ်အိုတ်ဝဒ်ဝဒ်. ယပွဲသ် (ကပ္ပက) တသ်ဒဲဒဲမုံသ်ကလုသ်တကွဒ်.
လုံသဒ်ဒွဲဟီဖှောဒ်ဟုနေဝဲသောဒ်. မုံသ်ဘတ်ကျီယ်နူမဒ်အိုတ်ဝဲဒတ်လံယ်. (နာရဒ)
အမဒ်ငုံ.

ကစသ်တရတ်ယသေဒ်. အိုတ်ဒေဒ်လုံဝေသ်ခါ. ဒးဒ်တသ်ဖေဒ်တသ်ညတ်.
တသူ. မေယ်ဒိုတ်ဝီယ်ဆးဘဲဘဲ. အံတ်ဘတ်ဝဲ. ခါကနေသ်အီယ်. အီသတ်တပတ်.
ဟုသဒ်ဂံယ်ယဲဒ်. သေတ်သတ်ဒိုတ်ဆေဒ်. တစဲဒ်တမွဲဒ်. အံတ်ဘတ်ဖံယ်ကဲ.
မေသ်ဝဲဖဲ. တသ်ခဲကွာ. ဘတ်မဒုအိုတ်မုံသ်ဝဲဒတ်လဲတ်.

(နာရဒ) အမဒ်ငုံ. တသ်အံတ်ဝီတ်မေသ်ဂေယ်. တသ်အံတ်တဝီယ်မေသ်
ဂေယ်. တသ်အံတ်စယ်မေသ်ဂေယ်.တသ်အံတ်အာမေသ်ဂေယ်. တသ်အံတ်တမီယ်
တမျိုမေသ်ဂေယ်. တဝီဒီသဒ်ခဲဒ်. မယ်မဲလ်မုံသ်ပးယ်. ဒုံဒ်ဒဲမေအံတ်ဘတ်ဝဲနေတ်.
မေသ်ဒတ်ဝီတ်ဆးဒိုတ်ဝဲ. တသ်အံတ်မေသ်လုံယ်. (နာရဒ) ငုံ.

(နာရဒ) အမဒ်နေတ်. တရတ်. ယသေဒ်တသ်တဲခဲလးသ်. ကေယ်ပတီရှံဒ်
ပျုဒ်ဝဲစံယ်ပလ်လံယ်.

ကစသယွယ်နေတ်. မေသံဝေအတေဒ်ဇေကျံ. ကေယံတေဟောပျဒ်ဝိယံဘုံ.
တကတံစံယံပယံဒိတံဇံ.

လုံနေတ်ခါ. ပျယ်မတဒ်စံယံပယံနေတ်. ခါအိယံမံယံကဲထံတံဝဲ.

(အရှင်မဟာမောဂ္ဂလာန်မထေရ်) မေသံလံယံ.

လုံနေတ်ခါ (နာရဒ) အမဒ်နေတ်. ခါအိယံမေသံဝဲ (အရှင်သာရိပုတ္တရာ
မထေရ်) လံယံ. လုံနေတ်ခါ (ကပ္ပက) ယသေဒ်နေတ်ခါအိယံမေသံဝဲ (ရှင်
အာနန္ဒာ)လံယံ. လုံနေတ်ခါ. တရုတ်မေသံဝဲ (ကေသဝ) ယသေဒ်နေတ်. ခါအိယံ
မေသံဝဲ. ယယံကစသယွယ်လံယံ. ပံပျဒ်ဇေတံယံဝိယံဘုံ.

တကတံစံယံပယံဒိတံဇံ.

ဒေဒ်နေတ်မံယံ. လုံညာပံညာအိုတ်. ကစသိဒ်တေသတ်ဖုညာ.

ဘိဒ်ထံတံကသိ. တသ်ဆာဟဲဖွာထံတံဝဲခါ. မုသ်ပးယံဒုံဒ်ဒဲ. လံသ်ကွဲလဲယံဖု
ဘတ်ဝဲလီ.

တကတံစံယံပယံဒိတံဇံ.

ယယံကစသိပွဲသ်. နဲသ်သံဖုညာ. လုံတကတံစံယံပယံဒိတံအိုတ်. မုသ်ပးယံဒုံဒ်ဒဲ
တနေသ်ဝဲ. လဲဒ်ခနယ်အိုတ်. ဆိုမိုတ်ဘတ်ဝဲဒတ်လံယံ. တဲဖွာဝဲဒတ်လံယံ.

ပျိဒ်ခိုဒ်ပယံကဲသဒ်အဆဲဒ်

ဒးဒ်သယံကိယံဝေယံမေသမိဆဲဒ်အမျှ

(ပသေနဒီကောသလ) စံယံပယံဒိတံနေတ်. ယယံနေတ်.ဒးဒ်သံကမ္မးသ်သေတ်
ဖုညာ. မုသ်ပးယံဒုံဒ်ဒဲ. ကြးဒ်ဆဲဒ်ဆယ်ဝဲ. ကဘတ်မယ်ဒေဒ်လဲတ်.

ကစသယွယ်. ဆွေယံမျှမေသံဝဲ. ဖိုသတ်မုတ်တဂယ်. လုံနုသိပြဒ်သဒ်ပူယံ.
ပလံထံတံဃလိကြးဒ်ဝဲလီ. မေပလံထံတံဒေဒ်နေတ်မဒ်. နဲသ်တပွဲဖုညာ.

စံယံပယံဒိတံအိယံ. ဝဲသေတ်ပသ်မေသံဝဲ. ကစသယွယ်ဘိဒ်တိသ်သေတ်လံယံ.
ဒူဒူဆဲဒ်တပျဒ်. ကညဒ်ကဟဲဝဲလံယံ. ဆိုမိုတ်ဝိယံလုံ (သာကီဝင်မင်း) သေတ်အိုတ်.

ဟေတ်လံယံ. ဆဲဒ်သဒ်ယယံ. မုတ်ဖိုလုံ. သုအိုတ်နေတ်တဂယ်. ပွသ်လံယံဝဲ
တလိုသ် လံယံ. ပွသ်လံယံဝဲခါ.

မေသံဝဲ. သယံကိယံဝေယံ. မဒုမတဂယ်ဖိုမုတ်လဲတ်. ကံတံစဒ်ထီဒေဒ်.
သိတ်ညာ. လံယံတိသ်လံယံဆဲဒ်ဝိယံမဒ်. ဟာကေယံဇံယံ. မယ်လောလ်ထွဲဝဲလံယံ.

ပွယ်တလိုသ်ဖုညာ. လဲယ်လုံကဒ်ဝီလဒ်ဝိုဒ်ကံသ်. ဃေဝဲမုတ်ဖိုတဂယ်လံယ်. သယ်
ကီယ်ဝေယ်. မေသေတ်ခံ.

ကေဒ်စဒ်ဝဲနေတ်ကံသ်. တဲတ်ပးဒ်ဝီဝေလောလ်ဝဲသဒ်လံယ်.

ထီကံသ်လုံအဂယ်. ကဆဲဒ်ဘတ်သဒ်ဆွယ်မျို. ဃေမုတ်ဖိုတဂယ်.တသ်ဂေသ်
နေတ်. မေတဟေတ်. သဒ်ထံတ်ပွယ်ဝီယ်. ကမယ်ဟဒ်ဂံယ်ပွယ်. ဒေဒ်သောဒ်ဝဲ
သေတ်ဆွယ်မျိုအီယ်. တအိုတ်နံစိုတ်. ဝဲသေတ်မျိုဒးဒ်. ပွယ်မျိုလုံအဂယ်. ဆဲဒ်စဒ်
ဝဲတသေ. ကဘတ်မယ်ဒေဒ်လဲတ်. တဲတ်ပးဒ်ဝဲဒတ်. မဟယ်နယ်စံယ်ပယ်ဒိုတ်ခံ.
လုံယဟိတ်ပူယ်. ကုသ်မုတ်နေတ်. မီယ်လုံ (ဝါသဘခတ္တိယ) ဖိုမုတ်အိုတ်တဂယ်
ဒိုတ်တသ်ဃီလဒ်. ကျယ်အေယ်ကယ်. လဲဒ်ခနယ်ကူလးဝဲ ဂေယ်မဒ်. ကဟေတ်ဝဲ.
ဖိုသတ်မုတ်နေတ်. တဲဝဲ. ခဲလးသ်အဲတ်ဒေါဒ်ကောဒ်ဂယ်.

လုံဟဲတလိုသ်ကစသ်တကွဒ်. တဲပျဒ်ကဒါဝဲ.

ဂေယ်လီ. ကဟေတ်ဆဲဒ်ဝဲဖိုမုတ်လုံ. ကောသလဒ်စံယ်ပယ်ဒိုတ်အိုတ်လံယ်.
တလိုသ်ခံစဒ်ကဒါဝဲ.

မတဂယ်ဖိုမုတ်လဲတ်.

ကစသ်ယွယ်. တီဒါဖိုခွါမဟယ်နယ်စံယ်ပယ်. သယ်ကီယ်ဝေယ်ဖိုမုတ်. မီယ်လုံ
(ဝါသဘခတ္တိယမင်းသမီး) မေသ်ဝဲလံယ်.

တလိုသ်ကေယ်ကဒါ. တဲပတီရှံဒ်ပျဒ်စံယ်ပယ်. ကောလသဒ်စံယ်ပယ်ခံ.

မေဒေဒ်နေတ်. ဂေယ်လီ. ဟာကေယ်ကောဒ်မေခွေ. တနသ်ကေ.

တသ်လုံစံယ်ပယ်မျိုနေတ်. သေမယ်ယယ်. မျိုအာမဒ်. ကုသ်မုတ်ဖိုမုတ်တဲ
လုံမေသမီ. ပှသ်နေဝဲသေလံယ်.

ဒးဒ်အပသ်စံယ်ပယ်. တပူယ်ဃံမေအံတ်ဃုံလ်မေယ်မဒ်. ဟာကေယ်ကွဲငယ်.
တဲမယ်လောလ်ထွဲအတး. တလိုသ်လဲယ်ကဒါ. တုယ်လုံကဒ်ဝီလဒ်ဝိုဒ်ကံသ်ဘွဲ.
ကစသ်စံယ်ပယ်ဒိုတ်ငဲ့.

ဒးဒ်ကစသ်စံယ်ပယ်ဒိုတ်. မေအံတ်မေယ်တပူယ်ဃံမဒ်.

ကောလသဒ်စံယ်ပယ်ဒိုတ်. လိုတ်အိုတ်ဝဲဒတ်လံယ်. ရှံဒ်ထံတ်ပျဒ်ဝဲ.

ဂေယ်လီ. သုဝဲသေတ်. တဲဝီယ်.

မဟယ်နယ်စံယ်ပယ်ဒိုတ်နေတ်. ကရးကရိုတေဃီလဒ်. ထံတ်ဝဲဝီယ်.

လုံတလိုသ်သေတ်မဲလ်ညာ. ဟဲကွဲဝီယံ. အံတ်ဃုလ်မေယ်တပူယံ. လံမယ်
ပျန်နေ ဝဲဝီယံဒေါဒ်.ဒေဒ်တလိုသ်ဟေတ်ထွဲဝဲ(ဝါသဘာဝတ္တိယမင်းသမီး) နေတ်လံယ်.
တလိုသ်သေတ်. ကေယ်လုံသယ်ဂူတ္တိဒ်ကံသ်. တသ်ဂေသ်ကျိယံခဲလးသ်တကွဒ်.
ရှံဒ်ပျန်ဝဲဒတ်. စံယ်ပယ်အဲတ်ဒေါဒ်သပေါကျန်ယို.

ဟေတ်ဝဲ. ခေပွယ်ဗွဲသ်မုတ်ယဲသ်ကယယ်. ပလ်ဝဲလုံမိဒ်ဖယာဖဒ်ဒိုတ်. လံသ်
လဒ်နေတ်လံယ်.

ဝီယံဘွဲ. တယေလ်တမံသ်. ဒေဒ်ထူမယ်သဒ်. မေသ်ဝဲဖိုခွါတဂယ်. အိုတ်ဖွဲတ်ဝဲ
ဒတ်လံယ်.

ကဟေတ်ကောဒ်နေဝဲ. အဖိုခွါအမီယံသတ်.ဟေတ်ရှးကွးတသ်ပရးလုံ.

အဖုမဟယ်နယ်စံယ်ပယ်ဒိုတ်အိုတ်လံယ်.

သယ်ကီယံဝေယ်. မေသမီမေသ်ဝဲ (ဝါသဘာဝတ္တိယ) နေတ်အိုတ်ဖွဲတ်လံယ်ဝဲ.

အဖိုခွါ. ကောဒ်နေဝဲအမီယံနေတ်မံယ်.

လဲယ်ရှးတသ်ပရးကစသ်. အမဒ်ကျိနေတ်. မယ်သဒ်နသ်တအးဃးဒိုတ်တစဲဒ်.
မေသ်အမဒ်ကျိ. လဲယ်ရှံဒ်ပျန်ဝဲအဖု. မဟယ်နယ်စံယ်ပယ်ဒိုတ်ဘွဲ.

(ဝါသဘာဝတ္တိယ) နေတ်တအိုတ်ဖွဲတ်လံယ်ဒေဒ်ဖိုခါနသ်ကေ. ပွယ်ခဲလးလ်
အသဒ်ဒွဲ. ဖံတ်ထုဒ်နေသ်ကဲဝဲဒေဒ်. ခါအီယံ. အိုတ်ဖွဲတ်လံယ်ဖိုခါလီ. မေသ်ဝဲ
နေတ်မံယ်.

လုံကောသလဒ်စံယ်ပယ်ဒိုတ်နသ်ကေ. အဲတ်မုံလ်ဝဲ. (ဝလ္လဘ) ကဲထံတ်ဝဲ
မေသ်လံတ်မံယ်. တသ်တဲမေသ်ဒေဒ်နေတ်. တဲထံတ်ဝဲ.

နသ်ဃးအမဒ်ကျိခံ. တဲဝဲလုံ (ဝလ္လဘ) နေတ် (ဝိဇ္ဇာ) နသ်ဟူကမတ်
ဘတ်ဝဲဒေဒ်နေတ်ယို. တိုသ်နံတ်ဝဲလုံ (ဝိဇ္ဇာ) မယ်နံတ်ဒေဒ်နေတ်ဝီယံ.

ဟာကေယ်ဝဲလုံ. သယ်ဂူတ္တိဒ်ကံသ်ဝေသ်. ဟေတ်ဝဲအမီယံလုံ (ဝိဇ္ဇာ)
ရှံဒ်ပျန်ဝဲ. ကောသလဒ်စံယ်ပယ်ဒိုတ်ခံ.ကမေသ်ဝဲ. လုံညာမျိနွယ်.မီယံသတ်စေယ်
ဆဲဒ်လံယ်. ဆိုမိုတ်ဝီယံ. ဟေတ်ဝဲအမီယံလုံ (ဝိဇ္ဇာ) လံယ်.

နေတ်ဘွဲ. ကောသလဒ်စံယ်ပယ်ဒိုတ်ခံ.

ကဲထံထံဒတ်ဝဲလုံ. ကစသ်ယွယ်. တသ်အဲတ်ကျိနေသ်သောဒ်ပညိုတ်ဝဲ. လုံ
(ဝိဇ္ဇာ) နံသ်ဆေဒ်ခါလီ. ဟေတ်ပလ်ဝဲမိဒ်သူယ်ကျိလံသ်လဒ်လံယ်.

(ဝိဋ္ဌဇ္ဈာ) မေသာအိုတ်. နှိနိတ်ခါ. မေသာအဂယ်ဖုညာ. ကသေတ်ဂံယ်. ကဆံဂံယ်ဖိဖုသေတ်. ဟေတ်ရှုးစိုဝဲလဲဒ်ဆံယ်ထီတ်ဘုံ. ကေယ်လုံအမိုအိုတ်ဝဲဒ်ဝဲ.

မိုဇုံ. မေသာအဂယ်ဖုညာ. ဖုဖိသေတ်အမျိုကွာ. ကသေတ်ဂံယ်. ကဆံဂံယ်ရှုးစို ဟေတ်ဝဲလံယ်.

လုံဖိုခွါအိုတ်ခံ. မတဂယ်မဒ်. တရှုးဟေတ်စိုလဲဒ်ဆံယ်နံမီယ်. ဘတ်မဒု လဲတ်မိုဇုံ.

မိုနေတ်. မိုသ်ပသ်တအိုတ်ဝဲဒတ်ယယ်.

ဖိုအဲတ်ဇုံ. နဖုဖိမေသ်ဝဲ. သယ်ကီယ်ဝေယ်ဖုညာနေတ်. အိုတ်တသ်လံသ်ယီယ်. မေသ်ဝဲဃို. တရှုးစိုနေဝဲလဲဒ်ဆံယ်မေသ်လံယ်. တဲမုံသ်သဒ်ဝီယ်. လီတ်ပလ် ဝဲဒေဒ် နေတ်လံယ်. အိုတ်တဆီဃုနိတ်. ထံတ်ဘဒ်ဘုံ.

မိုဇုံ. လုံဆွေယ်မျိုသေတ်အိုတ်. ကလဲယ်ထီတ်ဘတ်. ဘာဘတ်သဒ်ဝဲလံယ်. တဲဒေါဒ်ဝဲ.

ဖိုအဲတ်ဇုံ. နလဲယ်လုံနေတ်. မဒုအဘျံဒ်အိုတ်လဲတ်. မိုတ်လဲယ်သဒ်တဂေယ် ဖိုအဲတ်ကညာနသ်ကေ. ဃေလဲယ်ဝဲအဘျံအာဃို. ကြံတနေသ်လးယ်. ဘတ်ခွေဒ် ပျုဒ်ပွဲလဲယ်ဝဲလံယ်.

(ဝိဋ္ဌဇ္ဈာ) မေသာနေတ်. ဘာလံယ်အပယ်စံယ်ပယ်ဒိုတ်. ရှံဒ်ပျုဒ်တသ်ဂေသ် ဝီယ်. ဒးဒ်ခေပွယ်ပွဲသ်ဘံတ်. ဟဒ်ထံတ်ဝဲလုံ. သယ်ဂူတ္ထိဒ်လံယ်. (ဝါသဘခတ္ထိယ) နေတ်လုံညာကျိုယ်တေယ်ဃလ်ဝဲ.

ယဝဲကစသ်မုတ်နေတ်. ဖဲတသ်လံသ်အီယ်. ကအိုတ်ဝဲဒတ်ခုတ်ကဘဒ်.

ခါအီယ်. ဟဲတုယ်ဝဲ. ယဖိုခွါ (ဝိဋ္ဌဇ္ဈာ)နေတ်.

ကစသ်ဒိုတ်သေတ် (ဇာတိမာန်) နဲတ်ဖှာပျုဒ်ဘတ်လသ်တဂေယ်. ရှုးပရးဆို ပလ်နေဝဲလေလ်လံယ်. သယ်ကီယ်ဝေယ်. မေသေတ်ဖုညာ. (ဝိဋ္ဌဇ္ဈာ) မေသာ ဟဲသီတ်ညာဝဲဘုံ. ဝဲသေတ်တကွဒ်. ဘာဇံယ်တကဲတဲဝီယ်.

နံသ်ဆေဒ်ညာဘံတ်နေ (ဝိဋ္ဌဇ္ဈာ) မေသာဖိုဖုညာ. ရှုးပူယ်ကွေလ်ဝဲလုံ. ပွသ်ကွာ. ဇနပိုဒ်တဝံနေတ်လံယ်.

(ဝိဋ္ဌဇ္ဈာ) မေသာ. တုယ်. ကဒ်ပီလဒ်ပိုဒ်ဘုံ.

သယ်ကီယ်ဝေယ်. မေသာသေတ်ဖုညာ. အိုတ်ဖိုတ်ပလ်ဝဲလုံ (မင်းကွန်း) တသ်လံသ်. ဒေါဒ်တိုနိတ်သဒ်ဖဲနေတ်ဝီယ်.

ဖိုအဲတ်ငုံ. ပွယ်ဝဲအီယံ. မေသ်ဝဲနဖီလံယံ. ပွယ်ဝဲအီယံ. မေသ်ဝဲနတီလံယံ.
 ပွယ်ဝဲအီယံ. မေသ်ဝဲနဝဲသ်လံယံ. တဲပျဲဒ်မးဘာလံယံဝဲ.
 မတဂယ်မဒ်. ဘာကဒါငံယံ. တထီတ်ဝဲဒတ်ယို.
 ဒေဒ်လဲတ်မံယံ. ပွယ်လုံကြးဒ်ဘာယယ်. တအိုတ်နံဂယ်ယယ်စဒ်ဝဲ.
 ဖိုအဲတ်ငုံ. နပုသ်ဒေခွါ. မေသာဖိုဖုညာ. လုံပွသ်ကွာဇနဝိဒ်တဝံ. လံယံဟဒ်
 တလးဝဲလံယံ.

ဒီသံသးသံဟာကေယံလုံ. သယ်ဂူတ္ထိဒ်ကံသ်လံယံ.

(ဝိဋ္ဌဗျူဟ) မေသာဟာကေယံဘွံ.

လုံ (မင်းကွန်းဝိဋ္ဌဗျူဟ) ဆိတ်နံယံလံသ်.

တသ်လံသ်အီယံ. ကုသ်မုတ်(ဝါသဘခတ္တိယ) ဖိုခွါဆိတ်နံယံလံသ်မေသ်ဝဲလံယံ.
 တဲကလလ်ဆိုတ်ထု. သေစံဝဲဒးဒ်တသ်နုသ်ထီလံယံ.

သုဒ်ဖိုတဂယ်. သာပေယံနံတ်စုကဝဲယံ. ဟာကေယံကဒါ. ဟီနေဝဲခါ.

တဲဆိုတ်ထုတသ်. ဟူဘတ်ဝဲစဒ်ကွသ်ဒေါဒ်.

(ဝါသဘခတ္တိယ) မိုသ်နေတ်. ကဲသဒ်ဒးဒ်မဟယ်နယ်. စံယံပယ်ဒိုတ်. လုံကုသ်
 မုတ် ဟံဒ်ဖးပူယ်. အိုတ်ဖွဲတ်လံယံဝဲဖိုတဂယ်မေသ်လံယံ. တဲပျဲဒ်ဝဲဝိုယ်မံတ်လံယံ.

(ဝါသဘခတ္တိယ)နေတ်ကုသ်မုတ်. ဖိုမုတ်လံယံ. တဲဟူထံတ်. ကလလ်သံတ်
 ဘးတ်ဘဲ. (ဝိဋ္ဌဗျူဟ) မေသာနသ်ဟူဘတ်ဝဲဘွံ.

မေသ်ဝဲ. သယ်ကီယံဝေယံမေဖုညာ. ယဆိတ်နံယံလံသ်ကွဲ. သေဒးဒ်တသ်နုသ်
 ထီလီ. သေပလ်စးယံဒတ်ဝဲ.

ယမေကဲထံတ်ဘတ်. စံယံပယ်. သုသေတ်ကောလ်ဘိုသွိတ်. ယဆိတ်နံယံလံသ်
 ကသေဝဲလံယံ. ပလ်ခဲဒ်ဒုတ်ဒါသဒ်ဝဲလံယံ.

တုယ်သယ်ဂူတ္ထိဒ်ကံသ်. အမဒ်ဖုညာဂေသ်ကျိယံခဲလးသ်. ရှံဒ်ပျဲဒ်သီတ်ညာဝဲဘွံ.
 ကောသလဒ်စံယံပယ်ခဲ.

ဟေတ်ယယ်လုံ. ကုသ်မုတ်. ဖိုမုတ်လံယံ. သဒ်ထံတ်ဝဲဒတ်. သယ်ကီယံဝေယံ
 မေသေတ်. ဟေတ်ပလ်ဝဲ(ဝါသဘခတ္တိယ) ဒးဒ်အဖိုခွါ (ဝိဋ္ဌဗျူဟ) လံသ်လဒ်
 အဆံယံအယံယံခဲလးသ်ယိုဒ်သေကဒါကေယံဝဲလံယံ.

ဒီသံသးသံတလးဘွံ. ကစသ်ယွယ်. ဟဲကညဒ်လုံနုသ်ပူယ်.

စံယံပယ်ဒိုတ်နေတ်. သုဒ်ဘိုဒ်သဒ်လုံကစသ်ယွယ်အိုတ်. ဘာလံယံဝဲဝီယံ.

ကုသ်ဒိတ်ထံယွယ်ကစသ်ကွံဇုံ.

ကစသ်ဒိတ်. ဆွယ်မျိုတကွဒ်. ဟေတ်တကတ်လုံ. ကုသ်မုတ်ဖိုမုတ်.

ယိုနေတ်မံယ်. တကတ်နေတ်.

သုသေတ်ဒံဖိုမိုသ်ဒီဂယ်. ဖဲသ်ကွေလ်လံသ်လဒ်ယယ်ထူ. လုံကုသ်မုတ်သေတ်
တကွဒ်ကြးဒ်ထဲဒ်နေသ်ဝဲ. လံသ်ကွဲနေတ်လံယ်. ဟေတ်ပလ်ကေယ်ဝဲ. ပတီရုံဒ်
ပျဒ်ဝဲလံယ်.

တကတ်စံယ်ပယ်ဒိတ်ဇုံ. သယ်ကီယ်ဝေယ်မေသေတ်. မယ်ဝဲတသ်မူဒ်တကွဒ်.
တကြးဒ်လျံဒ်ပဒ်ဝဲမံယ်.

အမျိုမျဒ်မေသ်ဝဲ. တကတ်စံယ်ပယ်ဒိတ်ဂံသ်. ကြးဒ်မျေဒ်မျဒ်အမျိုဒေဒ်
သောဒ်. မုတ်ဖိုကြးဒ်ဟေတ်ရှးဝဲလံယ်.

တကတ်စံယ်ပယ်ဒိတ်ဇုံ. ယယ်ကစသ်ယွယ်. တရာတသ်တဲ. ကသိုတ်သံ
တဲပျဒ်ဝဲ. ဒိုကနတ်ကေယ်.ဂေယ်ဘတ်မေသ်လံယ်.

(ဝါသဘခတ္တိယ) နေတ် (ခတ္တိယ) ဝဲလ်နံသ်မေသ်ဝဲ. တကတ်စံယ်ပယ်ဒိတ်
နုသ်ပူယ်. ဝိဒ်သေဒ်သိုလံ. နေသ်ဘတ်ဝဲလံယ်.

(ဝိဋ္ဌဇျူဘ) နသ်ကေ(ခတ္တိယ)စံယ်ပယ်မေသ်ဝဲတကတ်စံယ်ပယ်ဒိတ်ဃို.
ဟဲကဲထံတ် ပွယ်မေသ်လံယ်.

တကတ်စံယ်ပယ်ဒိတ်ဇုံ.

တသ်လုံမိုသ်မျိုနေတ်. အဓိကဒ်တမေသ်. မေသ်ဝဲပသ်မျိုလံယ်. အဓိကဒ်ပဝေယ်
နဒ်မေသ်လံယ်.

လုံညာခါ. ပံညာအိုတ်ကစသ်သေတ်နေတ်. မေသ်ဝဲ. ဘောဒ်သေတ်မုတ်
ကစသ်. မုတ်ဖိုတဂယ်. မျံဒ်စာဝဲလုံ. မိဒ်ဖယာဖဒ်ဒိုတ်.အိုတ်ဖွဲတ်လံယ်ဖိုခွါ.

ဒူပြဒ်ကသီကံသ်. မိယ်ဟူသတ်ဖွာ. စိုကမံယ်ခဒ် (ကဠဝါဟန) စံယ်ပယ်ကဲ
ထံတ်ဘတ်ဖူဝဲလီမေသ်လံယ်တဲဝီယ်. အတေဒ်ဒေ်ကျံ (ကဠဝါဟနဇာတ်တော်)
ဟောပျဒ်ဝဲဒတ်လံယ်.

အတေဒ်ပျေဒ်ယဒ် (ကဠဝါဟန) ဇေတ်တံယ်

လုံညာခါ. ဒူပြသ်ကသီကံသ်. ပျယ်မတဒ်ကဲစံယ်ပယ်. ပးပြလ်ဝဲထီကံသ်နေတ်
လံယ်. တနီယ်မုသ်ဒေါဒ်.

ပျယ်မတင်. စံယ်ပယ်ဒိုတ်နတ်. ဟင်ထွဲဒ်လိုသ်ကွဲ. အူယေယ်ပွသ်ကွာခါ. မယ်ထအသံတ်. ဘောဒ်သေတ်မုတ်. ပွယ်ဖွတ်မုတ်ဖိုတဂယ်. ထိတ်ဘတ်ဝဲယို. အဲတ်ဒေါဒ်ဖိုယ်မဲဒ်. နေဒ်သဲဒ်အိုတ်ယုံလဲဒဲဒတ်လံယ်.

ဖဲနတ်ခါ. ကစသ်ယွယ်လံနတ်. လုံဘောဒ်သေတ်မုတ်ကစသ်. မုတ်ဖိုဟံဒ်ဖးပူယ်. ဝတ်နုလ်ဟံဒ်အိုတ်ဝဲလံယ်.

ဘူတ်ကယ်ဒိုတ်ပွယ်. မေအိုတ်နုလ်ဟံဒ်သဒ်. ဖှာသိတ်ညာဝဲ. ဂေသ်ကျိယ်အိုတ်မေသ်ယို.

ဘောဒ်သေတ်မုတ်. မုတ်ဖိုနတ်. နံသ်စသ်ဟံဒ်သဒ်အိုတ်ထံတ်သိတ်ညာဝဲဘုံတဲရှံဒ် ပျဲဒဲဝဲစံယ်ပယ်ဒိုတ်.

ကစသ်စံယ်ပယ်ဒိုတ်ဇုံ. လုံကစသ်မုတ်ယယ်တဂယ်. ဟံဒ်သဒ်အိုတ်ထံတ်လီရှံဒ်ပျဲဒဲဘုံ. စံယ်ပယ်ဒိုတ်ခဲ.

သောဒ်ဃလ်ပသေဒ်ဘေတ်လံယ်ဟေတ်ဝဲဝီယ်မယ်လောလဲဝဲ.

ဒေမုတ်ဇုံ. နယ်တဂယ်. မေအိုတ်ဖွဲတ်လံယ်. ဖိုမုတ်နတ်. ဆာလံယ်ပသေဒ်လုသ် လံယ်အံတ်ကေယ်သဒ်မူလံယ်.

မေအိုတ်ဖွဲတ်ဖိုခွါ. ဒးဒ်ပသေဒ်တပူယ်ဃံဟဲလုံယယ်စံယ်ပယ်အိုတ်နတ်လံယ်တဲဝီယ်. ကေယ်ဝဲဒတ်လံယ်.

ဘောဒ်သေတ်မုတ်ကစသ်. မုတ်ဖိုနတ်. နီယံသံဘတ်ဘုံ. အိုတ်ဖွဲတ်လံယ်ဝဲ. ယွယ်လံပေါလ်ခွါဖိုနတ်လံယ်.

ဖိုခွါစိတ်လိုသ်ကွဲသေဝဲ. အခါတုယ်ဘုံ.

လိုသ်ကွဲယုံလ်. တကောဒ်ဝိုယ်မံတ်ဖုညာ. ပသ်တအိုတ်ဖိုခွါ. တဲဆာဝဲယို. ကေယ်စဒ်ဝဲအမိုလံယ်.

မိုဇုံ. ယပသ်နတ်. မေသ်မတဂယ်လဲတ်.

ဖိုအဲတ်ဇုံ. ပျဲဒဲသဲဒ်သေတ်. မေသ်ဝဲပျယ်မတင်စံယ်ပယ်ဒိုတ်လံယ်.

မိုဇုံ. ပျဲဒဲသဲဒ်သေတ်. အထံဒ်အထာအိုတ်ဝဲဒတ်ယေ.

ဖိုအဲတ်ဇုံ. နပသ်နတ်. ဘေတ်လံယ်ပလ်နေပသေဒ်.

မေအိုတ်ဖွဲတ်ဖိုမုတ်. ဆာလံယ်ပသေဒ်. လုသ်လံယ်သဒ်မူ. မေအိုတ်ဖွဲတ်ဖိုခွါ. ဒးဒ်ပသေဒ်. ဟဲဒေဒ်တုယ်လုံယအိုတ်. မယ်လောလဲဝီယ်. ကေယ်ဝဲဒတ်လံယ်ဖိုအဲတ်ဇုံ.

မိဇုံ. ဘတ်မဒု. နတရူးယယ်လုံ. ယပသံစံယ်ပယ်အိုတ်ဒေဒ်လဲတ်.

ဘောဒ်သေတ်မုတ်ကစသ်. မုတ်ဖိုနတ်. ကွဲထံတ်ဖိုခွါဝီယ်. တုယ်ဝဲလုံနုသ်
ကြိယ်ထောဒ်ဘွဲမးရှ်ပျဲဒ်စံယ်ပယ်. စံယ်ပယ်ခံ. ဒးဒ်အမေဒ်ကောဒ်နဲဝဲဒတ်.

ဘောဒ်သေတ်မုတ်ကစသ်. မုတ်ဖိုဒ်ဖိုမုသ်ခီဂယ်ဝတ်နုလ်တုယ်ဘာလံယ်ဝီယ်.
ကစသ်စံယ်ပယ်ဇုံ. ဖိုသတ်ဝဲအီယ်. မေသ်ဝဲကစသ်ဒိုတ်ဖိုခွါလံယ်. ရှ်ထံတ်ပျဲဝဲ
စံယ်ပယ်ဒိုတ်နတ်. သီတ်ညာနုသ်ကေ. ကမူးသ်သေတ်မဲလ်ညာ. လံယ်မဲလ်ရှ်
အာဆိုမိုတ်ဘတ်. တမေသ်ယဖိုခွါတဲပလဲလ်ဝဲ.

ကစသ်စံယ်ပယ်ဇုံ. ပသေဒ်ဝဲအီယ်. ကစသ်စံယ်ပယ်ပသေဒ်. တမေသ်ဝဲယယ်.
ရှ်ထံတ်ဝဲ.

ယပသေဒ်. တမေသ်ဝဲလံယ်.

ကစသ်စံယ်ပယ်ဇုံ. ခါအီယ်မေလွဲလုံပျဲဒ်သေတ်စယ်. လုံအဂယ်. ကစသ်
ပွဲသ်မုတ်. အာကိုတအိုတ်ဝဲလးယ်လံယ်.

ဖိုခွါဝဲအီယ်. မေမေသ်လုံ. ကဲထံတ်ဒးဒ်စံယ်ပယ်နတ်. လုံမူဒ်တသ်ဖဒ်ဖဲအိုတ်
ဂးသ်ကူးယ်လသ်တကေယ်. မေတမေသ်နတ်. လံယ်တဲလ်ဟံတ်ခိုတ်. သီမိုတ်ဒတ်
တကေယ်ပျဲဒ်သေတ်စယ်. ဖဲတ်နေအဖိုယွယ်လံခံတ်ခီခံကွေလ်ထံတ်ဝဲလုံမူဒ်
နတ်လံယ်. ယွယ်လံနတ်. ဂးသ်ကူးယ်ဆိတ်နယ်တဝံယ်ကီတ်လုံမူဒ်တဲအိုတ်အပါ.
စံယ်ပယ်ဒိုတ်ဒေဒ်အီယ်လံယ်.

ပသ်စံယ်ပယ်ဒိုတ်ဇုံ. ယယ်အီယ်. မေသ်ဝဲပသ်ဒိုတ်ဖိုခွါလံယ်.

ပသ်ဒိုတ်ကစသ်.စံယ်ပယ်နတ်. မေသ်နဖိုခွါယဲတဂယ်. ကွသ်ဒုဒ်အံတ်
ကေယ်မံယ်.

ကညံကစသ်ဒိုတ်မေသ်ဝဲ. စံယ်ပယ်နတ်. သွိတ်ထီတဘိုဒ်ပွယ်သေတ်ဖုညာ.
ကွသ်ဟေတ်တဘဒ်. ချီမုဒ်ဒုဒ်အံတ်ကဲဝဲဒေဒ်. ဘတ်မဒုနုသ်စသ်ဖိုခွါမေသ်ဝဲ.

ယဲတဂယ်. ကွသ်ဒုဒ်အံတ်ကေယ်. တမိုတ်ကဲဘတ်သဒ်ဝဲလဲတ်.

စံယ်ပယ်ဒိုတ်နတ်. ဟူဘတ်ဝဲယွယ်လံ. အဖိုခွါတသ်တဲဘွဲ.

ဖိုအဲတ်ဇုံ. ဟဲလေအီယ်မံယ်. ဒေါဒ်ထံတ်ယိုလ်စုကောဒ်ဝဲလံယ်.

တကထိုအိုတ်. အမေဒ်သေတ်ဖုညာ. ယကကွသ်နယ်. ယကကွသ်နယ်.

ဟဲလုံယအိုတ်. ဒေါဒ်ယိုလ်ထံတ်ဝဲစုပြဒ်ပြဒ်လံယ်.

ယွယ်လံနေတ်. စိတ်လံယံဝဲလုံ. စံယံပယ်စုလိုယံဝီယံ. ဆိတ်နံယံအိုတ်ဝဲလုံ. ဟုံဒ်လဒ်ပူယံလံယံ.

စံယံပယ်ဟေတ်ကေယံအဖိုခွါ (အိမ်ရှေ့ရာထူး) လံသ်လဒ်. အမိုသ်နေတ်. မျံဒ်စာကေယံဝဲမိဒ်ဖယာဖဒ်ဒိုတ်လံယံ.

အပသ်သီတလးဘုံ. ယွယ်လံနေတ်ဒးဒ် (ကဋ္ဌဝါဟန) အဝီယံကဲဝဲစံယံပယ် တရာမျံဒ်တဒ်ပးပြလ်ကေယံဝဲ. တုယံလုံသီဘုံ. လုံအကတ်ဒတ်အထံဒ်အလဲဒ်. ကဲထံတ်ဘတ်ဝဲလံယံ.

ပျံဒ်ခိုဒ်ကဲသဒ်အဆဲဒ်

ကစသ်ယွယ်နေတ်. အတေဒ်ဒေကျံ. ကေယံတဲဟောပျံဒ်ဝီယံဘုံ. တကတ်စံယံ ပယ်ဒိုတ်ဇုံ. လုံနေတ်ခါဘောဒ်သေတ်မုတ်ကစသ်. မုတ်ဖိုနေတ်. ခါအီယံကဲထံတ်ဝဲ (မဟာမာယာဒေဝီ) မိဒ်ဖယာဖဒ်ဒိုတ်လံယံ.

လုံနေတ်ခါ. ပျယ်မတဒ်စံယံပယ်နေတ်. ခါအီယံကဲထံတ်ဝဲ (သုဒ္ဓေါဒန) စံယံပယ်ဒိုတ်လံယံ.

လုံနေတ်ခါ (ကဋ္ဌဝါဟန) စံယံပယ်နေတ်. ခါအီယံကဲထံတ်ဝဲယယ်ကစသ်ယွယ် လံယံ. ပံပျံဒ်ဝဲဒေတ်တံယံဝီယံဘုံ.

တကတ်စံယံပယ်ဒိုတ်ဇုံ. လုံညာပံညာအိုတ်ကစသ်ဒိုတ်ဖုနေတ်. ဘောဒ်သေတ် မုတ်ကစသ်. ဖွံတ်နဒ်မုတ်ဖိုသေတ်. ဟေတ်ဝဲမိဒ်ဖယာဖဒ်ဒိုတ်ဒေဒ်. ဘောဒ် သေတ်မုတ်ကစသ်. မုတ်ဖိုဟုံဒ်ဖးပူယံ. အိုတ်ဖွဲတ်ဝဲမေသာနသ်ကေ. မီယံ (ကဋ္ဌဝါဟန) စံယံပယ် ကဲထံတ်ဘတ်ဖူဝဲဒေဒ်. တဲပျံဒ်ကေယံဝဲဒေဒ်နေတ်လံယံ. (ပသေနဒီကောသလ) စံယံပယ်ဒိုတ်နေတ်.

ကစသ်ယွယ်. ဟောပျံဒ်တရာ. ဟူဘတ်ဝဲဘုံ.

မိုသ်မျိုနေတ်. အဓိကဒ်တမေသ်. မေသ်ဝဲပသ်မျိုလံယံ. အဓိကဒ်ပဝေန်နဒ် မေသ်လံယံ. နေဒ်သဲဒ်သပေါကျဒ်. ဘတ်သဒ်မုံသ်ကေယံဝဲဃို (ဝါသဘခတ္တိယ) နေတ်မိဒ်ဖယာဖဒ်ဒိုတ်လံသ်လဒ်မေသ်ဂေယံဂေယံ.

ဖိုခွါ (ဝိဇ္ဇုဇ္ဈာ) နသ်ကေ. လုံညာဟေတ်ပလ်ဝဲ. စိဒ်သူယံကျီလံသ်လဒ်အတး ဒးဒ်အဆံယံအယံယံခဲလးသ်. သဒ်ကညံယံဟေတ်ကဒါဝဲလံယံ.

(ဗန္ဓုလနှင့် မလ္လိကာ)သေတ်အဂ္ဂေသ်

(ဗန္ဓုလ) နေတ်လုံ (ကုဿိနာရုံမလ္လာမင်း) ဖိုမုတ်မိယ်အိုတ် (မလ္လိကာ) နေတ်မေသ် ဝဲအမာလံယ်.

(မလ္လိကာ) နေတ်ကယ်လဒ်ယေလ်ထံလီနသ်ကေ. ဖိုတအိုတ်ဝဲနံဂယ်ဃို (ဗန္ဓုလ) စိဒ်သူယ်ကျီခံ.

အဲတ်ဒေမုတ်ငုံ. နယ်နေတ်ကေယ်ကွေလ်လုံ. မိုသ်ပသ်ဟိတ်နေတ်. နံကေယ် ဝဲဒတ်လံယ် (မလ္လိကာ) ခံ.

ဘာကစသ်ဝီယ်မဒ်. ကကေယ်ဝဲဆိုမိုတ်ဝီယ်. နံလ်လံယ်လုံဇေယ်တဝိုယ်ဖျသ် ကျီယ် လေယ်မျဒ်နိုဘာဝဲကစသ်ယွယ်လံယ်. ကစသ်ယွယ်ခံ.

နကလဲယ်ဖဲလဲတ်စဒ်ဝဲဒတ်လံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံငုံ. ကစသ်ပွဲသ်မုတ်. နေတ်မေသ်ဝဲ (ဗန္ဓုလ) စိဒ်သူယ်ကျီ. မးကေယ်လုံမိုပါအိုတ်နံဝဲဒတ်လံယ်ကစသ်. ဘတ်မဒ်မးကေယ်လုံ. မိုပါအိုတ်လဲတ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံငုံ. ကစသ်ပွဲသ်မုတ်. ဖိုတအိုတ်ဖွဲတ်နံဂယ်ဃို လုံလောကဒ်ခူး. ကျဲဒ်သယေယ်တအိုတ်. မေသ်လုံတသ်တိုလ်နးမုတ်တဲဝဲ. မးကေယ်လုံမိုပါဟိတ်လံယ်. ကစသ်ယွယ်ခံ.

အဂ္ဂေသ်တအိုတ်လုံနံသ်စသ်ဟိတ်နေတ်ကေယ်ကဒါငံယ်တဲဝဲလံယ်.(မလ္လိကာ) နေတ်သူတ်သဒ်ဖို့ညံ. ဘာလံယ်ကစသ်ယွယ်ဟာကေယ်ကဒါလုံဟိတ်လံယ်.

(ဗန္ဓုလ) စိဒ်သူယ်ကျီခံ.

ဘတ်မဒ်နဟာကေယ်ကဒါလဲတ်စဒ်ဝဲဒတ်.

ကစသ်ယွယ်ခံ. ဟာကေယ်ကဒါတဲဝဲဃို. ဟာကေယ်ကဒါဝဲလံယ်တဲဘွံ (ဗန္ဓုလ) စိဒ်သူယ်ကျီခံ.

ကစသ်ယွယ်နေတ်. ဂေသ်ကျီယ်ကဲသဒ်. သိတ်ညာပလ်ဝဲကမေသ်လံယ်ဆိုမိုတ် အဲတ်ဒေမုတ်ငုံ. မေဒေဒ်နေတ်. အိုတ်ကေယ်ဂေယ်ဝါငံယ်. တဲဝဲလံယ်.

ဝီယ်ဘွံ. တယေလ်တမံသ် (မလ္လိကာ) နံတ်ထံတ်သဒ်ဟံဒ်သဒ်အိုတ်.

သဒ်တမာဟဲထံတ်ဃို. တဲဝဲ (ဗန္ဓုလ) စိဒ်သူယ်ကျီ.

အဲတ်ဝယ်ငုံ. ယဲတဂယ်. သဒ်တမာဖှာအိုတ်ဝဲ. တဲပျဒ်ဝဲဒတ်လံယ်.

အဲတ်ဒေမုတ်ငုံ. သဒ်တမာဟဲဖှာ. အိုတ်ဒေဒ်လဲတ်.

အဲတ်ဝယ်ငုံ. ထီကမာပူယ်. မိုတ်ဝတ်လံယ်လုသ်သဒ်ထီဝီယ်. မိုတ်အံသဒ်ထီ
လံယ်ဂေယ်လီ. အဲတ်ဒေမုတ်. ကိုသ်နံဗီယ်တဂေယ်. သဒ်တမာကဘတ်ဘွာဝဲ
တဲဝီယ်. ကညံတကထို.ဘတ်ဆဲထံတ်ခိုတ်. ဟီထံတ်ဝဲဝီယ်. တေတ်ထံတ် (မလ္လိကာ)
လုံယထာပူယ်ဝီယ်. ဟဒ်ထံတ်လုံသယ်ဂူတ္တိဒ်ကံသ်လဲယ်ဝဲဒတ်.

လုံမဟယ်လီတ် (လိစ္ဆဝီမင်းသား) အိုတ်ကွဲပံဒ်နူလဲလုံဝေယ်သယ်လီယ်ကံသ်
ပူယ်လံယ်.

မဟယ်လီတ်ဟီတ်နေတ်. ဘိုဒ်ဒ်ဒ်ကြိယံပံဒ်ဃို. ဟူဘတ်ယထာကလုသ်သံတ်.
တသ်ကလုသ်ဝဲအီယ် (ဗန္ဓုလ) စိဒ်သူယ်ကျိယထာကလုသ်လံယ်. (လိစ္ဆဝီမင်းသား)
သေတ်ဗေအယ်တရဲယ်. ကလံယ်ဘတ်ဝဲလံယ်တဲဝဲ. (လိစ္ဆဝီမင်း) သေတ်ဖုညာ.
ထီကမာနေတ်.ဒ်ဒ်အံဒ်အကျဒ်လးပွဲယ်ထီဆဒ်ပလ်ဃလ်ဝဲ. လုံအံဒ်ခိုတ်ထေနေ
ပလ်ဝဲဒ်ဒ်ထဒ်. အိုဒ်ကွဲသ်ဘးလံယ်ပလ်ဝဲ. ထိုတ်သေတ်မဒ်. ဝတ်နူလ်တနေသ်ဝဲ
မေသ်လံယ်.

(ဗန္ဓုလ) စိဒ်သူယ်ကျိနေတ်. တုယ်ထီကမာဘွံ. ပွယ်ခေါဒ်တသ်ကစသ်ဖုညာ.
ဒ်ဒ်သယ်လဲဒ်ဟဒ်လူယ်ကွဲဒ်စိတ်ကွေလ်ဝဲဒတ်. တဒ်အိုဒ်ဆဲကွဲဒ်တဲလ်ဝီယ်.
လုံထီကမာပူယ်. ပွဲစိတ်လံယ်ဝဲ(မလ္လိကာ) အံတ်လုသ်ထီအံထီလံယ်ဝီယ်ဘွံ.
နံသ်စသ်ကိုယ်တဲယ်အံတ်လုသ်ထီဝီယ်. ထံတ်ယထာပူယ်. ဟဲကွဲအတးဟာကေယ်
ကဒါဝဲလံယ်.

ခေါဒ်တသ်ကစသ်ဖုညာ. ရှံဒ်ပျဒ်တဲကွဲဝဲ(လိစ္ဆဝီမင်း) လံယ်.

သေတ်ဝဲဟူဘတ်ဝဲ. သဒ်ဒိုတ်ထံတ်. ဒ်ဒ်ထံတ်သုဒ်ယထာ. အခိုတ်ယဲသ်
ကယယ်. လူယ်ပျလ်ဝဲလံယ်. တသ်ဂေသ်နေတ်. မဟယ်လီတ်နသ်ဟူဝဲဘွံ.

သုဝဲသေတ်လူယ်ပျလ်တဂေယ် (ဗန္ဓုလ) နေတ်ဟဲလူယ်ပျလ်သုဝဲခဲလးသ်
ကမယ်သီကွေလ်ဝဲဒတ်. ဟေတ်သထီဒ်ကြံတာဝဲလံယ်.

တရတ်ကြံတာနသ်ကေ. ဝဲသေတ်ကလူယ်ပျလ်ထွဲဝဲမေသ်လံယ်.

သုလူယ်ပျလ်နေတ်. မေထီတ်ဘတ်. ဗန္ဓုလ. ယထာပတ်. လံယ်ဘးတုယ်လုံ.
အနုသ်သတ်နေတ်. ကသ်ကဒါခိုတ်ဟာကေယ်မေခွေ. မေတဟာကေယ်. ဆဲဒ်
လူယ်ပျလ်ဒေဒ်နေတ်. လဲဒ်အူမဲလ်ညာ. ဒေဒ်လံသဲထံတ်. ကသံတ်ထံတ်ဝဲ.
မေနသ်ဟူဘတ်တသ်သံတ်ထံတ်နေတ်. ကသ်ကဒါခိုတ်ဟာကေယ်မေခွေ.

ဖဲနေတ်မဒ်. သုမေတဟာကေယ်ဒေဒ်. သုယထာနေတ်. ကထိတ်ဖိုအပူယ်ဖျို. ပူယ်ဖျိုလီမဒ်. သုမေတဟာကေယ်ဒေဒ်. သုယထာနေတ်. တာဝီယံဖဒ်ထံ. ဆံပျလ် လောလ်ခီတဂေယ်. မယ်လောလ်ပလ်ဝဲ(လိစ္ဆဝီ) သေတ်နေတ်. မဟယ်လီတ်. မယ်လောလ်ထွဲတသ်တဲ. တဒိုကနတ်ဝဲ. လူယ်ပျလ်ဝဲ. (ဗန္ဓုလ) စီဒ်သူယ်ကျီလံသ် ခီနေတ်ခွေခွေလံယ်. ဟဲလူယ်ပျလ်ထွဲ (မလ္လိကာ)ထိတ်ဖိုဝဲဘွံ.

အဲတ်ဝယ်ငုံ. လုံလံသ်ခီယထာတကွဒ်. ဟဲလူယ်ပျလ်အာမဒ်.

အဲတ်ဒေမုတ်ငုံ. ယထာခဲလးလ်. မေဖှာဝဲတဒိုတ်ဃံဘွံ. တဲကွးယယ်. မယ် လောလ်ဝီယံ. ဆဲဒ်နဲဝဲယထာလံယ်.

နေတ်မံတ်. တုယ်ဝဲလုံကွဲဘွး. တသ်လံသ်တလိုတ်ဘွံ.

ယထာခဲလးလ်. နမေကွသ်ဖိုလုံညာနေတ်. ဖှာတဒိုတ်ဃံဘွံ (မလ္လိကာ) နေတ်.

အဲတ်ဝယ်ငုံ. ယထာခဲလးလ်. ဖှာဖိုဝဲတဒိုတ်ဃံလီတဲဘွံ.

အဲတ်ဒေမုတ်ငုံ. မေဒေဒ်နေတ်. ဖဲတ်ဃလ်ဦယံဝဲအီယံတဖိုသ်ဖို. တဲဟေတ် ဝဲဝီယံ. လုံယထာပူယ်နေတ်လံယ်. ကညံတကထို. ဘတ်ဆဲဝဲခီတ်. ထုံဒ်ဆဲထံတ် ဝဲဒတ်. ယထာပတ်လံယ်ဘွးတုယ်အနုသ်သတ်လံယ် (လိစ္ဆဝီ) သေတ်. ထိတ်ဖို နသ်ကေ. တကေယ်ဘွေဒ်ကဒါ. ဟဲလူယ်ပျလ်ဝဲဒေဒ်.

(ဗန္ဓုလ) နေတ်မယ်ဟိုဒ်ထံတ်ဝဲ. ခီတ်ဦယံတစဲဒ်. သံတ်ဝဲဒေဒ်လံသဲထံတ်.

(လိစ္ဆဝီ) သေတ်ဟဲလူယ်ပျလ်ဝဲဒေဒ်.

(ဗန္ဓုလ) နေတ်ခဒ်ဖိုဝဲပုသ်တဘို. ပုသ်နေတ်. ယထာခိုတ်ယဲသ်ကယယ် ခဲလးသ်. ဖဲဒ်ဖျိုဝီယံ. ဝတ်နုလ်လံယ်ဝဲလုံဟံတ်ဖဲလလ်နေတ်လံယ်.

(လိစ္ဆဝီ) သေတ်နေတ်. နံသ်စသ်သေတ်လိုယ်. ပုသ်ဖဲဒ်ဖျို. တသိတ်ညာ လံယ်သဒ်ဒေဒ်ဃို. နဝဲ(ဗန္ဓုလ) ငုံပတုံလ်ခူလောလ်. နဝဲ(ဗန္ဓုလ) ငုံပတုံလ် ခူလောလ်. တဲဝီယံဆဲဒ်လူယ်ပျလ်ဝဲလံယ်.

(ဗန္ဓုလ) နေတ်နံယထာခဲခဲ.

သုဝဲသေတ်နေတ်. သီလးသ်ဝဲလီ. ဒးဒ်ပွသ်သီကစသ်. ယဘတ်ဒုံဒ်တသ် တအိုတ်ဝဲလံယ်. ကောဒ်ဖိုတဲဝဲလံယ်.

သီလးလ်ပွယ်နေတ်. တမေသ်ဝဲသေတ်. ဝဲသေတ်တသီဒေဒ်ဘတ်.

သုလိုယ်ကူကယ်ဃလ်တကွဒ်. ဘေတ်လံယ်ကွသ်ကတ်မံယ်. တဲဝီယံ.

(လိစ္ဆဝီ) သေတဘေတလံယကွသံဘုံ. လံယဃိသံသီဝဲလံယ. (ဗန္ဓုလ) စိဒ္ဓသူယကျီခံ. သုသေတခဲလးလ်မေသံဝဲဒေဒ်နေတလံယ. ကေယကဒါလုံဟိတ် နေတမေခွေ. လုံကြးဒ်မယ်တကွဒ်မယ်ဝီယံ. သုဖိမာဖုညာ. လိုတ်မယ်လောလ် ထွဲအိုတ်. မယ်လောလ်ဝီယံမဒ်. သုကူကယ်ဘေတလံယကွသံဇံယံ. တဲဝဲခံနံ လဲယံယထာလံယ. (လိစ္ဆဝီ) သေတနသ်ကေ. ဒေဒ်နေတမံယံ. လံယဃိသံသီ ဝဲခဲလးသ်လံယံ. ဝီယံဘုံနေတ. လံသ်ဒီ (မလ္လိကာ) နေတ. တဆီဃုဘုံထီဆဒ်. ဖိတဃေလ်အိုတ်ဖွဲတ်ဝဲလံယံ.

မေသံထဲဖိုခွါ. အိုတ်ဝဲ(၃၂) ဂယ်လံယံ.

ဖိခဲလးသ်ဒုဘူတ်တသ်ကောဒ်ဂယ်.ဂေသ်ပံသ်လးပွဲယံကောဒ်ဂယ်. သေတသ် ကူတ်ပံညာ. ခဲလးသ်ကောဒ်ဂယ်မေသ်လံယံ. (ဗန္ဓုလ) စိဒ္ဓသူယကျီတပူယံဃံ မေလဲယံထံတ်လုံ. နသ်ပူယံနေတ.ထဲသုဝဲသေတပွယ်. ပွဲယံဝဲနသ်တသ်ပွဲပူယံ နေတလံယံ. တနီယံနေတမေသ်လံယံ.ဆိုဖျဒ်တသ်မူဒ်အမဒ်သေတဖုညာ. အံတ်ဝဲ တဖိုလဲတ်ဆံယံ. လုံတမေသ်တဘတ်ဆိုဖျဒ်ဝဲဒတ်.

ဘတ်တူသ်ကံယံပျိဒ်စီကစသ်တကွဒ်. ထီတ်ဝဲ(ဗန္ဓုလ) စိဒ္ဓသူယကျီဟဲဘုံ. ကောဒ်ဖွဒ်တဲကွးဝဲလံယံ.

(ဗန္ဓုလ) နေတလဲယံဝဲလုံ. ဆိုဖျဒ်တသ်မူဒ်လံသ်. ကေယစိတ်ဆေကဒါဝဲ. ကဲထံတ်အမူဒ်မေသ်ဘတ်. ဆိုဖျဒ်နေကေယဝဲလံယံ.

ပွယ်အာဂယ်ဖုညာ. သူတ်ဖွိသ်ညံပကြးယံအံတ်အိုဒ်. သံတ်သကြံဒ်ဝဲ. ကောသလဒ်စံယံပယ်. ဟူဘတ်ဝဲဘုံ. စဒ်ကွသ်ဒေါဒ်. တဲပျဒ်ဂေသ်ကျီယံခဲလးသ်. သီတ်ညာဘတ်ဝဲ. ဆိုဖျဒ်တသ်မူဒ်ကစသ်. အမဒ်ဖုညာ. ပျိဒ်ကွေလ်ဝဲလံသ်လဒ် ယယ်ထူပလ်ထံတ်ကေယဝဲလုံ (ဗန္ဓုလ) မးဝဲဆိုဖျဒ်တသ်မူဒ်လံယံ.

စဒ်လုံခါနေတ(ဗန္ဓုလ) စိဒ္ဓသူယကျီဘတ်ဆိုဖျဒ်ဝဲ. တသ်မူဒ်ထံဘိုလံယံ.

(ဗန္ဓုလ) စိဒ္ဓသူယကျီ. ဆိုဖျဒ်တသ်မူဒ်ဘုံ. လုံညာခါဆိုဖျဒ်တသ်မူဒ်အမဒ်ဖုညာ တနေသ်လးယံဝဲ. တဖိုလဲတ်ဆံယံလးယံဘုံ.

(ဗန္ဓုလ) စိဒ္ဓသူယကျီနေတ. တသ်ပညိတ်အိုတ်. ကကဲစံယံပယ်. ခဲတ်ရုံဒ် ထံတ်ဝဲစံယံပယ်လံယံ.

စံယံပွယ်နေတ. နလ်အံတ်ဝဲဃို.

နံသ်စသ်ဂံသ်. ပလံသ်ကိုသ်လံယံသဒ်.

သုဿေတိတကုဒ်. မေမယ်သီဝဲဖဲအီယ်. ပွယ်ကဒုတ်ဒွဲတ်. ကဲဒ်ယဲဒ်ပွယ်
ဆိုမိုတ်ဝီယံပုသ်လံယံဝဲအခေအပွယ်. မးမယ်ကိုသ်ဂံယံကလးဒ်ထံတ်ဝဲ. တောယွယ်.
နေဝိုဒ်. တသ်လံသ်ခဲလးသ်ကောဒ်ကုဒ်ဝီယံ.

ကောဒ်နေဝဲ (ဗန္ဓုလ) စိဒ်သူယ်ကျီ.

ပျီဒ်စယ်တရေဒ်တသ်လံသ်. ကိုသ်ဂံယံကလးဒ်ထံတ်. နယ်ဒးဒ်နဖိုခွါခဲလးသ်.
လဲယံဒံဒ်. မယ်ခုတ်ကဘဒ်လံယံကေယ်. ပုသ်လံယံဝဲဒတ်လံယံ.

နေတ်ဘွံ. လုံကလဲယံပတ်ယုံလ်တပူယ်ဃံဒးဒ်. သုဝဲဿေတိတပူယ်ဃံကွာ.
စိုကမံယံဒိုတ်. မယ်ကဲဝဲသုဒ်တကုဒ်.

(ဗန္ဓုလ) စိဒ်သူယ်ကျီဒးဒ်အဖိုခွါ. သးဆီဒီဂယ်. ဒံတ်ခိုတ်သတ်ဃီဝီယံ.
ဟာကေယ်စောလ်နေယယ်. မယ်လောလ်ထွဲ. တဲကသွီဝဲလံယံ.

ပျီဒ်စယ်တရေဒ်နေတ် (ဗန္ဓုလ) စိဒ်သူယ်ကျီ. လဲယံတုယ်ဝဲဒတ်ဘွံ. ခုတ်လံယံ
ကဘဒ်ဝဲဒတ်ပြဒ်လံယံ. ပျီဒ်စယ်တရေဒ်တသ်လံသ်ဖွဲဒ်စီရဲသ်ကွဲယ်. စနေဒ်တကျဒ်
မယ်ပလ်နေဝီယံဘွံ. ဟာကေယ်ကဒါ. တယီယံတဘိုဒ်ဒးဒ်ဝေသ်. တသ်လံသ်တုယ်
နေတ်.

(ဗန္ဓုလ) စိဒ်သူယ်ကျီဒးဒ်ဖိုခွါသးဆီဒီဂယ်. ဒံတ်ခိုတ်သတ်ဃီမယ်သီကွေလ်
ဝဲလံယံ.

ဖဲတသ်တနီယံ(မလ္လိကာ)နေတ်. (အရှင်သာရိပုတ္တရာမထေရ်) စဒ်ထံတ်ဒးဒ်သံ
ကမ္မးသ်ယဲသ်ကယယ်. ကမယ်ဘူတ်မေယ်ခိုတ်. တမံသ်ပေဒ်ဃလ်ဝဲလံယံ. ဖဲတနီယံ
ဃံမုသ်ဝါထံတ်ဘွံ. အဝယ်ဒးဒ်ဖိုခွါဿေတိတဖတ်. ဒံတ်ခိုတ်သတ်ဃီဟာကေယ်
စောလ်ဝဲလီ. လေလ်တုယ်ဝဲလံယံ. (မလ္လိကာ) နေတ်တတဲနံမီယံ. လေလ်နေတ်
ထးနံလ်ပလ်ဝဲလုံ. သဒ်နာပွသ်ကဆိုဒ်. ပျုဒ်စုဒ်မယ်ဘူတ်ဝဲသံကမ္မးသ်ဿေတိ
မေယ်ခိုတ်နေတ်လံယံ.

ကပးမေတ်ခိုတ်ဝီယံ. ပွယ်မယ်တသ်ဖိုဖုညာ. ကွသ်ကတံယံဿေဆီတသ်ခါ.
ထောပဒ်တပးယံတဖုတ်. လုံသံကမ္မးသ်ဿေတိမဲလ်ညာ. စုတပုလ်လံယံတဲလ်သဲတ်
ဖဒ်ဝဲလံယံ. (အရှင်သာရိပုတ္တရာမထေရ်)ခံ.

တကတ်မုတ်ဇုံ. သဲတ်ဖဒ်ဿေပျီဒ်စီနေတ်. သဲတ်ဖဒ်ကဲဝဲမေသ်လံယံ.

ဘတ်ဆိုမိုတ်. ကိုသ်ဂံယံနံမီယံကဂေယ်. သိုတ်သံတဲပျုဒ်ဝဲလံယံ.

နေတ်ဘွံ. (မလ္လိကာ) နေတ်လုံသဒ်နာပွသ်လိုယ်. လေလ်ထုံဒ်ထံတ်ပျုဒ်ဝဲ.

ကစသ်ဇုံ. ကစသ်ပွဲသ်မုတ်ဝယ် (ဗန္ဓုလ) စီဒသ်ယံကျိဒးဒ်ဖိခွါ (၃၂) ဂယ် ဒံတ်ခိုတ် သတ်ဃီဝီယံ. ဟာကေယံစောလ်ဝဲလီ. လေလ်ပရးတုယံလုံ. အဆိုခါ လီနေသ်ပလ်ဝဲလံယံ.

ကစသ်ပွဲသ်မုတ်. ဟူဘတ်ဝဲတသ်ဂေသ်နေတ်နသ်ကေ. သဒ်ကိုသ်ဂံယံထံတ်. ဟံတ်တအိုတ်ဝဲမံယံ.

မေသ်ဝဲထောပဒ်တပးယံဖို. သဲတ်ဖဒ်တဖူးတ်နေတ်. ကဘတ်ကိုသ်ဂံယံသဒ် တအိုတ်ဝဲဒေဒ်လံယံ. ပတီရုံဒ်ဝဲဘွံ.

(အရှင်သာရိပုတ္တရာမထေရ်မြတ်) နေတ်လုံအကြးဒ်တသ်သိုတ်တရာ ဟောဖွာသိုတ်သံဝီယံ. ကေယံဝဲလုံဖျသ်လံယံ.

(မလ္လိကာ) နေတ်ကောဒ်နေဝဲအဒဲတ်မုတ်. သးဆီဒီဂယ်ဝီယံ.

ဖိုအဲတ်မုတ်သေတ်ဇုံ. သုဝဲသေတ်ဆေဒ်ခါ. အဲတ်ဝယ်သေတ်တကွဒ်နေတ်. အပျိဒ်တအိုတ်နသ်ကေ. လုံညာဃတ်သယ်သယယ်ဒတ်ခါ. တသ်ရဲသ်ကွဲယံကယ်. တေလံယံနေဝဲအတး. ဘတ်တူသ်ကံယံဆး. သတ္တဝယ်မျှမေသ်ဝဲဃို. ပလဲလ် တပူယံ. ဘတ်တူသ် ကံယံကဒါကေယံဝဲလီ.

အဲတ်ဖိုမုတ်ဇုံ. သုဝဲသေတ်တကွဒ်. ဝဲသေတ်ဝယ်ဖုညာ. ဘတ်တူသ်ကံယံတသ် မယ်သီလီ. သဒ်ကိုသ်ထံတ်. ဟံတ်လသ်တဂေယံ.

ဘျံဒ်ဖိုတ်ကစသ်. ပသေနဒီကောသလဒ်. စံယံပယ်ဖံခိုတ်နသ်ကေ.

ဝဲသေတ်ဝယ်တကွဒ်. ပျိဒ်တအိုတ်. ပွယ်ခဲတ်တသ်တဲနလ်ဝဲဃို. မယ်သီလးလ် သဒ်တုယံဒတ်လီ. လုံသဒ်ပူယံပျိဒ်မာ. ဘတ်ဆိုမိုတ်လသ်တဂေယံ. တဲမုသ်သဒ် သိုတ်သံ ဝဲလံယံ.

တသ်တဲဖုညာ. စံယံပယ်ခေပွယ်. ဟူဘတ်သီတ်ညာ. ကေယံတဲရုံဒ်ပျိဒ်ဝဲ. စံယံပယ်ကောသလဒ်စံယံပယ်. နေသ်ဝဲသယ်ဝေယံကဒ်. နံသ်စသ်ကိုယ်တယ်. လဲယံဝဲလုံ (မလ္လိကာ) ဟိတ်. အဒဲတ်မုတ် (၃၂) ဂယ်ဃေဝီသဒ်စူယံကေယံဝဲဒးဒ်. တသ်တဲဝီယံဟေတ်ဝဲ. (မလ္လိကာ) ဆူဒ်လံယံ (မလ္လိကာ)ခံ.

ကစသ်စံယံပယ်ဇုံ. ကစသ်စံယံပယ်. ဟေတ်ဝဲဆူဒ်နေတ်. ဟိဝီယံလီပလ်ပနံတ် ကေယံဒေဒ်နေတ်ဇံယံ. ရုံဒ်ပျိဒ်ဝဲဒတ်လံယံ.

စံယံပယ်ကေယံဘွံ. ပွယ်သီအဂံသ်. ပလံသ်မယ်ဘူတ်ဘာဝီယံ. လဲယံဝဲလုံ စံယံပယ်အိုတ်. ဘာလံယံဝဲဝီယံ.

ကစသ်စံယ်ပယ်ဇုံ. ကစသ်စံယ်ပယ်နေတ်. ဟေတ်ဝဲကစသ်ပွဲသ်မုတ်သေတ်
ဆူဒ်လံယ်. ဆူဒ်လုံအဂယ်.ကစသ်ပွဲသ်မုတ်. တမိုတ်ဃေသဒ်. ကစသ်ပွဲသ်မုတ်
ဒးဒ်ဒဲတ်မုတ်. သးဆီဒီဂယ်. လုံနံသ်စသ်မိုသ်ပသ်ဟိတ်. ကေယ်ခွေဒ်နေသ်ကေယ်
လသ်တကေယ်. ဃေရုံဒ်ထံတ်နေတ်. စံယ်ပယ်ခွေဒ်ပျူဒ်ဝဲဃို. ဒဲတ်မုတ်သးဆီဒီ
ဂယ်. လုံနံသ်စသ်သေတ်. မိုသ်ပသ်ဟိတ်မးကေယ်ဝီယ်. နံသ်စသ်သေတ်နသ်ကေ.
မိုသ်ပသ်အိုတ် (ကုသိနာရုံ) ကံသ်ဟာကေယ်ကဒါဝဲလံယ်.

(ပသေနေဒီကောသလ) စံယ်ပယ်ဒိုတ်နေတ် (ဗန္ဓုလ) စိဒ်သ်ကျီဖိုဒိုတ်ခွါ.

(ဒီဃကာရာယန) ဟေတ်ကေယ်ဝဲ. စိဒ်သူယ်ကျီလံသ်လဒ်. စိဒ်သူယ်ကျီ
နေတ်ခဲ. စံယ်ပယ်ဝဲအီယ်. ယဖါတီသ်နေတ်. အပျီဒ်တအိုတ်မယ်သီကွေလ်ဝဲဒတ်
ဆိုမိုတ်ပလ်ဝဲလုံသဒ်ခေါဒ်ကွသ်ကဒါဝဲလုံလံယ်ဖွဲတ်ခါမေသ်လံယ်.

စံယ်ပယ်ဒိုတ်နေတ်. စဒ်ထံတ်လုံမယ်သီ (ဗန္ဓုလ) စိဒ်သူယ်ကျီဝီယ်ဘွံ. သဒ်
တမုံသ်ခုတ်ဝဲနဲဒ်လးယ်. စံယ်ပယ်စိစေယ်ချာသယ်. ခယ်စာကေယ်ဝဲတကဲ. ဖဲဒတ်
ကယ်လဒ်ခါ. ကစသ်ယွယ်နေတ်. သယ်ကီယ်ဝေယ်သေတ်. တသ်ပးဟံတ်ကဝံယ်
ဒွဲပူယ်မေသ်ဝဲ (မေဒါဠုပ) နီဒ်ကိုတဝံပူယ်. ကညဒ်အိုတ်ခါမေသ်လံယ်. ပသေနေဒီ
ကောသလဒ်စံယ်ပယ်ဒိုတ်နေတ်. လဲယ်လုံကစသ်ယွယ်အိုတ်တသ်လံသ်တယီယ်
တဘိုဒ်ဒးဒ်ဖျသ်နေတ်. တေထံတ်ဒဲနုသ်အိုတ်ဝဲဒတ်. ဒးဒ်ပွဲသ်ဘံတ်ခေပွယ်.
ကလဲယ်ဘာကစသ်ယွယ်ဆိုမိုတ်ဝီယ်. ဟဲဝဲလုံဖျသ်လံယ်.

စံယ်ပယ်ကူကယ်ယဲသ်မျိုခဲလးသ်. ဟေတ်ပလ်ဝဲ (ဒီဃကာရာယန)
စိဒ်သူယ်ကျီဝီယ်. ထဲစံယ်ပယ်တဂယ်. နူလ်ဝဲလုံကစသ်ယွယ်အိုတ်လံယ်. စံယ်ပယ်
နူလ်လုံကစသ်ယွယ်အိုတ်ဘွံ (ဒီဃကာရာယန) စိဒ်သူယ်ကျီ နေတ်. ဟီနေဝဲ
စံယ်ပယ်ကူကယ်ယဲသ်မျိုဝီယ်. ဒုံဒ်ကဲကေယ်ဝဲ(ဝိဋ္ဌဇျူဘ) မေသာလုံစံယ်ပယ်လံယ်.

ပလ်တံသ်နေဝဲကသေတ်တဒု. ပွဲသ်တဂယ်. ဒးဒ်ခေပွယ်ခဲလးသ်ဟာကေယ်
ဝဲလုံ သယ်ဂူတ္တီဒ်ကံသ်လံယ်.

ဘာကစသ်ယွယ်. စံယ်ပယ်ဒိုတ်. ဟာကေယ်ကဒါဘွံ.

သုံဒ်ခဲလးသ်တထီတ်လးယ်နံဂယ်. ကံတ်စဒ်ကွသ်ဝဲ. ပွဲသ်တဂယ်. တဲရုံဒ်
ဖျဒ်ဂေသ်ကျိုယ်ခဲလးသ်ဝီယ်. စံယ်ပယ်ခဲ.

ဒးဒ်ယဖိုဒိုတ်ခွါ (အဇာတသတ်) စံယ်ပယ်တပူယ်ဃံ. လဲယ်ကဒါလုံသယ်ဂူတ္တီဒ်
ကံသ်. ကဖံတ်နေကေယ်ဝဲ (ဝိဋ္ဌဇျူဘ) လံယ်. ဆိုမိုတ်ဝီယ်.

နံလဲလုံယယ်စကျိယ်ကံသပူယံ မုသဟာလံယခါ. ဝေသိကြိယပေဒ်မဒ်တုယံ
ဝဲဒတ်. လုံဝေသိခွးတရောလ်ပူယံတသ်လံသ်. အိုတ်ဘွေဒ်ဘတ်မိဝဲလံယံ. မိဝဲခါ.
ကလီယံကိုသ်. တသ်ကိုသ်ကွာ. ခယီပေယံပါ. ဘတ်တူသ်ကံယံဝဲယိုဖဲတသ် တနယံ.
တရောလ်ပူယံနေတ်. နဒ်ယွယ်စယ်ပဝဒ်ပျဲဝဲလံယံ. မုသဝါဘွံ.

ကောသလဒ်ကံသိဒိုတ်. စံယံပယ်တဂယ်. ဖဲတသ်လံသ်အီယံ. ကိုကွဲတ်ကေယံ
ပွယ်ကွသ်တအိုတ်နံဂယ်. ဘတ်သီဝဲဒတ်လီ. အပွဲသ်ဖိုဟံတ်ထံတ်ပွယ်ဟူဘတ်ဝဲဘွံ.
လဲယံတဲ ရှံဒ်ပျဲဒ် (အဇာတသတ်) စံယံပယ်လံယံ. (အဇာတသတ်) စံယံပယ်ဟဲလုံ
အခွေ. ကျီကျဲယံခါနာပူယံဇောယံသဲဒ်ကယ်ရဒ်. ကုသ်ယိုစံမေတ်ကွေလ်ဝဲလံယံ.

(သာကီဝင်မင်း) သေတ်ဘတ်ဟဒ်ဂံယံ

(ဝိဋ္ဌဇ္ဈာ) နေတ်ကဲထံတ်စံယံပယ်ဝီယံဘွံ. နံတ်ထံတ်ဘတ်. တသ်လုံညာ
ကဲသဒ်. သယ်ကီယံဝေယံမေသေတ်ခဲလးသ်ကမယ်သီဝဲဒတ်. ဒးဒ်သီတ်သုဒ်
အာမဒ်ဟဲဝဲဒတ်လံယံ.

ဖဲတသ်တနီယံ. ကစသ်ယွယ်နေတ်. တကွတ်မုတ်ဂံယံခဲခါ. ကွသ်လံယံဝဲလုံ
လောကဒ်ပူယံ. ဆွေယံမျိုသေတ်. ကဘတ်ဟဒ်ဂံယံ. ထီတ်လံယံဝဲ. ဆွေယံမျိုသေတ်
တကွဒ်. ယလဲယံချီမေုဒ်မဒ်. ကကြးဒ်ဝဲလံယံဆိုမိုတ်ဝီယံ.

မုသ်ဃေသ်လံယံခါ. အလတ်လံယံအိုတ်ထဲအဒေ. ဖေရေလံယံပွဲမယ်သဒ်.
သေတ်တထူတ်. ဘိုဒ်ကဒ်ဝီလဒ်ကံသ်တပယ်. အခံတ်ထေဒ်နေတ်. ဆိတ်နံယံအိုတ်
ဝဲဒတ်လံယံ.

တဘိုဒ်တယီယံအိုတ်. (ဝိဋ္ဌဇ္ဈာ) ကံသ်တသ်ပးဒွဲအိုတ်ဝဲ. ကဟုဒုတရဂေယံ
အဒေအလတ်ပွဲယံ. ခွးတ်ဖဒ်ဒိုတ်အိုတ်ဝဲတထူတ်. (ဝိဋ္ဌဇ္ဈာ) နေတ်လုံကွဲအတး
ဟဲဝဲဒတ်. ထီတ်ဘတ်ကစသ်ယွယ်ဘွံ. သုဒ်ဘိုဒ်သဒ်ဘာလံယံဝီယံ.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇုံ. မေသ်ဝဲလုံတသ်ကိုသ်အခါ. အလတ်တအာဖေ
ရေကျဲယံခဒ်. ကဒုတအိုတ်. ဖဲသေတ်ခံတ်ထေဒ်. ဘတ်မဒုအိုတ်ဝဲဒတ်လဲတ်.

အဒေအလတ်အာ. တရဒုကဟုဂေယံဝဲ. ဖဲခွးတ်ဖဒ်ဒိုတ်ခံတ်ထေဒ်. ဘတ်မဒု
တအိုတ်ဝဲဒတ်လဲတ်. ရှံဒ်ထံတ်ဝဲဘွံ.

တကွတ်စံယံပယ်ဒိုတ်ဇုံ. အိုတ်ဒတ်ဝဲ. ဆွေယံမျိုသေတ်ကဒုလံယံ. ခုတ်ကဒု
ဂေယံဝဲမံယံတဲဘွံ.

ကစံဒ်ရှ်ဆွယ်မျိုမေသ်ဃို. ကစသ်ယွယ်. ဟဲကညဒ်ဝဲမေသ်လံယ်. ဆိုဝိတ် သီတ်ညာဘတ်ဝီယ်. ဘွေဒ်ကဒါခိုတ်ကေယ်ဝဲဒတ်လံယ်. ကစသ်ယွယ်နသ်ကေ. ကေယ်ကညဒ်ဝဲလုံ. စေယ်တဝိုယ်ဖျသ်နေတ်လံယ်.

(ဝိဋ္ဌဇျူဘ) နေတ်နတ်ထံတ်ကဒါဒေါဒ်တသ်လုံညာ. ဒီဘွံထီဆဒ်. ဒးဒ်သီတ်သုဒ် အာမဒ်. ဟဲကဒါဝဲ. ဒီဘွံလးသ်ဖဲတသ်လံသ်နေတ်တိုဒးဒ်ကစသ်ယွယ်. ဘွေဒ် ကဒါသဒ်. ကေယ်ဝဲဒတ်လံယ်.

လွီသ်ဘွံပွဲယ်ထံတ်ဝဲမေသ်ဒေါဒ်. ကစသ်ယွယ်နေတ်. သယ်ကီယ်ဝေယ်မေ သေတ်. လုံညာမယ်ဘတ်. တဂေယ်အးကျို. ကွသ်စိုဝဲဒေါဒ်.

မေသ်ဝဲ. သယ်ကီယ်ဝေတ်သေတ်တကွဒ်နေတ်. တနီယ်မုသ်. လုံထီကမာပူယ် ဘွဲတ်လံယ်. တသီတ်တသ်စုတ်ညတ်သီအာဝဲဂေသ်ကျိုယ်ထီတ်ဝဲ.

ဒဲဘဒ်ဃးဒိုတ်ဂေသ်ကျိုယ်အိုတ်. ကြံတနေသ်လးယ်ဃို. လွီသ်ဘွံထံတ်ဘဒ် ကစသ် ယွယ်တကညဒ်ဝဲလးယ်လံယ်.

(ဝိဋ္ဌဇျူဘ) စံယ်ပယ်နေတ်. ဒးဒ်သုဒ်အာမဒ်. ဟဲဝဲလုံကဒ်ပီလဒ်ဝိုဒ်ကံသ်လံယ်. ကစသ်ယွယ်. ဆွယ်မျိုမေသ်ဝဲ. သယ်ကီယ်ဝေယ်မေဖုညာ. နံသ်စသ်တူသ်သီ လံယ်သဒ်. တမယ်သီပွယ်သဒ်. ဂေသ်ကျိုယ်အလေဒ်အထဒ်. အိုတ်ဝဲဃိုတ်တဲတ်ပးဒ်စီ ဝေလောလ်ဝဲသဒ် လံယ်.

ဝဲသေတ်တကွဒ်. သေပလ်ဘွဲဒ်ဝဲ. ခိုတ်ပုသ်တသ်သေဘတ်. အိုတ်ကောဒ်ဂယ် အိုတ် ဝဲမေသ်နသ်ကေ. မယ်သီပွယ်သဒ်. တကြးဒ်ဘတ်. လုံသေဘတ်ခိုတ်တသ် ပုံညာ. နဲတ်ပျဒ်လံယ်. ပွဲစိတ်ကွေလ်ဝဲဒုတ်ဒါမံယ်.

တဲတ်ပးဒ်စီဝေဝီယ်. ကဒ်ဒ်တသ်ဂံသ်. ထွဲဒ်ထံတ်ဝဲလံယ်.

(ဝိဋ္ဌဇျူဘ) သုဒ်တကွဒ်. ဒေဒ်တဘတ်ဒို. ခဒ်ဦယ်စိုဝဲလံယ်. ပုသ်ဖုညာဝတ် လဲယ်ဝဲလုံ (ဝိဋ္ဌဇျူဘ) သုဒ်ကဆိုဒ်ကွာနေတ်လံယ်.

ခဒ်ဒးဒ်ပုသ် (ဝိဋ္ဌဇျူဘ) ထီတ်စိုဝဲဘွံ.

နယ်သေတ်ဇုံ. တဲမးယ်ဝဲဒတ်. သယ်ကီယ်ဝေယ်သေတ်. တမယ်နဒ်ပွယ်. တမယ်သီတသ်ဘတ်. တမေသ်ယယ်.

ခါအီယ်ဘတ်မဒုး ခဒ်ယသုဒ်တကွဒ်ဒးဒ်ပုသ်လဲတ်. စဒ်ဝဲဒတ်သုဒ်စိုတဂယ်ခံ. ကစသ်စံယ်ပယ်ဇုံ. ကွသ်ထီကေယ်မံယ်. သုဒ်စိုတဂယ်မဒ်. ဘတ်ဒိုတအိုတ်ဝဲလံယ်.

နယ်သေတ်ဇုံ. နလ်ထိကွသ်သုံဒ်ဖိုကောဒ်ဂယ်ဒဲဒ်. နလ်ဝဲဘုံတယောဒ်နံဂယ်ထိတ်
ဘတ်ဝဲ. (ဝိဋ္ဌဇ္ဈာ) စံယ်ပယ်ခံ.

နယ်သေတ်ဇုံ. မေမေသ်သယ်ကီယ်မေနေတ်. မယ်သီခဲလးသ်.

မေလုံယဖု. မဟယ်နယ်ခံတ်ထေဒ်အိုတ်ဝဲပွယ်တကွဒ်. ပလ်တံသ်ကေယ်.
မယ်သီတဂေယ်. ဟေတ်ဝဲအမေဒ်လံယ်.

သုံဒ်ဖိုဖုညာ. လုံထိတ်တကွဒ်. သယ်ကီယ်ဝေယ်. မယ်သီကောဒ်ဂယ်.
သယ်ကီယ်ဝေယ်. မျိုဆွေယ်ဖုညာ. မီယ်ခိုယ်အာထာ. လံသ်ကွဲတအိုတ်လးယ်ဝဲဃို.

သယ်ကီယ်ဝေယ်. ဘတ်တနံယ်. ဖံတ်ထုံဒ်ဃလ်နံတ်. ဆးထးတ်အိုတ်ဝဲ.

ဘတ်တနံယ်. ဖံတ်ထုံဒ်ဃလ်. တပေထူတ်ဆးထးတ်အိုတ်ဝဲ.

သုသေတ်နေတ်. သယ်ကီယ်ဝေယ်မေ. တမေသ်ယယ်. မေစဒ်ဝဲဒတ်.

ဖံတ်ဃလ်နံတ်. အိုတ်ဝဲဖုညာ. ဝဲသေတ်နေတ် (တိဏ) နံတ်မျိုမေသ်ဝဲဒတ်.

ဝဲသေတ်နေတ် (နဠ)တပေမျိုမေသ်ဝဲဒတ်. လုံခီဘုံ. (တိဏသာကီ.
နဠသာကီ) ပတံသ်ကေယ်ကဲမေသ်ဝဲလံယ်.

ပလ်တံသ်ဝဲလုံ. အဖုမဟယ်နယ်. ဂံယ်ထေဒ်တကွဒ်.

အဂယ်ခဲလးသ်အိုတ်တံသ်. မယ်သီဝဲဖုညာ. အံတ်နုသ်ဖိုသေတ်မဒ်. တပလ်
တံသ် မယ်သီဝဲခဲလးသ်ဝီယ်.

သုသေတ်ကောလ်ဘိုသွိတ်. လုံညာနံသ်စသ်ဆိတ်နံယ်လံသ်. ကေယ်သေက
ဒါဝဲလံယ်. ဒေဒ်နေတ်မံယ်. သယ်ကီယ်ဝေယ်သေတ်. အဆဲတ်အနွယ်နေတ်.

မေသ်လုံ (ဝိဋ္ဌဇ္ဈာ) ဃိုမျိုဆဲဒ်ပျဒ်လံသ်တိုလ်လးသ်ဝဲလံယ်.

(ဝိဋ္ဌဇ္ဈာ) စံယ်ပယ်နေတ်. ဟာကေယ်ကွဲဝဲ. အဖုမဟယ်နယ်.

ဂံယ်ခံကအံတ်မေယ်. အခါဘတ်ဘုံ. ဟဲစောလ်ဝဲ (ပွဲတော်အိုဒ်) (ဝိဋ္ဌဇ္ဈာ)
စံယ်ပယ်ခံ.

ယကအံတ်မေယ်ဒးဒ်. ဖုမဟယ်နယ်တပူယ်ဃံလံယ်. တဲဝီယ်ကောဒ်နေဝဲအဖု
မဟယ်နယ်လံယ်.

တသ်လုံသယ်ကီယ်ဝေယ်သေတ်မျိုနေတ်. နံသ်စသ်တူသ်သီလံယ်သဒ်.
တူသ်သီဝဲ.

ဒးဒ်ကူသ်မုတ်ဖိုခွါ. အံတ်မေယ်တပူယ်ဃံ. လုလသ်တအိုတ်.

ဃိုနေတ်. မဟယ်နယ်ကွသ်ဝဲ. ထိပွဲယ်အိုတ်ကမာတဖူးတ်ပူယ်.

ဖိုအဲတ်ငုံ၊ ဖုပေယ်ပါဒိုတ်ဃို၊ ကလုသ်ထီခူလောလ်တဲဝဲ၊

ဂေယ်လီဖုငုံ၊ အံတ်လုသ်ထီပလ်စးယ်၊

မဟယ်နယ်စံယ်ပယ်ဆိုမိုတ်ဝဲဒတ်ယယ်အီယ်၊ မေတအံတ်မေယ်၊ တပူယ်ဃံ
ဒးဒ်ငယ်၊ ကမယ်သီယယ်လံယ်၊ ဘတ်တူသ်ကံယ်၊ ပွယ်မယ်သီအစာ၊ နံသ်စသ်
အလိုယ်လိုယ်သီနေတ်၊ ဂေယ်ဒါခံဆိုမိုတ်ဝီယ်၊ ကွဲတ်လံယ်ခိုတ်သူ့စးတီသ်
အထောဒ်ဝီယ်၊ ဂေါလ်နုလ်လံယ်ခံတ်မုတ်ဝီယ်ဒေါဒ်၊ ဖုလံယ်ဝဲလုံ၊ ထီကမာပူယ်
လံယ်၊

နေတ်ဘွံ၊ လုံမဟယ်နယ်စံယ်ပယ်၊ ကူသ်ဘျုဒ်ဖိုကမံယ်ဃို၊

လုံပယိုယ်ကံသ်၊ ကိုသ်ကပွံယ်ထံတ်၊ ပယိုယ်စံယ်ပယ်၊ စံတ်ထီကွသ်ဝဲ၊
သီတ်ညာဂေသ်ကျိယ်ဝီယ်၊ ကရံဟဲထံတ်၊ ဟီနေဝဲမဟယ်နယ်စံယ်ပယ်ဝီယ်၊ ကေယ်
ကောဒ်ဝဲလုံ၊ ပယိုယ်ကံသ်လံယ်၊

(ဝိဋ္ဌဇျူဘ) ခံယဖုကဟာကေယ်ခါအီယ်လံယ်၊ ဆိုမိုတ်ဝီယ်၊ ခေါဒ်နသ်ကေ၊
ယေလ်လီတဟာကေယ်ဃို၊ လဲယ်ကွသ်လုံထီကမာပူယ်၊ တထီတ်ဝဲဘွံ၊ ယဖုကစိတ်
ဖှောဒ်ဝဲ၊ တစိုတ်စိုတ်လံယ်၊ တဲဝီယ်ဟာကေယ်ဝဲလံယ်၊ ဖဲတသ်တနယ်နေတ်၊
တုယ်လုံ (အစိရဝတီ) ထီကျိနီယ်၊ တေထံတ်ဒဲဖိုအိုတ်ဝဲဒတ်၊ တနံယ်မီဝဲလုံထီနီယ်၊
တနံယ်မီဝဲလုံမဲဒ်ပွံခိုတ်၊

သုသေတ်မီမတ်သဒ်ခါ၊ မူခိုတ်စူယ်ဖဒ်ခိုတ်၊ ထီကစးသ်ယွယ်၊ တလူတ်လံယ်
သဒ်၊ (ဝိဋ္ဌဇျူဘ) ဒးဒ်သုဒ်တကွဒ်ခဲလးသ်၊ စောလ်တို့သ်မူယ်လံယ်၊ ပတ်ဃုံလ်ဝဲလုံ၊
ပံတ်လဲတ်ပူယ်၊ ခဲလးသ်လံယ်၊

နေတ်ဘွံ၊ နဲသ်သံအာဂယ်ဖုညာ၊

သယ်ကီယ်ဝေယ်မေသေတ်၊ ဘတ်သီနေတ်၊ တကြးဒ်ဘတ်သီမျိုမေသ်ဝဲလံယ်၊

(ဝိဋ္ဌဇျူဘ) စံယ်ပယ်နသ်ကေ၊

တလံယ်တဲအပျိဒ်၊ တစဲဒ်ဖိုဃို၊ မယ်သီဆိုသယ်ကီယ်ဝေယ်၊ မေမျိုခဲလးသ်
နေတ်၊ တမေသ်ကြးဒ်ဒေါဒ်တဲဝဲဒတ်လံယ်၊

ကစသ်ယွယ်နေတ်၊ ဟူဘတ်ဝဲနဲသ်သံသေတ်၊ တသ်တဲဘွံ၊

ဖိုအဲတ်နဲသ်သံသေတ်ငုံ၊ နမေကွသ်၊ ပျိဒ်ဖိုဒ်ပယ်ခါအီယ်နေတ်၊

မေသ်ဝဲ၊ သယ်ကီယ်ဝေယ်သေတ်တကွဒ်အီယ်၊ ဘတ်သီနေတ်၊ တကြးဒ်ဘတ်
နေတ်မေသ်ဝဲကစံဒ်မံယ်၊

လုံတလးကွေလ်. ဖိုယ်ဃတ်ဒတ်လုံညာ. မယ်ပလ်ဝဲတသ်ဒဲဘဒ်. အစိုကမံယ်
အဝေယ်အဆဲဒ်နတ်. ကြဲဒဲဒဲဒ်အကျိုခယ်စာကေယ်ဘတ်ဝဲမေသ်လံယ်.
တဲလံယ်ဝဲဒတ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံင်.

သယ်ကီယ်ဝေယ်မေဖုညာ. လုံညာဖိုယ်ဃတ်ခါ. မေသ်မဒုဒဲဘဒ်. မယ်ပလ်ဝဲ
လဲတ်ကစသ်.

ဖိုအဲတ်နဲသ်သံသေတ်ငုံ.

မေသ်ဝဲသယ်ကီယ်ဝေယ်. သေတ်တကွဒ်ဒီယ်. လုံညာတဖိုယ်ဃတ်ဒတ်ခါ.
ခဲလးသ် သဒ်အိုတ်ဒေဒ်သောဒ်. လုံကွီတကွီပူယ်. ညတ်သေတ်အိုတ်ဖုညာ.
ဘွဲတ်သီလံယ်ဖူဘတ်ဝဲဒဲဒဲ. တသီတ်တသ်စုတ်ဃိုနတ်မံယ်. တဲပျဒ်ဝဲဒတ်
လံယ်.

လုံဒီတနီယ်. မုသ်ဝါထံတ်ဘွဲ.

နဲသ်သံဖုညာ. လုံတရာသပေယ်ကွာ. အိုတ်ဖိုတ်ဝဲဒတ်ဝီယ်.

နဲသ်သံသေတ်ငုံ.

(ဝိဇ္ဇုဇ္ဈာ) နေတ်မေသ်ဝဲ. သယ်ကီယ်ဝေယ်မေသေတ်တကွဒ်. စေဒ်တဲကျဒ်
ဘတ်သဒ်. မယ်သီဝီယ်. နံသ်စသ်သဒ်ဖို့မုသ်ပးယ်. တကတးသ်ဒေဒ်ခါ. ဒဲဒ်သီတ်
သုဒ်ခဲလးသ်.

လုံပံတ်လဲတ်ပူယ်. ဘတ်လံယ်ထွီဝဲ. ကဲထံတ်ညတ်တမဒ်. ခွေဒ်သေတ်ဆတ်
အံတ်လံယ်. တဲထံတ်ဝဲဒေဒ်နတ်ခါ. ကစသ်ယွယ်. ဟဲကညဒ်.

ဒဲဒ်တသ်တဲမဒု. သုစီဝေတ်ဝဲဒတ်လဲတ်. စဒ်ဝဲ.

တဲဝဲဒေဒ်အီယ်လံယ်. ပတီရုံဒ်ပျဒ်ထံတ်ကဒါဝဲဘွဲ.

ဖိုအဲတ်နဲသ်သံသေတ်ငုံ.

သတ္တဝယ်သေတ်. သတ်ဖို့မုသ်ပးယ်. တကတးသ်ဒေဒ်ဝဲအခါ.

သီစံယ်ပယ်နတ်. မိမတ်သဒ်ပွယ်မးဒ်သေတ်တဝံ. ပွဲကရှုတ်ဒတ်လးလ်လီ.
ဒဲဒ်ထီနတ်သောဒ်. ဒံတ်တဲလ်မယ်သီဝဲ. အသဒ်ဝီယ်. အပဲယ်လွီသ်ပါမေသ်ဝဲ.
ပံတ်လဲတ်ဖဒ်ဒိုတ်ပူယ်. မူယ်လံယ်ထွီပွဲလံယ်ဘွဲကွေလ်ဝဲလံယ်. တဲဝီယ်လုံဖဲလလ်
မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

အနုဒိဗ္ဗိဒ်မေဒ်တေယျသနယတံယံ

ပုပ္ဖါနီဟေဝ ပဝိနန္တံ
 ဗျာသတ္တ မနသံ နရံ
 သုတ္တံ ဂါမံ မဟောဇယောဝ
 မဇ္ဈ အာဒါယ ဂစ္ဆတိ

အခံလုံပကညံ ... ဖံလုံအဂေယျရွေချေယကေယဗျကွသ် ဝဲပွယ်တဂယ်
 နေတ်မေသ်သောဒ်. ကယ်မကိုယ်လုံအဂေယျ. ဟဒ်လုယ်
 ရွေချေယကေယဝီယံ. တုယ်လီ. တုယ်ခါ. ကယ်မကိုယ်
 ယဲသ်ပါကွာဖုညာ. လောဒ်ကံလိုတ်ဘတ်အာ.သဒ်အိုတ်ဝဲ.
 နဲသ်တပွဲကညံသတ္တဝယ်တကွဒ်. ဒိုတ်လံယ်. ယွယ်တလုတ်
 တမ္ပိထီနေတ်. မိမတ်သဒ်ပွတ်တကွဒ်. စောလ်စောဒ်ကွေလ်
 ဝဲသောဒ်. သီဝံယ်ပယ်နေတ်. စောလ်ကွေလ်ဝဲလံယ်.

မေသ်ဝဲမေဒ်. တေယျသနယတံယံ. ကတးသ်ဘွံ. ပွယ်အာဂယ်ဖုညာ.
 သောတယ်ပယ်စဒ်ထံတ်. တီယံကေယဝဲလံယ်.

ပွယ်အာဂယ်ကံသ်နသ်ကေ. ဘျံဒ်ဖိုတ်ဒိုတ်မေဒ်တေယျသနယပတံသ်. ကဲထံတ်
 ကေယဝဲလံယ်.

(ဝိဒုဋ္ဌဘ) မေသာဝိဒ်ထူဒ်ဝီယံလီ.



(၄)

(ပတိပုဇိကာဒါယိကာမ) ဝိဒ္ဓိထူဒ်

ကစသ်ယွယ်နေတ်. သယ်ဂူတ္တိဒ်ကံသ်. စေယ်တဝိယ်ဗျသ်ပူယ်. ဆိတ်နံယ်အိုတ်
ခုတ်ဒေဒ်ဝဲခါ. အကျ်ပုဗ္ဗဒ်ဝဲ. (ပတိပုဇိကာဒါယိကာမ)တဂယ်ဃို.

(ပုပ္ဖါနိဟေဝ ပစိနန္တံ) စဒ်ထံတ်မေဒ်တေယ်သနယ်တေယ်ဟောဖှာဝဲဒတ်
လံယ်.

ပျိဒ်ခိုဒ်ပယ်ကဲသဒ်

တယ်ဝတေယ်သယ်. နဒ်ကံသ်နေတ်. မိယ်လုံ (မာလာဘာရီ) နဒ်သာတဂယ်.
နဒ်သမိတကထို. လုံအဃးယံဝဒ်တရေဒ်သဒ်. ဟဲနူလ်ဝဲလုံဖဲအူယေယ်ကျောဒ်ပူယ်
လံယ်. နဒ်သမိယဲသ်ကယယ်. ထံတ်လုံသေတ်ဒီ. ဒဲဒ်နေဖဲကျေလ်လံယ်ဝဲ.

အိုတ်တံသ်နဒ်သမိယံသ်ကယယ်. လံယ်တဲလ်ဖဲထးနေ. တုသ်ထံတ်ဝဲလံယ်.
ဖဲနေတ်ခါအိုတ်လုံသေတ်ဒီ. နဒ်သမိတဂယ်နေတ်. နဒ်သဲဒ်လးသ်ဝိယ်သီဝဲ.
လုံသယ်ဂူတ္တိဒ် ကံသ်ပွယ်မျိုတဂယ်ဟိတ်. နူလ်ဟုံဒ်ဝိယ်အိုတ်ဖွဲတ်လံယ်ဘုံ.

(ဇာတိဿရဉာဏ်) လုံညာဃတ်သီတ်ညာကဒါကေယ်မေသ်ဝဲပံညာ. နေသ်
ဝဲဃို. လုံဃတ်လံသ်လီယ်. သီတ်ညာကဒါဝဲနေတ်. နံသ်စသ်ဝယ်မေသ်ဝဲလုံ
(မာလာဘာရီ) နဒ်သာအိုတ်. မိုတ်ကေယ်ထံတ်သဒ်နေတ်အိုတ်ပလ်ဝဲထံဘို
လံယ်.

တုယ်လုံဒိုတ်ထံတ်ဘုံ. ယတနယ်သးပါ. ဆီကဒ်ကိုကွဲယ်. မယ်ဘူတ်ထံဘိုဝဲ. ကောဒ်ဘုံဒဲဒါ. မေသဲဘူတ်ဘာ. စိုကမံယ်ဃို. နံသ်တဃတ်လုံ (မာလာဘာရီ) နဒ်သာအိုတ်နတ်. ကေယ်ကဲထံတ်ဘတ်လသ်တကေယ်. ဆူဒ်တံဝဲလံယ်.

မုတ်ဖိုနတ် (၁၆) နီယ်ပွဲယ်. လိုတ်ဘိုမုတ်ကနံယ်ထံတ်ဘုံ.

ဒးဒ်ပေါလ်ခွါတဂယ်. ထံတ်ပွသ်ဝီယ်ဘတ်လဲယ်ပျလ်အိုတ်ဝဲလုံ. အဝယ်ဟိတ်လံယ်. တုယ်အဝယ်ဟိတ်. ဘူတ်ဘာကောဒ်ဘုံဒဲဒါ.

မေသ်ပျုဒ်စူဒ်. မယ်ဘူတ်ဘတ်ဝဲ. ဘူတ်ဘာစိုကမံယ်ဖုညာအီယ်. မေသီဘုံနံသ်တဃတ်ဒေါဒ်. လုံညာဃတ်ဝယ်မေသဲဝဲ (မာလာဘာရီ) နဒ်သာအိုတ်. ကေယ်ကဲထံတ် ဘတ်လသ်တကေယ်. ဆူဒ်တံဝဲဒတ်လံယ်.

နတ်ဘုံ. နံသ်သံဖုညာ.

မေသဲဝဲ. တကတ်မုတ်တဂယ်အီယ်. မယ်ဝဲဘူတ်ဘာကောဒ်ဘုံဒဲဒါ.

လုံညာတဃတ်အဝယ်. ယးယ်ထံတ်ဘတ်. ဆူဒ်တံဝဲထံဘိုလံယ်တဲဝီယ်.

စဒ်ထံတ်လုံခါနတ်. ကောဒ်နဲဝဲအမီယ်လုံ (ပတိပူဇိကာ) လံယ်.

(ပတိပူဇိကာ) နတ်ထံဘိုတပျုဒ်. ကပးတရောလ်ပူယ်. ခွဲပွဲကတံယ်. သံကမူးသ်သေတ်အံသ်. ထီသေထီအံ.ဒးတ်ထံတ်ပလ်နဲဝဲ. ဒါလံယ်လံသ်ကွဲမယ်ဝဲဒတ်လံယ်.

ပွယ်အာဂယ်ဖုညာ.

ဖိုအဲတ်မုတ်ဇုံ. ပျိဒ်စီပွဲယ်အီယ်အံသ်. နံယ်ခွဲဝေယ်မယ်ဘူတ်နဲကေယ်. သံကမူးသ် သေတ်ဇံယ်. မေမးဝဲနတ်. ဂေယ်ဝါရဲသ်ကွဲယ်. မယ်ဘူတ်နဲဝဲလံယ်. ဒေဒ်နတ်မံယ်. (ပတိပူဇိကာ) နတ်လဲယ်လဲယ်ကေယ်ကေယ်. ခါထံတ်ခံတ်ခါ. ကောဒ်ဘုံဒဲဒါ. ကဲထံတ်ထဲတသ်ဘူတ်မေသ်လံယ်.

မေသဲဝဲ (ပတိပူဇိကာ) နတ်. အိုတ်ဖွဲတ်ဝဲဖိုခွါလွီသ်ဂယ်လံယ်.

အိုတ်ဝဲထွဲဘတ်ထွဲဘတ်. တနီယ်မုသ်ဒေါဒ်.

(ပတိပူဇိကာ) နတ်. ဒးဒ်ပျိဒ်စီဝိုဒ်ထူဒ်. စူဒ်စူဒ်ကောဒ်မီယ်. မယ်ဘူတ်ဝီယ်. ကနတ်တရာ. ဖံတ်ဂးသ်ကူးယ်သီဒ်လဒ်. လးလ်ကွေလ်တနီယ်. မိမုသ်နယ်ခါဘုံ.

(ပတိပူဇိကာ) နတ်ဒးဒ်တသ်ဆာတမီယ်. သီဝဲဒတ်လံယ်.

သီဝီယ်ဘုံ. လုံဝယ်လံသ်ဝီယ် (မာလာဘာရီ) နဒ်သာအိုတ်ကေယ်ကဲထံတ်ဘတ်ဝဲနဒ်သမီလံယ်.

(မာလာဘာရီ) နဒ်သာနေတ်. သီလုံလုတ်ယွယ်. ဟာကေယ်ကဒါဝဲ. နဒ်သမီထိတ် ဘတ်စဒ်ကွသ်ဝဲဒတ်.

လုံအဆိုခါ. တထိတ်နယ်နေတ်. နလဲယ်ဝဲမဲလဲတ်.

ကစသ်နဒ်သာဇုံ. ကစသ်မုတ်ယယ်နေတ်. နဒ်သဲဒ်တာလးသ်သီကွေလ်ဝဲလံယ်.

နဝဲနဒ်သမီဇုံ. နတဲဝဲ. တသ်တဲမဒုဒေဒ်နေတ်လဲတ်.

ကစသ်နဒ်သာဇုံ. ကစသ်မုတ်ယယ်. သီနေတ်ပျဒ်ဝဲလံယ်.

မေမေသ်လုံသီ. နဝဲနဒ်သမီ. လဲယ်ကတးကဲထံတ်ဝဲမဲလဲတ်.

ကစသ်နဒ်သာဇုံ. လုံလုတ်ယွယ်. သယ်ဂူတ္တိဒ်ကံသ်. အမျိုတဂယ်ဟိတ်. လဲယ်ကဲထံတ်ဘတ်ဝဲလံယ်.

လုံလုတ်ယွယ်နေတ်. နအိုတ်ဝဲဆေဒ်ယေလ်ဆေဒ်မံသ်လဲတ်.

ကစသ်နဒ်သာဇုံ. ကစသ်မုတ်ယယ်နေတ်. နုံလ်ဟုံဒ်လုတ်ယွယ်. လာတဆီဝီယ်. အိုတ်ဖွဲတ်လံယ် (၁၆) နိတ်. မုတ်ကနံယ်. ထံတ်ပွသ်ဝီယ်. အိုတ်ဖွဲတ်ဝဲဖိုခွါဒီဂယ်. ကစသ်မုတ်ယယ်နေတ်. မယ်ဝဲဘူတ်ဘာကောဒ်ဘုံဒဲဒ်.

ဟာကေယ်ကဲထံတ်ဘတ်လုံ. ကစသ်နဒ်သာအိုတ်. ယေဆူဒ်တံဝဲထံဘိုယို. ခါအီယ်. ဟာကေယ်ကဲထံတ်ဘတ်လုံကစသ်. နဒ်သာအိုတ်လံယ်.

နဝဲနဒ်သမီဇုံ. ကညံသေတ်နေတ်. သဒ်ဘိုထံဝဲအိုတ်နိတ်ဆဲဒ်အာလဲတ်.

ကစသ်နဒ်သာဇုံ. ကညံဖုညာ. နိတ်တကယယ်. သဒ်ဘိုထံဝဲလံယ်.

နဝဲနဒ်သမီဇုံ. မေသ်ဝဲနိတ်တကယယ်. သဒ်ဘိုအိုတ်ကးဝဲကညံဖုညာ.

သာပေယ်နံတ်သဒ်. အိုတ်လးလ်ကလံဝဲအခါလံတ်ဇေယ်. မေတမေသ်. ကွဲစးဒ်အာထိုဒ်ဘူတ်ဘာ. အခါလးလ်ဝဲလံတ်ဇေယ်.

ကစသ်နဒ်သာဇုံ. နတဲဝဲဒေဒ်လဲတ်. လုံလုတ်ယွယ်. ကညံသေတ်တကွဒ်.

နလ်တလးသ်ကေယ်. နိတ်အသေယ်ချေယ်ဒေဒ်ဝဲသဒ်ဘိုထံ. ဒေဒ်ဝဲပွသ်သီတသေလးယ်သောဒ်. သာပေယ်နံတ်သဒ်ထံဘို. အိုတ်မေသ်ဝဲလံယ်.

ဟူဘတ်ဝဲတသ်တဲဒေဒ်နေတ်ဘုံ.

(မာလာဘာရီ) နဒ်သာဖုံဒ်တနောဒ်နံတ်သဒ်. သယ်ဝေယ်ကဒ်ပံညာ. ဟဲဖွာထံတ်ဝဲဒတ်လံယ်.

ကးနိတ်တကယယ်မေသ်ဝဲ. ကညံတကွဒ်. မေသာပေယံနံတ်. မိမတ်ဘတ်သဒ်
ထံဘိုမေသ်ဒေါဒ်. ဆေဒ်ယေလ်ဘုံမဒ်. လုံတတးသ်ဖွတ်နဒ်ကွာ. ပုယံဖွဲဒ်ကသေ
ဝဲလးယံလဲတ်. သယံဝေယံကဒ်ပံညာ. ဟဲဖှာထံတ်ဝဲလံယံ.

(တိုသ်နံတ်. ကညံသေတ်. နိတ်တကယယ်နေတ်. တယံဝတေယံသယံနဒ်သေတ်.
တနီယံတနယံလံယံ. မေသ်ဝဲနီယံနယံသးဆီနေတ်. တယံဝတေယံ
သယံနဒ်သေတ်တလာ. မေသ်ဝဲနီယံနယံသေတ်. တဆီဗီလာနေတ်.
တယံဝတေယံသယံနဒ်သေတ်. တနီတ်လံယံ.ဒးဒ်နီတ်ဝဲနေတ်.
တယံဝတေယံသယံနဒ်သေတ်. အနိတ်တကလဒ်. ပမယံကဒ်ဆး
ကတံသ်ကယံလဒ်အိုတ်ဝဲလံယံ. မေလုံကညံသေတ်. တသ်ဒွဒ်နံတ်
နေတ်. နိတ်အိုတ်ဝဲ. သးကဘံဒးဒ်ဃုကကွဲသ်လံယံ) ယိုနေတ်
(ပတိပူဇိကာ) ဟဲကဲထံတ်လူတ် ယွယ်နေတ်တနီယံတနယံမဒ်တအိုတ်.
မေသ်ဝဲတပနသ်ဖိုလံယံ.

လုံခီတနီယံ. နဲသ်သံဖုညာ. လဲယံဒေါဒ်မေယံခိုတ်လုံ. တဝံပုယံခါ. ကပးဆို
တရောလ်ပုယံ. ကတံယံပလ်တအိုတ်. ထီသေထီအံဒးတ်ထံတ်ပလ်တအိုတ်.
ဒါလံယံပလ်လံသ်ကွဲတအိုတ်. ထီတ်ဝဲဘုံ.

(ပတိပူဇိကာ) တကတ်မုတ်လဲယံဖဲလဲတ်. စဒ်ဝဲဒတ်လံယံ. ကစသ်သေတ်ဇုံ.
ကစသ်သေတ်. ကထီတ်လးယံဝဲ (ပတိပူဇိကာ) ဖဲလဲတ်. မဟာမုသ်နယံ. ကစသ်
သေတ်ကပးဝီယံ. ကေယံကညဒ်ဝဲမုသ်ဟာတနယံနေတ်လံယံ. မေသ်ဝဲတကတ်
မုတ် (ပတိပူဇိကာ) သီဝဲဒတ်လံယံကစသ်.

ဟူဘတ်တသ်တဲ. ဒေဒ်နေတ်ဘုံ.

ပူထူစေယံနဲသ်သံဖုညာ. နံတ်ထံတ်ဘတ်ဝဲ. (ပတိပူဇိကာ) ကူသ်ဘုံဒ်ကျေဇူ
အာယိုကးယံသဒ်တနေသ်. မဲလ်ထီလံယံဝဲဒတ်လံယံ.

အယံသဝေါလးသ်လီ. ယဟာတယံသေတ်ဖုညာ. ကဲထံတ်ဝဲ (ဓမ္မသံဝေဂ)
နေတ်လံယံ. နဲသ်သံဖုညာ. ကပးဝီယံ. ကေယံကညဒ်လုံဖျသ်. ပတီရုံဒ်ပျဒ်ဝဲ.
ကစသ်ယွယ်လံယံ. ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇုံ.

(ပတိပူဇိကာ) နေတ်သဒ်ခုတဲဒ်ကျွဒ်. ဒးဒ်ဝီရီယဒ်. ကွဲဒ်စးဒ်မယံဝဲဘူတ်ဘာ.
ကောဒ်ဘုံဒဲဒ်ခါ. ယးယံထံတ်ဝဲ. နံသ်စသ်ဝယ်. မယံဘူတ်ဘာထံဘိုဝဲလံယံ. မေသ်ဝဲ
တကတ်မုတ်နေတ်. သီဝဲခါအီယံဘုံ. တုယံဘတ်ဝဲတသ်လံသ်ဖဲလဲတ်ကစသ်.

ဖိုအဲတ် နဲသံသံသေတ်ငဲ့.

မေသဲဝဲတကတ်မုတ်နေတ်. လုံနံသံဗသံဝယ်အိုတ်. ကေယ်တုယ်ဖှာထံတ်ကဒါ
ကေယ်ဝဲလံယ်.

ကူသ်ဒိုတ်ထံငဲ့. ခါအိယ်. လုံအဝယ်ဂံသံထေဒ်. တအိုတ်ဝဲမံယ်.

ဖိုအဲတ်နဲသံသံသေတ်ငဲ့.

မေသဲဝဲတကတ်မုတ်နေတ်. ဖဲတဃတ်ညာအဝယ်. ယးယ်ထံတ်ဘတ်ဝဲ
တမေသ်လုံညာဃတ်လံသ်လီယ်. တယ်ဝတေယ်သယ်နဒ်ကံသ်. အဝယ်လံသ်
လီယ် (မာလာဘာရီ) နဒ်သာဂံသ်. ဒဲဒ်နေဖဲခါသီဝဲဒတ်ယို.

လုံနဒ်သာအိုတ်. မိုတ်ကေယ်ထံတ်ဘတ်သဒ်. ဆယ်တဒ်အိုတ်ဝဲအတးကေယ်
ကဲထံတ်ကဒါဝဲလုံ. နဒ်သာအိုတ်နေတ်လံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံငဲ့. လုံတဲတးမေသဲဝဲလံတ်ဇေယ်.

ဖိုအဲတ်နဲသံသံသေတ်ငဲ့. မေသ်ကစံဒဲဝဲလံတ်မံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံငဲ့.

ကညံသေတ်သဒ်နိုတ်နေတ်. ဖုတ်ဝဲဒိုတ်မဒ်.လုံဂံယ်ခံခါ. ပျူဒ်စူဒ်လိုဒ်ကျေ.
ကစသ်ပွဲသ်သေတ်ဝီယ်. မုသ်နယ်ခါဘတ်သီဝဲလံယ်.

မေသဲဝဲမံယ်. ဖိုအဲတ်နဲသံသံသေတ်. သတ္တဝယ်ဖုညာ. သဒ်မူနေတ်. ရှယ်ဝဲဒိုတ်
မဒ်. မေသဲဝဲ. သဒ်မူရှယ်အိုတ်ဝဲဒတ်ယို. သတ္တဝယ်သေတ်တကွဒ်. ဝိဒ်ထူဒ်အယ်
ယိုယ်ကယ်မကိုယ်ကွာမေသ်ဂေယ်. ဒးဒ်ကီလေယ်သယ်. ကယ်မကိုယ်အယ်ယိုယ်
မေသ်ဂေယ်. ဘွဲတသေလးယ်ဝဲ.

ခွီဆီဃုဂယ်သုံဒ်တကွဒ်အိုတ်မေသဲဝဲ. သီစံယ်ပယ်မးဒ်နေတ်. လုံနံသံစသ်ကံသ်
ဒေဒ်ကပတ်သောဒ်. ကောဒ်ဖွဒ်ဟံတ်ကဲဒ်ပေလေသ်ဒေဒ်ခါ. ဖဲတ်နေကေယ်မူယ်
ဝဲဒတ်လံယ်တဲဝီယ်. လုံဖဲလလ်မေဒ်တေယ်သနယ်တောယ်ဟောဖှာဝဲဒတ်လံယ်.

အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

ပုပ္ပါနိ ဟေဝ ပဝိနန္တံ

ဗျာသတ္တ မာနသံနရံ

အတိက္ကံယေဝကာမေသု

အန္တ ကော ကုရုတေဝသံ

အခံလုံပကညံ ... ဖံသေတ်ဖုညာလုံအဂေယ်ဝါကွသ်ယွနေဝဲသောဒ်. ကယ်
မကိုယ်ယဲသ်ပါကွာ. လုံဂေယ်ဝဲဟဒ်ယုဂ္ဂီဝိယံ. တအိုတ်လိုတ်
ဘတ်. အိုတ်ဒတ်ဘတ်ယးယံ. ကဒ်ညီဒ်သဒ်အိုတ်. ပိုဒ်ထုဒ်
ကီလေယ်သယ်. ခီဂယ်ကယ်မဒ်ကွာ. ဘွဲတသေမေသ်ဝဲ.
သတ္တဝယ်သေတ်တကွဒ်. သီပယ်မးဒ်နုတ်. ကေယ်ကောဒ်
ကျေလ်ဝဲလုံ. အကံသ်လံသ်.

မေသ်ဝဲ. မေဒ်တေယ်သနယ်တံယ်ကတးသ်ဘွံ. အာဂယ်ပွယ်ဖုညာ.
သောတယ်ပယ်တီယံဝဲဒတ်လံယံ.

မေဒ်တေယ်သနယ်တံယ်နသ်ကေ. ပွယ်အာဂယ်ဂံသ်. ဘွံဒ်ဖိုတ်ဒိုတ်ကေယ်
တေယ်သနယ်ကဲထံတ်ဝဲလံယံ.

(ပတိပူဒိကာဒါယိကာမ) ဝိုဒ်ထုဒ်ဒီယံလီ



(၅)

(မစ္ဆရိယ)သဲထိဋ္ဌိဒ်ထူဒ်

ကစသ်ယွယ်နေတ်. သယ်ဝူထွီဒ်ကံသ်. ဝေယ်တဂိုယ်ဖျသ်ပူယ်. ဆိတ်နံယ်အိုတ်
ခုတ်ဒေဒ်ဝဲခါ. အကျဲပျုဒ်ဝဲ(မစ္ဆရိယ) သဲထိဋ္ဌိ. (ယထာဝိ ဘမရောပုပ္ဖံ) စဒ်ထံတ်
မေဒ် တေယ်သနယ်တေယ်ဟောဖှာဝဲဒတ်လံယ်.

ဂေယ်ကျိယ်ကဲသဒ်. လံသ်ကွဲနေတ်. မေသ်ဝဲလုံ. ယယ်စကျိယ်ကံသ်ပူယ်လံယ်.

ပျိဒ်စိုဒ်ပယ်ကဲသဒ်.သဲထိပါပိဒ်

ဒးဒ်ယယ်စကျိယ်ကံသ်. တယိယ်တဘိုဒ်တသ်လံသ်နေတ်. သဲတ်ကယ်ရဒ်.
နိဒ်ကိုတဝံအိုတ်ဝဲတဖှုတ်. ကဘံယောဒ်ဆိ. ကူလဒးဒ်ပွဲယ်ဝဲ. (မစ္ဆရိယ) သဲထိအိုတ်
တဂယ်.

သဲထိနေတ်. လုံနံတ်စောဒ်ဒိ. ဘုံဒ်ထံဃလ်ဝဲထိဖိုတတိုတ်သောဒ်. အိုတ်ဝဲဃို
တဝဲဒ်ဖိုနံသ်စသ်သေတ်တအံတ်. ပွယ်ဂယ်သေတ်. တဟေတ်အံတ်. ကိုသ်ဝဲပျိဒ်စိက
လးသ်ဃို. ကယဲသ်နေသ်တမျဒ်ပျိဒ်စိ. ပကိုစူဒ်ဖိုတ်ပလ်ဝဲလံယ်.

မေသ်ဝဲပျိဒ်စိတကွဒ်. ဖိုမာမေသ်ဂေယ်. သံခါဂိုယ်နာသေတ်မေသ်ဂေယ်.
တဂယ်မဒ်တသူအံတ်ဘတ်. ဒေဒ်ဝဲဒေဒ်တကဒ်ခေါဒ်ပလ်ပျိဒ်စိသောဒ်လံယ်.
တနီယ်မုသ်ဒေဒ်. တကွတ်မုသ်ဂံယ်ခံခါ.

ကစသ်ယွယ်နေတ်. ဒးဒ်မဟယ်ကရူနယ်သမယ်ပဒ်. ကွသ်လံယ်ဝဲလုံလော
ကဒ်. ဒးဒ်သယ်ဝူထွီဒ်ကံသ်. လွီသ်ဆိယဲသ်ယူယ်နေယ်ယိယ်. အိုတ်တသ်လံသ်.

(မစ္ဆရိယ) သဲထီဒီဂယ်ဒံမာဝယ်နေတ်. ကနေသ်ဝဲသောတယ်ပဒ်တီဒ်ဖိုယ်. ဂေသ်ကျိယ်. ထိတ်လံယ်ဝဲဒတ်လံယ်.

ဖဲကစသ်ယွယ်. တကွသ်လံယ်ဒေဒ်. လုံညာခါတနီယ်.

(မစ္ဆရိယ) သဲထီနေတ်. လဲယ်ခဒ်စာစံယ်ပယ်လုံ. ယယ်စကျိယ်ကံသ်ဝီယ်. ဟာကေယ်ကဒါခါ. ပွယ်တေကိုတ်အိုတ်. တရောလ်တဖူးတ်ပွယ်နေတ်. ထိတ်ဘတ်ပွယ်တကွဒ်. အံတ်ဝဲ (မုန့်ပျစ်စလက်) ကိုတ်တပးယ်ဖိုလံယ်. ဒးဒ်မိုတ်အံတ်ဘတ်သဒ်ဆယ်တဒ်. ဆိုမိုတ်ဝဲဒတ်.

ယယ်နေတ်. မိုတ်အဲတ်ဘတ်သဒ်. ကိုတ်တပးယ်ဖို. မေတ်ဝဲဒေါဒ်. ပွယ်ဂယ်နသ်ကေဒေဒ်ဝဲယယ်သောဒ်. ကအံတ်ဘတ်သဒ်ဝဲလံယ်. သုဝဲသေတ်မိုတ်အံတ်ဘတ်သဒ်. မေဒ်ဒ်အံတ်ဝဲနေတ်. ယနီတ်သို. ဟုသဒ်ထောပဒ်ကွဲစံတ်လဲထီသေတ်. ကလးသ်ဝဲဒတ်လံယ်. ယတတဲကူးလးယ်ဝဲ. ပွယ်နံဂယ်လံယ်. ဆိုမိုတ်ဝီယ်. မိုတ်အံတ်သဒ်ဒိုတ်ဝဲနသ်ကေ. ကံယ်ပအိုဒ်ချိဒ်တီပလ်သဒ်လံယ်.

ဒးဒ်ဆးကတံသ်အမျှဒ်. မိုတ်အံတ်သဒ်ဆယ်တဒ်. ကံယ်ပအံဒ်ဃလ်ဝဲရဒ်ဃို. ဃဲယ်လံယ်ဝဲဒတ်. ဒေဒ်ဝဲတဘျတ်လတ်ခူး. အကျိယ်ဒိုသောဒ်. ထုတ်ပုသ်ဟဲဖှာထံတ်ဝဲ. ဝတ်နုလ်လုံခါပွယ်. လုံခဒ်ဒိုတ်စုတ်လံယ်သဒ်. ဃတ်ကနုယ်သဒ်လုံစေတ်. ဘေဒ်သဒ်လုံထွဲ. ကူးသ်ဘးထံတ်မိုတ်ဒးဒ်ယတ်. မီဝဲဒတ်လံယ်.

ဘတ်တတးသ်. ကံယ်ပအံဒ်ဝဲတဘးဒ်နေတ်နသ်ကေ. သဒ်အံဒ်ဝဲပျိဒ်စီကလးလ်ဃို. တတဲဖှာဝဲပွယ်နံဂယ်လံယ်. နေတ်ဘွဲသဲထီမာနေတ်. သုဒ်ဘိုဒ်သဒ်လုံ (မစ္ဆရိယ) သဲထီဂံယ်ထေဒ်. ဖူလဲဒ်စီသ်ဘေဒ်နေဝဲ. အခူးဃီဝီယ်. စဒ်ဝဲဒတ်.

ကစသ်ဇုံ. ကစသ်နေတ်. တခုတ်ကဘဒ်. မဒုတသ်ဆာဖှာကဲထံတ်ဝဲလဲတ်.

အဲတ်ဒေမုတ်ဇုံ. ယဲတဂယ်. တသ်ဆာကဲထံတ်ဝဲ. တအိုတ်နံမီယ်မံယ်.

ကစသ်နေတ်. စံယ်ပယ်ဒိုတ်. သဒ်ထံတ်ဝဲလံတ်ဇယ်.

စံယ်ပယ်ဒိုတ်. တသဒ်ထံတ်ယယ်မံယ်.

ပွယ်အိုတ်ဟိတ်ဖုညာ. ဒေဒ်ကစသ်သဒ်တမုံသ်မယ်ဝဲတဂယ်ဂယ်ဇယ်. တမယ်ဝဲမံယ်. ကစသ်မုတ်.

မေတမေသ်ဒေဒ်နေတ်. ကစသ်တသ်လိုတ်အိုတ်. ပျိဒ်စီတမီယ်မီယ်လံတ်ဇေတ်. စဒ်ဝဲနေတ်ဘွဲ. သဒ်အံဒ်လုံပျိဒ်စီကလးသ်. တတဲဆးဝဲအိုတ်ကစုဒ်ဖိုလံယ်. သဲထီ

မာခံကစသ်နေတ်. မေလိုတ်ဘတ်. ပျီဒီစီတဇိယံဇိယံ. ယယံမဒ်မေတတဲပျဒ်နေတ်. ကတဲပျဒ်ကေယံဝဲ. မတဂယ်လဲတ်. တဲဝဲအာဘွံ.

အဲတ်ဒေမုတ်ဇုံ. ယလိုယ်ဘတ်သဒ်. ပျီဒီစီအိုတ်ဝဲတဇိယံတဲဝဲလံယ်.
လိုတ်မဒုပျီဒီစီလဲတ်ကစသ်.

အဲတ်ဒေမုတ်ဇုံ. ယမိုတ်အံတ်သဒ် (မုန့်ပျစ်စလက်) ကိုတ်တပးယံဖိုလံယ်.
ကစသ်ဇုံ. ဒေဒ်လဲတ်မံယ်. ကစသ်နေတ်. မေသ်ပွယ်ဖွတ်ဇေယံကစသ်. ဝေသ်
တဝံဖိုခဲလးသ်ဒေဒ်အံတ်ယးဝဲကမယ်ကိုတ်လံယ်.

အဲတ်ဒေမုတ်ဇုံ. မေသ်ဝဲ. ဝေသ်တဝံဖိုကစသ်ဖုညာ. အံတ်နကိုတ်ဝီယံ.
ကကေယံမယ်ဝဲအကစသ်တသ်မယ်လံယ်. ဒုံဒ်အံတ်သုသေတ်နေတ်. မဒုဘျံဒ်ဖိုတ်
ကအိုတ်လဲတ်. မေဒေဒ်နေတ်. ဖဲပွယ်အိုတ်. ကွဲတဘိုအီယံဂံသ်လံယ်. ကမယ်နေဝဲ.

အဲတ်ဒေမုတ်ဇုံ. နပျီဒီစီအိုတ်နေတ်. သီတ်ညာဝဲမံယ်. တဲဆဲဒ်သဒ်ဝဲလံယ်.
မေတမေသ်. ဖဲဟီတ်ကစသ်ဖုညာ. အံတ်ဂံသ်လံယ်. ကမယ်နေဝဲ.

အဲတ်ဒေမုတ်ဇုံ. နတသ်လောပဒ်ဒိုတ်နေတ်. ယသီတ်ညာဝဲမံယ်. တဲဆဲဒ်ဒေဒ်
ဝဲလံယ်. ဖိုခွါဖိုမုတ်အံတ်ဂံသ်လံယ်ကမယ်ဝဲ.

အဲတ်ဒေမုတ်ဇုံ. ဖိုခွါဖိုမုတ်နေတ်. မဒုဘျံဒ်အိုတ်လဲတ်. ဖဲသ်ဒေါဒ်ဝဲလံယ်.
မေဒေဒ်နေတ်. ကစသ်ဒးဒ်ယယံဒီဂယ်ဂံသ်လံယ်ကမယ်ဝဲ.

အဲတ်ဒေမုတ်ဇုံ. နယ်နေတ်. ဘတ်မဒု. မိုတ်အံတ်သဒ်ဝဲလဲတ်.

မေတဘးဒ်နေတ်. ကစသ်အံတ်တဂယ်ဂံသ်လံယ်. ကမယ်နေဝဲဒတ်.

အဲတ်ဒေမုတ်ဇုံ. မေမယ်ကိုတ်ဖဲအီယံနေတ်. ပွယ်ထီတ်ဖုညာ. မိုတ်အံတ်ဘတ်
သဒ်ဟုသဒ်လုံအဂေသ်နေတ်. ပလ်တေသ်ကွေလ်. ဟုသဒ်ဘွဲဒ်. ဟုနေဒ်ဖို.
ဒးဒ်ဖတ်ကပူယ်လံသ်ဖို. တပးယံဖို. တသ်နုသ်ထီ. ထောပဒ်ကွဲစံတံလဲထီ. တစဲဒ်ဖို
ဟဲစောလ်ထံတ်လုံ ပြဒ်သဒ်နွီကထးဖဲခိုတ်. လဲယံထံတ်ဖဲကေယံလုံ. တသ်ဖဲခိုတ်
နေတ်. ယယံတဂယ်လဲတ်ကအံတ်ဝဲ. ဂေယံလီကစသ်.

သဲထီမာနေတ်. လုံကြးဒ်ဟီပျီဒီစီဖုညာမးရှးထံတ်လုံပြဒ်သဒ်နွီကထးဖဲခိုတ်
ဝီယံ. ပုသ်ကေယံဝဲ. အကုသ်မုတ်နေတ်လံယ်.

(မုတ္တရိယ) သဲထီနေတ်. လုံပထမဒ်. ခံတ်ထေဒ်ကထး. ပေဒ်တီသ်ဃလိကြဲယံ.
ချဒ်လံယ်မေတိုဖဒ်ဒိုတ်ပေဒ်ဆွေဒ်ဝဲလံယ်.

ပြဒ်သဒ်နန္ဒိကထးလးလ်နသ်ကေ. ဟဒ်ပေဒ်ကြဲယ်ကောဒ်ဆူဒဲဒ်. ပလ်ဟိုဝဲပျ
တေပံဒ်တဆူလံယ်.

သဲထီမာနေတ်. ဖဲပြဒ်သဒ်ဖဲခိုတ်တေဝဲ(မုန့်ပျစ်စလက်) ကိုတ်တပးယ်ဖိုလံယ်.

(အရှင်မောဂ္ဂလာန်မထေရ်) ဟဲကြိသ်နေကိုတ်

ကစသ်ယွယ်နေတ်. ဖဲတသ်တနိုတ်. ဂံယ်ဂံယ်သံသံခါ. ကောဒ်နေဝဲ. (အရှင်
မောဂ္ဂလာန်မထေရ်) နေတ်.

ဖိုအဲတ် (မောဂ္ဂလာန်) ငုံ. ဘိုဒ်ဒးဒ်ယယ်စကျိယ်ကံသ်. လုံသဲတ်ကယ်ရဒ်နီဒ်ကို
တဝံနေတ်.

(မစ္ဆရိယ) သဲထီတဂယ်. ကအံတ်ကိုတ် (မုန့်ပျစ်စလက်) ကိုတ်တပးယ်ဖိုဂံသ်.
ကိုသ်သဒ်လုံပွယ်ကထိတ်ယို. လုံပြဒ်သဒ်နန္ဒိကထးဖဲခိုတ်နေတ်. တေဖဲဝဲကိုတ်ခါအီယ်
လံယ်. နဝဲဖိုအဲတ်ခွါတဂယ်. လဲယ်လုံနေတ်ဝီယ်. ဒေဒ်ဝဲသဲထီ. တသ်လောပဒ်စုတ်
တအိုတ်လးယ်သိုတ်သံမေဝီယ်. ဒံမာဝယ်ဒီဂယ်လးလ်မေသ်ဂေယ်. ကိုတ်ဖုညာ
နေတ်မေသ်ဂေယ်. လုံကတေကိုတ်. တသ်နူသ်ထီ. ထောပဒ်ကွဲစံတဲလဲထီစဒ်ထံတ်
ခဲလးသ်မေသ်ဂေယ်. ဟာကေယ်ကွဲဒေဒ်တုယ်.

တနီယ်အီယ်. ယယ်ကစသ်ဒးဒ်. သံကမူးသ်ခဲလးသ်တဖတ်. ဖဲဒတ်ဖျသ်
ပူယ်အိုတ်ဆိတ်နံယ်.ဒးဒ်ကိုတ်နေတ်လံယ်. ပဒ်ကဲကပးကေယ်ဝဲမေယ်ခိုတ်လံယ်
တဲဝဲ. (အရှင်မောဂ္ဂလာန်မထေရ်) နေတ်ဖဲတပနုလ်ဖို. ဒးဒ်တကိုကညဒ်ဝဲလုံ.
နီဒ်ကိုတဝံနေတ်လံယ်.

(မစ္ဆရိယ) သဲထီကြဲယ်ပံဒ်ခူး. လုံမူဒံတသ်ဖဒ်ဖဲဆးထးတ်အိုတ်ဝဲလံယ်.

သဲထီနေတ်. ထီတ်ဝဲမထေရ်ဘွံ. သဒ်အိုတ်ထံတ်ကေယ်ဝဲလံယ်.

ငုံတ်ဇဲယ်. ယယ်နေတ်. သဒ်အုံဒ်လုံကဘတ်ဟေတ်အံတ်ပွယ်ယို.

လုံတသ်ဖဲခိုတ်ကတးသ်ဟဲထံတ်မယ်ဝဲဒတ်.

သံခါတပါအီယ်. လုံမူဒံတသ်ဖဒ်ဖဲ. ပျတေပံဒ်ကြဲယ်ခူး. ဟဲဆးထးတ်ဝဲလံယ်.
သဒ်ထံတ်ဝဲယိုတဲဝဲ.

သံခါငုံ. နဟဲဆးထးတ်လုံ. မူဒံတသ်ဖဒ်ဖဲနသ်ကေ. တမေသ်လုံ. နကနေသ်
တသ်နံမီယ်. ဆးထးတ်နေတ်. တကဒ်ဒေဒ်. ဟဒ်ယဲသ်ယံသ်ပျဒ်သဒ်နသ်ကေ.
• တမေသ်နကနေသ်ဝဲတသ်နံမီယ်.

မထေရ်နေတ်. လဲယ်ကေယ်ယဲသ်ယံသ်. ဟဒ်လေသ်လိုယ်ပျဒ်ဝဲလံယ်.
သံခါဇုံ. နလဲယ်ကေယ်. ယဲသ်ယံသ်နေတ်. တဲတဂေယ်. နဆိတ်နံယ်ပျဒ်
နသ်ကေ.

တမေသ်. နကနေသ်ဝဲတသ်နံမိယ်.

မထေရ်နေတ်. လုံမူဒ်ဆိတ်နံယ်ပျဒ်ဝဲလံယ်.

သံခါဇုံ. နဆိတ်နံယ်နေတ်. တဲတဂေယ်. နဟဲဆးထးတ်လုံ. ကြယ်ပံဒ်ဒိုတ်ဒူ
နသ်ကေတမေသ်လုံနကနေသ်တသ်နံမိယ်.

မထေရ်နေတ်. ဟဲဆးထးတ်လုံ. ကြယ်ပံဒ်ဒိုတ်ဒူလံယ်.

သံခါဇုံ. နဟဲဆးထးတ်. ကြယ်ပံဒ်ဒိုတ်ဒူနေတ်တကဒ်ဒေဒ်. နပုသ်ဒးဒ်အခုတ်
ပလုသ်ကသွီနသ်ကေ. တမေသ်လုံ. နကနေသ်ဝဲတသ်နံမိယ်.

မထေရ်နေတ်. ပုသ်ဝဲအခုတ်ပလုသ်ကသွီလံယ်.

ပြဒ်သဒ်ဒ်တဖူးတ်ပူယ်. ခုတ်လီ လူတဃုယ်ဝဲပြဒ်.

(မစ္ဆရိယ) သဲထီမဲလီခွီနေတ်. ဒေဒ်ပွယ်ဆဲဒ်ဒးဒ်ထဒ်ဖိုသောဒ်. ဆာတကီထံတ်
ဝဲဒတ်. သဲထီနေတ်. ကိုသ်သဒ်လုံဟိတ်. ကကဲယ်ထံတ်ဝဲဃို.

နမယ်ကဲယ်ထံတ်. ဟိတ်နသ်ကေ. တမေသ်လုံနကနေသ်. တသ်နံမိယ်တဲ
တဘူတ်ဝဲလးယ်. သံခါဝဲအီယ်. မေတနေလ်နံမိယ်. တမေသ်လုံကလဲယ်ဝဲလံယ်.
ဘတ်ဟေတ်မယ်ဘူတ်ဝဲ. ကိုတ်တဘေတ်လံယ်. ဆိုမိုတ်ဝီယ်.

အဲတ်ဒေမုတ်ဇုံ. တေနေကိုတ်ဆေဒ်ဖို. တဘေတ်ဝီယ်. ဟေတ်လံယ်သံခါ.
ပုသ် လဲယ်ကွေလ်တဲဝဲဒတ်.

သဲထီမာနေတ်. မယ်နေကိုတ်ကမူတ်တစဲဒ်. ထးနူလ်တပးယ်ပူယ်. ကဲထံတ်
ကိုတ်ဖဒ်ဒိုတ်တလိုတ်ပွဲယ်တပးယ်ပူယ်.

အဲတ်ဒေမုတ်ဇုံ. နထးနူလ်ကိုတ်ကမူတ်အာဃို. ကဲဝဲသဒ်ဒေဒ်အီယ်လံယ်
တဲဝီယ်. နံသ်စသ်ကိုယ်တဲယ်. ဒးဒ်နံတ်ဒိုကွလ်ဒိုတ်. တစဲဒ်ဖိုထောဒ်နေဝီယ်.
ထးနူလ်ဝဲဒတ်. ဒိုတ်နံတ်ဝဲလုံညာခါဒေဒ်. နေတ်မံယ်. ကယဲသ်မိဝဲကိုတ်ဖုညာ.
တဘေတ်ဒိုတ်နံတ်တဘေတ်ဒိုတ်ဝဲသောဒ်. ယေလ်ထံတ်ဘွံသဒ်လးလ်ထံတ်ဝဲဃို.

အဲတ်ဒေမုတ်ဇုံ. သံခါဝဲအီယ်. မယ်ဘူတ်ဇံယ်ကိုတ်တဘေတ်မံယ်. တဲဝဲ.
သဲထီမာခံ. လုံကိုတ်တးပူယ်. ထုဒ်ထံတ်နေဝဲကိုတ်တဘေတ်. ဘုဒ်ဃလ်လောလ်
သဒ်ဟဲပတ်ဒ်ဒူတ်.

ကစသ်ဇုံ. ကိုတ်ခဲလးသ်. ဘုံဒ်ဆဒ်ယဒ်သဒ်. ခွဲထုံဒ်တဘေတ်တနေသ်ဝဲမံယ်. (မစ္ဆရိယ) သဲထီခံ. ယကထုံဒ်ပျဒ်နယ်တဲဝီယ်. ထုံဒ်နသ်ကေတနေသ်. သဲထီဒ်မာဝယ်ခီဂယ်. ဖဲတ်ဝဲဂယ်ပယ်ပယ်. ထုံဒ်ဝဲဒတ်တနေသ်. ကဲထံတ်သဒ်. ဖဲထုံဒ်ဖဒ်ဝဲကိုတ်ခါ. ကပးယျိုဗျိုင်. မိုတ်အံတ်သဒ်ကိုတ်. သဒ်တအိုတ်လးယံဝဲဒတ်. အဲတ်ဒေမုတ်ဇုံ. ယတမိုတ်အံတ်သဒ်ကိုတ်လးယံ. ဒးဒ်တးခဲလးသ်မယ်ဘူတ်ကွေလ်သံခါနေတ်.

သဲထီမာဟီနေကိုတ်တး. ဟဲသုံဒ်ဘိုဒ်သဒ်လုံ (ရှင်မောဂ္ဂလာန်) အိုတ်. မထေရ်ခံသဲထီဒ်မာဝယ်ခီဂယ်. ဒးဒ်တရာတသ်တဲ. သိုတ်သံဟောပျဒ်ဝဲ. ယတနယ်သးပါကုသ်ဘျိုင်ဒိုတ်. ကျေဇူအိုတ်. တသ်ဘူတ်အကျိတရာထီဆဒ်. ဟောစွာတဲပျဒ်ဝဲလံယ်. သဲထီဒ်မာဝယ်ခီဂယ်. ကျိယ်ညျိယ်သတယ်ဟဲကဲထံတ်ဃို.

ကုသ်ဒိုတ်တံမေသ်ဝဲကစသ်ဇုံ. ဖဲပလေယ်ဒိုတ်ကညဒ်ထံတ်ဝီယ်. ကပးလသ်ကိုတ်အီယ်တကေယ်.

တကတ်သဲထီဇုံ. ကစသ်ယွယ်နေတ်. ကကပးဝဲကိုတ်လံယ်. ဒးဒ်သံကမ္မးသ်တပူယ်ဃံလုံဖျသ်နေတ်. ဆိတ်နံယ်ခေါဒ်ဝဲလံယ်.

သုမေမယ်ဘူတ်ဘတ်သဒ်နေတ်. သဲထီမုတ်ကိုတ်နေတ်မေသ်ဂေယ်. ကတေကိုတ်ဂံသ်. ပံသ်လံခဲလးလ်မေသ်ဂေယ်. ဟီထံတ်ခဲလးလ်ဇံယ်. ကရှးသုလုံကစသ်ယွယ်အိုတ် လံယ်.

ကစသ်ဇုံ. ကစသ်ယွယ်နေတ်. အခါအီယ်အိုတ်ဝဲဖဲလဲတ်.

တကတ်သဲထီဇုံ. အိုတ်ဖဲသဲတ်ကယ်ရဒ်နီဒ်ကို. လွိုင်ဆီယဲသ်ယူယ်စနယ်ယီယ်ဝဲစေယ်တဝိုယ်ဖျသ်ပူယ်. အိုတ်ဆိတ်နံယ်ဝဲဒတ်လံယ်.

ကစသ်ဇုံ. ယီယ်ဝဲတဘးဒ်အီယ်. ကပးခါချံဒ်ဒေဒ်တုယ်ကဘတ်လဲယ်ဝဲဒေဒ်လဲတ်ကစသ်. တကတ်သဲထီ. သုမေလိုတ်နေတ်. ယကရှးသု. သုဃံခိုတ်ထောဒ်အိုတ်သုတသ်လံသ်ဃံခံတ်ထေဒ်သောဒ်. လုံစေယ်တဝိုယ်ဖျသ်ခိုတ်ထောဒ်. စိတ်လံယ်ဃံခံတ်ထေဒ်တဘျံဃံနေတ်. တုယ်လုံစေယ်တဝိုယ်ဖျသ်ယကရှးသုလံယ်. ဂေယ်လီကစသ်.

မထေရ်နေတ်. ထေဒ်ထတ်ဝီယ်. ဒေဒ်တဲဝဲအတးကဲထံတ်ကေယ်လံယ်. ကောဒ်ထံတ်ဒ်မာဝယ်ခီဂယ်ဝီယ်. သုံဒ်ဘိုဒ်သဒ်လုံ. ကစသ်ယွယ်အိုတ်. ပတီရှ်ထံတ်ဝဲလံယ်.

ကစသ်ယွယ်နေတ်. ဒးဒ်သံကမူးသ်တပူယ်ဃံ. ကညဒ်ဝဲလုံကပးဆိုတရောလ်
ပူယ်. ဒါလံယ်ဃလ်လံသ်နေတ်. ဆိတ်နံယ်ဝဲလံယ်.

သဲတိမာနေတ်. လုံကစသ်ယွယ်. တဖျံသ်ပူယ်. လူလံယ်မယ်ဘူတ်ဝဲကိုတ်.
ကစသ်ယွယ်ခံ. ဖဲအကြးဒ်ကြံသ်ဒေါဒ်နေဝဲ. ဒေဒ်နေတ်သောဒ်. သံကမူးသ်ယဲသ်
ကယယ်နသ်ကေ. လုံအကြးဒ်ကြံသ်ဒေါဒ်နေဝဲဒတ်လံယ်.

(မစ္ဆရိယ) သဲထီနေတ်. တသ်နုသ်ထီထောပဒ်ကွဲဝဲတံလဲထီဝဲထံတ်မယ်ဘူတ်
ဝဲဒတ်လးသ်တသေဝဲလးယံလံယ်.

ကစသ်ယွယ်ဒးဒ်. သံကမူးသ်ကပးဝီယံဘွံ.

သဲထီဒံမာဝယ်ဒီဂယ်. လုံလိုတ်တးအံတ်ဝဲဒတ်. ကိုတ်ဖုညာလးလ်တသေမေသ်
ဝဲလံယ်. အိုတ်စေယ်တဝိုယ်ဖျသ်. နဲသ်သံအဂယ်ဖုညာမေသ်ဂေယ်. တနာပတ်
ဖုညာမေသ်ဂေယ်. ဟေတ်မယ်ဘူတ်နသ်ကေ.လးလ်တသေမေသ်ဝဲနေတ်.
လဲယံလုံကစသ်ယွယ်အိုတ်. ရှံဒ်ထံတ်ပျဒ်ဝဲယို.

စေယ်တဝိုယ်ဖျသ်. ကြိယ်ထောဒ်နေတ်. လဲယံလူကွေက်ငံယ်တဲဝဲ.

သဲထီဒံမာဝယ်နေတ်. ပိုတ်ဝဲကိုတ်တကွဒ်. အိုတ်ကြိယ်ထောဒ်. တသ်လံယ်ခူးဒ်
ပူယ် လူကွေလ်ဝဲလံယ်.

တုယ်ခါအီယ်. တသ်လံသ်နေတ် (ကပလ္လပူဝ) ကိုတ်တပးယံဖိုတသ်ပူယ်နေတ်.
အမီယံအိုတ်ဖှာတံသ်ဒေဒ်ဝဲလံယ်.

သဲထီဒံမာဝယ်နေတ်. သုဒ်ဘိုဒ်သဒ်လုံကစသ်ယွယ်အိုတ်. လုံကြးဒ်တသ်လံသ်
ဆိတ်နံယ်ဘာလံယ်အိုတ်ဝဲဒတ်လံယ်.

ကစသ်ယွယ်နေတ်.ဟောနေဝဲအနုဒ်မောဒ်နယ်တရာ. တေယ်သနယ်တရာက
တးသ်ဘွံ.

ဒံမာဝယ်ဒီဂယ် (သောတာပတ္တိဖိုလ်) တီယံဝဲလံယ်.

ဝီယံနေတ်မံယ်. ဘာလံယ်ကစသ်ယွယ်ဝီယံ. ထံတ်လုံဖျသ်ကြိယ်ခိုတ်ထောဒ်
တဘွံဃံ. တုယ်ဝဲလုံနံသ်စသ်လံသ်ကွဲ. ပြဒ်သဒ်ပူယ်လံယ်.

(မစ္ဆရိယ) သဲထီနေတ်. ကဘံဃောဒ်ဆီပျီဒ်စီဖုညာ. မယ်ဘူတ်လံယ်ဝဲလုံ
ကစသ်ယွယ်. သယ်သနယ်ပူယ်လံယ်.

လုံဒီတနီယံမုသ်ဟာလံယ်ခါဘွံ.

လုံတရာသပေယ်နေတ်. နဲသ်သံဖုညာ. အိုတ်ဖိုတ်တဲစီဝေဝဲနေတ်.

နဲသံသေတ်ဇံ၊

သုက္ခသံသေတ်မံယံ (အရှင်မောဂ္ဂလာန်မထေရ်) တကိုစိုကမံယံနေတ်. သတယံ တရာစီပွါချာသယံ. စုကဝဲယံပျီဒီတပွဲဘတ်ဒိုဝဲ.

(မစ္ဆရိယ) သဲထီနေတ်. တပနလ်ဖိုသိုတ်သံဝဲ. ဒေဒိသောဒိလောပဒိတသံ ဘတ်အးတအိုတ်လးယံမယ်ဝဲဝီယံ. မးဝဲဟီထံတ်ဒးဒိအကိုတ်တကွဒိခဲလးသိဝီယံ ဒေါဒိ. ရှးဝဲလုံစေယ်တဝိုယ်ဖျသ်. တုယ်ဝဲလုံကစသ်ယွယ်မဲလ်ညာပွဲဒံဒိနေသ်ကေယ် ဝဲလုံ. (သောတာပတ္တိ ဖိုလ်) လံယံ.

(အရှင်မောဂ္ဂလာန်) တကိုနေတ်. လံယံအဒိအံတမ္ပဲဒိုတ်မဒိလံယံစေဒိ ပတြးယံ အံတ်အိုဒိတဲဝဲဒတ်.

ကစသ်ယွယ်နေတ်. နဲသံသေတ်တသ်တဲဖုညာဒးဒိ (ဒိဗ္ဗသောတုအဘိညာဉ်) နသ်ဟူသီတ်ညာဝဲဃို. လုံတရာသပေယ်တသ်လံသ်ဟဲကညဒိဝီယံ. ဒးဒိတသ်တဲ မဒု. သုစီဝေတဲအိုတ်သကောဒိဝဲဒတ်လဲတ်. စဒိဝဲလံယံ. နဲသံသေတ်. မေသ်တသ် တဲဝဲအီယံလံယံ. ပတီရုံဒိပျဒိထံတ်ကဒါဘွံ.

ဖိုအဲတ်နဲသံသေတ်ဇံ၊ သိုတ်သံဆိုမဒိ. ယေယ်ကျေကေယ်. အမျိုမေသ်ဝဲ. နဲသံသေတ်နေတ်တပွဲဘတ်ဒိုဝဲ. သတယံတရာစီပွါချာသယံ. စုကဝဲယံပျီဒီ. ဒေဒိဝဲကံနေ. ဖဲသေတ်အံကွဲကနဲသောဒိ. သုဒိဘိုဒိဝဲသဒိ. ပွဲသီတ်ညာကေယ်ဝဲ. ကစသ်ယွယ်ကူသ်ဘျုဒိဖိုတ်. နဲသံသဲဝဲနေတ်. ဒေဒိဝဲယဖိုခွါ (မောဂ္ဂလာန်) သောဒိမေသ်လံယံပတြးယံဝဲ (ရှင်မောဂ္ဂလာန်)ဝီယံ. လုံဖဲလလ်မေဒိတေယ်သနယ် တောယ်ဟောဖှာဝဲဒတ်လံယံ.

အနေချီဒိမေဒိတေယ်သနယ်တံယံ

ယထာဝီ ဘမရော ပုပ္ဖံ

ဝဏ္ဏ ဂန္ဓ မဟေဋ္ဌယံ

ပလေတိရသ မာဒါယ

ဝေ ဂါမေ မုနီ ဝရေ

အခဲလုံပကညံ ... ကွဲကနဲဖုညာ. ဖဲဘိုတ်ဖေါဒိသေတ်မေသ်ဂေယ်. ဖဲဘိုတ် တကွဒိသေတ်မေသ်ဂေယ်. တပွဲဘတ်ဒိုဟဒိဂံယံဝဲကံနေဝဲ ထဲဖဲထီအယတ်သယ်ဝီယံ. လုံလိုတ်တသ်လံယံ. ယုယ်

လဲယံကွေလ်ဝဲသောဒ်ဒေဒ်နတ်လံယံ. အိုတ်လုံတဝံနဲသံ
သံနတ်. သတယ်ဖဲနတ်မေသ်ဂေယံ. ကီသံဂံယံနးပလုသံ
မေသ်ဂေယံ. တပွဲဘတ်ဒိုဝဲပျီဒ်စီလွီသ်ပါအယတ်သယ်
တုသ်ဒေါဒ်ကြံသ်ဂေယံဘတ်ကေယံဝဲလံယံ.

မေသ်ဝဲ. မေဒ်တေယံသနတ်ယံ. ကတးသ်ဘွဲ. အာဂယ်ဖုညာ. (သောတာပတ္တိ
ဖိုလ်) စဒ်ထံတ်တုယံဝဲလံယံ.

ကစသ်ယွယ်နတ်. ဟောဖှာဝဲ. တေယံသနယ်ဒေဒ်နတ်ဝီယံဘွဲ.

ဒေဒ်နတ်တကဒ်. ကနဲတ်ပျဒ်ဘတ်သဒ်ဒေဒ်ဝဲ. (ရှင်မောဂ္ဂလာန်) ကူသ်ဘွဲဒ်
ကျေဇူယို.

ဖိုအဲတ်နဲသံသံသေတ်ငုံ. ယဖိုခွါမေသ်ဝဲ(မောဂ္ဂလာန်) နတ်ခါအီယံမဒ်.
သိုတ်သံဝဲ (မစ္ဆရိယ) သဲထီနတ်တမေသ်ဒေဒ်.

လုံညာဖိုယံဃတ်ဒတ်ခါနသ်ကေ. မေသ်ဝဲ(မစ္ဆရိယ) သဲထီနတ်. စဒ်ထံတ်
မေသ်ဝဲကယ်ဒးဒ်ကယ်အဖိုကမံယံ. ပွဲသိတ်ညာဖုဘတ်ကေယံ. ဝဲဒတ်လံယံ.
တဲဝီယံဟောပျဒ်ကေယံဝဲအတေဒ်ဖဲဒ်ကျဲဒေဒ်အီယံလံယံ.

အတေဒ်ကဲသဒ်. ဣလ္လိသ. ဇဒ်တံယံ

လုံညာခါ. ဒူပြဒ်ကသီကံသ်. ပျယ်မတဒ်ကဲစံယံပယ်. ပးပြလ်ဝဲထီကံသ်နတ်
မံယံ. ဖဲဒတ်ဝဲဝေသ်ပူယံနတ်. ကဘံဃောဒ်ဆီ. ပျီဒ်စီအိုတ်ပွဲယံ. မီယံ (ဣလ္လိသ)
မေသ်ဝဲ. သဲထီအိုတ်တဂယ်. မေသ်ဝဲ(ဣလ္လိသ)သဲထီနတ်. အခံတ်ခွဲ. စုခံကေတ်.
မဲလ်သတ်ငယ်တကွေ. ပွယ်ကြံသ်တသ်ဖဲခိုတ်. တသ်ကျီယံညှိယံတအိုတ်. ဟဒ်ကြံ
တေလ်ပေဒ်ဃလ်ဝဲလံယံ.

ပွသ်ကြံသ်တသ်ဖိုဖုညာ. နဲနံတ်ထောဒ်ဒီ. ထီတတိုတ်ဖိုသေတ်မဒ်. ဟေတ်မယ်
ဘူတ်တအိုတ်ဖုဝဲ. နံသ်စသ်သေတ်တသူဆံတ်. မာဖိုခွါဖိုမုတ်. ဆွေယံမျိုဖုညာ
သေတ်. တဟေတ်သူဆံတ်ဝဲ. (ဣလ္လိသ) သဲထီဟိတ်နတ်. ဒေဒ်ဝဲဒေါဒ်တကဒ်.
ခေါဒ်ပလ်ထီကမာတဖူးတ်သောဒ်လံယံ. မေသ်ဝဲ. သဲထီမိုသ်ပသ်ဖီဖုဆွေယံမျို
ဖုညာ. အစေယံအဆဲဒ်. မယ်ဘူတ်ဘာအလေဒ်အထဒ်. အိုတ်ပလ်ဝဲလံယံ.

(ဣလ္လိသ) သဲထီနေတ်. စထံတ်လုံအပသ်သီဝိယ်ဘုံ. ဒွဲတ်အူကွေလ်ဘုံတ်
မာတဒ်. တသ်ဘူတ်လံသ်ခဲလးသ်ဝိယ်. ကယဲသ်ဟဲပွယ်ကြိသ်တသ်ကစသ်ဖုညာ.
ဒိုတ်သ်နဲဟဒ်ကွေလ်ဝဲလံယ်.

(ဣလ္လိသ) သဲထီနေတ်. တနီယ်မုသ်ဒေါဒ်. လဲယ်ခဒ်စာစံယ်ပယ်ဝိယ်ဟာ
ကေယ်ခါ. လုံကွဲတ်ယ်ပွယ်လဲယ်ခယီကစသ်တဂယ်. အံသေဒ်နေတ်ထီတ်ဝဲဘုံ.
အဝဲနသ်ကေမိုတ်အံဘတ်သဒ်သဒ်တမာဖှာထံတ်ဝဲလံယ်. ယမေအံသေဒ်နေတ်.
ပွယ်ဂယ်သေတ်မိုတ်အံဘတ်သဒ်ဝဲလံယ်. မေအံဝဲဒတ်နေတ်ယပျီဒ်စီ ဖုညာ
ကလးသ်ဝဲဒတ်ဆိုတ်မိုတ်ဝိယ်. မိုတ်အံသဒ်သေဒ်ကံယ်ပအံဒ်တူသ်သီခယ် ဝဲလံယ်.
ယေလ်ဘုံကံယ်ပအံဒ်တူသ်သီခယ်တကဲလးယ်ဃို. အံတ်အံတနူလ်. ယဲယ်လံယ်ဝဲ
ထုတ်ပုသ်ဖှာထံတ်ဝဲဒတ်. ဝတ်နူလ်ခါပူယ်လုံဒ်ထံတ်ခိုတ်ဒးဒ်ယတ်ဘးဘးဝိယ်မီဝဲပူ
ကဒိုလံယ်.

သဲထီမာခံ. ဒေဒ်လုံညာအတးတဲဝိယ်. ကစသ်အံသေဒ်တဂယ်ဂံသ်ရဲသ်ကွဲယ်
မယ်နေဝဲလံယ်.

(ဣလ္လိသ) သဲထီနေတ်. မေအံလုံဟိတ်. ပွယ်ထီတ်ဝဲ. မိုတ်အံပျလ်သဒ်.
ဆိုမိုတ်ထံတ်သဒ်အံဒ်ဝဲဃို. ထွဲဒ်လုံဝေသ်ခူး. ပွယ်လဲယ်လုသ်ထီကွဲဃးယ်. တသ်
တပှောလ်ပူယ်. ဝတ်နူလ်ဆိတ်နံယ်. အံဝဲသေဒ်တဂယ်လံယ်.

(ဣလ္လိသ) သဲထီမာအပသ်နေတ်. လုံကဲဒေဒ်ကညံခါ. မယ်ဝဲဘူတ်ဘာဃို.
သီဘုံလုံတသ်ဝဲတေယ်သယ်နဒ်ကံသ်. လဲယ်ကဲထံတ်ဝဲ. တမီအေစံယ်ပယ်. တုယ်လုံ
(ဣလ္လိသ) သဲထီအံသေဒ်ခါဘုံမဒ်. နံတ်ထံတ်ဘတ်ဝဲ. မေသ်ယတသ်ဘူတ်လံသ်.
ဘုံတ်မာတဒ်အိုတ်ဒေဒ်ဇေယ်. တအိုတ်လးယ်ဇေယ်. ကွသ်လံယ်ဝဲဘုံ.

ဖိုခွါဒွဲတ်အူကွေလ်ဝဲ နေတ်ဂေယ်. ဒိုတ်သ်ပွယ်ကြိသ်တသ်နေတ်ဂေယ်.
အံသေဒ်လုံ. တပှောလ်ပူယ်တဂယ်နေတ်ဂေယ်. ထီတ်လံယ်သီတ်ညာဘတ်ဝဲဃို.
ယကလဲယ်လုံလုတ်ယွယ်. မယ်ဦယ်ဖိုခွါဝိယ်. ဆဲဒ်စဒ်ဒတ်. ကယ်ဒးဒ်ကယ်အစို
ကမံယ်သိုတ်သံတဲပျဒ်. မးမယ်ကေယ်ဘူတ်ဘာဝိယ်. ကပွဲတုယ်ကေယ်ဝဲလုံ.
နဒ်ကံသ်လံယ်ဆိုမိုတ်ဝိယ်. ဟဲလံယ်လုံလုတ်ယွယ်လံယ်.

ဒိုတ်တသ်ဒေဒ်ဝဲ (ဣလ္လိသ) သဲထီအတး. ခံတ်ခွဲ. စုကေတ်. မဲလ်တကွေ.
ဖယ်ဆေလံယ်နေဝိယ်. နူလ်လံယ်ဝေသ်ပူယ်. ဆးထးတ်လုံ. နူသ်ပူယ်ကြိယ်ထောဒ်.

(ဣလ္လိသ)သဲထီဟဲမးတဲကူးစံယ်ပယ်. အခွေဒ်နေသ်ဘုံ. ဝတ်နံလ်ဘာလံယ်ဝဲ
စံယ်ပယ်လံယ်. သဲထီဇုံ. တမေသ်အခါဘတ်မဒုဃိုး နဟဲဝတ်နံလ်လံယ်လဲတ်.

ကူသ်ဒိုတ်ထံကစသ်ဒိုတ်စံယ်ပယ်ဇုံ. အခါတမေသ်. နံလ်လံယ်နေတ်ဒု. မေသ်
ကစံဒံမယ်. လုံကစသ်ယယ်ဟိတ်နေတ်. ကဘံဃောဒ်ဆီ. အာလီမေသ်ဝဲ. ပျီဒ်စီ
အိုတ်လံယ်. မေသ်ဝဲပျီဒ်စီတကွဒ်. ကစသ်စံယ်ပယ်. သေပဲဒ်လဲယ်ဟိနေကေယ်
ဇံယ်.

သဲထီဖဒ်ဒိုတ်ဇုံ. နပျီဒ်စီယတလိုတ်ဘတ်. ယပျီဒ်စီနေတ်. အိုတ်အာဝဲဒတ်
ဒေဒ်.

ကစသ်စံယ်ပယ်ဇုံ. ယပျီဒ်စီကစသ်မေတလိုတ်ဝဲနေတ်. ကစသ်ယယ်. ကထုံဒ်
ထံတ်ပျီဒ်စီတကွဒ်. ကမယ်ဘူတ်ဘတ်သဒ်ဝဲ. ဘူတ်ဖဒ်ဒိုတ်လံယ်.

သဲထီဇုံ. ဂေယ်လီ. မယ်ဘူတ်ဇံယ်.

တမီအေနေတ်. ဘာလံယ်စံယ်ပယ်ဝီယ်. ထွန်ထံတ်ဟဲဝဲလုံ (ဣလ္လိသ) သဲထီ
ဟိတ်လံယ်. ပွယ်အိုတ်ဟိတ်ဖုညာ. ဟဲဖိုတ်ဝဲ. မတဂယ်မဒ်တမေသ် (ဣလ္လိသ)
တသိတ်ညာဝဲဒတ်. တမီအေနေတ်. ဆးထးတ်လုံဟိတ်ကြိယ်ထောဒ်. တဲဝဲခေါဒ်
ကြိယ်ကစသ်.

မေလွဲလုံယယ်. ဘတ်ဒ်ဒေဒ်သောဒ်ယယ်. ပွယ်တဂယ်. မေဟဲတဲဝဲ. ဟိတ်
အီယ်. ယဟိတ်လံယ်. တဲဝဲမေဟဲဝတ်နံလ်နေတ်. တံသ်အခူးဃီဝီယ်. နံထံတ်ကွေလ်
ဇံယ်. မယ်လောလ်ဝီယ်. နံလ်လုံဟိတ်ပူယ်. လုံတသ်လံသ်ဂေယ်ဝါ. ဒါလံယ်ပလ်
နေတ်. ဆိတ်နံယ်ဝီယ်. ကောဒ်နေသဲထီမာ. ဃီဖှာဒိုတ်ဂေယ်. ပလ်ကေယ်မဲလ်
သတ်ဝီယ်.

အဲတ်ဒေမုတ်ဇုံ. ဝဲသေတ်မယ်တသ်ဘူတ်တသ်ဘာမံယ်. တဲဝဲဒတ်.

သဲထီမာဖိုခွါဖိုမုတ်. စဒ်ထံတ်ပွယ်အိုတ်ဟိတ်ပူယ်ခဲလးသ်. လံယ်တမုံအဒ်အံ
ဝဲဒတ်လံယ်.

သဲထီဒိုတ်နေတ်. ဒေဒ်ဝဲဆးကတံသ်ကယ်လဒ်ပဒ်လို့. တဘုံမဒ်ကမယ်ဘူတ်
ဘာသဒ်တမာတဖှာဝဲ. တဲသေတ်တတဲဝဲနံဘုံ. တနီယ်အီယ်မဒ်လံယ်ဆံလံယ်လဒ်
'အံဘတ်သေဒ်ဃို. သဒ်ဖိုမုံသ်ဖှာ. ကဘူတ်ဘာ. ဘတ်သဒ်ဝဲလံယ်. ဆိုမိုတ်ဝီယ်တဲ
ဝဲဒတ်ပြဒ်ပြဒ်လံယ်. ဝီယ်ဘုံသဲထီမာခံ.

ကစသ်ဇုံ. လုံကစသ်လိုတ်တးဘူတ်ဘာကေယ်ဇံယ်တဲဝဲလံယ်.

မေမေသ်ဒေဒ်နေတ်မံယ်. ကယဲသ်ထူစေယတနယ်. စဒ်ထံတ်ဟုသဒ်ဘု. သဒ်မူအိုတ်တအိုတ်. ပျီဒ်စီခဲလးသ်ဖဲလိုတ်ဘတ်သဒ်လဲယ်ဟီလုံ (ဣလ္လိသ) သဲထီဟီတ်နေတ်ကောဒ်ဂယ်ဒဲဒ်လံယ်. မးဒိုသံတ်ထံတ်မိုယ်. ဟဒ်ရှုတ်တရေဒ်. တဲကူးဒံဝေသ်နေတ်လံယ်.

အဲတ်ဒေမုတ်ဇုံ.

သဲထီမာနေတ်. တမီအေပယ်တဲအတးမယ်နေဝဲဒတ်လံယ်.

ကညံဖုညာဟီထံတ်ဝဲ. တးနုလ်တသ်ပူယ်ကုထးတ်ဝီယ်. ဟဲဝဲလုံ (ဣလ္လိသ) သဲထီ ဟီတ်လံယ်.

တမီအေနေတ်. စေတးဒ်ထူတးဒ်ဘုဖံမးအောဒ်ထံတ်ခဲလးသ်ဝီယ်. ယမယ် ဘူတ်. သုဝဲသေတ်လံယ်. ဖဲလိုတ်ဘတ်အတး.လးပွဲယ်ဟီနေဇံယ်ကောဒ်ဂယ် ဒဲဒ်တဲဘွဲ.

ကညံဖုညာ. တးနုလ်ထးတ်ကု. စဒ်ထံတ်ထးနုလ်ဝီယ်တံဝီယောဒ်ထံတ်ကေယ် ဝဲဒတ် လံယ်.

ပွယ်အိုတ်ပွယ်ကွာတဂယ်နေတ်. ဟီနေဝဲ (ဣလ္လိသ) သဲထီကွံသ်တဒ်ထံတ်ဒးဒ် လေတ်ထးနုလ်ယတနယ်ပျီဒ်စီ. လုံအပွဲယ်ဝီယ်ဒးဒ်ထံတ်လေတ်ထွဲဒ်ထံတ်ဝဲလုံ. ဝေသ်ခူး နေတ်လံယ်.

တုယ်ဝဲလုံ (ဣလ္လိသ) သဲထီအံသေဒ်တပှောင်ဂံယ်ထေဒ်ဘွဲ.

ကစသ် (ဣလ္လိသ) သဲထီဇုံ. ဒိုတနေလ်ဘတ်နယ်ဃို. ယယ်အီယ်. ဖဲတဃတ် ဒတ်ဖျီဒ်ဖိုယ်. တဘတ်ဖေဒ်မယ်. လုသ်လံယ်အံတ်ဘတ်ဝဲသဒ်မူလံယ်. မေသ်ဝဲ လေတ်ဒးဒ်ကွံသ်အီယ်. နပျီဒ်စီလံယ်. လေတ်ပူယ်အိုတ်. ယတနယ်ခဲလးလ်နသ် ကေ. နပျီဒ်စီလံယ်. ယမိုသ်ပသ်ဟေတ်ပျီဒ်စီတမေသ်. ဒိုတနေလ်ဘတ်သဲထီဃို နေသ်ဝဲဒတ်လံယ်. ကစသ် (ဣလ္လိသ)သဲထီဘူတ်ဒိုတ်သဒ်ထံလသ်ကံတကေယ်. ဆိုတ်ဂေယ်ကောဒ်ပသူတဲကူးနဲလဲယ်ဝဲလေတ်နေတ်လံယ်.

အံသေဒ်မေသ်ဝဲ(ဣလ္လိသ)သဲထီနေတ်. ဟူဘတ်တသ်တဲ. ဖံဒ်တနောဒ်သဒ် ဦယ်ထံတ်တသ်ဃို. ပွယ်ဝဲအီယ်. ဟီယပျီဒ်စီဝီယ်. မေသ်ဝဲစေဒ်ဘွဲဒ်တဲပျုဒ်. လဲယ် ဝဲဒတ်နေတ်. စံယ်ပယ်ဒိုတ်တဂယ်. ဟီနေယပျီဒ်စီဝီယ်. ဟေတ်ဝဲလံတ်ဇေယ်. ဆိုမိုတ်ဝီယ်. ထွဲဒ်ထံတ်တပှောင်ပူယ်ကွသ်ဘွဲ. လေတ်ဒးဒ်ကွံသ်ကွသ်နတ် ဘတ်ဃို.

ဟဲတ်. ကုသယိုဒ်မျိုဉ်. မေသ်ဝဲလေတ်ကွံသ်အိယ်. ယတသ်ပျိဒ်စိလံယ်. ဖဲတ်ဃလ်ကွံသ်ဦယ်ထုံဒ်ဝဲဒတ်လံယ်. ပွသ်ကွာကစသ်. စိတ်လံယ်လုံလေတ်ပူယ် ဝိယ်.

ဟဲတ်. ကုသယိုဒ်မျိုဉ်. (ဣလ္လိသ) သဲထီနတ်. ဝေသ်ဖိခဲလးသ်ဂံသ်. မယ်နေ ဝဲတသ်ဘူတ်ဖဒ်ဒိတ်လံယ်. ပျိဒ်စိတကွဒ်. ယနေသ်ဝဲလုံဘူတ်ကွာလံယ်. နမယ်မဒု လဲတ်တဲဝိယ်. ဟဲစိတ်ခွေ. ဖဲတ်ဝဲကောလ်ကွးသ်ခီ. ဆဲတ်ဖျောဒ်ကွေလ်ဝိယ်. ဆဲဒ်နဲလဲယ်ဝဲလေတ်နေတ်လံယ် (ဣလ္လိသ) သဲထီနတ်. လံယ်ဃီသ်ဘွံကရဲဂဲယ် ထးတ်. ဒဲဖူလဲဒ်ဟံတ်ဒိတ်ကမူတ်ဝိယ်စိတ်လဲယ်ဖဲတ်ဃလ်ဝဲလေတ်ဒေါဒ်.

ပွသ်ကွာကစသ်. စိတ်လံယ်လေတ်ပူယ်. ဖဲတ်ထုံဒ်တီသ်ဝဲ (ဣလ္လိသ) သဲထီဒိတ် သူဝိယ်ဒဲတပွံယ်ဒိတ်သ်. ဖဲတ်အကောလ်ဘို. ဆဲတ်ဖျောဒ်ကွေလ်ဝဲ. ဆဲဒ်နဲဝဲလေတ် ဒေါဒ်လံယ်. (ဣလ္လိသ) သဲထီနတ်. ဘတ်ဒိတ်သ်တူသ်ကံယ်ဝဲဃို. မူယ်သေဒ် ပျုတ်ဝိယ်. ဒးဒ်ဦယ်ဖုံဒ်ဟာကေယ်ဝဲလုံဟိတ်.

ထီတ်ဝဲပွယ်တံဝိယောဒ်စောလ်ပျိဒ်စိ. အသီသီ. ဆဲဆဲကောဒ်ဂယ်ဘွံ.

နယ်သေတ်ဉ်. မယ်မဒုလဲတ်. စံယ်ပယ်နေတ်. ဟီဂုံသ်နေယပျိဒ်စိလံတ်ဃေ. တဲကဒိဒ်ကဒေတ်တသ်. ဖဲတ်ထုံဒ်ကြံဃလ်ဝဲပွယ်. ပွယ်ဂယ်ဖုညာ. ဒိတ်သ်ကဒါဃို. လံယ်ဃီသ်ဝဲဒတ်လံယ်. (ဣလ္လိသ) သဲထီနတ်.

အခါအိယ်. ယယ်တဂယ်. မေလွဲလုံစံယ်ပယ်. အဂယ်ကအာကိုပွယ်တအိုတ် လးယ်ဝဲနဲဂယ်ဆိုမိုတ်ဝိယ်. လုံအခွေလဲယ်ဝဲလုံစံယ်ပယ်အိုတ်.

ကစသ်စံယ်ပယ်ဒိတ်ဉ်. ကစသ်နေတ်. လုံယဟိတ်မးပွယ်လဲယ်ဂိုလ်ဟီပျိဒ်စိ လံတ် ဃေပတီရှုံဒ်ဝဲဒတ်.

သဲထီဒိတ်ဉ်. ယမးလဲယ်ဟီဂိုသ်နေပျိဒ်စိတမေသ်. နဝဲလံယ်ဟဲလုံယအိုတ်.

ကစသ်စံယ်ပယ်ဉ်. ဟီကေယ်ယပျိဒ်စိခဲလးသ်. မေတဟီယကမယ်ကေယ်ဘူတ် ဘာဖဒ်ဒိတ်တဲဝိယ်. ဟဒ်ဒိမိုယ်ရှုတ်ဝေသ်. မးပွယ်လဲယ်ဟီပျိဒ်စိ. မယ်ဘူတ်ဝဲလီ တမေသ် လံတ်ဃေ.

ကစသ်စံယ်ပယ်ဒိတ်ဉ်. ကစသ်ပွဲသ်ယယ်နေတ်. ဒေဒ်ဝဲသောဒ်လုံဒေါဒ်ကစသ် စံယ်ပယ်အိုတ်. ဟဲပတီရှုံဒ်ထံတ်ဝဲတမေသ်မံယ်. ကစသ်ပွဲသ်ယဲနေတ်. ပျိဒ်စိဝိဒိ လောဒ်ကံဒိတ်အိုတ်ဝဲနေတ်. ကစသ်ဒိတ်သီတ်ညာတမေသ်ဝဲယယ်. ကစသ်မျိုယယ် နေတ်. လုံနဲတ်စောဒ်ခီဘုံဒ်ဃလ်လီ. သိုတစဲဒ်ဖိုနသ်ကေ. ဟေတ်ပွယ်တကဲ.

ကစသ်စံယ်ပယ်ဒိုတ်ဇုံ. ကောဒ်နေပွယ်မယ်ဘူတ်တသ်ကစသ်ဝီယ်. ဒေဒ်သီတ်ညာထီ. သီကွသ်ကေယ်ဇံယ်.

စံယ်ပယ်ဒိုတ်နေတ်. ကောဒ်နေတမီအေ. မးဟဲဆိတ်နံယ်ဝီယ်. မတဂယ်နေတ်မေသ် (ဣလ္လိသ) အစေဒ်. တသီတ်ညာဝဲ. အမဒ်ကျီ. စိဒ်သုယ်ကျီဖုညာနသ်ကေ. တသီတ်ညာဝဲဒတ်လံယ်.

ဝဲသေတ်ခွဲဖဒ်သီတ်ညာသုတကဲဘတ်. လုံပွယ်သီတ်ညာထီဆဒ်သုတအိုတ်နံဂယ်ယယ်ကစသ်ပွဲသ်မာသဲထီမုတ်သီတ်ညာဝဲမံယ်. တဲဘုံကောဒ်နေသဲထီမာစဒ်ဝဲဒတ်. သဲထီမာနေတ်.

ဆိတ်နံယ်ဝဲလုံတမီအေခံတ်ထေဒ်. ပွယ်ဝဲအီယ်လံယ်. မေသ်ဝဲယဝယ်. (ဣလ္လိသ) သဲထီမာတဲဝဲ. ဖိခါဖိမုတ်ကုသ်မုတ်ကုသ်ခါခဲလးသ်ကောဒ်စဒ်နသ်ကေ. ဒေဒ်ဝဲအတး ဆိတ်နံယ်ဖိုတ်ဝဲလုံတမီအေအိုတ်လံယ်.

(ဣလ္လိသ)ဆိုမိုတ်ထံတ်ဝဲ.

လုံယဒိုတ်သတ်ဃီ. ဘးဒးဒ်ဒိုတ်သူမဲတ်အိုတ်တဖူးတ်. မဲတ်တဖူးတ်နေတ်. ပွယ်လူယ်ဒိုတ်ကစသ် (ဆတ္တာသည) လံယ်သီတ်ညာဝဲ. မေကောဒ်နေလူယ်ဒိုတ်ကစသ်ကထီဆဒ် ဝဲလံယ်ဆိုမိုတ်ဝီယ်.

ကစသ်စံယ်ပယ်ဒိုတ်ဇုံ. ကောဒ်စဒ်ကွသ်ပွသ်လူယ်နေ. ယဒိုတ်ကစသ်နေတ်လံယ် အဝဲသီတ်ညာဝဲမံယ်.

ဖဲနေတ်ခါယွယ်လံနေတ်ကဲနေဝဲ (ဣလ္လိသ) သဲထီလူယ်ဒိုတ်ကစသ် (ဆတ္တာသည) လံယ်. စံယ်ပယ်နေတ်. ကောဒ်နေဝဲလူယ်ဒိုတ်ကစသ်.

နယ်နေတ်သီတ်ညာဝဲ (ဣလ္လိသ) သဲထီဇေယ်.

ကစသ်စံယ်ပယ်ဇုံ. ယဘတ်ကွသ်လုံဒိုတ်သတ်ဃီ. သီတ်ညာထီသေဝဲမံယ်. မေဒေဒ်နေတ်. ပွယ်ခီဂယ်ဒိုတ်သတ်ဃီ.ကွသ်ထီကေယ်ဇံယ်. နေတ်ဘုံတမီအေနေတ်. လုံဒိုတ်သတ်ဃီဖယ်ဆေပလ်ဝဲမဲတ်တဖူးတ်လံယ်. မေသ်ယွယ်လံကွသ်ဝဲဒိုတ်သတ်ဃီမဲတ်အိုတ် ခီဂယ်လးသ်ဘုံ.

ကစသ်စံယ်ပယ်ဒိုတ်ဇုံ. ခီဂယ်လးသ်လံယ်. ခံတ်ခွဲစုကေတ်. မဲလ်တကွဲဝဲဒေဒ်သောဒ်ကူမေသ်ဃိုမေသ်မတဂယ် (ဣလ္လိသ) သဲထီသီတ်ညာတသေဝဲလးယ်လံယ် ရှံဒ်ထံတ်ဝဲ. ဟူဘတ်ဝဲရှံဒ်ထံတ်တသ်တဲ (ဣလ္လိသ) သဲထီနေတ်. ဖုဒ်တနောဒ်ထံတ်ဝဲ. ကိုသ်သဒ်လုံပျီဒ်စီကလးသ်ဃို. သာပေယ်နတ်သဒ်လံယ်ဃီသ်ဝဲဒတ်လံယ်.

နေတ်ဘွံ တမီအေနေတ်.

ကစသံဝံယံပယ်ဒိုတ်ငုံ. ယယံအိယံတမီအေလံယံတဲဝီယံ. ဆးထးတ်အိုတ်လုံမူ
ဒံတသံဖဒ်ဖံ. ဒးဒ်ထီဖွဲလံယံနေဝဲအမဲလံသတ်လံယံ. (ဣလ္လိသ) သဲထီနတ်ထံတ်သဒ်.
ဂဲယံထးတ်ဆိတ်နံယံ. ဘာလံယံဝဲတမီအေလံယံ. တမံအေခံ.

နဝဲ (ဣလ္လိသ) ငုံ. ပျိဒ်စီခဲလးသံအိယံ. တမေသ်နတသ်ပျိဒ်စီ. မေသ်ဝဲ
ယပျိဒ်စီခဲလးသံလံယံ. ဘတ်မဒုလဲတ်. ယယံအိယံမေသ်ဝဲနပသ်. နယံအိယံမေသ်
ဝဲယဖိုခွါ. ယယံအိယံမေသ်ဝဲဘူတ်ဘာဖုညာ. စဒ်ထံတ်နေတ်ဃို. ကဲထံတ်ဝဲ.
တမီအေနဒ်ဝံယံပယ်လံယံ.

နဝဲနေတ်. မိုသ်ပသ်လုလသ်. ဒံတ်တဲလ်မယ်ဟဒ်ဂံယံဝီယံ. သတယ်တအိုတ်.
တသ်ကျိယံညျိယံရှယ်. ဝီဒီသဒ်ကေတ်ဃို. ဒွဲတ်ဝဲဘူတ်လံသ်ကွဲ. ဘွံတ်မာတဒ်လံယံ.
ပွသ်ကြံသ်တသ်ကစသ်. နဒိုတ်သ်နံစိတ်. ဒးဒ်နံသ်စသ်တပူယံဃံ. ဖိုမာသေတ်န
တဟေတ်သူဆံတ်ဝဲ. ဒေဒ်ဝဲဒေါဒ်တကဒ်ခေါဒ်. ထီကမာသောဒ်မေသ်ဝဲလံယံ.
စဒ်ထံတ်လုံတနီယံညာအိယံ. ဒေဒ်လုံညာအတး. နမယ်ကဲထံတ်ကေယ်. တသ်ဘူတ်
လံသ်ဘွံတ်မာတဒ်ဝီယံ. မယ်ဘူတ်မယ်ဘာငံယံ. နမေတမယ်ဝဲ. ဘူတ်ဘာနေတ်.
ပျိဒ်စီခဲလးသံယကမယ်လံယံမသ်. ပွံကရှုတ်ဒတ်ဝီယံ. နဒိုတ်သတ်ဃီဒးဒ် (ဝရဖိန်)
လဲဒ်နဲဒ်ကပွဲဒံတ်တဲလ်မယ်သီကွေလ်နယ်လံယံ.

(ဣလ္လိသ) သဲထီနေတ်. ပွယ်လုံကဘတ်သီဃို.

စဒ်ထံတ်လုံတနီယံညာအိယံ. ကမယ်ကေယ်ဝဲဘူတ်ဘာ. ဒုတ်လံယံအုတ်ခတ်
ဝဲသဒ်လံယံ. တမီအေနေတ်. နေသ်ဝဲ (ဣလ္လိသ) သဲထီတသ်ဒုတ်လံယံသဒ်ဘွံ.

အိုတ်လုံမူဒံတသ်ဖဒ်ဖံနေတ်. ဖံတ်ဂးသ်ကေယ်သီဒ်လဒ်. စဒ်ထံတ်ဒးဒ်တရာ
ဟောဖှာသိုတ်သံဝီယံ. ကေယ်ထံတ်ဝဲလုံနဒ်ကံသ်နေတ်လံယံ.

(ဣလ္လိသ) သဲထီနေတ်. မယ်ကေယ်ဝဲဘူတ်ဘာ. တုယ်သီဝဲခါဘွံ. ကေယ်ထံတ်
ဘတ်ဝဲလုံနဒ်ကံသ်လံယံ.

ကစသ်ယွယ်နေတ်. ဟောပျိဒ်ကေယ်ဝဲ. အတေဒ်ဖေဒ်ကျံ. ဒေဒ်နေတ်ဝီယံ.

ဖိုအဲတ်နဲသ်သံသေတ်ငုံ. ယဖိုခွါ (မောဂ္ဂလာန်) နေတ်ခါအိယံမဒ်တမေသ်ဝဲ
သိုတ်သံ (မုတ္တရိယ) သဲထီဒေဒ်. လုံညာခါနသ်ကေ. သိုတ်သံဖူဘတ်ဝဲလီလံယံစယ်
ကေယ် (အနူသန္ဓေ) ဝီယံ.

ဖိုအဲတ်နဲသံသေတ်ဇု. လုံနတ်ခါ (လူလွီသ) သဲထီနတ်. ခါအီယံမေသဲဝဲ.
(မစ္ဆရိယ) သဲထီလံယံ.

လုံနတ်ခါတမီအေနတ်. ခါအီယံမေသဲဝဲယဖိုခွါ (မောဂ္ဂလာန်)လံယံ.

လုံနတ်ခါ. ဒူပြီသကသီကံသံစံယံပယ်နတ်. ခါအီယံမေသဲဝဲယပုသဲဒေခွါ
(အာနန္ဒာ) လံယံ. လုံနတ်ခါလူယံခိုတ်ကစသံ (ဆတ္တာသည) နတ်ခါအီယံယယ်
ကစသံယွယ်မေသဲဝဲဒတ်ပံပျဲဒဲဒဲတောယံဒေဒဲနတ်လံယံ.

(မစ္ဆရိယ) သဲထီခိုက်ထူဒိဝီယံလီ



(၆)

(ပါဝေယျကအာဇီဝက) ဝိဒ်ထူဒ်

ကစသယွယ်နေတ်. သယ်ဂူတ္တိဒ်ကံသ်. စေယ်တဝိယ်ဖျသ်ပူယ်. ဆိတ်နံယ်အိုတ်
ခုတ်ဒေဝဲခါ. အကျ်ပျုဒ်ဝဲ (ဣဿာမစ္ဆရိယ) နံဒ်ရဲဒ်မိယ်လုံ (ပါဝေယျကအာဇီဝက
တက္ကတွန်း) တဂယ်အဃို (နပရေသီဝိလောမာနိ) စဒ်ထံတ်မေဒ်တေယ်သနယ်
တောယ်ဟောဖှာဝဲဒတ်လံယ်.

ပျိဒ်နိဒ်ပယ်ကဲသ်

သယ်ဂူတ္တိဒ်ကံသ်ပူယ်နေတ်. သဲထီမုတ်အိုတ်တဂယ် (ပါဝေယျကအာဇီဝက
တက္ကတွန်း) တဂယ်ဒေဒ်ဝဲအဖိုခါ. အဲတ်ကိဒိုတ်အိုတ်ဝဲဃို. ပလံဝဲလုံအဖိုခါလံသ်ကွဲ.
ဒးဒ်ပျိဒ်မိအာမဒ်. ချီမုဒ်ဒံဒ်အံတ်ပျုဒ်စူဒ်ဝဲလံယ်.

ဟိတ်ဘိုဒ်ဒးဒ်သဲထီမုတ်. ဟိတ်ကစသ်သေတ်ဖုညာ. ကစသ်ယွယ်ဟောသိုတ်
ပျဒ် တရာတကွဒ်လဲယ်ဒိုကနတ်ဝဲဝိယ်.

ကစသ်ယွယ်တရာနေတ်. လံယ်အဒ်အံတ်မုဒ်ဒိုတ်မဒ်လံယ်. မျီမိယ်အာတဲဖှာ
ပကြးယ်ဝဲ. ကစသ်ယွယ်ကူသ်ဘျုဒ်. ကျေူနေတ်လံယ်.

သဲထီမုတ်နေတ်. ဟူဘတ်ဝဲပွယ်စေဒ်ဘျုဒ်. အံတ်အိုဒ်ကစသ်ယွယ်
ကျေူတကွဒ်. မိုတ်လဲယ်သဒ်လုံဖျသ်ကနတ်ဘတ်သဒ်တရာသဒ်တမာဖှာထံတ်ဝဲ.
မေဒေဒ်နေတ်တဲပျဒ် (အာဇီဝက) ဝိယ်ဘျုမဒ်ကလဲယ်ဝဲလံယ်ဆိုမုတ်ဝိယ်.

ကစသ်ဇုံ. ကစသ်မုတ်ယယ်. ကလဲယ်ဘတ်သဒ်. ကစသ်ယွယ်အိုတ်.
မိုတ်ကနတ်ဘတ်သဒ်တရလံယ်တဲဝဲ. (အာဇိဝက) ခံ.

မိုဇုံ. လဲယ်တဂေယ်. ကြံတာဝဲလံယ်. ဃေလဲယ်အဘွံအာနသ်ကေ. ကြံတာ
ယလဲဝဲထံဘိုယို. သဲထီမုတ်ခံ.

မေသ်ဝဲ (အာဇိဝက) အိယ်ယကလဲယ်ဖျသ်. ကနတ်တရတအဲတ်ဝဲ. တမံသ်
ပေဒ် နေကစသ်ယွယ်ဝီယ်. ဖဲဟိတ်ပူယ်လံယ်. ကနတ်ကေယ်ဝဲတရ. ဆိုမိုတ်ဝီယ်.
မုသ်ဟာလံယ်အခါ. ကောဒ်နေအဖိုခွါဆေဒ်.

ဖိုအဲတ်ဇုံ. နလဲယ်မံယ်. ဂံယ်ခံကပးဂံသ်. တမံသ်လဲယ်ပေဒ်နေယယ်လုံ.
ကစသ်ယွယ်မံယ်. ပုသ်လံယ်မးဝဲဒတ်.

ဖိုခွါဆေဒ်နေတ်. လဲဒ်အူမဲလ်ညာ. လဲယ်ဆိုဝဲလုံ (အာဇိဝကတက္ကတွန်း)
အိုတ်ဘာလံယ်ဝီယ်ဆိတ်နံယ်အိုတ်ဝဲ (အာဇိဝက) စဒ်ဝဲဒတ်.

နကလဲယ်ဖဲလဲတ်.

မိုးမးယယ်မံယ်. ဘတ်လဲယ်ပေဒ်နေ. ကစသ်ယွယ်လံယ်.

လုံ (ရှင်ကြီးဂေါတမ) အိုတ်နေတ်လဲယ်တဂေယ်.

ကစသ်ဇုံ. မယ်ဒေဒ်နေတ်တဂေယ်. ဦယ်ဘတ်ယမိုဒိုတ်မဒ်. မးအတးကဘတ်
လဲယ်ဝဲလံယ်. လဲယ်တဂေယ်. မေသ်ဝဲ (ရှင်ဂေါတမ) ဂံသ်ပူယ်ဇောယ်သဲဒ်ကယ်ရဒ်
တကွဒ်. နယ်ဒးဒ်ယယ်ပအံတ်ခီဂယ်မံယ်.

ကစသ်ဇုံ. တကြးဒ်မံယ်. မိုနေတ်ကသဒ်ထံတ်ဝဲယယ်လံယ်.

မေဒေဒ်နေတ်. လဲယ်ဒုလဲယ်မံယ်. ပေဒ်ဝီယ်ဘွံ. ယဟိတ်အိုတ်ဖဲကွဲ. ဖဲတသ်
လံသ်တဲပျဒ်တဂေယ်. မယ်သဒ်ဒေဒ်သာပေယ်နံတ်သဒ်ဝီယ်. ဟာကေယ်ဇံယ်.

ဖိုခွါဆေဒ်နေတ် (အာဇိဝက) တဲအတးတမံသ်ပေဒ်ဝီယ်. ဟာကေယ်တုယ်.
(အာဇိဝက) အိုတ်ဘွံ.

ဒေဒ်လဲတ်လုံယမယ်လောလ်အတးနမယ်ထွဲဇေယ်.

ကစသ်မယ်လောလ်ထွဲတးခဲးလးသ်မယ်ဝီယ်. ဟာကေယ်ဝဲလံယ်.

ဂေယ်လီမံယ် (ရှင်ကြီးဂေါတမ) ဂံသ်ပလံသ်မယ်ပလဲဝဲ. ပူယ်ဇောယ်သဲဒ်ကယ်
ရဒ် တကွဒ်နယ်ဒးဒ်ယယ်ပဝဲခီဂယ်ကအံတ်ဘတ်ဝဲလံယ်တဲဝဲဒတ်မံယ်. လုံခီတနီယ်
မုသ်ဝါဘွံ (အာဇိဝက) နေတ်လုံအဆိုဟဲဝဲလုံဟိတ်. နံသ်စသ်လံသ်ဒါလံယ်ပလဲဝဲ.
ဟိလံသ်ခီဒးဒ်ဖိုပူယ်နေတ်. ဆိတ်နံယ်အိုတ်ပလဲဝဲလံယ်.

ဟိတ်ဘိုဒ်အိုတ်ကစသ်ဖုညာ. ကစသ်ယွယ်ဂံသ်. ဟဲဒါလံယံပလ်နေဝဲ. လံသ်
ကွဲလံယံ. ကစသ်ယွယ်နေတ်. ပွယ်နဲတ်ကွဲတအိုတ်. ထီဆဒ်တဘျံသ်. ဟဲတုယံဝဲလုံ
သဲထီမုတ်ဟိတ် ကြယ်မဲလ်ဒ်ဒ်နေတ်လံယံ.

တိုသ်နဲတ်ပလ် ကစသ်ယွယ်နေတ်. စဒ်လုံကဲထံတ်ယွယ်. တနီယံသံဝီယံဘျံ.
ကွဲဘီယံလဲယံလုံနုလ်ရလ်ကွဲ. ကွဲဘီယံ. လဲယံလုံတရေဒ်
ဆတ်ကွဲ. ကွဲဘီယံလဲယံလုံပဒ်တတ်ပံယံတဃတ်ကွဲ. ကွဲ
ဘီယံလဲယံလုံကညံကံသ်ကွဲ. ကွဲဘီယံ. လဲယံလုံနုဒ်ပျယ်
မယ်ကံသ်ကွဲ. ကွဲဘီယံလဲယံလုံနေတ်ဗယ်ကွဲ. ခွဲဖဒ်သီတ်
ညာထီပလ်ဝဲလီမေသ်လံယံ. မေလုံဝေသ်. တဝဲကွဲနေတ်.
ဘတ်တဲလံသ်တအိုတ်. ကုမေသ်ယို. နဲတ်ကွဲကစသ်တပတ်
နသ်ကေဟဲဝဲဘတ်မေသ်လံယံ.

သဲထီမုတ်နေတ်. ထွဲဒ်ထံတ်လုံဟိတ်ပူယံ. ဒးဒ်ဘတ်မျီယဲသ်မီယံဘာလံယံ
ကစသ်ယွယ်ဝီယံ. ပေဒ်နုလ်လုံဟိတ်ပူယံဝီယံဖွဲရဲတ်ထီ. (ခဲဖွယ်ဘောဇဉ်) အံတ်ဝီတ်
ဆးဘဲပျုဒ်စုဒ်မယ်ဘူတ်ဝဲလံယံ.

ကပးဝီယံဘျံ. ကစသ်ယွယ်. ဟောလံယံဝဲ (အနုမောဒနာတရား) သဲထီမုတ်ခံ.
(သာဓု-သာဓု) ဂေယ်လီ. ဂေယ်လီပတြးယံဝီယံ. ကနတ်ဝဲတရာလံယံ.
(အာဇီဝက) နေတ်ဟူဘတ်ဝဲ. သဲထီမုတ်ကောဒ် (သာဓု) ဘျံအိုတ်ဂးသ်ကွဲယံဝဲ
တကဲလးယံယို.

သဲထီမုတ်ဝဲဘီယံ. တမေသ်လုံကဟေတ်လံယံ. မယ်ဘူတ်ဝဲယယ်လးယံလံယံ.
သဒ်ကိုသ်ဒိုတ်ဝဲယို. လုံအခါဒးဒ်ဖိုပူယံဟဲထွဲဒ်ထံတ်ဝီယံ.

ဟဲတ်. တသ်ယိုဒ်မုတ်ဇျံ. ဟဒ်ဂံယံကွေလ်ဇံယံစဒ်ထံတ်အာမဒ်ကောဒ်မီယံဒဲဒ်.
သဲထီမုတ်နေတ်မေသ်ဂေယ်ဂေယ်. ကစသ်ယွယ်နေတ်မေသ်ဂေယ်ဂေယ်. ဆိုတ်
တကးဝဲဝီယံ. စိတ်ဖွောဒ်ကွေလ်ဝဲလံယံ.

သဲထီမုတ်နေတ်. ဟူဘတ် (အာဇီဝက) ဆိုတ်တသ်ကလုသ်ယို. မဲလ်ရှဒ်ဝဲဒတ်
တရာသဒ်တဂးသ်လးယံ. တေယ်သနယ်တေယ်အတး. ပံညာတကွဲဝဲဟဲဖွာထံတ်
တနေသ်လးယံ. ကဲထံတ်ဝဲဒတ်နေတ်ဘျံ. ကစသ်ယွယ်ခံစဒ်ဝဲဒတ်.

တကတ်မဒ်ကျီဇျံ. ဒေဒ်လဲတ်မံယံ. နသဒ်နေတ်. လုံတေယ်သနယ်တေယ်.
အစေယ်အတးနးပလ်တကဲလးယံဝဲ. မေသ်လံယံဇေယ်. စဒ်ဝဲဒတ်လံယံ.

ကူသိဒ္ဓိတ်ထံယွယ်ကစသကဲ့ငဲ့. မေသိဝဲ (အာဇီဝက) တသိတဲဆိုတ်ယို. ကစသ ပဲ့သ်မုတ်သဒ်နေတ်. စိတ်လုံအယိယ်. တဂးသ်တကွးယ်. ကဲထံတ်ဝဲလံယ်ကစသ်.

တကတ်မဒ်ကျီငဲ့. မေသိဝဲထံဒါကစသ်တဂယ်. ဆိုတ်ထုပ္ပယ်တသ်တဲ. ဆိုမိုတ် ထံတ်နံတ်ဝဲတဂေယ်.

မယ်ဘူတ်ဝိယ်လီ. ခါအိယ်တဝိယ်ဒေဒ်. မေသိဝဲနေတ်လံယ်. ဆိုမိုတ်စံတ်ထီ ကေယ် ငံယ်. တဲဝိယ်လုံဖဲလလ်မေဒ်တေယ်သနယ်တံယ်. ဟောဖှာဝဲဒတ်လံယ်.

အနုဒ်ဗျူဒ်မေဒ်တေယ်သနယ်တံယ်

နပရေသံ ဝိလောမာနိ

နပရေသံ ကတာကတံ

အတ္တနောဝ အဝေက္ခေယျ

ကတာနိ အကတာနိဝ

အခံလုံပကညံ ... တကြးဒ်ပွယ်မယ်တသ်မုဒ်တကွဒ်. စံတ်ထီကွသ်. ဆိုမိုတ် တဂေယ်. ပွယ်ဂယ်ဘူတ်ဘာ. မယ်တမယ်စံတ်ထီကွသ် ဆိုမိုတ်တဂေယ်. နံသ်စသ်မယ်ပလ်ဘူတ်ဘာ. တမယ်ဒေဒ် ဖုညာစံတ် ထီနံတ်ပလံသ်ကေယ်ငံယ်.

မေသိဝဲမေဒ်. တေယ်သနယ်တံယ်ကတးသ်ဘွံ. သဲထီမုတ်နေတ် (သောတာ ပတ္တိဖိုလ်) တီယ်ဝဲလံယ်. တရာတေယ်သနယ်တေယ်နသ်ကေ. ပွယ်အာဂယ် ဂံသ်အဘျဲဒ်ဖိုတ်အိုတ်တေယ်သနယ်ကဲထံတ်ကေယ်ဝဲလံယ်.

(ပါဝေယျကအာဇီဝက) ဝိဒ်ထုဒ်ဝိယ်လီ



(၇)

(ဆတ္တပါဏိ) ဝိဒ္ဓိထူဒ်

ကစသယွယ်နတ်. သယ်ဂူတ္ထိဒ်ကံသ်. စေယ်တဝိုယ်ဖျသ်ပူယ်. ဆိတ်နံယ်အိုတ်
ခုတ်ဒေဒ်ဝဲအခါ. အကျံပျုဒ်ဝဲ (ဆတ္တပါဏိဥပသကာ) ဃို. ယထာဝိ ရုစိရံပုဗ္ဗံ.
စဒ်ထံတ်မေဒ်တေယ်သနယ်တေယ်ဟောဖှာဝဲဒတ်လံယ်.

ပျိဒ်ခိုဒ်ပယ်ကဲသဒ်

သယ်ဂူတ္ထိဒ်ကံသ်ပူယ်နတ်. ဆံဒ်ပလ်ဝိဒ္ဓိကဒ်သးပူတ်. ခဲလးသ်ကဲမေသ်ဝဲ
မိယ်လုံ (ဆတ္တပါဏိအနာဂါမ်) အူပဒ်သကယ်အိုတ်ဝဲတဂယ်. တနီယ်မုသ်ဒေါဒ်.
လုံဂံယ်ဂံယ်ဆံဒ်တိယ်ဃလ်. အူဝိုဒ်ဝိယ်. လဲယ်ဆိကဒ်ကစသယွယ်. ဘာလံယ်ဝိယ်.
ဆိတ်နံယ်ကနတ်ဝဲတရလံယ်.

တိုသ်နတ်. (အနာဂါမ်) မေသ်ဝဲအရိယယ်. သယ်ဝကဒ်သေတ်နတ်. ဟိဃလ်
ဖံတ် ဂးသ်သီဒ်လဒ်တအိုတ်ဝဲလးယ်. တုယ်ဝဲလုံ (မဂ်) နေတ်တဘျံသံ
(ဗြဟ္မစရိယသိက္ခာပုဒ်) နေတ်မေသ်ဂေယ်ဂေယ်. အံတ်တဘျံနေတ်
မေသ်ဂေယ်ဂေယ်. ကျေဒ်သိုဆံဒ်တိယ်ပလ်ဝိယ်လီမေသ်ဝဲလံယ်.
(အနာဂါမ်ပုဂ္ဂိုလ်) သေတ်ဖုညာ. မေနံသ်နံသ်မုသ်ဟာတအံတ်. အံတ်
ဂံယ်ခံတဘျံမေသ်ဝဲလံယ် (ဗြဟ္မစရိယသိက္ခာပုဒ်) နသ်ကေ. ကျေဒ်သို
ပလ်ဝိယ်လီမေသ်ဝဲလံယ်. မေသ်ဝဲပညျိတ်ဒေဒ်နေတ်ဃို. ဖံတ်ဂးသ်
အူဝိုဒ်တဲဝဲမေသ်လံယ်.

ဆိတ်နံယ်ကနတ်ဝဲတရခါ. (ပသေနဒီကောသလ) စံယ်ပယ်နတ်. ဘာ
ကစသယွယ်ဂံသ်ပလံသ်ဟဲတုယ်ဝဲလံယ်.

(ဆတ္တပါဏိ) နေတ်. ထိတ်ဝဲဒတ်စံယ်ပယ်ဟဲဘွံ.

ယကဘတ်ဆးထးတ်နေလံတ်ယေ. မေတမေသ်. တဆးထးတ်ကဘတ်ဆိတ်
နံယ်ပလံထံဘိုယေ. ဆိုမိုတ်ဆဲဒ်ဒေါဒဲ.

ယယ်နေတ်. မျဒ်ဒိုတ်နေဝဲစံယ်ပယ်သေတ်တကွဒ်မေသ်ဝဲ. ကစသ်ယွယ်ခံတ်
ထေဒ်. အိုတ်ဝဲဒေဒ်အီယ်ခါ. တကေတခံပးသ်ဆးတသ်မေသ်. ပတေယ်သရေဒ်
စံယ်ပယ်ဟဲ. ထိတ်ဝဲနေတ်ဂဲယ်ဆးထးတ်တကြးဒ်. တဂဲယ်ဆးထးတ်ဝဲယယ်.
စံယ်ပယ်ကသဒ်ထံတကြံယေ. သဒ်ထံတ်ဒးဒ်ထံတ်ညံဒတ်ဝဲ. တဂဲယ်ဆးထးတ်
ဝဲမံယ်. ထိတ်စံယ်ပယ်. မေဂဲယ် ဆးထးတ်နေတ်.စံယ်ပယ်နေတ်ပဒ်ကာအိုတ်ဝဲ.
ကစသ်ယွယ်ခံပဒ်ကာတအိုတ်ကကဲဝဲသဒ် ဒေဒ်နေတ်လံယ်ယိုနေတ်. တဆးထးတ်.
ကအိုတ်ညံဝဲဒတ်မံယ်.

(တိုသ်နတ်. မေသ်ဝဲလုံ. ပံညာကစသ်ဖုညာ. ဘတ်လေစာပဒ်ကာ. တရတ်သမာ
မဲလ် ညာဆိတ်နံယ်အိုတ်ဝဲခါ. တဂဲယ်ဆးထးတ်ပွဲနေကွဲ. ဆိတ်နံယ်
အိုတ်ဝဲနသ်ကေ. တသဒ်ထံတ်ဝဲလံယ်.)

ကောသဒ်စံယ်ပယ်နေတ်. ပံညာရှယ်မေသ်ယို. ထိတ်ငယ်တဂဲယ်ဆးထးတ်ပွဲ
နေကွဲမေသ်ဝဲ(ဆတ္တပါဏိ) ဒးဒ်သဒ်ထံတ်ကမဲလ်. ဘာလံယ်ကစသ်ယွယ်ဝီယ်.
လုံကြးဒ်တသ်. လံသ်ဆိတ်နံယ်အိုတ်ဝဲလံယ်.

ကစသ်ယွယ်နေတ်.စံယ်ပယ်သဒ်ထံတ်တသ်. သိတ်ညာဝဲယို.

တကတ်စံယ်ပယ်ဒိုတ်ငုံ. (ဆတ္တပါဏိ) မေသ်ဝဲပွဲယ်အီယ်. ပံညာအိုတ်တဂယ်.
သိတ်ညာပလ်တရာအိုတ်လီမေသ်လံယ်. သေဘွဲဒ်ဒးဒ်ဝီဒီကဒ်သးပူတ်. ခဲလးသ်
မေသ်လံယ်. အကျိုအိုတ်ကွာတအိုတ်သေတ်ဖုညာကွာ. လိတ်မတ်သိတ်ညာပလ်ဝဲ
တဂယ်မေသ်လံယ်. စေဒ်ပတြးယံဝဲ (ဆတ္တပါဏိ) ကူသ်ဘျဲဒ်ကျေဇူနေတ်
လံယ်.

စံယ်ပယ်ဒိုတ်. ဟူဘတ်ဝဲကူသ်ဘျဲဒ်ဖိုတ်ဘွံ. သဒ်နူညဒ်လံယ်ကပုံလ်ဝဲလံယ်.

ဝီယ်ဘွံတနီယ်မုသ်ဒေါဒ်. ကောသလဒ်စံယ်ပယ်ဒိုတ်. အိုတ်လုံနုသ်ပြဒ်သဒ်
ဖံဒိုတ်ခါ. (ဆတ္တပါဏိ) နေတ်အံတ်မေယံဝီယ်. ခးတ်ဒိုတ်မောလ်.ဒးဒ်ခံတ်ဖေဒ်.
ဖျဒ်လံယ်ဝဲနုသ်တသ်ပွဲပူယ်ခါ. ထိတ်ဝဲမးပွယ်ကောဒ်နေလံယ်.

(ဆတ္တပါဏိ) နေတ်ပလ်တံသ်ဒိုတ်မောလ်ခံတ်ဖေဒ်. လံယ်လုံစံယ်ပယ်အိုတ်
ဘာလံယ်ဝဲလံယ်.

နဝေအူပဒ်သကယ်ဇုံ. ဘတ်မဒုနပလ်တံသ်ခိတ်မောလ်ခံတ်ဖေဒ်လဲတ်.
သီတ်ညာလုံကစသ်စံယ်ပယ်ကောဒ်ဃို. ပလ်တံသ်ဝီယ်. ဟဲဒ်ဒတ်လံယ်.
တနီယ်ညာအိတ်မဒ်. နသီတ်ညာလုံ. စံယ်ပယ်လံတ်ဇေယ်.

ကစသ်စံယ်ပယ်ဇုံ. ကစသ်ယယ်နေတ်. သီတ်ညာပလ်ထံဘိုကစသ်လုံစံယ်ပယ်
လံယ်. နမေသီတ်ညာယယ်လုံစံယ်ပယ်နေတ်. လုံတနီယ်မုသ်ဒေဒ်ခါ. နဆိတ်နံယ်
ကစသ်ယွယ်မဲလ်ညာနေတ်. နထိတ်ယဟဲ. ဘတ်မဒုနတပွဲနေယကွဲလဲတ်.

ကစသ်စံယ်ပယ်ခိတ်ဇုံ. မျဒ်ခိတ်နံတ်. စံယ်ပယ်ခဲလးလ်မေသ်ဝဲ. ကစသ်ယွယ်
မဲလ်ညာဆိတ်နံယ်ဝဲခါ. တကေတခံပးသ်ဆးတသ်မေသ်ဝဲ. စံယ်ပယ်ဟဲ. မေဂဲယ်
ဆးထးတ်နေဝဲနေတ်. ဒေဒ်ဝဲတလေစာပဒ်ကာ. ကစသ်ယွယ်သောဒ်မေသ်လံယ်.
ကူမေသ်ဃို. တဂဲယ်ဆးထးတ်ပွဲနေကွဲဘတ်မေသ်ဝဲလံယ်. အူပဒ်သကယ်ဇုံ.
လုံနတဲတးအိုတ်ပလ်ကေယ်ဒတ်ဝဲ. တသ်တဲဝဲနေတ်ပတုံလ်ကွေလ်ဖဲအီယ်.

နယ်နေတ်. ပျိဒ်စိုဒ်ပယ်တမလိုယ်. ဒီမီယ်အကျိသီတ်ညာနသ်ပးသ်. သေဘွဲဒ်
ပလ်ဒးဒ်ဝီဒီကဒ်သးပူတ်. သီတ်ညာဘတ်ဝဲ. နယ်နေတ်. ဖဲယနူသ်ပူယ်. ကစသ်ယွယ်
ဟောဖှာတရာဖုညာ. နမယ်လိုပျဒ်ကေယ်. နေယယ်မံယ်.

ကစသ်စံယ်ပယ်ခိတ်ဇုံ. မယ်တကဲဝဲမံယ်.

ဘတ်မဒုလဲတ်. အူပဒ်သကယ်.

ကစသ်စံယ်ပယ်ခိတ်ဇုံ. မေသ်ဝဲစံယ်ပယ်. နူသ်ထံပြဒ်သဒ်ပူယ်နေတ်. အယ်
တရဲယ် အာဝဲရဒ်မဒ်. လုံနူသ်ပူယ်အီယ်. ပွယ်ဂေယ်ဒးဒ်တဂေယ်. ကွဲတ်ကွဲသဒ်
အာဃို. တသ်ဝီဃးဝဲခိတ်မဒ်လံယ်.

နဝေအူပဒ်သကယ်ဇုံ. နယ်နေတ်မေသ်ဦယ်ဘတ်တသ်. တဲပလဲလ်တသ်တဲ
တဂေယ်. လုံတနီယ်မုသ်ခါ. နထိတ်ယယ်. တဂဲယ်ဆးထးတ်ပွဲဘတ်ကွဲဃို. ဆိုမိုတ်စို
ဘတ်ဦယ် တဂေယ်.

ကစသ်စံယ်ပယ်ဇုံ. ကညံသေတ်. မေလဲယ်ကေယ်နူလ်ထွဲဒ်နေတ်. အယ်
တရဲယ်အိုတ်ဝဲဒေဒ်. ပေဒ်နေလုံသံခါတပါမးမယ်လိုနေကေယ်ဇံယ်ကစသ်စံယ်
ပယ်.

ဂေယ်လီအူပဒ်သကယ်. နလဲယ်ကဲလီ.

ပွဲလဲယ်ကွေလ် (ဆတ္တပါဏိ) အူပဒ်သကယ်ဝီယ်ဘွဲ.

စံယ်ပယ်နေတ်. လဲယ်လုံကစသ်ယွယ်အိုတ်. သုံဒ်ဘိုဒ်သဒ်ဝီယ်.

ကူသဒ္ဓိတ်ထံယွယ်ကစသကဲ့ငဲ့.

(မလ္လိကာမိဖုရား. ဝါသဘခတ္တိယမိဖုရား) သေတ်နေတ်. မိတ်မယ်လိုဘတ် သဒ်. ကစသယွယ်တရာ. ကစသယွယ်နေတ်. ဒးဒ်သံကမူးသ်ယဲသ်ကယယ်ထံဘို. ကညဒ်လုံနုသ်ပူယ်ဝီယ်. မေသ်ဝဲမိဒ်ဖယာသေတ်ဖုညာ. မယ်လိုနေကေယ်တရာ မံယ်ကစသ်.

တကတ်စံယ်ပယ်ဒိုတ်ငဲ့. တသ်လုံကစသ်ယွယ်နေတ်. ထံဘိုသံတလိုတ်လံသ် လဲယ်ဝဲတအိုတ်မံယ်.

ကူသဒ္ဓိတ်ယွယ်ကစသ်ငဲ့. မေဒေဒ်နေတ်. လုံအကြးဒ်နဲသ်သံတပါ. သဒ် ကညံယ်ပုသ် နေလသ်တကေယ်ကစသ်ငဲ့. ဃေကညာဃို. ကစသ်ယွယ်နေတ်.

ဟေတ်ဝဲ (အရှင်အာနန္ဒာမထေရ်) မူဒါလံယ် (အရှင်အာနန္ဒာမထေရ်)နေတ်. ထံဘိုတပျဒ်. ကညဒ်လုံနုသ်ပူယ်ဝီယ်. မယ်လိုပိုဒ်ချဒ်နေဝဲ. မိဒ်ဖယာသေတ်လံယ်. မိဒ်ဖယာဒီဂယ်ကွာ. (မလ္လိကာ) မိဒ်ဖယာနေတ်. ဒိုကနတ်တရာဂေယ်ဘတ်. မယ်လိုဝဲဒတ်. ရိုဒ်ဖဒ်သရဇ္ဈယ်ထံဘိုဝဲဃို. နေသ်ဝဲပဒ်လီဒ်ကစံဒ်လံယ်.

(ဝါသဘခတ္တိယ) မိဒ်ဖယာနေတ်. တဒိုကနတ်မယ်လိုကေယ်. ရိုဒ်ဖဒ်သရဇ္ဈယ် မူဒ်တအိုတ်ဝဲဃို. ပဒ်လီဒ်တနေသ်ဝဲမေသ်လံယ်.

တနီယ်မုသ်ဒေါဒ်. ကစသ်ယွယ်နေတ်. စဒ်ဝဲ (အရှင်အာနန္ဒာမထေရ်) လံယ်. ဖိုအဲတ် (အာနန္ဒာ) ငဲ့ဒေဒ်လဲတ်မံယ်. တကတ်မုတ်. မိဒ်ဖယာသေတ်ဖုညာ. ဒိုကနတ်မယ်လိုနေဝဲတရာလံတ်ဇေယ်.

ကူသဒ္ဓိတ်ထံယွယ်ကစသ်ကဲ့ငဲ့. ယိုယ်သေယ်ဂေယ်ဝါ. မယ်လိုနေဝဲလံတ်မံယ် ကစသ်.

ဖိုအဲတ် (အာနန္ဒာ) ငဲ့. မိဒ်ဖယာမတဂယ်နေတ်လဲတ်.မယ်လိုဝဲဂေယ်ဂေယ် ဘတ်ဘတ်. ကူသဒ္ဓိတ်ထံယွယ်ကစသ်ကဲ့ငဲ့. (မလ္လိကာ) မိဒ်ဖယာနေတ်. ဒိုကနတ်ယိုယ်သေယ်ဂေယ်ဘတ်မယ်လိုဝဲတရာလံယ်. ရိုဒ်ဖဒ်သရဇ္ဈယ်ဝဲအဆဲဒ် တပျဒ်. ပဒ်လီဒ်သေတ်နေသ်ဝဲကစံဒ်လံယ်. ကစသ်ယွယ်. ဆွေယ်မျိုမေသ်ဝဲ. (ဝါသဘခတ္တိယ) နေတ်ယိုယ်သေယ် ပဒ်ကာတဒိုကနတ်မယ်လိုဝဲတရာလံယ်. ရိုဒ်ဖဒ်သရဇ္ဈယ်. လေဒ်ကျဲဒ်မူဒ်တအိုတ်. ပဒ်လီဒ်သေတ်တနေသ်ဝဲမေသ်လံယ် ကစသ်. ဖိုအဲတ် (အာနန္ဒာ) ငဲ့. ယယ်ကစသ်ယွယ်. ဟောပလ်တရာဖုညာ. ယိုယ်သေယ်ဂေယ်ဝါတဒိုကနတ်. ရိုဒ်ဖဒ်သရဇ္ဈယ်မူဒ် တအိုတ်ဖုညာ.

ဃီလဒ်ဂေယ်ဝါ. နသ်ကေ. ပလုသ်နးမူတအိုတ်ဝဲဖံသောဒ်. ဘျံဒ်ဖိုတ်တအိုတ်
ဝဲလံယ်. ယိုယ်သေယ်ဂေယ်ဝါ. မယ်လိုကေယ်ဖုညာ. ကျီကျဲယ်လဲသ်ထံ. အာမဒ်
မေသ်ဝဲ အကျီအိုတ်လံယ်တဲဝီယ်. လုံဖံလလ်မေဒ်တေယ်သနယ်တံယ်. ဟောဖှာ
ဝဲဒတ်လံယ်.

အမေဒ်ချီဒ်မေဒ်တေယ်သနယ်တံယ်

၁။ ယထာဝီ ရုမိရံ ပုပ္ဖံ
ဝဏ္ဏဝန္တံ အဂန္တကံ
ဝေံ သုဘာသိတာဝါစာ

အခံလုံပကညံ ... ဃီလဒ်ဂေယ်တးနးမူပလုသ်တအိုတ်ဝဲဖံနတ်. အဘျံဒ်
တအိုတ်မေသ်ဝဲသောဒ်. ဂေယ်ဝါမယ်လိုဒိုကနတ်ယွယ်
တရတအိုတ်ဝဲပွယ်ဖုညာ. နတ်ဗယ်မဲဒ်ဖိုယ်နေသ်ကျီယ်
ဘျံဒ်ကျီတအိုတ်ဝဲလးယ်လံယ်.

၂။ ယထာဝီ ရုမိရံ ပုပ္ဖံ
ဝဏ္ဏဝန္တံ သဂန္တကံ
ဝေံ သုဘာသိတာဝါစာ
သဖလာဟောတိ ကုဗ္ဗတော

အခံလုံပကညံ ... ဃီလဒ်ဒိုတ်ပလုသ်နးမူအိုတ်ဝဲဖံဖုညာ. အဘျံဒ်အာမေသ်ဝဲ
သောဒ်. ဂေယ်ဝါမယ်လိုဒိုကနတ်တရတသ်သိုတ်ဖုညာ.
နတ် ဗယ်မဲဒ်ဖိုယ်ဂေယ်ကျီနေသ်ဘျံဒ်အိုတ်ခေမေသ်
ဝဲလံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘျံ. အာဂယ်ပွယ်ဖုညာ (သောတာ
ပတ္တိဖိုလ်) စဒ်ထံတ်တုယ်ဝဲလံယ်.

မေဒ်တေယ်သနယ်တံယ်နသ်ကေ. ပွယ်အာဂယ်ဂံသ်ဘျံဒ်ဖိုတ်ဒိုတ်. တေယ်
သနယ် ကဲထံတ်ဝဲလံယ်.

(ဆတ္တပါဏိ) ပိုဒ်ထူဒ်ဒီယံဇီ



(၈)

(ဝိသာခါ) ဝိဒ်ထူဒ်

ကစသ်ယွယ်နေတ်. သယ်ဂူထွီဒ်ကံသ်. စေယ်တဂိုယ်ဖျသ်ပူယ်. ဆိတ်နံယ်အိုတ်
ခုတ်ဒေဒ်ခါ. အကျ်ပျူဒ်ဝဲ (ဝိသာခါကျောင်းဒါယိကာမကြီး)ဃို. ယထာဝိ
ပုပ္ဖရာသိမှာ. စဒ်ထံတ်မေဒ်တေယ်သနယ်တေယ်ဟောဖှာဝဲဒတ်လံယ်.

ဗျိဒ်ခိုဒ်ပယ်ကဲသ်

(ဝိသာခါ) နေတ်(အင်္ဂတိုင်း. ဘဒ္ဒိယ) ဝေသ် (မေဏ္ဍက) သဲထီဖိုခွါ (နေဉ္စယ)
သဲထီဒးဒ်အမာ (သုမနဒေဝီ) ဖိုမုတ်မေသ်ဝဲလံယ်. သဒ်အိုတ်(၇)နိတ်ပွဲယ်ဘွံ.

ကစသ်ယွယ်နေတ် (သေကပုဏ္ဏား) စဒ်ထံတ်သေတ်ဖုညာ. ကကျိဒ်ဝဲဂေသ်
ကျိယ်ထိတ်လံယ်ဝဲဃို. ဒးဒ်သံကမူးသ်အာမဒ်. ဟဒ်ကညဒ်လဲဒ်. တေယ်သတ်စယ်
ရိယ်. တုယ်ဝဲလုံ (ဘဒ္ဒိယ) ဝေသ်နေတ်လံယ်.

ဖဲနေတ်ခါ (မေဏ္ဍက) သဲထီနေတ်လုံညာဃတ်ဆူဒ်တံလံယ်ဆံဟဲပတ်ဃလ်
ဝဲဃိုဘူတ်ကယ်ဒိုတ်. သဲထီယဲသ်ဂယ်. ဒိုတ်ကတးသ်. ဒိုတ်ကူးသ်တဂယ်. ကဲသဲထီ
ဖဒ်ဒိုတ်မေသ်လံယ်. ဘူတ်ကယ်ဒိုတ်ပွယ်. သဲထီယဲသ်ဂယ်နေတ်.

၁။ (မေဏ္ဍက)သဲထီ.

၂။ မေသ်ဝဲသဲထီမာ (စန္ဒပဒုမာ)

၃။ မေသ်ဝဲအဖိုခွါ (နေဉ္စယ)

၄။ (နေဉ္စယ) အမာ (သုမနဒေဝီ)

၅။ (မေဏ္ဍက) သဲထီကုသ်မေသ်ဝဲ (ပုဏ္ဏ) မေသ်ဝဲယဲသ်ဂယ်လံယ်.

(ဗိမ္ဗိသာရ) စံယ်ပယ်ဒိုတ်. ထိကံသ်ဟံတ်ကဝံယ်. ဒွဲကိုပူယ်နတ်. မေသ်ဝဲ
(မေဏ္ဍက) သဲထီတဂယ်မဒ်. တကဒ်ဒေဒ်. အဆးသီတ်ညာတကဲ. စီစေယ်ချာ
သယ်အိုတ်အာဝဲ. သဲထီဖဒ်ဒိုတ်. အိုတ်ဝဲယဲသ်ဂယ်ဒေဒ်. သုဝဲသေတ်နတ်.

၁။ (ဇောတိက) သဲထီ.

၂။ (ဇေဋ္ဌိလ) သဲထီ.

၃။ (မေဏ္ဍက) သဲထီ.

၄။ (ပုဏ္ဏ) သဲထီ.

၅။ (ကာကဝလ္လိယ) သဲထီ. သေတ်မေသ်ဝဲလံယ်.

(မေဏ္ဍက) သဲထီနတ်. ကစသ်ယွယ်ကညဒ် (ဘဒ္ဒိယ) ဝေသ်နသ်ဟူဘတ်
ဝဲဘွံ. ကောဒ်ထံတ်နဝဲ. အဖိုခွါ (နေဉ္ဇယ) ဖိုမုတ်မေသ်ဝဲ. အလီယ်မုတ် (ဝိသာခါ)
နတ်. အဲတ်လီတ်မုတ်ဖိုဍု. အဲတ်လီယ်မုတ်နဝဲနတ်မေသ်ဂေယ်. ဝဲသေတ်မေသ်
ဂေယ်ဂေယ်. ကကဲထံတ်ဝဲ. (မင်္ဂလာ) နတ်လံယ်.

နဝဲအဲတ်လီယ်ဒးဒ်. ခေပွယ်မုတ်ဖိုယဲသ်ကယယ်. လဲယ်တဂးသ်ခေါဒ်ဝဲ. ကစသ်
ယွယ်ဒိုတ်နတ်လံယ်ပူသ်လဲယ်ဝဲဒတ်.

(ဝိသာခါ) နတ်အဖု. သဲထီဒိုတ်တဲတး. မယ်ဝဲဒတ်. ဂေသ်ကျိယ်ဂေယ်ဘတ်.
တဂေယ်ဘတ်တကွဒ်. ဒးဒ်ပံညာတသ်သီတ်ညာ. အိုတ်ကူလးဒးဒ်ပွဲယ်ဝဲဃို. ဖဲလဲယ်
ကြးဒ်ဒးဒ်ယထာတသ်လံသ်ဖဲနတ်. လဲယ်တုယ်ဝီယ်. စိတ်လံယ်ယထာပူယ်. လဲယ်
ကေယ်ဝဲလုံခံတ်လံယ်. တုယ်ကစသ်ယွယ်အိုတ်ဘွံ. ဘာလံယ်ဝီယ်အိုတ်ဝဲဒတ်
လံယ်.

(ဝိသာခါ) သေတ်လုံညာဃတ်. ဖျေဒ်ဆီပူဃလ်ဘူတ်ဘာ. လံယ်ဆံအိုတ်ဝဲဃို
နတ်မံယ်. ကစသ်ယွယ်ဟောနဝဲတရာ. တုယ်လုံတရာကတးသ်ဘွံ. ဒးဒ်ခေပွယ်
ယဲသ်ကယယ်တပူယ်ဃံ (သောတာပတ္တိဖိုလ်) တီယ်ကေယ်ဝဲလံယ်. (မေဏ္ဍက)
သဲထီနသ်ကေ. သုံဒ်ဘိုဒ်သဒ်ကစသ်ယွယ်အိုတ်. ကနတ်ဘတ်ဝဲတရာ (သောတာ
ပတ္တိဖိုလ်) တီယ်ဝဲစေသ်လံယ်.

ဝီယ်ဘွံ. စဒ်ထံတ်လုံခါနတ်. လာသီလာပွဲယ်လာဒ်တဖဒ်. ကစသ်ယွယ်ဒးဒ်
သံကမ္မးသ်ခဲလးသ်မယ်ဘူတ်နဝဲ. ဘူတ်ဖဒ်ဒိုတ်လံယ်.

ကစသ်ယွယ်နတ်. ဖဲအိုတ်မုံသ်ဒေဒ် (ဘဒ္ဒိယ) ဝေသ်ပူယ်ဆးကတံသ်တမျဒ်.
ကညဒ်နဝဲလံယ်.

ဖဲနေတ်ခါ. ယယ်စကျိယ်ကံသ်. စံယ်ပယ် (ဗိမ္ဗိသာရ) ကံသ်. ကောသလဒ်စံယ် ပယ်ဒိုတ်နေတ်. ဟဲရူးနေဝဲအဒေမုတ် (ဝေဒေဟီ) တေဖုံဒုံဒ်ခတ်ပလ်ဝဲယို. စံယ်ပယ်ဒီဂယ် ကဲထံတ်ဝဲဒံယံဒ်ဖဒ်လံယ်.

တနီယ်မုသ်ဒေါဒ်. ကောသလဒ်စံယ်ပယ်ဒိုတ်. ဆိုမိုတ်ဝဲဒတ်.

ယယံဒ်ဖဒ် (ဗိမ္ဗိသာရ) စံယ်ပယ်ဒိုတ်. ထီကံသ်ဟံတ်ကဝံယ်. ဒွဲကိုပူယ်နေတ်. ဆးတလံခံလဲတ်တသီတ်ညာစုကဝဲပျီဒ်စီကူလးဒးဒ်ပွဲယ်. သဲထီဖဒ်ဒိုတ်အိုတ်ဝဲယဲသ် ဂယ်လုံယထီကံသ်. ဟံတ်ကဝံယ်ဒွဲကိုပူယ်. ကလးပွဲယ်ဒေဒ်ဝဲ. သဲထီတကွဒ်တအိုတ် နံဂယ်. ယလဲယ်လုံယံဒ်ဖဒ် (ဗိမ္ဗိသာရ) အိုတ်မေပေနေဝဲ. သဲထီတဂယ်ဒုကဂေယ် ဝဲလံယ်ဆိုမိုတ်ဝီယ်. ဟဲဝဲလုံယယ်စကျိယ်ကံသ်. နိဒ်ဆဲဒ်တဲတသ်ဒးဒ် (ဗိမ္ဗိသာရ) စံယ်ပယ်ဝီယ်ဘွဲ (ဗိမ္ဗိသာရ) စံယ်ပယ်ခံ.

ကစသ်စံယ်ပယ်ဒိုတ်ဇုံ. မဒုဂေသ်ကျိယ်အိုတ်ယို. ဟဲကညဒ်ဝဲလဲတ်. စဒ်ဝဲဒတ် ဘွဲ. နဝဲယံဒ်ဖဒ်. ထီကံသ်ဟံတ်ကဝံယ်ဒွဲကိုပူယ်. သဲထီဖဒ်ဒိုတ်ယဲသ်ဂယ်. အိုတ်ဖှာ သဒ်မေသ်ဝဲထီဆဒ်. တသ်ယဲသ်ဂယ်ကွာ. ဖဲကနေသ်ဝဲတဂယ်ဂယ်. ယဟဲပေဝဲ လံယ်. ထးနူလ်နေယယ်နံသ်တဂယ်မံယ်.

စံယ်ပယ်ဒိုတ်ဇုံ. မေသ်ဝဲသဲထီဖဒ်ဒိုတ်တကွဒ်နေတ်. ကျီကျဲယ်လံယ်ဆံအာမဒ်. မျဒ်ဒိုတ်မေသ်ဝဲ. ဘူတ်ကယ်ဒိုတ်ကစသ်သေတ်မေသ်ဝဲလံယ်.

ယယ်နေတ်. ကသုံဒ်ပျံနေသုဝဲသေတ်လံသ်ကွဲ. မယ်နေတသေဝဲလံယ်.

ယံဒ်ဖဒ်စံယ်ပယ်ဒိုတ်ဇုံ. ယယ်နေတ်မေတနေသ်သဲထီနံဂယ်. ယထီကံသ် တကေယ်လးယံဝဲလံယ်.

(ဗိမ္ဗိသာရ) စံယ်ပယ်နေတ်တဲတ်ပးဒ်ဒးဒ်အမဒ်သေတ်ဖုညာ.

ကစသ်စံယ်ပယ်ဒိုတ်ဇုံ. (ဇောတိက) စဒ်ထံတ်သဲထီဒိုတ်သေတ်ဖုညာ. ကသုံဒ် ဖျံနေဝဲအလံသ်အကွဲနေတ်. မယ်သဒ်ဒေဒ်ဝဲ. ဘတ်သုံဒ်ပျံဟံတ်ဒိုတ်ဒ်တဘေတ် သောဒ်. ကဲထံတ်တညံဂေသ်ကျိယ်အိုတ်ဝဲလံယ်.

(မေဏ္ဍက) သဲထီဖိုခါ (ဓနုဉ္ဇယ) သဲထီဆေဒ်ဖိုဒ်အိုတ်တဂယ်. ဘတ်တဲတ်ပးဒ် အဝဲမေဝီယ်မဒ်ကေယ်တဲပျံဒ်စံယ်ပယ်ကသေဝဲတဲဝီယ်. ကောဒ်နေဝဲ (ဓနုဉ္ဇယ) သဲထီ ဆေဒ်နေတ်.

နယ်ငုံ၊ သယ်ဂူတ္တိဒ်ကံသ်အိုတ်၊ စံယ်ပယ်ဒိုတ်ကောသလဒ်နတ်၊ ဟံဃေဝဲ
သဲထီတဂယ်၊ နယ်နတ်ဒးဒ်ကောသလဒ်စံယ်ပယ်တပူယ်ဃံ၊ လဲယ်ပျလ်လုံ
သယ်ဂူတ္တိဒ်ဝေသ်နတ်လံယ်၊ ချဒ်မဒ်ဝဲအမေဒ်နတ်လံယ်၊

ကစသ်စံယ်ပယ်ငုံ၊ ကစသ်စံယ်ပယ်၊ အဲတ်ဒေါဒ်လုံယလဲယ်ပျလ်နတ်၊
ကလဲယ်ဝဲဒတ်လံယ်၊

နယ်ငုံ၊ မေဒေဒ်နတ်၊ ကလဲယ်ဂံသ်၊ ကတံယ်ထံတ်သဒ်မံယ်တဲဝဲဃို၊

(ခနဉ္စယ) သဲထီနတ်၊ ကေယ်လုံဟိတ်ဘွံ၊ လုံကြးဒ်မယ်ဖုညာ၊ ရဲသ်ကွဲယ်
ကတံယ် မယ်ဝဲဒတ်လံယ်၊

(ဗိမ္ဗိသာရ) စံယ်ပယ်ဒိုတ်နတ်၊ ချီမေ့ဒ်ပူယ်ဇောယ်ဝဲ (ခနဉ္စယ) သဲထီဝီယ်၊
ဒးဒ်ကောသလဒ်စံယ်ပယ်ဒိုတ်တပူယ်ဃံ၊ ထးနုံလ်ပျလ်နေကွေလ်ဝဲဒတ်လံယ်၊

ကောသလဒ်စံယ်ပယ်ဒိုတ်နတ်၊ ကွဲထံတ်ဝဲ (ခနဉ္စယ) သဲထီဟာကေယ်လုံ၊
သယ်ဂူတ္တိဒ်ကံသ်၊ မိလုံကွဲတနယ်၊ ဂံယ်ခဲဂဲယ်ထးတ်၊ ဆဲဒ်လဲယ်ကဒါဒေါဒ်၊ တုသ်
တသ်လံသ်၊ ခုတ်ကဘဒ်တလိုတ်ဘွံ၊ အိုတ်ပတုံလ်ချဒ်စခါနတ်မံယ်၊ (ခနဉ္စယ)
သဲထီခဲ၊

ကစသ်စံယ်ပယ်ဒိုတ်ငုံ၊ တသ်လံသ်အီယ်၊ ဘတ်လုံမဒုထီကံသ်၊ ဟံတ်ကဝံယ်
ဒွဲကိုပူယ်လဲတ်ပတီရုံဒ်ဝဲဒတ်၊

မေသ်ဝဲယထီကံသ်၊ ဟံတ်ကဝံယ်ဒွဲကိုပူယ်လံယ်၊

ကစသ်စံယ်ပယ်ဒိုတ်ငုံ၊ ဖဲအီယ်ဒးဒ်သယ်ဂူတ္တိဒ်၊ အယီယ်အိုတ်ဒေဒ်ဝဲဆဲဒ်
အာလဲတ်၊

သဲထီဖဒ်ဒိုတ်ငုံ၊ ယီယ်ဒေဒ်ဝဲနွီယူယ်ဇနယ်လံယ်၊

ကစသ်စံယ်ပယ်ဒိုတ်ငုံ၊ တသ်လုံဝေသ်ကိုပူယ်မျိုနတ်၊ ကတေလ်တဝီ၊ လံသ်
အီတ်ဝဲရဒ်မဒ်၊ ယဝဲခေပွယ်ဒးဒ်၊ မယ်တသ်ကစသ်၊ အိုတ်ဝဲအာမဒ်၊ ကစသ်
စံယ်ပယ်၊ မေအဲတ်ဒေါဒ်နတ်၊ ကစသ်ယယ်၊ ဖဲတသ်လံသ်အီယ်၊ မိုတ်အိုတ်ဝဲသဒ်
လံယ်၊

ဂေယ်လီအိုတ်မံယ်၊ ဒုတ်လံယ်ဝီယ်၊

ဖဲတသ်လံသ်နတ်၊ တီယ်ထံယ်ရဲသ်ကွဲယ်ဆံလံယ်ဝေသ်၊ ဟေတ်ဝဲ (ခနဉ္စယ)
သဲထီဝီယ်၊ ကေယ်ဝဲလုံသယ်ဂူတ္တိဒ်ကံသ်နတ်လံယ်၊ ဖဲတသ်လံသ်နတ်၊ နံသ်စသ်
ကိုယ်တဲယ်၊ အိုတ်ဂံယ်ဘတ်ဃေထံတ်နေဝဲဃို၊ (ခနဉ္စယ) သဲထီဒိုတ်အိုတ်ဝေသ်

နေတ်စိယံအိုတ်ဝဲလုံ. (သာကောတ) ဝေသ်လံယံ. သယံဂူတ္တိဒ်ကံသ်ဒိုတ်ပူယံနေတ်. စိကယံရဒ်. သဲထီဖိုခွါ. (ပုညဝဗုဒ္ဓ) တဂယံ. ဖိုသတ်ခွါ. ခါဘတ်လုံသီတ်ဖဲဝဲလီလံယံ. မိုသ်ပသ်ခံ.

ဖိုအဲတ်ငုံ. လုံနဘတ်သဒ်. မျိန္ဒယံမုသ်ဘိုဒေဒ်သောဒ်. မုတ်ဖိုတဂယံ. ဟဒ်ဃုကွသ် ကေယံဇံယံတဲဝဲဒတ်.

မိုသ်ပသ်သေတ်ငုံ. ဖိုခွါအိုတ်ဖိုသတ်ခွါတဘွဲဝဲယို. တမိုတ်ထံတ်ပွသ်ဘတ်သဒ်ဒေဒ်မံယံ. ဖိုအဲတ်ငုံ. မယံဒေဒ်နေတ်တဂေယံ. ဖိုတအိုတ်ဝဲ. မုသ်ဘိုမျိနေတ်. စိစေယံချာသယံဟဒ်ဂံယံသေဝဲလံယံ. မယံဒေဒ်နေတ်တဂေယံ. ဃုကွသ်ကေယံမုတ်ဖိုတဂယံဂယံ. ဃောကညာတဲဒ်တို. ဘွဲအာဝဲယို.

မိုသ်ပသ်သေတ်ငုံ. ဂေယံမျိယဲသ်ပါအိုတ်ဝဲ. မုတ်ဖိုမေနေသ်ဝဲသောဒ်. မိုသ်ပသ်သေတ်တသ်အဲတ်ဒေါဒ်. ကဒိုကနတ်တသ်တဲမေသ်ဝဲလံယံ.

ဖိုအဲတ်ငုံ. ဂေယံမျိယဲသ်ပါနေတ်. မေသ်မဒုလဲတ်.

ပေါလ်မုတ်သေတ်ဂေယံမျိယဲသ်ပါ

မိုသ်ပသ်သေတ်ငုံ. ဂေယံမျိယဲသ်ပါတဲဝဲနေတ်.

၁။ ခိုတ်သူလတ်ဘတ်ဂေယံ.

၂။ ဖေဒ်ညတ်ဘတ်ဂေယံ.

၃။ ဃီကွဲဘတ်ဂေယံ.

၄။ ကီသ်ဂံယံဘတ်ဂေယံ.

၅။ အရဲသ်ဘတ်ဂေယံ. မေသ်ဝဲယဲသ်ပါလံယံ. ဖဲယဲသ်ပါကွာ.

၁။ ခိုတ်သူလတ်ဘတ်ဂေယံ. တဲဝဲနေတ်.

ဘူတ်ကယံအိုတ်. မုတ်ဖိုသေတ်. ခိုတ်သူဖုညာ. ဒေဒ်ပွယံဘီဖိုတ်ထိုတ်ပွလ်မဲသ်သောဒ်မယံသဒ်အိုတ်ဝဲလံယံ. မေထိုတ်ဃဲတ်ရသ်လံယံနေတ်. တုယံလုံခံတ်နးတ်ဒီ. အစောဒ်ဒီကေတ်ဝဲမေသ်လံယံ. အိယံနေတ်ခိုတ်သူလတ်ဂေယံမေသ်ဝဲလံယံ.

၂။ ဖေဒ်ညတ်ဘတ်ဂေယံ. တဲဝဲနေတ်.

နောဒ်ပူယံနေတ်. ပကတီဒ်အိုတ်. တဆိုဝဲတသီတ်. ဒေဒ်ဝဲစောဒ်ဝတ်ဃဒ်. ဒီမုတ်သတ်မယံသဒ်. ဂံယံစုတ်ဝဲ. ကဒ်ဘးတီသ်သဒ်ဖဲခိုတ်ဖဲလလ်ကဘတ်ထီဒ်ကဒ်လောလ်သဒ်. အိယံနေတ်မေသ်ဝဲ. ဖေဒ်ညတ်ဘတ်ဂေယံ. တဲဝဲမေသ်လံယံ.

၃။ ဃီကွဲဘတ်ဂေယ်တဲဝဲနေတ်.

မဲဖုညာ. ကမောလ်ရောလ်. ဒိုက္ခိတအိုတ်. တတိယ်တဟိုမယ်သဒ်. ဒေဒ်
စိယ်ပလ် ယွဲလိုသောဒ်အိုတ်ဝဲ. ထိုဒ်ဃလ်ဝိယ်ကပံယ်ဝါပလဲဖုညာမယ်သဒ်ဝါရှိဝဲ.
အဃီကမောလ်ဒိုမို. ထံတ်စိုတအိုတ်.တကိုဒ်ကေတ်ကူတပတ်.အိုတ်ဃူဖှောဒ်ဘတ်
ဂေယ်. အိယ်နေတ်ဃီကွဲဘတ်ဂေယ်တဲဝဲမေသ်လံယ်.

၄။ ကီသ်ဂံယ်ဘတ်ဂေယ်. တဲဝဲနေတ်.

အညတ်ညှိတ်ညှိတ်မယ်သဒ်အိုတ်ဝဲမုတ်ဖိုနေတ်. ညှိတ်ဝဲအိုတ်ဂေယ်. ဘေတ်
ကုသွေဒ်တိုသ်တေတပတ်. အိုတ်ဒတ်ဘေတလေယ်ဖို. ဒေဒ်ဝဲတကံလုဒ်အယံသ်
မယ်သဒ်အိုတ်ဝဲဒတ်. အညတ်ဝါမုတ်ဖိုဖုညာ. ဒေဒ်ဖဲဃံဝါသောဒ်ခဒ်ဝါကပံယ်.
အယံသ်အိုတ်ဝဲလံယ်. အိယ်နေတ်ကီသ်ဂံယ်ဘတ်ဂေယ်တဲဝဲမေသ်လံယ်.

၅။ အရွဲသ်ဘတ်ဂေယ်. တဲဝဲနေတ်.

အိုတ်ဖွဲတ်ဖိုဝိယ်. ဘွဲတဆီလီမေသ်ဝဲနသ်ကေ. ဒေဒ်ဝဲအိုတ်ဖွဲတ်ဝိယ်သံတဘွဲ
နေတ်သောဒ်. ဖေဒ်ညတ်တယောဒ်. တလံယ်သုဒ်. တဟဒ်ဂံယ်. အိယ်နေတ်
အရွဲသ်ဘတ်ဂေယ်တဲဝဲမေသ်လံယ်.

မိုသ်ပသ်သေတ်နေတ်.ကောဒ်နေဝဲပိုယ်ဏာယောဒ်ဂယ်. ပျူဒ်စူဒ်ဒုဒ်အံတ်
ဝဲဝိယ်.

တရတ်ပိုယ်ဏာသေတ်ဇုံ. ဖဲလောကဒ်ခူးအိယ်. ဂေယ်မျိုယဲသ်ပါလးပွဲယ်မုတ်ဖို
ဖုညာ. အိုတ်ဝဲဒတ်စေယ်ဇေယ်. စဒ်ဝဲဒတ်လံယ်.

သဲထီသေတ်ဇုံ. ဂေယ်မျိုယဲသ်ပါလးပွဲယ်. မုတ်ဖိုဖုညာနေတ်. အိုတ်ဝဲကစံဒ်
မေသ် လံတ်မံယ်.

မေဒေဒ်နေတ်. ဂေယ်မျိုယဲသ်ပါလးပွဲယ်. မုတ်ဖို.

တရတ်သေတ်လဲယ်ဃုကွသ်ဆိုနေတထီတ်မံယ်. တဲဝိယ်ဟေတ်ဝဲပျိုဒ်စီအာမဒ်
ဟေတ်ဝိယ်ဘွဲ.

တရတ်သေတ်လဲယ်ဃုဘတ်ဝိယ်. မေဟာဂေယ်ကဒါဘွဲ. ကဟေတ်လံယ်
ထဒ်ဝဲဒေဒ်. ကပျူဒ်စူဒ်ကွသ်ကတံယ်ဒေဒ်. ဂေယ်မျိုယဲသ်ပါမုတ်ဖိုမေသ်ထီတ်
နေတ်. မုတ်ဖိုကဒေဒ်အဂံသ်မေသ်ဝဲ. ဖဲထူကွံယ်လဲယ်စောလ်ကေယ်ဇေယ်တဲဝိယ်.
တတ်တကလံသ်ဖဲထူကွံယ်. ဟေတ်ထွဲပွသ်လဲယ်ဝဲလံယ်.

တရတ်ပိုယ်ဏာဖုညာ. လဲယံဃုက္ခသံဝေ. ခုဒ္ဒိတ်ဝေသံထံပူယံနသံကေ. တထိတ်
 ဝဲဒတ်နံဂယ်. ဟာကေယံကဒါခါ. တိုဒးဒ်ပွယ်ကျေပဒ်ဝဲ (ဝိဝဋ္ဌနက္ခတ်ပွဲ) တနီယံ
 နေတ်တုယံဝဲလုံ (သာကေတ) ဝေသံလံယံ (သာကေတ) ဝေသံနေတ်. တနီတ်
 တဘွံခီဘွံကျေပဝဲ (ဝိဝဋ္ဌနက္ခတ်ပွဲ) လံယံ. တသံလုံ (ဝိဝဋ္ဌနက္ခတ်ပွဲ) တဲဝဲနေတ်.
 ဟဒ်ထံတ်တသံခွးတအိုတ်နံဘွံမေသံဝဲ. မုတ်ဖိုသေတ်ခဲလးသံဒးဒ်ခေပွယ်
 ဟဒ်ထံတ်တသံခွး.လဲယံဝဲလုံ ထိက္ခိနီယံဒတ်ခဲလးသံလံယံ.

မဲတသံတနီယံနေတ်. စံယံပယ်. ပိုယ်ဏာ. သဲထီသံတ်မံယံသေတ်ဖိုခွါဖုညာ.
 ဒးဒ်နံသံစသံသေတ်. မုသံဘိုမျိုးဒေဒ်သောဒ်. ဟဒ်လဲဒ်စီဒ်ဆေဒ်ကွသံဝဲ. ဖွတ်ဒးဒ်
 ဖံကွယ်ဂံသံ. ပလံသံခေါဒ်ပလ်ကွသံဝဲဒတ်လံယံ.

ပိုယ်ဏာသေတ်နသံကေ. ဘိုဒ်ထီနီယံအိုတ်. တရောလ်တဖူးတ်ပူယံ. ထံတ်
 အိုတ်ပတုံလ်ပလ်ဝဲလံယံ.

မဲနေတ်ခါ (ဝိသာခါ) နေတ်တဆီဃုနီတ်ပွဲယံထံတ်ဝဲဒတ်လီ. ကူကယ်ဂေယ်
 ဝါထံတ်ဝီယံဒးဒ်ခေပွယ်ယဲသံကယယ်. ဟဲလံယံဝဲလုံထီနီယံလံယံ.

ဘိုဒ်ထံတ်ဒးဒ်. ပိုယ်ဏာသေတ်. အိုတ်ပတုံလ်တရောလ်နေတ်ဘွံ.

ဃုမယ်သဒ်. မူခိုတ်စူယံလံယံဖဒ်ဒိုတ်ဝဲလံယံ.

ခေပွယ်မုတ်ဖိုဖုညာ. ဟဲစိတ်ခေဝတ်နုလ်ခွါဒ်သုသဒ်လုံ. တရောလ်နေတ်လံယံ.
 ပိုယ်ဏာသေတ်ခဲ. ဟဲစိတ်ဝတ်နုလ်. မုတ်ဖိုဖုညာ. ကွသံထီဝဲဒတ်. ဂေယ်မျိုးယဲသံပါ
 လးပွဲယံနေတ်. တထိတ်ဝဲနံဂယ်.

(ဝိသာခါ) နေတ်မူခိုတ်စူယံဖဒ်ဒိုတ်နသံကေ. လုံကဘးဘးလဲယံဝဲအတးလဲယံ
 နုလ်လံယံဝဲလုံ. တရောလ်ပူယံလံယံ. ကူကယ်ပလ်ဖုညာ. စံတ်ဖွေဃီယံဝဲ. ပိုယ်
 ဏာသေတ်နေတ်. (ဝိသာခါ) ဂေယ်မျိုးလွီသံမီယံထိတ်ဘတ်ဝဲလီ. မိုတ်ထိတ်ဘတ်
 သဒ်ဒေဒ်ဝဲလုံ. အမဲဃို.

မေသံဝဲမုတ်ဖိုအီယံ. ဘတ်ဒ်ကးတ်ကူဂေသံကျိယံအိုတ်ကမေသံဝဲလံယံ.
 မေမယ်ဝဲ. မုတ်ဖိုတဂယ်.အဝယ်ဒု.ဟုထီဆိတ်မဒ်. ကအံတ်ဘတ်ဝဲတမေသံလံယံ.
 ကဒဲဒဲတဲလောလ် ဝဲသဒ်တသံတဲ. (ဝိသာခါ) ဟူဝဲဘွံသုသေတ်. တဲဝဲမဒုလဲတ်.
 စဒ်ဝဲဒတ်လံယံ.

ဖိုအဲတ်မုတ်ဇုံ. တဲနယ်မေသံဝဲလံယံ.

ဘတ်မဒုတဲဝဲဒတ်လဲတ်.

ဖိုအဲတ်မုတ်ဇုံ. နတကောဒ်မုတ်ဖုညာ. ကိုသ်သဒ်လုံကူကယ်ကစံတ်. ကရံဟဲ
စိတ်ဝတ်နူလဲလုံတရောလ်ပူယ်လံယ်.

နဲဝဲနတ်ဟဲခွေ. တစိတ်လဲယ်ယို. ကူကယ်စတ်ဖျေဃီယိဝိယိမဒ်ဟဲနူလဲလံယ်
ယိုနတ်ဝဲသေတ်. တဲဝဲမေသ်လံယ်.

ပါသေတ်ဇုံ. ကဲသဒ်ဒေဒ်နတ်တမေသ်. ယယ်ကစသ်မုတ်နတ်. ဂေသ်ဆူတ်
ဒိုတ်နေ. မုတ်ဖိုသေတ်ဖုညာ. ဖွဲတ်ခွေဖျီရှာ. အိုတ်ကစံဒ်လံယ်. သိတ်ညာပလဲဝဲ
ဂေသ်ကျိယ်. တမိယ်တမျိုအိုတ်ယို. ဖွဲတ်ခွေတစိတ်လဲယ်. ဟဲကဘဲဒ်ဝဲမေသ်လံယ်.

ဖိုအဲတ်မုတ်ဇုံ. သိတ်ညာပလဲ. ဂေသ်ကျိယ်မျိုအိုတ်ဝဲဒေဒ်လဲတ်. ပါသေတ်ဇုံ.
ဖဲလောကဒ်ပူယ်အိယ်. စိတ်လဲယ်ခွေတကြးဒ်ပွယ်အိုတ်ဝဲလွိုင်ဂယ်လံယ်. မေသ်
ဝဲသိတ်ညာပလဲ. ဂေသ်ကျိယ်နတ်တမိယ်. လုံအဂယ်ဂေသ်ကျိယ်တမိယ်အိုတ်ဝဲ
ဒေဒ်. မေသ်ဝဲဂေသ်ကျိယ်သိတ်ညာပလဲ. ထီဆဒ်နတ်ယို. တစိတ်လဲယ်ခွေ
ဟဲဝဲကဘဲဒ်ဘဲဒ်နတ်မေသ်လံယ်.

စိတ်လဲယ်တကြးဒ်ပွယ်လွိုင်ဂယ်

ပါသေတ်ဇုံ.

၁။ အဝိဒ်သေဒ်သိုလံဝိယိပလဲဝဲ. စံယ်ပယ်နတ်. ကူကယ်ထံတ်စံယ်ပယ်
ကူကယ်ဂေသ်ဝါကစံဒ်ဝိယိ. ခဒ်ခွေတ်လံယ်သဒ်. မေစိတ်လဲယ်ဝဲနူသ်တသ်ပွဲပူယ်
နတ်. တဃီလဒ်မံယ်. စံယ်ပယ်ဝဲအိယ်. ဒေဒ်ဝဲပွယ်ဖွဲတ်ဖိုပေါလ်ခွါတဂယ်သောဒ်.
စိတ်လဲယ်ဝဲလံယ်. ပွယ်ကဲဒ်ယဲဒ်ဘတ်တူသ်ကံယ်သေဝဲလံယ်. ကဘဲဒ်ဘဲဒ်မေ
လဲယ်မဒ်. ကွသ်ဂေသ်ဃီလဒ်မေသ်ဝဲလံယ်.

၂။ -စံယ်ပယ်ဒိုတ်ထံ. (မင်္ဂလာ) ကဆံတဒုနတ်. ကရးကရိုထံတ်တေဆံပလဲ
ဃီလဒ်ဝိယိ. မေစိတ်လဲယ်ခွေနတ်. ကွသ်တဃီလဒ်ဝဲလံယ်. ဒေဒ်ကဘတ်ဒ်
(မင်္ဂလာ) ကဆံဃီလဒ်ကဘဲဒ်မေလဲယ်မဒ်. ကွသ်ဂေသ်ကေသ်မေသ်လံယ်.

၃။ နဲသ်သံဖုညာ. လဲယ်မေခွေနေသ်ကွသ်တဂေသ်. မေသ်ဝဲနဲသ်သံအိယ်ဒေဒ်
ပကညံသောဒ်. စိတ်လဲယ်ဒေဒ်ဝဲပွယ်ကဲဒ်ယဲဒ်သေဝဲလံယ်. ပကတီဒ်မေသ်
ကဘဲဒ်မေ လဲယ်မဒ်. ဃီလဒ်ကွသ်သေမေသ်ဝဲလံယ်.

၄။ ပေါလ်မုတ်သေတ်နသ်ကေ. လဲယ်မေခွေကွသ်တသေဝဲလံယ်. ပေါလ်
မုတ်ဝဲအီယ်ဒေဒ်သောဒ်ပေါလ်ခွါ. စိတ်ခါလဲယ်ခွေပွယ်ကဲသ်ယဲဒ်. သေဝဲလံယ်.
လဲယ်ကဘဲဒ် မဒ်ဃီလဒ်ကွသ်သေဂေယ်ဝဲမေသ်လံယ်. ပါသေတ်ဇုံ.

ဖိုအဲတ်မုတ်ဇုံ. နဝဲဂေသ်ကျိယ်တမိယ်. အိုတ်ဒေဒ်မံယ်တဲဘွံ. မေသ်ဝဲဂေသ်
ကျိယ် မဒုလဲတ်.

ပါသေတ်ဇုံ. တသ်လုံမိုသ်နေတ်. နံသ်စသ်ဖိုမုတ်. ကီသ်ဂံယ်ဒိုတ်တသ်ဃီ
ဂေယ်ဝဲသောဒ်. ကွသ်ပျူဒ်စူဒ်ဒုံဒ်အံတ်ဒိုတ်ထံတ်ဝဲလံယ်. မိုသ်ပသ်သေတ်
ကွသ်ဒိုတ်ထံတ်. ဖိုမုတ်နေတ်. ကဆာအံတ်ဂံသ်. ဒေဒ်ပလံသ်ဟီပလ်ဝဲပျိုဒ်စိ
တမိယ်သောဒ်လံယ်. ကရူးလုံဝယ်ဟီတ်ဂံသ်. ကွသ်ဒိုတ်ထံတ်နေဝဲမေသ်လံယ်.
စိတ်ခွေလဲယ်ဒေါဒ်. မေယံသ်ဘတ် ကူနီယ်ထောဒ်မေသ်ဂေယ်ဂေယ်. တလေလ်
တပုသ်လံယ်ဃီသ်မေသ်ဂေယ်ဂေယ်. စုခံတ်မေကသ်နေတ်. မိုသ်ပသ်သေတ်သဒ်
ကဘတ်ဒို.

မေသ်ယဝဲကူကယ်. ဘတ်စံတ်ဃို. တမျိုမျိုမဒ်ဟဒ်ဂံယ်တအိုတ်. ဘတ်အခါ
သူထံတ်ကဒါသေဝဲလံယ်. မေသ်ဝဲသီတ်ညာဂေသ်ကျိယ်ဒေဒ်နေတ်ဃို. တစိတ်
လဲယ်ဝဲဒတ်နေတ် မေသ်လံယ်ပါသေတ်ဇုံ.

ပိုယ်ကာဖုညာ. ကွသ်ဝဲ (ဝိသာခါ) တဲတသ်ခါ. မဲဂေယ်လးပွဲယ်ထီတ်ဝဲဃို.
ဃီဂေယ်အေယ်ကယ်တပါသေတ်လးပွဲယ်ဒတ်လီမေသ်နေတ်မံယ်.

ဖိုအဲတ်မုတ်ဇုံ. မေသ်ဝဲဖံထူကွံယ်အီယ်. နဝဲဖိုအဲတ်မုတ်ဂံယ်. ကြးဒ်ထဲဒ်လဲဒ်
ဘတ်မေသ်ဝဲဒတ်လံယ်. တဲဝီယ်. ဟဲစောလ်ဖံကွံယ်. ဟေတ်လံယ်ဝဲ (ဝိသာခါ)
နေတ်လံယ်.

ပါသေတ်ဇုံ. ပါသေတ်ဟဲဝဲလုံ. မဒုဝေသ်တဝံဒေါဒ်နေတ်လဲယ်.

ဖိုအဲတ်မုတ်ဇုံ. ဝဲသေတ်အိုတ်လုံ. သယ်ဂူတ္ထိဒ်ကံသ်ဟဲဝဲလံယ်.

ပါသေတ်. သဲထီဖဒ်ဒိုတ်နေတ်. အမိယ်အိုတ်ဝဲဒေဒ်လဲတ်.

မိယ်လုံ. မိကယ်ရဒ်. သဲထီဖဒ်ဒိုတ်ဖိုခွါနေတ်. မိယ်ဒေါဒ်ဝဲဒေဒ်လဲတ်.

မိယ်လုံ. (ပုညဝန)လံယ်.

(ဝိသာခါ) ခံဒးဒ်ဝဲသေတ်. မုသ်ဘိုမျိုဒေဒ်သောဒ်ဆိုမိုတ်ဝီယ်. တူသ်
လောလ်နေ ဖံကွံယ်ဒေဒ်ထံတ်ဝီယ်နေတ်.

ဝဲဖိုမုတ်သေတ်ကံသ်. ပလံသ်ပုသ်လံယ်နေယထာမံယ်. မးပွယ်လဲယ်တဲကွး
ဝဲအပါ (ခနဉ္စယ) သဲထီလံယ်.

(ခနဉ္စယ) သဲထီခံ. လုံဖိုမုတ်မယ်လောလ်အတးပုသ်နေဝဲယထာလံယ်.

(ဝိသာခါ) ဒးဒ်ခေပွယ်.ဒးဒ်ထံတ်ယထာ. ဟာကေယ်ဝဲလံယ်.

ပိုယ်ဏာသေတ်နသ်ကေ. တပူယ်ဃံဟဲပတ်ပျလ်ထွဲဝဲလံယ်.

တုယ်လုံဟိတ်ဘုံ (ခနဉ္စယ) သဲထီစဒ်ဝဲဃို. ပိုယ်ဏာတကွဒ်နေတ်.

အိုတ်လုံ. တသ်လံသ်မဒုနေတ်ဟဲဝဲလဲတ်.

သဲထီဖဒ်ဒိုတ်ငုံ. ဝဲသေတ်အိုတ်လုံသယ်ဂူတ္တိဒ်ကံသ်ဟဲဝဲလံယ်.

သုဝဲသေတ်. သဲထီနေတ်. မိယ်ဝဲဒေဒ်လဲတ်.

မိယ်လုံ. မိကယ်ရဒ်သဲထီလံယ်.

သဲထီဖိုခွါနေတ်. အမိယ်ကောဒ်ဝဲဒေဒ်လဲတ်.

ကောဒ်ဝဲလုံ (ပုညဝဃန) လံယ်.

သုဝဲသေတ်သဲထီ. စုကဝဲယ်ပျိဒ်ဖိအိုတ်ဆေဒ်အာလဲတ်.

အိုတ်ဝဲကဘံလွီသ်ဆီလံယ်.

ကဘံလွီသ်ဆီပျိဒ်ဖိနေတ်. မေထိုတ်တတြံယ်ဒးဒ်. ဝဲဒတ်သေတ်ပျိဒ်ဖိ.

အိုတ်ဝဲဒတ်တပဲလေရွှေဖိုလံယ်. တနသ်ကေ. ဖိုမုတ်အဲတ်ဒေါဒ်. ဘတ်သဒ်
ဝဲဒတ်ဃိုတသ်တဲမေသ်အဂယ်. မတယ်ဘွံဒ်ဖိုတ်ကအိုတ်လးယ်ဝဲလဲတ်.

(ခနဉ္စယ) သဲထီနေတ်. ပူယ်ဇောယ်ပျုဒ်စူဒ်ပိုယ်နာသေတ်. ပွဲအိုတ်ဝဲဒီသံသးသံ
ဝိယ်ပုသ်ကေယ်ဝဲဒတ်လံယ်.

ကေယ်တုယ်သယ်ဂူတ္တိဒ်ဘုံ. မိကယ်ရဒ်သဲထီစဒ်ဝဲဒတ်.

ပုသ်လံယ်သု. မးဃုမုတ်ဖိုနေသ်ဝဲဒတ်ဇေယ်.

နေသ်ဝဲမံယ်သဲထီ.

မတဂယ်ဖိုမုတ်လဲတ်.

(ခနဉ္စယ) သဲထီဖိုမုတ်လံယ်.

မေသ်ဝဲ. ကျီကျဲယ်မေ့ဒ်မျဲဒ်သဲထီဖိုမုတ်ဝဲသေတ်နေသ်ဘတ်လီ. ဘတ်ဟာ
ကေယ်. ကောဒ်ဝဲလုံအခွေ. တဲတ်ပးဒ်ဝဲ. တဲရုံဒ်ကွးကောသလဒ်စံယ်ပယ်.
စံယ်ပယ်ခံ.

မေသ်ဝဲသဲထီနေတ်. ယလဲယ်ကောဒ်နေဝဲလုံ (ဗိမ္ဗိသာရ) စံယ်ပယ်အိုတ်ဝီယံ. ပွဲအိုတ်ဝဲမဲ (သာကေတ) ဝေသ်နေတ်လံယ်. သဲထီဝဲအီယံ. ကဘတ်ချီမျေဒ်. တဘဒ် ဂေယ်ဝါဝဲလံယ်. ယဲနသ်ကေ. လုံတသ်လံသ်နေတ်. ကလဲယ်ပျလ်ဝဲစေသ်လံယ် တဲဝဲဒတ်.

ဂေယ်ဒိုတ်ဝဲမံယ်ကစသ်စံယ်ပယ်. မိကယ်ရဒ်သဲထီရုံဒ်ထံတ်ဝီယံ. ရှးနေ ဝဲတသ်ပရးလုံ (ဓနုဉ္ဇယ) သဲထီအိုတ်လံယ်.

ဝဲဒတ်သေတ်. ကဟဲပတ်ဝဲဒးဒ်. ကောသလဒ်စံယ်ပယ်လံယ်. စံယ်ပယ်သီတ် သုံဒ်ခေပွယ်. ပတ်ဝဲအာမဒ်လံယ်. ပွယ်ပတ်အာဝဲတဘးဒ်နေတ်. ကွသ်ပျူဒ်စူဒ် ဒုံဒ်အံတ်ဘတ်ကဲဝဲဒတ်ဇေယ်. ရှးဝဲတသ်ပရးဒေဒ်နေတ်ဘွံ.

(ဓနုဉ္ဇယ) သဲထီခံ.

စံယ်ပယ်အဂယ်တဆီဟဲဒတ်ဝဲ. သီတ်သုံဒ်ပတ်အာသေတ်. ဟဲဒတ်ဝဲမံယ်. လုံယဂံသ်ဘတ်ကိုသ်ဂံယ်. တမိယ်မဒ်တအိုတ်ဝဲမံယ်. ကေယ်ရှးပရးကွးကဒါဝဲမေသ် လံယ်.

(ဝိသာခါ) တေပွဲသဒ်ပွဲ

မိကယ်ရဒ်သဲထီနေတ်. ဟဲဝဲဒတ်ဒးဒ်. ကောသလဒ်စံယ်ပယ်တဘွံသံ. ဖဲဒတ်ဝဲ ယူယ်ဇနယ်ဖဒ်ဖဲတသ်လံယ်. ပတုံလ်ဝဲဝီယံ. နံသ်စသ်သေတ်ဟဲဝဲဒတ်လီ. ရှးကွးစို နေဝဲ တသ်ပရးလံယ်.

(ဓနုဉ္ဇယ) သဲထီဖဒ်ဒိုတ်နေတ်. ရှးစိုကဒါနေဝဲလဲဒ်ဆံယ်ပျိဒ်စီဝီယံ. တဲတ်ပးဒ် ဒးဒ် အဖိုမုတ် (ဝိသာခါ) လံယ်.

ဖိုအဲတ်မုတ်ဇုံ. နမိယ်ပွယ်. မိကယ်ရဒ်သဲထီနေတ်. တဘွံသံဒးဒ်ကောသလဒ် စံယ်ပယ်ဟဲဝဲဒတ်လီ. သုဝဲသေတ်ဂံသ်. ဒေဒ်ကဘတ်ဂံသ်ဖှောဒ်သွဲဒ်. ကရဲသ်ကွဲယ် မယ် ဘတ်ဝဲဒေဒ်လဲတ်.

(ဝိသာခါ) နေတ်ကဗယ်တကလံသ်တံသ်ပူယ်ခါ. ဆူဒ်တံပလ်ဃလ်အိုတ်ဝဲဒတ် ဃို. ခဲလးလ်ဘတ်ဂံသ်ရဲသ်ကွဲယ်မယ်နေဝဲဒတ်လံယ်.

ဖဲတသ်တနီယ် (ဓနုဉ္ဇယ) သဲထီနေတ်. ကောဒ်နေဝဲပေါဒ်ထူကစသ်. ပတေယ် တရတ် ယဲသ်ကယယ်ဝီယံ.

ယဇ်မုသ်ကရးကရိဂံသ်. တေမယ်နေယယ်. မဟယ်လဒ်တယ်. တသ်ကယ်
နေတ်လံယ်. တဲဝီယ်. ဂံယ်စုတ်ဂေယ်ဝါ. ထူဝဲလ်နံသ်စံယ်လံယ်. တကထို. လုဒတ်
လဲဒ်ဖဲဒ်ဝဲ. ယတနယ်ပျီဒ်စီကူလးဒးဒ်ပွဲယ်ဟေတ်ဝဲဒတ်လံယ်.

ကောသလဒ်စံယ်ပယ်တုယ် (သာကေတ) ဝေသ်အိုတ်ဝဲဒီသံသးသံဝီယ်ဘွံ.
ရှးကွးတသ်ပရးလု (နေဉ္စယ) သဲထီအိုတ်လံယ်. သဲထီဖဒ်ဒိုတ်ဇုံ. ဝဲသေတ်သီတ်
သုဒ်အာမဒ်. အခါဆးကတံသ်ယေလ်ထံတ်ဘွံ. နဘတ်ကွသ်ဒုဒ်အံတ်. ကကံခဲဝဲ
လံယ်. အခါအီယ်. ဒုဒ်တေဖုံနဇ်မုတ်ဝီယ်. ကလဲယ်ခါဆးက တံသ်သီတ်ညာ
ကေယ်ဇံယ်.

ကစသ်စံယ်ပယ်ဒိုတ်ဇုံ. အခါအီယ်. မေသ်ဝဲတသ်ရှယ်လာခါ. ကေယ်အခါ
တကြးဒ်ဝဲဒေဒ်. ကစသ်စံယ်ပယ်. သီတ်သုဒ်ဂံယ်. ဘတ်ကွသ်ဒုဒ်အံတ်နေတ်.
မေသ်ဝဲယမူဒါလံယ်. လုလဲယ်အခါဘတ်. ကြးဒ်ဘွံမဒ်. ကတဲရှုဒ်ကွးကစသ်
စံယ်ပယ်လံယ်. နေတ်ဘွံမဒ်ကေယ်ကညဒ်ဇံယ်. ကေယ်ရှုဒ်ကွးရှးပရးကဒါဝဲလံယ်.

စဒ်ထံတ်လုခါနေတ် (သာကေတ) ဒံတဝေသ်. ဒေဒ်ပွယ်ကျေပဒ်ပွဲသောဒ်.
မယ် သဒ်ဒေဒ်နေတ်မေသ်လံယ်.

သးလာဘွဲတ်လီနသ်ကေ. တေဝဲမဟယ်လဒ်တယ်. တသ်ကယ်တဝီယ်ဒေဒ်.
ပွယ်မယ်တသ်ဖိုဖုညာ. သုဒ်ဘိုဒ်သဒ်လုသဲထီအိုတ်. ဟဲပတီရှုဒ်ဝဲ.

ကစသ်သဲထီဇုံ. ဝဲသေတ်ဂံသ်. လုအဂယ်အိုတ်ကူလး. ကောဒ်ဝီယ်ဒဲဒ်. ဒုဒ်
အံတ်သီတ်သုဒ်ဖဲမေသ်ဂံသ်. သေတ်မုတ်ဘအိုတ်လးယ်မေသ်ဝဲလံယ်.

သုဝဲသေတ်. လဲယ်ဒတ်ကောဒ်ဂယ်. အိုတ်လုဝေသ်ပူယ်. ကသေတ်ကဆဲဒဲ
လံသ်လီယ်ခဲလးလ်မေသ်ဂေယ်. ပွယ်ဟီတ်လံသ်လီယ်. ခဲလးလ်မေသ်ဂေယ်.
ဖျဲဒ်ဟာကေယ် စောလ်ပဒ်ကဲသေတ်မုတ်. ဖဲထံတ်ဇံယ်. သဲထီတဲတးဖဲဒုဒ်အံတ်ဝဲ.
ခဲလာတလးဒေါဒ်ဘွံ. သေတ်မုတ်ဘအိုတ်. တဲရှုဒ်ပျဒ်ဒေါဒ်.

အောဒ်ထံတ်ကူကယ်တးဒ်. ခဲလးသ်နေတ်. ကူကယ်လံသ်လီယ်လုအညဒ်စာ.
အညတ်တံတ်ခဲလးသ်. ဖွဲညလ်ပိုယ်ဖျီယ်. စုတ်စံတ်ဒးဒ်သို. သေတ်မုတ်အစာထို.
ဖဲဒေါဒ်ဝဲဒတ်လွီသ်လာတလးဝဲလံယ်. မဟယ်လဒ်တယ်. ကူကယ်သေတ်ဝီယ်
ကစံဒ်လံယ်.

မေသ်ဝဲ. မဟယ်လဒ်တယ်. ကူကယ်နေတ်ခွီကဘံတတ်ဖိုအိုတ်ဝဲ. တေတသ်စု
လဲဘတ်ဟေတ်ဝဲ. အပွယ်တကလံသ်မေသ်လံယ်.

တိုသ်နတ် ... (မေသ်မဒုဘူတ်ဘာစိုကမံယ်ဃို (ဝိသာခါ)နတ်မေသ်ဝဲ. မဟယ်လဒ်တယ်ကူကယ်တကွဒ်. ကူကယ်ဘတ်ဝဲနတ် လဲယ်. (ဝိသာခါ) နတ်. လုံကဒ်သပဒ်ကစသ်ယွယ်အိုတ် ဒေဒ်ခါ. သံခါနီကလဒ်ဂံသ်. ဆဒ်တသ်ဘံဂံသ်ကူကယ် ဟော်မယ်ဘူတ်ဘတ်ဝဲလံယ်. မေသ်ဝဲတသ်ဘံဘူတ်ဘာစို ကမံယ်ဃို. ကူကယ်ဘတ်ဝဲမဟယ်လဒ်တယ်ကူကယ်လံယ်. တသ်တဲနတ်မေသ်ဝဲမံယ်. မယ်ဘူတ်တသ်ဘံနတ်. ပေါလ်မုတ်ဂံသ်ကူကယ်ဘတ်ဝဲမဟယ်လဒ်တယ်ကူကယ် လံယ်. ပေါလ်ခွါဂံသ်ဒေဒ်ဘကိုဟဲကဲထံတ်တဖျံသ်တသ်ဘံ. ကူလဒေဒ်ပွဲယ်အိုတ်ဘတ်ဝဲလံယ်.)

(နေဉ္စယ) သဲထီနတ်. လွီသ်လာဆးကတံသ်. ဖိုမုတ်(ဝိသာခါ)ကူကယ်ဂံသ် မဟယ်လဒ်တယ်. တသ်ကူတေနေဝီယ်. ဟော်ချီမျေဒ်ဘတ်သဒ်ဒေဒ်. ဖိုမုတ် အသိုအဆံယ် မေသ်ဝဲဃို.

စေညတ်ပွဲယ်ပူယ်အိုတ်. လေတ်ခိုတ်ယဲသ်ကယယ်.

ဒေဒ်ထူခွဲဒ်ပွဲယ်ပူယ်အိုတ်. လေတ်ခိုတ်ယဲသ်ကယယ်.

ဒေဒ်စေခွဲဒ်ပွဲယ်ပူယ်အိုတ်. လေတ်ခိုတ်ယဲသ်ကယယ်.

ကူကယ်တတိုသ်ပွဲယ်ပူယ်အိုတ်. လေတ်ခိုတ်ယဲသ်ကယယ်.

ဒေဒ်ထောပဒ်ပွဲယ်ပူယ်အိုတ်. လေတ်ခိုတ်ယဲသ်ကယယ်.

ဒေဒ်သိုပွဲယ်ပူယ်အိုတ်. လေတ်ခိုတ်ယဲသ်ကယယ်.

သလေဟုသဒ်ပွဲယ်ပူယ်အိုတ်. လေတ်ခိုတ်ယဲသ်ကယယ်.

ထဲသ်ကနတ်. ထဲသ်ဘိုပွဲယ်ပူယ်အိုတ်. လေတ်ခိုတ်ယဲသ်ကယယ်.

စဒ်ထံတ်အာမဒ်. သူဆံတ်ပျီဒ်စီတကွဒ်. ဟော်ပျလ်ထွဲဝဲလံယ်.

(နေဉ္စယ) သဲထီနတ်. ပွဲယ်အီယ်မေသ်ဝဲပျီဒ်စီဖုညာ. ဟော်ဝဲဒတ်နတ်. အဖိုမုတ် (ဝိသာခါ) ဖဲတုယ်တသ်လံသ်တကွဒ်. မေလိုတ်ပျီဒ်စီဒေဒ်တဘတ်ဟဒ် ဃေလိုသ်ပွဲယ်အိုတ်သောဒ်. ဟော်ကေယ်ဝဲမေသ်လံယ်.

တမီယ်ဒေါဒ်. ယထာတခိုတ်တခိုတ်နတ်. ကူလဒေဒ်ပွဲယ်. ဂေယ်ဝါကူကယ် ကုသ်မုတ်သးဂယ်အိုတ်ပူယ်. လေတ်ခိုတ်ယဲသ်ကယယ်ဟော်ဒေါဒ်ဝဲဒတ်.

မေသ်ဝဲကုသ်မုတ်တကထိုယဲသ်ကယယ်နတ်. ကွသ်ပျုဒ်စုဒ် (ဝိသာခါ) ခေပွယ် အလိုဒ်အကျေမေသ်ဝဲလံယ်. ဝီယ်ဘွံ.

(ခေဉ္ဇယ) သဲထီနတ်. ကဟေတ်ဒေါဒ်ကွံသ်ဒေဒ်. ဆိုမိုတ်ဝီယ်. ကောဒ် နေပွယ်မယ်တသ်ဖိုအထံနတ် အိုတ်သးကယ်ပိုဒ်. အလဲသ်အိုတ်တကယ်ပိုဒ်. ခူးဃီထေဒ်တီသ်. ဒုံဒ်တဃီတ်ဝဲကွံသ်တကွဒ်. ဟေတ်ထဒ်ဒေါဒ်ဝဲလံယ်.

ပွဲယ်အီယ်ဒု. ဘတ်လီမံယ်. ပေဒ်တေလဝဲကရးနာဒ်ဒီခါနသ်ကေ. (ဝိသာခါ) လုံညာဘုတ်ဘာအကျိဆဲဒ်မေသ်ယို.ဂေသ်ပံသ်ပွဲယ်. အိုဒ်သဖေဒ်ကွံသ်ဖာ.ယုကလဒ်. ကွံသ်မိုသ်ယုကလဒ်. မိုသ်ဒးယုကလဒ်. ဖုပလ်ကရးလူယ်ထွဲပျလ်ဝဲဒေါဒ်လံယ်. တိုသ်နတ်. ပေဒ်ကရးဒီနသ်ကေ. ကွံသ်ဖုကပလ်. လူယ်ပျလ်ထွဲဝဲနတ်.

(ဝိသာခါ) လုံညာဘုတ်ဘာအကျိဆဲဒ်မေသ်ဝဲလံယ်. (ဝိသာခါ) နတ်ကဒ်သပဒ် ကစသ်ယွယ်လဲဒ်ထဲဒ်ခါ. ကိတ်ကီယ်ဝံယ်ပယ်ဒိုတ်. ဖိုမုတ်နွီဂယ်ကွာ. အတဒါဝီယ်လုံ (သံဃဒါသီမင်းသမီး) ကဲဘတ် ဝဲလံယ်. သံကမူးသ်တကလဒ်. ကွံသ်နုသ်ထီအယတ်သယ်ယဲသ်မျို. မယ်ဘုတ်ဝဲခါ. သံကမူးသ်ဖုညာ. ပေဒ်တီသ်တဖျံသ်ကြံတာနသ်ကေ. ကစသ်ဇုံ. အယတ်သယ်ဝဲအီယ်. ဝီတ်ဆးဒိုတ်မဒ်. အဝဲအီယ်. နေဒ် သဲဒ်မျုဒ်နိုဂေယ်ဝါအာမဒ်. ကြံသ်ထဒ်ဒေါဒ်. ကပးထဒ်ဒေါဒ်. ဝီယ် ကေယ်ဘွံအာ. ထတ်ခယ်မယ်ဘုတ်ပလ်ဝဲ. အကျိဆဲဒ်ယို. ပေဒ်ကရး ဒီနသ်ကေ. ဖုပလ်ကရးလူယ်ပေါလ်ဝဲ နတ်မေသ်လံယ်.

မေသ်ဝဲပျိဒ်စီကောဒ်မီယ်. ဟေတ်အဒ်ဝီယ်ဘွံ. အမိုမေသ်ဝဲသဲထီမာ (သုမနဒေဝီ) ခံ.

ကစသ်သဲထီဇုံ. ကစသ်နတ်. ဟေတ်အဒ်ယဖိုမုတ်. ပျိဒ်စီခဲလးသ်ဝီယ်ဝဲလီ. ပွယ်လုံဖေဒ်မယ်ဒိုတ်ဆေဒ်. ကလဲယ်ပျလ်ထွဲဝဲတကွဒ်. နတနလ်ထီစီဒ်စေဒ်ဒေဒ် ဝဲနတ်. ဂေသ်ကျိယ်အိုတ်ဝဲမျိုဒေဒ်လဲတ်.

ကစသ်မုတ်ဇုံ. အဲတ်ယဖိုမုတ်. အိုတ်တအိုတ်. မိုတ်သီတ်ညာဘတ်သဒ်ယို. ကေဒ်စဒ်တမီယ်တမယ်ဒေဒ်. ပလ်တံသ်ဃလ်ဝဲလံယ်. လုံတမိုတ်လဲယ်သဒ်ဖုညာ. တဒုံဒ် လဲယ်နေသ်ဆူတ်. တုယ်လုံယဖိုမုတ်လဲယ်ဘွံမဒ်. မိုတ်လဲယ်သဒ်တကွဒ်. လဲယ်ပျလ်ဒတ်ဝဲ. တမိုတ်လဲယ်သဒ်တကွဒ်. အိုတ်တေယ်ဒတ်ဝဲကတဲလံယ်. ယိုနတ်မေသ်ဝဲတသ်ဂေသ်တမယ်ပလ်တံသ်ဃလ်ဝဲမေသ်လံယ်.

သိုတ်သံဝဲ (ဝိသာခါ) တသ်တဲဆီပုးတ်

ဝိယံဘုံ (ခနဉ္စယ) သဲထီဖဒ်ဒိုတ်နေတ်. ခဲဂံယ်ဘုံအဖိုမုတ်နေတ်. ကဘတ်လဲယ် ပျလ်ထွဲလုံအဝယ်ဟိတ်လံယ်. ဆိုမိုတ်ဝိယံ. နံလ်လံယ်လုံတးဒ်ခါပူယ်ကောဒ်နေအဖို မုတ်. (ဝိသာခါ) မးဆိတ်နံယ်ဝဲလုံခဲတ်ထေဒ်ဝိယံ. သိုတ်သံဝဲပျဒ်ဝဲလံယ်. မိကယ်ရဒ်သဲထီနသ်ကေ. အိုတ်ဘိုဒ်ကဒ်အခါတဖူးတ်လံယ်ဆဲပူယ်.

(ခနဉ္စယ) သဲထီသိုတ်သံတသ်တဲ. ဒိုကနတ်ဟုတ်ဝဲလံယ်.

ဖိုအဲတ်မုတ် (ဝိသာခါ)ဇုံ. လုံမိယံပွသ်ဟိတ်. ဘတ်လဲယ်ပျလ်အိုတ်ဝဲ. ဒဲတ် မုတ်ဖုညာနေတ်.

၁။ မေတ်အူလုံအဒွဲ. လုံတသ်ခူးတဘတ်ထုံဒ်ထံတ်ဝဲ.

၂။ မေတ်အူလုံအခူး. လုံအဒွဲတဘတ်သွံနံလ်လံယ်ဝဲ.

၃။ ဟေတ်ပွယ်လံယ်. ဘတ်ဟေတ်ဝဲဒတ်.

၄။ တဟေတ်ပွယ်ဖုညာ. တဘတ်ဟေတ်.

၅။ ဟေတ်ဂေယ်တဟေတ်ဂေယ်. ဘတ်ဟေတ်မေသ်လံယ်.

၆။ ဘတ်အိုတ်ဝဲခုတ်ကဘဒ်.

၇။ ဘတ်အံတ်ဝဲခုတ်ကဘဒ်.

၈။ ဘတ်မိဝဲခုတ်ကဘဒ်.

၉။ မေတ်အူနေတ်ဘတ်လိုဒ်ကျွဲဝဲ

၁၀။ ဟိတ်ကိုပူယ်နဒ်ဘတ်ယိုယ်သေယ်ဘာဝဲလံယ်.

လုံခိတနီယ်. ကောဒ်ဖိုတ်ဝဲသိတ်သုံဒ်ခဲလးသ်. လုံစံယ်ပယ်ဒိုတ်သုံဒ်. တသ်ခးတ် သဒ်ကောဒ်နေဝဲပျဒ်စီလးပွဲယ်. သဲထီဃောဒ်ဂယ်. ပလ်ဝဲလုံနံသ်စသ်. ခးတ်စဒ် အလံသ်ဖဲတုယ်တသ်လံသ်တကွဒ်. ကြးဒ်သိုတ်သံယဖိုမုတ်. တသ်အပျိဒ်သုမေထိတ်ဝဲ တကွဒ်. သုဝဲကွသ်သိုတ်သံ. ဆိုမဒ်နေယယ်. တဲအဒ်ဝဲဝိယံ. ခွိကဘံတတ်မဟယ် လဒ်တယ်. တသ်ကယ်မးကယ်ထံတ်ဝဲ. ဖိုမုတ်လုသ်ထီဆတ်ပျသ်ကမူတ်ဂံသ်. ယဲသ် ဆီလွီသ်ကဘံ. ပျိဒ်စီဟေတ်ဝိယံ. တေတ်ထံတ်နေဝဲလုံ. ယထာယေယ်ပူယ်နေတ် လံယ်.

ဝိယံဘုံ. နံသ်စသ်ပးဝဲ. တဝံဖဒ်ဒိုတ်. တဆီလွီသ်တဝံပူယ်. အိုတ်ပွယ်ဖုညာ. မေလဲယ်ပျလ်ဘတ်သဒ်. (ဝိသာခါ) လံသ်ခိနေတ်လဲယ်ကဲဝဲဒတ်လံယ်. ဒိုထံတ်ဖိုယ်.

ဟဒ်ရုတ် တဃုလ်တဲကွဲးဝဲလံယ်. ဟူဘတ်မိုယ်သံတ်. ပွယ်ခဲလးသံထွဲဒ်ထံတ်လဲယ် ပျလ်ထွဲဝဲလံယ်.

(ခေဉ္ဇယ) သဲထီဖဒ်ဒိုတ်နေတ်. ကောသလဒ်စံယ်ပယ်ဒိုတ်ဒးဒ်. မိကယ်ရဒ် သဲထီဒိုတ်. ပွယ်ဇောယ်မယ်ဝဲ. လဲယ်ရှးကွဲတစဲဒ်ဖိုဝိယ်. အဖိုမုတ်(ဝိသာခါ) ထးနုလ် နေဝဲ ဒးဒ်သုဝဲသေတ်နေတ်လံယ်.

မိကယ်ရဒ်သဲထီနေတ်. ပွယ်ခဲလးလ်လံသ်ခီကတးသ်အိုတ်. လေတ်တခိုတ်ဒးဒ် ဝဲလံယ်.

ထီတ်ဝဲဒတ်. ပွတ်ဒ်ဒုတ်အာမဒ်တဖတ်.

ပွယ်သေတ်တကွဲဒ်နေတ်. မေသ်ပွယ်ဖဲလဲတ်.

ကစသ်သဲထီဇုံ. ကစသ်သဲထီဒဲတ်မုတ်. ခေပွယ်ကုသ်မုတ်ကုသ်ခွါသေတ်မေသ် ဝဲလံယ်. ပွယ်အာဝဲတဘးဒ်အီယ်. မဒုမတဂယ်. ဒုံဒ်အံတ်ကကဲဝဲလံယ်. ဒိုတ်သ် ဒုံဒ်စိတ်ဖျောဒ်ကွေလ်ခဲလးလ်တဲဘွဲ. (ဝိသာခါ) ခံ.

သုကြံတာတဂေယ်. ပွယ်တကွဲဒ်အီယ်လံယ်. ကဒုံဒ်အံတ်ကဒါကေယ်ဝဲ. ပွယ်ခဲ လးသ်ကောဒ်ဂယ်လံယ်. တဲနသ်ကေ. မိကယ်ရဒ်သဲထီခံ.

ဖုအဲတ်မုတ်ဇုံ. ဝဲသေတ်ဂံသ်. အာတဘးဒ်ဝဲပွယ်သေတ်တကွဲဒ်. တသ်လိုတ် တအိုတ်. ပွယ်အာတဘးဒ်အီယ်. မဒုမတဂယ်ကဒုံဒ်အံတ်လဲတ်. ဒိုတ်သ်နုတ်စိတ် ကွေလ်ဝဲလံယ်. အိုတ်တေသ်ကေယ်ဝဲလုံ. အရှယ်ဘွဲ.

ဝဲသေတ်ပွယ်အီယ်. ဘတ်ကြးဒ်လီ. တဲဝိယ်ကွဲယ်ကေယ်ဃုံလ်ဝဲပွယ်တစဲဒ် ဖိုလံယ်. တုယ်သယ်ဂူတ္တိဒ်ဝေသ်ဘွဲ (ဝိသာခါ) ဆိုမိုတ်ဝဲဒတ်.

လုံဘးဝဲအိုတ်ဒးဒ်အဒုတ်. ယထာပူယ်. ဒးဒ်ဝဲ. မေနုလ်ဝေသ်ပူယ်ကကြးဒ်ဇေယ်. မေတမေသ်. ရိုရိယထာပူယ်. မေဒးဒ်ကကြးဒ်ဇေယ်. ဆိုမိုတ်ဝိယ်တဘွဲစံတ်ထီကဒါဝဲ. မေဒးဒ်ဝဲအိုတ်ကြံဘးသ်ဖဲဒိုတ်. နုလ်ဝေသ်ပူယ်. မဟယ်လဒ်တယ်. ကူကယ် ဘွဲဒ်ဖိုတ်တဖာဖို. ဆိုမိုတ်ဝိယ်. (ဝိသာခါ) ကဒုံဒ်နုတ်ဖျောလံယ်ဘတ်သ်. နံသ်စသ် လုံ. ခူဝေသ်ဖို မဲလ်ညာဃိုနေတ်. ဒးဒ်ဝဲရိုရိယထာပူယ်. နုလ်ဝဲလုံဝေသ်ပူယ်လံယ်.

ခူဝေသ်ဖိုဖုညာ. ထီတ်ဝဲ (ဝိသာခါ) စီစေယ်ချာသယ်. ဖူလဲဒ်လံယ်သ်ဒ်နာ. စေဒ်ပတြးယ်တမျှအဒ်အံဝဲခါ. တုယ်ဝဲလုံ. မိကယ်ရဒ်. သဲထီဖဒ်ဒိုတ်ဟိတ်လံယ်.

တုယ်ဟိတ်ဝိယ်ဘွဲမဒ်. သယ်ဂူတ္တိဒ်ဝေသ်ဖိုဖုညာ.

(နေဉ္ဇယ)သဲထီနေတ်. လဲယလုံသုသေတ်ဝေသ်ပူယပဝဲတကွဒ်. ဒိုတ်ထံပူယ
ဇေယျ. ပျုဒ်စူဒ်ဒုံဒ်အံတ်ဖူဘတ်ဝဲလံယ.

ဖဲနံသ်စသ်သေတ်မယ်ကဲ. ဟေတ်ဝဲ(ဝိသာခါ) လုံလဲတ်ဆံယ်ပယ်ဏယ်လံယ.
(ဝိသာခါ) နေတ်ကယဲသ်ပွယ်ဟေတ်လဲတ်ဆံတ်ဖူညာ. အစာထိုကေယ်ဟေတ်
ကဒါဝဲသောဒ်.

ပျိဒ်စိဝဲအိယံ. ယမိုဝဲနေတ်ဂံသ်. ပျိဒ်စိဝဲအိယံ. ယပါဝဲနေတ်ဂံသ်. ပျိဒ်စိဝဲအိယံ.
တိမုဂါနံဝဲနေတ်သေတ်ဂံသ်. စဒ်ထံတ်မဲလ်ဃီအဲတ်ကွီ. တဲမုသ်ပးယံဝိယံ. ကေယ်
ဟေတ်ကဒါဝဲဒေဒ်နေတ်လံယ.

ခူဝေသ်ဖိုဖူညာ. ဒုံဒ်ဒဲကဲထံတ်ဝဲ. ဆွေယ်မျိုဘိုဒ်တိသ်မဲလ်နံသ်သောဒ်မေသ်
ဝဲလံယ. မိကယ်ရဒ်သဲထီနေတ်. တေဖုံအဖိုခွါဝိယံ.

ကညဒ်အိုတ်ထံဘိုဝဲ. သယ်ဂူတ္ထိဒ်ကံသ်ပူယ. ကစသ်ယွယ်နေတ်. တနံတ်
ဘတ်ဝဲ. နံတ်ဝဲလုံ. နံသ်စသ်ကျိယံညိယံ. ကိုကွဲတ်. ဘေတ်ဆေဒ်. ကူကယ်လိုဒ်
(တက္ကတွန်း) ဖူညာ. ယကစသ်ဂေယ်ဝါတကွဒ်ဂံသ်. ဘတ်ပူယဇေယျ. မယ်ဘူတ်ဝဲ
မေယ်ဒိုတ်ဆိုမိုတ်ဝိယံ. တနီယံမုသ်နေတ်. ထီတပတ်မေယ်တသ်နုသ်ထီ. မးပွယ်
အာမဒ်ဝိယံနေသ်. နံသ်စသ်ကိုကွဲတ်ဝဲ. (အစေလကတက္ကတွန်း) ယဲသ်ကယယ်.
တမံသ်ပေဒ်. ပျုဒ်စူဒ်မယ်ဘူတ်ဝဲမေယ်ဒိုတ်လံယ.

မးယဒဲတ်မုတ်. ဟဲဘာဝဲယဟာတယ်. ပိုတ်ကိုယ်တကွဒ်အိယံ. မးပွယ်လဲယံ
ကောဒ် အဒဲတ်မုတ် (ဝိသာခါ) လံယ.

ကဲထံတ်. သောတယ်ပလ်ဝိယံလီ. မေသ်ဝဲ(ဝိသာခါ) နေတ်. ကူကယ်တပတ်
ထီတ်ဝဲ (တက္ကတွန်း) သေတ်တကွဒ်.

မဲလ်ရှဒ်ဦယံဖုံဒ် (ဟိရိ. သြတ္တပ္ပ) တအိုတ်. သုသေတ်တဖတ်. တမေသ်ဝဲဒတ်.
ယဟာတယ်. ယမိယံပွသ်နေတ်. ဘတ်မဒုကောဒ်ယယ်လဲတ်. ဖွိယံ. လံယံသဒ်
ဘတ်အးဒိုတ်မဒ်. လံယံသဒ်ဘတ်အးဒိုတ်မဒ်. ဒုတ်ဒွဲတ်ကဲဒ်ယဲဒ်ဝိယံ. ကေယ်ဝဲလုံ
နံသ်စသ်လံသ်နေတ်လံယံ. (တက္ကတွန်း) သေတ်ဖူညာ. ထီတ်ဘတ် (ဝိသာခါ)
နေတ်.

တကတ်သဲထီဖဒ်ဒိုတ်ဇံ. နယ်နေတ်. မုတ်ဖိုဂေယ်ဝါလုံအဂယ်. နတထီတ်ဝဲ
လးယံယယ်. သံခါကောတမဒ်. ပွဲသ်မုတ်မေသ်ဝဲ. တသ်ယိုဒ်မးဒ်မုတ်တဂယ်.
ဘတ်မဒု. နဟာကေယ်ကောဒ်ထံတ်ဟိတ်ပူယလဲတ်. နံစိတ်လံယံကွေလ်ဇံယံ.

တဲဝဲဒတ်လံယ်. ဒးဒ်တသ်တဲဝဲအိယ်ဃို. ကျီကျဲယ်ပျဒ်ပျော. ဒိုတ်ထံလံသ်ဂေယ်. စီစေယ်ကစသ်. မုတ်ဖိုတဂယ်နံဟဒ်တကြးဒ်ဆိုမိုတ်ဝီယ်.

ကစသ်သေတ်ဇုံ. ညာစသ်သဒ်ဘတ်ဒေဒ်. မေသ်ဝဲသုသေတ်ဖုညာ. သိတ်ညာ တသိတ်ညာ. ကြံတမံသ်. တဲနာစိုယ်တသ်မေသ်ဝဲမံယ်. ကစသ်သေတ်. အိုတ် ကစဒုဝီသဒ်စူယ်လသ်မံယ်. ဃေဝီသဒ်စူယ်ဝီယ်. ပွဲကေယ်ဝဲဒတ်လံယ်.

ဝီယ်ဘုံ. မိကယ်ရဒ်သဲထီနေတ်. ဆိတ်နံယ်ဝဲလုံ. လံသ်ဒါဂေယ်ဝါခိုတ်. ထးနံလ် ပလ်ဝဲထူခွဲဒ်ပူယ်ထီတပတ်. မေယ်တသ်နုသ်ထီနေတ်. အံတ်ဝဲဒတ်လံယ်. (ဝိသာခါ) နေတ်ဝီယ်သုနေဝဲအမိယ်ပွသ်လံယ်.

ဖဲနေတ်ခါ. နဲသ်သံတပါ. ဟဒ်ကြံသ်မေယ်ခိုတ်ဘတ်တံယ်. ဟဲဆးထးတ်ဝဲလုံ. မိကယ်ရဒ်သဲထီမဲလ်ညာနေတ်လံယ်. ဝီသ်သုတ်မိယ်ပွသ် (ဝိသာခါ) ထီတ်ဘုံ.

ယတဲကူးမိယ်ပွသ်တကြးဒ်. ဒေဒ်ကထီတ်ဝဲ. ဘတ်ပျဒ်မဒ်ကကြးဒ်လံယ်. ဆိုမိုတ်ဝီယ်. ဂဲယ်ထးတ်ဝဲတယီယ်တဘိုဒ်. ဆးထးတ်အိုတ်ဝဲလံယ်.

မိကယ်ရဒ်သဲထီနေတ်. ထီတ်ဝဲနဲသ်သံနသ်ကေ. ကလောဒ်ပလ်သဒ်ဒေဒ် တသိတ်ညာ. ရှိလံယ်ခိုတ်အံတ်ထံဘိုဝဲမေယ်နေတ်လံယ်နေတ်ဘုံ (ဝိသာခါ) ခံ.

ယမိယ်ပွသ်အိယ်. ထီတ်နဲသ်သံနသ်ကေ. တမယ်ဘူတ်ဘာ. သိတ်ညာဝဲဘုံ.

ကစသ်ဇုံ. ကလောဒ်မဒ်လံယ်. ကစသ်ပွဲသ်မုတ်. မိယ်ပွသ်အိယ်. အံတ်ဝဲတသ် လံသ်လီယ်လံယ်ကစသ်. ပတီရှံဒ်ဝဲဒတ်လံယ်.

မိကယ်ရဒ်သဲထီဖဒ်ခိုတ်နေတ်. (ဝိသာခါ) တဲ (တက္ကတွန်း) သေတ်ခါ. တူသ်ကံယ်ဝီသဒ်စူယ်ကဲဝဲဒေဒ်နသ်ကေ. တဲနံသ်စသ်လုံ. အံတ်တသ်လံသ်လီယ်ဘုံ. အံတ်မေယ်ပတုံလ်ကွေလ်ဝဲ.

မေသ်ဝဲ. တသ်ယိုဒ်မးဒ်မုတ်အိယ်. နံဟဒ်ကွေလ်ဇံယ်. တသ်ယိုဒ်မးဒ်မုတ်အိယ်. တဲဝဲလုံယအံတ်ပွယ်အေတ်. တဲဝဲဘုံ.

ဖဲနေတ်ခါ. အိုတ်ဂံယ်ထေဒ်. ပွယ်မယ်တသ်ဖိုတကူဒ်. မေသ်ဝဲ (ဝိသာခါ) ခေပွယ်ခဲလးသ်ကောဒ်ဂယ်တိုဘိုဒ် (ဝိသာခါ) ဒးဒ်စုနးထောဒ်မဒ်တဘူတ်. ဒးဒ် နောဒ်သေတ်တဲတဘူတ်ဝဲနံဂယ်.

(ဝိသာခါ) နေတ်ဟူဘတ်ဝဲ. မိကယ်ရဒ်သဲထီတသ်တဲဘုံ.

ပါဇုံ. ယတဲဘတ်ဝဲ. တသ်တဲတစဲဒ်ဖိုအိယ်ဃို. စိတ်လံယ်ဖဲဟိတ်ပူယ်တကဲ ဝဲလံယ်.

ယယ်နေတ်. လဲယံကောဒ်နေလုံထီနီယံထေဒ်အညဒ်တရဒ်ကုသ်မုတ်တဂယ်
တမေသ်. မိုသ်ပသ်အိုတ်တီဆဒ်ဝဲ. ပွယ်တဂယ်လံယံ. ယပသ်အဒ်ယယ်လုံ. ကစသ်
သဲထီဖဒ်ဒိုတ်အိုတ်ခါ. ကောဒ်နေဝဲသဲထီဖဒ်ဒိုတ်ဃောဒ်ဂယ်. ယဖိုမုတ်အီယံ.
တသ်ပျိဒ်မေအိုတ်သုဝဲသေတ်ကွသ်ရဲသ်ကွဲယံ. ဆိုဖျဒ်နေယယ်. တဲမယ်လောလ်
ထွဲဝီယံ. ထးနံလ်ယယ်လုံ. ကစသ်သဲထီဖဒ်ဒိုတ်စုပူယံလံယံ.

ကောဒ်နေဝဲသဲထီဃောဒ်ဂယ်ဝီယံ. မေသ်ယတသ်ကမတ်. အိုတ်တအိုတ်.
စေလေစဒ်ကွသ်မံယံတဲဝဲ. မိကယ်ရဒ်သဲထီဘွံ.

(ဝိသာခါ) နေတ်မေသ်ကြးဒ်ဘတ်. တသ်တဲဝဲလံယံ. ဆိုမိုတ်ဝီယံ.

မးကောဒ်နေဝဲသဲထီဖဒ်ဒိုတ်ဃောဒ်ဂယ်. လုံကြးဒ်တသ်လံယံ. ပွဲဆိတ်နံယံ
ဝဲဝီယံ.

မိကယ်ရဒ်သဲထီဖဒ်ဒိုတ်. တဲဝဲတမိုသ်ဒေဒ်အီယံလံယံ.

နဝဲသဲထီသေတ်ဇုံ. မုတ်ဖိုဝဲအီယံ. ထးနံလ်ပလ်ထူခွဲဒ်ပူယံ. ထီတပတ်မေယံ
တသ်နုသ်ထီ. ယအံတ်ဝဲခါ. တဲဝဲလုံယအံတ်ပွယ်အေတ်လံယံ. ဒေဒ်ဝဲတသ်တဲ
နေတ်ယို.

မုတ်ဖိုဝဲအီယံ. ကနံစိတ်လံယံလုံ. ဟိတ်ပူယံလံယံ.

သဲထီဖဒ်ဒိုတ်ဃောဒ်ဂယ်ခဲ.

ဖိုအဲတ်မုတ်ဇုံ. နတဲဒေဒ်နေတ်. မေသ်လံတ်ယေ.

ပါဒိုတ်သေတ်ဇုံ. ယယ်နေတ်တဲဝဲဂေသ်ကျိယံဒေဒ်နေတ်. တမေသ်ဝဲမံယံ.

ဟဲကြံသ်မေယံဒိုတ်. နဲသ်သံတပါ. ဟဲဆးထးတ်ဟိတ်မဲလ်ညာ.

ယမီယံပွသ်နေတ်. အံတ်မေယံတသ်နုသ်ထီခါ. မေသ်ဝဲနသ်ကေ. ကမယ်ဘူတ်
ဂံသ်. တနံတ်ဘတ်ဝဲနဲဝဲဒ်ယို.

ယမီယံပွသ်အီယံ. ပျိဒ်စိုဒ်ပယ်တဃတ်အီယံခါ. တမယ်ဝဲဘူတ်ဘာ. လုံညာ
မယ်ပလ်မေသ်ဝဲ. ဘူတ်ဘာလံသ်လီယံနေတ်လံယံ. အံတ်ကဒါကေယံဝဲမံယံ.
ဆိုမိုတ်ဒေဒ်နေတ်ယိုကစသ်ဇုံ. ကလောဒ်မဒ်. ဝိသဒ်စူယံလံယံကစသ်. ယမီယံပွသ်
အံတ်ကေယံဝဲ. တသ်လံသ်လီလံယံ. တဲဘတ်ဝဲမံယံ. တဲဘတ်ဒေဒ်နေတ်ယို.
လုံယဖံဒိုတ်မဒုအပျိဒ်အိုတ်ဝဲဒတ်လဲတ်. သဲထီဖဒ်ဒိုတ်ဃောဒ်ဂယ်သေတ်ခဲ.

ကစသ်သဲထီဇုံ. ဝဲသေတ်ဖိုမုတ်. ပျိဒ်တအိုတ်ဝဲနံမီယံမံယံ. ဝဲသေတ်ဖိုမုတ်
လုံကြးဒ်မေသ်ဘတ်တသ်တဲ. တဲဝဲမေသ်လံယံ. ဘတ်မဒုနသ်ဒိုတ်ထံတ်ဝဲမုတ်.

သဲထီသေတ်ဇုံ. တသ်တဲဝဲနတ်. ပျိဒ်မေတအိုတ်. ပလ်ကတံသ်အိုတ်ကေယ်ဒတ်ဝဲ.
မေသ်ဝဲ (ဝိသာခါ) နေတ်တနယ်မုသ်နယ်ဖဒ်ဖဲမုသ်ခါ. ဒးဒ်ကုသ်မုတ်ကုသ်ခွါ.
စိတ်လံယ်ဝဲလုံဟိတ်ပူယ်လံယ်. မုသ်နယ်ဖဒ်ဖဲမုသ်ခါ. စိတ်လံယ်ဝဲနတ်.

(ဝိသာခါ) အပျိဒ်တမေသ်ဝဲလံယ်.

ဖိုအဲတ်မုတ် (ဝိသာခါ)ဇုံ. မိကယ်ရဒ်သဲထီဖဒ်ဒိုတ်.တဲဝဲအတးမေသ်ဝဲလံတ်ဇေယ်.
ပါသေတ်ဇုံ. ယယ်နတ်. တသ်မယ်လုံအဂယ်. ကေဒ်စဒ်ဃို. စိတ်လံယ်
တမေသ်.

ဖဲတသ်တနယ် (အာဇာနည်) ကသေတ်မိုသ်နတ်. စွီစသ်ဝဲလံယ်. စွီစသ်
လံယ်ခါ. ဒေဒ်တသိတ်ညာတပဒ်ကာ. အိုတ်ဝဲတကြးဒ်ဆိုမိုတ်ဘတ်ဃို. ဒွဲတ်
ကဲထံတ်မေတ်အူ. ဒးဒ်ကုသ်မုတ်ကုသ်ခွါ. စွီစသ်လံယ်ကသေတ်မိုသ်. လဲယ်ကွသ်
ဝံဒ်ရုံဒ်ပျုဒ်စုဒ်ဘတ် ဝဲလံယ်.

သဲထီဖဒ်ဒိုတ်ဃောဒ်ဂယ်သေတ်ခံ.

ကစသ်သဲထီဖဒ်ဒိုတ်ဇုံ. လုံနဟိတ်ကုသ်သေတ်မဒ်. မယ်တကဲတသ်မယ်.
မယ်နေဝဲနယ်. အိယ်နတ်မံယ်. ကစသ်သဲထီပလ်ဝဲလုံ. တသ်ကမတ်ဒေဒ်ဇေယ်.

ကစသ်သဲထီသေတ်ဇုံ. ကေဒ်စဒ်ဝဲအိယ်သေတ်. မေတမေသ်. (ဝိသာခါ)
အပျိဒ်နတ်. အိုတ်ပလ်စးယ်ဒတ်ဝဲ.

(ဝိသာခါ) အပသ်(ဓနဉ္စယ)သဲထီဖဒ်ဒိုတ်နတ်. ဖဲကဟဲဝဲဟိတ်အိယ်ခါ.
ကောဒ်နွံလ် (ဝိသာခါ) လုံတသ်လံသ်ကဒုဝိယ်. ဒးဒ်တသ်တဲဆီဖူးတ်. သိုတ်သံဝဲ
(ဝိသာခါ) လံယ်. မေသ်ဝဲသိုတ်သံတသ်တဲ. ယတသိတ်ညာ. ယတနသ်ပးသ်.
မေသ်ဝဲသိုတ်သံမးစေလေ ပျိဒ်ကေယ်မံယ်.

တသ်တဲဆီဖူးတ်ပျေယ်ရှေ့ခွဲဒ်.

(ဓနဉ္စယ) သဲထီနတ်.

၁။ မေတ်အူလုံအဒွဲ. လုံတသ်ခူးဘတ်ထုံဒ်ထံတ်တဂေယ်. သိုတ်သံဝဲဒတ်.
ဒေဒ်လဲတ်မံယ်. ယယ်နတ်ဟိတ်ဘိုဒ်လောလ်သဒ်ပွယ်ဖုညာ. တဟေတ်မေတ်အူ
ကဘတ်အိုတ်ဝဲလံတ်ဇေယ်. အိုတ်ခံနတ်မံယ်. ကကဲဝဲလံတ်ဇေယ်.

သဲထီဖဒ်ဒိုတ်ဃောဒ်ဂယ်သေတ်ခံ.

ဖိုအဲတ်မုတ်ဇုံ. လုံတဲဝဲအတးမေသ်လံတ်ဇေယ်.

ပါသေတ်ဇုံ၊ ယပသ်နေတ်၊ ဒေဒ်ဝဲမေသ်အုမျို၊ ပညိတ်တဲဝဲတမေသ်၊ တဲဝဲဂေသ်နေတ်၊

ဖိုအဲတ်မုတ်ဇုံ၊ အဲတ်ဝယ်သေတ်၊ ဘျံဒ်ဖိုတ်တဟဲ၊ အပျိဒ်အိုတ်မေထီတ်ဝဲနေတ်၊ လုံပွယ်ဟိတ်ဘတ်ဟဒ်တဲတဂေယ်၊ မေသ်ဝဲအဲတ်ဝယ်မိယ်ပွယ်သေတ်အပျိဒ်၊ ဟဒ်တဲဝဲ၊ မေတ်အူကိုသ်နေတ်၊ လုံလောကဒ်ဒွဲတအိုတ်ဝဲလံယ်၊ တဲဝဲဒေဒ်နေတ် မံယ်ပါသေတ်ဇုံ၊ မိကယ်ရဒ်သဲထီဖဒ်ဒိုတ်ခံ၊

သဲထီဒိုတ်သေတ်ဇုံ၊ တသ်တဲဝဲနေတ်၊ လုံတဲတးမေမေသ်နေတ်၊ အိုတ်တေသ် ဒတ်ဝဲ၊

၂။ မေတ်အူလုံအခူး၊ လုံအဒွဲတဘတ်သွံနုံလံယ်ဝဲ၊ မယ်လောလ်တဲဝဲနေတ်၊ ဝဲဒတ်သေတ်၊ ဟိတ်ကိုပူယ်၊ မေတ်အူမေတအိုတ်နေတ်၊ မေအူလုံတသ်ခူးတသွံ နုံလံယ်၊ အိုတ်တကဲဝဲမံယ်၊ တဲဒေါဒ်ဝဲ၊

သဲထီဃောဒ်ဂယ်စဒ်ဒေါဒ်ဝဲလံယ်၊

ပါသေတ်ဇုံ၊ ယပသ်နေတ်၊ ဒေဒ်ဝဲမေတ်အူမျိုပညိတ်တဲဝဲတမေသ်၊ တဲဝဲဂေယ် နေတ်၊ ဟိတ်ဘိုဒ်ဖုညာ၊ မေတဲဝဲ၊ မိယ်ပွယ်၊ အဲတ်ဝယ်ဘျံဒ်တဟဲတသ်တဲနေတ်၊ ပွယ်သေတ်တဖတ်၊ တသ်တဲဟာကေယ်စောလ်ဝဲ၊ မေသ်ဝဲပွယ်တကူဒ်နေတ်၊ သုသေတ်ဘျံဒ်တဟဲတသ်တဲ၊ တဲဝဲဒတ်လံယ်၊ ဟာကေယ်စောလ်တဲကူးဘတ် တဂေယ်၊ ဒေဒ်တဲဝဲ၊ တသ်ကိုသ်မေတ်အူမျိုနေတ်တအိုတ်၊ ပညိတ်တဲဝဲမေသ် လံယ်ပါသေတ်ဇုံ၊

သဲထီသေတ်ဇုံ၊ တသ်တဲဝဲအိယ်၊ အပျိဒ်မေတအိုတ်၊ ပလ်တေသ်ကွေလ်ဒေါဒ်၊ (နေဉ္စယ) သဲထီဖဒ်ဒိုတ်ခံ၊

၃။ ဟေတ်ပွယ်လံယ်၊ ဘတ်ဟေတ်ဝဲဒတ်၊

၄။ တဟေတ်ပွယ်ဖုညာ၊ တဘတ်ဟေတ်၊

၅။ ဟေတ်ဂေယ်၊ တဟေတ်ဂေယ်၊ ဘတ်ဟေတ်ကေယ်လံယ်၊

၆။ ဘတ်အိုတ်ဝဲခုတ်ကဘဒ်၊

၇။ ဘတ်အံတ်ဝဲခုတ်ကဘဒ်၊

၈။ ဘတ်မိဝဲခုတ်ကဘဒ်၊

၉။ မေတ်အူနေတ်၊ ဘတ်လိုဒ်ကျွဲဝဲ၊

၁၀။ ဟိတ်ကိုပူယ်နဒ်၊ ဘတ်ယိုယ်သေယ်ဘာဝဲ၊

တသ်တဲနတ်. တဲမဒုလဲတ်ယို. လိုယ်ယေခဲဒ်အခံပညံယတသိတ်ညာဝဲမံယ်.

ပါသေတ်ဇုံ. မေသ်ဝဲတသ်တဲဖုညာနသ်ကေ. အပျီဒ်တအိုတ်ဝဲနံမိယ်လံယ်. ဟေတ်ပွလ်လံယ်. ဘတ်ဟေတ်ဝဲဒတ်. တဲဝဲနတ်. နံသ်စသ်ပျီဒ်မိလိုတ်ဘတ်ခါ မေယေဝဲနတ်. လုံပွယ်ကေယ်ဟေတ်ကဒါဖုညာလံယ်ဘတ်ဟေတ်ဝဲဒတ်. ပညိုတ်အိုတ်သိုတ်သံဝဲလံယ်.

၄။ တဟေတ်ပွယ်ဖုညာ. တဘတ်ဟေတ်တဲဝဲနတ်. နံသ်စသ်ပျီဒ်မေလိုတ် ဘတ်ယေကဒါကေယ်ခါ. မေတဟေတ်ဝဲပွယ်နတ်. လုံခီဘတ်ဟေတ်ထဒ်လးယ် တဂေယ်. ပညိုတ်တဲသိုတ်ဝဲလံယ်.

၅။ ဟေတ်ဂေယ်. တဟေတ်ဂေယ်. ဘတ်ဟေတ်မေသ်လံယ်. တဲဝဲနတ်. ဖွတ်နဒ်ဝဲဆွယ်မျိုဖုညာမေသ်ဂေယ်ဂေယ်. ဝိုယ်မံတ်တကောဒ်မေသ်ဂေယ်ဂေယ်. ကေယ်ဟေတ်ကဒါကဲဝဲအိုတ်. တကဲဝဲနတ်အိုတ်လံယ်. ပွယ်ဝဲသေတ်တကွဒ်. ဖဲကဲတမုဒ်ဘတ်ချီမုဒ်တဘဒ်ဝဲလံယ်. ပညိုတ်တဲသိုတ်ဝဲလံယ်.

၆။ ဘတ်အိုတ်ဝဲခုတ်ကဘဒ်တဲဝဲနတ်. မေထိတ်မိယ်ပွသ်. အဲတ်ဝယ်သေတ်ခါ ကြးဒ်ဆးထးတ်ခါ. ဆိတ်နံယ်ကဒါတဂေယ်. ပညိုတ်သိုတ်သံဝဲမေသ်လံယ်.

၇။ ဘတ်အံတ်ခုတ်ကဘဒ်တဲဝဲနတ်. လုံမိယ်ပွသ်. ကစသ်ဝယ်သေတ် မဲလ်ညာတအံတ်ဒေဒ်ဝဲ. ဒုံဒ်အံတ်ပျူဒ်စူဒ်သုသေတ်ဝီယ်ဘွံမဒ်. နေသ်ဘတ်. တနေသ်ဘတ်သိတ်ညာထီဆဒ်ဝီယ်. ဘတ်အံတ်ကေယ်လုံခီ. ပညိုတ်သိုတ်ဝဲနတ် မေသ်လံယ်.

၈။ ဘတ်မိဝဲခုတ်ကဘဒ်တဲဝဲနတ်. မိယ်ပွသ်. မိုသ်ပသ်. ကစသ်ဝယ်သေတ် မဲလ်ညာ. တမိယ်ဆိုဘတ်ဝဲ. သုဝဲသေတ်ဂံသ်. ကြးဒ်လံယ်ဘတ်. ပျူဒ်စူဒ်ကွသ် ဝီယ်လးသ်ဘွံမဒ်. လုံလံသ်ခီဘတ်မိကေယ်ပညိုတ်သိုတ်ဝဲမေသ်လံယ်.

၉။ မေတ်အူနတ်. ဘတ်လိုဒ်ကျွဲဝဲတဲဝဲဒတ်နတ်. ကစသ်ဝယ်. မိုသ်ပသ် သေတ်နတ်. ဒေဒ်မေတ်အူပူဖဒ်ဒိုတ်သောဒ်မေသ်ဂေယ်ဂေယ်. စုတ်ကံအိုတ်. ပယိုယ်စံယ်ပယ် ဒိုတ်သောဒ်မေသ်ဂေယ်ဂေယ်. ယိုယ်သေယ်ဦယ်ကေယ်. ဘတ်ပျူဒ်စူဒ်ကွသ်ကတံယ် ပညိုတ်သိုတ်သံဝဲမေသ်လံယ်.

၁၀။ ဟိတ်ကိုပူယ်နဒ်. ဘတ်ဘာလံယ်ဝဲ. တဲဝဲဒတ်နတ်. ကစသ်ဝယ်မိုသ်ပသ် နတ်မေသ်ဂေယ်ဂေယ်. ကစသ်ဝယ်နတ်မေသ်ဂေယ်ဂေယ်. ဘတ်ပလ်ဝဲဒေဒ် သောဒ်နဒ်ရဲသ်သဲယိုယ်သေယ်. ဘတ်ဘာဝဲလံယ်. ပညိုတ်သိုတ်သံဝဲဒေဒ်

နေတ်လံယ်ပါသေတ်ဇုံ. (ဝိသာခါ) နေတ်ဒေဒဲအတား. လဲသံထံဖျေယ်ကဒါစေပျဒ်
ဝီယံလးသံဘုံ. မိကယ်ရဒ်သဲထီဖဒ်ဒိုတ်နေတ်. တဲဆးကဒါတသေနံမီယံလးယံယို.
ရှိလံယ်ဝိုင်ယလဲဝဲအဒိုတ်နေတ်လံယ်. သဲထီဖဒ်ဒိုတ်ဃောဒ်ဂယ်စဒဲဒတ်.

ကစသံသဲထီဇုံ. ဝဲသေတ်ဖိုမုတ်. (ဝိသာခါ) လုံအဂယ်အပျိုင်အိုတ်ဝဲတမီယံ
ဒေဒ်ဇယ်.

တအိုတ်လးယံဝဲမံယ်.

ဓေတအိုတ်လးယံဝဲနေတ်. ဂေသ်ကျိယံတအိုတ်. မယ်အိုတ်နေဝီယံ. အပျိုင်
တအိုတ်ဝဲသေတ်ဖိုမုတ်. ဘတ်မဒုနံနံစိတ်လံယ်ဝဲလဲတ်. (ဝိသာခါ) ခံ.

ပါသေတ်ဇုံ. ယယ်နေတ်. မီယံပွသ်နံနသ်ကေ. တကြးဒ်ဟဒ်ဒေဒ်ယို. တဟဒ်
ဝဲဒတ်ယပသ်ထးနူလ်. ပျလ်ထွဲယယ်လုံ. ဟိတ်ဝဲအီယံခါ. ယပျိုင်ဒိုတ်ဆေဒ်. ရဲသ်
ကွဲယံဆိုဖျဒ်အဒ်ယလဲဝဲလံယ်.

ခါအီယံပါသေတ်. လုံယဖံဒိုတ်အပျိုင်တအိုတ်. သိတ်ညာဘတ်လးသ်လီ.
အခါအီယံ ယလဲယံကြးဒ်ဘတ်လီ. ယကစိတ်လံယ်ကေယံလုံဟိတ်တဖူးတ်ပူယံ
လံယ်. တဲဝီယံမး ပွယ်ပျေတ်ထံတ်ဝဲယထာလံယ်.

မိကယ်ရဒ်သဲထီနေတ်. ဒးဒ်သဲထီဃောဒ်ဂယ်. တဲတ်ပးဒ်တဲသကောဒ်လောလ်
သဒ် ဝီယံဘုံ.

ဖိုအဲတ်မုတ်ဇုံ. ယတသိတ်ညာယို. တဲကမတ်ဘတ်ဝဲလံယ်. ဝီသဒ်စူယံကဒါနေ
ကေယံယယ်မံယ်.

ပါသေတ်ဇုံ. ပါသေတ်တဲယယ်လုံ. ဝီသဒ်စူယံနေတ်. ယဝီသဒ်စူယံဝဲလံယ်.
တနသ်ကေ. ယယ်အီယံနေတ်. လုံကစသ်ယွယ်. သယ်သနယ်ဒွဲ. စူသ်နလ်အံတ်ထီ
ဆဒ်မေသ်ဝဲ. မုတ်ဖိုတဂယ်လံယ်. ယယ်နေတ်. ဒဒ်သံခါတရတ်သမာအိုတ်လံယ်
ဖဒ်တကဲဝဲလံယ်. လုံယလိုတ်တးပျိုင်စူဒ်မယ်ဘူတ်. သံကမူးသ်တရတ်သမာ. ခွေဒ်
မေနေသ်. ယကအိုတ်ဝဲလံယ်.

ဖိုအဲတ်မုတ်ဇုံ. လုံနအဲတ်ဒေါဒ်တးသံကမူးသ်တရတ်သမာ. ပျိုင်စူဒ်မယ်ဘူတ်
မယ် ဘာကေယံဇယ်.

မိကယ်ရဒ်သဲထီဟေတ်ခွေဒ်ပျိုင်ဝဲလံယ်.

(မိဂါရသုဓဇ္ဈေးကြီး) သောတယံပယ်တိယံဂေသ်ကျိယံ

(ဝိသာခါ) နေတ်မးပွယ်လဲယံ. တမံသ်ပေဒ်နေကစသ်ယွယ်. ဂံယံခံမှသ်ဝါဘုံ. ကစသ်ယွယ်ဒးဒ်. သံကမ္မးသ်ခဲလးသ်ဟဲကညဒ်. ပေဒ်ထံတ်လုံဟိတ်ပူယ်ဝီယံ. ပျုဒ်စူဒ် မယ်ဘူတ်ဝဲ. မေယ်ဒိုတ်ဆိုလံယံ.

(အစေလကတက္ကတွန်း) သေတ်တကွဒ်ကစသ်ယွယ်ကညဒ်လုံမိကယ်ရဒ်သဲထီ ဟိတ်. ဟူဘတ်ဝဲဘုံ.

ဟဲဒ်ဒူတ်ဝဲဆိတ်နံယံဝဒ်တရေဒ်ကဝံယံကွံယံဟိတ်နေတ်လံယံ.

(ဝိသာခါ) နေတ်. ဟေတ်ဆဲဒ်ကတံယံပလ်. တသ်ဘူတ်ထီရဲတ်. ယေယ် စဲဒ်ဝီယံလးသ်ဘုံမးယမီယံပွသ်. ဟဲကျွဒ်ကညဒ်. ပျုဒ်စူဒ်လိုဒ်ကျွေ. ကစသ်ယွယ် မံယံ. ပှသ်လဲယံမးဝဲပွယ်တဲကွးလံယံ.

ကလဲယံဂံသ်ကတံယံထံတ်. မိကယ်ရဒ်သဲထီနေတ်. (တက္ကတွန်း) သေတ် တကွဒ်ခံ. သဲထီဖဒ်ဒိုတ်ဇုံ. နယ်နေတ်လုံ (ရှင်ကြီးဂေါတမ) အိုတ်လဲယံတဂေယ်. ကြံတာယလ်ဝဲလံယံ. သဲထီဖဒ်ဒိုတ်ခံ.

ယဒဲတ်မှတ်နေတ်လံယံ. လုံကစသ်အဲတ်ဒေါဒ်ဝဲတး. လိုဒ်ကျွေမယ်ဘူတ်ကေယ် ငံယံ. တဲကွးကဒါဝဲလံယံ.

(ဝိသာခါ) နေတ်ပျုဒ်စူဒ်လိုဒ်ကျွေမယ်ဘူတ်မေယ်ဒိုတ်ဝီယံဘုံ. မးယမီယံပွသ်. ဟဲကနတ်တရာမံယံ. ဟဲတဲဒေါဒ်ဝဲ. သဲထီဖဒ်ဒိုတ်ခံတဲဝဲ (တက္ကတွန်း) သေတ်.

ကစသ်သေတ်ဇုံ. ခါအီယံတဘုံ. မေတလဲယံဒု. တကြးဒ်ဝဲလးယံမံယံ. တကနတ်တရာနသ်ကေ. ဖဲလဲယံဂံသ်ဒုကြးဒ်ဝဲဒတ်မံယံ. တဲဘုံ.

(တက္ကတွန်း) သေတ်တကွဒ်ခံ.

တကတ်သဲထီဖဒ်ဒိုတ်ဇုံ. နမေလဲယံကနတ်တရာလုံ. သံခါကောတမဒ်အိုတ် နေတ်. လုံကလယ်ကယ်ခွးတပယ်. အိုတ်ကနတ်ကေယ်ငံယံ. မယ်လောလ်ထွဲဝဲ လံယံ. ဗိုနေတ်မံယံ. မိကယ်ရဒ်သဲထီတဟဲဒေဒ်ခါ. ကအိုတ်ဝဲလံသ်ကွဲ. ဒူတ်ပလ် နေဝဲဒးဒ်ကလယ်ကယ်လံယံ.

သဲထီဖဒ်ဒိုတ်လဲယံဘုံ. ဆိတ်နံယံဝဲလုံ. ကလယ်ကယ်ခွးနေတ်လံယံ. ကစသ် ယွယ်ခံ. နယ်နေတ်. ကလယ်ကယ်ခွး မေသ်ဂေယ်ဂေယ်. တးဒ်တသ်ဒူတ်ခွး. မေသ်ဂေယ်ဂေယ်. လုံစဲတ်ကျယ်ဝလယ်. လံယံဆံတသ်လံသ်ဂေယ်ဂေယ်.

ယယ်နေတ်သေတ်ဝယ်လွှိသ်ပါတရာမျှဒ်. ဒံတ်ထီဆဒ်သိတ်ညာပလံဝဲ. ကစသ်
ယွယ်စဲလ်နံသ်မေသ်ဝဲလံယ်. ယဟောစွာလံယ်တရာ. တနသ်ဟူဝဲအိုတ်ဘတ်.
တသေတပးဝဲလံယ်. တဲဝီယ်ဟောဝဲတရာလံယ်.

(တိုသ်နတ်. ကစသ်ယွယ်နေတ်. ဟောလံယ်တရာခါ. အိုတ်ဝဲမဲလ်ညာတံတံနေတ်
မေသ်ဂေယ်ဂေယ်. လံသ်ခီတံတံနေတ်မေသ်ဂေယ်ဂေယ်. လုံဝဲတ်
ကျယ်ဝလယ်. ကထိုယီယ်တသ်လံသ်မေသ်ဂေယ်ဂေယ်လုံ
(အကနိဋ္ဌ)ပ ျယ်မယ်ကံသ်နေတ်မေသ်ဂေယ်ဂေယ်. ကစသ်
ယွယ်နေတ်. ကွသ်ယယ်ထီ ဆဒ်အိုတ်ပညိုတ်ဟောနေဝဲယယ်လံယ်.
ဘတ်ကဲထံတ်ဝဲဒတ်လံယ်. ကစသ်ယွယ်နေတ်. မေသ်ဝဲပွယ်သေတ်
တကွဒ်. ကွသ်ထီဆဒ်. ဒးဒ်သုဝဲ သေတ်တကွဒ်လံယ်တဲဝဲတသ်
သောဒ်မေသ်လံယ်.

အိုတ်လုံမှုဒ်. လုံပွယ်ခဲလးသ်ကောဒ်ဂယ်သဒ်ဒွဲ. လာပယ်ဒိုတ်.
အိုတ်ယဖံခိုတ် တံတံဆိုမိုတ်ဘတ်ဝဲသောဒ်မေသ်လံယ်. ဒေဒ်နေ
တမံယ်. ပွယ်လုံအိုတ်အမဒ်တမံဒ်တသ်လံသ်ဖုညာသေတ်. ဒေဒ်ဝဲ
အိုတ်သုသေတ်မဲလ်ညာတံတံသောဒ်. ဆိုမိုတ်ဘတ်ဝဲလံယ်.
ဆိုမိုတ်ဘတ်ဝဲ. ဒေဒ်နေတ်မံယ်. မေသ်ဝဲမဒုဘုတ်ဘာ. စိုကမံယ်
ယိုနေတ်လဲတ်. လုံဈေဒ်ကျေဒ်ဝဲ. ပယ်ရပီယ်ဒေဒ်အခါ. ဒံတ်မယ်
ဘုတ်ဝဲခိုတ်သတ်ဃီ. ထုခွဲဒ်ထုံဒ်ထံတ်မယ်ဘုတ်ဘတ်မဲလ်ခွီ. ထုံဒ်
ထံတ်မယ်ဘုတ်ဝဲသုတ်သဒ်. ဒေဒ်ဖိုခွါ. (ဇာလီ) ဒးဒ်ဖိုမုတ် (ကဏ္ဍာ
ဝိန) ဖိုခွါဖိုမုတ်မယ်ဘုတ်ဝဲ. ဒေဒ်ဝဲအမာ (မဒ္ဒိမိဖုရား) သောဒ်မယ်
ဘုတ်ဝဲမာ. မေသ်ဝဲဘုတ်ဘာဖုညာ. အကျိုဆဲဒ်စိုကမံယ်မေသ်ဝဲ
လံယ်.)

မိကယ်ရဒ်သဲထီဖဒ်ဒိုတ်နေတ်. ကနတ်ဘတ်ဝဲကစသ်ယွယ်တရာဘွံ. အိုတ်လုံ
ကလယ်ကယ်ခွးနေတ်. (သောတာပတ္တိဖိုလ်) တီယံဝဲလံယ်. သတယ်တရာဂးသ်
ကွးယ်. လးပွဲယံဝဲ. လုံသရဏကိုယ်သးပါဖံခိုတ်. ဆိုမိုတ်ကမတ်. သဒ်ဒေဒ်တအိုတ်
လးယံဝဲ. ထီဆဒ်စူသ်နုလ်အံတ်. ကဲထံတ်ကေယ်ဝဲလံယ်.

ဝီယံဘွံ. သဲထီဖဒ်ဒိုတ်ပလံကွေလံဝဲကလယ်ကယ်. လဲယ်လုံ (ဝိသာခါ) အိုတ်
ဒေဒ် ပွယ်ဖိုသတ်. အံတ်နုသ်မိုသ်သောဒ်မယ်ထံတ်သဒ်ဝီယံ.

စိုအဲတ်မုတ်ငုံ. စဒ်ထံတ်လုံတနီယ်ညာခါ. နယ်အိယ်မေသ်ဝဲယမိုသ်လံယ်
တဲဝိယ်. ပလံဝဲလုံအမိုသ်လံသ်နေတ်လံယ်.

စဒ်ထံတ်လုံခါနေတ်ဘွံ. (ဝိသာခါ) နေတ်မိယ်အိုတ်ထံဝဲလုံ (မိဂါရမာတာ)
လံယ်. တသ်တဲပနံတ်. လုံခီဘွံနေတ် (ဝိသာခါ) အိုတ်ဖွဲတ်ဖိုဒေါဒ်.
ဟီဝဲအဖုမိယ်ဝိယ်ကောဒ်နေ ဝဲလုံ (မိဂါရ) လံယ်ယိုနေတ်မိယ်အိုတ်ဝဲ(မိဂါရမာတာ)
လံယ်. မိကယ်ရဒ်သဲထီနေတ်. သုဒ်ဘိုဒ်သဒ်လုံကစသ်ယွယ်. ဆိတ်နံယ်ကျိဒ်လံယ်
သဒ်လုံခံတ်ထေဒ်. အူချဒ်ဘာလံယ်. ဖူလဲဒ်ဝဲခံတ်ညာခိုတ်. ဒးဒ်နောဒ်ခိုတ်.
နးထိုဒ်သွေဒ်ထံတ်ဝဲဝိယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံငုံ. ကစသ်ပွဲသ်နေတ်. မေသ်ဝဲဆးကတံသ်ခါ.
ကယ်လဒ်ပဒ်လို. ဆိကဒ်ကိုကွဲယ်ယတနယ်သးပါ. ဘူတ်ဘာစိုကမံယ်. အယ်နီ
သေယ်ဒိုတ်ထံကျိကျဲယ်နေတ်. တသိတ်ညာဝဲ.

ခါအိယ်နေတ်. ဒိုတနေသ်ဘတ်ဒးဒ်ဒဲတ်မုတ်အိယ်. သိတ်ညာဘတ်ဝဲဒတ်လီ.
လုံအပဲယ်ဝိုဒ်တဟးသ်ကွာနေတ်သေတ်. ပူယ်ဖွဲဒ်ဘတ်ဝဲဒတ်လီ. ကစသ်ပွဲသ်
စီပွါဂံသ်. လုံဟိတ်ပူယ်အိယ်. ကစသ်ပွဲသ်ဒဲတ်မုတ်. ပလံသ်ဟဲတုယ်ဝဲဒတ်လံယ်.
မုံသ်ပးယ်သဒ် ဖွီပတီရုံဒ်ပျဒ်ထံတ်ဝဲလံယ်.

လုံခီတနီယ်သေတ် (ဝိသာခါ) နေတ်တမံသ်ပေဒ်ဝဲကစသ်ယွယ်. မယ်ဘူတ်
ထဒ်ဝဲမေယ်ခိုတ်လံယ်.

ဖဲတသ်တနီယ်. အမိယ်ပွသ်နေတ်. တုယ်ဝဲလုံ (သောတာပတ္တိဖိုလ်) လံယ်.
စဒ်လုံခါနေတ်ကယ်လဒ်ဘွံ. မိကယ်ရဒ်သဲထီဖဒ်ဒိုတ်နေတ်. သယ်သနယ်
တောယ်ဂံသ်. ထံဘိုအောဒ်ထံတ်ဃလံဝဲ. ဒေဒ်ပဲတြံကြယ်သောဒ်မေယ်ဝဲလံယ်.

(ပိစ္ဆါပိမုတ်ခိဆိ . လိယ်လွီသ်ကယယ် . လွီယ်ဃောဒ်ကထို)

တုယ်လုံခီဘွံ. မိကယ်ရဒ်သဲထီ. ဆိုမိုတ်ဘတ်ဝဲ. ယဒဲတ်မုတ်အိယ်. လုံယဖံခိုတ်
ဘွံဒ်ဖိုတ်အိုတ်ဒိုတ်မဒ်. ကြးဒ်လုံယချီမျဲဒ်ယဒဲတ်မုတ်လံယ်. လုံယဒဲတ်မုတ်အိုတ်
ပလံဝဲ. မဟယ်လဒ်တယ်. တာဆယ်နေတ်. တသ်ဝိဃးဂေသ်ကျိယ်အိုတ်ဝဲလံယ်.
ကကယ်ထံဘိုတကဲဝဲလံယ်. ဂံယ်ဂံယ်ဟာဟာ. လဲယ်ခါ. ညံဘွာကူကယ်ကဲဝဲ.
တသ်ကယ်တမိယ်. ဘတ်မယ်နေဇံယ်လံယ်. ဆိုမိုတ်ဘတ်ဃို.

တတ်ဖိုအိုတ်ဝဲ. တကလံသ်အပွေယ်တသ်ကယ်. မးပွယ်တေမယ်နေဝဲလံယ်.
တေမယ်နေဝိယ်ဘွံ.

ကစသ်ယွယ်ဒးဒ်. သံကမ္မးသ်ခဲလးလ်. တမံသ်ပေဒ်မယ်ဘူတ်မေယ်ခိုတ်ဝိယ်. ကောဒ်နေဝဲ (ဝိသာခါ) လုံကစသ်ယွယ်မဲလ်ညာ. ဒုံဒ်ကယ်ထံတ်နေဝဲတသ်ကယ် နေတ်လံယ်. မေသ်ဝဲ(ဝိသာခါ) နေတ်ဖိုခွါဆီဂယ်. ဖိုမုတ်ဆီဂယ်. ဖိုခွါဖိုမုတ် အိုတ်ဝဲခီဆီလံယ်. ဖိုခွါဖိုမုတ်သေတ်နသ်ကေ. တဂယ်နေတ်ဖိုခွါဆီဂယ်. ဖိုမုတ် ဆီဂယ်. အိုတ်ဖွဲတ်ဒေါဒ်ဝဲယို. လီယ်အိုတ်ဝဲလွိုင်ကယယ်လံယ်. လီယ်တဂယ်ဂယ် သေတ်နသ်ကေ. ဖိုခွါဆီဂယ်. ဖိုမုတ်ဆီဂယ်အိုတ်ဖွဲတ်လံယ်ဒေါဒ်ဝဲယို.

(ဝိသာခါ) နေတ်လိုယ်အိုတ်ဒေါဒ်ဝဲ. ဃောဒ်ကထိုလံယ်. (ဝိသာခါ) တကယယ် ခီဆီသဒ်နီတ်အိုတ်ဝဲလံယ်. သဒ်နီတ်ထံတ်အိုတ်အာနသ်ကေ. ခိုတ်သူတဘိုမဒ်. တဝါဝဲလံယ်. သဒ်ပွသ်ဘေတ်သွေဒ်တအိုတ်. ဒေဒ်ဝဲသဒ်နီတ် (၁၆) နီတ်အိုတ်ဝဲ သောဒ်မေသ်လံယ်. (ဝိသာခါ) နေတ်ဒးဒ်ဖိုခွါဖိုမုတ်လီယ်လိုယ်ဃးယံဝဒ်. မေလဲယံဝဲလုံဖျသ်ပွယ်ထီတ်ဘတ်ဖုညာ. (ဝိသာခါ) နေတ်ဖဲလဲတ်တဂယ်. နံယ် ဖဒ်ခွဲချာ. သီတ်ညာတကဲဝဲ. အယွဲသ်တေတ်ဝဲလံယ်. (ဝိသာခါ) မိနံယ်. ဆိတ်နံယ်. ဆးထးတ်. လဲယံဝဲ. ကယဲယံအီရိယယ်ပိုဒ်ခဲလးလ်ကွသ်ဃီလဒ်မေသ်ဝဲနေတ်လံယ်.

စာသဒ်ကွသ် (ဝိသာခါ) ဂေသ်ပံသ်

(ဝိသာခါ) နေတ်ဂေသ်ပံသ်အိုတ်. လံယ်လောလ်ကဆံတီသ်ယဲသ်ဒု. ကော သလဒ်စံယ်ပယ်ခိုတ်. နသ်ဟူသီတ်ညာဝဲ. မိုတ်စာကွသ်ဘတ်သဒ်. တသ်ဆိုမိုတ် အိုတ်ထံတ်ယို. တနီယ်မုသ်ဒေါဒ် (ဝိသာခါ) နေတ်လဲယံကနတ်တရာလုံဖျသ်. ဟာကေယ်ကဒါခါ. ပွသ်လံယ်နေဝဲကဆံလုံမဲလ်ညာနေတ်လံယ်. ကဆံနေတ်တဖို ဟဲစိတ်လိုယ်လုံ (ဝိသာခါ) အိုတ်နေတ်လံယ်.

လဲယံမဲလ်ညာခေပွယ်ဖုညာ. ဘေဒ်ကဒါသဒ်ဟာကေယ်စိတ်ဝဲလံယ်.

ဘတ်မဒုသူဟာကေယ်. စိတ်ကဒါလဲတ်. စဒ်ဝဲဘွံ.

ကစသ်မုတ်ဇု. စံယ်ပယ်ခိုတ်. မိုတ်သီတ်ညာသဒ်. ကစသ်မုတ်ဂေသ်အိုတ်ယို. မးပွယ်ပွသ်နေဝဲကဆံလံယ်တဲဘွံ (ဝိသာခါ) ဆိုမိုတ်ဝဲဒတ်.

ကဆံဝဲအီယံ. ကဘတ်ဖဲတ်ဒေဒ်လဲတ်. ယမေဖဲတ်ဃလ်လုံဂးသ်ကြးယ်. ကဆံနေတ်ကဘတ်သီဟဒ်ဂံယ်ဆိုမိုတ်ဝိယ်. ဟဲစိတ်ဝဲကဆံခိုတ်ကမ္ဘီယံ. ဒးဒ်စုနးစု နဲတ် ခီဘိုထံဒ်ကယံ. ဆံတ်ကဒါနေဝဲလုံလံသ်ခီဘွံ. ကဆံနေတ်. လံယ်ဆိတ်နံယ် ထေဒ်ခီဝဲလုံ. နူသ်တသ်ပွံပူယ်နေတ်. ကယဲသ်ပွယ်ထီတ်ဖု. စေဒ်ပကြးယ်ဒဲစု.

လံယ်တမုံအဒ်အံဝဲလံယ်. (ဝိသာခါ) ဒးဒ်ခေပွယ်အယ်တရဲယ်တအိုတ်ဘွေကစံဒ်.
ကေယ်ဝဲလုံဟိတ် လံယ်.

(တေမယ်ဘူတ် . ပုဗ္ဗာရုံ . ဗျဿိ)

သယ်ဂူတ္တိဒ်ကံသ်ပူယ်နေတ်. မိယ်လုံမိကယ်ရဒ်မယ်တယ် (ဝိသာခါ)နေတ်.
မိခွါမိမုတ်လီယ်လိုယ်အိုတ်ဝဲ. ဃောဒ်ကထိုလွီသ်ကယယ်ခီဆီ. ခဲလးလ်တသ်
ဆာပူယ်ဖွဲဒ်ကောဒ်ဂယ်ဒဲဒ်. တဂယ်မဒ်သီဟဒ်ဂံယ်တအိုတ်. မေယ်ကလယ်အိုတ်
ဂေယ်. မေသ်ဝဲ မိဒ်သာစူဒ်. ပွယ်သမိဒ်ပလ်ဝဲလံယ်.

သယ်ဂူတ္တိဒ်ကံသ်အိုတ်. ခူဝေသ်ဖိဖုညာ. မေကျေပဒ်ဝဲမေယ်ကလယ်ပွဲလာသ
ပေယ်ခါ. လဲဒ်အူကတးသ်ဖေဒ်ဒဲဒ်အံတ်ဝဲ (ဝိသာခါ) သေတ်မိဒ်သာစူဒ်ထံဘိုလံယ်.
တနီယ်မုသ်နေတ်မေသ်လံယ်.

ပွယ်အာဂယ်ဖုညာ. ကူကယ်ဂေယ်ဝါဝီယ်. ကနတ်တရာဂံသ်. ပလံသ်လဲယ်
ထံတ်ဝဲလုံဖုသ်လံယ်. (ဝိသာခါ) နသ်ကေ. လုံပွယ်ဖေဒ်ပလ်တသ်လံသ်. ကူကယ်
ပလ်. မဟယ်လဒ်တယ်. တာဆယ်. ဒးဒ်ပွယ်အာဂယ်ကွာ. ယောလဲယ်ဝဲလုံဖုသ်
လံယ်.

တုယ်လုံဖုသ်ဘွဲ. ကွဲတ်လံယ်မဟယ်လဒ်တယ်. တာဆယ်. ဘိုတ်ထံတ်ဃလ်
ဝီယ်. ဟေတ်ပလ်ဝဲကုသ်မုတ်ဘွဲ. လဲယ်ဘိုဒ်ကစသ်ယွယ်. ကနတ်ဝဲတရာလံယ်.

ကနတ်တရာဝီယ်ဟဒ်ထံတ်. မးသေပလ်ပျီဒ်စီကုသ်မုတ်နသ်ကေ. သာပေယ်
နံတ်တသ်ဘိုတ်. ဟာကေယ်ထွဲဒ်ပျလ်ပွယ်ခီလံယ်.

ကနတ်တရာဝီယ်. ကေယ်တလးကမူးသ်. သေတ်တဖတ်. မေသာပေယ်နံတ်
တံသ်. ပျီဒ်စီတမီယ်မီယ်. ပျီဒ်စီဖုနေတ်. (အရှင်အာနန္ဒာမထေရ်) ဟီသေပလ်
နေဝဲထံဘိုလံယ်. တနီယ်ညာအီယ်နသ်ကေ. (အရှင်အာနန္ဒာမထေရ်) နေတ်
(ဝိသာခါ) သေတ်သာ ပေယ်နံတ်တံသ်ပလ်ဝဲ. မဟယ်လဒ်တယ်. တာဆယ်ထိတ်
ဝဲဒတ်ဃို. ပတီရုံဒ်ကစသ်ယွယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇုံ. (ဝိသာခါ) သာပေယ်နံတ်တံသ်. မဟယ်လဒ်
တယ်တာဆယ်လံယ်. ရုံဒ်ထံတ်ဝဲဒတ်.

ဖိုအဲတ်အယ်နယ်တယ်ဇုံ. လုံကြးယ်တသ်လံသ်တလိုတ်. သေပလ်နေဇံယ်တဲဃို
(အရှင်အာနန္ဒာ) ဟီထံတ်နေ. မဟယ်လဒ်တယ်. တာဆယ်. လုံစံတာတသ်ဒူတ်
လိုယ် ကွဲဒ်လံယ်ပလ်နေဝဲလံယ်.

(ဝိသာခါ. သုပ္ပိယ) တကတမုတ်ဒီဂယ်တပူယဃံ. သံခါတဗ္ဗိယံ. သံခါလုံ တဆူတ်ခေဖုညာ. ကြးဒ်လံယံဘတ်. ကွသ်ပျုဒ်စူဒ်ဂံသ်. ပလံသ်ဟဒ်လဲဒ်. ရှတ် ကွသ်ဝဲဖျသ်ခဲလးသ်လံယံ.

(ဝိသာခါ. သုပ္ပိယ) တကတမုတ်ဒီဂယ်နေတ်ဟဲထံတ်ဖျသ်. မေသ်ဝဲကောဒ် ဘဲဒဲဒ်. ထောပဒ်. ကွဲစံစဒ်ထံတ်ဟဲစောလ်ပတ်ထံဘိုမေသ်ဝဲလံယံ. မေသ်ဝဲတကတ မုတ်သေတ်. စေယံတနယ်သတယ်ဂေယံ. သီတ်ညာပလ်ဝဲ. တပွဲနဲသ်ဖိုဖုညာ. ဖံတ်ဃလ်ခွဲဒ်သုဒ်ဘိုဒ်သဒ်ဟီကြံသ်နေအလေဒ်အထဒ်အိုတ်ပလ်ဝဲလံယံ. တနီယံ အီယံနသ်ကေ. ကွသ်ဝဲတပွဲနဲသ်ဖို. ပျုဒ်စူဒ်ဘူတ်ဘာဝိယံ. လုံကြံယံပံဒ်ကွဲလုံအဂယ် တဆူ. ဟဒ်ထံတ်ဝဲဖျသ်ကရးသ်ပူယလံယံ.

ဟိပလ်မဟယ်လဒ်တယ်. တာဆယ်ကစသ်. ကုသ်မုတ်အိုတ်.

မိုဇုံ. ဟဲစောလ်တာဆယ်ဘိုတ်မံယံ. ယကကယ်ထံတဲဝဲ. တဲဘဲ.

ကစသ်မုတ်ဇုံ. သာပေယံနံတ်တံသ်ဝဲလံယံ.

မိုဇုံ. မေဒေဒ်နေတ်. လဲယံဟီကေယံဇံယံ.တနသ်ကေ. ယကစသ်တသ်ဘိုတ် နေတ် (အရှင်အာနန္ဒာ) မေစောလ်သုဒ်ပျံပလ်ဝဲ. အလံသ်တစိုတ်စိုတ်. ဟာကေယံ စောလ်လးယံတဂေယံ. မယ်ဘူတ်ကွေလ်မထေရ်ဝီယံလီမေသ်လံယံ.

မေသ်တဲမယ်လောလ်ထွဲဝဲ. ဂေသ်ကျိယံဒေဒ်နေတ်မံယံ. ကယဲသ်အိုတ်တံသ် ပျိဒ်စီ ဖုညာ (အရှင်အာနန္ဒာမထေရ်) ထးပကိုထေသေပလ်နေ. အလေဒ်ထဒ် အိုတ်. သီတ်ညာပလ်ဝဲယိုမေသ်လံယံ.

သာပေယံနံတ်တသ်ဘိုတ်. လဲယံလူယံဟီကဒါဝဲကုသ်မုတ်နေတ်.

ဘတ်တို (အရှင်အာနန္ဒာမထေရ်)ဘဲ.

တကတမုတ်ဇုံ. ဘတ်မဒုနဟာကေယံကဒါလဲတ်. စဒ်ဝဲဒတ်လံယံ.

ကစသ်မုတ်. မဟယ်လဒ်တယ်. တာဆယ်ဘိုတ်. ကစသ်ပွဲသ်မုတ်. သာပေယံ နံတ်တံသ်ဝဲယို. ဟာကေယံဟီကဒါဝဲလံယံ.

လဲယံဟီနေဇံယံ. ပျိဒ်စီနေတ်. ယကွဒ်လံယံပလ်နေဝဲ. ဖဲတသ်ဒုတ်လိုယံနေတ် လံယံ. ကေယံစောလ်ဇံယံ. ဒးဒ်ပလ်လံသ်ကွဲ. နဲတ်စိုဝဲလံယံ.

ကစသ်ဇုံ. ကစသ်ဖံတ်ဘတ်ဒးဒ်စု. မေသ်လီပျိဒ်စီနေတ်. မယ်ဘူတ်ကစသ်. ဝီယံလီ မေသ်လံယံ. ဟာကေယံစောလ်လးယံတဂေယံ. မယ်လောလ်ထွဲဝဲလံယံ. ပတီရုံဒ်ဝီယံ. ဟာကေယံစုယသ်ခဲလံယံ.

(ဝိသာခါ) စဒ်ဘဲတဲပျုဒ်ဒေါဒ်ဂေသ်ကျိယံခဲလးသ်နေတ်.

တေမယ်ဘူတ် (ပုဗ္ဗာရုံ) ပျသ်အဆဲဒ်

မိုဇုံ. ယယ်ကစသ်မုတ်အိယ်. (အရှင်အာနန္ဒာ) ဖံတ်ဘတ်ဒးဒ်စု. တသ်ကယ်
နေတ်. တကယ်ဝဲလးယံလံယ်. မယ်ဘူတ်ပလ်မထေရ်. ဝိယ်လီမေသ်မံယ်. တနသ်
ကေ. မေသ်ဝဲ တာဆယ်နေတ်. မထေရ်ဘတ်ထေသေ. ကတံယ်ဂံသ်. ကကံ
ဝဲလံယ်.

ဆာကွေလ်ဝဲနေတ်ဝိယ်. လုံကြးဒ်ပျိဒ်စီကဟဲစောလ်. မယ်ဘူတ်ကဒါဝဲလံယ်.
လဲယံဟီကဒါမံယ်. တဲဒေါဒ်ဝဲဃို. လဲယံဟီနေကဒါဝဲလံယ်.

(ဝိသာခါ) နေတ်တေတ်ထံတ်. မဟယ်လဒ်တယ်. တာဆယ်. လုံလေတ်
တခိုတ်ပူယ်ဝိယ်. ဟဒ်ဆာဝဲနသ်ကေ. ပွယ်ပွယ်နေသ်. တအိုတ်ဝဲနံဂယ်လံယ်.
တိုသ်နတ်. (ဇမ္ဗူဒိဝ်) ကောဒ်တဝိသ်ဟံတ်ခိုတ်ခူးအိယ်. ကူကယ်မဟယ်လဒ်
တယ်. တာဆယ်ကဲဝဲအိုတ်သးဂယ်လံယ်.

၁။ (ဝိသာခါ) တကတ်မဒ်ကျီ.

၂။ (ဗန္ဓုလ) စိဒ်သူယ်ကျီကတောယ် (မလ္လိကာ)

၃။ ဒုပြိသ်ကသီသဲထီစိုမုတ်. မေသ်ဝဲသးဂယ်လံယ်.

(ဝိသာခါ) ဟဒ်ဆာမဟယ်လဒ်တယ်. တာဆယ်. ပွယ်ပွယ်တအိုတ်နံဂယ်ဃို.

(ဝိသာခါ) ကစသ်လံယ်. လုံလံယ်တဲလ်ဘတ်. ခွီကဘံတကလံသ်. ပွယ်
ကဒါဝိယ်. တံတ်ထံတ်စေလုံလေတ်ပူယ်. ဟဲစောလ်ဝဲလုံဃုသ်လံယ်. သုဒ်ဘိုဒ်
သဒ်လုံကစသ်ယွယ်အိုတ်ဝိယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ. (အရှင်အာနန္ဒာမထေရ်) နေတ်.

ကစသ်ပွဲသ်မုတ်. မဟယ်လဒ်တယ်. တာဆယ်. ဖံတ်ပလ်ဒးဒ်စုမေသ်ဝဲလီ.

မထေရ်ဖံတ်ပလ်ဒးဒ်စုဝိယ်မေသ်ဝဲ. တသ်ကယ်နေတ်. ကစသ်ပွဲသ်မုတ်.
ကယ်ဝဲတကြးဒ်လးယံမေသ်လံယ်.

မေသ်ဝဲတာဆယ်နေတ်. ဟဒ်ကောဒ်ဆာနသ်ကေ. ပွယ်ပွယ်နေသ်. တအိုတ်
နံဂယ်ဃိုကစသ်ပွဲသ်မုတ်လံယ်. ကေယ်ပွယ်ကဒါ. မေသ်ဝဲစေတကွဒ်. ဟဲစောလ်
ဝဲလံယ်. ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ.

ပျိဒ်စီလွိသ်ပါကွာနေတ်. မဒုပျိဒ်စီတမိယ်. ကစသ်ပွဲသ်မုတ်. ဘတ်မယ်
ဘူတ်ဝဲလဲတ်ကစသ်. ပတီရုံဒ်ဝဲလံယ်.

(ဝိသာခါ) ငဲ့. လုံမှသထံတဝေသကြိယတပယ်နေတ်. သံကမ္မသသေတ်အိုတ်
ဂံသဖျသ်. တေထံတနေကြးဒဲဒတ်လံယ်.

(ဝိသာခါ) နေတ်ဟာကေယ်ကဒါလုံဖျသ်ဝိယ်. ဟံတ်ခိုတ်နေတ်. ဟေတ်
အပွေယ်ခွီကဘံပွေယ်နေဝဲ. တတ်ခွီကဘံဖျသ်. ကတေထံတရဲသ်ကွဲယ်. စိယ်စေယ်
ဝဲလံယ်.

ရဲသ်ကွဲယ်စိယ်စေယ်ဝဲခါ. တနီယ်မှသ်နေတ်ဒေါဒ်. ကစသ်ယွယ်မံယ်. ကွသ်
လံယ်ဝဲလုံလောကဒ်ခူး.

လုံ (ဘဒ္ဒိယ) ဝေသ်နေတ်. (ဘဒ္ဒိယ) သဲထီဖိုခွါကနူလ်လံယ်. ကျိဒ်တာ
ဂေသ်ကျိယ်ထီတ်လံယ်ဝဲဒတ်. ကပးလုံအနယ်ထပေယ်. သဲထီဟိတ်ဝိယ်. လုံထီ
ထတ်ကြိယအိုတ် ပယ်. ပညိတ်ကညဒ်လံယ်ဝဲလံယ်.

တိုသ်နံသ်. ပကတီဒ်တသ်အိုတ်သ်. ကစသ်ယွယ်နေတ်. ကြိသ်မေယ်ခိုတ်လုံ
(ဝိသာခါ) ဟိတ်ဝိယ်. လုံထီထတ်ကြိယပံဒ်ထွဲဒ်ထံတ်ဒေါဒ်. ကညဒ်ဝဲ
လုံစေယ်တဝိုယ် ဖျသ်လံယ်. ကြိသ်မေယ်ခိုတ်လုံ. အနယ်တပေယ်
သဲထီဟိတ်ဝိယ်. လုံမှသထံတကြိယပံဒ်မေကညဒ်ထွဲဒ်ဝဲ. ကေယ်လုံ
(ပုဗ္ဗာရုံ) ဖျသ်ဆိတ်နံယ် အိုတ်ခုတ်ဝဲလံယ်. လုံထီခီကြိယပံဒ်မေထွဲဒ်
ကညဒ်နေတ်. ဟဒ်လုံတသ်လံသ်အဂယ် (ဒေသစာရီ) ထွဲဒ်ကျွဲဒ်ထံဘို
သီတ်ညာပလ်ဝဲဒေဒ်နေတ်လံယ်.

ဖဲတသ်တနီယ်. ကစသ်ယွယ်နေတ်. ဘောဒ်ခိုတ်လုံထီခီကြိယတပယ်. ကညဒ်
နေတ်. (ဝိသာခါ) နသ်ဟူဘတ်ဝဲဘွံ.

ကရံလဲယ်လူယ်ပျလ်ဝဲ. ဘာလံယ်ဝိယ်ရှံဒ်ထံတ်ဝဲဒတ်လံယ်.

ကူသ်ခိုတ်ယွယ်ကစသ်ကွံငဲ့. ကစသ်ပွဲသ်မှတ်နေတ်. မေသ်ဝဲပျိဒ်စိပွဲအီယ်
တကွဒ်. တူသ်လးသ်ဝဲကစသ်ခိုတ်သေတ်. ကအိုတ်ဂံသ်. တေထံတဖျသ်. ရဲသ်ကွဲယ်
မယ်ဝဲလံယ် ကေယ်ကညဒ်ကဒါမံယ်ကစသ်.

(ဝိသာခါ) ငဲ့. ယယ်ကစသ်ယွယ်နေတ်. တကေယ်ကဒါဝဲတသ်လဲယ်မျှမေသ်
လံယ်တဲဘွံ. ကညဒ်ဝဲဒေဒ်အီယ်နေတ်. ကြးဒ်ဘတ်ကျိဒ်ဝဲ. ပွယ်တဂယ်ဂယ်.
ထီတ်ဘတ်ဝဲဃို. ကညဒ်ဝဲလံယ်. (ဝိသာခါ) ဆိုမှိတ်ထံတ်ဝိယ်.

ကူသ်ခိုတ်ထံယွယ်ကစသ်ကွံငဲ့. မေဒေဒ်နေတ်. တေဖျသ်ခါကြးဒ်မယ်တကြးဒ်
မယ်. ဂေယ်တဂေယ်ကွသ်စိဒ်ဆေတသ်သေ. နဲသ်သံတပါပါသေတ်. သဒ်ကည

ကစသ်ပွဲသ်မုတ် ကညဒ်ကဒါနဲတ်လံယ်ပျဒ်ကေယ်မံယ်ကစသ်. ရံဒ်ဒေါဒ်
ဝဲလံယ်.

(ဝိသာခါ) ငုံလုံနဘတ်သဒ်. နဲသ်သံတပါတဖျံသ်. ဟီနေကေယ်ငံယ်. တဲဘွံ.

(ဝိသာခါ) နေတ်ကျိယ်ညိယ်မျဒ်နီ (အရှင်အာနန္ဒာမထေရ်) ဖံဒိုတ်အိုတ်
နသ်ကေ.

(အရှင်မောဂ္ဂလာန်မထေရ်) နေတ်တကိုစိုကမံယ်ဒိုတ်ဝဲလံယ်. မေဒိုတနေလ်ဝဲ
မထေရ်နေတ်. ကေဒ်စဒ်ခဲလးသ်ဝီယ်ကဲထံတ်ကခွဲဝဲလံယ်. ဆိုမိုတ်ဝီယ်. ဟီနေဝဲ
(ရှင်မောဂ္ဂလာန်) တဖျံသ်လံယ် (ရှင်မောဂ္ဂလာန်) နေတ်ကွသ်ထံတ်ကဒါ. ကစသ်
ယွယ်မဲလ်သတ်.

ဖိုအဲတ် (မောဂ္ဂလာန်) ငုံ. ကွဲနေနပွဲသ်ယဲသ်ကယယ်. ဂုယ်ဒီကေယ်ကဒါငံယ်
တဲယို. ဘတ်ဟာကေယ်ကဒါဝဲလံယ်.

(အရှင်မောဂ္ဂလာန်မထေရ်မြတ်) တကိုစိုကမံယ်ယို. ယူယ်နေယ်ယဲသ်ဆီယုဆီ
ယီယ်ဝဲတသ်လံသ်. လိုတ်ဘတ်သေတ်. လိုတ်ဘတ်လးသ်မေလဲယ်ဝဲနေတ်. တနီယ်
ဃံဟာကေယ်ကဒါတုယ်ဝဲလံယ်. လုံလေတ်ပူယ်. တေတ်ထံတ်သေတ်မေသ်ဂေယ်.
တေတ်ထံတ်လးသ်မေသ်ဂေယ်. ပေယ်ပါတအိုတ်. လေတ်ဝေယ်ရိုကသ်စဒ်ထံတ်.
တသ်ဟဒ်ဂံယ်တအိုတ်ဝဲနံမီယ်. တယေလ်ဝဲဆးကတံသ်. ကယ်လဒ်ခါ. အပွောလ်
နွီကထးအိုတ်. ဖျသ်ဖဒ်ဒိုတ်ကဲထံတ်ဝဲဒတ်လံယ်. အပွောလ်တကဘးနေတ်. အခါ
အိုတ်ဝဲယဲသ်ကယယ်မေသ်ယို. အခါတကထိုအိုတ်ဝဲဖျသ်ဖဒ်ဒိုတ်တဖူးတ်
မေသ်လံယ်.

ထဲဒတ်ပြဒ်သဒ်. ဖျဒ်ဖဒ်ဒိုတ်တဖူးတ်ဒု. တကြးဒ်ဒေဒ်. ဆိုမိုတ်ဘတ်ယို.
ပြဒ်သဒ်ဆေဒ်. ယဲသ်ကယယ်. ဖျသ်ဖိုဆေဒ်ယဲသ်ကယယ်. တရောလ်ဖဒ်ထံယဲသ်
ကယယ်. အိုတ်ဝဲကဝံယ်ကွံယ်. ဖျသ်ဖဒ်ဒိုတ်ဃးယ်. မးတေထံတ်ဝဲဒေါဒ်လံယ်.

နေတ်မံယ် (ဝိသာခါ) ဖျသ်ဖဒ်ဒိုတ်နေတ်. ခွီလာနေတ်ဝီယ်လးလ်ဝဲ. ကစံဒ်
လံယ်.

ကစသ်ယွယ်နေတ်. ခွီလာထီဆဒ်. ကညဒ်ဟဒ်လဲဒ်. တေယ်သတ်စယ်ရီယ်
ဝီယ်. ဟာကေယ်တုယ်ဝဲလံယ်.

(ဝိသာခါ) နေတ်ကစသ်ယွယ်ဟာကေယ်. သီတ်ညာဝဲဘွံ.

တကးသ်ကျိယ်ဆိုယ်. ကေယ်ပေဒ်ဝဲလုံ (ပုဗ္ဗာရုံ) ဖျသ်နေတ်ဝီယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံင်၊ တသ်စူယ်ခါလွီသ်လာ၊ ဆးကတံသ်ပဒ်လို၊
ဖဲဗျသ်ပူယ်အီယ်၊ ကစသ်ဒးဒ်သံကမ္မးသ်၊ ကအိုတ်ဂးသ်ဝဲလံယ်၊ သဒ်ကညံယ်
ဟေတ်လံယ်၊ ကစသ်ပွဲသ်မုတ်၊ ကတီဒ်မံယ်၊ ကစသ်ပွဲသ်မုတ်၊ ကမယ်ဘူတ်
ဘတ်သဒ်၊ ဗျသ်ပူယ်ဇောယ်ပွဲလံယ်၊ ပတီရုံဒ်ထံတ်ဝဲဘွံ၊

ကစသ်ယွယ်နေတ်၊ အိုတ်ကစုတူသ်လောလ်ဝဲလံယ်၊

(ဝိသာခါ) နေတ် (ပုဗ္ဗာရုံ) ဗျသ်ပူယ်ခဲလးသ်ကောဒ်မီယ်၊ ဒေဒ်လိုတ်တအိုတ်၊
ဒါလံယ်ပျေတ်ကတံယ်ပလ်ဝဲလံယ်၊

ဖဲနေတ်ခါ (ဝိသာခါ) ဝိယ်မံတ်မုတ်တဂယ်၊ တတ်တကလံသ်ပွေယ်အိုတ်၊
ကယ် ပလယ်တဘေတ်၊ ဟဲစောလ်ဝီယ်၊

ဝိယ်မံတ်မုတ်ဇုံ၊ လုံနဗျသ်ပူယ်၊ ယကဒါလံယ်၊ မယ်ဘူတ်ဘတ်သဒ်၊ ကယ်
ပလယ်တဘေတ်၊ ဒါလံယ်ဂံသ်၊ ဟေတ်နဲတ်လံသ်တစိုတ်မံယ်တဲဗျို၊ (ဝိသာခါ)ခံ၊

ဝိယ်မံတ်မုတ်ဇုံ၊ ဒါလံယ်ဂံသ်၊ လံသ်တအိုတ်မံယ်၊ မေသ်တဲဝဲဒေါဒ်၊ တစိုတ်
ဟေတ်ခွေဒ်တဲ၊ ကဆိုမိုတ်ဘတ်ဒေါဒ်ဝဲဗျို၊

ဝိယ်မံတ်မုတ်ဇုံ၊ နဟဒ်လူယ်ဃုကွသ်မံယ်၊ လုံလံသ်ဟိုတ်စိုတ်အိုတ်၊ မေထီတ်
နေတ်ဒါလံယ်ကေယ်ဇံယ်တဲဝဲလံယ်၊

ဝိယ်မံတ်မုတ်နေတ်ဖဲတ်ဃလ်အကယ်ပလယ်၊ ဟဒ်စတ်တဃုယ်ကွသ်ဝဒ်ဝဒ်၊
တထီတ်ဝဲလံသ်ကွဲ၊ လံယ်ဟိုန်လိုတ်ဘွံ၊

ဖဲပွသ်ဗျသ်ဘူတ်ကွာ၊ ယဘူတ်ဘာတပတ်၊ ဝဲဒတ်လးယ်မံယ်၊ သဒ်တမုံသ်ဗျို၊
ထးတ်အိုတ်ဟံတ်ဝဲဒတ်လံယ်၊

(အရှင်အာနန္ဒာမထေရ်) ထီတ်ဘတ်ဝဲ၊

ဘတ်မဒုဟံတ်လဲတ်၊ စဒ်ကွသ်နေတ်၊ တဲပျဒ်ဝဲဂေသ်ကျိယ်ခဲလးသ်ဝီယ်၊

တကတ်မုတ်ဇုံ၊ ကိုသ်တဂေယ်၊ နကဒါကယ်ပလယ်လံသ်၊ ယနဲတ်ပျဒ်နယ်၊
စံတာခံတ်ထေဒ်၊ ပွယ်သေခံတ်လံသ်နေတ်၊ ဒါလံယ်ကေယ်ဇံယ်၊

နဲသ်သံဖုညာသေခံတ်ဝီယ်၊ ကထွာခံတ်လုံ၊ နကယ်ပလယ်ဝီယ်မဒ်၊ ကထံတ်
ဗျသ် ပူယ်လံယ်၊ မေဒေဒ်နေတ်၊ နဝဲဘျံဒ်ဖိုတ်ဒိုတ်၊ ကအိုတ်ဝဲလံယ်၊ တဲဝဲဒတ်၊

ဖဲတသ်လံသ်နေတ်၊ (ဝိသာခါ) သာပေယ်နံတ်သဒ်ဗျို၊ တဒါလံယ်ဘတ်၊
အိုတ်ကွဲဒ်လဒ်သဒ်မေသ်ဝဲလံယ်၊

လုံခီကတးသ်တနီယံ. မယ်ဘူတ်တသ်ဘံ. ဝသ်ဆေဒ်ကတးသ်. နေသ်သံတပါ. နေသ်ဝဲတသ်ဘံမဒ်. တကလံသ်တတ်. အပွယ်အိုတ်ဝဲလံယံ.

ဝိယံဘုံသံကမ္မးသ်ခဲလးသ်တဖျံသ်ပူယံပွဲယံပွဲယံမယ်ဘူတ်ဝဲ. ကသိတ်ပျီဒ်စိလံယံ. ဘူတ်ဘာဝိဒ်ထူဒ်. စူဒ်စူဒ်ခဲလးသ်တတ်ဖိုနေတ်. ထံတ်ဘတ်အိုတ်ဝဲခွီကဘံလံယံ.

နေတ်မံယံ (ဝိသာခါ) နေတ်. ပွယ်နေဟံတ်ခိုတ်ခွီကဘံ. တေဖျံသ်နေတ်ခွီကဘံ. မယ်ဘူတ်ဘာဝံသ်နေတ်. ခွီကဘံ. ခဲလးလံခီဆီခွီကဘံတူသ်လးသ်လံယံသဒ်. လုံသယ်သနယ်ဒွဲ. မယ်ဘူတ်ဝဲလံတ်.

(ဝိသာခါ)အူတာကျူဇေဒ်ဝဲ

မယ်ဘူတ်ပုသ်ဖျံသ်. ဝိယံကတးသ်တနီယံ. မုသ်ဟာခါ. (ဝိသာခါ) နေတ်ဒးဒ်ဖိုခွါဖိုမုတ်လီယံလိုယံခဲလးသ်. ဟဒ်ရှုတ်ဖျံသ်ခဲလးသ်ကောဒ်ဖူးတ်ဝိယံ.

ယယ်နေတ်. လုံညာပညိုတ်. ဆိုမိုတ်ပလံဝဲခဲလးလံ. ခါအိယံဝိယံကတးသ်. လးပွဲယံဝဲဒတ်လီ. မုံသ်ပးယံသဒ်ဖွီ. မယ်ပျလ်ထာဂဲယံကလီတ်ဝဲလံယံ.

ဗျသ်တသ်ဘူတ်

(ဖဲဒတ်ကယ်လဒ်. ဆးကတံသ်မဒ်. ယွယ်ကစသ်ကွံ. သံသေတ်အိုတ်ဖျံသ်. တသ်ဘူတ်နေတ်မံယံ. မယ်ဘတ်လဲတ်ဇံယံ. စေဒ်ကူဆိုမိုတ်. ပညိုတ်ဝဲနေတ်မေသ်ဒတ်ခါအိယံ. သတယ်သဒ်ရှီ. မုံသ်ပးယံကတးသ်.လးပွဲယံဝဲလီ.

ဗျသ်သူဆံတ်တသ်ဘူတ်

ဖဲဒတ်ကဒ်လဒ်. ဆးကတံသ်မဒ်. ဒွဲခူးသူဂံသ်. ပံသ်လံကောဒ်ဝိယံ. ဖျံသ်ပျီဒ်စိနေတ်မေသ်ဆေဒ်ယေလ်မဒ်. သဒ်ဒွဲမုံသ်ပးယံ. ကဘူတ်ဘတ်လးယံ. ကူးယံဗုဆိုမိုတ်ပညိုတ်နေတ်မံယံ. မုံသ်ပးယံသဒ်ရှီ. ဖွီမယ်ဘူတ်တး. လးပွဲယံဝဲလီ.

မေယံခိုတ်တသ်ဘူတ်

ဖဲဒတ်ကယ်လဒ်. ဆးကတံသ်မဒ်. ဝိယံတပဒ်ဒတ်. တသ်ညတ်ကွံတ်ကေယံ. မေယံ ခိုတ်နေတ်မံယံ. ဘူတ်ဘတ်ကေယံလံယံ. ဆိုမိုတ်ဆးတး.လးပွဲယံလီဃို. သဒ်ဖိုကပံပံ ဒေဒ်မံယံသိုဝီ. စိသ်လီဘဲကွာ. ဖျာဝဲနေတ်သောဒ်. မေသ်ဒေါဒ်လံယံ.

တသ်ဘံတသ်ဘူတ်

ဖဲဒတ်ကယ်လဒ်. ဆးကတံသ်မဒ်. ယယ်အီယ်တဆံ. တသ်ဘံအာမဒ်. သံခါ
တကွဒ်သဒ်ရှိကပံယ်. ကဘူတ်ဘတ်လံယ်. ဝေဒ်ကူဆိုဝိုတ်. ပညိတ်အိုတ်
တး.လးပွဲယ်လီယို. ဖျိဒ်တဂယ်. တယုယ်ပြဒ်မဒ်. သဒ်ရှိဝဲလံယ်. ဖဲအီယ်မံယ်.

တသိတ်တသ်ဘူတ်

ဖဲဒတ်ကယ်လဒ်. ဆးကတံသ်မဒ်. လုံညာခါဆို. သိုထီထောပဒ်. ဝဒ်ထံတ်
တဃိတ်. တသိတ်ကောဒ်မို. ဘူတ်ဖိုဘတ်လဲတ်. ခါအီယ်တဘွံ. တကံတခဲ.
ဘူတ်ဘတ်ဝဲနတ်. မေသ်သဒ်ပုယ်ဒု. ယုဖျိတယုယ်. တုယ်ကရုတ်လီ.
ဖျိဝဲရှိဝဲဂေယ်မဒ်လံယ်.)

နဲသ်သံဖုညာ. တကတ်မုတ် (ဝိသာခါ) မယ်ထာကလုသ်သံတ်. ဟူဘတ်ဝဲဘွံ.
ပတီရံဒ်ဖှာဝဲကစသ်ယွယ်လံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲင်.

ကစသ်ပွဲသ်သေတ်. အိုတ်ဝဲဒတ်ဖဲအီယ်. ယေလ်မဒ်လီ. တကတ်မုတ်
(ဝိသာခါ) မယ်ထာတနသ်ဟူဘတ်ဝဲနံဘွံမံယ်.

ခါအီယ်မဒ်. ဒးဒ်ဖိုခွါဖိုမုတ်လီယ်လိုယ်ဝဒ်ဃးယ်. မယ်ထာရှုတ်ဖျုသ်လံယ်.
(ဝိသာခါ) သဒ်တဘတ်လးယ်. မေသ်ဝဲလံတ်ယေ. မေတမေသ်ပျုသ်ဝဲလီမေသ်
ယေကစသ်.

ဖိုအဲတ်နဲသ်သံသေတ်င်. ယဖိုမုတ် (ဝိသာခါ) မယ်ထာတမေသ်လံယ်.

လုံနံသ်စသ်ပညိတ်. ဃေအိုတ်ပလ်အတး.လးပွဲယ်ဝီယ်လးလ်လီမေသ်ဝဲယို.
သဒ်ဖျိမုတ်ပးယ်အူတာကျူယေဒ်ဝဲမေသ်လံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲင်. ဆေဒ်ယေလ်ခါပညိတ်ဃေပလ်
ဝဲလဲတ်ကစသ်.

ဖိုအဲတ်နဲသ်သံသေတ်င်. သုမိုတ်ကနတ်ဘတ်သဒ်ယေ.

မိုတ်ကနတ်ဘတ်သဒ်မံယ်ကစသ်. နဲသ်သံဖုညာရံဒ်ကဒါယို.

ကစသ်ယွယ်နတ်. အတေဒ်ဒေကျံ. ကေယ်ဟောပျဒ်ကဒါနဲဝဲဒေဒ်အီယ်
လံယ်.

အတော်ပျော်ယုတ် (ဝိသာခါ) လုံညာဆွေခံ

ဖိုအဲတ်နဲသံသေတ်ဇုံ. ဖဲပတ်တတ်ကဗယ်. နမေလှယ်ဒွန်ကဒါကေယ်နတ်. တလးကွေလဲဝဲ. ကဗယ်တကလံသ်. အတံသ်ပူယ်ခါမံယ်. ပဒူမိုဒ်တိုယ်ရဒ်ကစသ် ယွယ်. ဖဲဖဒ်ပွေဒ်ထံတ်ဝဲလံယ်.

ဖဲနတ်ခါ. ကညံသေတ်သဒ်နီတ်အိုတ်ဝဲ. တကလံသ်မေသ်လံယ်.

အိုတ်ဖွဲတ်လံသ်နတ်. မေသ်ဝဲဟယ်သယ်ဝတီယ်ဝေသ်လံယ်.

အပါနတ်. (သုနန္ဒ) ဝံယ်ပယ်ဒိုတ်. အမိုသ်နတ် (သုဇာတာ) မိဒ်ဖယာဖဒ် ဒိုတ်လံယ်.

ဖဲပဒူမိုဒ်တိုယ်ရဒ်. ကစသ်ယွယ်လဲဒ်ထဲဒ်ခါ. မျဒ်ဒိုတ်အလိုဒ်ကျေမေသ်ဝဲ တကတ်မုတ်တဂယ်. အိုတ်ဝဲလုံ. အမိုသ်လံသ်လဒ်ဝီယ်. ဒးဒ်ပျိဒ်စီလွီသ်ပါပျုဒ်စူဒ် လိုဒ်ကျေဝဲ ကစသ်ယွယ်လံယ်.

ဂံယ်ခံမုသ်ဟာ. တပျဲဒ်ကွဲဒ်. တနီယ်ဒီဘုံ. လဲယ်ထံတ်ဆီကဒ်. လိုဒ်ကျေဝဲလံယ်. ဝိုယ်မံတ်. တကောဒ်မုတ်. လဲယ်ပတ်ပျုလ်ထွဲဝဲတဂယ်ဒေဒ်. နံသ်စသ်ဝိုယ်မံတ်မုတ်. ဒးဒ်ကစသ်ယွယ်. ဒုံဒ်ဒဲတဲလောလ်သဒ်. ထီတ်ဝဲနတ်.

မေသ်ဝဲ. မယ်ဘတ်မဒုဘူတ်ဘာ. လုံညာဃို. ဘတ်ဒုံဒ်ဒဲတဘးဒ်အီယ်ဒေဒ် လဲတ်ဆိုမိုတ်ဝီယ်. ပတီရှံဒ်ဝဲကစသ်ယွယ်လံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇုံ. ဒေဒ်ဝဲတကတ်မုတ်တဂယ်အီယ်. ဘတ်မဒု. ဒုံဒ်ဒဲဝဲဒးဒ်ကစသ်တဘးဒ်အီယ်လဲတ်.

အူပဒ်သီကယ်မုတ်ဇုံ. မေသ်ဝဲတကတ်မုတ်. အူပဒ်သီကယ်နတ်. အမျဒ်ဒိုတ် အလိုဒ်အကျေတဂယ်မေသ်ဝဲလံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇုံ. မေသ်ဝဲဘတ်မယ်မဒုဘူတ်ဘာ. အခါယေလ် ဆေဒ်လဲယ်. ဘတ်ကွဲဒ်စးဒ်ဆီပူဝဲမဒ်. နေသ်ဘတ်ဝဲအမျဒ်. အလိုဒ်အကျေမေသ် လဲတ်ကစသ် အူပဒ်သီကယ်မုတ်ဇုံ. မေဖျေဒ်ကျေဒ်ဝဲ. ကဗယ်တကလံသ်. နေသ် ဘတ်ကဲဝဲလံယ်. ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇုံ. ကစသ်ပွဲသ်မုတ်. မေစဒ်အာထိုဒ် ဝဲခါအီယ်. နေသ်ဘတ် ကကဲဝဲဒေဒ်ဇေယ်.

အူပဒ်သီကယ်မုတ်ဇုံ. နေသ်ကဲဝဲဒေဒ်လဲတ်မံယ်.

ကူသိဒ္ဓိတ်ထံယွယ်ကစသကဲ့ငဲ့၊ မေဒေဒ်နေတ်၊ ကစသဒးဒ်သံကမ္မးသ်၊ တကလံသ် လုံကစသ်ပွဲသ်မုတ်ဟိတ်ကညဒ်ကပးနေမေယိဒ္ဓိတ်မံယ်ကစသ်၊ တမံသ်ပေဒ်ဝဲလံယ်၊

ကစသ်ယွယ်နေတ်၊ အိုတ်ကစုတူသ်လောလဲဘွံ၊ အူပဒ်သီကယ်မုတ်နေတ်၊ န္ဓိသံထီ ဆဒ်မယ်ဘူတ်ဝဲဒတ်၊ လုံဒီကတးသ်တနီယ်၊ မယ်ဘူတ်တသ်ဘံဝီယ်၊

ကူသိဒ္ဓိတ်ထံယွယ်ကစသ်ကဲ့ငဲ့၊ ကစသ်ပွဲသ်မုတ်၊ မယ်ဘူတ်ဘာအစိုကမံယ်၊ တမေသ်လုံ၊ လိုတ်ဘတ်ဝဲလောကီယ်၊ စီစေယ်မံယ်၊ ဒေဒ်ဝဲယွယ်ကစသ်သောဒ်၊ လုံဒီတဆူယ်ဒေါဒ်၊ မေဟဲဖဲဖဒ်ပွေဒ်ဘွံ၊ အိုတ်ဘတ်လုံမိုသ်လံသ်လဒ်၊ အမျဒ်အလိုဒ်အကျေတဂယ်၊ မိုတ်ကဲဘတ်သဒ်လံယ်ကစသ်၊ ဆူဒ်တံဃေနေဝဲလံယ်၊

ကစသ်ယွယ်နေတ်၊ လုံဃေဝဲဆူဒ်အတးလးပွဲယ်တလးပွဲယ်၊ စံတ်ထီကွသ်လံယ်ဒေါဒ်၊ လးပွဲယ်နေတ်၊ ထီတ်လံယ်ဝဲယို၊

အူပဒ်သီကယ်၊ တကတ်မုတ်ငဲ့၊ လုံကဟဲဒေဒ်ဝဲ၊ ကဗယ်တကလံသ်အဖဲဒိုတ်ဘွံ၊ ကောတမဒ်ယွယ်ကစသ်ကဲ့၊ ကဟဲဖဲဖဒ်ပွေဒ်ဝဲလံယ်၊

ဖဲနေတ်ဘွံ၊ နယ်နေတ်မီယ်လုံ (ဝိသာခါ) ကဲထံတ်ဝဲအမျဒ်၊ အလိုဒ်အကျေတဂယ်၊ အိုတ်လုံမိုသ်လံယ်လဒ်၊ ဒးဒ်ပျီဒ်စီလွီသ်ပါဖုညာ၊ ကွသ်ပျူဒ်စူဒ်ဝဲ၊ အူပဒ်သီကယ်မုတ်ကွာ၊ အမျဒ်ဒိုတ်ကတးသ်တဂယ်၊ ကကဲထံတ်ဝဲလံယ်၊ ဟေတ်ဖွာဝဲဗျယ်တေဒ်တသ်တဲဒေဒ်နေတ်လံယ်၊

မေသ်ဝဲအူပဒ်သီကယ်မုတ်နေတ်၊ လုံကစသ်ယွယ်၊ ဟေတ်ဖွာဗျယ်တေဒ်တသ်တဲအတး၊ ဒေဒ်ဝဲခဲဂံယ်ကကဲထံတ်သောဒ်၊ ဆိုမိုတ်ဘတ်ဝဲ၊ ဖဲနေတ်သီဘွံ၊ ကတးကဲထံတ်ဘတ်လုံနဒ်ကံသ်၊ မေသ်ဝဲကညဒ်ဒးဒ်နဒ်ကံသ်၊ ဝေသ်ဝံယ်ကဲထံတ်ဘတ်ဝဲ၊ လုံကဒ်သပဒ်ကစသ်ယွယ်၊ လဲဒ်ထဲဒ်ခါနသ်ကေ၊ (ကိကီ) စံယ်ပယ်ဒိုတ်ဖိုမုတ်နွီဂယ်ကွာ၊ အတဒါကတးသ် (သံဃဒါသီမင်းသမီး) ကဲထံတ်ဘတ်ဝဲ၊ ကွဲဒ်စးဒ်မယ်ဝဲဘူတ်ဘာ၊ ဖဲကဒ်သပဒ်ကစသ်ယွယ်၊ လဲဒ်ထဲဒ်နသ်ကေ၊ မေသ်ဝဲဆူဒ်မျို၊ ထဒ်ဃေကညဒ်ပယ်ဆေယ်ထံတ်ဝဲဒေဒ်၊ ဝီယ်ဘွံ၊ လေလ်လိုယ်ဝေယ်ဝံယ်ကညဒ်နဒ်ကံသ်၊ ဖဲတဃတ်အီယ် (မေဏ္ဍက) သဲထီဖိုခွါ (နေဉ္ဇယ) သဲထီဖိုမုတ်ကဲထံတ်ဘတ်ဝဲဒေဒ်ဝဲခါအီယ်၊ ကွဲဒ်စးဒ်ဘူတ်ဘာ၊ အာထိုဒ်ဘတ်ကေယ်မေသ်ဝဲလံယ်၊

ဖိုအဲတ်နဲသ်သံသေတ်ငဲ့၊

ယဇ်မုတ် (ဝိသာခါ) နေတ်တမေသ်မယ်ထာ. လုံညာယေဆုဒ်. ကတးသ်ဝိယံ
လးပွဲယ်နေတ်. ထိတ်ဘတ်ဝဲယို. အူတာကျူယေဒ်ကေယ်မေသ်ဝဲလံယံ. စဒ်ဝဲ
အနုသယ်တေယ်ဒေဒ်နေတ်ဝိယံ.

ဖိုအဲတ်နဲသ်သံသေတ်ငဲ့.

အဒိုအူပမယ်မေဘတ်တဲပျဒ်. သေဘွဲဒ်နသ်ပးသ်ဝဲ. ဖံကစသ်တဂယ်နေတ်.
ဖံအာမဒ်ခဲလးလ်တကွဒ်. ဟဒ်တးပလ်ဖိုတ်. ပူထံတ်ဒိုတ်ဝိယံ. လံယံဆံဂေယံ
ဝါဖံကွံယံ. တေဆံတုသ်ထံတ်နေဝဲသောဒ်. အဒိုဒေဒ်နေတ်မယ်သဒ် (ဝိသာခါ)
နသ်ကေဘူတ်ဘာအာ. ကမယ်ဆူညာ. သဒ်အိုတ်ပညိုတ်ဝဲလံယံတဲဝိယံ. လုံဖံလလ်
မေဒ်တေယံ သနယ်တေယံဟောဖှာဝဲဒတ်လံယံ.

အနုဒ်ခိူဒ်မေဒ်တေယံသနယ်တံယံ

ယထာဝိ ပုပ္ဖ ရာသိမှာ

ကယိရာမာလာ ဂုဏော ဗဟု

ဧဝံ ဇာတေန မစ္စေန

ကတ္တဗ္ဗံ ကုသလံ ဗဟုံ

အခံလုံပကညံ ... ဖံဒ်ဒုတ်ပူဖဒ်ဒိုတ်ကွာ. သိတ်ညာသေဘွဲဒ်ဖံကစသ်နေတ်.
ဂေယံဝါလံယံဆံဖံကွံယံတုသ်ထံတ်နေဝဲသောဒ်. အဒိုမယ်
သဒ်. အိုတ်ဖှဲတ်ဝိယံသီသေမေသ်ဝဲ. သတ္တဝယ်နေတ်.
ပျီဒ်ဝိရုကဝဲယံမေသ်ဝဲ. သတယ်ဖံအရုဒ်ကွာ. အာမဒ်
မေသ်ဝဲ. ဘူတ်ဘာဖံကွံယံ. တုသ်ထံတ်ပလ်ဝဲလံယံ.

(ဝိသာခါ) ဝိနိယုဒ်ဝိယံဇီ



(၉)

(အရှင်အာနန္ဒာ၏ နံသာအမေး) ဝိဒ္ဓိထူဒ်

ကစသယွယ်နေတ်. သယ်ဂူတ္တိဒ်ကံယ်. စေယ်တဝိုယ်ဖျသ်ပူယ်. ဆိတ်နံယ်အိုတ်
ခုတ်ဒေဒ်ဝဲအခါ. အကျံပျုဒ်ဝဲ (အရှင်အာနန္ဒာမထေရ်) ပတီရုံဒ်ထံတ် (အမေး
ပုစ္ဆာ) ကေယ်ဖျေယ်ဆိုယ်ပျဒ်ကဒါကေယ်ဝဲယို (နပုပ္ဖဂန္ဓော ပဋိဝါတမေတိ)
စဒ်ထံတ်မေဒ် တေယ်သနယ်တေယ်ဟောဖှာဝဲဒတ်လံယ်.

**ဗျိဒ်ခိုဒ်ပယ်ကဲသဒ်
(အရှင်အာနန္ဒာမထေရ်၏အမေး)**

တနီယ်ဒတ်. မုသ်ဟာခါနေတ်မေသ်လံယ်.
(အရှင်အာနန္ဒာမထေရ်မြတ်) နေတ်လုံတသ်ဘွေတ်ကစုဒ်လံယ်. ဆိတ်နံယ်
အိုတ် ဝိယ်ဆိုမိုတ်ထံတ်ဝဲ.
ကစသယွယ်နေတ်. အလဲနးမူ. အဂီသ်နးမူအဖံနးမူ.မေသ်ဝဲ. နးမူသးမျို
ဟောဖှာ ဝဲဒတ်လံယ်.
မေသ်ဝဲနးမူတကွဒ်နေတ်. လုံကလီယ်ဖံလလ်လံယ်. နးမူဝဲဒတ်. လုံကလီယ်
ဖံခိုတ် နးမူတကဲဝဲလံယ်.
ကလီယ်ဖံခိုတ်. ကလီယ်ဖံလလ်. ဒိမျိုနးမူနေတ်. မေသ်အိုတ်သေဝဲလံတ်ဇေယ်.
တသ်ဒေဒ်ဝဲအီယ်. ယဆိုဖျဒ်တကဲ. ယကရုံဒ်ကွသ်. စဒ်ဒေါဒ်ဝဲကစသယွယ်လံယ်
ဆိုမိုတ်ဝိယ်. သုဒ်ဘိုဒ်သဒ်လုံကစသယွယ်အိုတ်ဝိယ်. ပတီရုံဒ်ထံတ်ဝဲလံယ်.

ကစသ်ယွယ်နေတ်. မေသ်ဝဲတသ်စဒ်. ကဖျေယ်ပျဒ်ဘတ်သဒ်ကဒါကေယ်ဝဲဃို.
 ဖိုအဲတ် (အာနန္ဒာ) ငုံ. ကလီယံဖံဒိုတ်. ကလီယံဖံလလ်. ဒိမိလ်းလ်းမူနေတ်.
 အိုတ်ဖှာကစံဒ်မေသ်ဝဲလံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံငုံ.

ကလီယံဖံဒိုတ်. ကလီယံဖံလလ်ဒိမိလ်းမူနေတ်. မေသ်ဝဲမဒုလဲတ်ကစသ်.
 ဖိုအဲတ် (အာနန္ဒာ) ငုံ.

အိုတ်လုံ. ဝေသ်တဝံနိဒ်ကိုဇနပိုဒ်. ပေါလ်ခွါပေါလ်မုတ်ဖုညာ. ဆီကဒ်ဝဲယ
 တနယ်သးပါလံယ်. ယဲသ်ပါသီဒ်လဒ်နေတ်. ကျေဒ်သိုဆံဒ်တီယ်. ဖံတ်ဂးသ်ဝဲလံယ်.
 ဂေယ်ဝါအကျေဒ်သူစရိဒ်အိုတ်ဝဲလံယ်. ဝီဒီသဒ်ကေတ်တအိုတ်ဒးဒ်ဖိုမာလုံ
 ကညံကွာ. အိုတ်ဝဲလံယ်. လိုဒ်လိုဒ်လဒ်လဒ်. စိုဒ်ကျဲမယ်ဘူတ်ဝဲလံယ်. အံတ်နံယ်ခွဲ
 ဖဒ်တသ်. ဘူတ်ဘာကွာ. မုံသ်ပးယ်ဝဲလံယ်.

ဖိုအဲတ် (အာနန္ဒာ) ငုံ.

မေသ်ဝဲသံခါပိုယ်နာဖုညာမေသ်ဂေယ်ဂေယ်. အိုတ်ဝေသ်တဝံနိဒ်ကို. ဇနပိုဒ်
 ပွယ်ဖုညာ. မေသ်ဂေယ်ဂေယ်. ဒိုတနေလ်သဒ်. ဆီကဒ်ဝဲယတနယ်သးပါလံယ်.
 ယဲသ်ပါသီဒ် လဒ်ဖံတ်ဂးသ်ဝဲလံယ်. အကျေဒ်ဂေယ်ဝါအိုတ်ဝဲလံယ်. စဒ်ထံတ်
 ကူသ်ဘျဲဒ်ကျေဇူအာမဒ်တသ်တဲဖုညာ. စေဒ်ပတြးယ်တဲဖှာဝဲအာလံယ်.

ဒေဒ်ဝဲဂေသ်ကျိယ်အိုတ်. ပွယ်သေတ်တကွဒ်. တကိုဒိုတ်အိုတ်နဒ်သေတ်ဖုညာ.

မေသ်ဝဲ. အိုတ်ဝေသ်တဝံနိဒ်ကိုဇနပိုဒ်. ပွယ်ဝဲအီယ်နေတ်. ဆီကဒ်ဝဲယတနယ်
 သးပါ. ဒးဒ်အကျေဒ်သီဒ်လဒ်. လးပွဲယ်ဝဲလံယ်. စဒ်ထံတ်ကူသ်ဘျဲဒ်ကျေဇူတဲစေဒ်
 ပတြးယ်ထံတ်ဝဲလံယ်.

ဖိုအဲတ် (အာနန္ဒာ) ငုံ.

ဂေသ်ကျိယ်အိုတ်ဒေဒ်ဝဲ. ဖံတ်ဂးသ်သီဒ်လဒ်စဒ်ထံတ်စေဒ်ပတြးယ်. တူသ်ကံယ်
 ဘတ်ဝဲနးမူနေတ်ကလီယံဖံဒိုတ်. ကလီယံဖံလလ်. ဒိမိလ်းလ်းသ်အယဒ်တကွဒ်
 ခွါထံတ်လံယ်.နးမူကဲဝဲလံယ်. တဲဝီယံလုံဖံလလ်မေဒ်တေယ်သနယ်တံယ်ဟောဖှာ
 ဝဲလံယ်.

အနုဒိဗ္ဗိဒ်မေဒ်တယ်သနယ်တံယံ

၁။ နပုပ္ဖာ ဂဇ္ဇော ပဋိဝါတမေတိ
 နဝန္တနံ တဂရ မလ္လိကာ ဝါ
 သတဉ္စ ဂဇ္ဇော ပဋိဝါတမေတိ
 သဗ္ဗာဒိသာ သပ္ပရိသော ပဝါယတိ

အခံလုံပကညံ ... ဖံးဗုဒ္ဓေတေ. လုံကလီယံဖံခိုတ်. ဒွါထံတ်းမူတကဲဝဲ. ဝယ်
 တကူဗုဒ္ဓေ. တံယံလေဒ်ဗုဒ္ဓေ. ဝဲယံကျဲဒ်ယိုဗုဒ္ဓေတကူဒ်
 နေတ်. လုံကလီယံဖံခိုတ်ဗုဒ္ဓေထံတ်တတုယံ. သီဒ်လဒ်ဗုဒ္ဓေ
 ပလုသ်ဗုဒ္ဓေလုံကလီယံဖံခိုတ်ဖံလလ်ဗုဒ္ဓေတဗုယံဝဲလံယံ.
 သုယံတောယံ ကံပလုသ်ဗုဒ္ဓေ. အယဒ်ခဲလးသ်ဗုဒ္ဓေ
 ကူဒ်တဗုယံပဒ်လံယံ.

၂။ ဝန္တနံ တဂရံ ဝါဝိ
 ဥပ္ပလံ အထ ဝဿိကီ
 ဧတေသံ ဂဇ္ဇောဘာနံ
 သီလဂဇ္ဇော အနုတ္တရော

အခံလုံပကညံ ... ဝယ်တကူ. တံယံလေဒ်. တကံဖံမျတ်လေကျဲဒ်ယိုဖံတကူဒ်
 ထဲဒ်. သီဒ်လဒ်ဗုဒ္ဓေပလုသ်ဗုဒ္ဓေ. သယ်ဒိုတ်ထူမျဒ်အိုတ်
 ဝဲလံယံဝယ်တကူဖံ. တံယံလေဒ်ဖံတကံဖံမျတ်လေဖံကျဲဒ်
 ယိုဖံသေတ်ထဲဒ်. ဖံတ်ဂးသ်သီဒ်လဒ်ဗုဒ္ဓေပလုသ်တကူဒ်
 တူဒ်တအိုတ်ဝဲဒိုတ်ကဲထူမျဒ်ကတးသ်မေသ်ဝဲလံယံ.

မေသ်ဝဲ. မေဒ်တေယံသနယ်တောယံ. ကတးသ်ဘွံ. ပွယ်အာဂယ် (သောတာ
 ပတ္တိဖိုလ်) တီယံဝဲဒတ်လံယံ. တေယံသနယ်တောယံနသ်ကေ. ပွယ်အာဂယ်.
 ဘျဲဒ်ဖိုတ်အိုတ်မေဒ်တေယံသနယ်ကဲထံတ်ဝဲလံယံ.

(အရှင်အာနန္ဒာမထေရ်၏ နံ့သာအမေး) ဝိဒ်ထူဒ်ဝိယံလိ



(၁၀)

(အရှင်မဟာကဿပမထေရ်) အိုတ်မယ်ဘူတ်မေယ်ဝိဒ်ထွန်

ကဗ်သယွယ်နေတ်. ယယ်စကျိယ်ကံသ်. ဝေယ်လူဝိုယ်ဖျသ်ပူယ်. ကညဒ်ဆိတ်နံယ်. အိုတ်ဒေဒ်ဝဲခါ. အကျဲပျုဒ်ဝဲမယ်ဘူတ် (အရှင်မဟာကဿပ) မထေရ်မေယ်ခိုတ်ဃို. (အပ္ပမတ္တော အယံ ဂန္ဓော) စဒ်ထံတ်မေဒ်တေယ်သနယ်တေယ်ဟောဖှာဝဲဒတ်လံယ်.

ပျိဒ်ခိုဒ်ပယ်ကဲသဒ်

တနီယ်မုသ်ဒတ်ခါနေတ်မေယ်လံယ်.

(အရှင်မဟာကဿပမထေရ်) နေတ်နွီသံနွဲလံယ် (နိရောဓသမာပတ်) ဝိယ်ဂယ်ထးတ်ဝဲ. နွဲလံယ်ဒေါဒ်မေယ်ခိုတ်လုံ. ယယ်စကျိယ်ဝေသ်ပူယ်နေတ်လံယ်. ဖဲနေတ်ခါ. တမီအေခေပွယ်မေသ်ဝဲ. နဒ်သမီယဲသ်ကယယ်. ကမယ်ဘူတ်မေယ်ခိုတ်. ကောဒ်ဂယ်ဒဲဒ်ဟဲစောလ်ဝဲ. မေသ်ခိုတ်အလလ်ယဲသ်ကယယ်. လုံကွဲတံယ်တိုဒးဒ်မထေရ်ဘွံ.

ကူသ်ခိုတ်ထံသံကစသ်ဇုံ. မေသ်ဝဲနဒ် (ဘောဇဉ်) တကွဒ်လူယ်ခယ်နေလသ်မံယ်ကစသ်. လောကိုဒ်လောကီယ်ဒီမီယ်. အကျိူဒေဒ်ကအိုတ်ဝဲ. ချီမုံဒ်ကေယ်မံယ်ကစသ်ဒိုတ်ဇုံ.

နဒ်သမီသေတ်ဇုံ. သုပွဲနေကွဲလဲယ်ကွေလ်ကေယ်ဇံယ်. ယယ်နေတ်ပွယ်ဖွတ်ဖိုလံယ်ကဲချီမုံဒ်ဝဲလံယ်.

ကစသ်ဇုံ. မယ်ဟဒ်ဂံယ်. ကစသ်ပွဲသ်မုတ်သေတ်. သတယ်တရာတဂေယ်မံယ်. ယေကညာဝဲဘုံအာနသ်ကေ. မထေရ်ခဲပဲယ်ပလဲလ်. ထံဘိုမယ်သဒ်. နဒ်သမိသေတ် တဟဒ်ဒေဒ်ဃို.

သုဝဲသေတ်တကွဒ်. တသိတ်ညာလံယ်. နံသ်စသ်ပမယ်ဏဒ်. ပွဲယကွဲခဲလးလ်. တဲဝိယ်ဘုံခဒ်သံတ်ထံတ်စု.

နေတ်ဘုံနဒ်သမိတကွဒ်. ဖုံဒ်ပွဲယ်ကေယ်စိတ်ဝဲလုံ. တမိအေအိုတ်နေတ်လံယ်. တမိအေထိတ်လံယ်စဒ်ဝဲဒတ်.

သုလဲယ်ဝဲတသ်လံသ်ဖဲလဲတ်.

ကစသ်တမိအေဇုံ. ဂဲယ်ထးတ် (နိရောသေမာပတ်) မေသ်ဝဲ (အရှင်မဟာ ကဿပ မထေရ်မြတ်) အိုတ်လဲယ်မယ်ဘူတ်မေယ်ခိုတ်လံယ်.

သုမယ်ဘူတ်ဘတ်ဇေယ်.

ကစသ်တမိအေဇုံ. မထေရ်တတူသ်လောလ်ဃို. တမယ်ဘူတ်ဘတ်ဝဲလံယ်. မထေရ်မျဒ်တဲဝဲဒေဒ်လဲတ်.

ကချီမျဒ်နေဝဲလုံ. ပွယ်ဖွတ်နဒ်ဖိုသေတ်. တဖတ်နေတ်လံယ်. တဲဝဲမံယ်. သုလိုတ်ထံတ်သဒ်လဲယ်ဝဲဒေဒ်လဲတ်.

ဒးဒ်နဒ်သမိကူကယ်လံယ်. လဲယ်ဝဲဒတ်မံယ်. ကစသ်တမိအေဇုံ.

ဂေယ်ကျိယ်အိုတ်. ဒေဒ်ဝဲနယ်သေတ်မေယ်ခိုတ်. ကစသ်ခိုတ်.

ကတူသ်လောလ်. လဲဒ်ခတ်ဝဲလဲတ်.

ယကလဲယ်မယ်ဘူတ်ပျဒ်တဲဝဲလံယ်.

တမိအေခံမာဝယ်မယ်ဘူတ်မေယ်ခိုတ်

တမိအေနေတ်. တဲဝဲနဒ်သမိဒေဒ်နေတ်ဝိယ်ဘုံ. ကောဒ်ထံတ်ဝဲ (သုဇာတာ) ဝိယ်လိုတ်ထံတ်ဝဲသဒ်လုံ. သဒ်ပွယ်ခိုတ်ပျိသ်တကိုဒ်. တနောဒ်တရဲလ်. ခံမာဝယ် ခီဂယ်ဝိယ်. လုံနဒ်ကံသ်ဟဲလံယ်ဝဲ. ဖဲယယ်စကျိယ်ဝေသ်ကွဲ. ပွယ်ထာထတ်လံသ် ဖယ်ဆေနေဒေဒ်ဝဲ. တမိအေနေတ်. တလတ်လံယ်လုတ် (သုဇာတာ) ခံထူတကီ ခုတ်ထံတ်လုတ်လံယ်.

(အရှင်မဟာကဿပမထေရ်မြတ်) နေတ်ကချီမျဒ်ပွယ်ဖွတ်ဖိုဂံသ်. ပလံသ် ဟဲဝဲဒတ်. လုံဝေသ်ခူးပွယ်ထာထတ်လံသ်. ထိတ်ဝဲကွသ်ဒေဒ်. ထိတ်ပျလ်ဝဲခံမာ ဝယ်သဒ်ပွယ်ခီဂယ်.

မေယ်ပွယ်ဒံမာဝယ်ခီဂယ်အီယ်. သဒ်ပွယ်လီနတ်မဒ်. လုသ်လံယ်အံတ်. သဒ်မူဂံသ်. ဘတ်မယ်ဝဲတသ်ဒေဒ်. ဖဲဝေသ်ပူယ်အီယ်. ဖွံနံတ်သုသေတ်. ကတအိုတ်ဝဲမေယ်လံယ်. လုသုဝဲခီဂယ်. ဒံမာဝယ်အိုတ်. တနံတ်တးယ်. မေယ်ခွဲတ်သို. ယယ်ကူဒ်.တသ်ဒေါဒ်ခွဲ. ဖဲကအိုတ်တမီယ်. လုယ်ခယ်ကြံသ်ဝီယ်. ကချီမျှဒ်ကေယ်သုဝဲသေတ်လံယ်. ဆိုမိုတ်ထံတ်ဘတ်. ဟဲကညဒ်လိုယ်တံတံဝဲဖဲဟီတ်ပဲတြဲမဲလ်ညာလံယ်.

အဲတ်ဒေမုတ်ဇုံ. ဖဲကွဲအတးမထေရ်မျှဒ်ဟဲကညဒ်ဝဲဒတ်လီ. မယ်သဒ်ဒေဒ်သောဒ်တထီတ်တသ်. ဝဲသေတ်ဘွေဒ်ဘွေဒ်ကမယ်ဘူတ်ဝဲမေယ်ခိုတ်. တဲကစုပလ်ဝဲလံယ်.

မထေရ်မျှဒ်ဟဲဝဲကွဲတးတုယ်. ဆးထးတ်ဝဲဒတ်. ကြဲယ်မဲလ်ဒဒ်.

တမီအေဒံမာဝယ်. မယ်သဒ်ဒေဒ်တထီတ်ဝဲ. ဟီယေလ်တသ်ဆးကတံသ်ဝီယ်ဘွဲမဒ်.

မုတ်ပွယ်ဇုံ. ဝဲသေတ်ဟီတ်မဲလ်ညာ. မယ်သဒ်ဒေဒ်ဝဲသံခါဟဲဆးထးတ်တပါလံယ်. နလဲယ်ကွသ်တထီတ်မံယ်. တဲဝဲဒတ်. (သုဇာတာ) ခံ.

ဖုပွယ်ဇုံ. လဲယ်ကွသ်ညံနယ်နတ်မံယ်. တဲကဒါဝဲ.

တမီအေခံ. တေသ်ထံတ်သဒ်တနောဒ်တရဲသ်. ထွဲဒ်ထံတ်ကွသ်ဝီယ်. ဘာလံယ်ဝဲမထေရ်. ပလ်ထံတ်စုခီခံလု. ခံတ်လေလ်တူခိုတ်.

မေယ်ဝဲမထေရ်ဖဲလဲတ်ခံဒေါဒ်လဲတ်. မေယ်ဝဲမထေရ်ဖဲလဲတ်ခံဒေါဒ်လဲတ်. ကအုကညးတ်ဂဲယ်ဆးထးသ်. မဲလ်သတ်အီယ်. ကဒုရဒ်မဒ်လံယ်. ကံတ်ကဒုစုလုခိုတ်မောဒ်ကွသ်ထီထံတ်တသ်ဝီယ်.

ဝဲသေတ်ကစသ် (အရှင်မဟာကဿပမထေရ်) လံတ်မးယ်. တဟဲကညဒ်လုဟီတ်ဘတ်ယေလ်မဒ်လီ. ခါအီယ်ဟဲကညဒ်ဝဲလံယ်.

မုတ်ပွယ်ဇုံ. မယ်ဘူတ်ဂံသ်ပလံသ်အိုတ်ဝဲတမီယ်မီယ်ယေ. စဒ်ဖိုဝဲဒတ်.

(သုဇာတာ) နတ်မယ်သဒ်ဒေဒ်ဝဲ. ခွီခွဒ်တပးယ်ပူယ်ဝီယ်ဘွဲမဒ်.

ဖုပွယ်ဇုံ. အိုတ်ဝဲလံတ်မံယ်. တဲဆးကဒါဝဲ. တမီအေခံ.

ကူသ်ခိုတ်ထံသံကစသ်ဇုံ. ဝီတ်ဆးမေယ်ဂေယ်ဂေယ်. ကျာတာမေယ်ဂေယ်ဂေယ်တခွဲဖဒ်ကေယ်. ချီမျှဒ်နေလသ်ကစသ်ပွဲသ်သေတ်မံယ်ပတီရှံဒ်ဘွဲ.

မထေရ်ခံ. မေသ်ဝဲဒံမာဝယ်ဒီဂယ်. တသ်ဒေါဒ်ခွဲမေသ်ဂေယ်ဂေယ်. ဟုနေဒ် ကွံတ်ကွဲ. တသ်ကပေါလ်တသူမေသ်ဂေယ်ဂေယ်. မယ်ဘူတ်တမိယ်မိယ်သေတ်. ကချီမုံဒ်ကေယ်လံယ်. ဆိုဝိုတ်ဝီယ်. ဟေတ်ဝဲတဖျံသ်လံယ်. တမိအေနေတ်. စောလ်နူလ်တဖျံသ်ဟိတ်ကိုပူယ်ဝီယ်. ထးနူလ်ဝဲနဒ်အောဝယ်. မေယ်ခိုတ်ဝီယ် ဆးလးပွဲယ်. ဆဲဒ်ကဒ်ဝဲမထေရ်နေတ်လံယ်.

တဖျံသ်တုယ်မထေရ်စုပူယ်တဘွံသံ. တဖျံသ်ကိုပူယ်အိုဒ်. နဒ်အောဝယ်နးမူ ထံတ်ဝဲ. တယုယ်ယယ်စကျီယံဒ်တဝေသ်လံယ်. နေတ်ဘွံမေသ်မထေရ်ခံ. မေသ် ဝဲပွယ်ဒံမာဝယ်ဒီဂယ်. ဖွံတ်နဒ်ခိုတ်မဒ်. တနသ်ကေ. မေယ်ခိုတ်နေတ်. ဒေဒ်ဝဲ ပွယ်ခိုတ်ထံသေတ်. သူဆံတ်အံတ်ဝဲသောဒ်လံယ်. ဘတ်ဒ်လုံတမိအေမေယ်သေတ် လံယ်. ဂေသ်ကျီယံအိုတ်ဒေဒ်လဲတ်. စံတ်ထီကွသ်လံယ်ဝဲဘွံ. သိတ်ညာဝဲလုံ တမိအေနေတ်.

တမိအေဇုံ. နယ်နေတ်. နဂုံလ်နေပွယ်ဖွံတ်ဖို. စီစေယ်ချာသယ်. မယ်ဃးထံတ် နတသ်ဝီလံယ်. တနီယံညာအီယံ. ပွယ်လုံမယ်ဘူတ်ယယ်မေယ်ခိုတ်. ပွယ်ဖွံတ် ဖုညာ. စီဒ်သူယ်ကျီလံသ်လဒ်မေသ်ဂေယ်ဂေယ်. သဲထီလံသ်လဒ်မေသ်ဂေယ် ဂေယ်. နေသ်ဘတ်ဝဲလံယ်. တဲဝီယ်ဘွံ. တမိအေရှံဒ်ကဒါကေယ်.

ကစသ်ဇုံ. ပွယ်ဖွံတ်နံတ်ယယ်. တအိုတ်ဝဲလးယ်လံယ်. နဝဲတမိအေနေတ်. ပးပြုလ်ဘတ်နဒ်. ဒံဒူတ်ဒံကွဒ်. ဘတ်မဒုဖွံတ်နဒ်ဒေဒ်ဝဲလဲတ်.

ကစသ်ဇုံ. ကစသ်ပွဲသ်နေတ်. ပးပြုလ်ဘတ်နဒ်. ဒံဒူတ်ဒံကွဒ်. တမိအေပယ် တဂယ်မေသ်နသ်ကေ. လုံကစသ်ယွယ်တပွေဒ်ဒေဒ်. သယ်သနယ်ပဒ်ခါ. ဘူတ် ဘာမယ်ဝဲဃို. ကဲထံတ်ဘတ်ဟမိအေလံယ်.

လုံသယ်သနယ်ဒွဲ. ဘူတ်ပလ်ဝဲကဲထံတ်နဒ်. စူယ်ဠုတ်ရဒ်ထဒ်နဒ်. မဟယ်ရဒ် ထဒ်နဒ်. အနေယ်ကတ်ပိုယ်နတ်. နဒ်သေတ်တကွဒ်နေတ်. ကဲထံတ်လုံကစသ်ပွဲသ်. ဂံယ်ထေဒ်လံယ်. သေတ်နဒ်တဖတ်. ဘတ်လုံလဲယ်ကေယ်ခါ. ကစသ်ပွဲသ်. ဘတ်စိတ်ဝတ်နူလ်အိုတ်ခူသူတ်လုံ. တသ်ကိုပူယ်လံယ်. သုဝဲသေတ်ကပြုသ်ကပံယ် ခဒ်. အယံယ်တကွဒ်. အိုဒ်ဘးဝဲကစသ်ပွဲသ်. အယံသ်ခဒ်ခဲလးသ်ပြဒ်လံယ်. ဃိုနေတ်ပွယ်ဖွံတ်နံတ်. ကစသ်ပွဲသ်တအိုတ် လးယ်ဝဲမေသ်လံယ်.

တကတ်တမိအေဇုံ. ကဲသဒ်ဒေဒ်နေတ်နသ်ကေ. လုံခီဘွေဒ်ဘွေဒ်. မယ် ဘူတ်ဘာလးယ်ဒေဒ်အီယံတဂေယ်.

ကစသ်ဇုံ. ကစသ်ပွဲသ်. ဘွေဒ်ဘွေဒ်မယ်ဝဲ. တသ်ဘူတ်အိယ်. နေသ်ဘူတ်အိုတ်
ဝဲဇေယ်. မေတမေသ်တအိုတ်ဝဲလဲတ်ဇေယ်ကစသ်.

တကတ်တမီအေဇုံ. တသ်ဘူတ်ဒုနေသ်ဝဲမံယ်.

ကစသ်ဇုံ. ဒေဒ်ဝဲမံယ်. မယ်ဘူတ်ဘာနေတ်. မေသ်ဝဲကစသ်ပွဲသ်မူဒါအိုတ်
လံယ်. ပတီရှ်ဒ်ဝီယ်. ဘာလံယ်ဝဲမထေရ်. ကောဒ်ထံတ် (သုဇာတာ) ရှ်ထွဲဝံယ်
တရေဒ်မထေရ်ကေယ်ထံတ်လုံမူဒ်. ယမယ်ဘတ်ဝဲ. ဘူတ်ဘာနေတ်. လံယ်တမုံ
အဒ်အံဒိုတ်အိုတ်ဝဲလံယ်. တူသ်တသ်ဘူတ်ကစသ်နေတ်မေသ်ဝဲ. (ဓူတင်.၁၃.ပါး)
ပဋိပဒ်အကျေဒ်မုဒ်. ဆးတပျဒ်မယ်ဝဲ (အရှင်မဟာကဿပမထေရ်) အိုတ်ဘူတ်
ဖိုတ်ဘတ်ဝဲလီမေသ်လံယ်. သးဘွံထီဆဒ်. အူတာကျူယေဒ်ကေယ်ထံတ်ဝဲလုံ.
တယ်ဝတေယ်သယ်နဒ်ကံသ်နေတ်လံယ်.

ကစသ်ယွယ်အူဒ်တာကျူယေဒ်ဝဲ

ကစသ်ယွယ်နေတ်. အိုတ်ဝဲလုံဖျသ်ပူယ်ခါ. ဟူဘတ်ဝဲတမီအေ. အူတာကျူ
ယေဒ်ကလုသ်သံတ်နေတ်. မးကောဒ်ဖိုတ်နဲသ်သံခဲလးလ်ဝီယ်.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ.

သုကွသ်ကတ်မံယ်. တမီအေနေတ်. အူတာကျူယေဒ်သးဝံ. ကေယ်ထံတ်ဝဲလုံ
မူဒ်တသ်ဖဒ်ဖဲလံယ်တဲဝဲဒတ်မံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ.

တမီအေနေတ်. ဘတ်မဒုအူဒ်တာကျူယေဒ်ဝဲလဲတ်ကစသ်.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ.

တမီအေနေတ်. ဘွေဒ်ဘွေဒ်မယ်ဘူတ်. ယဖိုခွါ (ကဿပမထေရ်) မေယ်ဒိုတ်
ဝီယ်. သဒ်ခုယိုအူဒ်တာကျူယေဒ်ဝဲမေသ်လံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ.

ကစသ်ဒိုတ်နေတ်. ဘတ်မဒုယိုသီတ်ညာဝဲလဲတ်ကစသ်.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ.

ဒေဒ်ဝဲယဖိုခွါအိယ်. တပျဒ်ဟဒ်ကြံသ်မေယ်ဒိုတ် (ဝိဏ္ဏပါတိကပုဂ္ဂိုလ်) နေတ်
ကညံနွဒ်သေတ်အဲတ်ကွီလောဒ်ကံဝဲလံယ်. တဲဝီယ်. အူဒ်တာကျူယေဒ်ကေယ်
ဝဲလံယ်.

(ပွယ်ကဘတ်ကွသံဃ်. လုသ်လံယံအံတ်ဝဲနံသ်စသ်ကစသ်သဒ်. ဟဒ်ဒေါဒ် အံတ်မေယံခိုတ်. ကီလေယံသယံခုတ်လံယံကဘဒ်ပလိဝီယံ. ဒးဒ်သတိဒ်တရာကူ လးဒးဒ်ပွဲယံနဲသ်သံနေတ်. တကိုခိုတ်မေသ်ဝဲ. နဒ်သေတ်တဖတ်. သတယ်ကျီယံ ညှိယံ. ယိုယံသေယံမျဒ်နိဝဲဒတ်လံယံ.)

ကစသ်ယွယ်နေတ်. အူဒ်တာကျူယေဒ်ဝီယံဘွံ.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ. ပးပြုလ်နဒ်သေတ်မေသ်ဝဲ. တမီအေပယ်နေတ်. မေသ်ဝဲ. ယဖိုခွါ (ကဿပ) သီဒ်လဒ်ပလုသ်နးမူဃို. ဟဲလံယံဝဲလုတ်ယွယ်. သူတ်သဒ်ကပံယံ. မယ်ဘူတ်လံယံမေယံခိုတ်လံယံ. တဲဝီယံလုံဖဲလလ်မေဒ်တေယံ သနယ်တံယံဟောဖှာဝဲဒတ်လံယံ.

အနေဒ်ချိုဒ်မေဒ်တေယံသနယ်တံယံ

အပ္ပမတ္တော အယံ ဂန္ဓော

ယွာယံ တဂရ စန္ဒနံ

ယောစသီလဝတံ ဂန္ဓော

ဝါဏီဒေဝေသု ဥတ္တမော

အခံလုံပကညံ ... တံယံလေဒ်ဖဲနးမူ. စယ်တကူဖဲနးမူနေတ်. မေသ်ဝဲနးမူ ကစဒ်တမဲ့ဒ်လံယံ. သီဒ်လဒ်အိုတ်သေတ်ပလုသ်နးမူ ဝဲနေတ်. လံယံဆံမျဒ်ခိုတ်ဝဲ. တုယံလုံနဒ်ပျယ်မယ်ကံသ်နးမူ တဃုယံထံတ်ဝဲဒတ်လံယံ.

မေသ်ဝဲမေဒ်တေယံနယ်တံယံ. ကတးသ်ဘွံ. ပွယ်အာဂယ်. တုယံကေယံဝဲ (သောတာပတ္တိဖိုလ်) လံယံ. တေသနယ်တံယံနသ်ကေ. ပွယ်အာဂယ်ဂံယံဘျဲဒ်ဖိုတ် ခိုတ်. တေယံသနယ်ကဲထံတ်ဝဲဒတ်လံယံ.

(အရှင်မဟာကဿပမထေရ်) ခိုတ်မယ်ဘူတ်မေယံခိုတ်ထူဒ်ဝီယံလီ



(၁၁)

(အရှင်ဂေါဓိကမထေရ်) ဝိဒ္ဓိထွန်

ကစသ်ယွယ်နေတ်. ယယ်စကျိယ်ကံသ်. ဝေယ်လူဝိုယ်ဖျသ်ပူယ်. ကညဒ်ဆိတ်နံယ်. အိုတ်ဒေဒ်ဝဲခါ. အကျ်ပျူဒ်ဝဲ. (အရှင်ဂေါဓိကပရိနိဗ္ဗာန်) ပျူဒ်ကေယ်ဃို. (တေသံသမ္ပန္နသီလာနံ) စဒ်ထံတ်မေဒ်တေယ်သနယ်တောယ်. ဟောဖှာဝဲဒတ်လံယ်.

ပျိဒ်ခိုဒ်ပယ်ကဲသဒ်

(အရှင်ဂေါဓိက)နေတ်ဘိုဒ်ယယ်စကျိယ်ကံသ်. (ဣသိဂိလိ) ကစးသ်ကပယ်လးသ် ပတ်ခိုတ်နေတ်. ကညဒ်အိုတ်ဝဲဒတ်လံယ်.

တသာပေယ်နံတ်. ဂုယ်လံယ်ကွဲဒ်စးဒ်အာထိုဒ်ဝဲဃို. တုယ်လုံ (သမာဓိဈာန်တရား) ဝီယ်ဘွံမဒ်. မိနံယ်တပါဝဲယ်ထးတ်ကဒါတကဲ (ဝေဒနာ) တသ်ဆာထေဒ်ဃို. နေသ်ပလ် (ဈာန်တရား) ဘတ်လံယ်သုံဒ်ကဒါ. ဃုဘွံထီဆဒ်မေသ်ဝဲလံယ်. နွီဘွံထံတ်ဘဒ်. နေသ်ကဒါကေယ် (ဈာန်တရား) ဒေါဒ်ဘွံ.

ယယ်အီယ်. ဃုဘွံထီဆဒ် (ဈာန်တရား) လံယ်သုံဒ်ကဒါ. ဒးဒ်ပကတီဒ်နံသ်စသ်. မေဘတ်သီဝဲဒတ်. လဲယ်ဘတ်ကတီဒ်တမေသ်ကမဲ့. နွီဘွံထံတ်ဘဒ် (ဈာန်တရား) နေသ်ကဒါခါအီယ်. ကဘတ်မယ်သီလံယ်ကွေလ်သဒ်လံယ်. ဆိုမိုတ်ဝီယ်. ဟီထံတ်ဒ်လူယ် ခိုတ်.မိနံယ်အံထံဝဲလံယ်.

နေတ်ဘုံ.အိုတ်(ဝသဝတ္တီ) နဒ်ကံသ်မယ်နဒ်မေနေတ်. သိတ်ညာ (အရှင်ဂေါဓိက) တသ်ပညိတ်ယို.

နသ်သံဝဲအိယ်. ပညိတ်လုံကမယ်သိလံသ်. မေမယ်ဝဲဒေဒ်နေတ်. ငဲဒ်ကွဲဒ်လံသ်သ်တမူတအိုတ်. ဂုယ်ပွါမျာအာထိုဒ်ဝဲ. ဝိပဒ်သနယ်. ကတုယ်ဝဲလုံ. အရဟတ္တဒ်ဖိုလ်လံသ်. ယုမယ်သ်. ယမေလဲယိကြံနသ်ကေ. တမေသ်လုံ. ကဒိုကနတ်ယတသ်တဲ. ကလဲယ်မးကစသ်ယွယ်. ကြံတာဝဲလံသ်. ဆိုမိုတ်ဝိယ်. မယ်နဒ်နေတ်. လိုတ်ထံတ်သ်လုံ. ပွယ်မိယ်တဖှာတဂယ်. သုံဒ်ဘိုဒ်သ်ကစသ်ယွယ်အိုတ်. ပတီရုံဒ်ထံတ်ဝဲလံသ်. လိုလဒ်အိုတ်. ဝီရိယဒ်ဒိုတ်မေသ်ဝဲ. ကူသ်ကစသ်ကွံဇုံ. ဘာလံသ်ဝဲကစသ်. ခံတ်ညာဒီခံဖဲဒိုတ်လံသ်. ကစသ်ဒိုတ်ဖိုခွါမေသ်ဝဲ (အရှင်ဂေါဓိကမထေရ်) နေတ်ပညိတ်မယ်သီ လံသ်သ်မယ်. တသ်တဲနေတ်. ကူသ်ကစသ်ကြံတာကေယ်မယ်. လုံကစသ်ဒိုတ်သယ်သနယ်ဒွဲ. အိုတ်မုံသ်မဒ်ဂေသ်ကျိယ်အိုတ်ဝဲပွဲသ်ဒေဒ်အိယ်နေတ်.

မေသ်ဝဲ (သေက္ခ) ပတံသ်ဒေဒ်လံသ်. တတုယ်ဒေဒ်. အရဟတ္တဖိုလ်. တကြးဒ်လုံသီဝဲဒေဒ်. ဖဲမယ်နဒ်ရုံဒ်ခါ.

(အရှင်ဂေါဓိက) နေတ်ဒးဒ်ဒ်လူယ်ဒိုတ်. ကိုဒ်လံသ်ကောလ်ဘို (သမသီသီ) ယဟာတယ်ပတံသ်. ပျူဒ်ဝဲပရီနေတ်ဗယ်လံသ်.

(တိုသ်နတ်. တသ်လုံ (သမသီသီ) ယဟာတယ်နေတ်. သဒ်ထံတ်တဲလ်ဒးဒ်တုယ် အရဟတ္တဒ်ဖိုလ်နေတ်. တဘုံသံမေသ်ဝဲ. ယဟာတယ်ပျိုလံသ်.)

ကစသ်ယွယ်နေတ်. ဟဲရုံဒ်တသ်ကစသ်. သိတ်ညာဝဲမယ်နဒ်ယို.

ဟဲတ်. မယ်နဒ်ယိုဒ်ဇုံ. တသ်လုံပံညာအိုတ်ကစသ်နေတ်. မေသ်ဝဲဂေသ်ကျိယ်ဒေဒ်အိယ်နေတ်. မယ်ဝဲဒတ်လံသ်. ယောကွံတ်ကွဲဒးဒ်ကီလေယ်သယ်. နံသ်စသ်သဒ်မူအိုတ်. တလိုတ်ဘတ်သဒ်. ကီလေယ်သယ်တကွဒ်. ဘီစးဘွဒ်ထံဒးဒ်. အဂီသ်ကနဒ်တဘုံသံ. ဒံတ်တဲလ်ပလံကွေလ်လီမေသ်ဝဲ. ယဖိုခွါ (ဂေါဓိက) နေတ်ပရီနေတ်ဗယ်ပျူဒ်ဝဲဒတ်လီ. တဲဝဲလံသ်.

တဲဒေဒ်နေတ်ဝိယ်ဘုံ. ကစသ်ယွယ်နေတ်. ဒးဒ်သံကမ္မးသ်လုံ (အရှင်ဂေါဓိကမထေရ်) အိုတ်တသ်လံသ်လဲယိကညဒ်ဝဲလံသ်.

ဖဲနေတ်တဘွံ. မယ်နဒ်နေတ် (အရှင်ဂေါဓိကမထေရ်) လဲယံဝတ်နံလ်ဟံဒ်
အိုတ်ဖဲလဲတ်ဖယ်ဆေလံယ်သဒ်လုံ. တသ်ကသွီကဖဒ်. ဟဒ်စိတ်တရေဒ်. ယုရှတ်
ကွသ်ဝဲ. အယဒ်မဲ့ဒ်နယ်ခဲလးသ်လံယ်.

ကစသ်ယွယ်နေတ်. ဒေဒ်ကသွီကဖဒ်. ဟဒ်လုယ်ဃုတသ်မေသ်ဝဲ. မယ်နဒ်
နေတ်. နဲတ်ပျဒ်ဝဲနဲသ်သံဖုညာ.

ဖိုအဲတ်နဲသ်သံသေတ်ငဲ့.

မယ်နဒ်နေတ်ဟဒ်ဃုဝဲ (ဂေါဓိက) ကလယ်လံယ်တဲဝဲဒတ်.

ကူသ်ဒိုတ်ယွယ်ကစသ်ကွံငဲ့. (ဂေါဓိကမထေရ်) ကလယ်နေတ်လဲယံအိုတ်ဖဲ
လဲတ်ကစသ်.

ဖိုအဲတ်နဲသ်သံသေတ်ငဲ့. (ဂေါဓိကမထေရ်) နေတ်ပရိတ်ဗယ်ပျုဒ်ဝဲလီမေသ်
လံယ်. မယ်နဒ်နေတ်. ဟဒ်ဃုဝဲ (ဂေါဓိကမထေရ်) ကလယ်တဘတ်လးယံဘွံ.
လိုတ်ထံတ်သဒ်လုံ. ဖိုသတ်ပွဲသ်တဂယ်. ဖဲတ်ဃလ်ဒးဒ်. တနသ်ကေတ်ဖို
တခိုတ်ဝီယံ. သုဒ်ဘိုဒ် သဒ်လုံ. ကစသ်ယွယ်အိုတ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံငဲ့. အယဒ်မဲ့တ်နယ်တဃုယ်ခဲလးသ်. ဟဒ်ဃုဝဲ
(အရှင်ဂေါဓိက) ကလယ်တထိတ်နဲစိုတ်. မေသ်ဝဲ. (အရှင်ဂေါဓိက) နေတ်လဲယံ
ကဲထံတ်ဝဲ ဖဲလဲတ်ကစသ်.

ဟဲတ်. မယ်နဒ်ယိုဒ်ငဲ့. (ဂေါဓိကမထေရ်) နေတ်ပံညာအိုတ်ဂေယ်. ဒးဒ်ပံညာ
လးပွဲယံဝဲ. နေသ်ပလ်ဝဲဒးဒ် (ဈာန်တရား) အိုတ်လံယ်. ဆးကတံသ်ထံဘိုမုသ်ဝဲဒးဒ်
(ဈာန်) လံယ်. ယေလ်မဒ်လီနီယံနယ်ပဒ်လို. အာထိုဒ်ဝဲဝီရိယဒ်အိုတ်ဂေယ်.
နံသ်စသ်သဒ်မူကဟဒ်ဂံယ်. တသဒ်ကညံယ်. တလိုတ်ဘတ်. မေသ်ဝဲလိုလဒ်
ပံညာအိုတ်. (ဂေါဓိက) နေတ်. နးယံဝဲဒတ်. သီပယ်သိတ်သုဒ်. တဒ်မဲဒ်မူဒ်တနယ်.
ပလံကွေလ်ဝီယံစိုယ်ဃတ်အသံ. တကဲထံတ်ဘတ်လးယံဝဲ. ပျုဒ်ပရိနေတ်ဗယ်လီ
တဲဘွံ. မယ်နဒ်နေတ်. သဒ်တမုသ်လးယံဃို. ဖဲတသ်လံသ်နေတ်. လံယ်မေသ်ဝဲလံယ်.
ကစသ်ယွယ်ခံ.

ဟဲတ်. မယ်ယိုဒ်ငဲ့. နယ်နေတ် (ဂေါဓိက) ကဲထံတ်တသ်လံသ်. ဃုကဘတ်
လးယံဝဲလဲတ်. ဒေဒ်ဝဲသုနဒ်တမီအေ. လုံကထိုသေတ် (ဂေါဓိက) ကဲထံတ်တသ်
လံသ်ထီတဲဝဲကဲတသေလးယံလံယ်. တဲဝီယံ. လုံဖဲလလ်မေဒ်တေယ်သနယ်တံယ်
ဟောဖှာဝဲဒတ်လံယ်.

အနုဒိဋ္ဌိဒ်မေဒ်တေယံသနယံတံယံ

တေသံ သီလ သမ္ပန္န သီလာနံ
 အပ္ပမာဒ ဝိဟာရိနံ
 သမ္ပဒညာ ဝိပုတ္တာနံ
 မာရော မဂ္ဂံ နုပိန္နတိ

အဓိလုံပကညံ ... ဒးဒ်သီဒ်လဒ်ပွဲယံ. ဒးဒ်သတီဒ်အိုတ်. တဿာပေယံနံတံ
 ထံဘိုဂေယံဝါသီတညာဝီယံ. ဒးဒ် (ဝိပုတ္တိ) ဒံတံဖွဲဒ်ဝဲ
 ဒေါဒ်လုံကီလေယံသယံကွာ. ပူယံဖွဲဒ်တလးပွယ်သေတ်
 ဖုညာ. လဲယံဝဲခယီကွဲနတ်. မယံနဒ်တသီတညာ. ဗျုဝဲ
 တဘတ်လးယံလံယံ.

မေသ်ဝဲမေဒ်တေယံသနယံတံယံ. ကတးသ်ဘွံ. ပွယ်အာဂယံဖုညာ.
 (သောတာပတ္တိဖိုလ်) စဒ်ထံတံတုယံဝဲဒတ်လံယံ. တေယံသနယံတောယံနသ်ကေ.
 အဘျဲဒ်အိုတ် တေယံသနယံ. ကဲထံတံဝဲဒတ်လံယံ.

(အရှင်ဂေါတမထေရ်) ဝိဒ်ထုဒ်ဝိပင်လီ



(၁၂)

(သီရိဂုတ္တ)သဲထိဒးဒ်(ဂရဟဒိန္န)သဲထိဝိဒ်ထွဒ်

ကစသယွယ်နတ်. သယ်ဂုတ္တိဒ်ကံသ်. စေယ်တဝိယံဗျသ်ပူယ်. ဆိတ်နံယ်
အိုတ်ခုတ်ဒေဒ်ဝဲခါ. အကျပျုဒ်ဝဲ (တက္ကတွန်း) သေတ်ပွဲသ် (ဂရဟဒိန္န) သဲထိဗို
(ယထာ သင်္ကာရ ဓာနသ္မိ) စဒ်ထံတ်မေဒ်တေယ်သနယ်တေယ်ဟောဖှာ
ဝဲဒတ်လံယ်.

ပျိဒ်ခိုဒ်ပယ်ကဲသဒ်

ကိုက္ခိဒ်မူဒ်တဒေဒ်သောဒ်တိယံသကောဒ်ခိဂယ်

သယ်ဂုတ္တိဒ်ကံသ်ဒိုတ်ပူယ်နတ် (သီရိဂုတ္တ) သဲထိဒးဒ် (ဂရဟဒိန္န) သဲထိတိယံ
သကောဒ်အိုတ်ဝဲခိဂယ်လံယ်.

(သီရိဂုတ္တ) နတ်ကစသယွယ်ပွဲသ်. သယ်ဝကဒ်မေသ်ဝဲလံယ်.

(ဂရဟဒိန္န) နတ် (နိဂဏ္ဌတက္ကတွန်း) သေတ်ပွဲသ်သယ်ဝကဒ်မေသ်လံယ်.

တရတ် (တက္ကတွန်း) သေတ်တဲဝဲ (ဂရဟဒိန္န) နတ်.

တကတ်ဇံ. နတိယံသကောဒ်နတ်. ဘတ်မဒု. နပွဲကိုက္ခိတ်ဝဲ. သံခါ
ကောတမဒ်လဲတ်ကိုက္ခိတ်. သံခါကောတမဒ်နတ်. မဒုဘျုဒ်အဖိုတ်အိုတ်လဲတ်.

ကြးဒ်လုံဆိကဒ်ကိုက္ခိတ်ဝဲ. ဝဲဒတ်သေတ်မံယ်. ဝဲဒတ်သေတ်နသ်ကေ. ကြးဒ်လုံ
ဟေတ်လံယ်. မယ်ဘူတ်နေဝဲစေသ်မံယ်.

နဝေတိမဒု. နတမးဆီကဒ်ကိုကွဲတ်ပွယ်သေတ်လဲတ်. အဆးတပျဒ်တဲဒ်တိုတ်
ဝဲလံယ်.

(ဂရဟဒိန္န) နေတ်ကနတ်ဝဲ. အတရတ် (တက္ကတွန်း) သေတ်တသ်တဲဝီယ်.
လဲယ်တသ်ဘတ်နေအတံတ်ဒးဒ် (သီရိဂုတ္တ) တပူယ်ဃံဘွံ.

ဝိယ်မံတ်ခွါ (သီရိဂုတ္တ) ငုံ. နယ်နေတ်. ဆီကဒ်ကိုကွဲတ်ဝဲ. သံခါကော
တမဒ်နေတ်. မဒုအဘျဒ်အဖိုတ်အိုတ်လဲတ်.

ဝဲသေတ်တရတ်နသ်ကေ. ကြးဒ်လုံနကိုကွဲတ်. ဆီကဒ်ဝဲတမေသ်ယယ်. ကြးဒ်
ဟေတ်လံယ်မယ်ဘူတ်နေဝဲသေတ်မံယ်. တဲဘွံ.

(သီရိဂုတ္တ) တတဲဆးကဒါကောဒ်နီယ်ဒဲဒ်. အိုတ်ကစုဝဲဒတ်လံယ်. တနီယ်မုသ်
ဒေါဒ်. (သီရိဂုတ္တ) နေတ်. (ဂရဟဒိန္န) တဲတသ်ကေလ်ဘတ်အနသ်ရဒ်ဝဲဃို.

ဝိယ်မံတ်ခွါ(ဂရဟဒိန္န)ငုံ. နယ်နေတ်. ကောဒ်နီယ်ဒဲဒ်. နတ်ထံဘိုဝဲ.
တသ်တဲတကွဒ်နေတ်မေသ်လံယ်.

နတရတ်နေတ်. သီတ်ညာဝဲမဒုလဲတ်. စဒ်ဝဲဒတ်လံယ်.

ဝိယ်မံတ်ခွါ (သီရိဂုတ္တ) ငုံ. နတဲဝဲဒေဒ်နေတ်တဂေယ်. ယတရတ်နေတ်.
တသီတ်ညာတအိုတ်နံမီယ်. သီတ်ညာဝဲခဲလးသ်ကောဒ်မီယ်လံယ်. လုံကယ်လဒ်
သးပါကွာဟဲကဲထံတ်. နံသ်စသ်နေတ်. တသ်အမူဒ်ခဲလးသ်သီတ်ညာဝဲလံယ်.
တသ်မူဒ်ဝဲအီတ်ကဲတကဲသီတ်ညာဝဲ. ကြးဒ်တကြးဒ်. ထဲဒ်တထဲဒ်သီတ်ညာ
ဝဲလံယ်ဝိယ်မံယ်ခွါ.

ခဲလးသ်တပွသ်တးသ်. သီတ်ညာဝဲမေသ်လံတ်ယေ.

သီတ်ညာဝဲမံယ်. ဝိယ်မံတ်ခွါ.

ဝိယ်မံတ်ခွါ (ဂရဟဒိန္န) ငုံ. လုံနတဲအတး. မေကဲဝဲဒေဒ်နေတ်. မေသ်ဝဲတသ်
ဆးကတံသ်အခါ. ကယ်လဒ်ပဒ်လို. မေသ်ဂေသ်ကျိယ်ဝဲအီယ်. ဘတ်မဒု.
နတတဲကွးယယ်လဲတ်. ခါအီယ်နတဲဃို. သီတ်ညာဘတ်ဝဲလီ. စဒ်လုံတနီယ်ညာ
အီယ်. သီတ်ညာဘတ်ဝဲ. နတရတ်သမာစိုကမံယ်လီ. ဝိယ်မံတ်ခွါ (ဂရဟဒိန္န)
နဝဲလဲယ်မံယ်လုံနတရတ်အိုတ်. ဒးဒ်ယတသ်တဲ. ပေဒ်ရှံဒ်နေယယ်. ယကမယ်
ဘူတ်တသ်တဲဘွံ (ဂရဟဒိန္န) လဲယ်လုံ (တက္ကတွန်း) အိုတ်ဖေဒ်ဝဲလံယ်.

ကစသ်ငုံ. ယဝိယ်မံတ်ခွါ (သီရိဂုတ္တ) နေတ်ခဲဂံယ်ကောလ်ဂံသ်. မးဖေဒ်နေ
ကစသ်သေတ်လံယ်.

တသ်တဲဝဲအိယံ. (သီရိဂုတ္တ) နံသ်စသ်တဲဝဲဇေယံ.

မေသ်လံယံကစသ်သေတ်ဇံ. (တက္ကတွန်း) သဒ်ဖွိမုသ်ပးယံထံတ်ဝဲ.

ဝဲသေတ်တသ်လိုတ်. ဝိယံကတးသ်လီ. စဒ်ထံတ်လုံ (သီရိဂုတ္တ) ကျိယံညျိယံ
ပွယ်ဘွဲခဲလးသ်ကောဒ်ဗိယံ. လးပွဲယံဝဲလီမေသ်လံယံ. သူတ်သဒ်ဖွိတဲဝဲဒတ်လံယံ.

(နိဂဏ္ဌတက္ကတွန်း) လံယံတဲလ်လုံတသ်ဟဒ်လံသ်ပူယံ

(သီရိဂုတ္တ) ဟိတ်လံသ်နေတ်. ဒိုတ်ထံလဲသ်ဝဲအိုတ်လံယံ. (သီရိဂုတ္တ) နေတ်
ဟိတ်ခိဖူးတ်ကဆိုဒ်. မးခူတ်ဝဲ. တသ်ပူယံဖဒ်ထံဝိယံ. ထးနုလ်ဝဲပွယ်အေတ်
ပွဲယံပူယံလံယံ. တသ်ပူယံခိကပယ်လးလ်မးပွယ်လံယံသေတ်ထောဒ်. ဝဒ်ကဝံယံ
ကွဲယံဝိယံဘွဲ. မးစးတိသ်ဃလ်ဝဲ. ခံတ်မဲလ်ညာတပယ်. မးပလ်လုံတသ်ပူယံဒိုတ်
ဒူတံတံ. လံသ်ခိခံတ်တခံ.ပလ် လုံဦယံအိုတ်တပယ်.

မေဆိတ်နံယံနေတ်. တဘွဲဃံ. လံယံဒိုတ်နိတ်ခိလုံ. တသ်ပူယံခဲလးလ်ကောဒ်
ဂယ်. ရဲသ်ကွဲယံပလ်ဝဲ. ဖဲဖဲဒိုတ်နေတ်. ဒါလံယံပလ်လံသ်ကွဲ. ဖဲလလ်တသ်
ပူယံဒေဒ်တထိတ် သောဒ်. ကဒ်ဘးတိသ်ဝဲဒးဒ်. ပေဒ်ဝါခဲလးသ်လံယံ.

ဝိယံဘွဲ.မးသေဝံနေကတိယံဖဒ်ဒိုတ်. ခဲလးလ်အိုတ်ကဒ်ဘးဝဲဒးဒ်. တက္ခိ
လတ်. တနံယံဒးဒ်တသ်ကေညလ်. ဘိုတ်ဘးဃလ်ဝဲ. လုံအဒွဲကိုပူယံ. တသ်တအိုတ်
နံဗိယံ. လုံဟိတ်လံသ်ခိခံ. ထောပဒ်ကွဲဝံ. တံလဲထီ. နိတ်သိုထီ. ကိုတ်ကမူတ်
စဒ်ထံတ်. ဖူဘတ်အးဃလ်ဝဲလံယံ.

(ဂရဟဒိန္န) နေတ်ဂံယံဂံယံသံသံ. လဲယံဝဲလုံ (သီရိဂုတ္တ) ဟိတ်ဘွဲ.

ကဒ်ဒ်အံတ်. ကစသ်သေတ်ဂံသ်. ပလံသ်ရဲသ်ကွဲယံပလ်. ဝိယံလးသ်လီဇေယံ.
စဒ်ဝဲဒတ်လံယံ. ရဲသ်ကွဲယံပလ်ဝိယံလးသ်လီ.

ဖဲလဲတ်မံယံရဲသ်ကွဲယံပလ်ဝဲလံယံ. စဒ်ဒေါဒ်ဝဲဃို.

လုံမယ်ပလ်ကတိယံဖဒ်ဒိုတ်တဖတ်. နဲတ်ပျဒ်ဝဲဒတ်ဝိယံ.

ဖဲကတိယံဖဒ်ဒိုတ်. တကွဒ်ပူယံခဲလးလ်. ထောပဒ်. တံလဲထီ. သို. ကွဲဝံ.
ကိုတ်နံပွဲယံပွဲယံခဲလးသ်. ထးနုလ်မယ်ပလ်ဝဲလီ. လံသ်ကွဲနဲသ်ကေ. လုံနထိတ်တးဒါ
လံယံဝိယံလးသ်လီ.

(ဂရဟဒိန္န) သဒ်မုသ်ကျေယံနဒ်ကေယံကဒါဝဲလံယံ.

ဝိယံဘွဲ (တက္ကတွန်း) သေတ်ဟဲဝဲဒတ်လံယံ.

(သီရိဂုတ္တ) ထွဲဒ်ထံတ်လုံဟိတ်ခွဲ. ဆိတ်နံယံဘာလံယံဝဲဒတ်. ဘတ်တိုယံသီ
မီယံ. လးပွဲယံဝီယံ. ဘိုတ်ထံတ်ပလ်စု. ဆိုမိုတ်ဝဲဒတ်.

သုဝဲသေတ်နေတ်. အတေဒ်. အနယ်ကဒ်. စဒ်ထံတ်ခဲလးလ်. သီတ်ညာ
တဃုလ်. သုသေတ်တကတ်. တဲပလ်ဝဲဒတ်. လုံတဲပလ်အတး. မေသီတ်ညာကွဲဝဲ.
ခဲလးသ်နေတ်. ဟဲနုလ်ယဟိတ်ပူယံတဂေယံ. ကဒ်ဒ်အံတ်သုဂံသ်. ပလံသ်မယ်ပလ်.
ယယ်ကူဒ်မေယံစဒ်ထံတ်. တအိုတ်ဝဲနံမီယံ. သုဝဲသေတ်. မေတသီတ်ညာယို.
ဟဲဝတ်နုလ်ဘတ်နေတ်. ကဘတ်လံယံတဲလ်လုံ. ကသ်ဟဒ်လံသ်ပူယံ. ခဲလးသ်
နေတ်. မေသီဝဲအဆိုဖျဒ်. တသ်ဒ်တဲလ်လံယံ. ဆိုမိုတ်ဝီယံ. တဲပွယ်မယ်တသ်ဖို.
သုဝဲသေတ်နေတ် (တက္ကတွန်း) တဖတ်. မေဆိတ်နံဘွဲ.

အိုတ်လုံလံသ်ဒီ. ကဒ်ဘးဃလ်တသ်ဝါတကွဒ်. ကရံထုဒ်ကွေလ်ငယ်. တသ်
ဝါနေတ်ပွဲဘတ်အးဒ်ဒ်ပွယ်နံစဲဒ်တဂေယံ. တဲကစုဒုဝဲဝီယံဘွဲမဒ်.

ကစသ်သေတ်ငုံ. ဟဲကညဒ်လုံတသ်လံသ်အီယံတဲဘွဲ. (တက္ကတွန်း) သေတ်
ဝတ်နုလ်. ကဆိတ်နံယံမယ်သဒ်. ပွယ်မယ်တသ်ဖိုဖုညာ.

ကစသ်သေတ်. အိုတ်ခေါဒ်တစိုသ်ဖို. ဆိတ်နံယံဒေဒ်တဂေယံ. ကြံတာဃလ်
ဝဲလံယံ. ဘတ်မဒုလဲတ်.

ကစသ်သေတ်. ဟဲဝတ်နုလ်လုံ. ကစသ်ပွဲသ်ဟိတ်ပူယံနေတ်. တသ်မယ်ဝိုဒ်
တရာအိုတ်. သီတ်ညာပလ်ယိုတဲဝဲမေသ်လံယံ.

မေကျာခံနေတ်. ဘတ်မယ်ဝဲဒေဒ်လံတ်.

ကစသ်သေတ်. လုံတုယံဃလ်လံသ်နေတ်. ဆးထးတ်အိုတ်ပလ်တုယံဖိုတ်
ခဲလးလ်

တဘွဲဃံမဒ်. ဆိတ်နံယံပြဒ်တဘွဲဃံလံယံ.

(ဘတ်တဲဝဲဒေဒ်နေတ်မယ်. လုံညာတဂယ်ဆိတ်နံယံ. မေလံယံတဲလ်လုံ. တသ်
ဟဒ်လံသ်ပူယံ. ထီတ်ဘတ်ဝဲ. အိုတ်တံသ်တကွဒ်. ကစိတ်ဟဒ်ဖျောဒ်. သဒ်အံဒ်
ဒေါဒ် ဝဲယိုမေသ်လံယံ.)

(တက္ကတွန်း) သေတ်ဟဲနုလ်ဖိုတ်ခဲလးသ်ဝီယံ. လုံတဂယ်ကဆိတ်နံယံလံသ်
နေတ်. ဆးထးတ်အိုတ်ပလ်ဝဲ. ပွယ်မယ်တသ်ဖိုဖုညာ.

ကစသ်သေတ်ဆိတ်နံယံ. တဘွဲဃံကဲလီမယ်တဲဘွဲ.

(တက္ကတွန်း) သေတ်ဆိတ်နံယံ. စးတီသ်ဃလ်ပွီယံဖုတပူလ်ဝဲဒတ်.

(တက္ကတွန်း) သေတ်ခဲလးသ်. လံယ်ဒိုတ်နိုတ်ဒီတသ်ပူယ်. ပြုသ်ဝဲတဘျံ
သံလံယ်.

(သီရိဂုတ္တ) နေတ် (တက္ကတွန်း) သေတ်လံယ်တဲလ်. တသ်ဟဒ်လံသ်ပူယ်
ခဲလးသ်ဘျံ. ပေဒ်တီသ်ဝဲကြိယ်. ဟာကေယ်ထံတ်ကဒါ. တသ်ပူယ်ဖံဒိုတ်ဖုညာ.

သုသေတ်နေတ်. တဲလုံသီတ်ညာ. အတေဒ်အနယ်ကဒ်ခဲလးသ်. အုတ်ခတ်
လံယ်သဒ်. ခါအီယ်. ဘတ်မဒု. တသီတ်ညာဝဲလဲတ်. တဲဝီယ်. ဒိုတ်သ်ဝဲဒတ်တခံ.
အောဒ်ထံတ်နေဝဲကြိယ်လံယ်.

စိတ်ထွဲဒ်ထံတ်ကြိယ်ပံဒ် (တက္ကတွန်း) သေတ်ကွဲဒ်စးဒ်လုံ. ကစိတ်ဝဲနသ်ကေ.
စိတ်ကွဲနေတ်. ဖူဘျိတ်ဘေပလ်ဝဲခဲလးသ်သို. လံယ်သီသ်ဝဲဒတ်. ကလလ်ပြဒ်.
ပွယ်မယ်တသ်ဖိုဖုညာ. တံသ်ထဒ်ကဒါဒေါဒ်ဝဲ. ဒိုတ်သ်ဘျံမဒ်ပူသ်ကွေလ်ဝဲဒတ်.

(တက္ကတွန်း) သေတ်ဟံတ်ဝဲပြဒ်ပြဒ်. လဲယ်ဝဲဒတ်လုံ. နံသ်စသ်တကတ်ဟိတ်
နေတ်လံယ်.

(ဂရဟဒိန္န) သီတ်ညာဝဲဂေသ်ကျိယ်ထီဆဒ်ဘျံ. သဒ်ဒိုတ်လီ. ပီပေလ်ညျိတ်
လဲလ်တံယ်တသ်ထံတ်စု. လဲယ်ထံတ်ဝဲလုံနုသ်ပြဒ်သဒ်ပူယ်. တဲကွဲဝဲစံယ်ပယ်.
မးဝဲဒိုတ်တတ်အံတ်လောဒ်. စေတကထိုလံယ်. စံယ်ပယ်ကောဒ်နေ (သီရိဂုတ္တ)
စဒ်ကွသ်ဝဲဒတ်လံယ်.

ကစသ်စံယ်ပယ်ဒိုတ်ငုံ. ကံတ်စဒ်သီကွသ်. ဂေသ်ထီဝီယ်လးသ်ဘျံမဒ်.
ဒိုတ်တတ်ငံယ်.

တကံတ်စဒ်. တသီကွသ်ဂေသ်ထီ. နာစိုယ်ဒိုတ်တတ်ဘတ်လသ်ဒေဒ်. တဂေယ်
မံယ်. ကစသ်. နဝဲသဲထီ. တဲရှံဒ်ပျဒ်ကေယ်. တသ်ဂေသ်ခဲလးသ်မံယ်.

(သီရိဂုတ္တ) နေတ်စဒ်ထံတ်လုံ (ဂရဟဒိန္န) တဲဒ်တိုဂေသ်ကျိယ်ခဲလးသ်ရှံဒ်ပျဒ်
ထံတ်ဝီယ်.

ကစသ်စံယ်ပယ်ဒိုတ်ငုံ. လုံ (ဂရဟဒိန္န) တသ်တဲအတးမယ်ဝဲမေသ်လံယ်.

အတရတ်နေတ်. လုံတဲဝဲအတး.မေသီတ်ညာဝဲ. ခဲလးသ်နေတ်. ဒေဒ်အီယ်
ဘတ်ကဲထံတ်သဒ်တအိုတ်ဝဲမံယ်. မယ်ဝဲဒေဒ်အီယ်သို. ကစသ်ပွဲသ်ယယ်. ဟေတ်
တသ်ကမတ်. ဘတ်ဒိုတ်တတ်ကြးဒ်တကြးဒ်. ကစသ်ဒိုတ်စံယ်ပယ်. စံတ်ထီကွသ်
နေကျေယ်လံယ်.

(ဂရဟဒိန္န) ငုံ. နဝဲနေတ်. လုံတဲရှံဒ်ဝဲဒတ်အတး.မေသ်လံတ်ယေ.

မေသ်မံယ်ကစသ်စံယ်ပယ်.

နယ်နေတ်. တသ်လီမတ်. သီတ်ညာနသ်ပးသ်. ပံညာအိုတ်ရှယ်. ပွယ်တကွဒ်. နပလ်တရတ်နကိုကွဲတ်ဒတ်ဝီယ်. ဝဲသေတ်တရတ်သိုတ်ညာခဲလးသ်.

ဘတ်မဒုနတဲဖှာဝဲ. ကစသ်ယွယ်. ပွဲသ်သေတ်နေတ်လဲတ်. လုံနတသ်တဲအတး (သီရိဂုတ္တ) မယ်ဝဲမေသ်လံယ်. ဃိုနေတ်မံယ်. လုံနရှံဒ်ထံတ်တသ်ဒိုတ်တတ်နေတ်. လံယ်ဘတ်ကဒါ. လုံနယ်ဃို. ဟေတ်ဆံယ်တတ်. စေတကထို. ချဒ်အမေဒ်ဃို. ဘတ်ဟေတ်ကဒါဝဲလံယ်.

(မေတ်အူပူယ်တကံပံပှာထံတ်)

(ဂရဟဒိန္န) နေတ်သဒ်ထံတ်ဝဲ. (သီရိဂုတ္တ) ဃိုတဆီယဲသ်သံ. ဒုတ်တဲတသ်ဝီယ် မဒ်ဆိုမိုတ်ဝဲ.

ယယ်နေတ်. မေအိုတ်ဝဲဒေဒ်အီယ်တကြးဒ် ဒေဒ်ဝဲလုံညာတးသောဒ်. ကေယ်မယ်ဒုံဒ်ဒဲကဒါသဒ်ဒးဒ်ဇံယ်နေတ်ဝီယ်. အတရတ်သေတ်နေတ်. ဒေဒ်မယ် ယတရတ်ဘတ် လဲဒ်စာချေယ်ကဒါမဒ်. ကကြးဒ်လံယ်ဆိုမိုတ်ဝီယ်. ကေယ်မယ် ဒုံဒ်ဒဲ. တဲကဒါဝဲတသ်လံယ်.

ဝိုယ်မံတ်ခွါ (သီရိဂုတ္တ) ငုံ. တသ်လုံအေတ်လောလ်. တဲအာသဒ်ဖုညာနေတ်. ဆွေယ်မျှိကွာသေတ်မဒ်. ကဲထံတ်သေဝဲဒေဒ်. ဘတ်မဒု. နတတဲဝဲတသ်ဒးဒ် ယယ်လဲတ်.

နတတဲဃို. ယတတဲဝဲမေသ်လံယ်. နတဲဆိုနေတ်. ယတဲဆးကဒါနယ်. တယ် ဝိုယတဒိုတ်ဝဲမေသ်လံယ်.

နေတ်မံယ်. တီယ်သကောဒ်ဒီဂယ်. ဒေဒ်လုံညာအတး. လဲယ်ကေယ်ဒေဒ် သောဒ်အိုတ်ဝဲဒတ်. တုယ်လုံယေလ်ထံတ်. တနီယ်မုသ်ဒေါဒ်.

(သီရိဂုတ္တ) ခံမးဝဲ(ဂရဟဒိန္န) ဆီကဒ်ဒိုတ်တနေလ်ကစသ်ယွယ်တဲဝဲလံယ်.

(ဂရဟဒိန္န) နေတ်.

ဝိုယ်မံတ်ခွါ (သီရိဂုတ္တ) ငုံ နတရတ်နေတ်. သီတ်ညာမဒုလဲတ်.

ဝိုယ်မံတ်ခွါငုံ. ဝဲသေတ်တရတ်. ကစသ်ယွယ်နေတ်. သီတ်ညာဝဲတသ်. ခဲလးသ် မေသ်လံယ်. သတ္တဝယ်သေတ်. သဒ်မဒ်. ဒံတ်ဖဒ်သီတ်ညာကဲဝဲဒေဒ် လံယ်.

ဝိယံမံယံခွါဇံ၊ မေဒေဒ်နေတ်လဲယံဇံယံ၊ ပေဒ်နေယယံ၊ ကစသံယွယ်၊
ယကမယံဘူတ်ဘတ်သဒ်မေယံခိုတ်လံယံ၊

(သီရိဂုတ္တ) နေတ်သုဒ်ဘိုဒ်သဒ်လုံကစသံယွယ်အိုတ်ဝိယံ၊

ကူသ်ခိုတ်ထံယွယ်ကစသံကွံဇံ၊

ကစသံပွဲသ်ဝိယံမံတ်ခွါ (ဂရဟဒိန္န) နေတ်၊

ကစသံယွယ်ဒးဒ်၊ သံကမ္မးသံယဲသ်ကယယံ၊ ကမယံဘူတ်ဘတ်သဒ်မေယံခိုတ်၊
မးတမံသ်ဟဲပေဒ်ဝဲလံယံ၊

ခဲကံယံတနီယံကံယံခဲ၊ ကညဒ်ကြံသ်မေယံခိုတ်တသ်ဘူတ်မံယံကစသ်၊ တမိယံ
ဒေါဒ် ကဘတ်ရုံဒ်ပျဒ်ပလ်ကစသ်လံယံ၊

ကစသံပွဲသ်နေတ်၊ လုံညာခါတနီယံ၊ (ဂရဟဒိန္န) တရတ်ဒေဒ်အိယံဒေဒ်နူယံ
မယံပလ်ဝဲလံယံ၊ တသ်တကွဒ်၊ ကလဲဒ်စာချေယံဘတ်သဒ်ဃို၊ မးဟဲတမံသ်ပေဒ်
တေ်၊ တဲတကဲ၊ ဝဲနေတ်ကစသ်ခိုတ်၊ ထိုတ်စံတ်ကွသ်ဒေါဒ်၊ မေကြးဒ်တူသ်
လောလ်၊ မေတကြးဒ်ပဲတ်ကွေလ်လံယံကစသ်ဇံ၊

ကစသံယွယ်နေတ်၊ စံတ်ထီကွသ်လံယံ၊ ကဲဘျံဒ်ဖိုတ်ခိုတ်အိုတ်၊ ဆိုမိုတ်တမိယံ၊
ကဟဲကဲသဒ်သီတ်ညာဃို၊ အိုတ်ကစုတူသ်လောလ်ဝဲလံယံ၊

(သီရိဂုတ္တ) နေတ်ဟာကေယံဘွံတဲကွးဝဲ (ဂရဟဒိန္န) လံယံ၊

(ဂရဟဒိန္န) နေတ်မေခါအိယံဘွံကဘတ်လဲဒ်စာချေယံကဒါဝဲနယံလံယံ၊
ဆိုမိုတ်ဝိယံ၊ ဟိတ်ဒိဗ္ဗးတ်ကဆိုဒ်၊ မးခူတ်တသ်ပူယံဖဒ်ထံလေတ်အခိုတ်ဃောဒ်ဆီ၊
လံဖဲမေတ်အူအေတ်၊ ကဲယံကဖဒ်ထးနူလ်လံယံဝိယံ၊ လုံအဖံခိုတ်၊ ဒါဟိုဝဲဝိယံ၊
ဒါဘးဝဲဒတ်ခွံတ်လံယံ၊ မေထံတ်ယံသ်တဘွံဃံ၊ ဒေဒ်ကကသ်သောဒ်၊ တိုသ်ထံတ်
ကရဲဒ်ကရောဒ်ပလ်ဝဲဝိယံဘွံ၊ လုံဟိတ်လံသ်ဒီ၊ ဟိနေကတိယံဖဒ်ခိုတ်၊ ပလ်ဖိုတ်၊
ဒေဒ် (သီရိဂုတ္တ) မယံဝဲလုံညာအတးမယံဝဲဒတ်ဝိယံ၊ မုသ်ဝါဘွံ၊

ပျေတ်ပလ်ဝိယံလီ၊ လဲယံတဲကွးဝဲ (သီရိဂုတ္တ) လံယံ၊

ဖဲတသ်တနီယံ၊ ပွယ်ကမ္မးသ်အာမဒ်သေတ်၊ ဟဲတုယံဖိုတ်ဝဲလံယံ၊

ကစသံယွယ်ဒးဒ်၊ သံကမ္မးသ်ယဲသ်ကယယံ၊ ဟဲကညဒ်ဝဲလုံ (ဂရဟဒိန္န)
ဟိတ် လံယံ၊

(ဂရဟဒိန္န) ထွဲဒ်ထံတ်ဘာလံယံဝဲဒတ်၊ ဒးဒ်ဘတ်တိုယဲသ်မိယံဝိယံ၊ ဒေဒ်
(သီရိဂုတ္တ) ဆိုမိုတ်မယံပလ်လုံညာအတးသောဒ်၊ ဟာကေယံပေဒ်ဝဲ၊ လဲဒ်အူ

ကတးသ်ကစသ်ယွယ်တပါလံယ်. ကညဒ်ဝဲဒတ်. ခါထံတ်ခံတ်လုံ. မေတ်အူအေတ် ပူခိုတ်တဘွံ့. ဒါလံယ် ပလ်ခွံတ်လံယ်မသ်ခဲလးသ်. ဟဲဖဲဒ်ဖျိထံတ်လုံ. မေတ် အူအေတ်ကဖဲဒ်ကွာ. နဲလေတ် ပတ်ဒိုတ်အိုတ်. တကံဖဲတဖောဒ်. ဟဲဖျောဒ်ထံတ် ဝဲလံယ်.

ကစသ်ယွယ်နေတ်. ယံသ်လံယ်ဝဲ. တကံဖဲခးတ်သဒ်တံတ်. လဲယံဝဲလုံဒါလံယ် ပလ်လံသ်နေတ်ဆိတ်နံယ်အိုတ်ဝဲလံယ်.

လံသ်ခီနဲသ်သံဖုညာသေတ်. ဒေဒ်နေတ်ဒေါဒ်ဟဲကညဒ်ဝဲဒတ်. အိုတ်ဆိတ်နံယ် ဝဲလံယ်. (ဂရဟဒိန္န) နေတ်ဒံတဂယ်. ဒေဒ်ပွယ်ကုသ်ယိုဒ်ဒ်မေသ်အူသောဒ်. ကိုသ်လိုဒ်ထံတ်ဝဲကရံဟဲစိတ်ခွဲဝဲလုံ (သီရိဂုတ္တ) အိုတ်.

ဝိုယ်မံတ်ခွါငုံ. ကဲတ်ယယ်တထိတ်မံယ်.

နဘတ်မဒုလဲတ်. ဝိုယ်မံတ်ခွါ.

(ဂရဟဒိန္န) တဲပျဒ်ဂေသ်ကျိယ်ခဲလးသ်ဝီယ်.

ဝိုယ်မံတ်ခွါငုံ. ယကမယ်ဘူတ်ဂံသ်. ပလံသ်ပလ်တသ်. တအိုတ်နံမီယ်. ခါအီယ် ကစသ်ယွယ်ဒးဒ်. သံကမ္မးသ်သေတ်. ဆိတ်နံယ်ပလ်လီ. ယကမယ်ဝဲဒေဒ်လဲတ်. လုံဝိုယ်မံတ်ခွါ. တဲဝဲကတီယ်ဖဲဒ်ဒိုတ်ပူယ်. ထးနုလ်ပလ်ယယ်ကူဒ်. ခဲဖွယ်အံတ် အံင်သ်လးပွဲယ် ပလ်လီတမေသ်ယယ်.

ဝိုယ်မံတ်ခွါငုံ. လိတ်ဘတ်သဒ်နယ်ယို. တဲဝဲမေသ်လံယ်.

ဝိုယ်မံတ်ခွါငုံ. လုံနတဲအတးပလ်ကတံသ်ငယ်. ခါအီယ်နလဲယ်ကွသ်မံယ်. အောဒ်ထံတ်ကွသ်. ကတီယ်ဖဲဒ်ဒိုတ်ပူယ်ခဲလးသ်တဲဘွံ့. ကရံလဲယံစိတ်ဝီယ်. အောဒ် ထံတ်ကွသ်ဝဲ. ဒေဒ်ဝဲတဲလိတ်ပလ်အတး. ယယ်ကူဒ်ခဲဖွယ်မေယ်တသူအိုတ်လးပွဲယ်. လံယ်အဒ်အံတ်မုံထိတ်ဘတ်ဝဲနေတ် (ဂရဟဒိန္န) သဒ်ဖျိမုံသ်ပးယ်. ကစသ်ယွယ်ဒးဒ် သကမ္မးသ်. မယ်ဘူတ်ဝဲမေယ်ခိုတ်လံယ်. ကဒ်မယ်ဘူတ်မေယ်ခိုတ်ဝီယ်ဘွံ့.

ကမးဘတ်သဒ်. ကစသ်ယွယ်ချီမေျဒ်နေတရာယို. ဟီပသ်ဝဲကစသ်ယွယ် တဖျံသ်လံယ်. ကစသ်ယွယ်နေတ်. ကဟောပျဒ်လံယ်နေဘတ်သဒ်. အနုဒ်မော နယ်တရာယို. သတ္တဝယ်သေတ်ဖုညာ. ပံညာမဲလ်ခွီ. တအိုတ်ဝဲဒတ်ယိုနေတ်မံယ်. ယယ်ကစသ်ယွယ်. ပွဲသ်ဘံတ်သေတ်. ကူသ်ဘွံ့ဒ်ကျေူတသိတ်ညာ. တရဒိုတ် သေတ်. ကူသ်ဘွံ့ဒ်ကျေူတသိတ်ညာဝဲ. ပံညာမဲလ်ခွီတအိုတ်ဝဲ. ပွယ်ဖုညာနေတ်. ဒေဒ်ဝဲပွယ်မဲလ်ဘွံ့တ်လံယ်. ပံညာမဲလ်ခွီအိုတ်ဝဲဖုညာ. ဒေဒ်ဝဲပွယ်မဲလ်ခွီ

ထိတ်တသံသယာဒိလံယံကိရိယံ. လုံဖံလလံ မေဒိတေယံသနယံဟံယံဟောစှာ
ဝဲဒတိလံယံ.

အနေဒိဓိန္ဒြိယမေဒိတေယံသနယံတံယံ

၁။ ယထာ သင်္ကာရ ဓာနသ္မိ
ဥဇ္ဈိတသ္မိ ကဟာပထေ
ပဒုမံ ကတ္ထဇာယေထ
သုစိဂန္ဓံ မနောရမံ

အခံလုံပကညံ ... လုံကွဲမုသ်ဃးယံ.ပွယ်တးယံရှိတ်ဃလိဝဲ. တသ်ကမ္ဘိယံ.
တသ်ကမ္ဘိယံပူခိုတ်လံသ်နေတ်. နးမူဂေယံဝဲတကံဖံ
တဖေါဒ်ဟဲစှောဒ်စှာထံတ်ဝဲနေတ်သောဒ်.

၂။ ဧဝံ သင်္ကာရ ဘူတေသု
အန္တဘူတေ ပုထုဇ္ဇနေ
အတိရောစတိ ပညာယ
သမ္မာသမ္ဗုဒ္ဓံ သာဝကော

အခံလုံပကညံ ... ဒေဒိဝဲတသ်ကမ္ဘိယံပူအဒိသောဒ်. ပံညာမဲလိခွိဘွံတ်ဝဲပုထု
စေယံပွယ်မးဒ်သေတ်ခးတ်သဒ်. ကစသ်ယွယ်ပွဲသ်သယ်
ဝကဒ်နေတ်ဃီလဒ်တေဒ်တဲယံခိုတ်အိုတ်ဂေယံမဒ်.

မေသိဝဲမေဒိတေယံ သနယံတံယံကတးသ်ဘွံ. ဃောဒ်ကလဒ်လွိသ်ကထိုအိုတ်.
သတ္တဝယ်တကွဒ်. နေသ်ကေယံဝဲအကျိဒ်တရာလံယံ.

(သီရိဂုတ္တ. ဂရဟဒိန္န) သံသီဒိဂယ်လးလ်နသ်ကေ. တုယံဝဲလုံ (သောတာပတ္တိ
ဖိုလ်) လံယံ. တိယံသကောဒ်ဂိုယ်မံတ်ဒိဂယ်နေတ်. နံသ်စသ်သေတ်ပျိဒ်စီ. လုံသယ်
သနယံခွဲကိုပူယံမယ်ဘူတ်မယ်ဘာလံယံကေယံဝဲဒတိလံယံ.

ဖဲတသ်တနီယံ. မုသ်ဟာခါ. တရာသပေယံ. တသ်စီဝေက္ခာ. နဲသ်သံဖုညာ.
လုံမူဂံယံကောလိဂံယံခံ. လံယံဆံတကံဖံ. ဟဲစှောဒ်ထံတ်လုံ. မေတ်အူအေတ်
ကဖဒ်. ဒွံပူဖတ်မုသ်ကွာ. တဲစှာဝဲဒတိခါ.

ကစသ်ယွယ်. ဟဲကညဒ်ဝီယံစဒ်ဝဲဒတ်. တဲရုံဒ်ပျိဒ်ဝဲတသ်ဂေသ်ကျိယံဘွံ.

ဖိုအဲတ်နဲသံသေတ်ဇံ၊ ခါအိယ်လုံကဲထံတ်၊ ကစသ်ယွယ်ဝီယံဘွဲမဒ်၊ တကံဖံဟဲ ဖှောဒ်ဖဒ်ထံတ်လုံ၊ မေတ်အူအေတ်ကဖဒ်ကွာနေတ်၊ တမေသ်လံယ်ဆဲဝဲ ဒေဒ်၊ လုံပယ်ရမီယံဘံတ်ဒေဒ်၊ ကဲဘတ်အလံတောယ်ဖိုယံဃတ်ခါသေတ်၊ ဖံဒ်ဖှိဝဲလုံမေတ်အူအေတ်ကဖဒ်ကွာ၊ ဟဲဖှာထံတ်ဖူဘတ်ဝဲလီ၊ မေသ်လံယ်တဲဝဲဘွဲ၊ နဲသံသ်ဖုညာ၊

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇံ၊ ဖဲဒတ်ကယ်လဒ်၊ ဆးကတံသ်ဖိုယံဃတ်ခါနေတ် လဲတ်၊ တဲပျဒ်ကေယ်ကစသ်ပွဲသ်သေတ်မံယ်၊ ပတီရံဒ်ဝဲဃို၊ အတေဒ်ဒေ်ကျဲကေယ် ဟောပျဒ်ကဒါနေဝဲဒေဒ်အိယ်လံယ်၊

အတေဒ်ပျေဒ်ယဒ် . မေတ်အူပူယံတကံပံဃာထံတ်

လုံညာခါ၊ ဒူပြဲသ်ကသီကံသ်၊ ပျယ်မတဒ်စံယ်ပယ်ဒိုတ်၊ ပးပြဲလ်ဒေဒ်ဝဲခါ၊ ကစသ်ယွယ်လံနေတ်၊ ကဲထံတ်ဝဲလုံ၊ သဲထီမိုလံယ်၊ ဖိုသ်ပသ်သီတလးဘွဲ၊ နေသ် ကေယ်ဝဲသဲထီလံသ်လဒ်ဃို၊

ဝေသ်ကြဲယံလွီသ်ဆူဒိုတ်ထောဒ်၊ ဝေသ်ခးတ်သဒ်၊ နံသ်စသ်ဟိတ်မဲလ်ညာ၊ တေထံတ်ဝဲဘွဲတ်မာတဒ်ဃုဖူးတ်ဝီယံ၊ မယ်ဘူဟ်တသ်၊ ကောဒ်နီယံတပျဲဒ်၊ ဖံတ် ဂးသ်ကွးယ် ဝဲယဲသ်ပါသီဒ်လဒ်ထံဘိုလံယ်၊

တနီယံမုသ်ဒေဒ်၊

ယွယ်လံသ်သဲထီနေတ်၊ ပျေတ်လံယ်ပလ်၊ မေယ်တသူဝီတ်ဆးလံသ်နေတ်၊ ကအံတ် မေယ်ဆိတ်နံယ်ဝဲခါ၊ ဂဲယ်ထးတ်ထံတ်လုံ (နီရောသေမာပတ်) မေသ်ဝဲ (အရှင်ပစ္စေကဗုဒ္ဓါ) တဆူယ်နေတ်၊ ဟဲဆးထးတ်ဝဲလုံဟိတ်မဲလ်ညာနေတ်လံယ်၊

ယွယ်လံနေတ်၊ ကအံတ်မေယ်၊ ပတုံလ်ပလ်ဝီယံ၊ ကောဒ်နေပွယ်မယ်တသ်ဖို တဂယ်၊ မးလဲယ်ဟီနေဝဲ (အရှင်ပစ္စေကဗုဒ္ဓါ) တဖျံသ်နေတ်လံယ်၊

တဘွဲယံမယ်နဒ်နေတ် (အရှင်ပစ္စေကဗုဒ္ဓါ) ငံယ်ကဟေတ်သဒ်မူအယ်တရဲယ်၊ သဲထီတသ်ဘူတ်ငံယ်၊ ကမယ်ဟဒ်ဂံယ်၊ ဆိုမိုတ်ဃို၊

အပူသ်ဃောဒ်ဆီအိုတ်ဝဲ၊ မေတ်အူအေတ်ကဲယံဂံယ်ကဖဒ်၊ တသ်ပူယံတဆူ၊ ဖယ်ဆေဝဲဝီယံ၊ ဆးထးတ်လုံမူဒ်တသ်ဖဒ်ဖံ၊ ကွသ်လယ်ဃလ်ဝဲလံယ်၊

ကလဲယ်ဟီတဖျံသ်၊ ပွယ်မယ်တသ်ဖိုနေတ်၊ ထိတ်ဘွဲဦယ်ဝဲဒတ်ဃို၊ ကသ်ကဒါ ဒိုတ်ဟာကေယ်ဝီတ်ဝဲလံယ်၊

ဘတ်မဒုဟာကေယံစိတ်ကဒါလဲတ်.

ကစသံသေဇံ၊ လုံဟိတ်မဲလ်ညာ. မေတ်အူအေတ်. ကဲယံဂံယံကဖဒ်. တသ်
ပူယံဖဒ်လဲသ်တဆူ. အိုတ်ကြံတေလ်ကွဲလံယံတဲယို.

ပုသ်လံယံဒေါဒ်. လုံသံတဂယံ. ဟာကေယံစိတ်ကဒါဘုံ.

ယွယ်လံဆိုမိုတ်ထံတ်ဝဲ.

အိုတ်လုံ (ဝသဝတ္တီ) နဒ်ကံသ်မယ်နဒ်နေတ်. ကဟဲမယ်ဟဒ်ဂံယံ. ယတသ်
ဘူတ်ဂံသ်ဟဲဝဲကမေသ်လံယံ. မယ်နဒ်လုံ. ကထိုကလဒ်. ဟဲကြံကတ်နသ်ကေ.
ယတသ်ဘူတ်ဒုတပွဲဟဒ်ဂံယံ. ဆိုမိုတ်ထံတ်ဝီယံ.

ဟီထံတ်မေယံခိုတ်ခွဲဒ်. ထွဲဒ်ထံတ်ဝဲလုံ. ဟိတ်ပူယံလံယံ. ဆးထးတ်ဝဲ. မေတ်အူ
အေတ်ကဲယံကဖဒ်. တသ်ပူယံဂံယံထေဒ်. မောလ်ခိုတ်ကွသ်ထံတ်ဝဲမူဒ်. ထိတ်မယ်
နဒ်စဒ်ဝဲဒတ်လံယံ.

နယ်နေတ်မတဂယံလဲတ်.

ယယ်နေတ်. မေသ်ဝဲမယ်နဒ်လံယံ.

မေတ်အူအေတ်ကဲယံတသ်ပူယံအီယံ. မေသ်နဖယ်ဆေပလ်ဝဲဇေယံ.

မေသ်မံယံ. ယဖယ်ဆေပလ်ဝဲလံယံ.

ဘတ်မဒုနဖယ်ဆေဝဲလဲတ်.

(အရှင်ပစ္စေကဗုဒ္ဓါ) သဒ်မူအယ်တရဲယံဂံသ်ဒးဒ်. ကမယ်ဟဒ်ဂံယံနတသ်ဘူတ်
ဂံသ်ဖယ်ဆေပလ်ဝဲမေသ်လံယံ.

နမယ်ကဲထံတ်. အယ်တရဲယံ. နကြံတာယယ်နသ်ကေ. ယဲနေတ်ကမယ်ဘူတ်ဝဲ
မေသ်လံယံ. နယ်ဒးဒ်ယယ်. စိုကမံယံသဒ်တီဒ်. မတဂယံခိုတ်လဲတ်. ကသီတ်ညာ
ဘတ်ဝဲလံယံ. တဲဝီယံ. ဆးထးတ်လုံ. မေတ်အူအေတ်. တသ်ပူယံခိုတ်ထောဒ်.
ပညိတ်ဝဲ (အရှင်ပစ္စေကဗုဒ္ဓါ) ကူသ်ခိုတ်ပွဲယံထံကစသံဇံ.

ကဲယံဂံယံကဖဒ်. မေတ်အူအေတ်တသ်ပူယံ. ကစသ်ပွဲသ်မေလံယံခိုတ်နိုတ်ဒီ.
လံယံသီဒတ်ဝဲ. ကဟေတ်မယ်ဘူတ်တသ်. ကစသ်ပွဲသ်မေယံခိုတ်နေတ်. တူသ်
လောလ်ကြံသ်နေကေယံလသ်မံယံ. ကစသံဇံ. ပတီရုံဒ်ဝီယံ.

ယံသ်ထံတ်ဝဲ. မေတ်အူအေတ်တသ်ပူယံခိုတ်ဒူနေတ်လံယံ. နေတ်ဘုံ.
လုံမေတ်အူအေတ်ကဲယံဂံယံကဖဒ်ကွာ. တသ်ပူယံတကံဖံဖဒ်. ဒေါဒ်ထံတ်သဒ်လုံ.
ယွယ်လံခံတ်ညာသဒ်ဖံလလ်လံယံ.

ယွယ်လံသဲထီနေတ်. ဆးထးတ်လုံတကံဖံခိုတ်. လူလံယံမယ်ဘူတ်. မေယ်
ခိုတ်လုံ.

(အရှင်ပစ္စေကဗုဒ္ဓါ) တဖျံသ်ပူယ်နေတ်လံယံ.

(အရှင်ပစ္စေကဗုဒ္ဓါ) နေတ်လူယ်ခယ်မေယ်ခိုတ်ဝီယံ. ဟေတ်လံယံအနုဒ်မော
ဒနယ် တရာကတးသ်နေတ်. ကေယ်ကညဒ်ဝဲလုံ (ဟိမန္တာ) လံယံ.

မယ်နဒ်နေတ်. တသ်ဒံဒ်စူဝဲဒတ်. သဒ်တမုံသ်ယို. ကေယ်ထံတ်ဝဲလုံ. နဒ်ကံသ်
နေတ်လံယံ. ယွယ်လံသဲထီနေတ်. ဆးထးတ်လုံ. တကံဖံခိုတ်. ဟဲတုယ်ဖိုတ်ဝဲ.
ပွယ်ကမူးသ်ဖုညာ. ဘူတ်ဘာအစိုကမံယံ. ဟောလံယံပျဒ်ဝဲဝီယံ. ကေယ်ဝတ်
နံလ်လုံ. ဟိတ်ကိုပူယ်လံယံ.

ဖိုအဲတ်နဲသ်သံသေတ်ငဲ့.

ခါအီယံ. လုံကဲထံတ်ကစသ်ယွယ်ဝီယံမဒ်. တကံဖံဟဲဖှောဒ်ဖဒ်ထံတ်နေတ်.
လံယံ အဒ်အံဝဲတမေသ်ဒေဒ်. လုံညာပယ်ရမီယံခိုသတ်. ဘံတ်ဒေဒ်ခါ. လုံမေတ်အူ
အေတ်. ကဲယံဂံယံကဖဒ်ကွာ. တကံဖံဟဲဖှောဖှောဒ်ထံတ်ဝဲနေတ်. လံယံအဒ်အံ
ဝဲအိုတ်မေသ်လံယံ. စဒ်ဝဲအနုသယ်တေယ်ဝီယံ.

ဖိုအဲတ်နဲသ်သံသေတ်ငဲ့.

ဖဲနေတ်ခါ (အရှင်ပစ္စေကဗုဒ္ဓါ) နေတ်ဖဲတဃတ်ခံနေတ်. ပရီနေတ်ဗယ်ပျုဒ်
ကေယ်ဝဲလံယံလုံနေတ်ခါ. ဒူပြံသ်ကသီသဲထီနေတ်. ခါအီယံကဲထံတ်ဝဲ. ယယ်
ကစသ်ယွယ်လံယံ. ပံပျဒ်ဝဲဖဒ်တောယ်ဒေဒ်နေတ်လံယံ.

(သီရိဂုတ္တ၊ ဂရဟဒိန္န) ဝိဒ်ထူဒ်ဝီယံလီ



(၄)

ပုပ္ဖဝဂ်

ပုပ္ဖ . ဖံအဒိအူပမယ်တရာ
 ဝဂ် . အစူဒ်ဆေဒ်. (ဝါ) အခါဆေဒ်
 ပုပ္ဖဝဂ် . ပျဒ်ဝဲဖံအဒိအူပမယ်တရာအခါ.

ဟေတ်ဝဲအဒိလုံဖံ. ဟောဖှာဝဲ. တရာဖုညာပတ်ဝဲလံယ်.
 ဒေဒ်ဝဲဃီလဒ်ဂေယ်တး.နးမူတအိုတ်. ဖံမျိုအဒိသောဒ်.
 ဟောဖှာတရာဝီယ်. တဂုယ်လံယ်အာထိုဒ်ကဒါ.လးယ်ဝဲနေတ်.
 မေသ်အဘျဲဒ်ဖိုတ်တအိုတ်ဝဲလံယ်.
 ဒေဒ်ဝဲဖံဖိုဖုညာသောဒ်.
 ဃီလဒ်ဂေယ်ဝါ. လုံကယ်မကိုယ်အယ်ယိုယ်ကွာ.
 လေတ်လယ်လဲဒ်စာလူယ်ဝဲပွယ်ဖုညာနေတ်.
 လုံတတးသ်ဖွတ်နဒ်ကွာ. တုယ်လံယ်လဲယ်ဘတ်သေဝဲလံယ်.
 စဒ်ထံတ်.ဒးဒ်ဖံမျိုထူဒ်ဝဲ. ဟောဖှာလံယ်တီသ်. လွီသ်ပတံသ်မျဲဒ်မေသ်ဝဲ.
 ပုပ္ဖဝဂ်.နေတ်ကတးသ်ဝီယ်ဝဲဖဲအီယ်လံယ်.

ပုပ္ဖဝဂ် . ဝီယံလီ

၅။ ဗာလဝဂ်

(၁)

မိယ်တဖွာပေါ်လိခွါ . ဝိဒ်ထွဋ် . ခု . သ . နု . သော . အဂေသ်

ကစသ်ယွယ်နေတ်. သယ်ဝူထွဋ်ကံသ်. စေယ်တဝိုယ်ဗျသ်ပူယ်. ဆိတ်နံယ်အိုတ်
ခုတ်ဒေဒဲခါ. ကောသလဒ်စံယ်ပယ်ဒိုတ်နေတ်. မေသ်ဂေယ်ဂေယ်. မိယ်တဖွာ.
ပေါလ် ခွါတဂယ်နေတ်မေသ်ဂေယ်ဂေယ်. အကျဲပျုဒ်ကေယ်ဝဲဃို.

ပျိဒ်စိုဒ်ပယ်ကဲသ် . လှိုတ်ပွယ်မာ . ကောသလဒ်စံယ်ပယ်

သယ်ဝူထွဋ်ကံသ်ကစသ်. ကောသလဒ်စံယ်ပယ်ဒိုတ်နေတ်. ပွယ်ကျေပဒ်ပွဲလာ
သပေယ်ခါ. ဘတ်းနအတံယ်. တနီယ်မုသ်နေတ်မေသ်လံယ်.

ဒးဒ်ထံတ်ကဆံကဒ်ရှုတ်ကွသ်ဝဲဝေသ်နေတ်လံယ်.

ဖဲနေတ်ခါ. မိယ်တဖွာ. ပေါလ်ခွါတဂယ်အမာ. လုံနံသ်စသ်ဟိတ်ပြဒ်သဒ်ဖဲခိုတ်.
ကြိယ်ပံဒ်ဖို. ပတေပံဒ်နေတ်. ကွသ်စိုလံယ်စံယ်ပယ်ဝီယ်. ကေယ်နူလ်ကဒါဝဲလုံ
ခါပူယ်. မူလ်ကလလ်. ထိတ်တပူလ်ဝဲ. စံယ်ပယ်ဒိုတ်နေတ်. ဒေဒ်လာပဒ်ပိုတ်.
ဝတ်နူလ်တသ်အးတ်ကွာ. သဒ်တမာဆိုမိုတ်ဝဲလံယ်.

စံယ်ပယ်နေတ်. လုံမုတ်ဖိုဖဲခိုတ်. ဟဒ်နေဒ်သဲဒ်ရယ်ကဒ်သဒ်ဒွဲ. ဟဲဖွာထံတ်ဃို.
ကရံရှုတ်ဝေသ်ဝီယ်. ကေယ်ဝဲလုံနုသ်ပူယ်လံယ်.

တုယ်တဘွံဃံ. ဒုံဒ်ဒဲဝဲအမဒ်တဂယ်. ကောဒ်စဒ်ကွသ်ဝဲလံယ်.

နဝဲအမဒ်ဇုံ. နပလ်သတိဒ်ကွသ်ထီ. ဟိတ်ပြဒ်သဒ်တဖူးတ်နထီတ်ဝဲဒတ်ဇေယျ. ထီတ်မံယ်ကစသ်စံယ်ပယ်ဒိုတ်.

လုံပြဒ်သဒ်ဖံဒိုတ်. မုတ်ဖိုတဂယ်မံယ်. နထီတ်ဝဲဒတ်ဇေယျ.

ကစသ်စံယ်ပယ်ဒိုတ်ဇုံ. လုံပြဒ်သဒ်ဖံဒိုတ်. ဒိုတ်တသ်ဃီလဒ်ဂေယျဝါ. ကူလး ဒးဒ်ပွဲယ် လံယ်အဲတ်ဃို. မုတ်ဖိုတဂယ်ဒု. ထီတ်ဝဲမံယ်.

နဝဲအမဒ်ဇုံ. နလဲယ်သီကွသ်ကေယ်မုတ်ဖိုနေတ်. အဝယ်အိုတ်တအိုတ်.

အမဒ်လဲယ်သီကွသ်ဝဲ. အဝယ်အိုတ်သီတ်ညာ. ဟာကေယ်ပတီရုံဒ်ဖှာကဒါစံယ် ပယ်အမဒ်ဇုံ. နလဲယ်ကဒါမံတ်. လဲယ်ကောဒ်နေယယ်. မုတ်ဖိုဝယ်နေတ်. မးဟဲလုံ ယအိုတ်အမဒ်လဲယ်ဘွဲတဲဝဲမုတ်ဖိုအဝယ်.

နယ်ဇုံ. စံယ်ပယ်ဒိုတ်ကောဒ်နယ်. ဟဲမံယ်တဲဘွဲ. ပေါလ်ခွါနေတ်. တမေသ် ဒတ်. တပုလ်ဖွတ်ဟဲတ်. အယ်တရဲယ်ဝဲအီယ်. ကမေသ်လုံယမာဃိုလံယ်. မေလုံယ ဃို. စံယ်ပယ်ကဘတ်ကောဒ်တအိုတ်. ဆိုမိုတ်ဝီယ်. လုတ်တဲလ်စံယ်ပယ်အယ်နယ် တနေသ်ဝဲဃို. လဲယ်ပတ်ထွဲဝဲလံယ်. တုယ်နုသ်ပူယ်ဘွဲ. စံယ်ပယ်ခံ.

နယ်ဇုံ. စဒ်ထံတ်လုံတနီယ်ညာအီယ်. နကဘတ်လံယ်. မူဒ်ထာဖဲယအိုတ်အီယ် လံယ်. တဲဝဲဒတ်.

ကစသ်စံယ်ပယ်ဒိုတ်ဇုံ. ယဝဲမေမူဒ်ထာ. တမိုတ်ကဲသဒ်. မယ်ကစသ်တသ် မယ်. ကရှးဟေတ်နေခိုသွဲလုံကစသ်စံယ်ပယ်အိုတ်လံယ်.

လုံနကရှးဟေတ်. တသ်ခိုသွဲယတလိုတ်ဝဲ. စဒ်လုံတနီယ်ညာ. နကဘတ်မူဒ် ထာလုံယအိုတ်တဲဝီယ်. ချီမုဒ်ထံတ်လံသ်လဒ်. ဟေတ်ဝဲစုကဝဲယ်တဘွဲဃံလံယ်.

(ဟေတ်ဝဲလံယ်လဒ်နေတ်. လုံပေါလ်ခွါဖံဒိုတ်. ဃုတသ်ကမတ်. မယ်သီဝီယ်. ကဟီဝဲအမာဃိုနေတ်မေသ်လံယ်.)

ပေါလ်ခွါနေတ်. ပလံသ်သဒ်လံယ်မူဒါ. ဒေဒ်ကမတ်တအိုတ်. ဃုတသ်ကမတ် တဘတ်ဘွဲစံယ်ပယ်ဒိုတ်ခံ.

တနယ်ကိုသ်ဂံယ်. မယ်ဒးဒ်ဇံယ်. ဘတ်တူသ်ကံယ်ရဒ်ဒိုတ်ဝဲလံယ်. တကဲလးယ် မံယ်. နဝဲတဂယ်. ဃုနယ်တသ်ကမတ်. မေဟေတ်အယ်နယ်မဒ်. ကကြးဒ်ဝဲလံယ် ဆိုမိုတ်ဝီယ်.

နဝဲ ပေါလ်ခွါဇုံ. ဖဲသယ်ဂူတ္တိဒ်ယီယ်. တယူယ်နေယ်အိုတ်တသ်လံသ်နေတ်. ထီကျိအိုတ်တဘို. နလဲယ်လုံထီကျိတဘိုနေတ်. တကံ (ကုမုဒြာ) ဒးဒ် (အရဏ္ဏဝတီ)

ဟံတ် ခိုတ်ဘွတ်. လဲယဟီနေလံယ်. ဖဲယလုသ်ထီခါ. ဟာကေယ်ဒေဒ်တုယ်. မေတာတုယ်. နကဘတ်စံယ်ပယ်. တသ်ကမတ်လံယ်. ချဒ်ဝဲအမေဒ်. ပေါလ်ခွါခံ. ယယ် နေတ်. လုတ်တဲလံယ်ပယ်. အယ်နယ်တကဲယို. ထီဆဒ်ကဘတ်လဲယဝဲလံယ်. တကံ(ကုမုဒြာ)ဒးဒ် (အရုဏဝတီ)ဟံတ်ခိုတ်ဘွတ်နေတ်. အိုတ်လုံပယိုယ်တသ် လံသ်လံယ်. ယကနေသ်ဘတ်ဝဲဒေဒ်လဲတ်. ဆိုမိုတ်ဝီယ်. ဝှိယ်ကသီယို. တဖို ကရံကေယ်လုံဟီတ်.

အဲတ်ဒေမုတ်ဇုံ. နမေယ်မီလီဇေတ်.

ကစသ်ဇုံ. တမီဒေဒ်မံယ်. ထိုသေဒ်ဝီယ်. အိုတ်ဒတ်ဖဲလးသ်ဆံခိုတ်ဒေဒ်လံယ်. ပေါလ်ခွါနေတ်. ခေါဒ်မေယ်မီတခွဲဒ်လးယံတသူဒးဒ်. ထီတသေဒ်ဒေဒ်မေယ်. ထးနုလ်လုံတးပူယ်ကရံကပါ. ထွဲဒ်ဝဲခယီလံယ်. ဖဲလဲယခါ. မေယ်ထီသေဒ်မီဝဲလုံကွဲ လံယ်. တုယ်ထီကျီနီယံဘွံ. ဟဲစောလ်မေယ်. ပလ်တေသ်အိုတ်နသ်. အံတ်မေယ်. ပလ်တံသ်ဝဲတတးယံ ပေလ်လံယ်.

နေတ်ဘွံ. ပွယ်လဲယခယီတဂယ်. ဟဲတုယ်. ပလ်ခိုတ်နသ်ဒုံဒ်အံတ်မယ်ဘူတ် ကွေလ်ဝဲ. အိုတ်တေသ်တတးယံပေလ်ဂံသ်. ဘွတ်လံယ်ထီကွာ. ဒုံဒ်အံတ်မယ် ဘူတ်ဝဲညတ်သေတ်လံယ်. ဝီယံဘွံဒးဒ်ကလုသ်သံတ်ခိုတ်.

ဖဲထီကျီပူယ်. ခေါဒ်တသ်မေသ်ဝဲ. ပယိုယ်သံသီတ်. နဒ်ခဲလးသ်သေတ်ဇုံ.

ဒိုကနတ်ကွသ်. ယတသ်တဲမံယ်. ကောသလဒ်စံယ်ပယ်ခိုတ်နေတ်. ဒးဒ် အမေဒ်အယ်နယ်. တကံ (ကုမုဒြာ) ဒးဒ် (အရုဏဝတီ) ဟံတ်ခိုတ်ဘွတ်. ပုသ်ယယ်မးယဟဲဟီဝဲလံယ်. ပွယ်လဲယခယီကစသ်. တဂယ်မေသ်ဂေယ်ဂေယ်. အိုတ်လုံထီကွာ. ညတ်သေတ်ဖုညာမေသ်ဂေယ်ဂေယ်. ဟေတ်လံယ်မယ်ဘူတ်. ဒုံဒ်အံတ်ကေယ်ဝီယ်လီ. မေသ်ဝဲတသ်ဘူတ်. ဒုံဒ်အံတ်ကေယ်ဝီယ်လီ. မေသ်ဝဲ တသ်ဘူတ်. ဟေတ်နုယ်လံယ်ကေယ်ဝဲ. သုသေတ်အမုဒ်လံယ်.

သုဝဲသေတ်နေတ်. တကံ (ကုမုဒြာ) ဒးဒ် (အရုဏဝတီ) ဟံတ်ခိုတ်ဘွတ်. ဟေတ်သဒ်ကညံယ်ရှးနေယယ်မံယ်. သးဘွံထီဆဒ်ကောဒ်ဖွဒ်. တဲကွးဝဲလံယ်.

ခေါဒ်ထီကျီပူယ်. ပယိုယ်ခိုတ်ပယ်နေတ်. လိုတ်ထံတ်သဒ်လုံ. ပွယ်သဒ်ပွသ်. ဟဲတုယ်ကံတ်စဒ်သီကွသ်. သီတ်ညာဝဲဂေသ်ကျီယံဝီယ်လးလံဘွံ.

တကံ (ကုမုဒြာ) ဒးဒ် (အရုဏဝတီ) ဟံတ်ခိုတ်ဘွတ်. ဟီနေဝီယ်ဟေတ် ဝဲဒတ်လံယ်.

စံယပ်ယပ်ယူကွတ်ထံတ်တသ်ကေတ်

ပေါလ်ခွါလဲယဲဝဲခါ. စံယပ်ယပ်ဆိုမိုတ်ထံတ်.

တသ်လုံကညံသေတ်နေတ်. သေတသ်အူတသ်ပံအိုတ်ကြဲဝဲလံယ်. ဒးဒ်ဂေသ် ကျိယ်တမျိုတမိယ်. မေဟာကေယ်နေသ်ဝဲ. ပျိဒ်စီတကွဒ်နေတ်. ယတသ်ဆိုမိုတ် ပညိုတ်တလးပွဲယ်. ကကဲထံတ်ဝဲလံယ်. ဆိုမိုတ်ဝီယ်. ဝေသ်ကြိယ်ခဲလးသ်မးပေဒ် တီသ်ကွေလဲဝဲလံယ်.

ပေါလ်ခွါနေတ်. ဟီနေဝဲတကံ (ကုမုဒြာ) ဒးဒ် (အရုဏဝတီ) ဟံတ်ခိုတ်ဘွေတ် ဝီယ်. စံယပ်ယပ်လုသ်ထီခွဲဒ်. ဟာကေယ်တုယ်ဝဲကစံဒ်လံယ်. တနသ်ကေ. ဝေသ် ကြိယ်ပေဒ်ဝဲခဲလးသ်လီ. ကောဒ်ဝဲကြိယ်ကစသ်. ဃေဝီသဒ်စူယ်နသ်ကေနွံလ်ခွေဒ် တနေသ်လးယ်ယိုနေတ်. လုံကြိယ်တးတ်ခိုတ်ပလ်ထံတ်ဟံတ်ခိုတ်ဘွေတ်. ဆဲဒ် လံယ်တကံ (ကုမုဒြာ) ဝီယ်.

ဇုံ. ခူဝေသ်ဖိုခဲလးလ်သေတ်ဇုံ. ယယ်နေတ်. လုံစံယပ်ယပ်မးလံယ်အတးဟီပျိဒ် စီ. ဆးကတံသ်ဘတ်ခါ. ဟာကေယ်တုယ်ဝဲကစံဒ်လံယ်. ဝဲနေတ်. သုသီတ်ညာထွဲ ယယ်. ကောဒ်ဂယ်မံယ်.

စံယပ်ယပ်နေတ်. ဃုယယ်တသ်ကေတ်ဝီယ်. ကမယ်ဟဒ်ဂံယ်ယယ်ယို. မးပွယ် ပေဒ်ဆိုဝဲဝေသ်ကြိယ်လံယ်. ကောဒ်ဖွဒ်ဖဒ်ခိုတ်တဲကွးဝီယ်.

ယယ်နေတ်. ကဘတ်လဲယဲဝဲမဲလဲတ်. ဆိုမိုတ်ဘွဲ. တသ်လုံ. နဲသ်သံသေတ် နေတ်. နူညဒ်သေယ်မွေဒ်. ပလ်သဒ်အိုတ်ဝဲလံယ်. ယကလဲယ်မီလုံဖျသ်မံယ်. ဆိုမိုတ်ဝီယ်လဲယဲဝဲလုံ. စေယ်တဂိုယ်ဖျသ်လံယ်.

(တိုသ်နတ်. သတ္တဝယ်သေတ်နေတ်. အိုတ်ဘတ်ခုတ်ကဘဒ်ခါ. နဲသ်သံဖုညာ အိုတ်သေတ်မဒ်. တသီတ်ညာပလံသ်သဒ်. တုယ်လုံတိုဖွတ်နဒ်ဘွဲ မဒ်. သံခါသေတ်ဖျသ်. လဲယ်သေကဲထံတ်ဝဲဒတ်လံယ်.)

(ခူ.သ.န.သော.) ကလူသ်စံယပ်ယပ်ဟူဝဲ

ဖဲတသ်တနယ်. ကောသလဒ်စံယပ်ယပ်ခိုတ်နေတ်. ထီတ်တဘွဒ်မုတ်ဖို. ဆိုမိုတ် နံတ်ဘတ်. ကီလေယ်သယ်. ရယ်ကဒ်တသ်ကိုသ်အံတ်လဲဒ်ထံတ်ဝဲဒတ်ယိုမီတနေသ် ဝဲလံယ်.

မှသဝါဘုံ. မယ်သီပေါင်ခွါဝိယ်. အမာကဟာကေယ်. ကောဒ်နုလ်ခွေလုံနုသ်
ပူယ်လံယ်. ဆိုမိုတ်ဝဲဒတ်. ဖဲနတ်ခါ.

လုံ (လောဟကုမ္ဘီ) နုလ်ရလ်ပူယ်. ထဒ်ထီကိုသ်နုလ်ရလ်တပးယ်ပူယ်. ပွယ်
လံယ်ဘတ်နုလ်ရလ်ဖို. လွီသ်ဂယ်နတ်. ဒေဒ်ဝဲပွယ်ဒိုထံတ်. လးသ်ဆံဒိုတ်.
ကလလ်ခွဲဒ်ခွဲသဒ်ပြဲဒ်. မေသ်ဝဲဟုသဒ်ခွဲသောဒ်. အနီတ်သးကလဒ်ဘတ်လံယ်ဒဒ်.
အနီတ်သးကလဒ်မဒ်.ဖှောဒ်ထံတ်ကဒါလုံ. တပးယ်ဒိုတ်ဒု.လံယ်နုလ်ရလ်ကစသ်ဖို.
လွီသ်ဂယ်နတ်. တုယ်တပးယ်ဒိုတ်ဒု. ဖှာထံတ်တဘုံယံ. ကွသ်လောလ်သဒ်မဲလ်.
ကရိဒ်ထံတ် တဲပျဲဒ်လောသ်သဒ်ကယ်ထယ်. ဒံတကယ်ထယ်ရိဒ်ပျဲဒ်ဝဲတကဲ. အခံတ်
ထေဒ်တဖူးတ်လံယ်. ရိဒ်ထံတ်ခွဲဒ်ဝဲ. ဘတ်လံယ်ဘူး.ကဒါဒေါဒ်လုံ. ထဒ်ထီကိုသ်
သွဒ်. ကလလ်ခွဲဒ်ခွဲကွာနတ်လံယ်. မေသ်ဝဲဘတ်နုလ်ရလ်. ကစသ်ဖိုလွီသ်ဂယ်
ရိဒ်ထံတ်သံတ်ကလုသ်ဟူဘတ်ဒေါဒ်ဝဲဘုံ.

ကောသလဒ်စံယ်ပယ်ဒိုတ်နတ်. မိတနုသ်လးယ်အိုတ်ဒေါဒ်ဝဲလံယ်. ဟူဘတ်
ဝဲကလုသ်. ခါအိယ်တကွဒ်. မေသ်ဝဲ. ယသဒ်မူအယ်တရဲယ်လံတ်ဇေယ်. မိဒ်ဖယာ
ဖဒ်ဒိုတ်. အယ်တရဲယ်လံတ်ဇေယ်. မေတမေသ်. ယဘတ်လံယ်သုဒ်လုံစံယ်ပယ်
ပတံသ်လံတ်ဇေယ်. ဆိုမိုတ်သဒ်ကိုသ်ဦယ်ဖဲဒ်ဝဲလံယ်.

မှသဝါဘုံ. ကောဒ်နုဝဲပရောဟေဒ်ပိုယ်နာသေတ်. တဲပျဲဒ်ဝဲ. ကဲထံတ်အယ်
တရဲယ်. အိုတ်တအိုတ်စဒ်ဝဲဘုံ. ပိုယ်နာသေတ်ခံ.

ကစသ်စံယ်ပယ်ဒိုတ်. ဟူဘတ်ဝဲဒေဒ်လဲတ်.
တရတ်ပိုယ်နာဇုံ. လုံမဲလ်ညာကတးသ်ဟူဘတ်ဝဲ (ဒု.) ကလုသ်သံတ် ဝိယ်ဘုံ.
(သ.န.သော) ဆဲဒ်သံတ်ဟူဘတ်ဝဲလံယ်.

တသ်ကလုသ်လွီသ်ထီတ်. ကဟဲကဲထံတ်ဂေသ်ကျိယ်. မိဒ်ဆေတဲပျဲဒ်နု
ကွသ်မံယ်.

ပိုယ်နာဖုညာ. ဒေဒ်လဲယ်ဘတ်လုံ. တသ်ခေဒ်ယုသ်ပီပေဒ်ကွာသောဒ်.
တသီတ်ညာဝဲနံမိယ်လးယ်. တနုသ်ကေ. မေရုံဒ်ကဒါလုံတသီတ်ညာနတ်.
ကဲထံတ်လုံ. ညဒ်ဒိုတ်တလိုလ်သူ. ဆိုမိုတ်ဘတ်နတ်.

ကစသ်စံယ်ပယ်ဒိုတ်ဇုံ. တသ်ကလုသ်ဝဲနတ်. မေဝဲကစသ်စံယ်ပယ်.
သဒ်မူအယ်တရဲယ်ဂံသ်. ကဲထံတ်သေလမေဒ်. မေသ်ဝဲလံယ်.
တရတ်ပိုယ်နာဇုံ. အယ်တရဲယ်ဝဲနတ်. နမယ်လံယ်မသ်ကဲဇေယ်.

မယ်လံယ်မသ်သေလံတ်မယ်. ကစသ်စံယ်ပယ်ဒိုတ်.

ကမယ်လံယ်မသ်. အယ်တရဲယ်ဂံသ်. ဘတ်ပလံသ်မယ်ဝဲ. မဒုလဲတ်.

ကစသ်စံယ်ပယ်ဒိုတ်ဇုံ. ဘတ်မယ်ဝဲ (သဗ္ဗသတ) လုသ်တသ်ဖဒ်ဒိုတ်လံယ်.

(သဗ္ဗသတ) လုသ်တသ်ဖဒ်ဒိုတ်နေတ်. မေသ်မဒုလဲတ်.

ကစသ်စံယ်ပယ်ဒိုတ်ဇုံ. ကဆံတကယယ်. ကသေတ်တကယယ်. မျီတကယယ်. (အာဇာနည်) ကသေတ်တကယယ်. ချံတကယယ်. ထောဒ်တကယယ်. ဖိုသတ်ခွါတကယယ်. မုတ်ကနံယ်တကယယ်. စဒ်ထံတ်ခဲလးလ်တကယယ်ကောဒ်ဇီယ်. သတ္တဝယ်သေတ်. ဖံတ်နေမယ်သီလုသ်ဝဲတသ်လံယ်.

မေမယ်ဝဲ. လုသ်တသ်ဖဒ်ဒိုတ်နေတ်. ကစသ်ဒိုတ်အယ်တရဲယ်ကပူယ်ဖွဲဒ်လံယ်မသ်ဝဲလံယ်.

ကောသလဒ်စံယ်ပယ်ဒိုတ်နေတ်. နံသ်စသ်သဒ်မူ. ကပူယ်ဖွဲဒ်ဂံသ်. လုံပိုယ်နာသေတ်ရှံဒ်တးမးနဲတ်လံယ်ခဲလးလ်လံယ်.

စံယ်ပယ်ခေပွယ်ဖုညာ. လုံတသ်နဲတ်လံယ်. ဖံဒိုတ်တကဒ်. မယ်ပိုတ်ထံတ်ဝဲ. ကဲထံတ်ဝဲယဲသ်ကယယ်. ကောဒ်ဇီယ်ခဲလးသ်လံယ်.

ကညံကမူးသ်သေတ်ဖုညာ. ပွယ်ဖံတ်ဝဲနံသ်စသ်သေတ်. ဖိုခွါဖိုမုတ်ဆွယ်မျိုပတ်ယုံလ်ဃို. ဟံတ်ကောဒ်ပသူ. ကောဒ်ဖွဒ်ရဒ်မဒ်. သံတ်သထုံဒ်ကလလ်ဘးတ်ဘဲဝဲလံယ်.

(မလ္လိကာမိဖုရားကြီး) တသ်ထိတ်စို

ဟံတ်သထုံဒ်. ကလလ်သံတ်တကွဒ်. (မလ္လိကာမိဖုရားကြီး) ဟူဘတ်ဝဲဘွံ. လဲယ်လုံ စယ်ပယ်ဒိုတ်အိုတ်. ပတီရှံဒ်ကံတ်စဒ်ကွသ်ဝဲလံယ်.

စံယ်ပယ်ဒိုတ်ခံ. တဲပျဒ်ဂေသ်ကျိုယ်. ခဲလးသ်ဝီယ်နေတ်ဒေါဒ်.

(မလ္လိကာမိဖုရားကြီး) ခံ.

ကစသ်စံယ်ပယ်ဒိုတ်ဇုံ. ကစသ်နေတ်. မးဒ်ဝဲဒိုတ်မဒ်လံယ်.

ဟုသဒ်တဒးဖံတဘွံဃံ. အံတ်လးသ်ကောဒ်နီယ်ဒဲဒ်ဃို. အံတ်တသ်ဆူတ်.

(တိုင်းကြီးနှစ်တိုင်း) တဲဖဒ်ဒိုတ်ခိတ်. ပးပြုလ်ဃလ်လီမေသ်ဝဲနဲသ်ကေ.

ကစသ်စံယ်ပယ်ဒိုတ်နေတ်. ထိုတ်စံထိတ်သ်သေ. ပံညာတအိုတ်ဝဲမယ်.

အဲဒါဒေမုတ်ဇုံ. ဘတ်မဒုယိုနတ်ဝဲဒေဒ်နတ်လဲတ်. ကစသံဝံယံပယ်ဒိုတ်ဇုံ. မယ်သီပွသ်သူတ်သဒ်ဝီယံမဒ်. နံသ်စသ်သဒ်မူ. ချာသယ်ဘတ်နတ်. ကစသံဝံယံပယ်. ထိတ်ဖူနုလ်ဟူဖူဝဲဒတ်စေသ်ဃေ.

နလဲယံနုလ်အံတ်လုံ. ပိုယ်နာမးဒ်သေတ်တသ်တဲ. ဘတ်မဒုဝဲ. ကညံဒးဒ်သတ္တဝယ်ဒ်ဒုတ်သေတ်တဖတ်. သဒ်မူကဘတ်ဟဒ်ဝံယံ. နဲတ်လံယံရဲသ်ကွယ်မယ်ဝဲဒတ်လဲတ်တဘိုဒ်တယီယံအိုတ်ဝဲ. စေတ်တပိုယ်ဖျသ်ပူယံနတ်. ပွယ်တူဒ်တကဲ. ကစသ်ယွယ်အိုတ်ဒေဒ်ဝဲတမေသ်ယယ်. လဲယံလုံကစသ်ယွယ်အိုတ်. ပတီရံဒ်ပျဒ်ဝီယံ.

လုံနဲတ်ပျဒ်သိုတ်သံလံယံဝဲအတး. ဒိုကနတ်မယ်ကြးဒ်. တမေသ်ဝဲလံတ်ယယ်. ရံဒ်ထံတ်ဝဲဃို.

ကောသလဒ်ဝံယံပယ်ဒိုတ်နတ်. ဒးဒ် (မလ္လိကာမိဖုရားကြီး) တပူယံဃံ. လဲယံဝဲလုံစေသ်တပိုယ်ဖျသ်နတ်. ခွေခွေလံယံ.

တကတ်ဝံယံပယ်ဒိုတ်ဇုံ. မုသ်ထူတ်ပွသ်တဃဲဒ်. တသ်ကိုသ်ကွာ. ဟာကေယံဖဲလဲတ်ကစသ်ယွယ်စဒ်နသ်ကေ.

ဆိုမိုတ်ကသီဦယံလံယံသဒ်ဃို. တဲတသ်တကဲ (မလ္လိကာမိဖုရားကြီး) လံယံရံဒ်ပျဒ်ဝဲ.

ကူသ်ဒိုတ်ယွယ်ကစသ်ကွံဇုံ.

တကတ်ဝံယံပယ်ဒိုတ်နတ်. လံယံဦယံအိုတ်. တသ်ကလုသ်ဖဒ်ဒိုတ်. လွီသ်ထိတ်ဟူဘတ်ဝဲဒတ်လံယံ.

ဟူဘတ်တသ်ကလုသ်ဂေသ်ကျိယံ. လဲယံစဒ်ဝဲဒတ်လုံ. ပရောဟေတ်သေတ်ဘွံ.

ဝံယံပယ်ဒိုတ်သဒ်မူ. အယ်တရဲယံဝံသ်. ကကဲထံတ်ဝဲ. မေမယ်ကွေလံဝဲ (သဗ္ဗသတ) လုသ်တသ်ဖဒ်ဒိုတ်မဒ်. ကလံယံမသ်ဝဲ. တဲဒွဒ်နဲဝဲဃို. ဝံယံပယ်ဒိုတ်ခံ.

မးနဲတ်လံယံဝဲ. ဖံတ်သတ္တဝယ်သေတ်. ဒ်ဒုတ်ဃိုနတ်မံယံ. ကစသ်ပွဲသ်မုတ်. ဟဲကွဲထံတ်ကစသ်ဝံယံပယ်ဒိုတ်လုံ. ယွယ်ဒိုတ်မျတ်စွယ်အိုတ်နတ်မေသ်လံယံ.

တကတ်ဝံယံပယ်ဒိုတ်ဇုံ. မိဒ်ဖယာကျိပတီရံဒ်တးနတ်. မေသ်ဝဲလံတ်ဃေ.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ. မေသ်မံယံကစသ်.

တကတ်ဝံယံပယ်ဒိုတ်ဇုံ. ဟူဘတ်ဝဲကလုသ်သံတ်. ဒေဒ်မဒုလဲတ်စဒ်ဝဲဃို.

ဂေသ်ကျိယ်ခဲလးသ်. ကေယ်တဲရှ်ဒ်ပျဒ်ဝဲလံယ်.

တကတ်စံယ်ပယ်ဒိုတ်ဇုံ. ဘတ်ဟိုယ်တဂေယ်. လုံနဂံသ်အယ်တရဲယ်. တအိုတ်ဝဲ
နံမိယ်လံယ်. တဂေယ်တသ်အး. ပလးမယ်ဘတ်ဝဲ. ပွယ်တကွဒ်. နံသ်စသ်ဖွတ်နဒ်
ဘတ်. တူသ်ကံယ်ဝဲတကဲလးယ်ဃို.

ကတဲဘတ်သဒ်. ဟဲဖှာသံတ်ထံတ်ကလုသ်မေသ်ဝဲလံယ်.

မေသ်တသ်ကလုသ်နေတ်. ကစသ်စံယ်ပယ်ဒိုတ်ဂံသ်. တမိယ်မဒ်အယ်တရဲယ်.
တကဲထံတ်ဝဲမံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ. မဒုတသ်အး. ပလးမယ်ဘတ်ဝဲလဲယ်ကစသ်.
တကတ်စံယ်ပယ်ဒိုတ်ဇုံ. ကနတ်လံယ်. တဲဝီယ်. အတေဒ်ဖျေဒ်ယဒ်ဟောပျဒ်
ကေယ်ဝဲဒတ်လံယ်.

ကစသ်ယွယ်ပျေယ်ဆို့ယ်ဝဲအတေဒ်ပျေဒ်ယဒ် (ဇုံ.သ.န.သော) သဲထီပို့ခွါလွီသ်ဂယ်

လုံညာခါ. ကညံသေတ်. သဒ်နီတ်ကးအိုတ်. ဒီကလဒ်ဆးကတံသ်ခါနေတ်.
ကဒ် သပဒ်ကစသ်ယွယ်. ဖဲဖဒ်ပွေဒ်ထံတ်ဝဲလံယ်. ပျလ်ထံတ်လောလ်ဒီဒးဒ်.
ယဟာတယ်ဒီကလဒ်ဟဒ်ကညဒ်လဲဒ်. တေယ်သတ်စယ်ရီယ်. တုယ်ဝဲလုံဒူပြံသ်
ကသီကံသ်လံယ်. ပွယ်အာဂယ်. အိုတ်ဖိုတ်တဲတ်ပးဒ်လောလ်သဒ်. ပျုဒ်စုဒ်မယ်
ဘူတ်ဝဲမေယ်ဒိုတ်လံယ်.

ဖဲနေတ်ခါ. ဒူပြံသ်ကသီဝေသ်ပူယ်နေတ်. သဲထီဖိုခွါ. ဒုံဒ်ဒဲမုံသ်ပးယ်လောလ်
သဒ်တီယ်သကောဒ်. ဝိုယ်မံတ်ခွါ. အိုတ်ဝဲလွီသ်ဂယ်လံယ်. ခဲလးသ်ကောဒ်ဂယ်.
တဲတ်ပးဒ်လောလ်သဒ်အိုတ်ဝဲလံယ်.

ဝဲသေတ်နေတ်. စုကဝဲယ်ပျီဒ်စီ. အိုတ်ဝဲအာမဒ်. ကဘတ်မယ်ဒေဒ်လဲတ်.
ကစသ်ယွယ်. ဟဒ်ကညဒ်တေယ်သတ်စယ်ရီယ်. ဟဲတုယ်ဝဲဒတ်. ဘတ်နေအတံယ်
ခါ. မယ်ဘူတ်မယ်ဘာ. ဖဲတ်ကးသ်ကွးယ်သီဒ်လဒ်. ကဂေယ်ဝဲမံယ်. တဂယ်မဒ်
တတဲဆးကဒါဝဲလံယ်.

ဝဲသေတ်တကွဒ်. ဟဒ်ဃုသေဒ်လုံအဂေယ်. ပအံဝီယ်မုံသ်ပးယ်ပျယ်ပါဝဲမံယ်.
လုံသံတဂယ်တဲထံတ်ဝဲ. ကောဒ်နီယ်ဒဲဒ်ဒဲဒ်ကူကယ်ဂေယ်ဝါ. အံတ်ဝီတ်ဆးက
ပျယ်ပါအံတ်ဝဲလံယ်.

အဝဲတဂယ်တဲထံတ်ဒေါင်. ကောဒ်နီယံဒဲဒံထံတ်ဝိတ်ဆး. ကအံတ်လုံဘွဲဘွဲဝဲ
 လံယ်. လုံခီကတးသ်တဂယ်ခံ. ဝိယံမံတ်သေတ်ဇုံ. လုံအဂယ်နေတ်. ဆိုဝိတ်
 တဂယ်မေဟေတ် ဒးဒ်ပျီဒ်စီ. တလိုတ်ဝဲပေါလ်မုတ်နေတ်တအိုတ်. ဒးဒ်ပျီဒ်စီလံယ်
 လေလ်နေဟေတ်လံယ်. လဲယ်ကေယ်ပျံယ်ပါဒးဒ်. ပွယ်မာနေတ်. ဂေယ်ကတးသ်
 လံယ်. တဲဝဲဘွဲ. ဝိယံမံတ်လွီသ်ဂယ်. သင်လံယ်ဖွဒ်အဲတ်ဒေါင်. ဒေဒ်ဝဲအတး.
 အနီတ်ခီကလဒ်ထီဆဒ်. ဒးဒ်ပျီဒ်စီတကွဒ်. ဟဒ်ပလးကမတ်ဝဲပွယ်မာလံယ်.

နေတ်မံယ်. သဲထီဖိုခွါလွီသ်ဂယ်သီဘွဲ. လုံအဝိယံစီနလ်ရလ်ပူယ်. ကစသ်ယွယ်
 တဆူယ်. ပွေဒ်ဖဲဖဒ်ဆးကတံသ်. ကယ်လဒ်ပဒ်လို. တူသ်ကံယ်ဝိယံ. ပူယ်ဝဲလုံအဝိယံ
 စီနလ်ရလ်ပူယ်. ဘတ်တူသ်ကံယ်ကေယ်ဒေါင်ဝဲလုံ. (လောဟကုမ္ဘီ) နလ်ရလ်
 ပူယ်နေတ်လံယ်. အနီတ်သးကလဒ်ဘတ်လံယ်ဒဒ်လုံနလ်ရလ်တပးယံခီဒဒ်.

အနီတ်သးကလဒ်မဒ်. ဖွေဒ်ထံတ်ဖဲတုယ်လုံ. တပးယံခိုတ်ဒုလံယ်. နေတ်ဘွဲ.
 တဂယ်ဒးဒ်တဂယ်. ထီတ်လောလ်သဒ်. ကတဲတသ်ယို. တဲထံတ်ဝဲခွဲဒ်အံတ်ထေဒ်.
 တဖူးတ်ဝိယံ. ဘတ်လံယ်ဒဒ်ကဒါဝဲဒေါင်လံယ်.

တကတ်စံယ်ပယ်ခိုတ်. ဟူဘတ်တသ်ကလုသ်. ရှံဒ်ဖွေပျဒ်မံယ်.

စံယ်ပယ်ခံ. လုံဟူဘတ်ဝဲ (ဒု.သ.န.သော) ကလုသ်လွီသ်ထီတ်ရှံဒ်ပျဒ်ဝဲလံယ်.

ကစသ်ယွယ်နေတ်. အဲတ်ခရယ်တဖူးတ်ဂံသ်အံ. ဟောဖွေပျဒ်ဝဲဒေဒ်အီယံ
 လံယ်.

ဒု. ဒုစိတမဇိဝိမှ

ယေသန္တေ နဒဒမှသေ

ဝိဇ္ဇာမာနေသု ဘောဂေသု

ဒီပံ နကမှ အတ္တနော

အခံလုံပကညံ ... ဝိယံမံတ်သေတ်ဇုံ. ဝဲသေတ်စုကဝဲယံပျီဒ်စီ. အိုတ်လီကစံဒ်
 နသ်ကေ. ကမယ်ဘူတ်မယ်ဘာဝဲ. ဒိုတနေလ်သဒ်ဒေဒ်
 ကောဒ်ဖဒ်ခိုတ်မေသ်ဝဲ. ဘူတ်ဘာဖုညာ. တဘူတ်ဘာပလ်
 ဘတ်ဝဲဒေဒ်နေတ်. ခါအီယံဒးဒ်ဒဲဘဒ်သဒ်မူ. ဘတ်
 အိုတ်ကးယေလ်ဘတ် ဝဲလံယ်.

လိုတ်ယေ ... (ဒးဒ်တသ်အးဘတ်ကးသဒ်ဘိုထံဝဲလံယ်)

သ. သဠိဝဿ သဟဿာနိ

ပရိပုဏ္ဏာနိ သဗ္ဗသော

နိရယေ ပစ္စမာနာနံ

ကဒါ အန္တော ဘဝိဿတိ

အခံလုံပကညံ ... ဖဲ (လောဟကုဏ္ဍိ) နလ်ရလ်ပူယ်အိယ်. ဝဲသေတ်အနိတ်ဃု
ကလဒ်ဘတ်တုသ်ကံယ်ဝီယ်လီ. ဆေဒ်ယေသ်မဒ်ကဝီယ်
ကတးသ် ဝဲလဲတ်.

လိုတ်ယေ ... (အနိတ်ဃုကလဒ်. ဘတ်တုသ်ကံယ်လီ. ဆေဒ်ယေလ်မဒ်
ကပူယ် ဖွဲဒ်တသိတ်ညာဝဲလံယ်.)

န. နတ္ထိ အန္တော ကုတော အန္တော

န အန္တော ပဋိဝိဿတိ

ကဒါဟိ ပကတံ ပါပံ

မမ တုယုဉ္စ မာရိသ

အခံလုံပကညံ ... ဝိယ်မံတ်သေတ်ဇုံ. ကဲသဲထီဖိုခွါခါ. မယ်ပလ်တဂေယ်အးစို
ကမံယ်တကွဒ်. နယ်ဒးဒ်ပဝဲသေတ်ကတးသ်ကအိုတ်တစှာဝဲ
လးယ်လံယ်.

လိုတ်ယေ ... မယ်ကမတ်ဘတ်အးဒဲဘဒ်တကွဒ်. ဆေဒ်ယေလ်မဒ်
ကတးသ် ကေယ်လဲတ်တသိတ်ညာ.

သော. သောဟံနုန ဣတောဂန္တော

ယောနိ လဒ္ဒါန မာနသိ

ဝဒညျ သီလ သမ္ပန္နော

ကာဟာမိ ကုသလံ ဗဟုံ

-- အခံလုံပကညံ ... ယယ်နေတ်မေပူယ်ဖွဲဒ်လုံထဒ်ထီကိုသ်သွဒ်ကပးယ်ပူယ်
တုယ်ဘတ်ကညံဝိယ်ဃတ်ပဝဒ်နေတ်. ပံညာအိုတ်ကဝသ်
သိုတ်တသ်တဲတကွဒ်ကဒိုကနတ်ဝီယ်. ဒးဒ်ပွဲယ်ကေယ်
သီဒ်လဒ်ကမယ်ကေယ် ဝဲထဲဘုတ်ဘာလံယ်.

လိုတ်ယေ ... ယမေပူယ်ဖွဲဒ်နေတ်. ကအိုတ်ဂေယ်ဝါ. မုလ်ဒးဒ်ဘုတ်ဘာ.
ကမယ်ကေယ်ဝဲဘုတ်ဘာလံယ်.

တကတ်စံယ်ပယ်ဒိုတ်ငုံ. နဟူဘတ်တသ်ကလုသ်. လွီသ်ထိတ်နေတ်. ဒေဒ်ဝဲ
ဟောပျဒ်အတး.လံယ်နုလ်ရလ်ဘတ်တူသ်ကံယ်. သဲထိဖိုခွါလွီသ်ဂယ်. ကအိတ်
ထံတ်တဲဝဲကလုသ်မေသ်လံယ်.

တကတ်စံယ်ပယ်ဒိုတ်ဂံသ်. အယ်တရဲယ်တမိယ်တမျီမဒ်. ကဲထံတ်တအိုတ်
ဝဲလံယ်.

ကနတ်ဘတ်တရာဘွံ. ကောသလဒ်စံယ်ပယ်ဒိုတ်နေတ်. နံသ်စသ်သဒ်အိုတ်ဆို
မိုတ်ဘတ်ကေယ်ဦယ်ဖုံဒ်တသ်တနောဒ်ထံတ်ဝဲလံယ်. ပလးဟျိဒ်မာ. ကမတ်ဘတ်
ပွယ်မာဒဲဘဒ်နေတ်. တသ်ဝီဃးဒိုတ်မဒ်ကစသ်ယွယ်တဆူယ်. ဘးတ်စးယ်.
ဆးကတံယ်ပဒ်လို. ဘတ်တူသ်ကံယ်လံယ်. အဝီယ်စီနုလ်ရလ်ပူယ်ဝီယ်မဒ်. လုံ
(လောဟကုန္တိ) နုလ်ရလ်ပူယ်. အနိတ်ဃုကလဒ်. တူသ်ကံယ်လီမဒ်. ကပူယ်ဖွဲဒ်
ကေယ်. တထိတ်ဝဲဒေဒ်မေသ်လံယ်. ယယ်နေတ်. မိုတ်လိုတ်ဘတ်. အဲတ်ကမတ်
သဒ်ပွယ်မာ. ရယ်ကဒ်ဖှာထံတ်ဝဲဃို. သံတနယ်. မီတနေသ်ဝဲလံယ်.

စဒ်ထံတ်လုံခါအီယ်.ဟျိဒ်မာပလးဘတ်ပွယ်မာ. သဒ်တမယ်ဖှာထံတ်.
ကေယ်ဝဲလးယ် လံယ်ဆိုမိုတ်ဝီယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံငုံ.

ကစသ်ပွဲသ်နေတ်. တနယ်ညာအီယ်. မုသ်နယ်အခါယေလ်. သိတ်ညာဘတ်
မေသ်ဝဲလံယ်ကစသ်. ရှံဒ်ထံတ်ဝဲလံယ်.

ဖဲနေတ်ခါ. မီလုံဖျသ်. မေမူဒ်ထာပေါလ်ခွါ. အိုတ်ဝဲဂံယ်ထေဒ်နေတ်လံယ်.
မေသ်ဃိုစံယ်ပယ်ဒိုတ်. ရှံဒ်ထံတ်တသ်တဲ. ဟူဘတ်ဝဲဘွံ.

လုံယဂံသ်အထံဒ်အထာ. နေသ်ဝဲလီဆိုမိုတ်ဝီယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံငုံ.

စံယ်ပယ်ဒိုတ်နေတ်. တနယ်ညာအီယ်. မုသ်နယ်အခါယေလ်. သိတ်ညာဝဲ
သောဒ်. ကစသ်ပွဲသ်နေတ်နသ်ကေ. တယူယ်ဇနယ်ခယီကွဲ. ယီယ်ဝဲလဲယ်ဘတ်
တုယ်ဝီယ်လီဃို. တယူယ်ဇနယ်ခယီ. ကွဲယီယ်နေတ်. သိတ်ညာဘတ်ဝဲဒတ်လီ
လံယ်. ပတီရှံဒ်ထံတ်ဝဲလံယ်.

တကတ်သေတ်ငုံ.

ပွယ်ဘတ်တနံယ်. မုသ်နယ်အခါ.ယေလ်နေငံယ်. ပွယ်ဘတ်တနံယ်. တယူယ်
ဇနယ်ခယီကွဲ. ယီယ်ဝဲနေငံယ်.

မယ်တသ်ဒဲဘဒ်. အးခေဒ်မေသ်ဝဲ. သတ္တဝယ်သေတ်ကံသ်ဖုညာ. သယ်သယယ် ခယီကွဲနေတ်. ယီယံထံဘိုဝဲမေသ်လံယ်. တဲဝီယံလုံဖံလလ်. မေဒ်တေယ်သနယ် တောယ်ဟောဖှာဝဲဒတ်လံယ်.

အနေချိဒ်မေဒ်တေယ်သနယ်တံယ်

ဒီဃာ ဇာဂရတော ရတ္တိ
ဒီဃာသန္တဿ ယောဇနံ
ဒီဃော ဗာလာနံ သံသာရော
သဒ္ဓမ္မံ အဝိဇာနတာ
အခံလုံပကညံ ... ဝီတနေသ်. မဲလ်သတ်ကဲယံထံကညံဖုညာ. မုသ်နသ်အခါ
ယေလ်ဝဲသောဒ်မေသ်လံယ်. လဲယံခယီပေယ်ပါပွယ်ဖုညာ
တယုယ်ဇနယ်ခယီကွဲယီယံဝဲသောဒ်မေသ်လံယ်. သုယ်
တောယ်ကံတရာ. ဒးဒ်ပံညာမဲလ်ဒီ. တသိတ်ညာတထိတ်
ဝဲပွယ်ဖုညာ. သယ်သယယ်ခယီကွဲနေတ်. ယီယံထံဘို
ဝဲလံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်. ကတးသ်ဘွံ. မေမူဒ်ထာပေါလ်ခွါနေတ်.
တုယ်ဝဲလုံ (သောတာပတ္တိဖိုလ်) လံယ်.

ပွယ်အာဂယ်ဖုညာသေတ်နသ်ကေ. (သောတာပတ္တိဖိုလ်) စဒ်ထံတ်တုယ်ဝဲဒတ်
လံယ်.

ကဲသဒ်နိဒ်ကို.

ကောသလဒ်စံယ်ပယ်ဒိုတ်နေတ်. ဘာလံယ်ကစသ်ယွယ်ဝီယံ. ကေယ်ဝဲလုံနုသ်
ပူယ်. ဖံတ်ချိဒ်ဃလ်ကညံဒးဒ်. သတ္တဝယ်သေတ်ခဲလးသ်. မးထိုတ်ပုသ်. ကွဲတ်လံယ်
ကွေလ်ဝဲလံယ်.

ဘတ်ဖံဒ်ချိဒ်ကွာ. ပူယ်ဖွဲဒ်ဝဲမုတ်ခွါဖုညာ. ကေယ်တုယ်လုံ. နံသ်စသ်သေတ်
ဟိုတ်. သိတ်ညာဘတ်ဂေသ်ကျိယ်. ကောဒ်မီယံဒဲဒ်ဝီယံလးလ်ဘွံ.

ကစသ် (မလ္လိကာမိဖုရားကြီး) နေတ်သဒ်ဘိုထံကးဘတ်. နိတ်လုံကယယ်ဘွဲတ်
လသ်တကေယ်.

ကစသ်ဂေယ်မေသ်ဝဲ (မလ္လိကာမိဖုရားကြီး) ကူသ်ဘျဲဒ်ဖိုတ်ကျေဇူတဲပကြးယ်
ဝဲလံယ်.

မုသ်ဟာခါနဲသ်သံဖုညာ.

လုံတရာသပေယ်တသ်လံသ်. စီဝေဖိုတ်ဝဲဒတ်.

နဲသ်သံသေတ်ဇုံ.

(မလ္လိကာမိဖုရားကြီး နေသ်ပံညာအိုတ်ဂေယ်မံယ်. ကွသ်ဖိုထီတ်တသ်. ယိယ်
ဒိုတ်အိုတ်ဝဲလံယ်. ဒိုတနေလ်ဘတ်. နံသ်စသ်ပံညာဃို. သတ္တဝယ်အာဂယ်ဖုညာ
ဂံသ်ကဲတ်တဘဒ်ထုံဒ်ထံတ်နေဝဲသ်မူ. (ဖိဝိတဒါန) တသ်ဘူတ်မံယ်. စေဒ်ပကြးယ်
တဲဖှာဝဲဒတ်လံယ်.

တသ်တဲဝဲနေတ်တကွဒ်. အိုတ်ဝဲလုံ (ဂန္ဓကုဋ္ဌိတိုက်) ပူယ်ကစသ်ယွယ်သီတ်
ညာဝဲဒတ်ထွဲဒ်ကညဒ်ဟဲဝဲဝီယ်. လုံဒါလံယ်ပလ်လံသ်ဆိတ်နံယ်ဝဲဒတ်.

တဲစီဝေဝဲတသ်တဲမဒုလဲတ်. စဒ်ဝဲဒတ်.

တသ်တဲဝဲအီယ်လံယ်. တဲဝဲဒတ်. ပတီရုံဒ်ကဒါကေယ်ဘျဲ.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ.

(မလ္လိကာမိဖုရား) နေတ်. ဒိုတနေလ်ဒဲဒ်. နံသ်စသ်ပံညာ. ပွယ်အာဂယ်ဖုညာ.
ကဲတ်ထုံဒ်ထံတ်သ်မူ (ဖိဝိတဒါန) တသ်ဘူတ်နေတ်. တဃတ်ညာအီယ်လံတ်
မဒ်. မယ်ဝဲတမေသ်ဒေဒ်.

လုံညာဖိုယ်ဃတ်ဒတ်ခါနသ်ကေ. ဟေတ်ဖူဘတ်ဝဲလံယ်တဲဝီယ်.

အတေဒ်ဇေဒ်ကျဲ. ကေယ်ဟောပျဒ်ကဒါနေဝဲဒေဒ်အီယ်လံယ်.

အတေဒ်ပျေဒ်ယဒ်. (မလ္လိကာမိဖုရား) လုံညာဂေသ်ကိုယ်

လုံညာခါ. ဒူပြဲသ်ကသီကံသ်ပူယ်. ပျယ်မတဒ်စံယ်ပယ်ဒိုတ်. ဖိုခါအိုတ်ဝဲတဂယ်.
လဲယ်ဝဲလုံခူးတ်ခဲတ်ထေဒ်. တဲဝဲဒတ်. ခူးတ်ကစသ်နဒ်မေနေတ်. ကစသ်နဒ်မေဇုံ.

ယပသ်စံယ်ပယ်သီတလး. ယမေကဲထံတ်ဘတ်. စံယ်ပယ်နေတ်. စံယ်ပယ်ဒဲဒ်.
မိဒ်ဖယာသေတ်ခဲလးလ်. ကောလ်ဘိုသွိုတ်. ကပူယ်ဇေယ်ပဒ်သဒ်ဝဲကစသ်နဒ်မေ
လံယ်. ကွသ်ဟေတ်တဘဒ်. မယ်စးယ်ယယ်. ဒေဒ်ဝဲကဲဘတ်စံယ်ပယ်မံယ်. ဆူဒ်တံ
ဃေဝဲဒေဒ်နေတ်လံယ်.

တုယ်လုံအပသ်သီဘျဲ. ကဲထံထံဘတ်ဝဲစံယ်ပယ်လံယ်.

နဒ်မေတကို. စိုကမံယံဗျို. ယကဲထံတ်ဘတ်စံယံပယ်လံယံ. ဆိုမိုတ်ဝီယံ. ကပူယံဇောယ်ပဒ်သဒ်. နဒ်မေဂံသ်. ဒးဒ်သီတ်သုဒ်အာမဒ်. လဲတ်ဖံတ်နေဝဲ. (၁၀၁) ပါစံယံပယ် ဒးဒ်မီဒ်ဖယာသေတ်ဖုညာခဲလးသ်. ဟာကေယ်ဖံတ်မူယံ ဝဲလံယံ. အဆေဒ်ကတးသ်မေသ်ဝဲ (ဥဂ္ဂသေန) စံယံပယ်မီဒ်ဖယာ (ဓမ္မဒိန္နာ) နေတ်အိုတ်ဒးဒ်ဟုံဒ်သဒ်ဗျို. ပလံတံသ်ဝဲဒတ်. မီဒ်ဖယာအဂယ်ဖုညာ. ကမယ် သီဂံသ်. ဟဲမူယံဝဲလုံခွးတ်ခံတ်ထေဒ်လံယံ. ခေါဒ်ခွးတ်ထူတ်ကစသ်နဒ်မေခံ.

စံယံပယ်ဝဲအီယံ. မေသ်ဝဲ (၁၀၁)ပါ စံယံပယ်ခဲလးသ်တကွဒ်.နးယံဝဲဒတ် နေတ်. မေသ်လုံယစိုကမံယံဗျို. ဆိုမိုတ်ဘတ်ဝီယံ.ဒးဒ်စံယံပယ်သေတ်တဖတ်. ကောလ်ဘိုသွိုတ်. ကပူယံဇောယ်ပဒ်သဒ်ယယ်. ရဲသ်ကွဲယံမယ်ဝဲလီ. မေမယ်သီဝဲ. စံယံပယ်သေတ်တကွဒ်. ကောဒ်တမီသ်. (ဇမ္ဗုဒိပ်ကျွန်း) ခဲလးသ်. စံယံပယ်မျိုဆဲဒ် ကလံယံတိုလ်ဝဲလံယံ. လုံယအိုတ်လံသ်ကွဲ. ခွးတ်ခံတ်ထေဒ်နသ်ကေ. ဒးဒ်သွိုတ် သွေ. ကဘတ်အးနးအူတ်. သထူတ်ဝဲလံယံ.

ကေဒ်စဒ်ဝဲအီယံ. ယကြံတာကနေသ်ယေ. ဆိုမိုတ်. စံတ်ထီကွသ်လံယံ. ကြံတာတကဲထီတ်လံယံဝဲ. နဒ်လုံအဂယ်အိုတ်တဖတ်. လဲယ်ဃေဝဲဒတ်တသ်မယ် စးယံ. မယ်စးယံတကဲ. တဲဝဲခဲလးသ်လံယံ. လံသ်ခီကတးသ်. လဲယ်ဝဲလုံတမီအေ အိုတ်. တမီအေသေတ်. မယ်စးယံတကဲ. တနသ်ကေ. ကဲထံတ်သေမေသ်ဝဲ. ကွဲတဘို. ဟေတ်ကူတ်. တဲဖှာပျဒ်နေဝဲလံယံ.

နဝဲနဒ်သာဇုံ. နဝဲနေတ်ကေယ်ကဒါဝီယံ. လုံစံယံပယ်နေတ်မဲလ်ညာ. ထီတ်ဖှာ ဝဲခါ. နကယ်ဘးဃလ်သဒ်ဒးဒ်. တသ်ဒ်တံဂံယံနေတ်ဝီယံ. ဒေဒ်ကဟဒ်ထွဲဒ် ပူယံကွေလ်လုံအဂယ်မယ်ပျဒ်ဟယ်ဆံယံနေဇံယံ.

စံယံပယ်ဒိုတ်ခံ.

လဲယ်တဂေယ်. ကကြံတာဝဲနယ်လံယံ.

နေတ်ဘွဲနဝဲခံ.

ကစသ်စံယံပယ်ဒိုတ်ဇုံ.

နယ်နေတ် (၁၀၁)ပါ စံယံပယ်ဒးဒ်မီဒ်ဖယာသေတ်. ကောလ်ဘိုသွိုတ်.

ကပူယံဇောယ်ယယ်. ဒုတ်လံယံပလ်သဒ်.

ခါအီယံ (ဥဂ္ဂသေန) စံယံပယ်မီဒ်ဖယာ (ဓမ္မဒိန္နာ) တဂယ်ခံနပလံတံသ်ဃလ်.

ယယ်နေတ်. လီတ်ဘွေဒ်ဘွေဒ်တသ်တဲသေဝဲ. ပွယ်သေတ်ပူယံဇောယ်ယယ်.

တမိုတ်ပူယံဇောတ်ဘတ်သဒ်လံယံတဲဇံယံ.

မေနေတ်ဘုံ.

ကလဲယံကောဒ်ဝဲ (ဓမ္မဒိန္နာဓိဖုရား) လံယံ.

(ဓမ္မဒိန္နာ) ဟဲမေတုယံ. ကဟောနေဝဲစံယံပယ်ဒိုတ်တရာ.

ပွယ်အာဂယ်ဖုညာ. သဒ်မူကပူယံဖွဲဒ်ဝဲ. (ဇိဝိတဒါန) တသ်ဘူတ်ကကဲထံတ်
ကေယံလံယံ. ဟေတ်တဲနဲတ်ပျဲဒ်ဝဲ. ဒေဒ်နေတ်လံယံ.

ခေါဒ်ခွဲတ်ထူတ်နဒ်မေကေယံဘုံ.

လုံတမီအေပယ်. တဲအတားမယ်ဝဲဒတ်.

ဒူပြဲသ်ကသီ. စံယံပယ်ဒိုတ်ခဲ. မးလဲယံကောဒ်နေဝဲ. (ဓမ္မဒိန္နာ) လံယံ.
ဟဲတုယံဘုံ.

(ဓမ္မဒိန္နာ) နေတ်.

စံယံပယ်ခဲလးသ်. အဆေဒ်ကတားသ်မေသ်ယို.

ဆိတ်နံယံဒိုတ်. တသ်ဃးယံထေဒ်ကတားသ်မေသ်ဝဲ. (ဥဂ္ဂသေန) စံယံပယ်.

ဘာလံယံဝီယံ. ဆိတ်နံယံဝဲဒတ်လံယံ.

စံယံပယ်ဒိုတ်ခဲ.

ယယ်နေတ်. မေသ်ဝဲ. စံယံပယ်ခဲလးသ်. အဒိုတ်ကတားသ်တဂယ်. တဘာ
လံယံအဆေဒ်ကတားသ်မေသ်ဝဲ. အဝယ်နေတ်လံယံ. ဘာလံယံဝဲဒတ်.

ဆိုမိုတ်ဝီယံသဒ်ထံတ်ဝဲဒတ်.

(ဓမ္မဒိန္နာ) ခဲ.

ကစသ်စံယံပယ်ဒိုတ်ဇံ.

ကစသ်စံယံပယ်ဒိုတ်နေတ်. ဖံတ်ချိုဒ်ဃလံဝဲသေတ်မေသ်လံယံ.

ယဝယ် (ဥဂ္ဂသေန) စံယံပယ်နေတ်.

တဘုံဃံဒးဒ်. တသ်ပးပြုလ်. စီစေယ်ချာသယ်ခဲလးသ်ဟေတ်ဝဲလံသ်သဒ်.

သဒ်ကညံယံပလ်ယယ်.

မေသ်ဝဲဟေတ်ပလ်. စီစေယ်ချာသယ်. ခေပွယ်လံသ်သဒ်. ယဝယ်တဂယ်လံယံ
ယဘာဇံယံ.

စီစေယ်ချာသယ်. သဒ်မူသေတ်ကမယ်ဟဒ်ဂံယံ. ဒေဒ်နေဝဲစံယံပယ်. ဘာတကဲ
လံယံ.

တဲရှ်ပျံဒ်ကဒါဘွံ.

ခေါဒ်ခွဲးတဲထူတ်နဒ်မေခံ.

အဲတ်ဒေမုတ်ဇုံ.

နတဲတသ်နေတ်. လိုယ်ဘူးမေသ်ကြဲးဒ်ကစံဒ်လံယ်. စေဒ်ပတြဲးယံတဲဝီယ်.

ဒဲးဒ်ဖံပူယ်ဇောယ်ဝဲ(ဓမ္မဒိန္နာ) လံယ်.

စံယ်ပယ်ဒိုတ်ခံ.

နဝဲမိဒ်ဖယာဇုံ.

နမေတဘာယယ်. အိုတ်ဒတ်ဝဲ. လုံ. ဟေတ်လံယ်ယယ်.

စီစေယ်ချာသယ်. တကိုစိုကမံယ်ဒိုတ်ဝဲနဒ်. ဘတ်မဒု.နတဘာဝဲဒေါဒ်
လဲတ်တဲဝဲ.

ကစသ်စံယ်ပယ်ဒိုတ်ဇုံ.

ကစသ်စံယ်ပယ်ဒိုတ်နေတ်. လုံညာဘူတ်ဘာ. စိုကမံယ်ဒိုတ်သတ်ယို.

ကဲထံတ်ဝဲစံယ်ပယ်လံယ်. နဒ်မေဟေတ်မယ်စးယံနယ်. တမေသ်ဝဲလံယ်.

ရှံဒ်ထဒ်ကဒါဒေါဒ်.

နဒ်မေအဲတ်ဒေါဒ်သပေါကျဒ်ယို.

ဒီဘွံဒဲးဒ်ဖံပူယ်ဇောယ်ဒေါဒ်ဝဲလံယ်.

ကစသ်စံယ်ပယ်ဒိုတ်ဇုံ.

ကစသ်စံယ်ပယ်ဒိုတ်နေတ်. မေသ်ဝဲနဒ်မေအီယ် (၁၀၁) ပါစံယ်ပယ်သေတ်
တကွဒ်.

ဖံတ်နေယယ်. လုံနဒ်မေစိုကမံယ်ယို. နးယံနေသ်ဝဲဒတ်.

နဒ်မေနေတ်. တကိုစိုကမံယ်. ဒိုတ်ဝဲလံယ်. နပတြဲးယံတဲဖှာဝဲလံယ်.

လုံနပတြဲးယံတဲဖှာအတး. မေမေသ်ဝဲနေတ်မံယ်.

နဒ်မေအိုတ်ခွဲးတဲဒီ. လုံစုစေတ်အဒေယေတဒေ.မေတ်အံတ်လဲဒ်ဝဲနေတ်.

ဘတ်မဒုကွသ်ဝဲဒေဒ်နေတ်လဲတ်. ဒဲးဒ်တကိုစိုကမံယ်. ဘတ်မဒု. တမယ်
ပေလ်ဝဲ.

မေတ်အူနေတ်လဲတ်. ရှံဒ်ပျံဒ်ကဒါဒေါဒ်ဝဲ.

နဒ်မေခံ.

သးဘွံထံတ်ဘဒ်ပူယ်ဇောယ်ဒေါဒ်ဝဲဒဲးဒ်ဖံလံယ်.

(ဓမ္မဒိန္နာ) နေတ်ဖဲတဲဝဲတသ်တဲခါ. ဟံတ်ထံတ်ဝီယံ. နီယံကဒါဒေါဒ်ဝဲလံယံ. စယ်ပယ်ဒိုတ်ခဲ.

မိဒ်ဖယာဇံ. ဒေဒ်လဲတ်မံယံ. နသဒ်ဖဲတ်ပျယ်. ပျယ်ထံတ်လီယေ. စဒ်ဝဲလံယံ. စံယံပယ်ဒိုတ်ဇံ.

တဲဒေဒ်နေတ်တဂ္ဂေသ်. သတိဒ်ပံညာ. လးပွဲယံမေသ်. ဒေဒ်ဝဲယယ်နေတ်. ပျယ်တမေသ်ဝဲလံယံ.

မေဒေဒ်နေတ်. ဘတ်မဒု. နဟံတ်ဟံတ်နီယံနီယံမယ်ဝဲလဲတ်.

ဟံတ်ဝီယံ. နီယံထံတ်ဝဲဂေသ်ကျိယံ

ကစသ်စံယံပယ်ဒိုတ်ဇံ. ဒိုကနတ်ကွသ်မံယံ.

ယယ်နေတ်. လုံညာစိုယ်ဃတ်ဒတ်ခါ. ကဲထံတ်ဘတ်ဝဲမုတ်ဖိုတဂ္ဂေသ်. မုတ်ကနံယံ. ခါဘတ်သီတ်ဖဲ. ထံတ်ပွသ်ဝီယံ. ဘတ်လဲယံအိုတ်ပျယ်ဝဲလုံ. ဝယ်ဟိတ်နေတ်လံယံ.

တနီယံမုသ်ဒေါဒ်. ဝယ်ဝိုယ်မံတ်ခွါတဂ္ဂေသ်. ဟဲဟဒ်တုယ်လုံဟိတ်လံယံ. တမ္ဘိယံအဂံသ်. ကဖဲဒ်ဒ်အံတ်ကေယံ. မးဝဲအိုတ်ဟိတ်မုတ်ဖို. လဲယံပွယ်နေတသ်ဖေဒ်တသ်ညတ်လုံ. ဈေပူယံလံယံ. ဟာကေယံတနေသ်ပတ်ဝဲနံမီယံဃို. မိနံယံဟိတ်လံသ်ခီ. သိုတဒုကိုဒ်ကောလ်ဘို. ဖဲဒ်ဒ်အံတ်ဝဲလံယံ.

မေသ်ဝဲကိုဒ်ကောလ်ဘို. တသ်ဒဲဘဒ်ဖိုကမံယံဃို. သီဝီယံဘတ်လံယံနလ်ရလ်ပူယံ. တူသ်ကံယံ. ပူယံဖွဲဒ်ကဒါဝီယံ. စိုကမံယံအိုတ်တေသ်ဒေဒ်ဃို. ပွဲယံသောဒ်ဝဲသိုဆူတ်ဘိုအိုတ်. ကဲထံတ်ကောဒ်ဃတ်ဘတ်တူသ်ကံယံ. ဒေါဒ်လံယံကိုဒ်ကဒါဝဲ. ကောလ်ဘိုမေသ်လံယံ.

ကစသ်စံယံပယ်ဒိုတ်နေတ်.

မေသ်ဝဲ(၁၀၁)ပါပွယစံယံပယ်ဖုညာ. သဒ်မူတကွဒ်. မေမယ်သီဝဲနေတ်. ဆေဒ်ယေလ်မဒ်. ဖွဲနဒ်တတးသ်ကွာ. ပူယံဖွဲဒ်ကဒါကေယံ. ကနေသ်ဝဲလဲတ်. ဆိုမိုတ်ထံတ်. ဟံတ်ဘတ်ဝဲဒေဒ်နေတ်လံယံ. ကစသ်စံယံပယ်ဒိုတ်ဇံ.

နဝဲမိဒ်ဖယာဇံ. ဘတ်မဒု. နီယံကဒါဝဲဒေါဒ်လဲတ်.

ကစသ်စံယံပယ်ဒိုတ်ဇံ.

ယယ်နေတ်. လုံပွတ်တတးသ်တနဒ်ကွာ. ပူယံဖွဲတ်ဝီယံလီဃို.

သဒ္ဓိစုံသိဝိယံ. နိယဘတ်ဝဲမေသလံယံ.

ခေါဒ်ခွတ်ထူတ်နဒ်မေနေတ်.

ဒေဒ်လုံညာအတား. ဒေဒ်ဖုံပူယံဇောယံကေယံဒေါဒ်ဝဲလံယံ.

စံယံပယ်ဒိုတ်ခံ.

အံယံ. ယယ်အိယံ. တသ်ဝိဃးအမူဒ်. မယ်ကမတ်ဘတ်ဝဲလီမံယံ.

(ဓမ္မဒိန္နာ) နေတ်. မယ်သီဘတ်. သိုတဒုဃို. ဘတ်တူသ်ကံယံလုံ. နလ်ရလ်
ပူယံဝိယံ. ပူယံပွဲဒ်ကဒါလီမဒ်. ဒေဒ်သိုဆူတ်ဘိုအိုတ်ဝဲအမုဒ်. ဘတ်တူသ်ကံယံ.
ဒေါဒ်လံယံဒုံဒ်ကိုဒ်တဲလ်ကဒါကေယံဝဲ. ကောလ်ဘိုလံယံ.

ယယ်အိယံ. မေသ်ဝဲ(၁၀၁) ပါပွယ်စံယံပယ်သေတ်တကွဒ်. မေမယ်သီကမတ်
ဘတ်ဝဲနေတ်. ဆေဒ်ယေလ်မဒ်. ကအိုတ်ခုတ်ကဘဒ်ချာသယ်ဘတ်ကေယံဝဲလးယံ
လဲတ်. တဲဝိယံ. ပွသ်ကွေလ်ဝဲစံယံပယ်ခဲလးသ်ဝိယံ.

ဒိုတ်နေနံသ်စသ်. ညာပွသ်ဝဲစံယံပယ်ဖုညာ. ဘာလံယံကလောဒ်. တက္ခိသ်
ယေကညာကေယံဝဲ. နံသ်ဆေဒ်ညာဘံတ်. စံယံပယ်ဒေါဒ်နေတ်. ဘိုတ်ထံတ်
စုယေဝိသဒ်စူယံကေယံဝဲ. တသ်ကမတ်လံယံ.

ဝိယံဘုံမဒ်. စံယံပယ်ကောဒ်ဂယ်. ပွဲကေယံဝဲလုံ. နံသ်စသ်သေတ်. တသ်လံသ်
ထီ ကံသ်ပူယံနေတ်လံယံ.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ.

ဒေဒ်နေတ်မံယံ (မလ္လိကာမိဖုရား) နေတ်.

လုံညာခါနသ်ကေ. ပွယ်အာဂယ်သဒ်မူ. (ဖိဝိတဒါန) တသ်ဘူတ်.

ထုံဒ်ပူယံဖွဲဒ်ပြဲဒ်ကူသ်ဖူဘတ်ဝဲလံယံ. တဲဝိယံဘုံမဒ်.

ဖဲနေတ်ခါ. ဒူပြဲသ်ကသီစံယံပယ်နေတ်.

ခါအိယံကဲထံတ်ဝဲ. ကောသလဒ်စံယံပယ်လံယံ.

ဖဲနေတ်ခါ. (ဓမ္မဒိန္နာမိဖုရား) နေတ်.

ခါအိယံကဲထံတ်ဝဲ. (မလ္လိကာမိဖုရား) လံယံ.

ဖဲနေတ်ခါ. ခေါဒ်ခွတ်ထူတ်နဒ်မေနေတ်.

ခါအိယံမေသ်ဝဲ. ယယ်ကစသ်ယွယ်လံယံ. ပံပျဒ်ကေယံဝဲဇေတောယံဝိယံ.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ.

မယ်သီပွယ်သူတ်ပွယ်သဒ်နေတ်. တမေသ်ကြးဒ်မယ်ထံတ်ဝဲ. အမူဒ်ဘတ်မံယံ.

၀၈)

မိမိတို့အပေါ်၌.ပို၍ထွန်း.နု.သ. နု.သော.အရေသိ

၁၅၁

မယ်သီပွသ်သူတ်ပွယ်သဒ်နတ်. စိုယ်ဃတ်ထံယီယ်မဒ်. နီယ်နယ်ပဒ်လို.
စိုယေယ်ပေယ်ပါ. ဘတ်တူသ်ကံယ်ကဒါဝဲလံယ်.

မေသ်ဝဲဖွတ်နဒ်. တတးသ်ပေယ်ပါ. စိုယ်ဃတ်ဖုညာ. ဘတ်ကဲထံတ်သဒ်တကွဒ်
သတ္တဝယ်သေတ်. မေသီတ်ညာထီဆဒ်ဝဲနတ်. တဂယ်ဒးဒ်တဂယ်.
တမယ်သီလောလ် ဝဲသဒ်လးယ်လံယ်.

မယ်သီဝဲ. သတ္တဝယ်တကွဒ်နတ်. ပျီဒ်စိုဒ်ပယ်သယ်သယယ်. ဒီမိယ်လးသ်မံယ်
အဘွံဘွံအထဒ်ထဒ်. ဘတ်ကိုသ်ဂံယ်. ဘတ်တူသ်ဘတ်ကံယ်ဝဲဒတ်လံယ်. တရာ
နီဒ်ကိုအဆိုသဒ်. မယ်ကတးသ်ကေယ်ဝဲဖဲအီယ်လံယ်.

မိမိတို့အပေါ်၌.ပို၍ထွန်းပီယံလီ



(၂)

(အရှင်မဟာကဿပ)ပွဲသံတဂယ်ဝိဒ်ထွန်

ကစသ်ယွယ်နေတ်. သယ်ဂူတ္တိဒ်ကံသ်. စေယ်တဂိုယ်ဖျသ်ပူယ်. ဆိတ်နံယ် အိုတ်ခုတ်ဒေဒ်ဝဲခါ. အကျဲပျူဒ်ဝဲ (အရှင်မဟာကဿပမထေရ်မြတ်) ပွဲသံတဂယ်ဃို. (စရဉ္ဇေနာ ဓိဂစ္ဆေယျ) စဒ်ထံတ်ဓမဒ်တေယ်သနယ်တေယ်. ဟောဖှာဝဲဒတ်လံယ်.

ပျိဒ်ခိုဒ်ပယ်ကဲသ်.ပွဲသံနဲသံသံပိုဓိပါ

(အရှင်မဟာကဿပမထေရ်မြတ်) နေတ်ဒိုတနေလ်သဒ်ဒေဒ်. ယယ်စကျိယ် ကံသ်ဝိယ်လုံ (ဝိပုလိဂူ) ပူယ်နေတ်.ဒေဒ်ပွဲသံနဲသံသံပိုဓိပါအိုတ်ဝဲဒတ်လံယ်. ပွဲသံခိပါ ကွာ. ပထမဒ်လဲဒ်အူတပါနေတ်. ကယဲသ်ဝဲ. ဝိဒ်တရာဒိုတ်ဆေဒ်ခဲလးသ်ယိုယ် သေယ်ဂေယ်ဝါ. သဒ်ရှိဖှာ. ပျူဒ်စုဒ်မယ်ဝဲဒတ်လံယ်.

လုံအဝဲတပါနေတ်. တဓိယ်မဒ်တမယ်ဝဲ. လုံမဲလ်ညာတပါမယ်ပလ်ဝဲ. ထီပွသ် မဲလ်. တပူယ်. စဒ်ထံတ်လးပွဲယ်. မယ်ပလ်သိတ်ညာဝဲနေတ်. ဒေဒ်ဝဲနံသ်စသ်မယ် ပလ်သောဒ်. ကလောဒ်ပလ်သဒ်လဲယ်လုံ (မထေရ်) မျဒ်အိုတ်.

ကစသ်ငဲ့. ထီပွသ်မဲလ်တပူယ်သေတ်ခဲလးလ်. ကစသ်ပွဲသ်မယ်ပလ်ဝိယ်လီ. ပွဲသ်မဲလ်ထိုဒ်တပူယ်လသ်မံယ်ကစသ်.

အံတ်လုသ်ထီခါ. သေခံတ်ခါနသ်ကေ. ဒေဒ်ဝဲလုံညာအတး. ပွယ်မယ်ပလ် နေတ်ဒေဒ်ဝဲနံသ်စသ်မယ်သောဒ်. ဟယ်ဆံယ်ပတီရှ်ဒ်သေလံယ်.

လဲဒ်အူတပါခံ. ဆိုမိုတ်ထံတ်ဝဲ. ပွယ်ဝဲအိယ်. လုံယမယ်ပလ်အမူဒ်ကေဒ်စဒ်ခဲ
လးသ်ဖုညာ. ဒေဒ်ဝဲနံသ်စသ်မယ်သောဒ်. လဲယံပတီရှ်ဒ် ထံတ်ဝဲသေလံယ်.

အိုတ်ဒတ်ဝဲ. ဂေသ်ကျိယ်ထီဆဒ်. ဒေဒ်သိတ်ညာကမယ်ပျဒ်ကေယ်. ဆိုမိုတ်ဝဲ
ရဲသ်ကွဲယံမယ်ပလ်ဝဲ. ထီလုသ်ဂံသ်ဝီယ်. ပလ်ခူသူတ်ဃလ်ဝဲလုံ. လုသ်ထီခါလံသ်
ဒီနေတ်လံယ်.

လုံထီခွဲတပးယံပူယ်. လူလံယ်ထီတခွဲဒ်ဝီယ်. ဒိုထံတ်ပလ်. ပွဲကလလ်ထံတ်
ဃလ်ဝဲ. လုံဒီတပါခံ. မီဂဲယံထးတ်ထံတ်နံတ်သဒ်ဘွဲ.

ကလလ်ခုတ်ကသွီထံတ်. ထီခွဲတပးယံထီတ်ဝဲနေတ်.

ဆိုမိုတ်ဝဲလုံ. လုသ်ထီခါပူယ်နေတ်. ရဲသ်ကွဲယံမယ်ပလ်ဝီယ်ကဒ်စံဃို.

ကရံတဖိုလဲယံလုံ (မထေရ်) အိုတ်ပတီရှ်ဒ်ထံတ်ဝဲ.

ကစသ်ငုံ. မယ်ပလ်ထီလုသ်ဝီယ်လီ. ကညဒ်လုသ်ထီလသ်မံယ်. ပတီရှ်ဒ်ဝီယ်.
ဒးဒ် (မထေရ်) တပူယ်ဃံ. ဟဲဝတ်နူလ်ဝဲလုံ. လုသ်ထီခါပူယ်ဘွဲ. တထီတ်ထီအိုတ်နံ
မီယ် (မထေရ်)ခံ.

ပွဲသ်နဲသ်သံဖိုငုံ. ထီအိုတ်ဖဲလဲတ်. စဒ်ဝဲဒတ်လံယ်.

နဲသ်သံဖိုနေတ်. လဲယံဝဲလုံဖတ်ကပူယ်. ဘူးတ်ထံတ်ဝဲထီလုံ. ကလလ်ခုတ်
ကသွီ. ထီခွဲတပးယံပူယ်နေတ်. ထီတအိုတ်သိတ်ညာဝဲဘွဲ.

နကွသ်ကတ်မံယ်. နဲသ်သံဝဲအိယ်. ယိုဒ်မယ်ဒိုတ်မဒ်လံယ်. ထီတအိုတ်နံစဲဒ်ထဲ
တပးယံခံလံ. ဒိုထံတ်ဝီယ်ဘွဲ. လဲယံဟဒ်ဝဲဖဲလဲတ်.

ယဝဲခံ. ဆိုမိုတ်လုံ. မယ်ပလ်ဝီယ်လးလ်လီဃို. လဲယံပေဒ် (မထေရ်) ဟဲကွဲဝဲ.
ကဲဒ်ယဲဒ်ဒုတ်ဒွဲတ်. တဲကလလ်ဝီယ်. ဟီထံတ်တပးယံ. ကလဲယံဒးတ်ထီဃို. ထွဲဒ်ထံတ်
လဲယံဝဲလံယ်.

နေတ်ဘွဲမဒ်. လဲဒ်အူတပါ. ပလ်ခူသူတ်ထီလုသ်. ဟဲစောလ်နေဝီယ်. ဆဲဒ်
ကဒ်ပွဲဒ်ဒ် လုသ်ဝဲလံယ်.

(မထေရ်) မျဒ်ခံ.

မူကောလ်တပါနေတ်. ရဲသ်ကွဲယံပလ်ထီလုသ်ဝီယ်လီ.

ကညဒ်လုသ်ထီ. လဲယံထံတ်ပတီရှ်ဒ်ယယ်ဝီယ်.

ခါအိယ်ဒေါဒ်. ကဲဒ်ယဲဒ်ဒုတ်ဒွဲတ်ပွယ်ဝီယ်. လဲယံဒးတ်ဝဲထီနေတ်.

ဂေသ်ကျိယ်အိုတ်ဒေဒ်လဲတ်. စံတ်ထီသီကွသ်ဝဲဘွဲ.

လဲဒ်အူတပါ. ပိဒ်ဒိုတ်ဆေဒ်ခဲလးသ်. မယ်ပလဲဝဲတဖတ်နေတ်.
ဒေဒ်ဝဲနံသ်စသ်မယ်သောဒ်. ဟယ်ဆံယ်လိတ်ဘွေဒ်ဘွေဒ်ဂေသ်ကျိယ်.
သိတ်ညာထီဆေဒ်ဝဲဒတ်လံယ်.

တုယ်လုံမုသ်ဟာခါ. ဟဲလုံနံသ်စသ်ဂံယ်ထေဒ်. ဒူတီယဒ်ပွဲသ်နဲသ်သံနေတ်.
ပွဲသ်နဲသ်သံဖိုဇုံ. တသ်လုံနဲသ်သံမျိုနေတ်. နံသ်စသ်မယ်ပလဲနေတ်လံယ်.
မယ်ပလဲမံယ်. ဘတ်တဲဝဲ. နံသ်စသ်တမယ်ဝဲ. ဒေဒ်မယ်ပလဲသောဒ်ဟယ်ဆံယ်
လိတ်ဘွေဒ်ဘွေဒ်ဝဲ.

လုံမုသ်လံယ်ခါနေတ်.

ထီလုသ်မယ်ပလဲဝီယ်လီ. ကညဒ်လုသ်ထီ. ဟဲရှံဒ်ယယ်ဃို.

ပလဲယ်တုယ်လုံ. လုသ်ထီခါပူယ်ဘွဲမဒ်. ဟီထံတ်တပးယ်. လဲယ်ဒးတ်ထီလံယ်.
တသ်လုံနဲသ်သံနေတ်.

ဂေသ်ကျိယ်ဒေဒ်ဝဲ. လိတ်ဘွေဒ်ဘွေဒ်တသ်နေတ်. မယ်ဝဲတကြးဒ်မံယ်.
သိုတ်သံဝဲဒတ်လံယ်.

နေတ်ဘွဲ. ဒူတီယဒ်နဲသ်သံဖိုခဲ.

နက္ခသ်ကတ် (မထေရ်) နေတ်မံယ်.

တမေသ်ဝဲနံမီယ်. ထီဂေသ်ကျိယ်. တစဲဒ်ဖိုဃို. ဘတ်တဲဝဲယယ်. ဒေဒ်အီယ်
မံယ်.

သဒ်ထံတ်ဝဲဒတ်ဃို.

လုံခီတနီယ်.ဒးဒ် (မထေရ်) တပူယ်ဃံ.

တလဲယ်ဒေါဒ်ဝဲမေယ်ခိုတ်လးယ်လံယ်.

(မထေရ်မြတ်)နေတ်.ဒးဒ်လဲဒ်အူပထမဒ်. နဲသံတပူယ်ဃံ.

လဲယ်ကြံသ်ဝဲ. မေယ်ခိုတ်လုံ. တသ်လံသ်အဂယ်လံယ်.

ဒူတီယဒ်နဲသ်သံဖိုနေတ်.

လဲယ်ဒေါဒ်မေယ်လုံ. (မထေရ်) တကတ်ဟိတ်နေတ်လံယ်.

တကတ်ဖုညာစဒ်ဝဲဒတ်.

ကစသ်ဇုံ. တရတ် (မထေရ်) မျဒ်ကညဒ်ဝဲမဲလဲတ်.

တရတ် (မထေရ်) တဆူတ်ဝဲဃို. အိုတ်တံသ်လုံဃုသ်လံယ်. ကစသ်ဇုံ (မထေရ်)
ဂံသ်ကြးဒ်ဝဲဒးဒ်မဒုတသ်အံတ်လဲတ်.

ဟေတ်ဝဲလုံ. တသ်အံတ်သေတ်. တကွဒ်နတ်မံယ်. တဲယေနေဝဲဒတ်.

လုံနံသ်စသ်. မိုတ်အံတ်ဘတ်သဒ်ဝဲ. နတ်လံယ်.

တကတ်သေတ်ဖုညာ.

လုံတဲဝဲအတး.ရဲသ်ကွဲယ်မယ်နေဝဲလံယ်.

ဒူတီယဒ်နဲသ်သံဖိုနတ်. တသ်အံတ်တကွဒ်. အံတ်ကွေလံဝဲလုံကွဲဝီယ်.

ဟာဓကယ်လုံဖျသ်လံယ်.

ဖဲတသ်တနီယ်ခါ. (မထေရ်မြတ်) နတ်.

လဲယ်ဒေါဒ်မေယ်ခါ. နေသ်ဝဲဒတ်. နူညဒ်ဂေယ်ဝါ. တသ်ကယ်တဖျဒ်လံယ်.

လဲယ် ဒးဒ်ငံယ်တပူယ်ဃံ. ပထမဒ်နဲသ်သံ. ဟေတ်ကွေလံဝဲဒတ်လံယ်.

ပထမဒ်နဲသ်သံခံ. ဆဒ်တသ်ဘံ. ဆိုထံတ်ဝီယ်. သူဆံတ်ကူကယ်ဝဲလံယ်.

(အရှင်မဟာကဿပမထေရ်မြတ်) နတ်.

လုံခီတနီယ်. နံသ်စသ်တကတ်ဟိတ်. လဲယ်ကြံသ်ဝဲမေယ်ခိုတ်ဘွံ.

တကတ်သေတ်ဖုညာ.

ကစသ်ဇုံ. လုံမဟာတနီယ်. ကစသ်အိုတ်တဆူတ်. ကစသ်ပွဲသ်နဲသ်သံဖိုတဲယို.

ကစသ်ပွဲသ်သေတ်. ရဲသ်ကွဲယ်မယ်နေဝဲ. တသ်အံတ်ဒေဒ်အီယ်လံယ်.

မေသ်ဝဲတသ်အံတ်တကွဒ်. ကစသ်ကပးဘတ်ယို. အိုတ်ဆူတ်ခွေထံတ်ကေယ်
လံတ်ဇေယ်ကစသ်.

တကတ်သေတ်. ပတီရုံဒ်ဝဲဘွံ.

(မထေရ်မြတ်) အိုတ်ကစုဝဲလံယ်.

ကေယ်တုယ်လုံဖျသ်. မုသ်ဟာခါဘွံ.

(မထေရ်)မျဒ်ခံ.

ပွဲသ်နဲသ်သံဖိုဇုံ.

လုံမဟာတနီယ်. တသ်မူဒ်ဝဲနတ်. နမယ်ဘတ်. တမေသ်ဝဲယယ်.

တသ်လုံ. ကဲနဲသ်သံမျိုနတ်.

မယ်ဝဲဒေဒ်နတ်. တကြးဒ်မံယ်.

ဒးဒ်နံသ်စသ်နောဒ်. ယေအံတ်နေဒေါဒ်. တကြးဒ်ဝဲမေသ်လံယ်.

သိုတ်သံတဲဝဲလံယ်.

ဒူတီယဒ်နဲသ်သံဖိုခံ. သဒ်ခိုတ်ထံတ်ဝဲ.

လုံညာခါတနီယံ.

လုံထီဂေသ်ကျိယံဗုဒ္ဓံ. တဲဝဲလုံယလီတ်ငံယံ.

တနီယံအိယံနသ်ကေ.

လုံအတကတ်ဟိတ်. တပီပေလ်တသ်အံတ်ဖိုဗုဒ္ဓံ.

ဃေအံတ်တဂေယံ. တဲကေယံဝဲဒေါဒ်.

လုံဝဲတနီယံ. နေသ်ဝဲတသ်ဘံခံ.

ဟေတ်လံယံဝဲ. ပထမဒ်နဲသ်သံလံယံ. လုံယယံခံတဟေတ်ဝဲမံယံ.

(မထေရ်မြတ်) နေတ်.

ယကဘတ်မယ်ကေယံငံယံမဒုလဲတ်. သီတ်ညာဘတ်ဝဲလံယံ.

မိုတ်နေအေတ်ပလ်ဃလ်ဝဲလံယံ.

လုံခီတနီယံမုသ်ဝါဘွံ.

(မထေရ်မြတ်) လဲယံကြံသ်မေယံခါ.

ဒူတီယဒ်နဲသ်သံဖိုနေတ်.

အိုတ်တံသ်ဝဲလုံဗျသ်. တပးယံလံခံခိုတ်ခွဒ်. ကယဲသ်သူဆံတ်ခဲလးသ်.

ဒိုသဲတ်ဖဒ်ဝီယံ. ဒွဲတ်အူကွေလ်ဝဲဗျသ်လံယံ.

မေတ်အူတအံတ်. အိုတ်တံသ်ပျိဒ်စီဖုညာ. ဒးဒ်ကွာဒိုတ်သ်ပေဒ်သေဒ်.

မယ်လံယံကရဲဝီယံ. စိတ်ဖှောဒ်ဝဲလံယံ.

တယေလ်တမံသ်. သီဝီယံ. ဘတ်တုယံလုံ. အဝီယံစီနလ်ရလ်ပူယံလံယံ.

တကတ်ဖုညာ. သီတ်ညာတသ်ဂေသ်ဘွံ.

တဂယ်ဒးဒ်တဂယ်. တဲပျိဒ်လောလ်ဝဲသဒ်လံယံ. ဝီယံဘွံ.

အိုတ်ယယ်စကျိယံကံသ်. နဲသ်သံတပါနေတ်.

ကလဲယံဘာကစသ်ယွယ်. တုယံဝဲလုံ. သယ်ဂူတ္ထိဒ်ကံသ်. ငံဝယ်တဝိုယ်ဗျသ်လံယံ.

ကစသ်ယွယ်ခံ.

ကံတ်စဒ်သီကွသ်ဝဲ (အရှင်မဟာကဿပမထေရ်) ဂေသ်ကျိယံနေတ်.

မေသ်ဝဲနဲသ်သံတမ္ပိယံခံ.

(မထေရ်မြတ်) ပွဲသ်ဖိုဂေသ်ကျိယံခဲလးသ်. တဲရှံဒ်ပျိဒ်ထံတ်ဝဲလံယံ.

ဖိုအဲတ်နဲသ်သံသေတ်ဇံ.

မေသံဝဲနဲသံသံဖိုနေတ်.

ခါအိယ်မဒ်. တဲသိုတ်သံနေတ်. သဒ်ထံတ်ဝဲတမေသံဒေဒ်.

လုံညာခါနသ်ကေ. သဒ်ထံတ်ဖူဝဲလံယ်.

ခါအိယ်မဒ်. ဒွဲတ်အူဖျသ်တမေသံဒေဒ်. လုံညာခါနသ်ကေ. ဒွဲတ်အူဖူဝဲဒတ်
ဖျသ်လံယ်. တဲဝီယ်. ဟောပျဒ်ဝဲအတေဒ်ဒေကျံ. ဒေဒ်အိယ်လံယ်.

အတေဒ်ပျေဒ်ယဒ်.နဲသံသံပို၊လုံညာဂေသ်ကျိုယ်

လုံညာခါ. ဒူပြ်သ်ကသိကံသ်. ပျယ်မတဒ်. ကဲစံယ်ပယ်ခါနေတ်မေသ်လံယ်.
(သံဂီလ) မျိုမေသံဝဲ. ထိုတ်တဘေတ်နေတ်. တေထံတ်ဝဲအသွီ. သူကျောဒ်ဂေယ်ဝါ
အိုတ်ဝဲဒတ်လံယ်.

မူခိုတ်စူယ်ယိုဒ်ဖဒ်ဒိုတ်ဝဲ. တနီယ်မုသ်ခါနေတ်.

တသ်အံဒ်တဒု. လိုယ်စံယ်ဖေ့ဃီယ်. တနောဒ်ရဒ်မဒ်. လုံထိုတ်သွီဂံယ်ထေဒ်
ဟဲတုယ်ဝဲလံယ်.

(သံဂီလ) ထိုတ်ခဲ. တဲဝဲတသ်အံဒ်.

နဲဝဲတသ်အံဒ်ငဲ့.

နဲဝဲခိုတ်သတ်ဃီ. စုခံတ်ခဲလးလ်. ဘတ်ဒ်မဒ်ဝဲကညံလံယ်.

မေဒေဒ်နေတ်နသ်ကေ.

ဘတ်မဒု. မူခိုတ်ကလီယ်. သူစောဒ်လံသ်ကွဲ. သွီနေတ်. နတတေပလ်ဝဲလဲတ်.

နဲဝဲထိုတ်ငဲ့.

ယဝဲခိုတ်သတ်ဃီ. စုခံတ်ဘတ်ဒ်ကညံ. ခဲလးသ်နေတ်မေသံဝဲမံယ်.

တနသ်ကေ. မူခိုတ်ကလီယ်. သူစောဒ်လံသ်သွီကတေဝဲ.

တသ်သီတ်ညာပံညာ. တသ်သေဘတ်ပံညာ. တအိုတ်ဝဲလံယ်. ကူမေသ်ဃို
ယဝဲ. သွီလံသ်ကွဲဖုညာ. တအိုတ်ဝဲမေသ်လံယ်.

နဲဝဲတသ်အံဒ်ငဲ့.

နယ်နေတ်. တသ်သီတ်ညာ. သေဘတ်ခံတအိုတ်.

ဘတ်မဒု. နဟီဖိုဟီမာလဲတ်.

ကးတ်ကျူမေသံဝဲ. တသ်အံဒ်သေတ်အကျေဒ်. နမယ်လံယ်မသိဝီယ်. မူခိုတ်
ကလီယ်. သူစောဒ်သွီလံသ်ကွဲ. ဒေဒ်မယ်ကကဲ. နကွဲဒ်စးဒ်ကေယ်ငံယ်.

တသ်အုံဒ်နေတ်. သိုတ်သံတသ်တဲ. ဟူဘတ်ဝဲဘုံ.
 သဒ်ဒိုတ်ထံတ်. ထုံဒ်ဟဒ်ဂံယ်. ဖျဲဒ်ဆီကွေလ်ဝဲထိုတ်သွီလံယ်.
 (သံဂီလ) ထိုတ်နေတ်.ဒးဒ်တသ်ပူယ်ဖျါလုံအဂယ်တဆူ. စိတ်ထံတ်ယူယ်ဟဒ်.
 လဲယ် ကွေလ်ဝဲလံယ်.
 ကစသ်ယွယ်နေတ်.
 ဟောပျဲဒ်ကေယ်ဝဲ. အတေဒ်ဒေကျဲဒေဒ်နေတ်ဝီယ်.
 ဖိုအဲတ်နဲသ်သံသေတ်ငုံ.
 လုံနေတ်ခါ. မယ်ဟဒ်ဂံယ်. ထိုတ်သွီမေသ်ဝဲ. တသ်အုံဒ်နေတ်.
 ခါအီယ်မေသ်ဝဲ. ဒွဲတ်အူဖျဲသ်နဲသ်သံဖိုနေတ်လံယ်.
 လုံနေတ်ခါ (သံဂီလ) ထိုတ်နေတ်.
 ခါအီယ်မေသ်ဝဲ. ယဖိုခွါ (ကဿပမထေရ်) မေသ်ဝဲလံယ်. ပံပျဲဒ်ဒေတောယ်
 ဝီယ်ဘုံ. ဖိုအဲတ်နဲသ်သံသေတ်ငုံ.
 ယဖိုခွါ (ကဿပမထေရ်) နေတ်. ဒေဒ်ဝဲဂေသ်ကျီယ်. အိုတ်ဒးဒ်ပွယ်မးဒ်.
 ဘတ်အိုတ်ယုံလ်.ပံသေဆဲဒ်ဆယ်ဝဲထဲဒ်. တမူတကောဒ်တပတ်. အိုတ်ဒတ်တဂယ်
 နေတ်. ဂေယ်ဝဲဒါခဲလံယ်. တဲဝီယ်လုံဖဲလလ်မေဒ်တေယ်သနယ်တောယ်ဟောဖှာ
 ဝဲလံယ်.

အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

စရဉ္စေ နာမိ ဂစ္ဆေယျ
 သေယျံ သဒိသ မတ္တနော
 ကေစရိယံ ဒဠံ ကယိရာ
 နတ္ထိ ဗာလေ သဟာယကာ

အခဲလုံပကညံ ... ပွယ်ကျေဒ်တရာ. တဂယ်နေတ်. သီဒ်လဒ်. သမယ်မီဒ်စဒ်
 ထံတ်တကွဒ်. ဒိုတ်နေငယ်မေသ်ဂေယ်ဂေယ်. သီဒ်
 လဒ်သမယ်မီဒ်. ဒေဒ်သောဒ်ဝဲနဲသ်စသ်မေသ်ဂေယ်ဂေယ်.
 မေတနေသ်ဝဲနေတ်. အိုတ်တဂယ်. ဘတ်ကျေဒ်ဝဲစွဲစွဲမဲ့မဲ့
 လံယ်လုံပွယ်မးဒ်. ပလ်တမူတကောဒ်. တကြးဒ်အိုတ်
 ဝဲလံယ်.

၀၈)

(အရှင်မဟာကဿပ) ပွဲသံတဂယ်ပိုင်ထူး

၁၅၉

မေသံဝေမဒ်. တေယ်သနယ်တံယ်. ကတးသ်ဘွံ. ဟဲလုံယယ်စကျိယ်နဲသ်သံ
တဖွယ်နတ် (သောတာပတ္တိဖိုလ်) စဒ်ထံတ်တုယ်ဝဲလံယ်.

လုံဂုသ်ဂယ်. ပွယ်အာဂယ်ဖုညာသေတ်နသ်ကေ. (သောတာပတ္တိဖိုလ်) စဒ်
ထံတ်တုယ်ဝဲဒတ်လံယ်. တေယ်သနယ်တောယ်နသ်ကေ. ပွယ်အာဂံသ်. ဘျံဒ်ဖိုတ်
အိုတ်တေယ်သနယ်ကဲထံတ်ဝဲလံယ်.

(အရှင်မဟာကဿပ) ပွဲသံတဂယ်.ပိုင်ထူးပီယံလီ



(၃)

(အာနန္ဒာ)သဲထိဂေသ်ကျိယ်

ကစသယွယ်နတ်. သယ်ဂူတ္တိဒ်ကံသ်. စေယ်တံဝိယ်ဖျသ်ပူယ်. ဆိတ်နံယ်အိုတ်
ခုတ်ဒေဒ်ဝဲခါ. အကျံပျုဒ်ဝဲတသ်ဝီဒီ (အာနန္ဒာ) သဲထိတဂယ်ဃို. (ပုတ္တာမတ္ထိ.
ဓနမတ္ထိ) စဒ်ထံတ်မေဒ်တေယ်သနယ်တောယ်ဟောဖှာဝဲလံယ်.

ပျိဒ်စိုဒ်ပယ်ကဲသဒ်.ပိဒိဝဲ (အာနန္ဒာ)သဲထိ

ဖဲသယ်ဂူတ္တိဒ်ကံသ်ပူယ်နတ်. ကဘံလွီသ်ဆီ. ကူလးဒးဒ်ပွဲယ်ဝဲ. ပွယ်ကောဒ်
(အာနန္ဒာ) သဲထိအိုတ်ဝဲတဂယ်. မယ်ဘူတ်ဘာတအိုတ်. ဝီဒီဒိုတ်ဂေသ်ကျိယ်အိုတ်
ဝဲလံယ်.

သဲထိဝဲနတ်. တဆီယဲသ်သံတဘွံ.

ကောဒ်ဖိုတ်ဆွေယ်မျှဲလးသ်ဝီယ်. သိုတ်သံဝဲလံယ်.

မေလုံနံသ်စသ်ဖိုခွါ (မူလသီရိ) နတ်.

တနီယ်သးဘွံ. သိုတ်သံတဲပျဒ်ဝဲလံယ်.

ဖိုအဲတ်ဇံ. ကဘံလွီသ်ဆီပျိဒ်စီနတ်. အာမဒ်လီ. နဘတ်ဆိုမိုတ်တဂေယ်.
လုံနံသ်စသ်အိုတ်ပလ်. ပျိဒ်စီနတ်. ဘတ်ဟေတ်လံယ်ပွယ်တဂေယ်. ဒေဒ်ဝဲ
ကနေသ်ပျိဒ်စီ. အသံလံယ်ဘတ်အိုတ်ဝဲ. ဘတ်အာထံတ်ဝဲ. တနီယ်နတ်. တဘဒ်.
နမေသူဝွဲဝဲ. တယေလ်တမံသ်. လးလံဝဲကွဲအိုတ်လံယ်. သိုတ်သံဝဲဒေဒ်နတ်လံယ်.

(တိုသ်နတ်. ပဒ်သဲဒ်ဒ်တသ်ဝဲနတ် (အဋ္ဌကထာ) တရတ်သေဘ်တဲဝဲနတ်. တသိတ်ဝံယံမဲလ်ခွီထီနတ်. တနီယံတတိုတ်. နမေဝံယံလံယံ သေတ်. လးလ်သေဂေသ်ကျိယံအိုတ်ဝဲလံယံ. ပအိုဒ်သေတ်နတ်. တဘေတ်တဲဒ်. တဘေတ်တဲဒ်. ဧအတ်စောလ်ဖိုတ်ဟံတ်ခိုတ်ယို. ကဲထံတ်ဝဲဘူးတ်ဖဒ်ခိုတ်လံယံ. ကွဲသေတ်နတ်တဘေတ်တဲဒ်. ဟဒ်ကံဖဲသေတ်ဝံဝီယံ. ဟာကေယံစောလ်ဖိုတ်. ကဲထံတ်ဝဲ. ကွဲဒ်ဖဒ် ခိုတ်သေဒ်. ပံညာအိုတ်ကဝသ်နတ်. စုကဝဲယံပျီဒ်စီ. ကွဲဒ်ဝဲဒ် မယ်အာထိုဒ်ပလ်. ကြဲဒ်ဝဲမေသ်လံယံ.)

(အာနန္ဒာ) သဲထီနတ်. ခူတ်ဘးပလ်ဝဲ. ထူကတီယံဖဒ်ခိုတ်. ယဲသ်ဖူးတ်. တတဲဖှာအဖိုခွါအိုတ်ဝဲဒတ်. ပီဒီသဲထီနတ်. သီဘွံ.

ဘိုဒ်ဒ်သယ်ဂူထွီဒ်ဝေသ်အိုတ်လုံတနာပတ်သေတ်တဝံ. ယဲယံယိုခိုတ်. တနာပတ်မုတ်. ဟံဒ်ဖးပူယံ. ဝတ်နူလ်ဟံဒ်ဝဲလံယံ.

(အာနန္ဒာ) သဲထီသီ. ကောသလဒ်ဝံယံပယ်. သိတ်ညာဘွံ.

အဖိုခွါ (မူလသီရိ) နေတ်ဟေတ်ကဒါဝဲ. သဲထီလံသ်လဒ်ဒေါဒ်လံယံ.

ဖဲတဝံနတ်. တနာပတ်. တကထိုစူဒ်ဖိုတ်သဒ်. တူသ်ငါသဒ်မယ်အံတ်ဝဲ. အခဒ်စာလံယံ.

စဒ်ထံတ်လုံ (အာနန္ဒာ) သဲထီနူလ်ဟံဒ်ဝီယံဘွံ.

တနေသ်လးယံတသ်မယ်. ဖဲအံတ်ဂံသ်. မေယ်တသူသေတ်မဒ်. တနေသ်ဝဲ နေတ်ဘွံ. တနာပတ်ဖုညာ. အိုတ်ဖိုတ်စီဝေတဲတ်ပးဒ်ဝီယံ.

ဒီဒူတ်ခွဲဖဒ်. ယုဝဲပွယ်ယိုဒ်မယ်နတ်. လုံဒီကတးသ် (အာနန္ဒာ) သဲထီ.

အိုတ်နူလ်ဟံဒ်မိုသ်ပသ်. ထီတ်ဝဲဒတ်လံယံ.

အမိုသ်တနာပတ်မုတ်. ပွယ်ဝဲအီယံ. တသ်ယိုဒ်မယ်မုတ်လံယံ.

နံထံတ်ကွေလ်ဝဲ. တနာပတ်မုတ်နတ်. ဒးဒ်ဟံဒ်သဒ်အိုတ်ဃး. အံတ်ဘတ် တဘွံ. တအံတ်ဘတ်တဘွံ. ဖွံတ်နဒ်ပေယ်ပါ. အိုတ်ဖွဲတ်ဝဲဖိုခွါလံယံ. အိုတ်ဖွဲတ် ဖိုခွါနသ်ကေ. တဒေဒ်ဝဲ. ပကညံနံသ်စသ်. ဒေဒီကသ်ကုဒ်. အညတ်သူမွဲလ်. မဲလ်ခွီဘွဲတ်ကတဲလ်. ဒေဒ်ဝဲ. ဖိုဒ်. ပေဒ်တတ်. ဒေါဒ်တကဒ်မယ်သဒ်. လသ် အးခိုတ်ဝဲ. ရဒ်မဒ်လံယံ.

မေသ်ဝဲဒတ်. ဒေဒ်နေတ်နသ်ကေ. အဓိသ်နေတ်. တးယ်ကွေလ်ဝဲ. ဖိခွါတကဲလံယ်.

(အိယ်နေတ်. မေသ်ဝဲဗိုသ်သေတ်. တသ်အဲတ်ကို. မေတ္တယ်လံယ်. အိုတ်ဖွတ်လံယ်ဖိုနေတ်. ခီတိုလ်ပြဲနီ. ဃီကသ်. မဲလ်ဘွတ်သေတ်. တသ်အဲတ်တလံယ်ပြာနေတ်. မေသ်ဝဲဗိုသ်သေတ်. အဒ်အံတလးလ်. အဲတ်မေတ္တယ်ဝဲလ်နသ်မေသ်ဝဲလံယ်.)

တနာပတ်မုတ်နေသ်.စောလ်ဒးဒ်ဖို. မေဟဒ်ဃေအံတ်တသ်.

တနေသ်အံတ်ဝဲနဲဘွံ. ပလ်တံသ်ဖိုလုံ. တသ်လံသ်တဖိုတ်ဝီယ်. မေဟဒ်ဃေမဒ်. ဖံယ်အံတ်ဘတ်ဂေသ်ကျိယ်အိုတ်ဝဲလံယ်.

ဒေဒ်နေတ်သောဒ်. လုသ်ဝဲဒတ်. ဟဒ်သေလဲယ်ကဲကစံဒ်ဘွံ. ဟေတ်ဝဲခွဲဒ်တဖူးတ်.

ဖိုအဲတ်ဍု. လုံနယိုဗိုသေတ်. အံတ်အံတ်ဘွံ. ဘတ်ဖွတ်နဒ်ရဒ်မဒ်လံယ်. ခါအိယ်ဘွံ. နကစသ်ဟဒ်ဃုဃေအံတ်သေဝဲလီယို. ဗိုလုသ်အံတ်နယ်တကဲလးယ်. ဖဲသယ်ဂူတ္တိဒ်ဝေသ်ပူယ်အိယ်.

ပွယ်အံတ်တအိုတ်ဖုညာသေတ်ဂံသ်. ပလံသ်မယ်ဘူတ်နေဝဲ. တသ်လံသ်သေတ်အိုတ်ဝဲမံယ်. ဖဲတသ်လံသ်တကွဒ်. နကစသ်ဟဒ်ဃု. လူယ်အံတ်ကေယ်ငယ်. တဲဝီယ်ပွသ်ကွေလ်ဝဲလံယ်.

ဖိုသတ်နေတ်. ဒေဒ်ဝဲအတး.ဟဒ်လဲဒ်ဃေအံတ်တသ်. လဲယ်ဝဲထွဲဘတ်ထွဲဘတ်လုံကဲဒေဒ် (အာနန္ဒာ) သဲထီဃတ်ခါ. အိုတ်ဖူဘတ်ဝဲဟိတ်တုယ်ဘွံ.

နံသ်စသ်ဃတ်. ကေယ်သိတ်ညာကဒါဝဲ (ဇောတိဿရ) ပံညာဟဲဖှာထံတ်ဝဲယို. ဝတ်နူလ်ဝဲလုံနံသ်စသ်ဟိတ်ပူယ်လံယ်.

လုံဟိတ်ပူယ်ထိတ်ဘတ်ဝဲ. (မူလသီရိ) ဖိခွါ. အလီယ်ခွါတကွဒ်ဘွံ.

သဒ်လံယ်ဝိနဲဟံတ်ဝဲဒတ်လံယ်.

ပွယ်မယ်တသ်ဖိုသေတ်ဖုညာ. ကျဲဒ်သယေယ်တအိုတ်. မေသ်ဝဲဖိုသတ်.

ဒိုတံသ်ဒူဃာဝဲ. တုယ်ပးသ်လုံသာပေယ်နတ်သဒ်ဘွံ.

လဲယ်တးယ်ကွေလ်ဝဲလုံ. တသ်ကမ္ဘိယ်ပူခိုတ်နေတ်လံယ်.

ဖဲနေတ်ခါ. ကစသ်ယွယ်နေတ်. ဒးဒ်သံကမူးသ်အာမဒ်. ဟဒ်ဒေါဒ်မေယ်.

ဟဲတုယ်ဝဲ. တသ်လံသ်နေတ်ဘွံ. ကွသ်လံယ်ကဒါ (အရူင်အာနန္ဒာ) လံယ်.

(အရှင်အာနန္ဒာ) ခံ.

ဂေသက္ခိယဒေဒါနံ. မေသကစသံ. ပတိရံဒိဘိ.

ကစသယွယ်တပျဒဂေသက္ခိယခဲလးသိဝိယံ.

မးကောဒိနေဝဲ (မူလသီရိ) လံယံ. ပွယ်အာဂယ်သေတ်. ဟဲရိဖိုတ်ဝဲလံယံ.

ကစသယွယ်စဒိဝဲ (မူလသီရိ) နေတ်. နသိတ်ညာဝဲ. ဖိုသတ်အိယံဇေယံ.

တသိတ်ညာမံယံကစသံ.

ဖိုသတ်ဝဲအိယံ. နပသံ (အာနန္ဒာ) သဲထိမေသိဝဲလံယံ. တဲနေတ်.

တနလ်အံတ်ဝဲ. ကစသယွယ်သိတ်ညာဘိ.

(မူလသီရိ) ငံ. နပသံ. ခုတ်ဘးလံယံပလ်. ထုကတိယံဖဒိဒိတ်.

ယဲသ်ဖူးတ်နေတ်. တဲကူးပလ်ဝဲနယ်စေသ်ဇေယံ.

တတဲကူးပလ်ဝဲမံယံကစသံ.

မေဒေဒါနံ. ကလဲဒိစဒိကွသ်ဒေါဒိ. ဖိုသတ်ဝဲအိယံ.

တဲပျဒိဝိယံကညဒိဝဲဒတ်လံယံ.

(မူလသီရိ) နေတ်. ကစသယွယ်တဲအတး. ကလဲဒိစဒိဝဲယို.

ဖိုသတ်တဲဒံဒိနဲတ်ဖွာကေယံဇေယံ.

ခုတ်ထံတ်ဝဲ. ထုကတိယံယဲသ်ဖူးတ်ခဲလးသိဝိယံဘိမဒိ.

စူသ်နလ်အံတ်မျဒိနိုဝဲကစသယွယ်. လဲယံထံတ်ဆီကဒိကစသယွယ်.

ဟိဆံဒိတိယံဝဲ သရဏာကိုယ်လံယံ.

ကစသယွယ်နေတ်. ကဟောပျဒိဘတ်သဒိ. (မူလသီရိ) တရာယို.

လုံဖံလလ်မေဒိတေယံသနယ်တေယံ. ဟောဖွာဝဲဒတ်လံယံ.

အနေဒိဗျူဒိမေဒိတေယံသနယ်တံယံ

ပုတ္တာ မတ္တိ နေမတ္တိ

ဣတိ ဗာလော ဝိဟညတိ

အတ္တာတိ အတ္တနော နတ္တိ

ကုတော ပုတ္တော ကုတောဓနံ

အခံလုံပကညံ ... ပွယ်မးဒိနေတ်. ယယ်အိယံဖိုခွါဖိုမုတ်အိုတ်စုကဝဲယံပျိဒိ
ဝီအိုတ်. ဒးဒိတနယ်စွဲဆိုမိုတ်ဝိယံ. သဒိကိုသ်ဂံယံမယ်

ဒးကပ္ပယ်သေလံယ် မေမေသ်ထီဆဒ်.နံသ်စသ်သေတ်မဒ်.
ပးပြလ်လံယ်သဒ်တနေသ်ယို. မေသ်ဝဲဖိုခွါဖိုမုတ်စုကဝဲယ်
ပျီဒ်ဖီဖုညာကအိုတ်သေဝဲဖဲလဲတ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘုံ. ဃောဒ်ကလဒ်လွီသ်ကတို.
သတ္တဝယ်တကွဒ်. သီတ်ညာဝဲသေတ်စယ်လွီသ်ပါလံယ်. မေဒ်တေယ်သနယ်တောယ်
နသ်ကေ. ပွယ်အာဂယ်ဂံသ်. ဘျံဒ်ဖိုတ်အိုတ်ဝဲ. မေဒ်တေယ်သနယ်ကဲထံတ်
ကေယ်ဝဲလံယ်.

(အာနန္ဒာ) သဲထီဝိုဒ်ထူဒ်ဝီယံလီ



(၄)

(ခါးပိုက်နှိုက်) ခိဂယ်ဝိုဒ်ထွန်

ကပ်သယွယ်နေတ်. သယ်ဂူထွန်ကံသ်. စယ်တဝိုယ်ဖျသ်ပူယ်. ဆိတ်နံယ်အိုတ်
ခုတ်ဒေဒဲခါ. အကျ်ပျုဒဲ. ဖွဲဒ်သဲတ်ဖဒ်. ပွယ်ပျိဒ်စိဘိုတ်ဝိယ်. ဟုတ်ပွယ်တသ်သေ
မေသ်ဝဲ (ခါးပိုက်နှိုက်) ခဲဒ်နဲဒ်ခိဂယ်အဃို.

(ယောဗာလော. မညတိဗာလျ) စဒ်ထံတ်မေဒ်တေယ်သနယ်တောယ်.
ဟောဖှာဝဲဒက်လံယ်.

ပျိဒ်ခိုဒ်ပယ်ကဲသဒ်

ဖဲသယ်ဂူထွန်ကံသ်ပူယ်နေတ်. ဟုတ်ပွယ်တသ်(ခါးပိုက်နှိုက်) ခဲဒ်နဲဒ်တီယ်
သကောဒ်. ဝိုယ်မံတ်ခွါ. အိုတ်ဝဲခိဂယ်လံယ်.

ပွယ်လဲယ်ထံတ်. ကနတ်တရာလုံဖျသ်. တပူယ်ဃံလဲယ်ထံတ်. ပတ်ဃုလံဝဲ
လုံပွယ်သောဒ်. တဂယ်နေတ်.

ဟောတရာဒိုကနတ်ဝဲ. ထီဆဒ်ဂေယ်ဝါဃို. သောတယ်ပယ်. တီယ်ဝဲလံယ်.
အိုတ်တံသ်တဂယ်. ခေါဒ်ကွသ်ဝဲလုံ. ကဟုတ်တသ်ဂံသ်. လံယ်ဖွတ်တထီတ်ဃံဟုတ
'နေဝဲ. ပွယ်တိုသ်. ယဲသ်ပဲလံယ်.

ဟုတ်နေသ်ဝဲ (ခါးပိုက်နှိုက်) ခဲဒ်နဲဒ်နေတ်.

ကေယ်တုယ်လုံဟိတ်ဘွဲ. ဖံအံတ်မေယ်တသူ. ဆတ်အံတ်ဂံသ်. အိုတ်ဝဲလံယ်.
အဝဲတဂယ်နေတ်. ဖံအံတ်ဂံသ်. တအိုတ်ဝဲနံမီယ်လံယ်.

လုံနေသ်ဟိဒ်စီ (ခါးပိုက်နှိုက်) ခပဲဒ်နဲဒ်နတ်. တဲဝဲ.
 ဟာကေယ်ကနတ်တရာအပိုယ်မံတ်ခွါ.
 နယ်နတ်. ပံညာအိုတ်မေသ်ဝဲယို. ခါအီယ်လုံနဟိတ်. မေယ်မဒ်နဖံအံတ်
 တကဲ. တဲဆာသဒ်. မယ်ကလိုသ်ဝဲလံယ်.
 ဟာကေယ်ကနတ်ဘတ်. တရာကစသ်ခံ.
 ပွယ်ဝဲအီယ်. မးဒ်ဒိုတ်တဂယ်. မေသ်ဝဲနသ်ကေ.
 ဆိုပိုတ်ဒိုတ်လံယ်သဒ်လုံ. ပံညာအိုတ်ကစသ်လံယ်. ဆိုပိုတ်ဘတ်ဝဲဒေဒ်နတ်
 ယိုတသ်ဂေသ်ဝဲနတ်. ကလဲယ်ထံတ်ရှံဒ်ပျဒ်ကစသ်ယွယ်. ဆိုပိုတ်ဝီယ်. ဒးဒ်
 ဆွေယ်မျိုသေတ်တပူယ်ဃံ. လဲယ်ထံတ်ဝဲလုံဖျသ်. ရှံဒ်ပျဒ်ဝဲ. ကစသ်ယွယ်လံယ်.
 ကစသ်ယွယ်. ကဟောပျဒ်ဘတ်သဒ်နဝဲတရာယို. လုံဖံလလ်မေဒ်တေယ်သုနယ်
 တေယ်ဟောဖှာဝဲဒတ်လံယ်.

အနိဗ္ဗိဒ်မေဒ်တေယ်သုနယ်တံယံ

ယော ဗာလော မညတိ ဗာလုံ
 ပဏ္ဍိတောဝါဝိ တေနသော
 ဗာလောစ ပဏ္ဍိတ မာနီ
 သဝေ ဗာလောတိ ဝုစ္စတိ

အခံလုံပကညံ ... ပွယ်မးဒ်နတ်. သီတ်ညာလံယ်သဒ်လုံ. ပွယ်မးဒ်ယို. ပံညာ
 ကစသ်ကဲထံတ်သေဝဲဒေဒ်. ဆိုပိုတ်ဒိုတ်လံယ်သဒ်. ပံညာ
 ကစသ်မေသ်ဝဲပွယ်မးဒ်နတ်. မေသ်ဝဲပွယ်မးဒ်ဒိုတ်ထီဆဒ်.
 တဂယ်လံယ်.

မေသ်ဝဲမေဒ်. တေယ်သုနယ်တံယံကတးသ်ဘုံ. ပွယ်ဝဲနတ်. ဆွေယ်မျိုသေတ်
 တဖတ်ဒးဒ်ပွယ်အာဂယ်တကွဒ်ဖုညာ. (သောတာပတ္တိဖိုလ်) စဒ်ထံတ်တုယ်ဝဲဒတ်
 လံယ်.

(ခါးပိုက်နှိုက်) ခိဂယ်ဒိုဒ်ထူဒ်ဝီယ်လီ



(၅)

(အရှင်ဥဒါယိ) ဝိဒ်ထူဒ်

ကစသ်ယွယ်နတ်. သယ်ဂူတ္တိဒ်ကံသ်. စေယ်တဝိုယ်ဖျသ်ပူယ်. ဆိတ်နံယ်အိုတ်
ခုတ်ဒေဒ်ဝဲခါ. အကျဲပျူဒ်ဝဲ (အရှင်ဥဒါယိမထေရ်) ဃို.

(ယာဝဇီဝဗွိ. စေဗာလော) စဒ်ထံတ်မေဒ်တေယ်သနယ်တောယ်ဟောဖှာ
ဝဲဒတ်လံယ်.

ပျိဒ်ခိုဒ်ပယ်ကဲသ်

(အရှင်ဥဒါယိ) နတ်သံဒိုတ်မထေရ်သေတ်. မေလဲယ်ကညဒ်ခါ. လဲယ်ဝဲ
လုံပွယ်ဟောတရာ. တသ်လံသ်ဝီယ်. ဆိတ်နံယ်အိုတ်ဝဲလုံ. ဟောတရာပလေယ်
ခိုတ်နတ်သေလံယ်.

တနီယ်မုသ်ဒေါဒ်.

ဆိတ်နံယ်ပလေယ်ခိုတ်မေသ်ဝဲ (အရှင်ဥဒါယိ) နတ်.

ဟဲလုံအယ်ယ်. နဲသ်သံတမ္ဗိယ်ဖုညာ. ထိတ်ဝဲဒတ်.

နဲသ်သံဝဲအီယ်.

ကဘတ်မေသ်ဝဲ. ပံညာဗဟူသူတဒ်. ကူလးဒးဒ်ပွဲယ်တဂယ်လံယ်. ဆိုမိုတ်ဝီယ်.

ဘတ်ဆဲဒးဒ် (ခန္ဓာ.အာယတန.ဓာတ်) စဒ်ထံတ် (အမေးပုစ္ဆာ) ဖုညာ.

စဒ်ဝဲဒတ်လံယ်.

(အရှင်ဥဒါယိ) ဖျေယ်ကဒါတကဲဝဲနံမီယ်. နဲသ်သံဖုညာခံ.

နဲသံသံဝဲအိယ်.

အိုတ်ဒးဒ်ကစသယွယ်ဖျသ်တဖူးတ်ဃံသေတ်နသ်ကေ. ဖဲ (ခန္ဓာ.အာယတန. ဓာတ်) သေတ်မဒ်တသိတ်ညာ. ဒုတ်ဒွတ်ကဲဒ်ယဲဒ်ဝဲဝီယံ. တသ်ဂေသ်ဝဲနေတ်. ရှံဒ်ပျဒ်ဝဲကစသယွယ်လံယ်.

ကစသယွယ်နေတ်.

ကဟောပျဒ်ဘတ်သဒ်နေဝဲ. နဲသံသံတမ္ပိယံသေတ်တရာယို. လုံဖဲလလ်မေဒ် တေယ်သနယ်တံယ်. ဟောဖှာဝဲဒတ်လံယ်.

အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

ယာဝဇီဝမှ စေ ဗာလော

ပဏ္ဍိတ ပယိရပါသတိ

နသော ဓမ္မံ ဝိဇာနာတိ

ဒဗ္ဗိ သူပရသံ ယထာ

အခံလုံပကညံ ... နံတ်တးယ်နံတ်ဒိုကွလ်သေတ်နေတ်. ဘတ်တိုထံဘိုဒးဒ် တသူမေသ်နသ်ကေ. တသိတ်ညာဝဲတသူ. အယတ်သယ် သောဒ်. ပွယ်မးဒ်နေတ်. တစိုယ်သဒ်. ဘိုဒ်ကဒ်ဒးဒ်ပံညာ ကစသ်သေတ်နသ်ကေ. တုယ်သူဂတီဒ်. ကွဲဂေယ်ဝါတရာ ဖုညာ. တသိတ်ညာဝဲလံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်. ကတးသ်ဘွံ. နဲသံသံတမ္ပိယံသေတ်ဖုညာ. ကဲထံတ်ဝဲယဟာတယ်လံယ်.

(အရှင်ဥဒါပဒီ) ဝိဒ်ထူဒ်ဝီယံလီ

(၆)

(ဘဒ္ဒဝဂ္ဂီ ရဟန်းသုံးဆယ်) ဝိဒ္ဓိထူဒ်

ကစသယွယ်နေတ်. သယ်ဂူတ္တိဒ်ကံသ်. စေယ်တဂိုယ်ဖျသ်ပူယ်. ဆိတ်နံယ်အိုတ်
ခုတ်ဒေဒ်ဝဲခါ. အကျံပျုဒ်ဝဲ (ပါဝေယျကတိုင်းသား ရဟန်းသုံးဆယ်) ဃို. (မုဟုတ္တမ
ဝိစေဝိညူ) စဒ်ထံတ်ဓမဒ်တေယ်သနယ်တေယ်ဟောဖှာဝဲဒတ်လံယ်.

ပျိဒ်စိုဒ်ပယ်ကဲသဒ်

ကစသယွယ်. လုံတကဲထံတ်ဒေဒ်. ယွယ်ဘတ်ခါ. ဒးဒ်သယ်ဂူတ္တိဒ်ကံသ်.
စံယ်ပယ်ကောသလဒ်. အပသ်ဒေဒ်သောဒ်ဖိုခွါ. အိုတ်ဝဲသးဆီလံယ်.

အမိယ်အိုတ်ဝဲလုံ (ဘဒ္ဒဝဂ္ဂီညီနောင်) လံယ် (မင်းသားညီနောင်) ဒံပုသ်ဝဲသ်
သးဆီနေတ်. တနီယ်မုသ်ဒေါဒ်. တံတ်ပးဒ်လောလ်ဝဲသဒ်လံယ်. ဝဲသေတ်နေတ်.
လုံကညံကွာတဝံပူယ်. လူယ်ခယ်စာဝဲ. ကယ်မကိုယ်နေတ်. လံယ်ဒုတ်ဒွတ်ကဲဒ်ယဲဒ်
အဂံသ်မေသ်ဝဲလံယ်.

လဲယ်လုံတသ်ခဲကွာ. သဒ်အိုတ်တးလးပွဲယ်. ခယ်စာဝဲကယ်မကိုယ်လံယ်.
တံတ်ပးဒ်လောလ်သဒ်ဝီယ်. ဒးဒ်နံသ်စသ်သေတ်မာ. ဟဲဝဲလုံ (ကပ္ပါသိက)
ပွသ်ပူယ်နေတ်လံယ်.

ဒံပုသ်ဝဲသ်သးဆီကွာ. အတဒါမေသာဖိုနေတ်. မာတအိုတ်ဒေဒ်ဃို. ငါနေဝဲ
(ပြည့်တန်ဆာမ) မဲသ်ဃွဲဒ်မုတ်. တဂယ်ဝီယ်. ဟဲဝဲဒတ်လံယ်. ဒံပုသ်ဝဲသ်သးဆီ
နေတ်.-ခယ်စာဝဲကယ်မကိုယ်. သဒ်အိုတ်တးလးပွဲယ်ဝီယ်. မိမတ်သာပေယ်နုတ်
သဒ်ခါ.

(ပြည့်တန်ဆာမ) မဲသ်ဗွဲဒ်မုတ်နေတ်. ဟီထံတ်နေဝဲမေသာသေတ်. တတ်ဖို
အိုတ်ပျီဒ်စီခဲလးသ်ဝီယံ. စိတ်ဖှောဒ်ဝဲဒတ်လံယံ. မိဂဲယံထးတ်ဘွံ. ဒံပုသ်ဝဲသးဆီ.
ဟဒ်လူယံဃုဝဲ(ပြည့်တန်ဆာမ) မဲသ်ဗွဲဒ်မုတ်နေတ်လံယံ.

ဖဲနေတ်ခါ. ကစသ်ယွယ်နေတ်. ကဲထံတ်ယွယ်ဝီယံ. နံလ်ကဒ်ဝသ်ဖဲ. မိကတယ်
ပိုယ်ပွသ်ဒိုတ်နေသ်ဝီယံဘွံ. အိုတ်လု (ဥရဝေလ) ပွသ်ယသေဒ်ဒံပုသ်ဝဲသ်တကထို.
ကဟောချိဒ်အဂံသ်. ပလံသ်ဟဲဝဲ.ဖဲ(ကပ္ပါသိက) ပွသ်ပူယံသေတ်တထူတ်ခံတ်ထေဒ်
ဆိတ်နံယံအိုတ်ဝဲလံယံ.

ဒံပုသ်ဝဲသ်သးဆီ. ဟဒ်ဃုပေါလ်မုတ်တိုဝဲဒ်ကစသ်ယွယ်လံယံ. ထိတ်ဘတ်
မုတ်ဖိုတဂယ်စေသ်ဇေယံ. စဒ်ထံတ်ရှံဒ်ဝဲဒတ်.

ကစသ်ယွယ်ဟောနေတရာကတးသ်ဘွံ.

ဘတ်တနံယံ. သောတယ်ပယ်. ဘတ်တနံယံ. သကတယ်ကယ်. ဘတ်တနံယံ
အနယ်ကယ်. တုယံဝဲဒတ်လံယံ.

ဃေထံတ်ဝဲ. နဲသ်သံဖိုယံဃတ်.

ကစသ်ယွယ်ခံ.

ကောဒ်ထံတ်ဝဲ (ဟေဘိက္ခု) တဖျံသ်တသ်ဘံကူလးဒးဒ်ပွဲယံ.

တဘွံဃံကဲထံတ်ဝဲနဲသ်သံလံယံ.

ကဲထံတ်နဲသ်သံဝီယံဘွံ.

(ဓူတင် ၁၃ ပါး) အကျေဒ်ဂေယံဝါဖုညာ. ကျေဒ်သိုဆံဒ်တီယံဝဲလံယံ. ကယ်
လဒ်ဆးကတံသ်ယေလ်ဝဲဘွံ.

ကစသ်ယွယ်နေတ်. သယ်ဂူတ္တိဒ်ကံသ်. စေယံတဂိုယ်ဖျသ်ပူယံ. ဆိတ်နံယံအိုတ်
ခုတ်ဒေဒ်ဝဲခါ. (ဘဒ္ဒဝဂ္ဂီ) နဲသ်သံဒံပုသ်ဝဲသ်သးဆီနေတ်. အိုတ်လုတသ်လံသ်
အဂယ်. ဟဲကညဒ်ဘာဝဲကစသ်ယွယ်လံယံ.

ကစသ်ယွယ်နေတ်. ဟောဖှာလံယံနေဝဲ (အနမတဂ္ဂသုတ္တန်ဒေသနာတော်)
ဝီယံဘွံ. ဒံပုသ်ဝဲသ်နဲသ်သံသးဆီ. ကဲထံတ်ဝဲယဟာတယ်ခဲလးသ်လံယံ.

မေသာသေတ်.လုံညာဂေသ်ကျိယံ

နဲသ်သံသေတ်ဖုညာ.

မေသ်ဝဲ (ဘဒ္ဒဝဂ္ဂီ) နဲသ်သံဒံပုသ်ဝဲသ်. ခဲလးသ်တကွဒ်. လံယံအဒ်အံတမ့်အိုတ်
ဝဲဒိုတ်မဒ်. သိတ်ညာတရာ. ခွဲဝဲဒတ်ဂေယံမဒ်. လုံတရာသပေယံတသ်လံသ်.
ဆိတ်နံယံတဲဝဲဒတ်.

ကစသ်ယွယ်ဟဲကညဒ်ဘုံ.

ဖိုအဲတ်နဲသ်သံသေတ်ဇု.

မေသ်ဝဲ (ဘဒ္ဒဝဂ္ဂီ) နဲသ်သံတကွဒ်အိယ်. ခါအိယ်မဒ်. သိတ်ညာတရာခွေ.
တမေသ်ဝဲဒေဒ်.

လုံညာဃတ်. ကဲဘတ်သေဒ်ကစသ်. ပဝဒ်ခါသေတ်လုံ (တုဏ္ဏိလဇာတ်တော်)
ပူယ်ကနတ်ဘတ်ဝဲ(မဟာတုဏ္ဏိလဝက်မင်း) တရာဃိုသိတ်ညာဘတ်တရာ. ဖံတ်
ဂးသ်ကူးယ်ဖူဝဲ. သီဒ်လဒ်ယဲသ်ပါကစံဒ်လံယ်. မေသ်ဝဲအကျံ. အူပဒ်နေဒ်သယဒ်.
အိုတ်ပလ်ဒေဒ်နေတ်ဃို.

တဃတ်ညာအိယ်. သိတ်ညာတရာခွေ. ကဲထံတ်ဘတ်ယဟာတယ်. ကစံဒ်
တဘုံဃံလံယ်. တဲဝိယ်လုံဖဲလလ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

အနုဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

မုဟုတ္တပဝိ ဝေဝိညု

ပဏ္ဍိတံ ပယိ ရပါသတိ

နိပ္ပံ ဓမ္မံ ဝိဇာနာတိ

ဖိဂ္ဂါ သူပ ရသံ ယထာ

အခဲလုံပကညံ ... ပွယ်နေတ်. သိတ်ညာဝဲတသူ. အယတ်သယ်ခွေကောလ်
မေသ်သောဒ်. ပံညာအိုတ်ကစသ်နေတ်ဒိုတ်နေနံသ်ဝသ်.
သေပံညာအိုတ်ကစသ်. မေဒိုတနေလ်ဆီကဒ်ဘတ်ဝဲနေတ်.
နဒ်တဝံနေတ်ဗယ်. သူကတီဒ်ဝဒ်ထံတ်တရာဖုညာ.
သိတ်ညာခွေနေသ်ဘတ်ဝဲလံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်.ကတးသ်ဘုံ. အာမဒ်တကွဒ်. နဲသ်သံဖုညာ
ကဲထံတ်ဝဲယဟာတယ်ကစံဒ်လံယ်.

(ဘဒ္ဒဝဂ္ဂီ ရဟန်းသုံးဆယ်) ပိုဒ်ထွန်ဒီပယ်လီ



(၇)

(သုပ္ပဗုဒ္ဓလူန) ဝိဒ်ထူဒ်

ကစသယွယ်နေတ်. ယယ်စကျိယ်ကံသ်. ဝေယ်လူဝိုယ်ဖျသ်ပူယ်. ဆိတ်နံယ်
အိုတ်ဝဲခါ. အကျ်ပျုဒ်ဝဲ. မိယ်အိုတ် (သုပ္ပဗုဒ္ဓ) အနုယ်တဂယ်ဃို. (စရန္တိ ဗာလာ
ဒုဗ္ဗေဓာ) စဒ်ထံတ်မေဒ်တေယ်သနယ်တေယ်ဟောဖှာဝဲဒတ်လံယ်.

ပျိဒ်ခိုဒ်ပယ်ကဲသဒ်

ဖဲယယ်စကျိယ်ကံသ်ပူယ်နေတ်. မိယ်လုံ (သုပ္ပဗုဒ္ဓ) အနုယ်ကစသ်အိုတ်ဝဲ
တဂယ်လံယ်.

တနီယ်မုသ်ဒေါဒ် (သုပ္ပဗုဒ္ဓ) နေတ်.

သတ်ဝီယ်မေယ်ဒိုတ်ရဒ်မဒ်. ဟဒ်ဃေအံတ်နသ်ကေ. ဖဲကအံတ်ဂံသ်မဒ်.
တနေသ်ဝဲဃို.

ဟာကေယ်လဲဒ်ကဒါ. တိုဝဲဒးဒ်ကစသ်ယွယ်ဟောတရာလံယ်.

ထိတ်ပွယ်အိုတ်အာမဒ်. တသ်အံတ်တမိယ်တမျိုဒု. ကနေသ်ဝဲမံယ်.

ဆိုမိုတ်ဝီယ်ဟာကေယ်. ထိတ်ဝဲလုံကစသ်ယွယ်. ဟောတရာနေတ်လံယ်.

ဟဲယ်.ယဆိုမိုတ်ဘတ်လုံ. ပွယ်ရဲသ်ကွဲယ်တသ်အံတ်ဃို. ယဟဲဝဲဒတ်.

ရဲသ်ကွဲယ်တသ်အံတ်တမေသ်. မေသ်ဝဲလုံကနတ်ဖှိုတ်တရာလံယ်.

တနသ်ကေ. ယဲဒတ်သေတ်. ကနတ်ဒေါဒ်ကွသ်ဝဲတရာမံယ်ဆိုမိုတ်ဝီယ်.

လုံတသ်ဃးယ်ကတးသ်. ဆိတ်နံယ်ကနတ်ဝဲတရာလံယ်.

ကစသ်ယွယ်နေတ်. မေသ်ဝဲဟောတရာခါသေတ်နသ်ကေ.

(သုပ္ပဗုဒ္ဓ) ကြေးဒ်ကျိဒ်ထဲဒ်ဂေသ်ကျိယ်. သီတိညာဝဲယို.

(ဒါနကထာ. သီလကထာ. သဂ္ဂကဿ) စဒ်ထံတ်တေယ်သနယ်အစေတ်အတဲ
ဟောဖှာလံယ်နေဝဲဒတ်. တေယ်သနယ်တောယ်ကတးသ်ဘုံ.

(သုပ္ပဗုဒ္ဓ) သောတယ်ပယ်. တိယ်ဝဲဒတ်လံယ်. အဝဲနေတ်. နံသ်စသ်နေတ်
ဘတ် သီတိညာတရာတကွဒ်. ကရံဒ်ပျဒ်ဘတ်သဒ်. ကစသ်ယွယ်နသ်ကေ. ကညံ
တံသ်ဝီပေဒ်. တယေလ်ဝဲယိုတိုတဖျိဝဲဒတ်လံယ်. ကစသ်ယွယ်ကေယ်ကညဒ်ဖျသ်
ဘုံပွယ်လဲယ်ရှးဖုညာကေယ်ကဒါမဒ်. ကရံဒ်ပျဒ်ဂံသ်ဟဲဝဲလုံဖျသ်လံယ်. နေတ်ဘုံ.
တမီအေပယ်နေတ်.

(သုပ္ပဗုဒ္ဓ) ပွယ်နုယ်တဂယ်. နံသ်စသ်နေသ်ပလ်သီတိညာ. တရာကူသ်ဘုံဒ်
ဒိုတ်. မိုတ်နဲတ်သဒ်နေတ်. ကရံဒ်ပျဒ်ကစသ်ယွယ်ဟဲဝဲဒတ်လီ.

ယယ်နေတ်. ဒေဒ်ကသီတိညာကသီကွသ်စာဝဲတထိတ်. ဆိုမိုတ်ဝီယ်.

ဟဲယ် (သုပ္ပဗုဒ္ဓ) ငုံနယ်နေတ်. ဖဲလောကဒ်ခူး. အဖွတ်နဒ်ကတးသ်.

သတ္တဝယ်တဂယ်မေသ်ဝဲလံယ်. ဘတ်ဟဒ်ယေအံတ်တသ်. အိုတ်တဂယ်.
ပွယ်. ယကဟေတ်နယ်ပျိဒ်စီလးပွဲယ်.

(ဘုရား. တရား. သံဃာ) ယတနယ်သးပါတမေသ်.

(ဘုရား. တရား. သံဃာ) နေတ်ဘုံဒ်ဖျိတ်တအိုတ်နတဲကွသ်ကတ်မံယ်.

(သုပ္ပဗုဒ္ဓ) ကေယ်စဒ်ကဒါဝဲ.

နတ်နေတ်. မတဂယ်လဲတ်.

ယယ်နေတ်. တမီအေစံယ်ပယ်လံယ်.

နဝဲတမီအေပယ်ငုံ.

နယ်နေတ်မးဒ်ဒိုတ်မဒ်လံယ်. နယ်နေတ်. တသ်မဲလ်ရှဒ်တအိုတ်မေသ်ဝဲပွယ်
တဂယ်. တမီအေဒေဒ်ဝဲနယ်နေတ်. ယတမိုတ်တဲဘတ်သဒ်တသ်လံယ်. နယ်နေတ်.
နတဲယယ်လုံ. ပွယ်ဖွတ်နဒ်. ဘတ်အိုတ်တဂယ်ပွယ်.

ယယ်နေတ်. ဒေဒ်ဝဲနတဲသောဒ်. ဖွတ်နဒ်ရဒ်. အိုတ်တဂယ်ပွယ်တမေသ်.
ယယ်နေတ်. စုကဝဲယ်ပျိဒ်စီလးပွဲယ်မေသ်ဝဲ. ပွယ်ချာသယ်တဂယ်လံယ်. တဲဝီယ်.

နံသ်စသ်ချာသယ်ပျိဒ်စီ. ကနဲတ်ပျဒ်ဘတ်သဒ်ယို.

နဝဲတမီအေငုံ.

(သဒ္ဓါ. သီလ. သုတ. စာဂ. ပညာ. ဟိရိ. ဩတ္တပ္ပ) မေသ်ဝဲသူယ်တောယ်ကံတရာ.
နွီပါ အိုတ်ဝဲပွယ်နေတ်. ပွယ်ဖွတ်တမေသ်. ပံညာကစသ်သေတ်တဲဝဲဒတ်လံယ်.

ယယ်နေတ်. မေသ်ဝဲပျီဒ်စီနွီပါအိုတ်ဖှာလးပွဲယ်ဝဲလံယ်. ယယ်နေတ်. ပွယ်ဖွဲတ်နဒ်. အိုတ်တဂယ်ပွယ်တမေသ်လံယ်. တဲထံတ်ဝဲဒေဒ်နေတ်လံယ်. တမီအေ. ဟူဘတ်ဝဲ (သုပ္ပဗုဒ္ဓ) တသ်တဲဘွံ. ကရဲလဲယ်လုံကစသ်ယွယ်အိုတ်. ရှံဒ်ပျဲဒ်ထံတ်ဝဲဂေသ်ကျိယ်ခဲလးသ်လံယ်.

တကတ်တမီအေဇံ.

ဒေဒ်နဲဝဲ. တမီအေ. တကယယ်. တကထို. တကလဒ်. တကလံသ်သေတ်မဒ်.

(ဘုရား.တရား.သံဃာ) ယတနယ်သးပါနေတ်. တမေသ်လံယ်. တဲဝဲတကဲမံယ် ကစသ်ယွယ်. တဲဆးကဒါဘွံ. တမီအေထိုတ်လံယ်မသ်သဒ်. ဖဲနေတ်လံယ်.

(သုပ္ပဗုဒ္ဓ) နေတ်. လဲယ်တုယ်လုံ. ကစသ်ယွယ်အိုတ်. သူတ်သဒ်ဖွီပတီရှံဒ်ဖှာ တသ်တဲဝီယ်ဘွံ.

နံသ်စသ်နေသ်ပလ်. သီတ်ညာ. တရာကူသ်ဘျဲဒ်တကွဒ်. စေဒ်ပတြးယ်.

ပတီရှံဒ်ပျဲဒ်ဝီယ်ဟာကေယ်ဝဲဒတ်လံယ်.

လုံကွဲတ်ယ်. ဖိဆေဒ်အိုတ်. ကွံသ်မိုသ်ပွသ်နေတ်.

ဒးဒ်နးယ်ဘူးတ်သီကွေလ်ဝဲ (သုပ္ပဗုဒ္ဓ) နေတ်လံယ်.

(တိုသ်နတ်. ကွံသ်မိုသ်ပွသ်နေတ်. တမေသ်ဝဲကွံသ်ဝဲလ်နံသ်. ဒေါဒ်တကဒ်မုတ် တဒုနေတ်. (ပုတ္တုသာတိမင်း. ဒါရုစိပရဗိုဇ်. တမ္ပဒါဠိက. သုပ္ပဗုဒ္ဓ) ပွယ်လွီသ်ဂယ်နေတ်. ဃတ်တကယယ်လီ. လိုတ်ထံတ်သဒ်. ဖိဆေဒ်အိုတ်ကွံသ်မိုသ်ပွသ်. ဘူးတ်သီဝဲဒတ်လံယ်) ဘူးတ်သီဝဲ ဂေသ်နေတ်.

တဲပျဲဒ်ဝီယ်. ပွယ်လွီသ်ဂယ်နေတ်. လုံတဖိုယ်ဃတ်ဒတ်ခါ.

ကဲဘတ်ဝဲသဲထီဖိုခွါ. လွီသ်ဂယ်လံယ်.

သုဝဲသေတ်နေတ် (ပြည့်တန်ဆာမ) မဲလ်ဃွဲဒ်မုတ်တဂယ်. ဟေတ်ဝဲစေ တကထိုငါနေဝဲ. လဲယ်ကွဲလုံတသ်ခဲကွာ. သေတနီယ်ကွးယ်. ပျယ်ပါအိုတ်ဃုလ် ဝဲဝီယ်မုသ်ဃေသ်လံယ်ဘွံ.

ကမယ်သီဝဲ (ပြည့်တန်ဆာမ) မဲလ်ဃွဲဒ်မုတ်ဝီယ်. ကဟီကေယ်စေ. လုံလိုယ် အိုတ်ထူလေလ်ဖဲစး. ကဟီဝဲတဲတ်ပးဒ်လောလ်သဒ်. နံသ်စသ်ဟူဝဲ.

အံယ်. ပွယ်သေတ်တကွဒ်. တသ်အဲတ်ကွီ. သဒ်ကညံယ်တအိုတ်မံယ်. သေတနီယ်ကွးယ်. ပျယ်ပါဒးဒ်ယယ်ဘွဲမဒ်. ကမယ်သီယယ်.

သုကမယ်နုယံတသ်. တဘးဒ်အိယံနတ်. သိတ်ညာဘတ်ဝဲလံယံ. ဆိုမိုတ်ဝိယံ
သုသေတ်တကွဒ်. မေမယ်သီယယ်. ကတးကဲထံတ်ဒေါဒ်တကဒ်မုတ်. မယ်သီ
ဘတ်ကဒါကေယ်သု. ကောဒ်ဃတ်ဒဲဒ်တကေယ်. ဆူတံဝိယံဘတ်တုသ်မယ်သီဝဲ
သဒ်လံယံ. ပွယ်လွီသ်ဂယ်နတ်. ဒးဒ်တသ်ဒဲဘဒ်အကျိဆဲဒ်ပတံသ်ယို. ဒေါဒ်
တကဒ်မုတ်. မယ်သီကဒါ. သုသေတ်မေသ်လံယံ.

အတောဒ်ပျေဒ်ယဒ်. နွယ်ဘတ်ဂေသ်ကျိယံ

နဲသ်သံဖုညာ. ဟူဘတ်ဝဲ (သုပ္ပဗုဒ္ဓ) သီဘွံ.
လဲယံလုံကစသ်ယွယ်အိုတ်ပတီရုံဒ်ပျဒ်ဝဲလံယံ.
ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ.
(သုပ္ပဗုဒ္ဓ) နေတ်ကေယ်ကဒါလုံကစသ်ယွယ်အိုတ်လုံကွဲတံယံ.
ဖိုဆေဒ်အိုတ်. ကွံသ်မိုသ်ပွသ်တဒ်ဘူးတ်သီဝဲလံယံ.
ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ.
(သုပ္ပဗုဒ္ဓ) နေသ်ဘတ်တရာထူ. အိုတ်ဆဲဒ်အာလဲတ်ကစသ်. ခါအိယံသီဘွံ
လဲယံကတးကဲထံတ်ဝဲဖဲလဲတ်ကစသ်.
ဖိုအဲတ်နဲသ်သံသေတ်ဇုံ.
(သုပ္ပဗုဒ္ဓ) နေတ်.
(သောတာပတ္တိဖိုလ်) တရာထူပတံသ်. တုယံဝဲဒတ်. ခါအိယံသီ. လဲယံကဲထံတ်
ဝဲလုံ. တယ်ဝတေယ်သယ်. နဒ်ကံသ်နတ်လံယံ.
ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ.
မေသ်ဝဲအကျံ. အူပဒ်နေဒ်သယဒ်. အိုတ်လးပွဲယံကစံဒ်နသ်ကေ.
ဘတ်မဒုနူယံဝဲလဲတ်ကစသ်.
ဖိုအဲတ်နဲသ်သံသေတ်ဇုံ.
လုံညာတဖိုယံဃတ်ဒတ်ခါ. ဖဲယယ်စကျိယံကံသ်ပူယံအိယံ. ကဲဖူဝဲသဲထီဖိုခွါ
တဂယ်လံယံ.
တနီယံမုသ်ဒေါဒ်.
ဒးဒ်ခေပွယ်အာမဒ်. လဲယံထွဲဒ်အံတ်ပျောယံပွဲစာခါ. လုံကွဲတံယံထီတ်ဝဲ.
(ဌာဂရသိဒီပစ္စေကဗုဒ္ဓါ) ဟဒ်ကြံသ်မေယ်ဒိုတ်နတ်.
ဝဲဒတ်သေတ်တဖတ်.

ဆင်ကုန်သင်.ချိုင့်ယိုထင်ရင်. ကူသောဒ်အိုတ်ဝဲ. ယုဒေါဒ်ကြံသ်တသ်.
ဟင်ဝဲတဂယ်ပွယ်ဖွတ်. ထိတ်ထံတ်ဘတ်နေတ်. နမေဒ်တဂေယ်. လုံအလိုယ်
နေတ်.

အိုတ်ဘတ်ဒးဒ်. တသ်ဆာနုယ်နယ်သေတ်ယေ. တဲဆိုတ်ထုထုပွဲလ်ဒေါဒ်
ဝဲလံယ်.

မေသ်ဝဲတသ်ဒဲဘဒ်. ဘတ်တူသ်ကံယ်. လံယ်တုယ်နလ်ရလ်. ပူယ်ဖွဲဒ်ဝီယ်ဘွံ
အိုတ်တံသ်ဒေဒ်ဝဲ. ကယ်အကျေကျယ်. စိုကမံယ်ပတံသ်. တဃတ်အီယ်. ဘတ်
တူသ်နုယ်နယ်ကဲထံတ်ဝဲသင်. တဲဝီယ်နေတ်.

ဖိုအဲတ်နဲသ်သံသေတ်ငဲ့.

သတ္တဝယ်သေတ်ဖုညာနေတ်. နံသ်စသ်သေတ်. ခတ်ဒိုတ်မဒ်ဟဲဒိုတ်မဒ်.
စိုကမံယ်မယ်သင်. ဘတ်တူသ်ကံယ်ကေယ်သေမေသ်ဝဲ. တသ်ဒဲဘဒ်တကုဒ်.
ဟင်ရဲသ်ကွဲယ်မယ်. ဘတ်ကျေယ်လီယ်. ဝေသ်ဝံယ်ဝဲဒတ်လံယ်. စဒ်ဝဲအနုသယ်
တေယ်ဝီယ်ဘွံ. လုံဖဲလလ်မေဒ်တေယ်သနယ်တံယ်. ဟောဖှာဝဲဒတ်လံယ်.

အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

စရန္တိ ဗာလာ ဒုမ္ပေဓာ

အဝိတ္တေနော အတ္တနာ

ကရောန္တာ ပါပကံ ကမ္မံ

ယံဟောတိ ကဋ ကပ္ပလံ

အခံလုံပကညံ ... ခတ်ဟဲဒိုတ်. စိုကမံယ်အိုတ်ဝဲ. ဒဲဘဒ်ကယ်တကုဒ်. အာထိုဒ်
မယ်ဝဲ. ပံညာစယ်ပွယ်ဒတ်တကုဒ်နေတ်. ကဲထံဘိုကေယ်
ဒုတ်ဒါနေတ်ဝီယ်. ဖဲတဃတ်. လုံနေတ်တဃတ်ဘတ်ဝေသ်
ဝံယ်ကျေယ်လီယ်လဲယ်ဝဲဒတ်လံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကးတသ်ဘွံ. ပွယ်အာဂယ်ဖုညာ. တုယ်
ကေယ်ဝဲလုံ (သောတာပတ္တိဖိုလ်) လံယ်.

(သုပ္ပဗုဒ္ဓဇူနု) ဝိုင်ထုဒ်ဝီယ်လီ



(၈)

စေလ်ကစသ်တဂယ်ဝိုဒ်ထွန်

ကစသ်ယွယ်နေတ်. သယ်ဂူထွန်ကံသ်. စေလ်တဂိုယ်ဖျသ်ပူယ်. ဆိတ်နံယ်အိုတ်
ခုတ်ဒေဒဲခါ. အကျဲပျုဒဲစေလ်ကစသ်တဂယ်ဃို.

(တံ ကမ္ပ ကတံ သာဓု.) စဒ်ထံတ်မေဒ်တေယ်သနယ်တေယ်. ဟောဖှာဝဲဒတ်
လံယ်.

ပျိဒ်စိုဒ်ပယ်ကဲသ်.ဆွတ်ခိုတ်ဝဲတသိတ်တသ်စုတ်

တယိယ်တဘိုဒ်ဒဲဒ်. သယ်ဂူထွန်ဝေသ်. စေလ်တဘေတ်ပူယ်. စေလ်ကစသ်
တဂယ် ထဲသ်ဝဲတသ်လံယ်.

တသ်ဟုတ်ဖုနေတ်. ဝတ်နုလ်လုံထီထွန်ထံတ်ပွဲပူယ်. နုလ်လံယ်ဝဲလုံဝေသ်ပူယ်.
လုံသဲထီတဂယ်ဟိတ်. ဟုတ်နေပျိဒ်စီဝိယ်. ဟာကေယ်ထွန်ထံတ်ကဒါဝဲကွဲမဲ. ထီထွန်
ထံတ်ပွဲပူယ်နေတ်လံယ်.

တသ်ဟုတ်တဂယ်နေတ်. ကလိတ်ဘွေဒ်ဘွေဒ်ဘတ်သ်. ဝိယ်မံယ်တကောဒ်ဃို.
ဟာကေယ်စောလ်ခူသူတ်ဝဲ. စေတကထို. ဘိုတ်ဘးဃလ်ဝဲဖးခူသူတ်ဝဲဒတ်လံယ်.
ဖဲပွယ် ထဲသ်တသ်ကစသ်ဂံယ်ထေဒ်. နံယ်ဖဒ်ပျိဒ်စီဝိယ်. ဟဒ်ထွန်ထံတ်ဝဲလံယ်.
ထွန်ထံတ်ဘွဲ. ပလ်ခူသူတ်. စေတကထိုဘိုတ်. သာပေယ်နံတ်. အိုတ်ဝဲမဲနေတ်
လံယ်.

ကစသ်ယွယ်နေတ်. ဖဲတသ်တနီယ်ဂံယ်ခံ. ကွသ်လံယ်ဝဲ လောကဒ်ခူး. စေလ်
ကစသ်. ကဘတ်ကျိဒ်ထဲဒ်ဂေသ်ကျိယ်. ထီတ်လံယ်ဝဲဃို. ဒဲဒ် (အရှင်အာနန္ဒာ
မထေရ်) ဟဲကညဒ်ဝဲမဲတသ်လံသ်နေတ်လံယ်.

စေလ်ကစသ်နေတ်. ထိတ်ဝဲကစသ်ယွယ်ဟဲကညဒ်ဘုံ.
 ဟဲဘာလံယ်ကစသ်ယွယ်ဝီယ်. ကေယ်ထဲသ်ကဒါဝဲတသ်နေတ်လံယ်.
 ကစသ်ယွယ်နေတ်. လဲယ်ဝဲလုံစေဘိုတ်အိုတ်တသ်လံသ်ဝီယ်. ကွသ်ဃံယ်
 စေဘိုတ်.

ဖိုအဲတ် (အာနန္ဒာ) ငဲ့.

ကံဆုတ်ဒိုတ်. တသိတ်တသ်စုတ်. နထိတ်ဝဲဒတ်ဇေယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲငဲ့.

ထိတ်ဝဲလံတ်မံယ်. (အရှင်အာနန္ဒာမထေရ်) ရှံဒ်ကဒါဝဲလံယ်.

ဝီယ်ဘုံနေတ်. ကစသ်ယွယ်ဆဲဒ်ကညဒ်လဲယ်ဝဲလံယ်.

ဟူတ်တသ်ဃိုဘတ်တူသ်သီသဒ်

စေလ်ကစသ်နေတ်. ဟူဘတ်ဝဲ. ကစသ်ယွယ်ဒးဒ်. (အရှင်အာနန္ဒာ) တသ်
 တဲဘုံယယ်နေတ်. အခါဆးကတံသ်. အိုတ်အိုတ်. တအိုတ်အိုတ်. ဖဲတသ်လံသ်.
 ဘတ်လဲယ်ဟဒ်. ဝေသ်ဝံယ်ထံဘိုပွယ်တဂယ်လံယ်.

လဲယ်ကွသ်နုတ်ပလ်ထီဆဒ်လံတ်မံယ်.

စုတ်ကံဒိုတ်. ဂုသ်ကအိုတ်ဝဲတဘိုဇေယ်. ဆိုမိုတ်ဝီယ်.

ဖဲတ်ဃလ်နုတ်လဲယ်ဂေသ်. ဟဲဝဲလုံတသ်လံသ်နေတ်လံယ်.

ဟဒ်ဃုကွသ်ဝဲ. လေအီယ်လေဘဒ်. ထိတ်ဝဲဒတ်စေဘိုတ်ဘုံ.

ပညိုတ်ဝဲတသ်အီယ်. ကစသ်ယွယ်တဲနေတ်. ကမေသ်ဝဲလံယ်. ဆိုမိုတ်ဝီယ်.

ဟီထံတ်စေဘိုတ်. ဟာကေယ်စောလ်. ခူတ်ဘးလံယ်ပလ်ဝဲဖဲ. ထဲသ်တသ်ဂံယ်
 ထေဒ်ဝီယ်. ဆဲဒ်ထဲသ်ဝဲတသ်လံယ်.

ခူဝေသ်ဖိုဖုညာ. လူယ်ပျလ်ဝဲဒတ်. တသ်ဟုတ်ခံတ်လံသ်. တုယ်လုံနံယ်ဖဒ်.
 ဟိုဒ်စီလံသ်. ထိတ်ဒေါဒ်ဝဲလုံ. စေလ်ကစသ်ခံတ်လံသ်. ဆဲဒ်လူယ်ပျလ်. တုယ်လုံ
 ခူတ်ဘး စေဘိုတ်လံသ်. ခူတ်ထံတ်နေဝီယ်.

နယ်နေတ်. ဟုတ်တသ်ဝီယ်.

ခါအီယ်မဒ်. ကလောဒ်ပသ်သဒ်ဒေဒ်ထဲသ်ဇေယ်.

တဲဒူဃာဝီယ်. မူယ်ထံတ်ကေယ်ကွဲဝဲလုံ. စံယ်ပယ်အိုတ်လံယ်.

စံယ်ပယ်ခံ. တသ်ကမတ်ထုတ်ကသ်ဖူဖွာဃို. ချဒ်အမေဒ်လုံမယ်သီလံယ်.
 စံယ်ပယ်ခေပွယ်ဖုညှာ. စးဘီတီသ်ဃလ်. စေလ်ကစသ်စုလုံခူးဃီ.
 ဒးဒ်နတ်လဲလ်ဒိုတံသ်. လဲယ်မူယ်ဝဲလုံတသ်သွတ်ဒိုတ်လံယ်.
 စေလ်ကစသ်နတ်. စံယ်ပယ်ခေပွယ်ဒိုတံသ်ခါ. လုံအဂယ်တတဲဝဲနံမိယ်.
 ဖိုအဲတ် (အာနန္ဒာ) ငဲ့.
 ကံဆုတ်ဒိုတ်တသီတ်တသ်စုတ်. နထီတ်ဝဲဒတ်ယေ.
 ကူသ်ဒိုတ်ယွယ်ကစသ်ကွံငဲ့.
 ထီတ်ဝဲလံတ်မံယ်. တဲထံဘိုဝဲတသ်တဲလဲယ်ပျလ်ထွဲဝဲလံယ်.
 နယ်ငဲ့. ကစသ်ယွယ်ဒးဒ် (အရှင်အာနန္ဒာ) လံယ်နတဲထံဘိုဝဲနတ်.
 ဂေသ်ကျိုယ်အိုတ်ဝဲဒေဒ်လဲတ်.
 သုဝဲသေတ်ငဲ့. သုသေတ်နတ်. မေပွဲထီတ်ယယ်ဒးဒ်. စံယ်ပယ်ဒိုတ်မံယ်.
 တသ် ဂေသ်တကွဒ်. ယကတဲပျဒ်ကေယ်ဝဲလံယ်. တဲဃို.
 လဲယ်ရှံဒ်ပျဒ်ဝဲစံယ်ပယ်.
 စံယ်ပယ်ခံမးဟဲကောဒ်နဲဝဲဒတ်.
 နယ်နတ်. ဘတ်မဒု. နတဲဝဲဒေဒ်နတ်လဲတ်.
 ကစသ်စံယ်ပယ်ဒိုတ်ငဲ့.
 ယယ်နတ်. တသ်ဟုတ်တမေသ်ဝဲမံယ်.
 တသ်ဂေသ်ကျိုယ်ခဲလးသ်. တဲပျဒ်ရှံဒ်ထံတ်ဝဲစံယ်ပယ်လံယ်.
 စံယ်ပယ်တဲဝဲအမဒ်သေတ်.
 နဝဲအမဒ်သေတ်ငဲ့.
 ပွယ်ဝဲအီယ်. ပလ်သဲဒ်သီတ်လုံကစသ်ယွယ်. တဲထံဘိုဝဲဃို.
 ဟေတ်တသ်ကမတ်တသေဒေဒ်.
 ကဘတ်မယ်ကြးဒ်ဒေဒ်လဲတ်. လုံနီမဒ်ကသီတ်ညှာဘတ်လံယ်. တဲဝဲဒေဒ်နတ်လံယ်.

ပတီရှံဒ်ထံတ်ယွတ်ကစသ်ဒိုတ်

မုသ်ဃေသ်လံယ်ဘွံ. စံယ်ပယ်ဒိုတ်နတ်.
 ကွဲထံတ်စေလ်ကစသ်. ဟဲဝဲလုံကစသ်ယွယ်အိုတ်ဝီယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံင်၊

ကစသ်နေတ်ဒးဒ် (အရှင်အာနန္ဒာ) တပူယ်ဃံ.

လဲယ်ကညဒ်ဘတ်ဝဲလုံ. စေလ်ကစသ်တဂယ်. ထဲသ်တသ်လံသ်နေတ်
စေသ်ဃေ.

တကတ်စံယ်ပယ်ဒိုတ်င်၊

ယယ်ကစသ်ယွယ်. လဲယ်ကညဒ်နေတ်. မေသ်ဝဲလံတ်မံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံင်၊

လုံကညဒ်ဝဲခါ. ထိတ်ဘတ်မဒုဃို. တဲဝဲတသ်တဲဒေဒ်လဲတ်ကစသ်.

တကတ်စံယ်ပယ်ဒိုတ်င်၊

ထိတ်ဘတ်စေတကထိုဘိုတ်ဃို.

ဖိုအဲတ် (အာနန္ဒာ) ငံ.

ကံဆူတ်ဒိုတ်တသိတ်တသ်စုတ်နထိတ်ဝဲဒတ်ဃေ.

ယယ်ကစသ်ယွယ်. တဲဝဲဒေဒ်နေတ်လံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံင်၊

စေလ်ကစသ်ဝဲအီယ်နေတ်.

ဒေဒ်ဝဲယွယ်ကစသ်. သိတ်ညာထိတ်တသ်. ကစသ်တဂယ်. ဒုံဒ်နဲတ်ပျဒ်.

မေတကဲဝဲနေတ်. သဒ်မူခွေဒ်တနေသ်ဘတ်ဝဲလးယ်လံယ်.

ခါအီယ်. မေသ်ဝဲကစသ်တသ်တဲ. တဲပျဒ်ဝဲဃို. သဒ်မူဘတ်ကေယ်မေသ်ဝဲလံတ်
ကစသ်.

တကတ်စံယ်ပယ်ဒိုတ်င်၊

မေသ်မံယ်.

ယယ်ကစသ်ယွယ်နေတ်. မေသ်ဝဲတသ်တဲပွဲယ်အီယ်. တဲဝီယ်.

ဟာကေယ်ဝဲဒတ်လံယ်.

တကတ်စံယ်ပယ်ဒိုတ်င်၊

တသ်လုံပံညာအိုတ်ကစသ်နေတ်. လုံခီဘတ်ကိုသ်ဂံယ်. တသ်မူဒ်မျိုတကွဒ်.
တကြးဒ် မယ်ဝဲတဲဝီယ်လုံဖဲလလ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

အနေချိၣ်မေၣ်တေယ်သနုယ်တံယ်

န တံ ကမ္ပံ ကတံ သာဓု
ယံကတွာ အနု ကပ္ပတိ
ယဿ အဿုမုခါရောဒံ
ဝိပါကံ ပဋိသေဝတိ

အခံလုံပကညံ ... တဂေယ်တသ်အး..ပလးမယ်ဝီယ်. လုံခီဘတ်ကိုသ်ဂံယ်
ထံဘို. အကျိခယ်စာဘတ်ဝဲ. ဒဲဘဒ်ကယ်နေတ်. တဂေယ်
မေသ်ဝဲလံယ်.

မေသ်ဝဲမေၣ်တေယ်သနုယ်တံယ်. ကတးသ်ဘွံ. စေလ်ကစသ်နေတ်.
(သောတာပတ္တိဖိုလ်) တီယ်ဝဲဒတ်လံယ်.

ဟဲတုယ်ဖိုတ်နဲသ်သံဖုညာနသ်ကေ.(သောတာပတ္တိဖိုလ်) စဒ်ထံတ်တုယ်
ဝဲဒတ်လံယ်.

စေလ်ကစသ်တဂယ်ပိုင်ထွန်ဝီယ်လီ



(၉)

(သုမန) ဆာဖံကစသ်ဇိဒ်ထူဒ်

ကစသ်ယွယ်နေတ်. ယယ်စကျိယ်ကံသ်. ဝေယ်လူဝိုယ်ဖျသ်ပူယ်. ဆိတ်
နံယ်အိုတ်ခုတ်ဝဲဒတ်ခါ. အကျံပျူဒ်ဝဲ (သုမန) ဆာဖံကစသ်တဂယ်ယို. (တဉ္စ
ကမ္မံ ကတံ သာဓု) စဒ်ထံတ်မေဒ်တေယ်သနယ်တောယ်ဟောဖှာဝဲဒတ်လံယ်.

ပျိဒ်ခိုဒ်ပယ်ကဲသ်

(သုမန) ဆာဖံကစသ်နေတ်. ယယ်စကျိယ်ကံသ်. (ဗိမ္ဗိသာရ) စံယ်ပယ်ဒိုတ်
အိုတ်. ကောဒ်ဂံယ်ဒဲဒ်တပျဲဒ်. (ရှစ်ကွမ်းစား) ဃောဒ်ကွဒ်စာ. မျဒ်လေဖံလဲယ်ဆဲဒ်
သဒ်. ထံဘိုနေဝဲယို. စေဃေဒ်ဘဒ်နေသ်မဲ့ထံဘိုဝဲလံယ်.

တနီယ်မုသ်ဒေါဒ် (သုမန) ဆာဖံကစသ်နေတ်. ကဆဲဒ်သဒ်စံယ်ပယ်ဖဲဟဲဝဲခါ.
ကစသ်ယွယ်. ဒးဒ်သံကမူးသ်အာမဒ်. ယံယ်ချီယ်ဃုပါဖှာကပြုသ်ခဒ်. ကညဒ်လံယ်
ဝေယ်ပူယ်ဘာထိတ်ဘတ်ဝဲလံယ်.

(ဘးတ်စးယ်တိုသ်နံတ်. ကစသ်ယွယ်နေတ်. ဘတ်တဘွံဘွံ. ကသိုတ်သံ
(အင်္ဂုလိမာလ) လဲယ်ဝဲခါ. ဒေဒ်ဝဲပီယ်တဖှာနဲသ်သံတပါ
သောဒ်ဟဒ်ဒေါဒ်ကြံသ် မေယ်ခိုတ်လဲယ်ဝဲသေလံယ်. ဘတ်
တဘွံဒေါဒ်လုံအိုတ်ဖွဲတ်ကံသ် (ကပ္ပိလဝတ်) ဝေယ်ပူယ်
ကညဒ်ဝဲသောဒ်. ယံယ်ချီယ်ဃုပါ. ဖှာကပံယ်ခဒ်ကညဒ်
လဲယ်ဝဲသေလံယ်. အီယ်နေတ်. မေယ်ဝဲတိုသ်နံတ်ဂံသ်
လံယ်.)

တနီယ်အီယ်. ကစသ်ယွယ်နေတ်. ယံယ်ချီယ်ဃုပါ. ဖှာကပံယ်ခဒ်. လဲယ်
ကညဒ်. ဒေါဒ်မေယ်ခိုတ်လုံ. ယယ်စကျီယ်ဝေသ်ပူယ်လံယ်.

(သုမန) ဆာဖဲကစသ်နေတ်. ယံယ်ချီယ်ကပြုသ်ခဒ်. မယ်သဒ်ပြဒ်ကစသ်ယွယ်
ဘာထိတ်ဘတ်ဝဲဘုံ. တသ်ကျီယ်ညိုယ်. သတယ်တရာဟဲဖှာထံတ်.

ကဘတ်မယ်ဘူတ်.ကစသ်ယွယ်ဒးဒ်. မဒုပျီဒ်စီလဲတ်. ဆိုမိုတ်ဝီယ်. ဟဒ်ဃုကွသ်
တသ်. လေအီယ်လေဘဒ်. လုံအဂယ်တထိတ်နံဇီယ်. လုံယဟဲပတ်. မျဒ်လေဖဲ
လံယ်. ကမယ်ဘူတ်ကေယ်. ဆိုမိုတ်ဝီယ်. ဆဲဒ်ဆိုမိုတ်ထဒ်ကဒါဘတ်ဒေါဒ်ဝဲ.

ယဟဲစောလ်ဝဲ. ဖဲတကွဒ်အီယ်. မေသ်ဝဲဆဲဒ်သဒ်. စံယ်ပယ်ကောဒ်နီယ်ဒဲဒ်.
ဖဲသေတ်တကွဒ်မေသ်ဝဲလံယ်.

မေတနေသ်လးယ်ဖဲ. ကဖဲတ်ချီဒ်ကြံယယ်. မေတမေသ်. ကမယ်သီကြံယယ်.
မေတမေသ်. ကနံဟဒ်ဘတ်ယယ်. လုံအကံသ်ပူယ်. ဆိုမိုတ်ဘတ်ဝဲဝီယ်ဘုံ.

စံယ်ပယ်. မေဖဲတ်ချီဒ်ယယ်. ချီဒ်ဒတ်ဝဲ. မေမယ်သီယယ်. မယ်သီဒတ်ဝဲ.
မေနံဟဒ်ယယ်. နံဟဒ်ဒတ်ဝဲ. ဖဲဝဲအီယ်. ယမေဆဲဒ်သဒ်စံယ်ပယ်. ပလ်ဝဲအံတ်ကံသ်
လံယ်.ကနေသ်ဝဲဖဲပွေယ်စေ. ယမေမယ်ဘူတ်. ကစသ်ယွယ်နေတ်. သယ်သယယ်.
စိုယ်ဃတ်အာမဒ်. စီပျါချာသယ်ကဲထံတ်ဘတ်. အာဝဲဒတ်လံယ်. စိုဒ်လိုဒ်နံသ်စသ်
သဒ်ဝီယ်. မယ်ဘူတ်ဝဲကစသ်ယွယ်. ဒးဒ်ဖဲလံယ်.

မယ်ဘူတ်ပူယ်ဇောယ်ဝဲ. မယ်သဒ်နေတ်.

လဲဒ်အူမဲလ်ညာ. ဖဲခီတးယ်ပေလ်. ဖွီမျဲဒ်ထံတ်ဝဲလုံ. ကစသ်ယွယ်ဖဲခိုတ်ဖဲဖုညာ.
လုံကစသ်ယွယ်ခိုတ်ဒ်. ဒေဒ်ဝဲမျဲဒ်နကျဲဒ်သောဒ်အိုတ်ဝဲဒတ်. ဝီယ်ဘုံ. ဖဲခီတးယ်
ပေလ်. ဟီထဒ်ဝီယ်. ဖွီမျဲဒ်ထံတ်ဒေါဒ်ဝဲ. ဖဲဝဲနေတ်. လုံကစသ်ယွယ်. စုထွဲကပယ်.
ဒေဒ်ဝဲဖဲတးတ်မယ်သဒ်. အိုတ်ဆးထးတ်ဂးသ်ဝဲ. ဟီနေဝဲခီတးယ်ပေလ်. ဖွီမျဲဒ်ထံတ်
ဝဲဒေါဒ်. လုံကစသ်ယွယ်လံသ်ခီ. လံယ်စဲယ်ဖဒ်ထံ. အိုတ်ဝဲဒတ်လံယ်. ဖွီမျဲဒ်ထဒ်ဝဲ.
ခီတးယ်ပေလ်ဒေါဒ်.

လုံကစသ်ယွယ်. စုစေတ်ကပယ်. ဒေဒ်ဝဲဖဲတးတ်. အိုတ်ဆးထးတ်ဂးသ်ဝဲသဒ်.
ဒေဒ်နေတ်မံယ် (ရှစ်ကွမ်းစား) ဃောဒ်ကွဒ်စာဖဲတကွဒ်. ဖွီမျဲဒ်ထံတ်ပူယ်ဇောယ်
ဝဲလးလ်စံပွဲကရှုတ်ဒတ်လံယ်.

ဖဲဖုညာ. ကစသ်ယွယ်. လံသ်ခီမဲလ်ညာ. ကပယ်ယသ်ခဲ. လွီသ်ကပယ်လးသ်
အိုတ်ဝဲဒတ်လဲယ်ကညဒ်လံသ်ခီ. ပတ်ထွဲပျလ်ဝဲလံယ်.

မျှဒ်လေဖံဖုညာနေတ်. မေသ်ဝဲသဒ်ဒးဒ်. တသ်သီတ်ညာ. တအိုတ်ဝဲနသ်ကေ. ဒေဒ်ဝဲတသ်သီတ်ညာအိုတ်သောဒ်. တလံယ်တဲလ်ဝဲ. အိုတ်ဂးသ်ကူးယ်သဒ်. ကစသ်ယွယ်မေကညဒ်. လဲယ်ပျလ်ထွဲဝဲဒတ်ကစသ်ယွယ်. မေပတုံသ်ဒေါဒ်အိုတ် ထးတ်ဂးသ်ဝဲလံယ်.

လုံကစသ်ယွယ်လိုယ်. ကပံယ်ခဒ်ဖှာ. ယံယ်ချီယ်ဖုညာ. ထွဲဒ်ကပံယ်ထံတ် တဘွံယံ. တလဲယ်ဒေဒ်ဝဲ. လုံအဂယ်. လုံစုထွဲ. စတ်တရေဒ်ဝဲကစသ်ယွယ်. သးဘွံ ဝီယ်မဒ်. ဟဒ်လဲယ်ကပံယ်. ခဒ်လံယ်ပြာဝဲလုံ. အယဒ်မဲ့ဒ်နယ်ခဲလးသ်တဃုယ် ဝဒ်ဝဒ်လံယ်.

ယယ်စကျီယ်ဒံတဝေသ်. ဒေဒ်ဝဲဝီသ်ဖိုယုယ်ဟဒ်သောဒ်. တိုယ်လိုဒ်ချံဒ်ချာ ကလသ် ပြဒ်ဝဲလံယ်.

ကောဒ်ဂယ်ဒဲဒ်. ဟီဖံတ်ထံတ်. မေယ်ခိုတ်ဆိုအိုဒ်. နယ်နယ်ယယ်ယယ်. ထွဲဒ်ထံတ်ဝဲဒတ်လံယ်.

ကစသ်ယွယ်နေတ်.

(သုမန) ဆာဖံကစသ်. ကူသ်ဘွံဒ်ဒေဒ်ကဖှာဝဲသောဒ်. ဝေသ်ပူယ်ကွဲမုသ် ဖဒ်ခိုတ် အတးကညဒ်ဝဲဒတ်လံယ်.

(သုမန) ဆာဖံကစသ်နေတ်. သဒ်ဖွီမုံသ်ပးယ်. လူယ်ပျလ်ထွဲဝဲ. ကစသ်ယွယ် လံသ်ခီ. တကုဒ်ဖဒ်ဖဲဝီယ်. ဒးဒ်စုယသ်ခံကလံလံ. ဟာကေယ်ကဒါဝဲ. လုံဟီတ် လံယ်.

တုယ်လုံဟီတ်ဘွံ. အမာစဒ်ဝဲဒတ်.

ဖံတကွဒ်မံယ်. အိုတ်ဖဲလဲတ်.

မယ်ဘူတ်ကွေလ်ကစသ်ယွယ်လးလ်လီ.

ဖံတကွဒ်. နမယ်ဘူတ်ကစသ်ယွယ်နေတ်.

လုံစံယ်ပယ်ဂံသ်မံယ်. နသာကမယ်ကဒါကေယ်. ဒေဒ်လဲတ်.

စံယ်ပယ်ခိုတ်. မေမယ်သီယယ်. မယ်သီဒတ်ဝဲ. မေနံဟဒ်ထံတ်ယယ်လုံ. အကံသ်ပူယ်. နံဟဒ်ထံတ်ဒတ်ဝဲ. ယယ်နေတ်ထိုတ်ပူသ်ကွေလ်. သဒ်မူဝီယ်. မယ်ဘူတ်ကစသ် ယွယ်ဒးဒ်ဖဲလံယ်.

ဖဲခဲလးသ်နေတ်. အိုတ်ဝဲဃောဒ်တးယ်ပေလ်လံယ်.

ကဲထံတ်ဝဲသဒ်. ဒေဒ်အီယ်ဒေဒ်နုယ်. လံယ်အဒ်အံ. တမုံထူချာကဲထံတ်သဒ်.
ပွယ် ခူဝေသ်ဖိုဒ်ဒုတ်. သေတ်တဖတ်. စေဒ်ပတြးယ်. အံတ်အိုဒ်ဝဲပြဒ်ပြဒ်လံယ်.
ပွယ်တဲပတြးယ်ဒ်ဒုတ်. ကလုသ်သံတ်တကွဒ်. နဝဲအဲတ်ဒေမုတ်ငုံ. နတနသ်
ဟူဝဲယယ်. တသ်ကလုသ်တကွဒ်နေတ်. ယမယ်ဘူတ်ဝဲဖံ. လံယ်ဆံတမုံ.
ဟဲဖှာထံတ်သဒ်. ကလုသ် တဖတ်မေသ်ဝဲလံယ်.

ပလ်သဒ်တဂေယ်ဝဲအမာနေတ်. အဝယ်တဲဝဲဒေဒ်နေတ်ဘွံအမာနေတ်မးဒ်
ဝဲဒတ်ယို.

တသ်လံယ်ဆံ. တကိုဟဲကဲထံတ်သဒ်တကွဒ်. သဒ်လံယ်ဖှဒ်. တသ်ကျီယ်ညိုယ်
တဖှာထံတ်ဝဲ. တဲဆိုတ်ထုအဝယ် (သုမန) နေတ်လံယ်.

စံယ်ပယ်နေတ်. မေသ်ဝဲအယ်ဏယ်အိုတ်. ကစသ်တဂယ်လံယ်.

မေသဒ်ထံတ်ဘတ်ဖုံဒ်. တသ်တဘွံ. စုခံတ်သေတ်ဒ်တဲဝဲကဲလံယ်.

သဒ်မူသေတ်. မယ်သီသေဝဲလံယ်. ခဲလးသ်သေတ်. မယ်ဟဒ်ဂံယ်ဝဲကဲလံယ်.

နမယ်ပလ်ဝဲ. တသ်မူဒ်နေတ်. ဝဲသေတ်ခဲလးသ်. ပကဘတ်ဟဒ်ဂံယ်ဝဲလံယ်.

တဲကလလ်ဒူဝီယ်. ကွဲထံတ်အဖို. ဟဲထံတ်ဝဲလုံနုသ်ပူယ်.

ဘာလံယ် (ဗိဗ္ဗိသာရ) စံယ်ပယ်ဒိုတ်. ဆိတ်နံယ်ဝဲလံယ်. စံယ်ပယ်ခံ.

မုတ်ဖိုငုံ. ဘတ်မဒုယိုနဟဲဝဲလဲတ်. စဒ်ဝဲဒတ်လံယ်.

ကစသ်စံယ်ပယ်ဒိုတ်ငုံ.

ယယ်အီယ် (သုမန) ဆာဖ်ကစသ်. အမာမေသ်ဝဲလံယ်. ယဝယ်နေတ်.

ကဆဲဒ်သဒ်. ကစသ်စံယ်ပယ်ဒိုတ်ဂံသ်. ဖံခဲလးသ်တကွဒ်.

မယ်ဘူတ်ပူယ်ဇေယ်. ကစသ်ယွယ်ဝီယ်. ဟာကေယ်ကဒါလုံဟီတ်လံယ်.

ယဲခံတဲငယ်.

တသ်လုံစံယ်ပယ်နေတ်. မေသ်ဝဲအယ်ဏယ်အိုတ်ကစသ်. တဂယ်လံယ်.

မေသဒ်ထံတ်ဘတ်ဖုံဒ်. တသ်တဘွံ. စုခံတ်သေတ်ဒ်တဲဝဲကဲလံယ်.

သဒ်မူသေတ်. မယ်သီသေဝဲလံယ်. ခဲလးသ်သေတ်. မယ်ဟဒ်ဂံယ်ဝဲကဲလံယ်.

တဲဒူကလလ်ဝဲငယ်လံယ်. အဝဲတသ်မူဒ်နေတ်. ဒးဒ်အမာသေတ်. ဘတ်ဆဲဝဲ
ကဲလံယ်.

ဆိုမိုတ်ဘတ်ယို. ကွဲထံတ်ဖိုဟဲဝဲလုံနုသ်ပူယ်လံယ်.

ကစသ်စံယ်ပယ်ဒိုတ်ငုံ.

အဝဲမယ်ဝဲတသ်မူဒ်နေတ်. မေသ်ဝဲ. ဂေယ်ဂေယ်. တဂေယ်ဂေယ်.
 လုံဒတ်အကစသ်တဂယ်ဂံသ်လံယ်.
 ယယ်နေတ်. ပလ်တံသ်ကွေလ်ငံယ်ဝီယ်လီ. တဲပတီရှ်ဒ်ပျဒ်ကစသ်စံယ်ပယ်
 လံယ်.

လဲယ်ရှ်ဒ်ထံတ်ဝဲဒေဒ်နေတ်လံယ်.

(ဗိမ္ဗိသာရ) စံယ်ပယ်ဒိုတ်နေတ်.

လုံထိတ်ဘတ်ကစသ်ယွယ်. လဲဒ်အူမဲလ်ညာကတးသ်ခါလီ.

တုယ်ပလ်ဝဲ (သောတာပတ္တိဖိုလ်) ယို.

သတယ်တရာအိုတ်ဂေယ်. အရီယယ်သယ်ဝကဒ်တဂယ်မေသ်ဝဲနေတ်မံယ်.

အံယ်. တသ်မုတ်ဖိုအီယ်. မးဒ်ဝဲဒိုတ်မဒ်လဲတ်.

မေသ်ဝဲဂေသ်ကျီယ်အိုတ်. တကိုကူသ်ဘျံဒ်. ကျေဇူကစသ်ဖံဒိုတ်မဒ်.

သဒ်အိုတ်ကျီယ်ညိုယ်. တကဲဝဲလံတ်မံယ်. ဆိုမိုတ်ဝီယ်.

ကလောဒ်ပလ်သဒ်. ဒေဒ်ဝဲသဒ်ထံတ် (သုမန) ဆာဖံကစသ်နေတ်သောဒ်.

မုတ်ဖိုငုံ. နတဲရှ်ဒ်ဖှာမဒုဒေဒ်လဲတ်.

လုံကဆဲဒ်သဒ်ယယ်. ဖံတကွဒ်.

(သုမန) မယ်ဘူတ်ပူယ်ဇောယ်ကွေလ်ကစသ်ယွယ်. လးသ်လီ မေသ်ယေ.

ကစသ်စံယ်ပယ်ဒိုတ်ငုံ. မေသ်ဝဲမံယ်. ကစသ်.

နဝဲမုတ်ဖိုငုံ. နယ်နေတ်. နပသ်တံသ်ကွေလ်. နဝယ်နေတ်. ဂေယ်ဝဲမေသ်
 လံယ်.

အဝဲနေတ်. ကြးဒ်မယ်တသ်မူဒ်. ကသီတ်ညာဘတ်ဝဲလံယ်တဲဝီယ်.

ပွဲကေယ်ဝဲမုတ်ဖိုနေတ်လံယ်.

ဝီယ်ဘုံ. (ဗိမ္ဗိသာရ) စံယ်ပယ်ဒိုတ်နေတ်.

လုံကစသ်ယွယ်. အိုတ်လံသ်လဲယ်လူယ်ပျလ်ထွဲ. ဘာလံယ်ဝဲဝီယ်.

တပူယ်ဃံဒးဒ်ကစသ်ယွယ်. ဟဒ်လဲဒ်ဝဲဒတ်လံယ်. ပွယ်ကမူးသ်ဖုညာသေတ်.

လုံလံသ်ဒီ. လူယ်ပျလ်ထွဲဝဲဒ်ဒုတ်လံယ်.

ကစသ်ယွယ်နေတ်. သီတ်ညာဝဲ.

(ဗိမ္ဗိသာရ) စံယ်ပယ်ဒိုတ်. သဒ်ဂေယ်စံရှိဝဲယို. ကွဲမုသ်ဖဒ်ဒိုတ်အတး. ဟဒ်လဲဒ်
 ဝီယ်. နှံလ်လံယ်ကညဒ်ဝဲ. နှုသ်ကြိယ်ထောဒ်လံယ်.

စံယ်ပယ်နတ်. တမံသ်ပေဒ်နံလ်ဘတ်သဒ်လုံ. နုသ်ပုယ်နသ်ကေ.

ကစသ်ယွယ်နတ်. ကအိုတ်ဖဲနုသ်တသ်ပုံပုယ်. သီတ်ညာဝဲယို.

လုံအခွေမးဝဲခေပွယ်. တေထံတ်ဘုံမာတဒ်. ဖဒ်ဒိုတ်ဝီယံဘုံ.

ကစသ်ယွယ်ဒးဒ်. သံကမ္မးသ်. ကညဒ်ဆိတ်နံယံဝဲလံယ်.

ဖဲနတ်ခါ (သုမန) ပုယ်ဇောယ်ပလ်ဝဲဖဲတကွဒ်.

လုံပုယ်ဇောယ်ဝဲခါ. အတးလံသ်သောဒ်. အိုတ်ဒေဒ်ဝဲဒတ်လံယ်.

(တိုသ်နတ်. ကစသ်ယွယ်နတ်. ဘတ်မဒုတနံလ်ဝဲလုံနုသ်ပုယ်လဲတ်.

ယယ်ကစသ်ယွယ်. မေကညဒ်ဝတ်နံလ်လုံ. နုသ်ပုယ်နတ်.

ပွယ်အာဂယ်ဖုညာတဘာဘတ်ဝဲကစသ်ယွယ် (သုမန) ဆာဖံ

ကစသ်. ကုသ်ဘျံဒ်ကျေဇုသေတ်. တမေသ်လုံ. ကစွာဝဲလးယ်.

မေအိုတ်လုံ. နုသ်တသ်ပုံပုယ်. ပွယ်အာဂယ်ဖုညာကဘာဘတ်ဝဲ.

(သုမန) ဆာဖံကစသ်. ကုသ်ဘျံဒ်ကျေဇုသေတ်. ကစွာလံယ်ဆဲဝဲ

ဆိုဝိုတ်ဘတ်ယို. တနံလ်ဝဲလုံနုသ်ပုယ်. ကညဒ်အိုတ်ဝဲဖဲ. နုသ်တသ်

ပုံပုယ်လံယ်. တသ်တဲဝဲနတ်. မေသ်မံယ်. ကုသ်ဘျံဒ်ကျေဇုအိုတ်.

ပွယ်သေတ်ဝဲ. ကုသ်ဘျံဒ်ကျေဇုတကွဒ်. ကစသ်ယွယ်လံယ်. နတ်

ပျဒ်မယ်စွာနေဝဲကဲလံယ်. မေလုံပွယ်အာဂယ်ဖုညာ. ကုသ်ဘျံဒ်

ကျေဇုအိုတ်. ပွယ်သေတ်ဂံသ်မေသ်ဝဲ. ကုသ်ဘျံဒ်ကျေဇုဖုညာ

ကနတ်ပျဒ်. မယ်စွာနေဝဲ.ဝီဒီသဒ်ကေတ်. ပလ်ခုသုတ် ဃလ်ဝဲ

မေသ်လံယ်. (အဋ္ဌကထာ) တရတ်သေတ်. တဲဝဲမေသ်လံယ်.)

(ဗိဓ္ဓိသာရ) စံယ်ပယ်ဒိုတ်နတ်.

ကစသ်ယွယ်ဒးဒ်. သံကမ္မးသ်. ဝီတ်ဆး (ခဲဖွယ်ဘောဇဉ်) မေယိုတ်. ဆဲဒ်ကဒ်
မယ်ဘူတ်ဝဲဒတ်. ကပးဝီယံဘုံ.

ကစသ်ယွယ်. ဟောနေ(အနုမောဒနာ) တရာဝီယ်. ဒးဒ်ဖဲကွသ်ဒ်တွဲ. လူယ်
ပျလ်ထွဲ ပတ်. ကေယ်ကညဒ်ဝဲလုံဖျသ်နတ်လံယ်.

စံယ်ပယ်ဒိုတ်နတ်. လဲယ်ဂူးကစသ်ယွယ်. တကုဒ်ဖဒ်ဖဲဝီယ်. ဟာကေယ်လုံ.
နုသ်ပုယ်. ကောဒ်နေ (သုမန) ဆာဖံကစသ်စဒ်ဝဲဒတ်လံယ်.

(သုမန) ဆာဖံကစသ်ဇုံ.

လုံကဆဲဒ်သဒ်ယယ်. နဟဲစောလ်ဖဲတကွဒ်.

နဆိုမိတ်ဘတ်ဒေဒ်လဲတ်ဃို. နမယ်ဘူတ်ပူယ်ဇောယ်ကွေလဲဝဲ. ကစသ်ယွယ်
လဲတ်. ကူသ်ဘျဲဒ်အိုတ်ကစသ်စံယ်ပယ်ဒိုတ်ငဲ့.

စံယ်ပယ်နေတ်. မေမယ်သီယယ်. မယ်သီဒတ်ဝဲ. မေနံဟဒ်ထံတ်ယယ်လုံ.
ထီကံသ်ပူယ်. နံဟဒ်ထံတ်ဒတ်ဝဲ. ဆိုမိတ်ဟေတ်လံယ်သဒ်မူဝီယ်. မယ်ဘူတ်
ပူယ်ဇောယ်ဘတ်ဝဲ. ကစသ်ယွယ်ဒေဒ်နေတ်လံယ်.

(သုမန) ငဲ့. နယ်နေတ်. မေသဲဝဲပေါလ်ခွါဂေယ်စဲလ်နံသ်တဂယ်လံယ်တဲဝီယ်.
ယောဒ်မို့. ယောဒ်မို့ပွဲယ်ဝဲ. ကဆံကသေတ်. ကုသ်ခွါကုသ်မုတ်. တေမယ်ဃီ
သဒ်ဝီယ်မုတ်ကညဒ်. အခိုအသွဲထွဲဒ်အာမေသဲဝဲ. တဝံဖဒ်ဒိုတ်. ယောဒ်တဝံ.
ဟေတ်ချီမေ့ဒ်သဒ်ကညံယ်နေဝဲလံယ်.

နေတ်ဘွဲ့. (အရှင်အာနန္ဒာမထေရ်). ခံ.

စဒ်ထံတ်လုံ. တဂံယ်ညာအီယ်. ပွယ်စေဒ်ပတြးယ်အံတ်အိုဒ်. ကလုသ်သံတ်
သထံဒ် ဝဲရဒ်မဒ်လံယ်.

(သုမန) ဆာဖံကစသ်နေတ်. မေသ်မဒုအကျို့. အဘျဲဒ်ဖိုတ်အိုတ်. ခယ်စာဘတ်
ဝဲလဲတ်ဆိုမိတ်ဝီယ်. လဲယ်ပတီရှံဒ်ဝဲကစသ်ယွယ်လံယ်.

ဖိုအဲတ် (အာနန္ဒာ) ငဲ့.

(သုမန) ဆာဖံကစသ်နေတ်.

မေသ်မယ်တသ်ဘူတ်. တစဲဒ်လံယ်. နဆိုမိတ်ကမတ်ဘတ်တေဂယ်.
အဝဲနေတ်.

လုံယယ်ကစသ်ယွယ်ဖံဒိုတ်. ဟေတ်သဒ်မူပူယ်ဇောယ်မယ်ဘူတ်ဝဲဃို. ကဗယ်
တကလံသ်တံသ်ပူယ်. ဆးကတံသ်ကဒ်လဒ်ပဒ်လို. အပဲယ်လွီသ်ပါကွာ. တလဲယ်
ဘတ်ဝဲ. ကညံနဒ်ကံသ်. ကျေယ်လီယ်ဝေသ်ဝံယ်. ခယ်စာဘတ်ဝီယ်. လုံခီနေတ်.
ဒးဒ်အမီယ် (သုမန)ကကဲထံတ်ဝဲ(ပစ္စေကဗုဒ္ဓါ)တဆူယ်မေသဲဝဲလံယ်. တဲလံယ်ဝဲဒတ်
လံယ်.

ကစသ်ယွယ်. ကေယ်ကညဒ်လုံဖျသ်တုယ်. နူလ်လံယ် (ဂန္ဓကုဋီတိုက်) ပူယ်
ဘွဲ့မဒ်. မျဒ်လေဖံတကွဒ်. လုံကြွယ်ထောဒ်. လံယ်တဲလ်ဝီယ်. အိုတ်တံသ်ဝဲဒတ်
လံယ်. တုယ်လုံမုသ်ဟာခါ. တရာသပေယ်. တသ်စီဝေကွာပူယ်.

နဲသ်သံဖုညာ. တဲဖှာဝဲ.

(သုမန) ဆာဖံကစသ်ဂေသ်ကျိယ်နေတ်လံယ်.

ကစသ်ယွယ်ဟဲကညဒ်တုယ်.
ဒးဒ်မဒုဟသ်တဲ. စီဝေဖိုတ်တဲဝဲလဲတ်စဒ်ဝဲဒတ်လံယ်.
တသ်တဲဝဲအီယ်လံယ်. ပတီရံဒ်ကဒါဘွံ.
ဖိုအဲတ်နဲသ်သံသေတ်ဇုံ.
မယ်တသ်တမီယ်မီယ်နော်. လုံခီနံယ်တဒ်. ဘတ်သဒ်ကိုသ်ဂံယ်တအိုတ်ဝဲ.
နံတ် ထံတ်ဘတ်ကောဒ်ဘွံဒဲဒ်. သဒ်ဖွဲမုသ်ပးယ်ဂေယ်မေသ်ဝဲ. အမူဒ်မျိုလံတ်မဒ်.
ကြးဒ်ဂေယ် တဲဝဲဝီယ်. လုံဖဲလလ်မေဒ်တေယ်သနယ်တံယ်. ဟောဖှာဝဲဒတ်လံယ်.

အခနုဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

တဉ္စ ကမ္ပံ ကတံ သာဓု
ယံကတွာ နာနုတပ္ပတိ
ယဿ ပတိတော သုမနော
ဝိပါကံ ပဋိသေဝတိ

အခဲလုံပကညံ ... မေသ်ဝဲအမူဒ်တမီယ်. မယ်ဝီယ်နော်. လုံခီဘတ်ကိုသ်ဂံယ်
စိုယေယ်ပုယ်ပယ်တအိုတ်ကဒါဝဲ. မေသ်ဒတ်အမူဒ်ဂေယ်
ကျိုရိုကမံယ်တကွဒ်. ပျိုဒ်ဝိုဒ်ပယ်သယ်သယယ်. ခီဃတ်
လးသ်သဒ်ဖွဲမုသ်ပးယ်ခယ်စာဘတ်ဝဲလံယ်. မေသ်ဝဲတသ်
မူဒ်မျိုတကွဒ်မယ်ဝဲနော်. ဂေယ်ကတးသ်မေသ်ဝဲလံယ်.
မေသ်ဝဲမေဒ်တေယ်သနယ်တံယ်. ကတးသ်ဘွံ. ဃောဒ်ကလဒ်လွီသ်ကထို
သတ္တဝယ်သေတ်ဖုညာသေတ်စယ်လွီသ်ပါ. သိတ်ညာဘတ်ကေယ်ဝဲဒတ်လံယ်.

(သုမန) ဆာဖံကစသ်ဝိုဒ်ထူဒ်ဝီယံလီ



(၁၀)

(ဥပ္ပလဝဏ်ထေရီမ) ဝိဒ္ဓိထူဒ်

ကစသ်ယွယ်နေတ်. သယ်ဂူတ္တိဒ်ကံသ်. စေယ်တဝိုယ်ဖျသ်ပူယ်. ဆိတ်နံယ်အိုတ်
ခုတ်ဒေဒ်ဝဲခါ. အကျဲပျုဒ်ဝဲ (ဥပ္ပလဝဏ်ထေရီမ) ဟို (မရဝါမညတိဗာလော)
စဒ်ထံတ် မေဒ်တေယ်သနယ်တောယ်ဟောဖှာဝဲဒတ်လံယ်.

အတေဒ်ကဲသဒ်

နမေကေယ်ဒွဒ်ဒေါဒ်. ဖဲပတ်တတ်ကဗယ်တလးကွေလ်ဝဲ. ကဗယ်တကလံသ်
အတံသ်ပူယ်ခါနေတ်. ပဒူမိုဒ်တိုယ်ရဒ်. ယွယ်ကစသ်ကွံ. ဖဲဒ်ပွေဒ်ထံတ်ဝဲလံယ်.

(ဥပ္ပလဝဏ်ထေရီမ) အလံနေတ်.

သတယ်တရာ. ကူလးဒးဒ်ပွဲယ်မုတ်ဖိုတဂယ်. ကတးကဲထံတ်ဘတ်ဝဲလံယ်.
တနီယ် မုသ်ဒေါဒ်.

ပဒူမိုဒ်တိုယ်ရဒ်. ကစသ်ယွယ်နေတ်.

(ထေရီမ) တပါဟေတ်ဝဲ (အဂ္ဂသာဝိကာမ) လံသ်လဒ်နေတ်.

မုတ်ဖိုထိတ်ဘတ်ဝဲဒတ်. နံသ်စသ်နသ်ကေ.

ဒေဒ်ဝဲ (ထေရီမ) သောဒ်. ကကဲထံတ်ဘတ်သဒ်ဃိုနေတ်.

ကစသ်ယွယ်ဒးဒ်. သံကမူးသ်. တမံသ်ပေဒ်. မယ်ဘူတ်ဘာဖဒ်ဒိုတ်ဝဲဝီယ်.
လုံ. ပဒူမိုဒ်တိုယ်ရဒ်. ကစသ်ယွယ်ခံတ်ထေဒ်. ဆိတ်နံယ်ဘာလံယ်ဝီယ်. ဃေနေဝဲ
(အဂ္ဂသာ ဝိကာမ) ဆူဒ်လံယ်.

ကစသ်ယွယ်နေတ်. ကွသ်လံယ်ဝဲဒးဒ် (အနာဂတံသ) ပံညာနေတ်. ကူလးဒးဒ် ပွဲယ်ထံတ်. ထီတ်လံယ်ဘတ်ကေယ်ဝဲယို.

လုံကဟဲဒေဒ်. ကဗယ်တကလံသ်အတံသ်ပူယ်ခါ.

ကဖံဖေဒ်ပွေဒ်ထံတ်ဝဲ. ကောတမဒ်. ယွယ်ကစသ်ကွံစုပူယ်.

ကကဲထံတ်ဝဲ (အဂ္ဂသာဝိကာမ) လံယ်ဟေတ်ဖှာဝဲဗျယ်တေဒ်တသ်တဲ ဒေဒ်နေတ် လံယ်.

မုတ်ဖိုနေတ်. သီဝီယံဘွံ. ကညံနဒ်ကံသ်ကျေယ်လီယံဝေသ်ဝံယ်. ခယ်စာဘတ် ဝီယံ. တုယ်လုံကောတမဒ်. ကစသ်ယွယ်ဖံဖေဒ်. ပွေဒ်ထံတ်ဘွံ. အိုတ်လုံနဒ်ကံသ်. စူဒ်တေယ်သီဝဲဝီယံ.

လုံသယ်ဂူထွီဒ်ကံသ်. ပွယ်သဲထီမျိုကွာ. ဝတ်လံယ်နုလ်ဟံဒ်ဝီယံ. အိုတ်ဖွဲတ် လံယ်ဘွံ. ဒေဒ်ဝဲတကံလုံဒ်အယံသ်. မယ်သဒ်အိုတ်ဝဲယို. ကောဒ်နေဝဲအမီယံလုံ (ဥပ္ပလဝဏ္ဏာ) လံယ်.

ပျီဒ်စိုဒ်ပယ်ကဲသဒ်

(ဥပ္ပလဝဏ္ဏာ) နေတ်. မုတ်ကနံတ်ထံတ်. ခါဘတ်ဘွံ.

စံယ်ပယ်. မူမဒ်. သဲထီသံတ်မံယ်သေတ်. ခဲလးသ်နေတ်. ကတေဖွံသဒ်. ဟဲဗေဝဲယို အပသ်သဲထီဖေဒ်ဒိုတ်. ဘတ်ဆိုမိုတ်ထံတ်ဝဲလံယ်.

ယဖိုမုတ်ခံတဂယ်လံယ်.

ဟဲဗေခံဒ်ဒုတ်. ယမယ်ပွဲယ်ထံတ်နေကောဒ်ဂယ်ဒဲဒ်တကဲ.

ကဘတ်စေဒ်ကူဆိုမိုတ်ထံတ်တမျိုလံယ်. ဆိုမိုတ်ဝီယံ.

ကောဒ်နေအဖိုမုတ်.

ဖိုအဲတ်မုတ်ဇံ.

နယ်နေတ်. နလဲယ်ကဲ. သံမုတ်တကဲယယ်. စဒ်ဝဲဘွံ.

(ဥပ္ပလဝဏ်) နေတ်.

လုံကဗယ်တကလံသ်. အတံသ်ပူယ်ခါ. ဖျေဒ်ဆီပူဃလ်. ပယ်ရမီယံခွီသတ် အိုတ် ယုတ်တဂယ်မေသ်ယို. သဒ်ဖွီမုတ်ပးယ်တဲဆးဝဲဒတ်.

ပသ်ဒိုတ်ဇံ. လဲယ်ကဲဝဲကဲကစံဒ်မံယ်. တဲကဒါဝဲဒေဒ်နေတ်ဘွံ.

အပသ်သဲထီဖဒ်ဒိုတ်. လဲယ်ရှးဝဲလုံသံမုတ်ဖျသ်. ဒုံဒ်ကယ်ထံတ်တသ်ဘံဝီယ်.
အဝီယ် ကောဒ်ဝဲလုံ (ဥပ္ပလဝဏ်ထေရီမ) လံယ်.

(ဥပ္ပလဝဏ်ထေရီမ) နေတ်ထံတ်နဲသ်ဝီယ်တယေလ်တမံသ်.

လုံအူဝိုဒ်သေသ်ပူယ်. ခွဲပွဲတသ်. ဒွဲတ်ထံတ်မေတ်အူအမူဒ်ဘတ်မယ်ဝဲလံယ်.
ဖဲနေတ်ခါ. ဒွဲတ်ထံတ်မေတ်အူကပံယ်နေတ်. ကွသ်ရှုဒ်မဒ်ဂုယ်လံယ်ဝဲဒတ်.

(တေဇောကသိုဏ်း) ယို. နသ်ဝဲဒတ် (ဈာန်) လံယ်.

ဟီနေဝဲ(ဈာန်အခြေခံ) ဝီယ်. ဂုယ်လံယ်ပွါဝဲဝီပဒ်သနယ်တရာဘွံဒးဒ်
(ပဋိသန္တိဒါ) လွီသ်ပါ (အဘိညာဉ်) ယုပါတဘွံသံကဲထံတ်ဝဲ. ယဟာတယ်က
စံဒ်လံယ်.

ဖဲနေတ်ခါ. သံခါမုတ်ဖျညာ. အိုတ်လုံပွသ်ကွာ. ကြံတာမေ့ဒ်. တပျေဒ်ညဒ်ဝဲ
ဒေဒ်. (ဥပ္ပလဝဏ်ထေရီမ) နေတ်.

ဘိုဒ်သယ်ဂူတ္တိဒ်ကံသ်. ပွသ်တပွသ်ပူယ်နေတ်. အိုတ်ဝဲဒးဒ်ဖျသ်ဖိုလံယ်.

တနီသ်မုသ်နေတ်မေသ်လံယ်.

(ထေရီမ) နေတ်လုံသယ်ဂူတ္တိကံသ်ပူယ်. နုံလ်လံယ်ကြံသ်မေယ်ဒိုတ်လံယ်.

(ထေရီမ) ကဲပကညံမုတ်ကနယ်ခါ. တခံတးလ်ကွသ်ဂေယ်စွဲလာ. (နန္ဒလုလင်)
ကောဒ်ဝဲ. ပွယ်နေတ်. (ထေရီမ) တအိုတ်ခါ. ဝတ်နုံလ်လုံဖျသ်ပူယ်. မိနယ်အိုတ်
ခုသုတ်ပလ်ဝဲလုံ. ကတေတ်ဖဲလလ် (ထေရီမ) လဲယ်ကြံယ်မေယ်ဟာကေယ်.
နုံလ်လံယ်လုံဖျသ်ပူယ်. ဆိတ်နယ်လုံကတေတ်ဒိုတ်ဒေဒ်လံယ်.

(နန္ဒလုလင်) ထွဲဒ်ထံတ်ကမယ်နေသ်ဆူတ်. ကွဲဒ်စးဒ်ဝဲဒတ်. (ထေရီမ) ဃေ
ကညာခါ. မယ်နေသ်ဆူတ်ဝီယ်. စိတ်လံယ်လဲယ်ဝဲဒတ်. (ထေရီမ) မဲလ်တဒးတသ်
လံသ်တုယ်ဘွံဟံတ်ဒိုတ်ယုသ်ဝီယ်. ဘတ်တုယ်လံယ်လုံ. အဝီယ်စိဒ်နလ်ရလ်
ပူယ်နေတ်လံယ်.

(ဥပ္ပလဝဏ်ထေရီမ) နေတ်. နံသ်စသ်ဘတ်တူသ်ကံယ်. မယ်နေသ်ဆူတ်သဒ်.
တဲပျဒ်ဝဲဝိုယ်မံတ်သံမုတ်တကွဒ်. သံမုတ်သေတ်ခံ. တဲပျဒ်နဲသ်သံသေတ်တဆံ.
နဲသ် သံသေတ်ခံ. ပတီရှုံဒ်ပျဒ်ဝဲကစသ်ယွယ်လံယ်.

ကစသ်ယွယ်ခံ. ကောဒ်ဖိုတ်ဝဲနဲသ်ခဲလးသ်ဝီယ်.

ဖိုအဲတ်နဲသ်သံသေတ်ဇံ.

နဲသ်သံ. သံမုတ်. တကတ်. တကတ်မုတ်.ခဲလးသ်သေတ်ကွာ.

တပလံသ်သဒ်. ပွယ်မးဒ်တဂယ်နေတ်မံယ်. တဂေယ်တသ်အး. ပလးမယ်
ဘတ်ဝဲနေတ်. ဝိတ်ဆးကွဲစံတံလဲထီ. ကျတ်သကတ်. နံယ်ကွဲအေတ်. အံတ်ဘတ်ဝဲ
သောဒ်. သဒ်ဖွဲမုသ်ပးယ်. တဦယ်တဖုဒ်မယ်ဝဲဒတ်လံယ်. စဒ်တသ်တဝိယ်လုံဖဲလလ်
မေဒ်တေယ်သနယ်တေယ်ဟောဖှာဝဲဒတ်လံယ်.

အနုချိဒ်မေဒ်တေယ်သနယ်တံယ်

မရဝါ မညုဘိ ဗာလော
ယာဝပါပံ နပစ္စတိ
ယဒါစ ပစ္စတိ ပါပံ
ဗာလော ဒုက္ခ နိဂစ္ဆတိ
အခံလုံပကညံ ... တဒ်ဒဲဘဒ်နေတ်. အးကျိတဟေတ်ဒေဒ်ဝဲတမျှဒ်. ပွယ်မးဒ်
နေတ်ဒဲဘဒ်တသ်မယ်. ဒေဒ်ဝဲကွဲစံ. ဆိုဝိတ်ဝဲလံယ်. တုယ်
အကျိဟေတ်ဝဲဘွံ. ပွယ်မးဒ်နေတ်. ဖွံတ်တနဒ်ဘတ်တုလ်
ကံယ်. တုယ်ဘတ်ဝဲလံယ်.

မေသ်ဝဲမေဒ်. တေယ်သနယ်တံယ်ကတးသ်ဘွံ. ပွယ်အာဂယ်ဖုညာ (သောတာ
ပတ္တိဖိုလ်) စဒ်ထံတ်တုယ်ဝဲဒတ်လံယ်.

ကဲသဒ်ကတးသ်

ကဲသဒ်ဒေဒ်နေတ်ဝိယ်လံသ်ဒီ. အခါတဘွံဒ်နေတ်ဒေါဒ်. ကညံသေတ်ဖုညာ.
လုံတရာသပေယ်တသ်လံသ်. ကဒဲဒဲတဲလောလ်သဒ်. ဝေယ်ဖယ်ဝဲဒတ်လံယ်.

အယ်သဝေါလးလိဝိယ်. ယဟာတယ်သေတ်နသ်ကေ. လိုတ်ဘတ်အဲတ်ဒေါဒ်.
ကယ်မကိုယ်. အိုတ်ဝဲဒေဒ်ဇေယ်. လုံကယ်မကိုယ်ကွာ. လိုတ်ဘတ်လဲယ်ယုံလ်ဝဲဒေဒ်
ဇေယ်. သုဝဲသေတ်နသ်ကေ. တမေသ်ဝဲသေတ်ထောဒ်ဃေ. တမေသ်ဒေဒ်ဘွဲတ်
နေတ်မံယ်. စံတ်သေဝဲဖေဒ်ညုတ်အိုတ်တမာလံယ်.

ကူမေသ်ဃို. မေသ်ဝဲယဟာတယ်ဖုညာသေတ်နသ်ကေ. ကယ်မကိုယ်ယဲသ်
ပါကွာ. လိုတ်ဘတ်. လောဒ်ကံအိုတ်ဝဲဒေဒ်လံယ်. ကယ်မကိုယ်ယဲသ်ပါ. ဒိုတနေလ်.
လဲယ်မယ်ယုံလ်ဝဲဒေဒ်လံယ်. တဲဝေယ်ဖယ်ဝဲဒေဒ်နေတ်လံယ်.

ဖဲနေတ်ခါ. ကစသ်ယွယ်ဟဲကညဒ်ဘွံ. စဒ်ဝဲ. သုတဲမဒုလဲတ်.

လုံတဲတသ်တဲပတီရုံဒ်ပျဒ်ကဒါဝဲဘုံ.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ.

အယ်သဝေါလးလ်ဝီယံ. ယဟာတယ်ဖုညာနေတ်. မေသ်ကယ်မကိုယ်. လိုတ်ဘတ် အဲတ်ဒေါဒ်ဝဲတအိုတ်လံယ်. ကယ်မကိုယ်နေတ်. တမယ်ဝဲလးယံလံယ်.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ.

တကံလတ်လိုယ်. ထီတအိုတ်ကူးယံသောဒ်မေသ်ဂေယ်ဂေယ်. တသ်ပွယ် ကနတ်အေတ်ဖွဲတဘတ်ခတ်ခွီတေတ်ထံတကဲဝဲသောဒ်မေသ်ဂေယ်ဂေယ်. ဒေဒ် နေတ်မံယ်. ယဟာတယ်ပိုတ်ကိုယ်သေတ်သဒ်နေတ်. (ဝတ္ထုကာမ. ကိလေသာ ကာမ) ဒီပါကွာဖွာကွံတ်ကွဲ. ဘုံဒ်ဃလ်တအိုတ်ဝဲလးယံလံယ်တဲဝီယံ. လုံဖဲလလ် မေဒ်တေယ်သနယ်တံယ် ဟောဖွာဝဲဒတ်လံယ်.

ဝါရီ ပေါက္ခရ ပတ္တေဝ

အာရဂ္ဂေရိဝသာသပေါ

ယောနလိမ္မတိ ကာမေသု

တမဟံ ဗြုမိ ဗြာဟ္မဏံ

အခံလုံပကညံ ... တကံလတ်လိုယ်. ထီတအိုတ်ကူးယံသောဒ်မေသ်ဂေယ် ဂေယ်ထဒ်ပွယ်ကနတ်အေတ်ခိုတ်တဘတ်ခတ်ခွီအိုတ်ထံ တကူးယံသောဒ်မေသ်ဂေယ်ဂေယ်. ယဲသ်ပါကယ်မကိုယ် ကွာ. ဘတ်အးဘုံဒ်ဃလ်တအိုတ်ဝဲပိုတ်ကိုယ်နေတ်. ဘတ် အးကွာပူယ်တလးဝီယံယဟာတယ်မေသ်မံယ်. ယယ် ကစသ်ယွယ်ဟောဖွာဝဲလံယ်.

မေဒ်တေယ်သနယ်တံယ်ကတးသ်ဘုံ. ပွယ်အာဂယ်ဖုညာ. သောတယ်ပယ်စဒ် ထံတ်တုယ်ဝဲဒတ်လံယ်.

သံခါမ္မုတ်သေတ်ဂံသ်.တသ်ကယ်ကွဲယံပလံသ်ရဲသ်ကွဲယံ

ကစသ်ယွယ်နေတ်. ကောဒ်နေဝဲ. (ပသေ့နဒီကောသလ) စံယ်ပယ်ဒိုတ်ဝီယံ. တကတ်စံယ်ပယ်ဒိုတ်ဇုံ.

ယယ်ကစသ်ယွယ်. သယ်သနယ်ဒွဲ. သတယ်တရာဂေသ်ဒိုတ်. အိုတ်အာဝဲ. ပေါလ် ခွါဖုညာနူလ်လံယ်ကဲသံခါသောဒ်.

ပေါလ်မုတ်သေတ်နသ်ကေ.

ဆွယ်မျှစီစေယ်ချာသယ်. ပဲယ်တးယ်ကွေလ်. ဒံတ်တဲလ်ဝီယ်. လုံသယ်နယ်
ပူယ်. နုံလ်ကဲဝဲသံခါမုတ်လံယ်. အိုတ်ဝဲပွသ်ကွာလံယ်. အိုတ်ဝဲပွသ်ကွာနေတ်မံယ်.
ရယ်ကဒ်သဒ်ဖွာပွယ်မးဒ်ဖုညာ. မယ်ကရံကပါစောယ်ကာဝဲလံယ်. အကျေဒ်မျှဒ်
အယ်တရဲယ်. မယ် ကဲထံတ်ဝဲလံယ်.

တကတ်စံယ်ပယ်ဒိုတ်ဇံ.

ဃိုနေတ်မံယ်. သံခါမုတ်သေတ်ဖျသ်. လုံဝေသ်တဝံပူယ်မံယ်. ကြးဒ်မယ်နေ
ဝဲဒတ်လံယ်. တဲဝီယ်ဘွံ. ကောသလဒ်စံယ်ဒိုတ်နေတ်.

ဂေယ်လီမံယ်ကစသ်.

လုံဝေသ်ပူယ်တသ်လံသ်တလိုတ်. သံခါမုတ်သေတ်ဖျဒ်တေထံတ်နေဝဲလံယ်.
စဒ်ဖဲခါနေတ်ဘွံ. သံခါမုတ်သေတ်ဖုညာ. ဘတ်အိုတ်ဝဲလုံဝေသ်တဝံဒွဲကိုပူယ်
နေတ်လံယ်.

(ဥပ္ပလဝဏ်ထေရီမ) ပိုဒ်ထွန်ဒီယ်လီ



(၁၁)

(ဇမ္ဗူကမထေရ်) ဝိဒ်ထူဒ်

ကစသ်ယွယ်နေတ်. ယယ်စကျိယ်ကံသ်. ဝေယ်လူဝိယ်ဖျသ်. ဆိတ်နံယ်အိုတ်
ခုတ်ဒေဒ်ခါ. အကျ်ပျုဒ်ဝဲမိယ်အိုတ် (ဇမ္ဗူကအာဇီဝတက္ကတွန်း) တဂယ်အယို.
(မာသေမာသေကုသဂ္ဂေန) စဒ်ထံတ်မေဒ်တေယ်သနယ်တေယ်ဟောဖှာဝဲဒတ်
လံယ်.

အတေဒ်ပျေဒ်ယဒ် (ဇမ္ဗူက) လုံညာဂေသ်ကျိယ်

လုံညာတလးကွေလ်ဝဲ. ကဒ်သပဒ်ကစသ်ယွယ်. ဖံဖဒ်ပွေဒ်ဝဲခါနေတ်မေသ်
လံယ်. လုံတဝံတဖူးတ်ပူယ်အိုတ်ဝဲ. သဲထိတဂယ်နေတ်. တေထံတ်ဖျသ်ဝိယ်.
ကိုကွဲတ်ဝဲသံခါ တပါလံယ်.

ဒးဒ်ပျိဒ်စီလွီသ်ပါ. ပျုဒ်စူဒ်ကတံယ်မယ်ဘူတ်ဝဲလံယ်.

သံခါနေတ်. လုံကျ်တကတ်ဟိတ်. ထံဘိုလဲယ်ကညဒ်ကပးဝဲဒတ်လံယ်.

တနီယ်မုသ်ဒေါဒ်.

ယဟာတယ်တပါ. ဟဲကြံယ်မေယ်ခိုတ်. တုယ်ဝဲလုံကျ်တကတ်. ဟိတ်မဲလျိညာ
နေတ်လံယ်.

တကတ်နေတ်. ထိတ်ဝဲယဟာတယ်. လဲယ်ကေယ်အီရိယဒ်ပိုဒ်. ကျိယ်ညျိယ်
ဝဲယို. တမံသ်ပေဒ်ထံတ်ဟိတ်ပူယ်. ကဒ်ဝဲမေယ်ခိုတ်လံယ်. ကဆဒ်တသ်ဘံဂံသ်.
တသ်ကေညလ်ပေဒ်သေတ်. မယ်ဘူတ်ဝဲလံယ်. ဝိယ်ဘွံ.

ထိတ်ဝဲယဟာတယ်. ခိုတ်သူထံနတ်.

ကစသံဠု.

ကစသံခိုတ်သူနတ်ထံမဒ်လီ.

ကလူယံခိုတ်ဂံသ်. ကစသံပွဲသ်. ကပွဲလံယံနဝဲ(ဆတ္တာသည) လူယံခိုတ်
ကစသံလံယံ. ကစသံကမိဂံသ်. ကတေတ်သေတ်. ကဟဲစောလ်နဝဲလံယံ. ကစသံ
ကညဒ်ဘတ်လသံလုံကစသံပွဲသ်. ဖျသ်နတ်လံယံ.

တကတ်နတ်. ပလ်ကရုဒ်စဲဒ်ပျုဒ်စုဒ်ဝဲ. သံခါတမ္ဗိယံနတ်. အိုတ်ဖျသ်သံခါ
ထီထံဝဲဘွံ. တအဲတ်ဒေါဒ်ဝီဒီတသ်သဒ်ကေတ်ဟဲဖှာထံတ်ဝဲယို: တကတ်ဝဲ
အိယံမံယံ. ခါအိယံမဒ်ထိတ်. ဘတ်ဝဲ. သံခါတမ္ဗိယံတပါဒေါဒ်. ပလ်ကရုဒ်စဲဒ်
ပျုဒ်စုဒ်ဝဲဂေယံမဒ်. လုံအိုတ်ဖျသ်ထံဘိုယယံခံ. တသိတ်ညာနတ်ဘတ်ဝဲဆိုမိုတ်
ထံတ်ဝီယံ. ကေယံလုံဖျသ်လံယံ. သံခါတမ္ဗိယံသေတ်. ပတ်ယုံလံဝဲတပူယံဃံလံယံ.

တုယံလုံဖျသ်ဘွံ.

မယ်ဘူတ်ပေဒ်တသ်ကူ. သံခါတမ္ဗိယံ. ချဒ်ဆိုကူကယ်ထံတ်ဝဲလံယံ.

ကျံတကတ်သေတ်. မုသ်ဟာလံယံ. ဟဲကောဒ်ဝဲ (ဆတ္တာသည) လူယံခိုတ်
ကစသံလံယံ. လူယံနကစသံခိုတ်သူဝီယံ.

ဟဲစောလ်ကတေတ်ဒါပေတ်လံယံ. မယ်နဝဲဝီယံဒေါဒ်.

ကစသံဠု. ဖဲကတေတ်ခိုတ်. ကညဒ်မိနံယံအိုတ်လံယံ. ခဲဂံယံကောလ်ဂံသ်
မေယံခိုတ်တမံသ်ပေဒ်ဝီယံ. ကေယံဝဲဒတ်လံယံ.

အိုတ်ဖျသ်သံခါနတ်. တကတ်ပျုဒ်စုဒ်သံခါတမ္ဗိယံကွသ်ဃံယံ. တူတ်ကံယံ
ကကဲလးယံဝဲယို. လဲယံဝဲလုံသံခါတမ္ဗိယံအိုတ်.

၁။ နဝဲသံခါတမ္ဗိယံဠု. နဝဲကလိုလို. ကအံတ်ကျံတကတ်မေယံခိုတ်နတ်.
အံတ်လုံ ပွယ်အေတ်ဂေယံဒါခံ.

၂။ နကလူယံဝဲခိုတ်ဒးဒ်. ဟဲကောဒ်ဝဲ. ပွယ်လူယံခိုတ်အစာ. တေလ်ထဲဒ်ဒးဒ်
ပွယ်ဒေါဒ်တာနတ်တေလ်နတ်ဂေယံဒါခံ.

၃။ လုံအဝဲမယ်ဘူတ်တသ်ဘံ. နကကူအစာ. အိုတ်လုံဘေတ်ဆေလေလ်
တကေယံနတ်ဂေယံဒါခံ.

၄။ လုံအဝဲဟဲစောလ်. ကတေတ်ခိုတ်နကမိယံနံယံအစာ. မိလုံဟံတ်ခိုတ်ဖူးတ်
နတ်ဂေယံဒါခံ. မေယံဝဲဒးဒ်တသ်တဲ. လွီသ်မျိုတ်ဆာဆိုတ်ထုဝဲလံယံ.

သံခါတမ္ဘိယယဟာတယ်ခံ.

မေသ်ဝဲသတ္တဝယ်တသ်မးဒ်တဂယ်အီယ်.

လုံယဃိုကဲထံတ်ဒဲဘဒ်ဖဒ်ဒိုတ်ဘတ်ဟဒ်ဂံယ်အိုတ်လသ်တဂေယ်ဆိုမိုတ်ဝီယ်.

တကတ်တမံသ်ပေဒ်ပလ်. တကနတ်ဃုလ်လးယံဝဲ. လုံဂံယ်နံတ်ကုလ်.
ဟဒ်ထွဲဒ်ကညဒ်ဝဲလံယ်.

အိုတ်ဖျသ်သံခါနေတ်. လုံဂံယ်ဂံယ်. ဖျသ်ပူယ်ဘတ်မယ်ဝဲ. ဝိဒ်ဒိုတ်ဆေဒ်
ခဲလးသ် မယ်ကတံယ်ဝီယ်. တုယ်လုံဒေါဒ်မေယ်အခါဘတ်ဘွံ.

သံခါတမ္ဘိအီယ်. မိမတ်သဒ်ဘတ်ဖးခါလံယ်. ကဒိုသံတ်ဒးလွဲကောဒ်ဂဲယ်ထးတ်
ငံယ်. ဒးဒ်တသ်ပနံတ်. လဲယံထေဒ်ဝဲဒးလွဲဝလ်ဃိုဒ်ဝဲဒးဒ်. အစုမေတ်ဖိုတစဲဒ်ဝီယ်.
လုံတဝံပူယ်. လဲယံကြံသ်ဝဲမေယ်ခိုတ်လံယ်.

တုယ်လုံဟိတ်ဘွံ. ကျတကတ်ခံ. သံခါတမ္ဘိယဟဲပတ်. တထိတ်ဝဲဒတ်ဃို.
ကစသ်ငဲ့. မထေရ်မျဒ်အိုတ်ဖဲလဲတ်. စဒ်ဝဲဒတ်လံယ်.

တကတ်ငဲ့. နသံခါတမ္ဘိယနေတ်. နဘတ်စဒ်တဂေယ်. နသံခါတမ္ဘိယနေတ်.
စဒ်ထံတ်လုံကေယ်နဟိတ်ပူယ်. တုယ်ခါအီယ်. မိမတ်ဝဲဒတ်. ဂံယ်ခံယဂဲယ်
ထးတ် ခွဲတသ်. ဒးဒ်ထံတ်ထီအံစဒ်ထံတ်. ကလုသ်သံတ်သေတ်. တနံတ်သဒ်ဒေဒ်.
ဒိုသံတ်ဒးလွဲနသ်ကေ. တသိတ်ညာတ်ဝဲလံယ်. ကျတကတ်. ဆိုမိုတ်ကွသ်ဝဲ.

မေသ်ဝဲဒးဒ်အီရီယဒ်ပိုဒ်. လးပွဲယံဝဲ. ယမထေရ်နေတ်. ကမီဝဲတဘးဒ်နေတ်.
တမေသ်ဒေဒ်. သံခါဝဲအီယ်.လုံသံခါတမ္ဘိယဖဲခိုတ်. ပလ်အိုတ်သဒ်တလိုယ်ဃို.
တဲဝဲ မေသ်လံယ်ဆိုမိုတ်ဝီယ်.

အိုတ်ဖျသ်သံခါ. လးပွဲယံဂေယ်ဝါပျူဒ်စူဒ်မယ်ဘူတ်ဝဲဝီယ်ကစံဒ်ဘွံ.

မေထိတ်သံခါတမ္ဘိယ. မယ်ဘူတ်နေငံယ်တဲဝီယ်. လုံတဖျသ်ပူယ်.
ထးနုလ်လံယ်နေဝဲ မေယ်ခိုတ်လံယ်.

သံခါဝဲအီယ်. မေအံတ်ဘတ်မေယ်တသူဝီတ်ဆး.တမေသ်လုံကဟဒ်ဖဒ်ဒးဒ်
ဖျသ် ဝဲလးယံလံယ်ဆိုမိုတ်ဝီယ်. လုံကွဲတံယ်နေတ်. လူကွေလ်ဝဲမေတ်ခိုတ်ခဲလးသ်
လံယ်. တုယ်လုံဖျသ်ဘွံ. လဲယံကွသ်သံခါတမ္ဘိယ. တထိတ်ဝဲလးယံလံယ်.

မေသ်ဝဲပျိဒ်မာကမတ်ဘတ်. ယဟာတယ်ဃို. အနီတ်ခီကလဒ်. ဂုယ်လံယ်ကွဲဒ်
စးဒ်အာထိုဒ်ဝဲနသ်ကေ. တရာဖုညာကဲတ်ကဒါငံယ်တနေသ်. တုယ်လုံသီဘွံလုံ
အဝီယ်စီဒ်နလ်ရလ်ပူယ်. ကစသ်ယွယ်တဆူယ်. အဘးတ်စးယံဆးကတံသ်.

ကယ်လဒ်ပဒ်လို. တူသ်ကံယ်ဝီယ်ဘွံမဒ်. ကောတမဒ်ကစသ်ယွယ်ပွေဒ်ဝဲခါအီယ်.
လုံယယ်စကျီယ်ကံသ် သဲထီတဂယ်ဟိတ်ဟဲကဲထံတ်ဘတ်ဝဲလံယ်.

ပျီဒ်စိုဒ်ပယ်ကဲသဒ် (ဇမ္ဗူက) နံသ်ဆေဒ်ခါ

အိုတ်ဖွဲတ်လံယ်ဘွံ. ကောဒ်နေဝဲအဝီယ်လုံ (ဇမ္ဗူက) လံယ်.

(ဇမ္ဗူက) နေတ်စဒ်ထံတ်လုံ. ဟဒ်လဲယ်သေဘွံ. တအံတ်ပေယ်. နံသ်စသ်လိုယ်
ထွဲဒ်ထံတ်ဝဲအေတ်လံယ်အံတ်ကဒါဝဲ. နံသ်ဆေဒ်ဒေဒ်ယိုတသီတ်ညာဝဲဒေဒ်.

ဆိုမိုတ်ဘတ်. ဒိုတ်ထံတ်ဘွံသေတ်. အံတ်ဝဲပွယ်အေတ်မဒ်တကဒ်. တမယ်
ကူကယ် မီပျလ်လုံဟံတ်ဒိုတ်ဖူးတ်လံယ်.

(တိုသ်နတ်. (ဇမ္ဗူက) ကဲသဒ်ဒေဒ်အီယ်. မယ်သဒ်တကွဒ်နေတ်. လုံညာခါယဟာ
တယ်ဖံဒိုတ်. ပလ်သဒ်တလိုယ်. တဲကမတ်. ဆိုတ်ထုဘတ်ဝဲ. ဒဲဘဒ်
စိုကမံယ်ပိုဒ်ကျေမေသ်ဝဲလံယ်.)

(ဇမ္ဗူက) မယ်သဒ်ဒေဒ်နေတ်ဘွံ.

မိုသ်ပသ်သေတ်ခံ.

စိုသတ်ဝဲအီယ်. လုံပမျီကွာ. လံယ်မဲလ်ရှဒ်ဒိုတ်မဒ်.

ကြးဒ်ဝဲဒတ်ဒးဒ် (အာဇီဝတက္ကတွန်း) သေတ်လံယ်ဆိုမိုတ်ဝီယ်.

ရှးဝဲလုံ (အာဇီဝတက္ကတွန်း) သေတ်အိုတ်မယ်တပွဲနေဝဲလံယ်. မယ်တပွဲနသ်
ကေ. တလူယ်နေဒိုတ်ဒးဒ်လူယ်ဒိုတ်. ဒးဒ်ပွယ်ဒေါဒ်တာနတ်တေလ်နေတ်ထဲဒ်
ဝဲဒတ်လံယ်.

(အီယ်သေတ်နသ်ကေ. မေသ်ဝဲတသ်ဒဲဘဒ်ပိုဒ်ကျေ. လုံညာဃတ်တကွဒ်
နေတ်မေသ်ဝဲလံယ်)

မယ်တပွဲဝီယ်ဘွံ. မိုသ်ပသ်သေတ်ခံ.

ခဲဂံယ်ကောလ်ဂံသ်. တမံသ်ပေဒ်ပလ်မေယ်ဒိုတ်ဝီယ်. ကေယ်ဝဲဒတ်လံယ်.

မုသ်ဝါထံတ်ဘွံ (အာဇီဝ) သေတ်ခံ.

ကောဒ်ဝဲ (ဇမ္ဗူက)

(ငါ့ရှင်) ဇံဟဲမံယ်. ပလဲယ်ကပးမေယ်ဒိုတ်လုံတဝံပူယ်ကောဒ်ဝဲဘွံ. လဲယ်ဒတ်
သုဝဲသေတ်နေတ်. ယကအိုတ်တံသ်. ဖဲအီယ်လံယ်. ယယလဲယ်ဘတ်သဒ်လုံတဝံ

ပူယ်. ကောဒိဝဲအဘွံအာနသကေ. တနေသိဝဲလံသိခိကတားသ်ဘွံ. ပလိတံသိဝဲဒတ်လံယံ.

(ဇမ္ဗူက) နေတ်. ဝိယံမိတ်တကောဒိသေတ်.လဲယံလးသ်ဘွံ. လဲယံလုံတသ်ဟဒ်လံသ်. ဝတ်နူလ်လံယံဝီယံ.အံတ်ဝဲပွယ်အေတ်နေတ်. လးဒးကဒ်ကဒ်. တုယံလုံဘွဲလံယံ.

လဲယံတဝံပူယံ (အာဇီဝက) သေတ်တဖတ်. (ဇမ္ဗူက) ဂံသ်ဟာကေယံစောလ်နေဝဲ မေယံတသူလံယံ.

(ဇမ္ဗူက) အတ်တူသ်နံဟဒ်ဂေသ်

ဟာကေယံစောလ်မေယံတသူ. တသ်လိုတ်တအိုတ်. လုံယံဂံသ်တသ်အံတ်လးပွဲယံလီ. တဲယို.

နလဲယံနေသ်ဖဲလဲတ်. စဒ်ဘွံ.

နေသ်အံတ်ဖဲတသ်လံသ်အီယံလံယံတဲကဒါဝဲ. ဒေဒ်နေတ်မံယံ. သးသံတလးလွီသ်သံထံတ်ဘဒ်ဝဲဘွံ (အာဇီဝက) သေတ်ခံ. ကွသ်စုတ်ဝဲဒတ်ဂံသ်. ပလိတံသိဝဲခိဂယံလံယံ. ပလိတံသ်ပွယ်ဖုညာ. ဒးဒ် (အာဇီဝက) သေတ်လဲယံတပူယံဃံဝီယံဘွေဒ်ကဒါခိုတ်ဟာကေယံ. ကွသ်ဟုတ်ဝဲလံယံ.

(ဇမ္ဗူက) နေတ် (အာဇီဝက) သေတ်လဲယံလးသ်လီဒးဒ်တသ်ဆိုမိုတ်. ဒေဒ်ဝဲကောဒ်နီယံသောဒ်. လဲယံနူလ်လုံတသ်ဟဒ်လံယံ. ဝတ်နူလ်အံတ်ဝဲပွယ်အေတ်နေတ်လံယံ. ကွသ်ဟုတ်တသ်ကစသ်ဖုညာ. ထီတ်ဝဲဒတ်ဘွံ. တသ်ဂေသ်တကွဒ်ကေယံတဲပျဒ်ဝဲ (အာဇီဝက) သေတ်ခံ. တသ်ဂေသ်ဝဲအီယံ.သံခါကောတမဒ်ပွဲသ်သေတ်မေသီတ်ညာဝဲ.

(အာဇီဝက) သေတ်နေတ်. အံတ်ပွယ်အေတ်လံယံ. ကဒုတ်ဒွဲတ်ကဲဒ်ယဲဒ်ဝဲဒတ်မေသ်ဝဲ (ဇမ္ဗူက) လုံပအိုတ်ပလိတကြးဒ်ဝဲလးယံ. တဲတ်ပးဒ်လောလ်သဒ်ဝီယံနံဟဒ်ကွေလ်ဝဲလံယံ.

(ဇမ္ဗူက) နေတ်ဟဒ်ထံတ်လုံ (အာဇီဝက) သေတ်အိုတ်နေတ်ဝီယံ. ပွယ်အာဂယံလဲယံဟဒ်တသ်လံယံ. လးသ်ပတ်နးတ်နေတ်. ဒိုတနေလ်သဒ်အိုတ်ဝဲ. မုသ်နယံခါဘွံအံတ်ဝဲပွယ်အေတ်တကွဒ်နေတ်လံယံ.

ပွယ်လဲယံဟင်္ဂိ. တသ်ဃးသေတ်မေဟဲဘွံ. စုတပယ်ဖံတ်ဃလိဝဲလးသ်ပတ်.
နးတ်. ဆးထးတ်ခံတ်တပယ်ဒေ. ဆဲတ်တကွဲသ်ပလ်. အံထံတ်ဃလိကောလ်ပွယ်
လုံမူဒံတသ်ဖဒ်ဖံကွသ်ထံတ်တသ်ဒေဒ်အိယံမံယံ (ဇမ္ဗူက) အိုတ်ဝဲလံယံ.

(ဇမ္ဗူက) ကညံပုညာပွယ်ဇောယံဝဲ

အိုတ်ဝဲဒေဒ်နေတ်. ပွယ်ထီတ်ငံယံဘွံ. သုဒ်ဘိုဒ်ဘာလံယံစဒ်ဝဲဒတ်လံယံ.
ကစသ်ငဲ့. ဘတ်မဒု. နအံထံတ်ပလ်ကောလ်ပွယ်လဲတ်.

တကတ်သေတ်ငဲ့. ယယ်နေတ်အံတ်ဝဲကလီယံလံယံ. လုံအဂယ်တအံတ်ဝဲ
နံဗိယံဘတ်မဒုဆံတ်တကွဲသ်မုဒ်ထံတ်ပလ်ခံတ်တပယ်ဒေလဲတ်.

တကတ်သေတ်ငဲ့. ယယ်နေတ်. အကျေဒ်မုဒ်ဒိုတ်အိုတ်ဝဲလံယံ. အကျေဒ်ပေယု
ထယ်အိုတ်ပလ်ဝဲလံယံ. ယမေထောဒ်လံယံ. ခံတ်ဒိပယ်လးသ်. ဟံတ်ဒိုတ်ကဟိုဒ်
ဝဒ်တရယ်သဒ်လံယံ. ကူမေသ်ယို. ဘတ်ဆးထးတ်တခံပယ်ဒေ. ဆဲတ်တကွဲသ်မုဒ်
ထံဘိုဃလိဝဲလံယံ. ယယ်နေတ်. ဒံနီယံဒံနယ်. ဘတ်အိုတ်ဒေဒ်အိယံ. မိဂဲယံ
တအိုတ်ဝဲလံယံ. ကညံသေတ်နေတ်. ဒးဒ်(ဇမ္ဗူက)တသ်တဲဃိုး စူသ်နလ်အံတ်ဝီယံ.
အာထာကိုကွဲတ်ဝဲ (ဇမ္ဗူက) လံယံ. မေသ်ဝဲ. အကျေဒ်ပေယုထယ်ဒေဒ်ဝဲပွယ်အိယံ.
လုံညာခါတထီတ်ဖူဘတ်နံဘွံ. စေဒ်ပတြးယံအံတ်အိုဒ်ဝဲပြဒ်ပြဒ်ဝီယံ. အေယံကဒ်တဲ.
မကတဒ်တဲ. တဲဖဒ်ဒိုတ်ဒိတဲအိုတ်ဝဲပွယ်ဖူညာ. ကိုကွဲတ်ဃလိဝဲငံယံလံယံ. ကောဒ်
လာဒ်ဒ်ကျေပဒ်မယ်ဘူတ်နေဝဲပွယ်ဇောယံပွဲလံယံ. ထောပဒ်. တံလဲထီ. ကွဲစံ.နံကွဲ
အေတ်. စဒ်ထံတ်. ဟဲစောလ် မယ်ဘူတ်ဝဲဒတ်လံယံ. တသ်တကွဲဒ်နေတ်(ဇမ္ဗူက)ခံ.

ယယ်နေတ်.အံတ်ဝဲကလီယံလံယံ. တသ်အံတ်အဂယ်ယမေအံတ်. ယအကျေဒ်
ကဟင်္ဂိဂံယံ. ညေဝဲလ်ကွေလိဝဲလံယံ.

မေသ်ဝဲအကျေဒ်ပေယုထယ်ဒိုတ်ဒေဒ်. ကစသ်သေတ်မေကပးဝဲမဒ်. ဝဲသေတ်
ဘျဲဒ်ဖိုတ်ကဒိုတ်ဝဲလံယံ. ကပးနေမံယံ. ဃေကညာတဲအဘွံအာဃို. ဟီနေနံတ်
ထောဒ်လံယံဝဲအစောဒ်ဒိတဲစံဒ်. ပလ်ထံတ်ဝဲအပွယ်ဒိုတ်ဝီယံ. လဲယံကွေလိဝဲငံယံ.
ပွယ်အိယံဘတ်လီ. သုသေတ်ဂံသ်. အကျိစီးပွါဘျဲဒ်ဖိုတ်ဒိုတ်. ကဲထံတ်သေဝဲလီ.
တဲဝီယံပွဲကေယံဝဲဒတ်လံယံ.

ဒေဒ်အိယံမံယံ. ယဲသ်ဆီယဲသ်နိုတ်. ဆးကတံသ်ကယ်လဒ်ပဒ်လို. အိုတ်ဘေတ်
ဆေဝဲ. အံတ်ပွယ်အေတ်. ဒးဒ်တာနံတ်တေလ်ထဲဒ်ဒိုတ်ဆူတ်. မိဟံတ်ဒိုတ်ဖူးတ်
အိုတ်ဝဲလံယံ.

ကစသ်ယွယ်ဟဲကညဒ်

တနီယဒေါဒ်. တကွတ်မုသ်ဂံယံခံဘတ်ခါ. ကစသ်ယွယ်နေတ်. ဒးဒ်မဟယ်ကရူ
နယ်သမယ်ပဒ်. ကွသ်လံယံဝဲလောကဒ်ခွး (ဇေမ္မုက) ဘတ်ကျိဒ်ဂေသ်ကျိယံ
ထိတ်လံယံကေယံဝဲ. တုယံမုသ်ဝါဘွံ. ဟဒ်ကညဒ်လဲယံဒေါဒ်မေယံခိုတ်ဝီယံ.
ဟာကေယံကဒါခါဒေါဒ်. ကောဒ်ဝဲ (အရင်အာနန္ဒာမထေရ်) တဲဝဲဒတ်.

ဖိုအဲတ် (အာနန္ဒာ) ဇုံ. ယယ်ကစသ်ယွယ်. ကလဲယံကညဒ်လုံ (ဇေမ္မုက)
အာဇီဝကအိုတ်လံယံ.

ကူသ်ခိုတ်ယွယ်ကစသ်ကွံဇုံ. ကစသ်ကညဒ်ဝဲတပါလံတ်ယေ.

မေသ်မံယံ (အာနန္ဒာ) ယယ်ကစသ်ယွယ်. ကလဲယံဝဲတပါလံယံ.

မုသ်ဟာဘွံ. ကစသ်ယွယ်လဲယံကညဒ်ဝဲလုံ (ဇေမ္မုကအာဇီဝက) အိုတ်လံယံ.

နဒ်သေတ်ဖုညာ. လုံကစသ်ယွယ်. တဟဲဒေဒ်ဝဲခါပွဲစုယံပလ်. မူခိုတ်ဖဒ်ခိုတ်.
မယ်သဒ်စေစံရီကွေလံဝဲ (ဇေမ္မုက) လံသ်ဝီယံ. လုံလးသ်ပတ်ခိုတ်. ပွဲစုယံဖွီလံယံဖံဒါ
လံယံ. ပလ်ဝဲလံယံ. ကစသ်ယွယ်ဟဲကညဒ်တုယံဝီယံ.

(ဇေမ္မုက) ဇုံ. မယ်သံတ်ကလုသ်ကောဒ်ဝဲလံယံ.

မတဂယ်ကောဒ်ယမီယံလဲတ်.

ယကောဒ်ဝဲလံယံ (ဇေမ္မုက) ဇုံ.

သံခါခိုတ်. ဘတ်မဒုကောဒ်ယယ်လဲတ်.

(ဇေမ္မုက) ဇုံ. ဖဲနတသ်လံသ်. ပွဲဟေတ်မီယယ်တနတ်မံယံ.

သံခါခိုတ်ဇုံ. ဖဲတသ်လံသ်ပွဲမီနယ်လံသ်တအိုတ်ဝဲမံယံ.

(ဇေမ္မုက) မယ်ဒေဒ်နေတ်တဂေယံမံယံ. တသ်လုံသံခါကဒဲဒဲ. ဘတ်ပံလော(၁)
ဝဲသဒ်. ကညံသေတ်ကဒဲဒဲ. တသ်ဖိုတသ်ညံယံသေတ်ကဒဲဒဲ. ပံလောလံသ်လိုတ်
ဘတ်အိုတ်ဝဲလံယံ.

နယ်နေတ်. သံခါ. စံယံသံယေ.

မေသ်မံယံ.

မေမေသ်. သံခါစံယံသံ. နတသ်သူဆံတ်ပျိဒ်စီ. တဖျံသ်တသ်ဘံအိုတ်ဖဲလဲတ်.

အံယံ. (ဇေမ္မုက) ဇုံကဘတ်ဟဒ်စောလ်. သူဆံတ်ပျိဒ်စီနေတ်ပေယံပါသို.
ပလ်လုံလံသ်ဘတ်တလိုတ်ဝီယံ. ဟဒ်လဲဒ်ဂေသ်ဝံယံဝဲလံယံ.

ဒေဒ်လဲတ်မံယ်. နဝဲနသ်ကေ. ဟဒ်စောလ်သူဆံတ်ပျိဒ်စီဝိယ်. လဲဒ်လဲယ်ဝဲဒတ်
စေသ်လံတ်ဇေ. တဲဘွံ (ဇမ္ဗူက) သဒ်ဒိုတ်ထံတ်ဝဲလံယ်.

(ဇမ္ဗူက) ငံ့သဒ်ထံတ်ယယ်တဂေယ်. နစဒ်ယိုယစဒ်ကဒါဝဲနယ်လံယ်.
တနယ်ညာ အိယ်ဂံသ်ဟေတ်ယယ်လံသ်တလိုတ်မံယ်.

သံခါဒိုတ်ငံ့. လံသ်တအိုတ်ဝဲမံယ်.

(ဇမ္ဗူက) ငံ့. လုံတဘိုဒ်တယီယ်အိုတ်ဝဲ. ကစးသ်ကွံယ်ပူယ်နတ်မတဂယ်အိုတ်
လဲတ်တဂယ်မဒ်တအိုတ်ဝဲမံယ်.

မေဒေဒ်နတ်ဟေတ်အိုတ်ယယ်ဖဲတသ်လံသ်နတ်မံယ်.

သံခါဒိုတ်ငံ့. နကစသ်လဲယ်ကွသ်ထီစီဒ်ဆေအိုတ်ငံယ်ခွေဒ်ပျုဒ်ယိုကစသ်ယွယ်
ကညဒ်လုံ. ကစးသ်ကွံယ်ဝိယ်ဒါလံယ် (နိသီဒိုင်) ဆိတ်နံယ်ဝဲလံယ်.

နဒ်ပျယ်မယ်သေတ်.ဟဲပူယ်စောယ်ကစသ်ယွယ်

ကစသ်ယွယ်ဆိတ်နံယ်. မုသ်ဟာလံယ်ထောဒ်ဘွံ. နဒ်မေကျီလွီသ်ပါ. ဒးဒ်
အယံသ်ကပြုသ်ခဒ်ဖှာ. ဟဲခဒ်စာကစသ်ယွယ်ဂံသ်. တုယ်ဝဲလံယ်. (ဇမ္ဗူက) ထီတ်ဝဲ
တသ်ကပြုသ်ကပံယ်ဘွံ. မဒုကပံယ်လဲတ်. ဆိုဝိုတ်ဝဲ. ဖဒ်ဖဲမုသ်ဘွံ. တမီအေဟဲ
တုယ်လံယ်တကွတ် မုသ်ဒေါဒ်မယ်သဒ်. ပျယ်မယ်မေဟဲတုယ်လံယ်ဝဲဒတ်လံယ်.
(ဇမ္ဗူက) ဂံသ်လံယ်ဆံ ကပြုသ်ခဒ်လံယ်တမုံသဒ်ဒိုတ်ဘတ်ငံယ်ယို. အိုတ်ကွသ်ဝဲ
တိုတိုလံယ်.

မုသ်ဝါဘွံ (ဇမ္ဗူက) နတ်ဟဲဃံယ်ဝဲလုံကစသ်ယွယ်အိုတ်.

မနယ်ဟဲတုယ်ပွယ်တကွဒ်. မတဂယ်သေတ်မေသ်ဝဲလဲတ်. စဒ်ဝဲဒတ်လံယ်.

ဟဲလဲဒ်အူနတ်. မေသ်ဝဲနဒ်မေကျီလွီသ်ပါ. လုံခီနတ်မေသ်ဝဲတမီအေ.
လံသ် ခီကတးသ်နတ်မေသ်ဝဲ. ပျယ်မယ်မေ. ကစသ်ယွယ်ဖျေယ်ကဒါဝဲလံယ်.

သံခါဒိုတ်ငံ့. နယ်နတ်. မျဒ်ဒိုတ်နဲဝဲနဒ်မေ. တမီအေ. ပျယ်မယ်မေသေတ်
ဒေဒ်ဇေ. မေသ်မံယ် (ဇမ္ဗူက) ယယ်နတ်. ပွယ်သေတ်ခဲလးသ်မျဒ်ဒိုတ်နဲသုဝဲ
သေတ်မေသ်လံယ်.

သံခါဒိုတ်ငံ့.နယ်နတ်. လံယ်တမုံအဒ်အံဒိုတ်ဝဲပွယ်တဂယ်မေသ်လံယ်.
ယယ်နတ်ဖဲတသ်လံသ်အိယ်. ယဲသ်ဆီယဲသ်နီတ်ထံတ်ဘဒ်. အိုတ်ဝဲဒတ်လီ.
မတဂယ်နဒ်တမီအေပျယ်မယ်မေသေတ်မဒ်. တဟဲလုံယအိုတ်.ယယ်နတ်.

ယေလ်မဒ်လီ. အံတ်ကလီယံ ဆးထးတ်တခံပယ်. ကျေဒ်အာထိုဒ်ဝဲဒတ်. မတဂယ်မဒ်တဟဲလုံယအိုတ်မံယ်.

(ဇမ္ဗူက) ငုံ. နယ်နေတ်. တသိတ်ညာနသ်ပးသ်တသ်. ပွယ်မးဒ်ကမူးသ်တကွဒ် လံယ်. နလီတ်ဘွေဒ်ဘွေဒ်နေသ်ဝဲ. ခါအီယ်. ယယ်ကစသ်ယွယ်သေတ်. နကလီတ် ဘွေဒ်ဘွေဒ်ဘတ်သဒ်ဒေဒ်ဇေယ်နယ်နေတ်. ယဲသ်ဆီယဲသ်နိုတ်. ဆးကတံသ်လိုလို. နအံတ်ပွယ်အေတ်. အိုတ်ဘေတ်ဆေ. မိဟံတ်ခိုတ်ဖူးတ်.ဒးဒ်ပွယ်တေလ်တာ. ဘတ်ထဲဒ်ခိုတ်ဆူတ်. တမေသ်ဝဲယယ်.

နအိုတ်ဝဲဒေဒ်နေတ်နသ်ကေ. ပွယ်အာဂယ်. နလီတ်ဘွေဒ်ဘွေဒ်. ယယ်နေတ် ယအံတ်ကလီယံ. ဆးထးတ်ခံတ်တခံပယ်. ဆိတ်နံယ်. မိနံယ်. မိဂဲယ်တအိုတ်န တဲဝဲလံယ်.

ခါအီယ်. ယယ်ကစသ်ယွယ်သေတ်မဒ်. နမိုတ်လီတ်ဘွေဒ်ဘွေဒ်ဘတ်သဒ် ဒေဒ်ဝဲ.

(ဇမ္ဗူက) ငုံ. နယ်နေတ်. လုံညာစိုယ်ဃတ်. ကဲထံတ်ဘတ်ခါ. ပလ်သဒ်ယိုတ် မယ်အိုတ်ဝဲဃိုမေသ်ဝဲခါအီယ်.ဆးကတံသ်ပဒ်လို. အံတ်ပွယ်အေတ်. အိုတ်ဘေတ် ဆေ. မိဟံတ်ခိုတ်ဖူးတ်ဒးဒ်ပွယ်ဒေဒ်ဒါဒ်တာနံတ်တေလ်. ဘတ်ထဲဒ်ခိုတ်ဆူတ်ဘတ် အိုတ်ဝဲလံယ်. တဃတ်အီယ်နယ်. ယိုတ်မယ်တသ်ကမတ်တကွဒ်. နမယ်ကဒါဒေဒ် ဝဲလီ.

သံခါဒိုတ်ငုံ. ယယ်နေတ်လုံညာတဃတ်. မယ်ဘတ်မဒုတဂေယ်. တသ်ကမတ် လဲတ်. တသ်စဒ်အိုတ်ဝဲဃို. ကစသ်ယွယ်နေတ်(ဇမ္ဗူက) လုံညာစိုယ်ဃတ်. အတေဒ် ဒေကျဲဟောပျဒ်နေဝဲလံယ်. ဟောပျဒ်ဝဲခါ. (ဇမ္ဗူက) ဦယ်ဖုံဒ်တနောဒ်မဲလ်ရှဒ်အိုတ် ထံတ်ဃို. ဆိတ်နံယ်ထေဒ်လံယ်ခီဝဲလံယ်. နေတ်ဘွဲကစသ်ယွယ်. ကွေလ်ဃံယ် နေဇံယ်တသ်ဘံကူကလီယံသဒ်. (ဇမ္ဗူက) နေတ်ကူထံတ်ဝီယ်. ဘာလံယ်ကစသ် ယွယ်. ကစံဒ်လုံကြးဒ်လံသ်ဆိတ်နံယ်အိုတ်ဝဲလံယ်. ကစသ်ယွယ်နေတ်. တေယ် သနယ်အစေယ်အတး. ဟောလံယ်နေဝဲဒတ်. တုယ်လုံတေယ်သနယ်ကတးသ်ဘွဲ. (ဇမ္ဗူက) နေတ်ဒးဒ် (ပဋိသန္တိဒါ) လွီသ်ပါ. (အဘိညာဉ်) ဃုပါတဘွဲဃံတုယ်ဝဲလုံ. အရဟတ္တဒ်ဖိုယ်လံယ်. ဃေထံတ်ဝဲနဲသ်စိုယ်ဃတ်ဃို. ကစသ်ယွယ်ကောဒ်ထံတ်ဝဲ (ဟေဘိက္ခု) ကဲထံတ်ဝဲနဲသ်သံစိုယ်ဃတ်ကစံဒ်လံယ်.

ကညံသေတ်.သယ်သယံ (ဇမ္ဗူက) ဧပယ်ရှေ့ပျဉ်

ဖဲတသ်တနီယံ. အေယံကဒ်တဲ. မကတဒ်တဲ. ပွယ်သေတ်ဖုညာ. ခါဘတ်လုံဟဲ
 ပွယ်ဇောယ်ဝဲမုသ်နီတ်မေသ်ယို. ဟဲတုယံထီတဲဝဲလုံ. ကစသ်ယွယ်ဒးဒ် (ဇမ္ဗူက)
 ဆီတဲနံယံဘွဲ. ဒေဒ်လဲတဲမံယံ. ဝဲသေတ်ကစသ်လံယံ. တကိုဒိုတ်လံတဲယေ.
 မေတမေသ်. သံခါကောတမဒ်လံတဲယေ. တကိုဒိုတ်ဝဲ. မေမေသ်သံခါကောတမဒ်.
 တကိုဒိုတ်နေတ်. ဝဲသေတ်ကစသ် (ဇမ္ဗူက) နေတ်. ကဘတ်လဲယံဝဲလုံ. သံခါကော
 တမဒ်အိုတ်လံယံ. ခါအီယံဝဲသေတ်ကစသ် (ဇမ္ဗူက) တကိုဒိုတ်ယို. သံခါကောတမဒ်.
 ဘတ်ဟဲကဒါဝဲလံယံ. ဆိုမိုတ်ဝဲဒတ်. တသ်ဆိုမိုတ်ကစသ်ယွယ်သီတဲညာဘွဲ. (ဇမ္ဗူက)
 ငုံ. နလိုဒ်ကျေတကတ်မုတ်ခါသေတ်တဖတ်. တသ်ဆိုမိုတ်ကမတ်နေတ်. မယ်လံယံ
 မသ်နေကေယံငံယံတဲဘွဲ. (ဇမ္ဗူက) ဝေယံစာလံယံဝဲ. စတိုတ္ထဒ်ဈာယ်ဝီယံ. တစိုယ်
 တာထံအိုတ်. ယူယံထံတဲဝဲလုံမူခိုတ်. ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲငုံ. ကစသ်နေတ်
 မေသ်ဝဲတရတ်. ကစသ်ပွဲသ်နေတ်. မေသ်ဝဲကစသ်ဒိုတ်ပွဲသ်တဂယ်လံယံ.
 တဲရှံဒ်ဝီယံ. ဘာလံယံဝဲကစသ်ယွယ်. ခံတဲဒီပယ်. ဒေဒ်နေတ်မံယံ. ဒီစို. သးစိုယ်.
 စဒ်ထံတဲတုယံလုံနီစိုယ်တာထံ. ထံတဲလုံမူဒ်အဘွဲဘွဲ. နံသ်စသ်နေတ်မေသ်ဝဲကစသ်
 ယွယ်ပွဲသ်. ရှံဒ်ထံတဲဝဲအဘွဲဘွဲလံယံ. ဒေဒ်နေတ်မယ်သဒ်. ကညံတကွဒ်ထီတဲဘတ်
 ဝဲဒတ်. တသ်လုံကစသ်ယွယ်နေတ်. လံယံပတြးယံ. လံယံတမုံအဒ်အံအိုတ်
 ဝဲဒိုတ်မဒ်. ထိုတ်တတြယ်တကဲ. ကူသ်ဘွဲဒ်ဒိုတ်. ကျေဇူလံယံဆံအိုတ်ဝဲလံယံစေဒ်
 ပတြးယံ. တဲဖှာဝဲဒတ်လံယံ. ကစသ်ယွယ်. ကဟောပျဉ်ဘတ်သဒ်. ပွယ်အာဂယ်
 တရာယို (ဇမ္ဗူက) နေတ်. မေသ်ဝဲဆးက တံသ်ခါကယ်လဒ်ပဒ်လို. သုပွယ်ဇောယ်.
 မယ်ဘူတ်ဝဲ. ထောပဒ်ကွဲစံတဲလဲထီ. ဟီထောဒ်ဒးဒ်နံတဲစောဒ်. ပလံထံတဲပွေယ်
 ဒိုတ်တစဲဒ်ဝီယံ. ပျေထယ်အကျေဒ်ဖဲတသ်လံသ်. ကျေဒ်အိုတ်ဝဲဒတ်လံယံ.

နေတ်မံယံ. အနီတ်တကယယ်ပဒ်လို. ပျေထယ်အကျေဒ်. ကျေဒ်ဝဲမေသ်နသ်
 ကေ. မေသ်ဝဲအကျေဒ်နေတ်. လုံခါအီယံ (ဇမ္ဗူ) လိုယ်အိုတ်ဝဲအကျေဒ်.
 တဆီယုကေ. နကေပြီဖဒ်လံယံ. တကေသေတ်မဒ်. ထိုတ်တတြယ်တကဲ. အဖိုထဲဒ်
 တတ်တအိုတ်ဝဲလံယံ စဒ်တသ်တဲဝီယံလံယံဖဲလလ်. မေဒ်တေယံသနယ်တောယ်.
 ဟောဖှာဝဲဒတ်လံယံ.

အနေခါချိန်မေဒိတေယံသနုယံတံယံ

မာသေမာသေ ကုသဂ္ဂေန
ဗာလော ဘုဉ္ဇေယျဘောဇနံ
နသော သင်္ခတ ဓမ္မာနံ
ကလံ အဂ္ဂတိ သောဠသိ

အခံလုံပကညံ ... ပွယ်မးဒိနေတ်. ကောဒိလာဒေဒိ (ခဲဖွယ်ဘောဇဉ်) တကူဒိ
ဒးဒိသမာနံတံထောဒိတဝဲဒိဒေါဒိ. ပိသ်ထောဒိဘုံဒိ. ချိချယ်
အံတံဝဲနသ်ကေ. မေသ်ဝဲပွယ်မးဒိနေတ်. ဒးဒိသိတ်ညာ
တရာကစသ်. ပွယ်အရိယယ်သုယ်မျဒိနေတ်. တဆီယု
ကေနမေကေဖဒိ. တကေသေတ်မဒိ. ထိုတ်တတြယ်လုယ်
ထွေတကဲဝဲလံယံ.

မေသ်ဝဲမေဒိတေယံသနုယံတံယံ. ကတးသ်ဘုံ. ယောဒိကလဒိလွိသ်ကထိုပွယ်
သေတ်ဖုညာ. သိတ်ညာဝဲ. သေတ်စယ်လွိသ်ပါတရာမေသ်လံယံ.

(ဓမ္မုကာမထေရ်) ဝိဒိထူဒိဝိယံဇီ



လံယံဆံတသ်မယံလောလ်ထွဲ

ဖဲ(ဗာလဝဂ်) ပိဒ်ထုဒ်အိုတ် (၁၅) ပိဒ်မေသ်နသ်ကေ. ဝဲဒ်လေလ်မဲ့ဒ်နယံဃို
(ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော်) တဒ်တီယဒ်တွဲကတးသ်ဝဲဖဲအီယံလံယံ.
အိုတ်တံသ် ပိဒ်ထုဒ်လွီသ်ပိဒ်နေတ်. ဆဲဒ်ကွသ်ကေယံလုံ. စတိုတ္ထဒ်တွဲ.
ခဲကောလ် တကေယံ. ဖဲအီယံ (ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော်) တဒ်တီယဒ်တွဲ.
ကတးသ်ဝီယံလီ လံယံ.

ကရင်ဘာသာပြန်. စာပြီးရက်.၁၃၆၂.ခု. နယုံလပြည့်ကျောက်.၃.ရက်
နံနက်.၁၀.၁၅.နာရီတွင် ပြီးဆုံးသည်။

မြိုင်ကြီးငူဆရာတော်

မြိုင်ကြီးငူဆရာတော်ပြုစုသော ကျမ်းစာအုပ်များ

- | | | |
|----|---------------------------------------|---------------|
| ၁။ | ဗုဒ္ဓဩဝါဒအမြူတေ | (ကရင်ဘာသာ) |
| ၂။ | ပရိတ်ကြီး ၁၁-သုတ် | (ကရင်ဘာသာ) |
| ၃။ | ဓမ္မစကြာဘာသာပြန် | (မြန်မာ+ကရင်) |
| ၄။ | အနတ္တလက္ခဏသုတ်ဘာသာပြန် | (မြန်မာ+ကရင်) |
| ၅။ | မဟာသမယသုတ်ဘာသာပြန် | (မြန်မာ+ကရင်) |
| ၆။ | မဟာသတိပဋ္ဌာနသုတ်ဘာသာပြန် | (မြန်မာ+ကရင်) |
| ၇။ | သမ္မာပရိဗ္ဗာဇနိယာဒိ ၆-သုတ်တွဲဘာသာပြန် | (မြန်မာ+ကရင်) |
| ၈။ | ပရိတ်ကြီး ၁၁-သုတ် ဒုတိယအကြိမ် | (မြန်မာ+ကရင်) |
| ၉။ | ဓမ္မစကြာအဖြေ | |

Questions and Answers on Dhammacakkya

- | | |
|-----|--------------------|
| ၁၀။ | မင်္ဂလသုတ်အမေးအဖြေ |
|-----|--------------------|

Questions and Answers on Mingala Sutta

- | | | |
|-----|---|---------------|
| ၁၁။ | မြိုင်ကြီးငူဝတ်ရွတ်စဉ်နှင့်မဟာသတိပဋ္ဌာနဓမ္မလင်္ကာ | (မြန်မာ+ကရင်) |
| ၁၂။ | အဘိဓမ္မာ ဂုဏ်ထူးဆောင်သင်ခန်းစာမှတ်စု | (ကရင်) |
| ၁၃။ | ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (ပထမတွဲ) | (မြန်မာ+ကရင်) |
| ၁၄။ | ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (ဒုတိယတွဲ) | (မြန်မာ+ကရင်) |
| ၁၅။ | ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (တတိယတွဲ) | (မြန်မာ+ကရင်) |
| ၁၆။ | ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (စတုတ္ထတွဲ) | (မြန်မာ+ကရင်) |
| ၁၇။ | ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (ပဉ္စမတွဲ) | (မြန်မာ+ကရင်) |
| ၁၈။ | ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (ဆဋ္ဌမတွဲ) | (မြန်မာ+ကရင်) |
| ၁၉။ | ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (သတ္တမတွဲ) | (မြန်မာ+ကရင်) |
| ၂၀။ | ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (အဋ္ဌမတွဲ) | (မြန်မာ+ကရင်) |
| ၂၁။ | ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (နဝမတွဲ) | (မြန်မာ+ကရင်) |
| ၂၂။ | ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (ဒသမတွဲ) | (မြန်မာ+ကရင်) |
| ၂၃။ | မြိုင်ကြီးငူဝိသုဒ္ဓိမဂ်သင်တန်း (ပထမဆင့်) | (မြန်မာ) |
| ၂၄။ | မြိုင်ကြီးငူဝိသုဒ္ဓိမဂ်သင်တန်း (ပထမဆင့်) | (ကရင်) |
| ၂၅။ | မြိုင်ကြီးငူဝိသုဒ္ဓိမဂ်သင်တန်း (တတိယဆင့်) | (မြန်မာ) |
| ၂၆။ | မြိုင်ကြီးငူဝိသုဒ္ဓိမဂ်သင်တန်း (တတိယဆင့်) | (ကရင်) |

မြိုင်ကြီးငူဆရာတော် မြန်မာဘာသာမှ ကရင်ဘာသာသို့
ပြန်ဆိုရေးသားသော အခြားစာအုပ်များ

- ၁။ ဘွတ်လံယဗို. ကလီယံဂံယံဒို တသလဲယဂေသကျိယံ.
- ၂။ လဲယမဇ္ဈိမဒေသအဂေသံ.
- ၃။ ခုတ်မုံသံပးယံထိကျိတရာဒို.
- ၄။ ကေယံဒွတ်ကပံယံကစသံ.
- ၅။ မေဒကပံဖိုထံတကလုသံဒိုသံတ်
- ၆။ (ပြည်တော်ဝင်) တပွဲကျေဒိုဒ်
- ၇။ သယ်သယ်ခယီကလဲယံဒေဒ်လဲတ်
- ၈။ (မေတ္တာ) သဒ်ဒွဲယီဂေယံဝဲ
- ၉။ လဲယံသုတဝံ-ဝံသဒ်ကညံယံ ဒးဒ် လဲယံတသ်အဂယ်ဖုညာ
- ၁၀။ တိုကံတ်ဒေါဒ်ကောဒ်ယတ်ဒဲဒ် တရားဒးဒ်
ထိုတ်ဝံယံတကဲကပံယံဝဲတရာ

မြိုင်ကြီးငူဆရာတော်၏ လမ်းညွှန်မှုဖြင့် ထုတ်ဝေခဲ့သောစာအုပ်များ

- ၁။ မြိုင်ကြီးငူ ငွေရတုမဂ္ဂဇင်း
- ၂။ မြိုင်ကြီးငူဆရာတော်၏ ရွှေရတုမွေးနေ့စာစောင်

မြိုင်နုန်းဆွေ ရေးသားထုတ်ဝေခဲ့သော စာအုပ်များ

- ၁။ ယွန်းစလင်းအမြုတေ ပထမတွဲ
- ၂။ ယွန်းစလင်းအမြုတေ ဒုတိယတွဲ
- ၃။ ယွန်းစလင်းအမြုတေ တတိယတွဲ
- ၄။ တံလုပ်လေနှင်ခရီးစဉ်များ
- ၅။ ပြန်လည်ထွန်းညှိသူ
- ၆။ Shines the light to Dhamma.
Translated By Shin Khay Meinda.
- ၇။ ငြိမ်းချမ်းရေးမြှင်နဒီ

၈။ The River Of peace
English Version by
U Than Htun (Shwebo)

၉။ မဇ္ဈိမဒေသခရီးစဉ်


၁၀။ ဓမ္မလှိုင်း၏ရိုက်ခတ်သံ

၁၁။ Dhamma Vibration
English Version by
Tin Aung

၁၂။ သံသရာခရီး ဘယ်လိုသွားမလဲ

၁၃။ မြိုင်ကြီးငူဆရာတော်၏ သူတို့ရွာသို့အကြင်နာခရီးနှင့် အခြားခရီးယာယီများ

၁၄။ ဘဝချင်းဆုံတွေ့လိုပါလျှင်နှင့် အနှိုင်းမဲ့ရောင်ရှိန်တရားတော်



ထုတ်ဝေသူ

မန်းဘညွန့်ဖေ (ဥက္ကဋ္ဌ)
သစ်တောကြီးကြပ်ထိန်းသိမ်းရေး
မြိုင်ကြီးငူအထူးဒေသ

